

ပြည်တော်ဝင်

# ဓမ္မပဒဝတ္ထုတော်

စတုတ္ထ

( မြန်မာဘာသာ + ကရင်ဘာသာ )

မြိုင်ကြီးငူဆရာတော်  
ရေးသားပြုစုသည်



သာသနာရေးဦးစီးဌာနမှထုတ်ဝေသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄




ပြည်တော်ဝင်

# ဓမ္မပဒ ဝတ္ထုတော်

ကျမ်း

(မြန်မာဘာသာ + ကရင်ဘာသာ)



မြိုင်ကြီးငူဆရာတော်  
ရေးသားပြုစုသည်

သာသနာနှစ်

၂၅၄၇

ကောဇာနှစ်

၁၃၆၅

ခရစ်နှစ်

၂၀၀၄

၂၃၃၀၀

## မြိုင်ကြီးငူဆရာတော်အားအမှုးထား၍

(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များနှင့်ပြည်တော်ဝင်မိသားစုများကောင်းမှု

### ပုံနှိပ်ခြင်း

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ဓမ္မဒါန

၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ

ရန်ကုန်မြို့၊ ကမ္ဘာအေးသာသနာရေးဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူး

ဦးညွန့်မောင်(မှတ်ပုံတင်အမှတ်-၅၂၄/၀၂၄၀၅)ကထုတ်ဝေ၍

သာသနာရေးဦးစီးဌာနအတွက်

ဦးရှိန်ဘီး(၀၆၇၅၉)

ဝင်းလိုက်မိတ်ပုံနှိပ်တိုက်၊

ပင်မရေတပ် စက်မှုလက်မှုတပ်အနီး၊ သန်လျက်စွန်း၊

အောက်ပုဇွန်တောင်၊ ရန်ကုန်မြို့က ပုံနှိပ်သည်။

# ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ) မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
က	ကျမ်းဦးဒါန်း	
၅	ဗာလဝဂ်-အဆက်	၁
၁၂	မြွေပြိတ္တာဝတ္ထု	၁
	ပစ္စုပ္ပန်ဖြစ်စဉ်	၁
	ကျီးပြိတ္တာအကြောင်း	၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၃
	အတိတ်ဖြစ်ရပ်	၃
	မြွေပြိတ္တာဝတ္ထုပစ္စုပ္ပန်ဖြစ်စဉ်အဆက်	၄
	အတိတ်ဖြစ်ရပ်	၄
၁၃	သဒ္ဓိကုဋ္ဌပြိတ္တာဝတ္ထု	၇
	ပစ္စုပ္ပန်ဖြစ်ရပ်၊	၇
	အတိတ်ဖြစ်ရပ်	၉
	စကားများသောပုရောဟိတ်ပုဏ္ဏား	၁၀
	သူဆွံ့၏တပည့်တစ်ဦး	၁၁
	သူဆွံ့၏တပည့် ရှင်ပစ္စေကဗုဒ္ဓါကိုပစ်သတ်ခြင်း	၁၂
၁၄	စိတ္တဂဟပတိဝတ္ထု	၁၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၅
	စိတ္တသူကြွယ်	၁၅
	အဂ္ဂသာဝကနှစ်ပါးကြွလာခြင်း	၁၆
	သုဓမ္မမထေရ်အမျက်ထွက်ခြင်း	၁၇
	စိတ္တသူကြွယ်အား တောင်းပန်ရခြင်း	၁၈
	သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း	၂၀
	ဖြစ်စဉ်အဆက်	၂၀
	စိတ္တသူကြွယ်ဘုရားဖူးလာရောက်ခြင်း	၂၀
	နတ်များကစောင့်ရှောက်ခြင်း	၂၁
	နတ်ပန်းမိုးရွာခြင်း	၂၂
	စိတ္တသူကြွယ်နေရပ်ပြန်ခြင်း	၂၃
	အရှင်အာနန္ဒာလျှောက်ထားခြင်း	၂၃
	အတိတ်ဖြစ်ရပ်၊ စိတ္တသူကြွယ်၏ ရှေးဆုတောင်း	၂၅
၁၅	တောင်ကျောင်းနေ တိဿသာမဏေဝတ္ထု	၂၇
	အတိတ်ဖြစ်ရပ်	၂၇
	စေတနာကောင်းသောပုဏ္ဏားဆင်းရဲ	၂၇



အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

	ပစ္စုပ္ပန်ဖြစ်စဉ်၊ ပုဏ္ဏားကြီးနောက်ဘဝလူပြန်ဖြစ်ခြင်း	၂၉
	သူငယ်၏အံ့ဖွယ်ဒါနကုသိုလ်	၃၀
	တိဿသူငယ်သာမဏေပြုခြင်း	၃၁
	ကမ္မလာသင်္ကန်းလှူဒါန်းခြင်း	၃၃
	ရှင်တိဿတောကျောင်းမှာသီတင်းသုံးခြင်း	၃၅
	ရှင်တိဿ ရဟန္တာဖြစ်ခြင်း	၃၇
	ဥပဇ္ဈာယ်ဆရာ သံဃာလေးထောင်နှင့်အတူကြွလာခြင်း	၃၈
	ရှင်တိဿသာမဏေဆန်းကြယ်စွာတရားဟောခြင်း	၄၀
	မြတ်စွာဘုရားသခင်ကြွတော်မူလာခြင်း	၄၁
	အရှင်အာနန္ဒာ ပရိနိဗ္ဗာန်ပြုရာအရပ်	၄၅
	တိဿသာမဏေဖြစ်စဉ်အဆက်	၄၇
	ဓမ္မဒေသနာဟောကြားတော်မူခြင်း	၄၈
၆	ပဏ္ဍိတဝဂ်	၅၂
၁	အရှင်ရာဇမထေရ်ဝတ္ထု	၅၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၅၂
	ရာဇပုဏ္ဏားရဟန်းပြုခြင်း	၅၂
	အတိတ်ဖြစ်ရပ်	၅၅
	အရှင်သာရိပုတ္တရာ၏ရှေးအကြောင်း	၅၅
	ကျေးဇူးသီတတ်သောဆင်	၅၅
	သားငယ်ဆင်ဖြူတော်ကိုပေးအပ်ခြင်း	၅၆
	ဆင်ဖြူရတနာကို ဝယ်ယူခြင်း	၅၈
	ဆင်အာဇာနည် ရန်သူမင်းကို အောင်မြင်ခြင်း	၅၉
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၁
	တရားဟောတော်မူခြင်း	၆၁
	ဇာတ်တော်ပေါင်းခြင်း	၆၃
၂	အဿဇိပုနဗ္ဗသုကရဟန်းများဝတ္ထု	၆၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၅
၃	အရှင်ဆန္ဒမထေရ်ဝတ္ထု	၆၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၆၇
	ဗုဒ္ဓဝင်သီသာရုံအကျဉ်း၊	၆၇
	ဖွားဖက်တော်ခုနစ်ဦး	၆၇
	ဆန္ဒအမတ်ရဟန်းဖြစ်လျှက်ဆဲရေး ရေရွတ်ခြင်း	၆၈
	အရှင်ဆန္ဒမထေရ် ရဟန္တာဖြစ်ခြင်း	၇၀

၀၆)

မာတိကာ

c

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၄

မဟာကပ္ပိနမထေရ်ဝတ္ထု

၇၂

အတိတ်ဖြစ်ရပ်

၇၂

မဟာကပ္ပိနမထေရ်၏ ရှေးကောင်းမှု

၇၂

ရက်ကန်းသည်တို့ ဝါဆိုကျောင်းလှူခြင်း

၇၃

ကဿပဘုရားရှင်လက်ထက်တော်မှာ

၇၄

စုပေါင်းကောင်းမှုပြုခြင်း

၇၅

ပစ္စုပ္ပန်ဖြစ်စဉ်

၇၆

ကြီးကျယ်သောမင်းစည်းစိမ်

၇၆

သတင်းစကားစုံစမ်းခြင်း

၇၇

မင်းကြီးနှင့်အမတ်တစ်ထောင်တို့ ဘုရားရှင်ထံ

၇၇

သွားရောက်ခြင်း

ဘုရားသခင်ကြိုဆိုတော်မူခြင်း

၇၉

ရတနာသုံးပါးဂုဏ်ဖြင့် မြစ်သုံးတန်ကိုကူးမြောက်ခြင်း

၈၀

ဧဟိဘိက္ခုရဟန်းဖြစ်ကြခြင်း

၈၁

အနောဇာမိဖုရားအသပြာကိုးသိန်းဖြင့် ပူဇော်ခြင်း

၈၂

အနောဇာမိဖုရားအမတ်ကတော်တစ်ထောင်နှင့်အတူ

၈၅

သောတာပန်တည်ခြင်း

အနောဇာမိဖုရားနှင့်အမတ်ကတော်တစ်ထောင်တို့

၈၆

ရဟန္တာထေရီမဖြစ်ခြင်း

ဓမ္မဒေသနာဟောကြားတော်မူခြင်း

၈၇

၅

ပဏ္ဍိတသာမဏေဝတ္ထု

၈၉

အတိတ်ဖြစ်ရပ်

၈၉

(မဟာဒုက္ခအကြောင်း) ကဿပဘုရားရှင်

၈၉

လက်ထက်တော်မှာ

ဆွမ်းအလှူပူဇော်ပွဲကြီး

၉၀

ဆင်းရဲလွန်းသူမဟာဒုက္ခ

၉၁

မဟာဒုက္ခ၏မယားသူဆင်းရဲမ

၉၃

ဘုရားရှင်သိမြင်တော်မူခြင်း

၉၅

မဟာဒုက္ခအား သိကြားမင်းကူညီခြင်း

၉၆

ဘုရားရှင်သပိတ်တော်မဟာဒုက္ခရရှိခြင်း

၉၇

သပိတ်တော်ကို ဝယ်ယူကြခြင်း၊

၉၉

မဟာဒုက္ခဆွမ်းလုပ်ကျွေးခြင်း

၉၉

ရတနာခုနစ်ပါးမိုးကြီးရွာခြင်း

၁၀၀

ပစ္စုပ္ပန်ဖြစ်စဉ်၊ မိခင်ဖြစ်သူချင်ခြင်းဖြစ်ခြင်း

၁၀၂



အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
	ပဏ္ဍိတသူငယ် ရှင်သာမဏေပြုခြင်း	၁၀၃
	ရှင်ပဏ္ဍိတသာမဏေငယ်မေးမြန်းလျှောက်ထားခြင်း	၁၀၅
	မထေရ်မြတ်ဆွမ်းယူတော်မူခဲ့ခြင်း	၁၀၈
	ဘုရားရှင်က မထေရ်မြတ်အားပုစ္ဆာလေးခု မေးတော်မူခြင်း	၁၀၉
	ရှင်ပြုပြီး ရှစ်ရက်မြောက်၌ ရဟန္တာဖြစ်ခြင်း	၁၁၁
၆	လကုဏ္ဍက ဘဒ္ဒိယမထေရ်ဝတ္ထု	၁၁၄
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၁၄
၇	ကာဏသတို့သမီးဝတ္ထု	၁၁၆
	ပစ္စုပ္ပန်ဖြစ်စဉ်၊ ကာဏမာတာ	၁၁၆
	လက်ဆောင်မုန့်ကို အကြိမ်ကြိမ်လှူဒါန်းခြင်း	၁၁၇
	ကာဏသတို့သမီးသောတာပန်တည်ခြင်း	၁၁၈
	ကောသလမင်းကြီးသမီးအဖြစ် ချီးမြှောက်ခြင်း	၁၁၉
	ရဟန်းတို့အား အမြဲလှူဒါန်းခြင်း	၁၂၁
	အတိတ်ဖြစ်ရပ်	၁၂၂
	ကာဏသတို့သမီး၏ ရှေးဖြစ်ကြောင်း	၁၂၂
	ဥစ္စာစောင့်ကြွက်မ	၁၂၂
	ကြွက်မနှင့်ကြောင်လေးကောင်	၁၂၃
	ကြောင်ရန်ကိုဖယ်ရှားခြင်း	၁၂၄
	ဇာတ်တော်ပေါင်းပြခြင်း	၁၂၅
၈	ရဟန်းငါးရာဝတ္ထု	၁၂၆
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၂၆
	ဝေရဉ္ဇာပြည်အငတ်ဘေး	၁၂၆
	အရှင်မောဂ္ဂလာန်တန်ခိုးကို ဘုရားရှင်တော်တားမြစ်ခြင်း	၁၂၇
	စားကြွင်းစားငါးရာ	၁၂၈
	အတိတ်ဖြစ်ရပ်၊ စားကြွင်းစားတို့ရှေးဖြစ်အကြောင်း	၁၂၉
	ဇာတ်တော်ပေါင်းခြင်း	၁၃၀
၉	အရှင်ဓမ္မိကမထေရ်ဝတ္ထု	၁၃၂
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၂
	ဓမ္မိကဥပါသကာ	၁၃၂
	မိသားစု ရဟန္တာဖြစ်ခြင်း	၁၃၃
၁၀	တရားနာသူငါးရာဝတ္ထု	၁၃၅
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၅
၁၁	ဧည့်သည်ရဟန်းငါးရာဝတ္ထု	၁၃၇
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၃၇

ဝဂ်)	မာတိကာ	ဆ
အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၇	အရဟန္တဝဂ်	၁၄၀
၁	ဇီဝကပဉ္စဝတ္ထု	၁၄၀
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၄၀
	ဘုရားကိုသတ်မည်ဟု အရှင်ဒေဝဒတ်ကျောက်တုံး လိုမ့်ချခြင်း	၁၄၀
	ဆရာဇီဝကအကြောင်း	၁၄၂
	အဗ္ဗုဒ္ဓါလီကြောင့် ဝေသာလီပြည်စည်ကားခြင်း	၁၄၂
	ရာဇဂြိုဟ်ပြည်၌ ပြည့်တန်ဆာတင်မြှောက်ခြင်း	၁၄၃
	ဇီဝကကိုမွေးဖွားခြင်း	၁၄၄
	အဘယမင်းသားကောက်ယူမွေးစားခြင်း	၁၄၄
	ဇီဝကဆေးပညာသင်ယူခြင်း	၁၄၅
	ပထမအကြိမ်ဆေးကုခြင်း	၁၄၇
	သူဌေးကတော်ကြီးအားဆေးကုခြင်း	၁၄၇
	ဆေးဖိုးဝါးခရရှိခြင်း	၁၄၉
	ဒုတိယအကြိမ်ဆေးကုခြင်း	၁၅၀
	ဗိမ္ဗိသာရမင်းကြီးအား ဆေးကုခြင်း	၁၅၀
	တတိယအကြိမ်ဆေးကုခြင်း	၁၅၁
	ရာဇဂြိုဟ်သူဌေးအားဆေးကုခြင်း	၁၅၁
	စတုတ္ထအကြိမ်ဆေးကုခြင်း	၁၅၄
	ဗာရာဏသီသူဌေးသားကိုဆေးကုခြင်း	၁၅၄
	ပဉ္စမအကြိမ်ဆေးကုခြင်း	၁၅၅
	စဏ္ဍပဇ္ဇောတမင်းကို ဆေးကုခြင်း	၁၅၅
	ဆရာဇီဝကထွက်ပြေးခြင်း	၁၅၆
	ဆဋ္ဌမအကြိမ်ဆေးကုခြင်း	၁၅၇
	ခြေမြန်တော်ကာကကိုဆေးကုခြင်း	၁၅၇
	စဏ္ဍပဇ္ဇောတမင်းကြီးဆေးဖိုးဝါးခပေးပို့လာခြင်း	၁၅၈
	သတ္တမအကြိမ်ဆေးကုခြင်း	၁၆၀
	ဘုရားရှင်အား ဇီဝကဆေးကုခြင်း	၁၆၀
၂	အရှင်မဟာကဿပမထေရ်ဝတ္ထု	၁၆၃
	ပစ္စုပ္ပန်ဖြစ်စဉ်	၁၆၃
	အတိတ်ဖြစ်ရပ်(၁)	၁၆၆
	အရှင်မဟာကဿပ၏ ရှေးဆုတောင်း	၁၆၆
	မူတင်ဆောင်ပုဂ္ဂိုလ်ကိုအားကျခြင်း	၁၆၆
	မူတင်ဆောင်ပုဂ္ဂိုလ်အဖြစ်ဆုတောင်းခြင်း	၁၆၇



ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်


အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ


အတိတ်ဖြစ်ရပ်(၂)	၁၆၉
ဧကသာဠကပုဏ္ဏားဘဝ	၁၆၉
တစ်ထည်သောအဝတ်ကိုလှူဒါန်းခြင်း	၁၇၀
ပုရောဟိတ်ပုဏ္ဏားခန့်အပ်ခံရခြင်း	၁၇၁
အတိတ်ဖြစ်ရပ်(၃)	၁၇၂
အရှင်ပစ္စေကဗုဒ္ဓါအား အပေါ်ရံပုဆိုးပေးလှူခြင်း	၁၇၂
ထိုအခိုက်သူကြွယ်၏အိမ်မှာ	၁၇၃
အတိတ်ဖြစ်ရပ်(၄)	၁၇၄
ပုပ်စော်နံသောသူဌေးသမီး	၁၇၄
စန္ဒကူးနံ့လှိုင်ပြန်ခြင်း	၁၇၄
အတိတ်ဖြစ်ရပ်(၅)	၁၇၆
အဝတ်ကောင်းဝတ်လိုသူနန္ဒ	၁၇၆
ဖုတ်သွင်းရထားဆိုက်လာခြင်း	၁၇၇
ပဒေသာပင်မှ နတ်ဝတ်တန်ဆာ	၁၇၈
အလှူခံပုဂ္ဂိုလ်ရှာဖွေခြင်း	၁၇၉
ပဒုမဝတီ၏သားတော်ပစ္စေက ဗုဒ္ဓါငါးရာ	၁၈၀
အရှင်ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း	၁၈၁
မင်းမိဖုရားနှစ်ဦး ရသေ့ရဟန်းပြုခြင်း	၁၈၃
ပစ္စုပ္ပန်ဖြစ်စဉ်၊ ပိပ္ပလိလုလင်နှင့်ဘဒ္ဒကာပိလာနီ	၁၈၄
ရွှေရုပ်ထက်အလှပိုသော ဘဒ္ဒကာပိလာနီ	၁၈၄
ပိပ္ပလိနှင့်မယ်ဘဒ္ဒါတို့အချင်းချင်း စာပေးပို့ခြင်း	၁၈၆
ထိမ်းမြားသော်လည်းမညားသောလင်မယား	၁၈၇
ရဟန်းပြုကြခြင်း	၁၈၈
ပိပ္ပလိနှင့်မယ်ဘဒ္ဒါနောက်ဆုံးခွဲခွာခြင်း	၁၉၀
ဘုရားရှင်ခရီးဦးကြိုတော်မူခြင်း	၁၉၁
သင်္ကန်းချင်းလဲလှယ်တော်မူရာ မြေတုန်လှုပ်ခြင်း	၁၉၂
ဓမ္မဒေသနာဟောကြားတော်မူခြင်း	၁၉၃
ဘဒ္ဒကာပိလာနီဖြစ်စဉ်အဆက်	၁၉၅
အရှင်ဗေလဋ္ဌသီသ မထေရ်ဝတ္ထု	၁၉၆
ပစ္စုပ္ပန်ဖြစ်စဉ်	၁၉၆





မြိုင်ကြီးငူဆရာတော်    ဘဒ္ဒန္တသုဇန





မြိုင်ကြီးဂူဆရာတော်ကျမ်းပြုနေပုံ




## “မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ”

- ၁။ ဗုဒ္ဓဩဝါဒအမြူတေ (ကရင်ဘာသာ)
- ၂။ ပရိတ်ကြီး ၁၁သုတ် (ကရင်ဘာသာ)
- ၃။ ဓမ္မစကြာဘာသာပြန် (မြန်မာ+ကရင်)
- ၄။ အနတ္တလက္ခဏသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၅။ မဟာသမယသုတ်ဘာသာပြန် (မြန်မာ+ကရင်)
- ၆။ သမ္မာပရိဗ္ဗာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် (မြန်မာ+ကရင်)
- ၇။ ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ် (မြန်မာ+ကရင်)
- ၈။ ဓမ္မစကြာအမေးအဖြေ (မြန်မာ+ကရင်)
- ၉။ မင်္ဂလသုတ်အမေးအဖြေ (မြန်မာ+ကရင်)
- ၁၀။ မဟာသတိပဋ္ဌာနသုတ်ဘာသာပြန် (ကရင်+မြန်မာ)
- ၁၁။ မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့် မဟာသတိပဋ္ဌာန် ဓမ္မလင်္ကာ  
ဓမ္မဒါနဆောင်ပုဒ်များ (မြန်မာ+ကရင်)
- ၁၂။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်)ပထမတွဲ
- ၁၃။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်(မြန်မာ+ကရင်)ဒုတိယတွဲ
- ၁၄။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်(မြန်မာ+ကရင်)တတိယတွဲ
- ၁၅။ ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်(မြန်မာ+ကရင်)စတုတ္ထတွဲ  
ဆက်လက်ထွက်ရှိမည့် မြိုင်ကြီးငူဆရာတော် ရေးသားပြုစု သော  
ကျမ်းစာအုပ်များ  
ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော် (မြန်မာ+ကရင်)  
ပဉ္စမတွဲ မှ ဒသမတွဲ ထိ

## “မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့ ပြန်ဆိုရေးသားသော အခြားစာအုပ်များ”

- ၁။ ဘွတ်လံယ်ဃို. ကလီယံဂံယ်ဒို တသ်လဲယ်ဂေသ်ကျိုယ်.
- ၂။ လဲယ်မဇ္ဈိမဒေသ အဂေသ်.
- ၃။ ခုတ်မုံသ်ပးယ်ထီကျိုတရာဒို.
- ၄။ ကေယ်ဒွဲတ်ကပံယ်ကစသ်.
- ၅။ ဓမဒ်ကပံဖိုထံတ်ကလုသ်ဒိုသံတ်





## မြတ်နိုးဖွယ်ရာ အလှူ ပါဝင်လှူဒါန်းကြ

ဆရာတော်သည် ဓာတုစေတီတော် (၈၆)ဆူ တည်ထားသည်။ ယခုတဖန်(ဓမ္မစေတီတော်)တည်နေပြန်သည်။ (၂၂)ဆူ တည်ပြီး ဆက်လက်တည်ဆဲ၊ သို့ဖြစ်ပါ၍ ဓမ္မဒါနကုသိုလ် နည်း/များမဆို ကုသိုလ်ပြု ပါဝင်လှူဒါန်းပေးကြစေလိုသည်။

မြိုင်ကြီးဌာနဆရာတော်

ဦးသုဇန

နာယကဆရာတော်

နန်းဦးဘေးမဲ့တောရကျောင်း

မြိုင်ကြီးဌာန အထူးဒေသ

ကရင်ပြည်နယ်

ဆက်သွယ်လှူဒါန်းရန်ဌာန

ဖြူမွေးလင်းအေးစာပေ

ဦးလှအောင် + ဒေါ်ခင်သစ်သစ်လွင်

ကူးဆိပ်လမ်း၊ ဘားအံမြို့။

☎ - ၀၃၅-၂၁၉၈၇

## ကျမ်းဦး နိဒါန်း

မြိုင်ကြီးငူ အထူးဒေသရှိ ပြည်တော်ဝင် ကရင်အမျိုးသားများသည် ဗုဒ္ဓစာပေနှင့် အလှမ်းကွာခဲ့ကြသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့် မျှသာ ရှိကြသည်။ ဗုဒ္ဓစာပေများကို အခြေခံမှအစ လေ့လာသိရှိနိုင်စေရန် ကျမ်းစာများကို အလုပ်တာဝန် များပြားစွာကြားမှ မြန်မာ + ကရင် နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။ တစ်နည်းဆိုသော် ပြည်တော်ဝင် ကရင်အမျိုးသားတို့၏ နှလုံးအိမ်မှာ ဗုဒ္ဓစာပေများကို တည်နေ ကိန်းဝပ် စေခြင်းဖြင့် ဓမ္မစေတီ တည်ထားသမှု ပြုခဲ့သည်မှာ ဓမ္မစေတီ (၁၂)ဆူထိ ရှိခဲ့ပြီးဖြစ်သည်။

ယခုတစ်ဖန် ထိုထိုသူသူ မည်သူအားမဆို လောကုတ်-လောကီ အလီလီ ကျေးဇူးများသော ဓမ္မပဒဝတ္ထုတော်ကိုပြုစုရန် ဆန္ဒရှိလာခဲ့သည်။ ဓမ္မပဒဝတ္ထုတော်နှင့်ပတ်သက်၍ ကျမ်းပြုဆရာတော် အသီးသီးတို့ ပြုစုတော်မူခဲ့သော ကျမ်းစာအသီးသီးတို့ ရှိခဲ့ကြသည်။ သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကလည်း ဓမ္မပဒ အဋ္ဌကထာ မြန်မာ ပြန်ဟူ၍ ပြုစုထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ခေတ်စာရေးဆရာ တို့ကလည်း ဓမ္မပဒကို အတိုချုံး၍ ရေးသားပြုစုကြပြီးဖြစ်သည်။ ထိုတွင် ကျမ်းပြုဆရာတော် အသီးသီးတို့ပြုစုခဲ့သော ကျမ်းစာများနှင့် သာသနာ ရေး ဦးစီးဌာနထုတ် ကျမ်းစာများမှာ အလွန်မှကျယ်ဝန်းလှသည့် အပြင် ဝေါဟာရစကား ပရိယာယ်ကြွယ်ကြွယ် သုံးထားသဖြင့် တဲ့တိုးပြောမှ

သိသော ကရင်အမျိုးသားအများစုအတွက် အဆင့်မြင့်လွန်းနေသည်။ ခေတ်စာရေးဆရာတို့ ရေးသားပြုစုသော ဓမ္မပဒဆိုပြန်လျှင်လည်း အကျဉ်းချုံးလွန်းထားသဖြင့် သိမှတ်ဖွယ်တို့ကို ပြည့်ပြည့်စုံစုံမသိနိုင် ဖြစ်ရ ပြန်ပါသည်။ ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို ရေးသား ပြုစုမည် ရည်ရွယ်သည်နှင့် အဘိဓမ္မာဒေသနာတော် ဟောကြားတော် မူသည့်အဖြစ်ကို သတိရမိသည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် နတ်ဗြဟ္မာအပေါင်းအား အလွန်ကျယ်ဝန်းသော ဝိတ္ထာရနယ (အကျယ်နည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်အား အလွန်ကျဉ်းလွန်းသော သင်္ခေပနယ (အကျဉ်းနည်း) ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ အရှင်သာရိပုတ္တရာမထေရ်သည် မိမိ၏ တပည့်ရဟန်းတို့အား မကျယ်လွန်း မကျဉ်းလွန်းသော နာတိဝိတ္ထာရနာတိ သင်္ခေပနယ (မကျယ် မကျဉ်းနည်း)ဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ယင်းသို့ သတိရမိသည့်အလျောက် ပြည်တော်ဝင်များအတွက် ဓမ္မပဒဝတ္ထုတော်ကို မကျယ်မကျဉ်းနည်းဖြင့် ရေးသားပြုစုမှ သင့်ပေ မည်ဟု အကြံရသဖြင့် ဆရာအဆူဆူတို့ပြုစုခဲ့သော ဓမ္မပဒကျမ်းစာ အဆူဆူတို့ကို လေ့လာဖတ်ရှုကာ ပြည်တော်ဝင် ကရင်အမျိုးသားတို့နှင့် သင့်လျော်အောင် ခေတ်ရေးနည်း အပြင်အဆင်တို့ဖြင့် ရေးသားပြုစု သွားမည်ဖြစ်ပါသည်။ ယင်းသို့ ရေးသားပြုစုရာတွင်လည်း ပြည်တော်ဝင်များအတွင်း မြန်မာစာ ဖတ်တတ်သူ၊ ကရင်စာဖတ်တတ်သူဟူ၍ ကွဲပြားလျက်ရှိပြန်ရာ မြန်မာ ဘာသာ၊ ကရင်ဘာသာနှစ်မျိုးလုံးဖြင့် ရေးသားပြုစုသွားမည်ဖြစ်ပါသည်။ ကရင်ဘာသာဖြင့် ရေးသားပြုစုရခြင်း အခြားရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။ ယင်းမှာ-

တစ်နေ့မှာဖြစ်သည်။

အထက်မြန်မာပြည်သို့ ခရီးတစ်ခုသွားခိုက် ဆွမ်းချိန်နီးသဖြင့် လမ်းအနီး ကျောင်းတစ်ခုသို့ ဝင်ရောက်၍ ဆွမ်းဘုဉ်းပေးစဉ် ထိုကျောင်း ဆရာတော်နှင့် စကားပြောဆိုရာမှာ အကြောင်းဆိုက်သဖြင့် စာပေ အကြောင်းပြောဆိုကြရာတွင် ထိုဆရာတော်က “ဗုဒ္ဓဘာသာ ကရင်စာပေ

ဆိုတာ ရှိပါသလား” ဟု အထင်သေးစွာ အမေးပြုခဲ့သည်။ မသိ၍မေးခြင်း ဖြစ်၍ အပြစ်ကားမဆိုလိုပါ။ များစွာသောသူတို့ ထင်ထားတတ်ကြသည်မှာ ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်၍ ခရစ်ယာန် ကရင် စာပေကိုသာ တတ်ကြသည်ဟု။

အမှန်မှာ ကရင်လူမျိုးသည် မျိုးနွယ်စုအားဖြင့် စကောကရင်၊ ပိုးကရင် ဟူ၍ လူမျိုးစုကြီးနှစ်မျိုးရှိသည်။ နှစ်မျိုးစလုံးမှာပင် စကောကရင်စာပေ၊ ပိုးကရင်စာပေဟူ၍ ရှေးပဝေသဏ်ကတည်းက ရှိနှင့်ပြီးဖြစ်သည်။ တိုင်းတစ်ပါးသားတို့၏ လက်အောက်သို့ ကျရောက်ခဲ့စဉ်က အနှိမ်ခံ အပယ်ခံစာပေအဖြစ် ပစ်ပယ်ခံခဲ့ရသည်။ ခရစ်ယာန်ကရင်စာပေ တီထွင်ကာ အသုံးပြုစေခဲ့သည်။ နှစ်တစ်ရာကျော်နှစ်ရာနီးပါး ပစ်ပယ်ခြင်း ခံရသဖြင့် နှောင်းလူတို့သည် ကရင်လူမျိုးဆိုလျှင် ခရစ်ယာန်ဘာသာဝင် ချည်းဟု လည်းကောင်း၊ ကရင်စာသည်လည်း ခရစ်ယာန်ကရင်စာဟု လည်းကောင်း သာမန်မျှသာ မှတ်ယူထားကြသည်ချည်းဖြစ်သည်။ ထို့ကြောင့် ထိုဆရာတော်အား အပြစ်မဆိုသာပါ။

ဖော်ပြပါအတိုင်း ကရင်လူမျိုးများမှာလည်း စာပေအသီးသီး ရှိကြသည်သာဖြစ်သည်။ စကောဗုဒ္ဓဘာသာ ကရင်လူမျိုးများမှာ များသော အားဖြင့် တောတောင်တွင်းမှာသာ အေးချမ်းစွာနေလေ့ရှိကြသူများ ဖြစ်သည်။ သူတို့၏ စာပေကို အများကမသိဟု ဆိုသည်မှာလည်း အပြစ်ဟု မဆိုသာပြန်ပေ။

ယခုမူ ထိုဗုဒ္ဓဘာသာ ကရင်လူမျိုးများသည် မြိုင်ကြီးငူ အထူးဒေသမှာ ပြည်တော်ဝင်များအဖြစ် စုစည်းရောက်ရှိနေပြီဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကရင် စာပေကို သင်တန်းတစ်ရပ်အနေဖြင့် မပြတ်ပို့ချ သင်ပေးနေသည်နှင့်အတူ ဗုဒ္ဓတရားတော်များကိုပါ တစ်ပြိုင်တည်း လေ့လာသိရှိနိုင်စေရန် ဗုဒ္ဓ စာပေ များကို မြန်မာဘာသာ၊ ကရင်ဘာသာတို့ဖြင့် ပြုစုရေးသားနေခြင်းဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ဟူ၍ ဖြစ်ထွန်းလာသော ယနေ့ အချိန်အခါဝယ် လုပ်နိုင်၊ ကိုင်နိုင်၊ လုပ်ခွင့်ကိုင်ခွင့်ရှိတုန်း ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကရင်စာပေဟူ၍ ယခင်ကတည်းကရှိခဲ့ပြီး ယခုတိုင်လည်း ရှိဆဲ၊ နောင်လည်း ရှိနေမည်သာဟူသော ကရင်စာပေသမိုင်း မှတ်တိုင်



တစ်တိုင် စိုက်ထူထားလိုခြင်းလည်းဖြစ်ပါသည်။ သို့ဖြစ်၍ ပြုစုပြီး ပြုစုဆဲ ပြုစုလတ္တံ့သော ကျမ်းစာများကို မြန်မာဘာသာ၊ ကရင်ဘာသာဖြင့် ရေးသားပြုစုခြင်းဖြစ်ပေသည်ဟူ၍ စကားအလျဉ်းသင့်သဖြင့် ကျမ်းဦး နိဒါန်း အမှာစကား ရေးသားလိုက်ရပေသည်။

“ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်ကြီး”ကို ပြုစုရာတွင် အဂ္ဂမဟာ ပဏ္ဍိတ အရှင်စန္ဒိမာ၏ ဓမ္မပဒဝတ္ထုတော်ကြီးနှင့် သာသနာရေးဦးစီးဌာန ထုတ် ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်ကျမ်းတို့ကို အဓိကမီငြမ်းပြုစုလျက် အခြားကျမ်းပြုဆရာတော်များ၊ စာရေးဆရာများ၏ ဓမ္မပဒစာအုပ်များကို လေ့လာဖတ်ရှု၍ ရေးသားပြုစုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဘဒ္ဒန္တ သုဇန  
မြိုင်ကြီးငူဆရာတော်  
မြိုင်ကြီးငူအထူးဒေသ

### ကျမ်းကိုးစာရင်း

- |                                  |                                    |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏               | ဓမ္မပဒပါဠိတော်နိဿယ                 |
| ၂။ အရှင်စန္ဒိမာ၏                 | ဓမ္မပဒဝတ္ထုတော်ငါးတွဲ              |
| ၃။ သာသနာရေးဦးစီးဌာနထုတ်          | ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ                             |
| ၅။ မာဏဝ၏                         | ဓမ္မပဒဝတ္ထုတော်များ                |
| ၆။ သံသရာခရီးသည်တစ်ဦး၏            | ကလေးတို့အတွက် ဓမ္မပဒ               |

# ဗြည့်တော်ဝင် ဓမ္မဗဒ ဝတ္ထုတော်

(စတုတ္ထတွဲ)

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၅။ ဗာလဝဂ် - အဆက်

၁၂။ မြေပြိတ္တာဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မြေပြိတ္တာတစ်ကောင်ကို အကြောင်းပြု၍ “နဟိ ပါပံ ကတံ ကမ္မံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

တစ်နေ့သောအခါ ရသေ့ညီနောင်ရှင်တစ်ထောင်၌ တစ်ပါးအပါအဝင်ဖြစ်သော အရှင်လက္ခဏမထေရ်နှင့် အရှင်မောဂ္ဂလာန်မထေရ်တို့သည် ဆွမ်းခံကြွရန် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာကြသည်။ လမ်းမှာ အရှင်မောဂ္ဂလာန်မထေရ်သည် မြေပြိတ္တာတစ်ကောင်ကိုမြင်၍ ပြုံးတော်မူသည်။ ထိုကို အရှင်လက္ခဏမထေရ်က-

“ငါ့ရှင်မောဂ္ဂလာန် အဘယ်ကြောင့် ပြုံးပါသနည်း”မေးသည်။

“ငါ့ရှင်လက္ခဏာ. . ယခုအခါမှာ သင့်မေးခွန်းကို ဖြေဖို့ရာ အခွင့်အခါ မဟုတ်သေးပါ။ မြတ်စွာဘုရားသခင်ထံတော်မှောက်ရောက်မှသာ မေးပါ။ ထိုခါမှ ဖြေဆိုပါမည်” မိန့်ဆိုပြီး မထေရ်မြတ်နှစ်ပါးသည် ရာဇဂြိုဟ် ငြို့တွင်းသို့ ဆွမ်းခံကြွဝင်ခဲ့ကြသည်။ ဆွမ်းကိစ္စပြီးသည့်နောက် မြတ်စွာ ဘုရားရှင်ထံတော်မှောက်သို့ သွားရောက်ပြီး ထိုင်နေသည့်အခါ အရှင် လက္ခဏက ဆိုသည်။

“ငါ့ရှင်မောဂ္ဂလန်-ငါတို့ ဂိဇ္ဈကုဋ်တောင်မှ ဆွမ်းခံရန် ဆင်းခဲ့စဉ်က အသင်ပြုံးသည်ကို ငါမေးရာမှာ မြတ်စွာဘုရားသခင်ထံတော်မှောက် ရောက်မှသာမေးပါ။ ထိုခါမှ ဖြေဆိုပါမည် သင်ဆိုခဲ့သည်။ ယခုမြတ်စွာ ဘုရားထံတော်မှောက်သို့ ရောက်လာပါပြီ။ သင်ပြုံးရခြင်းအကြောင်းကို ဖြေဆိုပါလော့. . ”

“ငါ့ရှင်လက္ခဏာ-ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာစဉ်က ငါသည် မြေ ပြိတ္တာကြီးတစ်ကောင်ကိုမြင်၍ ပြုံးမိရပေသည်။ ထိုမြေပြိတ္တာ၏ဦးခေါင်း သည် လူဦးခေါင်းနှင့်တူသည်။ ခန္ဓာကိုယ်ကား မြွေနှင့်တူသည်။ အရှည်မှာ နှစ်ဆယ့်ငါးယူဇနာမျှလောက်ရှိသည်။ ဦးခေါင်းမှ စလောင်သော မီးလျှံသည် အမြီးဆုံးသည်ထိ တောက်လျှောက်လောင်သွားသည်။ အမြီးမှစလောင် သောမီးလျှံသည် ဦးခေါင်းတိုင်အောင် လောင်တက်လာသည်။ ခန္ဓာကိုယ် အလယ်မှ စလောင်သော မီးလျှံသည် နံပါးနှစ်ဖက်သို့ လောင်သွားသည်။ နံပါးနှစ်ဖက်မှစလောင်သော မီးလျှံသည် ခန္ဓာကိုယ်အလယ်သို့ လောင် တက်လာသည်။ ဤသို့သဘောရှိသော မြေပြိတ္တာကိုမြင်၍ ငါပြုံးမိရ ပေသည်”

ကြားဖြတ်မှတ်ဖွယ်။ ။ ဂိဇ္ဈကုဋ်တောင်မှာရှိသော ပြိတ္တာတို့တွင် ပြဆိုခဲ့ပြီးသော မြေပြိတ္တာနှင့် ကျီးပြိတ္တာ နှစ်ကောင်တို့သာ နှစ်ဆယ့်ငါးယူဇနာ အထိ ကြီးမားသည်။ ကြွင်းကုန်သော ပြိတ္တာတို့မှာ သုံးဂါဝုတ်ပမာဏသာ ရှိကြ သည်ဟု အဋ္ဌကထာဆရာ မိန့်ဆိုသည်။ မြေပြိတ္တာ အကြောင်းခေတ္တရပ်တန့်၍ ကျီးပြိတ္တာ အကြောင်းကို ဆိုပါဦးမည်။]



## ကျီးပြိတ္တာအကြောင်း (ပစ္စုပ္ပန်ဖြစ်စဉ်)

တစ်နေ့သောအခါ လက်ဝဲတော်ရံဖြစ်သော အရှင်မောဂ္ဂလာန် မထေရ်သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ထိုတောင်မှာ ကျက်စားသွားလာနေသော ကျီးပြိတ္တာတစ်ကောင်ကိုမြင်၍ -

“အသင်ကျီးပြိတ္တာ-သင့်လျှာသည် ငါးယူဇနာတိတိရှိသည်။ သင့် ဦးခေါင်းသည် ကိုးယူဇနာရှိသည်။ သင့်ခန္ဓာကိုယ်သည် နှစ်ဆယ့်ငါးယူဇနာ ရှိသည်။ အဘယ်မည်သော မကောင်းမှုအကုသိုလ်ကံကို ပြုလုပ်ခဲ့ဖူးသော ကြောင့် ဤကဲ့သို့ ဆင်းရဲငြိုငြင်စွာ ဒုက္ခရောက်ရသနည်း” မေးတော်မူသည်။

ဤသို့အရှင်မောဂ္ဂလာန်မထေရ်မြတ်က မေးတော်မူသဖြင့် ကျီးပြိတ္တာ သည် အတိတ်ဘဝက သူ၏ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်ပြောပြ လေသည်။

### အတိတ်ဖြစ်ရပ်

“အရှင်ဘုရား မောဂ္ဂလာန်-တပည့်တော် ကျီးပြိတ္တာသည် ကဿပ မြတ်စွာဘုရားသခင်လက်ထက်တော်အခါက ကျီးတစ်ကောင်ဖြစ်ခဲ့ဖူးပါ သည်။ တစ်နေ့မှာ ရဟန်းသံဃာတော်များ ရွာတွင်းသို့ ဆွမ်းခံကြွသောအခါ လူအပေါင်းက ဖူးမြင်ရလျှင် ကြည်ညိုသဒ္ဓါဖြစ်ကြပြီး ဆွမ်းစားဇရပ်သို့ ပင့်ဖိတ်၍ တရားနာကြပါသည်။ တရားနာပြီးသောအခါ ရဟန်းတော်တို့၏ သပိတ်ကို မိမိတို့ အိမ်သို့ ယူဆောင်ကာ စီမံချက်ပြုတ်ထားသော ဆွမ်း ဘောဇဉ်တို့ကို ထည့်ပြီး ရဟန်းတို့ထံသို့ ပြန်လည်ယူဆောင်လာခဲ့ကြပါ သည်။ ထိုအခါတုန်းက တပည့်တော်သည် ဆွမ်းစားဇရပ်အမိုးပေါ်မှာ နားနေခဲ့ပါသည်။ လူတစ်ယောက် ယူဆောင်လာသော သပိတ်ထဲမှ ဆွမ်းကို သုံးကြိမ်တိုင်အောင် နှုတ်သီးဖြင့် ထိုးသုတ်စားခဲ့ဖူးပါသည်။

ထိုဆွမ်းသည် သံဃာစိုးပိုင်သော ပစ္စည်းလည်းမဟုတ်သေးပါ။ သံဃာအား ဆောင်နှင်းပြီးသည်လည်း မဟုတ်သေးပါ။ သံဃာတို့ ဘုဉ်း ပေးပြီးသော စားကြွင်းလည်း မဟုတ်သေးပါ။ အမှန်မှာ လူတို့က မိမိတို့ စားသုံးဖို့ချက်ထားသည့်အထဲမှ သံဃာတော်အား ရည်စူး၍ ဆောင်ယူ ခဲ့သော ဆွမ်းသက်သက်သာ ဖြစ်ပါသည်။ ထိုသံဃာအား ရည်စူးသော



ဆွမ်းကို စားသောက်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ထိုကျီးဘဝမှ သေခဲ့ပြီးနောက် ဒေဝီစိင်ရဲမှာ ခံခဲ့ရပါသည်။ အဝီစိင်ရဲမှ လွတ်ခဲ့ပြီးသော ယခုအခါမှာ ထိုအကုသိုလ်ကံကြွင်း၏အစွမ်းဖြင့် ဤဂိဇ္ဈကုဋ်တောင်မှာ ယခုကဲ့သို့ ကျီးပြိတ္တာဖြစ်လာရပါသည်ဘုရား... "ဟုလျှောက်ကြားလေသည်။

ဤကား ကျီးပြိတ္တာ၏ အကြောင်းတည်း။



### မြေပြိတ္တာဝတ္ထုပစ္စုပ္ပန်ဖြစ်စဉ်အဆက်

အရှင်မောဂ္ဂလာန်မထေရ်မြတ်က မြေပြိတ္တာကို မြင်သဖြင့် ပြုံးမိရခြင်းအကြောင်းကို အရှင်လက္ခဏအား ဖြေကြားလျှင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင်မောဂ္ဂလာန်ကို သက်သေအရာ၌ ထားတော်မူလျက်-

“ချစ်သားရဟန်းတို့- ငါ့သားတော်မောဂ္ဂလာန်သည် မှန်သောစကားကိုသာ ဆိုပေသည်။ ငါဘုရားသခင်ကိုယ်တော်မြတ်သည်လည်း ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့မှာပင် ထိုကဲ့သို့သော ပြိတ္တာတို့ကို မြင်ခဲ့ဖူးသည်။ ထိုသို့သဘောရှိသော သတ္တဝါမျိုးကို မြင်ရသည်ဟု ငါဘုရားဟောကြားလျှင် ငါဘုရားစကားကို မယုံကြည်ဘဲ ရှိကြလိမ့်မည်။ ယင်းသို့မယုံမကြည်ရှိလျှင် သတ္တဝါတို့အား အကျိုးမဲ့ဖြစ်လိမ့်မည်-ဟု သတ္တဝါတို့အပေါ် သနားတော်မူသဖြင့် ငါဘုရားမဟောကြားဘဲ နေခဲ့ပေသည်” မိန့်တော်မူသည်။ ရဟန်းတို့က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ထိုမြေပြိတ္တာသည် ရှေးတုန်းအခါက အဘယ်မကောင်းမှုကံကို ပြုလုပ်မိခဲ့ပါသနည်း ဘုရား”မေးလျှောက်ကြသဖြင့် မြတ်စွာဘုရားသခင်သည် မြေပြိတ္တာ၏ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။



### အတိတ်ဖြစ်ရပ်

ရှေးလွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်၏အနီး မြစ်ကမ်းဘေးတစ်နေရာမှာ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူအတွက် သစ်ရွက်မိုးကျောင်းငယ်

တစ်ခုကို လူတို့က ဆောက်လုပ်လှူဒါန်းထားကြသည်။ အရှင် ပစ္စေကဗုဒ္ဓါသည် ထိုကျောင်းမှာ သီတင်းသုံးလျက် ဗာရာဏသီပြည်တွင်းသို့ အမြဲ ဆွမ်းခံကြွဝင်လေ့ရှိသည်။ မြို့သူမြို့သားတို့သည် အရှင်ပစ္စေကဗုဒ္ဓါအား ဆည်းကပ်ခစားရန် ပန်းနံ့သာလက်စွဲလျက် နံနက်တစ်ကြိမ် ညတစ်ကြိမ် သွားရောက်လေ့ရှိသည်။

ဗာရာဏသီပြည်သားလယ်သမားတစ်ယောက်သည် ကျောင်းသို့ သွားရာလမ်းမှာ လယ်လုပ်နေသည်။ လူအများသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ဆည်းကပ်ခစားရန် သွားသည်ရှိသော် ထိုလယ်ကို နင်းလျက် ဖြတ်သန်းသွားလာကြသည်။ လယ်သမားက---

“အချင်းတို့--ငါ၏ လယ်ကိုနင်းပြီး မသွားကြပါလင့်” တောင်းပန်ပြောဆိုသည်။ တောင်းပန်၍မရ၊ လူတို့က လယ်ကိုနင်းဖြတ်သွားလာမြဲ သွားလာကြသည်။ လယ်သမား စဉ်းစားသည်။

“အရှင်ပစ္စေက ဗုဒ္ဓါ၏ကျောင်းသည် ဤအရပ်ဌာနမှာ မရှိလျှင် လူအများက ငါ့လယ်ကိုဖြတ်၍ နင်းချေသွားလာကြမည်မဟုတ်-” ဟု စဉ်းစားမိပြီး အရှင်ပစ္စေကဗုဒ္ဓါ မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူသောအခါ လယ်သမားသည် အရှင်မြတ်၏အသုံးအဆောင် အိုးခွက်တို့ကို ရိုက်ခွဲ၍ ကျောင်းကို မီးရှို့လိုက်သည်။ ဆွမ်းခံရာမှ ပြန်ကြွလာသော အရှင်ပစ္စေကဗုဒ္ဓါသည် မီးလောင်နေသော မိမိကျောင်းကို မြင်တွေ့ရလျှင် အရပ်တစ်ပါးသို့ ကြွသွားတော်မူသည်။

လူအများသည် ယခင်နေ့များကဲ့သို့ ပန်းနံ့သာ လက်စွဲ၍ လာကုန်သည်ရှိသော် မီးလောင်နေသောကျောင်းကို မြင်၍ -

“အရှင်မြတ်သည် အဘယ်အရပ်သို့ ကြွသွားတော်မူပါလိမ့်မည်နည်း” ပြောဆိုမေးမြန်းကြသည်။ လူအုပ်များအကြားမှာ ထိုလယ်သမားလည်း ပါသဖြင့်-

“အရှင်မြတ်ကျောင်းကို ငါသည်ပင် မီးရှို့ပစ်လိုက်သည်” ဆိုသည်တွင် လူတို့က-

“ဤသူယုတ်မာကြောင့် ငါတို့သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးမြင်ခွင့်မရလေကုန်...” ဟု ဆဲရေးကြကုန်လျက် တုတ်တို့ဖြင့် ရိုက်ခတ်လေသော် လယ်သမားသည် ထိုနေရာမှာပင် အသက်ကုန်ခြင်းသို့ ရောက်လေတော့သည်။



လယ်သမားသေလွန်သော် အဝီစိငရဲ၌ဖြစ်၍ မဟာပထဝီမြေကြီး  
အထူသည် အထက်သို့ တစ်ယူဇနာမြင့်တက်သည့်တိုင်အောင် ခံရပြီးမှ  
ထိုက်ကြွင်း၏အစွမ်းဖြင့် ဂိဇ္ဈကုဋ်တောင်၌ မြေပြိတ္တာဖြစ်လာလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့ အတိတ်ကို ဆောင်  
ပြတော်မူပြီးလျှင်--

“ချစ်သားရဟန်းတို့-

မကောင်းမှုအကုသိုလ်ကံသည် နို့ရည်နှင့်တူ၏။ ညှစ်ပြီးစနို့ရည်သည်  
ညှစ်ပြီးစ၌ မချဉ်မသိုးသေးသကဲ့သို့ ထိုအတူအကုသိုလ်ကံသည်လည်း  
ပြုစအခါ၌ အကျိုးမပေးသေး။ အကျိုးပေးသောအခါ၌ကား ဤကဲ့သို့သော  
ဆင်းရဲခြင်းဖြင့် ဖိုးရိမ်ပူပန်ရလေသည်”မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာ  
တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န ဟိ ပါပံ ကတံ ကမ္ပံ၊

သဇ္ဈခီရံဝ မုစ္စတိ။

ဒဟန္တံ ဗလမန္ဓေတိ၊

ဘသ္မတ္တန္ဓောဝ ပါဝကော။ ။

မြန်မာပြန်။ ။ ညှစ်ပြီးစနို့ရည်သည် မချဉ်သေး၊ မသိုးသေးသကဲ့သို့  
ပြုပြီးစ မကောင်းမှုကံသည် ချက်ချင်း အကျိုး  
မပေးသေး။ အကျိုးပေးသည်ရှိသော် ပြာဖုံးနေသော  
မီးကဲ့သို့ မကောင်းမှုပြုသော လူမိုက်ကို ဒုတိယ  
ဘဝ၊တတိယဘဝ စသည်တို့၌ ငရဲဂတိအထိ လောင်  
ကျွမ်းစေလျက် အစဉ်လိုက်လေ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပန်  
စသည် ဖြစ်ကြလေသည်။

မြေပြိတ္တာဝတ္ထု ပြီး၏။





## ၁၃။ သဌိကုဋ္ဌုပ္ပတ္တိကာဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် သဌိကုဋ္ဌုပ္ပတ္တိကို အကြောင်းပြု၍ “ယာဝဒေဝ အနုတ္တယ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်ရပ်

တစ်နေ့သောအခါမှာ အရှင်မောဂ္ဂလာန်မထေရ်နှင့် အရှင်လက္ခဏမထေရ်တို့သည် ဆွမ်းခံရန် ဂိဇ္ဈကုဋ်တောင်ပေါ်မှဆင်းလာခဲ့စဉ် အရှင်မောဂ္ဂလာန်မထေရ်သည် တစ်နေရာသို့ ရောက်သော် ပြုံးတော်မူသည်။ ထိုပြုံးတော်မူသည့်အဖြစ်ကို အရှင်လက္ခဏမြင်လျှင်--

“ငါ့ရှင်မောဂ္ဂလာန်-သင်သည် မည်သည့်အရာကို တွေ့သဖြင့် ပြုံးလေဘိသနည်း” မေးတော်မူသည်။

“ငါ့ရှင်လက္ခဏ-သင့်အမေးကို ယခုဖြေဆိုခြင်းငှာ အခွင့်အခါမဟုတ်သေး။ မြတ်စွာဘုရားသခင်ထံတော်မှောက်သို့ ရောက်မှ တစ်ဖန်မေးပါ။ ထိုအခါမှ ဖြေဆိုပါမည်” ပြောဆိုဝန်ခံပြီး ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူကြသည်။ ဆွမ်းကိစ္စပြီး၍ ဆွမ်းခံရာမှ ပြန်လည်ကြွတော်မူလာကြပြီး မြတ်စွာဘုရားသခင်ထံမှောက်မှာ ထိုင်နေကြသည်။ ထိုအခါ အရှင်လက္ခဏမထေရ်က-

- “ငါ့ရှင်မောဂ္ဂလာန်-ငါတို့ ဆွမ်းခံရန် ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာခဲ့စဉ်က သင်ပြုံးသည်ကို ငါမေးရာမှာ ဘုရားရှင်ထံတော်မှောက်သို့ ရောက်မှ



မေးပါ။ ထိုအခါမှဖြေဆိုပါမည် ဆိုခဲ့သည်။ ယခု ရှင်တော်မြတ်ဘုရား၏ ထံတော်မှောက်သို့ ရောက်လေပြီ။ သင်ဝန်ခံသောအတိုင်း ဖြေဆိုပါလော့” ဟု ဆိုသည်။

“ငါ့ရှင်လက္ခဏ-ဂိဇ္ဈကုဋ်တောင်မှ ဆွမ်းခံရန် ငါတို့ ဆင်းခဲ့စဉ်က ပြိတ္တာ တစ်ကောင်ကို ငါမြင်ခဲ့ရသည်။ ထိုပြိတ္တာ၏ကိုယ်သည် သုံးဂါဝုတ်မျှကြီး သည်။ ခြောက်သောင်းမျှလောက်ကုန်သော အလှုံတပြောင်ပြောင် တောက်လောင်နေသည့် သံတူသံတုံးတို့သည် ထိုပြိတ္တာ၏ဦးခေါင်းကို ရိုက်ခွဲကြသဖြင့် ကြေမွသေဆုံးသွားပြီး တစ်ဖန်ရှေးအတိုင်းသာ ဖြစ်လာပြန် သည်။ ဤသို့သော ထူးဆန်းသည့်အဖြစ်ကို ရှေးကတစ်ခါမှ မမြင်စဖူးရ လေ” ဟု တွေးမိ၍ ငါပြုံးရပေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင်မောဂ္ဂလာန်မထေရ် ၏စကားကို ကြားတော်မူလျှင်-

“ချစ်သားရဟန်းတို့ - ငါဘုရားသည်လည်း ဤသို့သဘောရှိသော သတ္တဝါကို ဘုရားဖြစ်စဦး ရှေးအခါကပင် မြင်တော်မူခဲ့ပေသည်။ ငါဘုရား တွေ့မြင်တော်မူသည့်အတိုင်း ပြောကြားသည်ရှိသော် မယုံကြည်ကုန်သော သူတို့အား အကျိုးစီးပွားမဲ့ဖြစ်လိမ့်မည်ဟု သတ္တဝါအများအပေါ် အစဉ် သနားသဖြင့် ဟောကြားတော်မမူဘဲ နေခဲ့သည်။ ယခုမှာ ငါ့သားတော် မောဂ္ဂလာန်သည် သက်သေအရာ၌ တည်ပြီးဖြစ်သည့်အတွက်ကြောင့် ဟောကြားတော်မူမည်” မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုပြိတ္တာသည် အဘယ်မည်သော မကောင်းမှုကို ပြုခဲ့မိသောကြောင့် ဤသို့သော ဆင်းရဲ ဒုက္ခကို ခံစားရလေပါသနည်းဘုရား” ဟု ရဟန်းတို့က မေးလျှောက်သဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အတိတ်ဇာတ်ကြောင်းကို ပြန် ပြောင်းဟောကြားတော်မူလေသည်။



## အတိတ်ဖြစ်ရပ်

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်ဝယ် ကျောက်စရစ် ပစ်တတ်သောအရာ၌ တစ်ဖက်ကမ်းခပ်တတ်မြောက်ကျွမ်းကျင်သော သူဆွံ့တစ်ယောက်ရှိသည်။ (မှတ်ချက်။ ။ သူဆွံ့ဟူသည် ခြေလက် မသန်စွမ်းသူကို ဆိုလိုသည်။) ထိုသူဆွံ့သည် မြို့တံခါးအနီးရှိ ညောင်ပင် ရင်းမှာနေစဉ် ရွာသူသားငယ်တို့က-

“ငါတို့အား ဆင်ရုပ်ကို ပြပေးပါ” ဆိုလျှင် သူဆွံ့သည် ကျောက်စရစ် ဖြင့် ပစ်ဖောက်၍ ညောင်ရွက်တို့မှာ ဆင်ရုပ်ကို ဖြစ်စေသည်။

“ငါတို့အား မြင်းရုပ်ကို ပြပေးပါ” ဆိုလျှင် မြင်းရုပ်ကို ဖြစ်စေသည်။ ဤသို့ ရွာသူသားငယ်တို့ ပြုလုပ်ခိုင်းသော အရုပ်တို့ကို ပြုလုပ်ပြပြီး ရွာသူ ရွာသားတို့ ယူဆောင်လာသော ခဲဖွယ်ဘောဇဉ်ကို စားသောက်ရပေသည်။

တစ်နေ့မှာ ပြည့်ရှင်မင်းကြီးသည် ဥယျာဉ်ကစားထွက်တော်မူလာရာ ထိုအရပ်သို့ ရောက်လျှင် ရွာသူသားငယ်တို့က သူဆွံ့ကို သစ်ပါးပျဉ်းကြား မှာထားပြီး ထွက်ပြေးတိမ်းရှောင်သွားကြသည်။ မင်းကြီးလာသောအချိန် သည် မွန်းတည့်ချိန်ဖြစ်၍ ညောင်ပင်ရင်းသို့ အရိပ်ခိုရန် ဝင်ရောက်လာသည် ရှိသော် အပေါက်အပေါက်ဖြစ်နေသော ညောင်ရွက်တို့မှ ထိုးကျလာသော နေပြောက်နေရှိန်သည် မင်းကြီးကိုယ်ကို ထိသည်တွင် မင်းကြီးက-

“ဘုကြောင့် ဤသို့ နေပြောက်နေရှိန် ဖြစ်ရသနည်း” ဆင်ခြင်၍ ညောင်ပင်ပေါ်သို့ မော့ကြည့်ရာ ညောင်ရွက်တို့မှာ အပေါက်အပေါက် ဖြစ်နေသော ဆင်ရုပ်မြင်းရုပ်စသည်ကို တွေ့မြင်ရသည်။

“ဤအမှုကို မည်သူပြုလေသနည်း” အမတ်တို့ကို မေးသည်။

“အရှင်မင်းကြီး-သူဆွံ့တစ်ယောက် ပြုလုပ်ပါသည်” လျှောက်ထား လျှင် သူဆွံ့ကို ခေါ်စေပြီး မိန့်တော်မူသည်။

“အမောင်ယောက်ျား-ငါ့မှာ စကားများလွန်းသော ပုရောဟိတ်ပုဏ္ဏား တစ်ယောက်ရှိသည်။ ငါက စကားအနည်းငယ်ပြောဆိုကာမျှနှင့် များစွာ သော စကားတို့ကို မရပ်မနားပြောဆိုပြီး ငါ့ကို ညှဉ်းပန်းဘိသည်။ သင်သည် ထိုပုရောဟိတ်ပုဏ္ဏား၏ပါးစပ်တွင်းသို့ တစ်ကွမ်းစားမျှလောက်သော ဆိတ် ချေးကို ပစ်သွင်းနိုင်ပါမည်လော”



“ဘုန်းတော်ကြီးတော်မူလှသော အရှင်မင်းမြတ်-ပစ်သွင်းနိုင်ပါမည်။ ဆိတ်ချေးတို့ကို ယူထားစေပြီး အရှင်မင်းကြီးနှင့် ပုရောဟိတ်ပုဏ္ဏားတို့ စကားပြောသည့်အခါ ကျွန်တော်မျိုးကို ကန့်လန့်ကာတွင်းမှာ နေစေပါ။ ကျွန်တော်မျိုးသည်ကန့်လန့်ကာတွင်းမှနေပြီး ဆိတ်ချေးကို ပစ်သွင်းပါမည်”



စကားများသော ပုရောဟိတ်ပုဏ္ဏား

မင်းကြီးက “ကောင်းပြီ” ဟု ဝန်ခံပြီးသော် သူ့ဆွံ့ပြောသောအတိုင်း စီမံပြုလုပ်စေသည်။ ပုရောဟိတ်ပုဏ္ဏားသည် မင်းကြီးနှင့်စကားပြောသော အခါ သူ့ဆွံ့သည် ကန့်လန့်ကာကို ကတ်ကြေးဖြင့် အပေါက်ဖောက်၍ ကန့်လန့်ကာအတွင်းမှနေလျက် ထိုအပေါက်ဖြင့် ပုရောဟိတ်ပုဏ္ဏားပါးစပ် ဟလေတိုင်း ဆိတ်ချေးတစ်လုံးတစ်လုံး ပစ်သွင်းသည်။ ပုရောဟိတ်ပုဏ္ဏားလည်း ဝင်လာတိုင်းသော ဆိတ်ချေးကို မျိုချပြီး စကားကို အဆက်မပြတ် စေဘဲ ပြောဆိုသည်။ ဤသို့ဖြင့် ဆိတ်ချေးတစ်ကွမ်းစားကုန်သွားသည်။ ပုဏ္ဏားက စကားပြော၍ မဆုံးနိုင်သေးပေ။ ဆိတ်ချေးကုန်လျှင် သူ့ဆွံ့သည် ကန့်လန့်ကာကို လှုပ်၍ အချက်ပေးလိုက်သည်။ မင်းကြီးသည် ကန့်လန့်ကာ လှုပ်သောအဖြစ်ဖြင့် ဆိတ်ချေးကုန်သည်ကို သိ၍ -

“ဆရာပုရောဟိတ်ပုဏ္ဏား-သင်ဆရာနှင့် စကားပြောဆိုရသည်မှာ ပြီးဆုံးခြင်းသို့ မရောက်နိုင်လေ။ တစ်ကွမ်းစားမျှသော ဆိတ်ချေးကို မျိုချပြီး သော်မှလည်း စကားပြောမရပ်နိုင်သေးချေတကား” မိန့်တော်မူသည်။ ပုရောဟိတ်ပုဏ္ဏားသည် မသာယာသောမျက်နှာရှိလျက် ထိုအခါမှစ၍ စကားနည်းသွားလေတော့သည်။ မင်းကြီးသည် ပုရောဟိတ်ပုဏ္ဏား စကားနည်းသွားသည်မှစ၍ စိတ်ချမ်းသာမှုကိုရသဖြင့် သူ့ဆွံ့ကို ခေါ်စေ၍ -

“အမောင်ယောက်ျား-သင့်ကိုအမှီပြု၍ ပုရောဟိတ်ပုဏ္ဏားစကားကို မကြားရတော့ဘဲ ငါမင်းကြီး နားငြီးသက်သာသွားသည်။ သင့်ကိုနှစ်သက် သဘောကျသဖြင့် ငါဆုပေးမည်” မိန့်တော်မူပြီးနောက် ရှစ်ခု-ရှစ်ခု အရေအတွက်ရှိသော ပစ္စည်းဥစ္စာတို့ကို ပေးသနားတော်မူပြီး မြို့၏လေးမျက်နှာ မှာရှိသည့် ရွာလေးရွာတို့ကိုလည်း ပေးတော်မူသည်။

ထိုစဉ်ခါက ဘုရားလောင်းသည် မင်းကြီးကို ကျိုးကြောင်းညွှန်ပြဆုံးမ တတ်သော အမတ်ပညာရှိဖြစ်ခဲ့သည်။ ကျောက်စရစ်ပစ်အတတ်မျှဖြင့်

ဆုမြတ်ရရှိ၍ ချမ်းသာသွားသော သူဆွံ့ကို သက်သေထားပြီး မင်းကြီးကို ဆုံးမစကားပြောလိုသောကြောင့်-

“အရှင်မင်းကြီး - အလေးမပြုအပ်သော သေးငယ်သည့် အတတ်ပင် ဖြစ်လင့်ကစား ကြီးကျယ်သော ချီးမွမ်းဖွယ်အကြောင်း ဖြစ်လေသည်။ အရှင်မင်းမြတ်သည် ဉာဏ်မျက်စိဖြင့် ကြည့်ရှုစဉ်းစားတော်မူပါလော့။ မသန်စွမ်းသော ဤသူဆွံ့သည် မပြောလောက်သော အတတ်ဖြင့် ဆိတ်ချေးကို ပစ်ကာမျှဖြင့် ရွာလေးရွာကို အပိုင်စားရသော ဆုမြတ်ကို ရရှိပေသည်” ဟု လျှောက်တင်လေသည်။

### သူဆွံ့၏ တပည့်တစ်ဦး

သူဆွံ့ရရှိသော စည်းစိမ်ချမ်းသာကိုမြင်၍ ယောက်ျားတစ်ယောက် စဉ်းစားသည်။

“ဤသူသည် မစွမ်းသန်သူဖြစ်ပါလျက် ကျောက်စရစ်ပစ်အတတ်ကို အမှီပြု၍ ကြီးကျယ်သော စည်းစိမ်ချမ်းသာကို ရပေသည်။ ငါလည်း ထိုအတတ်ပညာကို သင်ယူထိုက်ပေသည်” စဉ်းစားမိပြီး သူဆွံ့ထံသွား၍-

“ဆရာ - ဆရာတတ်ထားသော အတတ်ပညာကို အကျွန်ုပ်သင်ကြား လိုပါသည်။ အကျွန်ုပ်အား သင်ကြားပေးပါ” ပြောဆိုတောင်းပန်သည်။

“သင့်ကို သင်မပေးနိုင်” ငြင်းပယ်သော်-

“ငါသည် ဆရာကို နှစ်သက်အောင်ပြုပြီးမှ သင်ယူမည်” တွေးကြံ၍ ဆရာထံချဉ်းကပ်ပြီး ခြေဆုပ်လက်နယ်ခြင်းစသော ဝတ်ကြီးဝတ်ငယ်တို့ကို ရှည်လေးမြင့်စွာ ပြုပေးကာ ဆရာအားနှစ်သက်စေပြီးမှ အတတ်ပညာ သင်ပေးပါမည့်အကြောင်း အထပ်ထပ်တောင်းပန်သည်။ သူဆွံ့သည် ထိုသူပြုအပ်သော ကျေးဇူးကိုငဲ့၍ ကျောက်စရစ်အတတ်ကို ပြီးဆုံးသည့် တိုင်အောင် သင်ပေးလိုက်သည်။ အတတ်ပညာသင်ပေးပြီးသောအခါ ဆရာသူဆွံ့က-

“အမောင် - သင်သည် အတတ်ပညာကို ပြီးဆုံးသည့်တိုင် တတ်မြောက်လေပြီ။ ယခု-အသို့ပြုမည်နည်း” မေးသည်။

“ဆရာ-အကျွန်ုပ်သည် မြို့ပြင်သို့ထွက်၍ အတတ်ပညာကို စမ်းသပ် ကြည့်ချင်ပါသည်”



“အမောင် - အဘယ်ဝတ္ထုကို စမ်းသပ်မည်နည်း”

“ဆရာ - နွားတို့ကိုလည်းကောင်း၊ လူတို့ကိုလည်းကောင်း ပစ်ခတ်၍ စမ်းသပ်ပါမည်”

“အမောင် - နွားကို သတ်သောသူသည် ဒဏ်တစ်ရာသင့်သည်။ လူကိုသတ်သောသူသည် ဒဏ်တစ်ထောင်သင့်သည်။ သင်သည် အမိအဖ စသော သိမ်းဆည်းစောင့်ရှောက်တတ်သည့် အစိုးရသူကင်းသော အဖြစ်ကို လည်းကောင်း၊ စိုးပိုင်စောင့်ရှောက်သူကင်းသောအဖြစ်ကိုလည်းကောင်း မသိနိုင်ဘဲ ရှိမည်။ သင်သည် မိမိကိုယ်ကို မဖျက်ဆီးပါလင့်။ အသင်ပစ်ခတ် စမ်းသပ်လိုလျှင် ဒဏ်ပေးဆောင်ရခြင်း မရှိသော အရာကိုလည်းကောင်း၊ မိဘစသူတို့ အစောင့်အရှောက်ကင်းသော သူကိုလည်းကောင်း စမ်းသပ် လေ. . ” ပြောဆိုမှာကြား၍ လွှတ်လိုက်သည်။

သူ့ဆွေ၏တပည့် ရှင်ပစ္စေကဗုဒ္ဓါကို ပစ်သတ်ခြင်း

တပည့်ယောက်ျားသည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ကျောက်စရစ် တို့ကိုယူလျက် ပစ်ခတ်စမ်းသပ်မည့်အရာကို ရှာဖွေသည်။ နွားတို့ကိုကား တွေ့သည်။ ပိုင်ရှင်ရှိသောကြောင့် စမ်းသပ်၍မဖြစ်။ လူတွေကို တွေ့ပြန် သော်လည်း မိဘဆွေမျိုးစောင့်ရှောက်သည့်သူ ထင်ရှားရှိသောကြောင့် မစမ်းသပ်ဝံ့ဖြစ်ရပြန်သည်။

ထိုစဉ်ကာလမှာ သုနေတ္တမည်သော အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူသည် ဗာရာဏသီပြည်ကို အမှီပြု၍ သီတင်းသုံးနေသည်။ အရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းခံရန် မြို့တွင်းသို့ ကြွဝင်လာရာ မြို့တံခါးမှာ တပည့်ယောက်ျားနှင့် ဆုံမိသည်။ တပည့်စဉ်းစားသည်။

“ . . . ဤသူကား အမိအဖ ဆွေမျိုးညာတိစောင့်ရှောက် စိုးပိုင်သူ မရှိလေ။ ဤသူကို စမ်းသပ်ပစ်ခတ်လျှင် ဒဏ်မထိုက်ဘဲ ဖြစ်ပေလိမ့်မည်. . ” စဉ်းစားပြီး ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ လက်ယာနားတွင်းကို မှန်း၍ ကျောက်စရစ်ပစ်ခတ်လိုက်သည်။ ကျောက်စရစ်သည် လက်ယာနားတွင်း ဖြင့် ဝင်၍ လက်ဝဲနားတွင်းမှ ထွက်သွားသည်။ ဆင်းရဲဝေဒနာ ကြီးစွာဖြစ်၍ ဆွမ်းခံမကြွဝင်နိုင်တော့ဘဲ ကောင်းကင်ခရီးဖြင့် သီတင်းသုံးရာကျောင်းသို့ ပြန်ကြွတော်မူပြီး ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

မြို့သူမြို့သားတို့သည် အရှင်ပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွဝင်လာသည်ကို မမြင်ကြ၍ -

“... အရှင်မြတ်အား ရောဂါတစ်စုံတစ်ရာ စွဲကပ်ခြင်းဖြစ်လိမ့်မည်” တွေးထင်ကြံဆ၍ ကျောင်းသို့သွားရောက်ကြည့်ရှုရာ ပရိနိဗ္ဗာန်စံဝင်တော်မူ နေသော ပစ္စေကဗုဒ္ဓါကိုမြင်ကြရလျှင် သည်းထန်စွာငိုကြွေးကြသည်။ ကျောက်စရစ်ဖြင့် ပစ်လိုက်သော ယောက်ျားသည်လည်း လူများနှင့်အတူ လိုက်ပါသွားသဖြင့် ကျောင်းသို့ရောက်လျှင် အရှင်ပစ္စေကဗုဒ္ဓါကို မှတ်မိ၍ -

“မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ကြွလာသော ဤအရှင်မြတ်ကို ငါသည် အတတ်ပညာကို စမ်းသပ်လိုသောကြောင့် ကျောက်စရစ်ဖြင့် ပစ်ခတ်လိုက် မိပေသည်” ဆိုသည်။ ထိုအခါ လူတို့က -

“ဤသူယုတ်မာသည် ငါတို့၏ အရှင်မြတ်ကို သတ်ဖြတ်လေဘိသည်။ ဖမ်းကြကုန်လော့” ဆိုကာ ဝိုင်းဝန်းဖမ်းဆီးပြီး ရိုက်ခတ်ကြလေရာ ထိုနေရာမှာပင် အသက်ကုန်ခြင်းသို့ ရောက်လေတော့သည်။ ထိုယောက်ျား သည် သေလွန်ပြီးနောက် အဝီစိငရဲကြီးမှာ မဟာပထဝီမြေကြီး တစ်ယူဇနာဖြင့် မောက်လာသည့်တိုင်အောင် ဆင်းရဲကြီးစွာ ခံစားရပြီးမှ ငရဲမှလွတ်၍ ထိုကံ၏အကြွင်းဖြင့် ဂိဇ္ဈကုဋ်တောင်မှာ သဒ္ဓိကုဋ္ဌပြိတ္တာ ဖြစ်လာလေသည်။



မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုသဒ္ဓိကုဋ္ဌပြိတ္တာ၏ ရှေး မကောင်းမှုကံကို ပြန်ပြောင်းဟောပြောတော်မူပြီးနောက် -

“ချစ်သားရဟန်းတို့- ပညာသတိမရှိသော လူမိုက်အား အတတ်ပညာ တတ်မြောက်ခြင်းသည်လည်းကောင်း၊ အစိုးရခြင်းသည်လည်းကောင်း၊ အကျိုးမဲ့အချည်းနှီးသာဖြစ်သည်။ ထိုစကားမှန်၏။ ပညာသတိမရှိ၊ တွေဝေ မိုက်မဲသောသတ္တဝါသည် အတတ်ပညာကိုလည်းကောင်း၊ အစိုးရခြင်းကို လည်းကောင်းရ၍ မိမိအကျိုးစီးပွားမဲ့ခြင်းကိုသာ ပြုလေသည်” မိန့်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။



အနှစ်ချုပ်ဓမ္မဒေသနာတော်

ယာဝဒေဝ အနတ္တာယ၊

ဥတ္တံ ဗာလဿ ဇာယတိ။

ဟန္တိ ဗလဿ သုက္ကံသံ၊

မုဒ္ဒမဿ ဝိပါတယံ။ ။

မြန်မာပြန်။ ။ လူမိုက်၏ အတတ်ပညာသည် လူမိုက်အား အကျိုးမဲ့  
ခြင်းငှာသာ ဖြစ်သည်။ ထိုလူမိုက်၏ ဖြူစင်သော  
ကောင်းမှုအဖို့ကို ဖျက်ဆီးတတ်၏။ ထိုလူမိုက်၏  
ပညာတည်းဟူသော ဦးထိပ်ကိုဖြတ်၍ ကျစေတတ်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့သည် သောတာ  
ပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

သဒ္ဓိကုဋုပ္ပိတ္တာဝတ္ထု ပြီး၏။



## ၁၄။ စိတ္တဂဟပတိဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် စိတ္တသူကြွယ်အား ရန်ပြုလို၍ ဘုရားရှင်ထံ မှောက်သို့ ရောက်လာသော သုဓမ္မမထေရ်ကို အကြောင်းပြု၍ “အသန္တံ ဘာဝနမိစ္ဆေယျ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူသည်။ ဝတ္ထုဖြစ်ရာကား မစ္ဆိကာသဏ္ဌာမြို့ဖြစ်သည်။ ဓမ္မဒေသနာတော်ကို ကား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည်။ ဖြစ်စဉ်ကား ဤသို့တည်း။

### ပစ္စုပ္ပန်ဖြစ်စဉ် စိတ္တသူကြွယ်

သာဝတ္ထိပြည်မှ ယူဇနာ(၃၀)ခန့်ဝေးသောအရပ်မှာ မစ္ဆိကာသဏ္ဌာမြို့ တည်ရှိသည်။ ထိုမြို့၌နေထိုင်သော စိတ္တသူကြွယ်သည် တစ်နေ့မှာ ဆွမ်းခံ ကြွလာသော ပဉ္စဝဂ္ဂီငါးပါးတွင် အပါအဝင်ဖြစ်သည့် အရှင်မဟာနာမ မထေရ်ကိုမြင်လျှင် ကြည်ညိုလွန်းလှသဖြင့် အိမ်သို့ပင့်ဆောင်ပြီး ဆွမ်းလုပ် ကျွေးသည်။ ဆွမ်းကိစ္စပြီး၍ တရားတော်ကို နာရလျှင် စိတ္တသူကြွယ်သည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ စေတနာသဒ္ဓါတရားရှိလွန်းရကား မိမိ၏ သရက်ဥယျာဉ်ကို သံဃာတော်တို့ သီတင်းသုံးရန် မထေရ်မြတ်ထံမှာ ရေစက်သွန်းချ လှူဒါန်းလိုက်သည်။



စိတ္တသူကြွယ်သည် သရက်ဥယျာဉ်ကို လှူဒါန်းပြီးနောက် ဥယျာဉ်တွင်းမှာ အရပ်လေးမျက်နှာမှလာကုန်သော သံဃာတော်တို့အား ရည်စူး၍ ကျောင်းဆောက်လုပ်လှူဒါန်းသည်။ ထိုကျောင်းမှာ သုဓမ္မမထေရ်သည် ကျောင်းနေရဟန်းဖြစ်သည်။

### အဂ္ဂသာဝကနှစ်ပါးကြွလာခြင်း

အခါတစ်ပါး၌ စိတ္တသူကြွယ်၏ ဂုဏ်သတင်းကို ကြားသိရသဖြင့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့သည် နောက်ပါသံဃာတစ်ထောင်နှင့်အတူ မစ္ဆိကာသဏ္ဌမြို့သို့ ကြွရောက်တော်မူလာကြသည်။ ထိုသတင်းကို စိတ္တသူကြွယ်ကြားသိလျှင် ယူဇနာဝက်လောက်သော အရပ်တိုင်အောင်သွားရောက်၍ ခရီးဦးကြိုဆိုပင့်ဆောင်ခဲ့ပြီး မိမိဆောက်ထားသောကျောင်းမှာ သီတင်းသုံးနေစေသည်။ ဧည့်ဝတ်ပြုပြီးသောအခါ စိတ္တသူကြွယ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်အား လျှောက်ကြားသည်။

“အရှင်မြတ်ဘုရား- တပည့်တော်အား တရားစကား အနည်းငယ် ဟောကြားတော်မူပါဘုရား”

“ဒါယကာ- ငါတို့သည် အဓွန့်ရှည်စွာသော ခရီးကိုလာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ တရားစကား များစွာ မဟောစွမ်းနိုင်ပါ။ အနည်းငယ်သာဟောမည်။ နာလော့” မိန့်တော်မူပြီး တရားအနည်းငယ် ဟောတော်မူလေရာ စိတ္တသူကြွယ်သည် တရားနာနေလျက်က အနာဂါမိဖိုလ်သို့ ရောက်လေသည်။ တရားဆုံးလျှင် စိတ္တသူကြွယ်သည် အဂ္ဂသာဝကမထေရ်မြတ်နှစ်ပါးအား ရိုသေစွာ ရှိခိုး၍ -

“အရှင်မြတ်တို့ဘုရား- အရှင်မြတ်တို့သည် နောက်ပါရဟန်းသံဃာတစ်ထောင်နှင့်အတူ နက်ဖြန်ခါ တပည့်တော်အိမ်မှာ ဆွမ်းအလှူခံကြွတော်မူပါ” ပင့်လျှောက်ပြီးမှ ကျောင်းနေရဟန်း သုဓမ္မမထေရ်ထံ ချဉ်းကပ်၍ -

“အရှင်မြတ်တို့လည်း နက်ဖြန်ခါမှာ မထေရ်မြတ်တို့နှင့်အတူ တပည့်တော်အိမ်သို့ ဆွမ်းခံကြွတော်မူပါ” လျှောက်ထားပင့်ဖိတ်သည်။



## သုဓမ္မမထေရ် အမျက်ထွက်ခြင်း

သုဓမ္မမထေရ်က-

“ . . . ဤသူကြွယ်သည် ငါ့ကို နောက်မှ ပင့်ဖိတ်သည်. . . ”ဟု အမျက်ထွက်၍ ပင့်ဖိတ်သည်ကို လက်မခံဘဲ ငြင်းပယ်သည်။ သူကြွယ်အတန်တန် တောင်းပန်သော်လည်း ငြင်းပယ်မြဲ ငြင်းပယ်နေသဖြင့်-

“အရှင်ဘုရား - တပည့်တော်သိပါပြီ” လျှောက်ထားပြီး ပြန်သွားလေသည်။ အိမ်သို့ပြန်ရောက်လျှင် ကြီးကျယ်မွန်မြတ်သော အလှူဝတ္ထုတို့ကို ပြုပြင်စီရင်သည်။ မိုးလင်းလျှင် သုဓမ္မမထေရ်က-

“ . . . ကျောင်းဒါယကာသည် အဂ္ဂသာဝကမထေရ်မြတ်တို့အတွက် ကျွေးမွေးလှူဒါန်းဖွယ်ကို အဘယ်သို့ စီရင်လေသနည်း. . . ” စဉ်းစား၍ အရှင်မြတ်တို့ မကြွသေးမီ စောစီးစွာ စိတ္တသူကြွယ်အိမ်သို့ ကြွသွားသည်။ စိတ္တသူကြွယ်သည် သုဓမ္မမထေရ်ကို မြင်လျှင်-

“အရှင်ဘုရား-ဤနေရာမှာ သီတင်းသုံးတော်မူပါ” လျှောက်သည်။

“ငါမထိုင်လို၊ ဆွမ်းခံလှည့်လည်မည်” ဆိုပြီးလျှင် ပြုပြင်စီရင်ထားသော လှူဖွယ်ဝတ္ထုတို့ကို ကြည့်ရှုပြီးနောက် စိတ္တသူကြွယ်အား အမျိုးအားဖြင့် ထိပါးပုတ်ခတ်ဆဲရေးလိုသဖြင့်-

“ဒါယကာစိတ္တသူကြွယ် - သင်ပြုပြင်စီရင်ထားသော ကျွေးမွေးလှူဒါန်းဖွယ်သည် အလွန်ကောင်းသည်။ သို့သော် ပစ္စည်းတစ်ခုလိုနေသည်ကသာ ဆိုဖွယ်ရှိသည်” ဆိုသည်။

“အရှင်ဘုရား - အဘယ်ပစ္စည်းပါနည်းဘုရား”

“ဒါယကာ - နှမ်းမုန့်ကြွပ်တည်း”

“အရှင်ဘုရားသည် ‘အောက္ကလိအာ’ဟု မြည်သော ကျီးကန်းနှင့် မခြားတူပေသည်” ပြောဆိုလျှင် သုဓမ္မမထေရ်သည် အမျက်ထွက်၍-

“ဒါယကာ-သင့်ကျောင်းကို သင်သာ စောင့်ရှောက်လေတော့၊ ငါကားအရပ်တစ်ပါးသို့ ကြွသွားတော့မည်” ဆိုလျှင် စိတ္တသူကြွယ်သည် သုံးကြိမ်တိုင်အောင် တားမြစ်သည်။ သုဓမ္မမထေရ်က မနာယူတော့ဘဲ ထွက်လာခဲ့ပြီးနောက် မြတ်စွာဘုရားသခင် သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီး မိမိနှင့်စိတ္တသူကြွယ်တို့ အချင်းများကြ

သည်အဖြစ်ကို မြတ်စွာဘုရားသခင်အား အလုံးစုံပြန်ကြား လျှောက်ထားလေသည်။



စိတ္တသူကြွယ်အား တောင်းပန်ရခြင်း

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က-

“အသင်ရဟန်း-သင်သည် ဒါယကာတို့၏ ကြည်ညိုလေးမြတ်ခြင်းကို ကဲ့ရဲ့ရှုတ်ချပြောဆိုဘိသည်”ဟု သုဓမ္မမထေရ်အား အပြစ်တင်တော်မူပြီး-

“သွားတဲ့ချေ-စိတ္တသူကြွယ်အား တောင်းပန်လေလော့”ဟု တောင်းပန်ခိုင်းလိုက်သည်။ သုဓမ္မမထေရ်သည် မစ္ဆိကာသဏ္ဌာမြို့သို့ ပြန်သွားပြီး သူကြွယ်အား-

“ဒါယကာ-သင်၏အပြစ်မရှိပါ။ ငါ၏အပြစ်သာ ဖြစ်ပေသည်။ ငါ့အား သည်းခံပါလော့” တောင်းပန်ဝန်ချသည်။

“တပည့်တော် သည်းမခံနိုင်ပါ” သူကြွယ်ကဆိုလျှင် မြတ်စွာဘုရားသခင်ထံတော်သို့ တစ်ဖန်ပြန်လာခဲ့ရသည်။ မြတ်စွာဘုရားသခင်က-

“... ဤရဟန်းသည် ကြမ်းတမ်းခက်ထန်သော မာန်မာန ရှိသည်။ ယူဇနာသုံးဆယ်ရှိသော ခရီးကို လူးလားတုံ့ခေါက်သွားပါစေဦး.. ” နှလုံးသွင်းတော်မူ၍ သည်းခံစေနိုင်သောအကြောင်းကို မပြောမကြားမူဘဲသာ လျှင် လွတ်လိုက်ခြင်းဖြစ်သည်။ တစ်ခေါက်တစ်ဖန်ပြန်ရောက်လာသော ကာလမှ မာန်မာနမရှိတော့ပြီဖြစ်သော သုဓမ္မမထေရ်အား အတူလိုက်ပါသွားရန် တမန်ရဟန်းတစ်ပါးကို ပေးသနားတော်မူ၍-

“ဤတမန်ရဟန်းနှင့်အတူ သွားပြီး ဒါယကာကို တောင်းပန်လော့” မိန့်တော်မူပြီးမှ-

“ချစ်သားသုဓမ္မ-ငါ့ဘုရားသာသနာတော်မှာ ကောင်းစွာထမ်းဆောင်သော ရဟန်းမည်သည်ကား-ငါ၏နေရာ၊ ငါ၏ကျောင်း၊ ငါ၏အရပ်ဒေသ၊ ငါ၏ဒါယကာ၊ ငါ၏ဒါယိကာမဟူ၍ အလွန်အကဲ စွဲလမ်းခြင်းကို မပြုအပ်။ ဤသို့ပြုလုပ်သော ရဟန်းအား အလိုဆိုးရမှုကံနှင့်ယှက်သဖြင့် ကိလေသာတို့ လွန်စွာတိုးပွားလေကုန်သည်သာတည်း” မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။



အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အသန္တံ ဘာဝနမိစ္ဆေယျ၊  
ပုရေက္ခာရဉ္စ ဘိက္ခုသု။  
အာ ဝါ သေသု ဣဿရိယံ၊  
ပူဇာ ပရလေသုစ။ ။

မြန်မာပြန်။ ။ ရဟန်းမိုက်သည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ဖြင့်  
ချီးမွမ်းခြင်းကိုလည်းကောင်း၊ ရဟန်းတို့အလယ်၌ ဦးဆောင်ရှေ့သွား  
ခြင်းကိုလည်းကောင်း၊ ကျောင်းတွင်း၌ စိုးမှီးအုပ်ချုပ်ခြင်းကိုလည်း  
ကောင်း၊ မိဘမှတစ်ပါး အခြားသောအမျိုးတို့၌ ပူဇော်ခြင်းတို့ကို  
လည်းကောင်း အလိုရှိရာ၏။

၂။ မမေဝ ကတ မညန္တ၊  
ဂီဟိ ပဗ္ဗဇ္ဇိတာ ဥဘော။  
မမေဝါတိဝသာ အဿု၊  
ကိစ္စာ ကိစ္စေသု ကိသ္မိဉ္စိ။  
ဣတိ ဗာလဿ သင်္ကပ္ပေါ၊  
ဣစ္ဆာ မာနော စ ဝဗုတိ။

မြန်မာပြန်။ ။ “ရဟန်းရှင်လူတို့သည် ငါ့အားသာလျှင် သေနာ  
သနဝတ်စသည်ပြုအပ်၏ဟု မှတ်ထင်စေကုန်  
သတည်း။ တစ်ချိန်ချိန်၌ ကိစ္စကြီးငယ်ဆောင်ရွက်ဖို့  
ပေါ်ပေါက်လာကုန်သော် ငါ၏စိတ်အလိုအတိုင်း  
ဖြစ်စေကုန်သတည်း။ ငါ့ကိုသာ ပန်ကြား၍ ပြုစေ  
ကုန်သတည်း” ဤကဲ့သို့သော ရဟန်းမိုက်အား အကြံ  
သည် လည်းကောင်း၊ အလိုသည်လည်းကောင်း  
ဖြစ်၏။ ထိုရဟန်းမိုက်အား အလိုရမ္မက်သည် လည်း  
ကောင်း၊ မာနတရားသည်လည်းကောင်း တိုးပွား  
စေသည်။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ်သို့  
ရောက်ကြလေသည်။

## သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း

သုဓမ္မမထေရ်သည် ဤဆုံးမဩဝါဒကို ကြားနာ၍ မြတ်စွာဘုရားသခင်ကို ရှိခိုး၍ ပေးသနားတော်မူသော တမန်ရဟန်းနှင့်အတူ မစ္ဆိကာသဏ္ဍမြို့သို့ လာခဲ့သည်။ ရောက်လျှင် စိတ္တသူကြွယ်ရှေ့မှာပင် အာပတ်ကို ကုဗားပြီး စိတ္တသူကြွယ်ကို သည်းခံစေသည်။ သူကြွယ်ကလည်း-

“အရှင်ဘုရား-အရှင်မြတ်ကျူးလွန်အပ်သော အပြစ်ကို တပည့်တော် သည်းခံပါ၏။ တပည့်တော်က ပြစ်မှားကျူးလွန်အပ်သော အပြစ်ဒေါသ ရှိခဲ့ပါလျှင်လည်း အရှင်ဘုရားတို့က သည်းခံတော်မူပါဘုရား” လျှောက်ထား ဝန်ချကန်တော့လေသည်။ သုဓမ္မမထေရ်သည် မြတ်စွာဘုရားသခင် ဆုံးမ ပေးသနားတော်မူသော ဩဝါဒ၌တည်၍ နှစ်ရက်သုံးရက်မျှဖြင့်သာလျှင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။



## ဖြစ်စဉ်အဆက်

## စိတ္တသူကြွယ် ဘုရားဖူးလာရောက်ခြင်း

စိတ္တသူကြွယ်စဉ်းစားသည်။ “ . . ငါသည် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကို မဖူးမြင်ရသေးပါဘဲလျက် သောတာပတ္တိဖိုလ်သို့ ရောက်ရသည်။ မြတ်စွာဘုရားသခင်ကို မဖူးမြင်ရသေးပါဘဲလျက်သာလျှင် အနာဂါမိဖိုလ်၌ တည်ခဲ့လေသည်။ ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကို မဖူးမြင်ခြင်းငှာ မသင့်လျော်ချေ။ ငါသွားရောက်ဖူးမြော်ခြင်းငှာ သင့်သည်သာတည်း . . ” ကြံတွေးဆင်ခြင်ပြီးလျှင် နှမ်း,ဆန်,တင်လဲ,ထောပတ်, ပျား, သကာ, အဝတ်အထည် စသည်တို့ဖြင့် လှည်းငါးရာကို ပြည့်စေပြီး-

“မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ဖူးမြော်လိုကုန်သော သူ ြသည် ငါနှင့်အတူ လိုက်ကြပါလေကုန်။ ရိက္ခာအတွက် ဘာမှ မပူကြနှင့်။ ပကတိချမ်းသာစွာ ဖြစ်ရပါစေမည်” သတင်းစကားကြေညာစေသည်။

ထိုအခါ ရဟန်းယောက်ျားငါးရာ, ရဟန်းမိန်းမငါးရာ, ဥပါသကာ ငါးရာ, ဥပါသိကာမငါးရာနှင့် စိတ္တသူကြွယ်၏ ပရိသတ်ပါပေါင်းလျှင် အားလုံး ပရိသတ် သုံးထောင်ရှိလေသည်။



## နတ်များက စောင့်ရှောက်ခြင်း

စိတ္တသူကြွယ်နှင့်အတူ ပရိသတ်သုံးထောင်တို့ ဘုရားဖူးထွက်လာကြသည်ကိုသိ၍ တစ်ယူဇနာ၊ တစ်ယူဇနာရှိရာ အရပ်တို့မှာ နတ်တို့က သစ်ခက်တဲမဏ္ဍပ်ကို ဆောက်လုပ်လျက် နတ်၌ဖြစ်သော စားသောက်ဖွယ်တို့ဖြင့် လုပ်ကျွေးကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ပင်ပန်းခြင်းမရှိပေ။ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် လာခဲ့ကြရာ တစ်လပြည့်သောအခါ သာဝတ္ထိပြည်သို့ ရောက်သည်။ လှည်းငါးရာတို့ဖြင့် ယူဆောင်လာသော ရိက္ခာပစ္စည်းတို့မှာ ယုတ်လျော့ခြင်းမရှိ။ ပကတိပြည့်မြဲတိုင်းသာလျှင်ရှိသည်။ လမ်းတစ်လျှောက်၌ နတ်လူတို့ ပေးပို့လာသော လက်ဆောင်ပဏ္ဏာတို့ကို လူအများအား စွန့်ကြပေးကမ်း လှူဒါန်းခဲ့ရသေးသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင်အာနန္ဒာကို ခေါ်တော်မူ၍ -

“ချစ်သားအာနန္ဒာ-ယနေ့ ညချမ်းမှာ စိတ္တသူကြွယ်သည် ပစ္စည်းများနှင့်ပြည့်စုံသောလှည်းငါးရာတို့ဖြင့် လာရောက်၍ ငါဘုရားကို ဖူးမြော်လတ္တံ့” ဟု မိန့်တော်မူလေသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရားအား စိတ္တသူကြွယ်အဖူးမြော်လာသောအခါ တစ်စုံတစ်ခုသောထူးခြားသည့် တန်ခိုးပြာဋိဟာ ဖြစ်ပါမည်လားဘုရား”

“ချစ်သားအာနန္ဒာ-ဖြစ်ပေလတ္တံ့”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ်သို့ဖြစ်ပါလတ္တံ့နည်းဘုရား”

“ချစ်သားအာနန္ဒာ-စိတ္တသူကြွယ်သည် ငါဘုရားကို ရှိခိုးဖို့ လာသောအခါ ရှစ်မင်းပယ်မျှသောအရပ်မှာ ဒူးဆစ်မြုပ်လောက်အောင် နတ်ပန်းမိုးရွာလတ္တံ့” ဟု မိန့်တော်မူလေသည်။



နတ်ပန်းမိုးရွာခြင်း

မြတ်စွာဘုရား မိန့်တော်မူသောစကားကို အဆင့်ဆင့်ကြားသိကြလျှင် မြို့သူ မြို့သားတို့က-

“ဤသို့ကောင်းမှု ဘုန်းကံနှင့်ပြည့်စုံသော စိတ္တသုကြွယ်ဆိုသူသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကို လာရောက်ဖူးမြော်မည်။ ဤမည်သော ထူးခြားအံ့ဩဖွယ် တန်ခိုးပြာဋိဟာ ဖြစ်လေမည်။ ငါတို့သည် ထိုစိတ္တသုကြွယ်၏ ဘုန်းကံကို ကြည့်ရှုကြကုန်အံ့” ပူဇော်ဖွယ်တို့ကို ယူ၍ လမ်းခရီးနံပါးနှစ်ဖက်မှာ တည်လာကြသည်။

စိတ္တသုကြွယ်တို့လူစုသည် ကျောင်းတော်အနီးသို့ရောက်လျှင် ရဟန်းငါးရာတို့အား ရှေ့မှကြွသွားစေပြီးသော် မိမိပရိသတ်အား-

“မိခင်တို့- မိခင်တို့သည် နောက်မှလာခဲ့ကြပါ” ဟု ဥပါသိကာမကြီးတို့အား ချန်ထားခဲ့ပြီးလျှင် ဥပါသကာ ငါးရာခြံရံ၍ မြတ်စွာဘုရားထံသို့ လာခဲ့သည်။ ထိုသို့လာနေစဉ်ကာလမှာ မြတ်စွာဘုရားသခင်၏ ရှေ့တည့်တည့်၌ ရပ်နေသူ၊ ထိုင်နေသူ၊ ကူးသန်းသွားလာသူတို့ မရှိကြကုန်။ ရှေ့တော်တည့်တည့် ခရီးလမ်းမ နှစ်ဖက်၌သာ ငြိမ်သက်စွာ ရပ်ကြည့်နေကြသည်။ ထိုသူတို့က-

“စိတ္တသုကြွယ်ဆိုသူကား ဤသူပင် ဖြစ်ပေမည်” ဆို၍ တိုးဝှေ့ကြည့်ရှုကြသည်။ စိတ္တသုကြွယ်သည် မြတ်စွာဘုရားသခင်ထံတော်သို့ ချဉ်းကပ်၍ ရောင်ခြည်တော် ကွန်ရက်အတွင်းသို့ ဝင်ပြီးလျှင် ဘုရားရှင်၏ ခြေတော်အစုံကို ထိကိုင်လျက် ရိုကျိုးစွာ ရှိခိုးလေသည်။ ထိုသို့ရှိခိုးသော ခဏမှာပင်လျှင် နတ်ပန်းမိုးရွာလေသည်။

စိတ္တသုကြွယ်သည် ဇေတဝန်ကျောင်းတော်မှာပင် တစ်လပတ်လုံး နေပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူကြီးပေးလှူလေသည်။ လိုက်ပါလာသော ပရိသတ်တို့ကိုလည်း ကျောင်းတော်မှာပင် တည်းခိုနေထိုင်စေ၍ လုပ်ကျွေးပြုစုလေသည်။ ထိုသို့ပြုစုလုပ်ကျွေးရာဝယ် ပါလာသော ပစ္စည်းများကို တစ်နေ့မှ အသုံးမပြုရပေ။ နတ်လူတို့ ဆောင်ပို့လာသော လက်ဆောင်ပစ္စည်းများဖြင့်သာလျှင် အမှုအားလုံးကို ပြုလုပ်ရပေသည်။



## စိတ္တသုတ္တံ နေရပ်ပြန်ခြင်း

တစ်လတာကာလကုန်လွန်သော် စိတ္တသုတ္တံသည် မြတ်စွာဘုရားထံ ချဉ်းကပ်ရှိခိုး၍ -

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော်သည် အရှင်မြတ်ဘုရားတို့အား ဒါနဝတ္ထုပြုစုပေးလှူမည် ရည်စူးပြီး ပစ္စည်းဘဏ္ဍာတို့ကို ယူဆောင်လာခဲ့ပါသည်။ လမ်းခရီးမှာ တစ်လခန့်ကြာမြင့်ပါသည်။ ကျောင်းတော်သို့ ရောက်ပြီးသည့်အခါမှာလည်း တစ်လတာကြာမြင့်ပါသည်။ ထိုကာလများ အတွင်းမှာ တပည့်တော် ဆောင်ယူလာခဲ့သော ပစ္စည်းဥစ္စာတို့ကို အနည်းငယ်မျှ ထုတ်ယူအသုံးပြု လှူဒါန်းရခြင်း မပြုရပါ။ နတ်လူတို့ ပို့ဆောင်လာသော လက်ဆောင်ပစ္စည်းဖြင့်သာ ပေးလှူခဲ့ရပါသည်။ တပည့်တော်သည် တစ်နှစ်ကြာမျှ ဤမှာနေထိုင်၍ ပေးလှူပါသော်လည်း တပည့်တော်၏ လှူဖွယ်ပစ္စည်းများကို ပေးလှူရမည် မဟုတ်ပါ။ ပါလာသော ပစ္စည်းများကို လှည်းမှချ၍ ပြန်လိုပါပြီ။ တပည့်တော်အား ပစ္စည်းသိုမှီးရန် နေရာတစ်ခုကို ညွှန်ပြတော်မူပါဘုရား”

“ချစ်သားအာနန္ဒာ-ဤစိတ္တသုတ္တံအား ပစ္စည်းသိုမှီးရန် နေရာတစ်ခုကို ပေးဘိလော့”

အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား ညွှန်ကြားတော်မူသည့်အတိုင်း ညွှန်ပြသည်။ စိတ္တသုတ္တံသည် ပစ္စည်းဥစ္စာတို့ကို ချထားခဲ့ပြီးနောက် ပါလာသော ပရိသတ်သုံးထောင်နှင့်အတူ အလွတ်ဖြစ်သော လှည်းတို့ဖြင့် ပြန်လာခဲ့သည်။ ထိုအခါ နတ်လူတို့က-

“စိတ္တသုတ္တံသည် အလွတ်ဖြစ်သော လှည်းတို့ဖြင့်ပြန်ခြင်းငှာမသင့်” ဆို၍ ရတနာခုနစ်ပါးဖြင့် လှည်းတို့ကို ပြည့်စေလိုက်သည်။ သုတ္တံသည် ထိုပစ္စည်းတို့ဖြင့်ပင် ပရိသတ်ကို ပြုစုလုပ်ကျွေးလျက် ပြန်ခဲ့လေတော့သည်။



## အရှင်အာနန္ဒာ လျှောက်ထားခြင်း

- အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ချဉ်းကပ်လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- စိတ္တသုက္ကယ်သည် ရှင်တော်မြတ်ဘုရားထံသို့လာခဲ့ရာ လမ်းမှာ တစ်လတိုင်တိုင် ကြာမြင့်ခဲ့ပါသည်။ ဤဇေတဝန်ကျောင်းတော်မှာလည်း တစ်လတာ ကြာမြင့်ပါသည်။ ဤကာလနှစ်ခုစလုံးမှာ နတ်လူတို့ ဆောင်ယူပေးကမ်းလာသော ပစ္စည်းများဖြင့်သာလျှင် အလှူဒါနကို ပေးလှူခဲ့သည်။ အလွတ်ဖြစ်သော လှည်းတို့ဖြင့် နေထိုင်ရာမြို့သို့ ပြန်သွားရာမှာ နတ်လူတို့က လှည်းတို့ကို ရတနာခုနစ်ပါးဖြင့် ပြည့်စေလိုက်ပါသည်။ စိတ္တသုက္ကယ်သည် ထိုပေးကမ်းအပ်သော လက်ဆောင်ပစ္စည်းတို့ဖြင့်ပင် ပရိသတ်ကို ပြုစုလုပ်ကျွေး၍ သွားပါလိမ့်မည်။

ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - အသို့ပါနည်း၊ ထိုစိတ္တသုက္ကယ်အား ရှင်တော်ဘုရားထံသို့ လာရောက်သော ယခုလိုအခါမှာသာ ဤသို့သဘောရှိသော ပူဇော်သက္ကာရဖြစ်ပါသလော၊ သို့မဟုတ် အခြားတစ်ပါးသော အရပ်သို့ သွားသော်လည်း ဤသို့သဘောရှိသော ပူဇော်သက္ကာရမျိုးဖြစ်ပါအံ့လောဘုရား... ”

“ချစ်သားအာနန္ဒာ-စိတ္တသုက္ကယ်သည် ငါဘုရားထံသို့ လာသော်ဖြစ်ဖြစ်၊ အခြားတစ်ပါးသော အရပ်သို့ သွားသော်ဖြစ်ဖြစ် ဤသို့သော ပူဇော်သက္ကာရမျိုးဖြစ်မည်သာတည်း။ ချစ်သားအာနန္ဒာ-ဤဥပါသကာသည် သဒ္ဓါမြတ်နိုးရုံသေလေးမြတ်ခြင်းရှိ၏။ သီတင်းသီလ အကျင့်အာစာရနှင့် ပြည့်စုံ၏။ ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် မည်သည့်အရပ်သို့ပဲ သွားသွား လာဘ်ပူဇော်သက္ကာရရှိသည်သာလျှင်တည်း” မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်  
သဒ္ဓေါ သီလေန သမ္ပန္နော၊  
ယသော ဘောဂ သမပ္ပိတော။  
ယံ ယံ ပဒေသံ ဘဇတိ၊  
တတ္ထတတ္ထေဝ ပူဇိတော။ ။

မြန်မာပြန်။ ။ သဒ္ဓါသီလနှင့် ပြည့်စုံသောသူသည် သီတင်းသီလဖြူစင်စွာသော ဥပါသကာတို့ဖြင့် ခြံရံအပ်သည်



ဖြစ်၍ သူတော်ကောင်းဥစ္စာ ခုနစ်ပါး၊ စပါး၊ ရွှေငွေ၊  
အထွေထွေသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံလျက်  
သွားလေရာအရပ်၌ လူနတ်များစွာတို့က သဒ္ဓါ  
ပူဇော်ခြင်း ပြုကြပေသည်။

ဤဓမ္မဒေသနာတော်၏အဆုံး၌လည်း လူများစွာတို့ သောတာပတ္တိ  
ဖိုလ်သို့ ရောက်ကြလေသည်။

ဤသို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောကြားတော်မူ  
လေလျှင် အရှင်အာနန္ဒာမထေရ်သည် စိတ္တသူကြွယ်၏ ရှေးကပြုခဲ့ဖူးသော  
ကောင်းမှုကံကို မေးလျှောက်သဖြင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း  
ဟောကြားတော်မူလေသည်။



### အတိတ်ဖြစ်ရပ်

#### စိတ္တသူကြွယ်၏ ရှေးဆုတောင်း

စိတ္တသူကြွယ်သည် ပဒုမ္မတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်  
သော ဆုတောင်းရှိခဲ့သဖြင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး နတ်လူဘဝတို့၌  
သာ ကျင်လည်ခဲ့ရသည်။ ထို့နောက် ကဿပမြတ်စွာဘုရားသခင်  
လက်ထက်တော်၌ မုဆိုးအမျိုး၌ဖြစ်ခဲ့သည်။ မိုးသည်းထန်စွာရွာသော  
တစ်နေ့မှာ လုံ့ကိုင်၍ သားကောင်ရှာရန် တောသို့ထွက်ခဲ့သည်။ တောထဲ  
ရောက်၍ သားကောင်တို့ကို ဟိုဟိုသည်သည် ရှာဖွေစဉ် တောင်ခေါင်း  
တစ်ခုမှာ တရားအားထုတ်နေသော ရဟန်းတစ်ပါးကို တွေ့ရသည်နှင့်-

“ ဤအရှင်သည် အကျင့်သီလဖြူစင်စွာဖြင့် ရဟန်းတရားကို ရှုမှတ်  
ပွားများနေခြင်း ဖြစ်ပေလိမ့်မည်။ ဤအရှင်အား လှူဒါန်းဖို့ ဆွမ်းပြန်  
ယူမည်. . ” စဉ်းစား၍ အိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။ ထမင်းဟင်းကို  
လျင်မြန်စွာ ချက်စေပြီးသည့်အခါ ဆွမ်းခံလှည့်လည်တော်မူလာသော  
ရဟန်းတစ်ပါးကိုမြင်၍ ထိုရဟန်း၏ သပိတ်ကိုယူကာ ခင်းထားအပ်သော  
နေရာမှာ ထိုင်နေစေပြီးသော်. .

“ဆွမ်းဘောဇဉ်တို့ကို ကောင်းစွာပြင်ဆင်၍ ဤအရှင်မြတ်အား  
လှူဒါန်းလိုက်ပါ”ဟု အိမ်ရှိလူတို့အား မှာကြားပြီး သူကိုယ်တိုင်မှာမူ

ထမင်းဟင်းတို့ကိုထုပ်ပိုး၍ တောင်ခေါင်းရှိရာသို့ အမြန်လာခဲ့သည်။လမ်းမှာ တွေ့ရသော ပန်းများစွာကိုလည်း ခူးခဲ့၍ မထေရ်မြတ်ထံ ရောက်လျှင်-

“အရှင်ဘုရား-တပည့်တော်အား သနားသဖြင့် ခိုးမြင့်ခြင်းကို ပြုတော် မူပါဘုရား” လျှောက်ထားပြီး သပိတ်ကိုယူကာ ဆွမ်းတို့ဖြင့် ပြည့်စေလျက် ဆက်ကပ်လှူဒါန်းလိုက်သည်။ ခူးလာသော ပန်းတို့ဖြင့် မထေရ်မြတ်အား ပူဇော်သမှုပြု၍ -

“အရှင်ဘုရား- တပည့်တော်သည် ပန်းပူဇော်ခြင်းနှင့်တကွသော အရသာရှိသည့်ဆွမ်းကို အရှင်မြတ်တို့အား နှစ်သက်ရွှင်လန်းစေလျက် ပေးကမ်းလှူဒါန်းပါသည်ဘုရား။ ဤကုသိုလ်ကံကြောင့် ဖြစ်လေတိုင်းသော ဘဝတို့မှာ တစ်ထောင်မျှလောက်သော လက်ဆောင်ပဏ္ဏာတို့ကို လာရောက်ပေးကမ်းကြသဖြင့် တပည့်တော်၏စိတ်ကို ရွှင်လန်းနှစ်သက်စေ ပါသတည်း။ အဆင်းငါးပါးရှိသော မုလေးပန်းမိုးသည်လည်း ပြုံးပြုံးလှိုင်ကာ ရွာပါစေသတည်း”ဟု ဆုတောင်းသမှု ပြုလေသည်။

ထိုမုဆိုးသည် အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှု ကို ပြုလုပ်၍ သေလွန်သော် နတ်ပြည်၌ ဖြစ်လေသည်။ ဖြစ်ရာဒေသ ရပ်ဌာနမှာ ဒူးဆစ်တိုင်အောင်သောပန်းမိုးရွာသည်။ ဤဘဝမှာလည်း စိတ္တ သူကြွယ်ကို ဖွားမြင်သောနေ့၌လည်းကောင်း၊ ငါဘုရားရှင်ထံသို့ လာရောက် သောအခါ၌ လည်းကောင်း နတ်ပန်းမိုးရွာလေသည်။လက်ဆောင်ပဏ္ဏာ တို့ကိုလည်း ကောင်းစွာရ၍ ရတနာခုနစ်ပါးတို့ဖြင့် လှည်းငါးရာကို ပြည့်စေသည်။

ချစ်သား အာနန္ဒာ - ဤသို့ အံ့ဖွယ်ဖြစ်သော ပန်းမိုးရွာခြင်း၊ ရတနာ ခုနစ်ပါး လက်ဆောင်ပဏ္ဏာတို့ကို ပေးပို့လာရခြင်း အကျိုးဆက်သည် မုဆိုး ဘဝဖြစ်စဉ်အခါက ကောင်းစွာ ပြုစုလှူဒါန်းခဲ့သော ဒါန၏ အကျိုး အာနိသင် ဖြစ်ပေသည် - ဟူ၍ ဘုရားရှင်ကိုယ်တော်မြတ်သည် အတိတ်ကို ဆောင်၍ ဟောပြတော်မူလေသည်။

စိတ္တဂဟဂတိဝတ္ထု ပြီး၏။



## ၁၅။ တောကျောင်းနေ တိဿသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် တောကျောင်း၌နေသော တိဿသာမဏေကို အကြောင်းပြု၍ “အညာ ဟိ လာဘူပနိသာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။ ဖြစ်စဉ်အစကား ရာဇဂြိုဟ်ပြည်၌ ဖြစ်သည်။

### အတိတ်ဖြစ်ရပ်

အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဖခင်ဖြစ်သူ ဝင်္ကပုဏ္ဏားကြီး၏ ချစ်ကျွမ်းဝင်သောမိတ်ဆွေ မဟာသေန ပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ နေသည်။ အရှင်သာရိပုတ္တရာမထေရ်သည် တစ်နေ့မှာ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လာစဉ် မဟာသေန ပုဏ္ဏားကြီးကို အစဉ်သနားသဖြင့် ပုဏ္ဏားကြီး၏ အိမ်တံခါးသို့ ကြွတော်မူသည်။

### စေတနာကောင်းသော ပုဏ္ဏားဆင်းရဲ

မဟာသေန ပုဏ္ဏားကြီးသည် ယခင်က ချမ်းသာခဲ့သော်လည်း ယခုအခါ ပစ္စည်းကုန်ခန်းပျက်စီး၍ ဆင်းရဲခြင်းသို့ ရောက်နေရသည်။ အိမ်ရှေ့မှာ ဆွမ်းရပ်လာသော အရှင်သာရိပုတ္တရာမထေရ်မြတ်ကိုမြင်လျှင်-  
“ . . . ငါ၏သား သာရိပုတ္တရာသည် ငါ့အိမ်ရှေ့မှာ ဆွမ်းရပ်လာသည် ဖြစ်ပေလိမ့်မည်။ ငါ့သားသည် ငါဆင်းရဲနွမ်းပါးနေသည့်အဖြစ်ကို သိရှာ



မည်မဟုတ်။ ငါ့သားကို ပေးလှူရန် ပစ္စည်းတစ်စုံတစ်ရာလည်း မရှိပေ. . ”  
စဉ်းစား၍ အရှင်မြတ်အား အတွေ့မခံဘဲ ပုန်းအောင်းနေလေသည်။

အခြားသော နေ့တို့မှာလည်း အရှင်မြတ်သည် ပုဏ္ဏားကြီး၏အိမ်သို့ ကြွမြဲကြွသည်။ ကြွလေတိုင်း ပုဏ္ဏားကြီးမှာ ပေးလှူစရာမရှိသဖြင့် ပုန်း၍သာနေသည်။ သို့ဖြင့် တစ်နေ့သောအခါမှာ ပုဏ္ဏားကြီးသည် ပင့်ဖိတ် ရွတ်ဖတ်ရာမှ ထူထဲသော အဝတ်တစ်စုံနှင့်အတူ နို့ထမင်းကိုရ၍ အိမ်သို့ ယူဆောင်လာပြီး-

“ . . . ဤနို့ထမင်းကို ငါ့သား သာရိပုတ္တရာအား ပေးလှူမည်. . ”  
ကြံအောက်မေ့ပြီးနေသည်။ ထိုစဉ်မှာပင် အရှင်သာရိပုတ္တရာအရှင်မြတ် သည် စာန်သမာပတ်ဝင်စား၍ သမာပတ်မှ ထသည်ရှိသော် ပုဏ္ဏားကြီးကို မြင်တော်မူ၍ -

“ . . . ပုဏ္ဏားကြီးသည် လှူဖွယ်ဝတ္ထုကို ရ၍ ငါ၏လာခြင်းကို တောင့်တနေသည်။ ငါသွားသင့်ပေသည်. . ” ကြံစည်တော်မူပြီး ပုဏ္ဏားကြီး အိမ်သို့ ဆွမ်းခံကြွလာသည်။ ပုဏ္ဏားကြီးသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာစွာ ရှိခိုး၍ အိမ်တွင်းသို့ပင့်ကာ ထိုင်နေစေပြီး နို့ထမင်းကို သပိတ်မှာ လောင်းလှူသည်။ မထေရ်မြတ်သည် ထက်ဝက်မျှကိုသာ ခံယူ၍ သပိတ်ကို ပိတ်တော်မူသည်။ ပုဏ္ဏားကြီးက-

“အရှင်ဘုရား - ဤနို့ထမင်းသည် တစ်ယောက်စာလောက်ရုံမျှသာ ဖြစ်ပါသည်။ တပည့်တော်အား တမလွန်ဘဝအတွက် ချီးမြှင့်တော်မူပါ။ ဤပစ္စုပ္ပန်လောကအတွက် ချီးမြှင့်တော်မူပါနှင့်ဘုရား” လျှောက်ထား၍ အားလုံးကိုပင် လှူဒါန်းလိုက်လေသည်။ မထေရ်မြတ်လည်း ထိုနေရာ မှာပင် ဘုဉ်းပေးတော်မူသည်။ ဆွမ်းကိစ္စပြီးဆုံးလျှင် ရရှိထားသော အဝတ် ကိုလည်း ပေးလှူပြန်သည်။

“အရှင်ဘုရား - တပည့်တော်သည် ဤသို့ပြုရသော ကုသိုလ် စေတနာကြောင့် အရှင်မြတ်တို့ သိမြင်အပ်သော တရားကို သိရှိပြီး၊ အပြီး အဆုံးသို့ ရောက်ရပါလို၏ အရှင်ဘုရား” ဆုတောင်းလေသည်။

“ဒါယကာပုဏ္ဏားကြီး - သင်တောင်းသောဆုအတိုင်း ပြည့်စုံပါစေ”  
မိန့်တော်မူ၍ အနုမောဒနာ ပြုတော်မူပြီး ကြွသွားတော်မူလေသည်။

ဆင်းရဲငြိုငြင် ပင်ပန်းသောကာလ၌ လှူဒါန်းအပ်သော ဒါနမည်သည် အလှူရှင်အား လွန်စွာနှစ်သက်ခြင်းကို ဖြစ်စေတတ်သည်။ မဟာသေန

ပုဏ္ဏားကြီးသည် ထိုအလှူကို ပေးလှူပြီးနောက် လွန်စွာနှစ်သက်ဝမ်းမြောက်ခြင်းဖြစ်လေသည်။ အရှင်မထေရ်မြတ်၌လည်း လွန်ကဲသော ချစ်ခင်ခြင်း ဖြစ်လေသည်။



### ပစ္စုပ္ပန်ဖြစ်စဉ်

ပုဏ္ဏားကြီး နောက်ဘဝလူပြန်ဖြစ်ခြင်း

မဟာသေန ပုဏ္ဏားကြီးသည် အရှင်သာရိပုတ္တရာမထေရ်မြတ်၌ ချစ်ခင်ကြည်ညိုသောစိတ်ဖြင့် သေလွန်ပြီးသောနောက်ဝယ် သာဝတ္ထိပြည်၌ အရှင်သာရိပုတ္တရာမထေရ်၏ အလုပ်အကျွေးဖြစ်သော ဒါယကာအိမ်တွင် ပဋိသန္ဓေနေလာသည်။ ထိုသို့ ပဋိသန္ဓေနေလာသော ခဏ၌ပင်လျှင် မိခင် ဖြစ်သူအား ချင်ခြင်းဖြစ်သဖြင့် လင်ဖြစ်သူအား ပြောသည်။

“ချစ်လင် - ကျွန်တော်မမှာ ကိုယ်ဝန်ရှိလေပြီ။ ကျွန်တော်မအား ချင်ခြင်း ဖြစ်ပါသည်။”

“ချစ်နှမ - အဘယ်မည်သော ချင်ခြင်း ဖြစ်ပါသနည်း”

“ချင်လင် - အရှင်သာရိပုတ္တရာအမှူးရှိကုန်သော ရဟန်းတော် ငါးရာတို့အား အိမ်သို့ ပင့်ဖိတ်၍ ရေမရောသော နို့ဆွမ်းအလှူကို ပေးလှူလို ပါသည်။ ကျွန်တော်မသည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရွှေခွက် ကိုင်ကာ သံဃာတော်တို့၏ အဆုံးမှာထိုင်နေပြီး သံဃာတော်တို့၏ စားကြွင်းကို စားသောက်လိုပါသည်။ ကျွန်တော်မအား ဤကဲ့သို့သော ချင်ခြင်း ဖြစ်ပါသည် ချစ်လင်”

[မှတ်ဖွယ်။ ။ ကိုယ်ဝန်ဆောင်မိန်းမအား ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံလိုခြင်း၌ ချင်ခြင်းတပ်ခြင်းသည် ဝမ်းတွင်းမှာ ပဋိသန္ဓေနေလာသော သားငယ်၏ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းဖြစ်ဖို့ရန် ပုဗ္ဗနိမိတ်ဖြစ်သည်ဟု အဋ္ဌကထာဆရာ မိန့်ဆို တော်မူသည်။]

လင်ဖြစ်သူသည် ထိုအကြောင်းကို ဆွေမျိုးတို့အား ပြောပြသည်။ မိဘဆွေမျိုးတို့က “ငါတို့သမီးအား တရားနှင့်လျော်ညီသော ချင်ခြင်း

ဖြစ်ပေသည်”ဟု ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးလျှင် အရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်တို့အား ပင့်ဖိတ်၍ ရေမရောသော နို့ဆွမ်း အလှူကို ပေးလှူကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဖန်ရည် စွန်းသော အဝတ်တစ်ထည်ကိုဝတ်၍ တစ်ထည်ကိုရုံပြီးလျှင် သံဃာတော် အရှင်မြတ်တို့၏ နေရာအဆုံးမှာထိုင်နေလျက် သံဃာတော်တို့ စားကြွင်း စားကျန်ဖြစ်သော နို့ထမင်းကိုစားသည်။ ထိုစားသော ခဏ၌သာလျှင် ချင်ခြင်း ပြေပျောက်လေသည်။

ထို့နောက် မမွေးဖွားမီကာလအတွင်း မကြာခဏသော ကာလတို့မှာ လည်းကောင်း၊ ဖွားမြင်လာသောအခါတို့မှာလည်းကောင်း အရှင်သာရိ ပုတ္တရာအမှူးရှိသော ရဟန်းငါးရာတို့အား ရေမရောသော နို့ဆွမ်းကိုသာ ပေးလှူကြသည်။

[မှတ်ဖွယ်။ ။ ဤသို့ နို့ဃနာဆွမ်းကို ပေးလှူနိုင်ခြင်းသည် သူငယ် ၏ လွန်ခဲ့သောဘဝ ပုဏ္ဏားဖြစ်စဉ်က လှူဒါန်းခဲ့သော နို့ဆွမ်းဒါန၏ အကျိုးဆက်ပင်ဖြစ်သည်။]



### သူငယ်၏ အံ့ဖွယ်ဒါနကုသိုလ်

ဖွားမြင်ခြင်းမင်္ဂလာပြုသောနေ့၌ သူငယ်ကို နံနက်စောစောကပင် ရေမိုးချိုးပေး၍ ဝတ်စားဆင်ယင်ပြီး အဖိုးတစ်သိန်းထိုက်သော ကမ္မလာ အထက်မှာ သိပ်ထားကြသည်။ သူငယ်သည် အိပ်နေလျက်က အရှင်သာရိ ပုတ္တရာမထေရ်မြတ်အား စိုက်ကြည့်၍ -

“ . . . ဤမထေရ်မြတ်သည် ငါဆည်းကပ်ဖူးသော လက်ဦးဆရာပင် ဖြစ်သည်။ ဤမထေရ်မြတ်ကို အမှီပြုခဲ့ရသောကြောင့် ဤစည်းစိမ် ချမ်းသာကို ရပေသည်။ ငါသည် ဤမထေရ်မြတ်အား တစ်ခုခုကို လှူဒါန်း ခြင်းငှာ သင့်ပေသည်, . ”ဟု ကြံစည်၍ သီလခံယူရန်အတွက် ကလေးကို လာချီလျှင် ကလေးငယ်သည် ကမ္မလာကို ဆုပ်ကိုင်ထားသည်။ ချီလာသူက ကလေးငယ်၏လက်မှာ ကမ္မလာကပ်ငြိလာသည် ထင်မှတ်၍ ဆွဲဖယ်ယူ သည်။ ကလေးငယ်က ပြင်းစွာအော်ဟစ်ငိုကြွေးသည်။ ဆွေမျိုးတို့က -



“ကလေးငယ်ကို မငိုပါစေနှင့်” တားမြစ်၍ ကမ္မလာနှင့်တကွ ချီယူခဲ့ကြသည်။ ကလေးငယ်ကို မထေရ်မြတ်အား ရှိခိုးစေသောအခါ ကမ္မလာကို မထေရ်မြတ်၏ ခြေတော်ရင်းမှာ ကျစေသည်။ မိဘဆွေမျိုးတို့က “ကလေးငယ်သည် မသိသောကြောင့် ဤသို့ပြုလေသည်” မဆိုမူ၍ -

“အရှင်ဘုရား-တပည့်တော်တို့၏သားငယ် လှူဒါန်းခြင်းသည် တပည့်တော်တို့ ပေးလှူခြင်းပင် ဖြစ်ပါသည်ဘုရား” လျှောက်ကြသည်။ ပြီးမှတစ်ဖန်

“အရှင်ဘုရား - အဖိုးတစ်သိန်းထိုက်သော ကမ္မလာဖြင့် ပူဇော်လှူဒါန်းသော သားငယ်အား သိက္ခာပုဒ်ပေးသနားတော်မူပါဘုရား” လျှောက်ထားသည်။

“ဤကလေးငယ်သည် အဘယ်အမည် ရှိပါသနည်း”

“အရှင်ဘုရား - အရှင်မြတ်တို့နှင့် တူသော အမည်ရှိသော တိဿဟူသော အမည်ဖြစ်ပါလိမ့်မည်ဘုရား”

[မှတ်ဖွယ်။ ။ အရှင်မြတ်တို့နှင့်တူသော အမည်ရှိပါလိမ့်မည်ဟု လျှောက်ထားခြင်းမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ လူနာမည်သည် ဥပတိဿတွင်သည်။ ထို့ကြောင့် ထိုသို့ လျှောက်ထားခြင်းဖြစ်သည်။]

ကလေးငယ်၏မိခင်သည် “. . . ငါ့သား၏ အလိုဆန္ဒကို ဘယ်သောအခါမှ မပျက်စေအံ့. . .” ကြံ၍ အမည်ပေးခြင်းစသော လောကီမင်္ဂလာပြုလေတိုင်းမှာ အရှင်သာရိပုတ္တရာအမှူးရှိသော ရဟန်းငါးရာတို့အား ပင့်ဖိတ်၍ ရေမရောသော နို့ဆွမ်းကို ပေးလှူလေသည်။



### တိဿသူငယ်သာမဏေပြုခြင်း

တိဿသူငယ်သည် ချမ်းသာသော မိဘဆွေမျိုးတို့အလယ်မှာ ကောင်းစွာ ကြီးပြင်း၍ ခုနစ်နှစ်အရွယ်ရောက်သောအခါ မိခင်ထံသို့ ချဉ်းကပ်၍ -

- “မိခင်-အကျွန်ုပ်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ထံမှာ ရှင်ရဟန်းပြုလိုပါသည်” ခွင့်တောင်း ပန်ကြားသည်။

မိခင်ဖြစ်သူသည် “ယခင်ရှေးကာလမှစ၍ ယခုတိုင်ကျအောင် ငါ့သား၏ အလိုဆန္ဒကို ဘယ်သောအခါမှ မပျက်စေအံ့” နှလုံးသွင်းရှိသည့် အလျောက်-

“ချစ်သား-သင့်အလိုအတိုင်း ရဟန်းပြုပါလော့” ခွင့်ပေးသည်။ ထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်အား ပင့်ဖိတ်၍ ကြွရောက်တော် မူလာလျှင် ဆွမ်းဆက်ကပ်လှူဒါန်းကာ-

“အရှင်ဘုရား - ဤသူငယ်သည် အရှင်မြတ်ထံတော်မှာ ရှင်ရဟန်း ပြုလိုပါကြောင်း ခွင့်တောင်းပါသည်။ သူငယ်ကိုယူပြီး ညနေခါမှာ တပည့်တော်တို့ ကျောင်းသို့ လာပါမည်ဘုရား” လျှောက်ထားကာ အရှင်မြတ်ကို ပြန်စေတော်မူလိုက်သည်။

ညနေရောက်လျှင် သူငယ်ကို ကြီးစွာသောပူဇော်မှုဖြင့် ပူဇော်၍ ကျောင်းတော်သို့ ဆောင်ပို့ကာ မထေရ်မြတ်ထံ အပ်နှံလိုက်သည်။ အရှင် သာရိပုတ္တရာမထေရ်သည် သူငယ်နှင့်စကားပြောလိုသည်ဖြစ်၍-

“အသင်သူငယ်တိဿ- ရှင်ရဟန်းပြုခြင်း မည်သည် ခဲယဉ်းလှ၏။ အပူကို လိုချင်သော်လည်း အအေးကို ရတတ်သည်။ အအေးကို လိုချင် သော်လည်း အပူကို ရတတ်သည်။ ဆင်းရဲငြိုငြင်ပင်ပန်းသဖြင့်သာ အသက် ရှင်ရသည်။ အသင်သူငယ်သည် ချမ်းချမ်းသာသာကြီးပြင်းလာခဲ့ရသည်။ သင် ရဟန်းပြုနိုင်ပါမည်လော? ” မေးတော်မူသည်။

“အရှင်မြတ်ဘုရား-တပည့်တော်သည် အရှင်မြတ်တို့ ဆုံးမသော နည်းအတိုင်း အားလုံး ကျင့်နိုင်ပါလိမ့်မည်ဘုရား”

“ကောင်းပါပြီသူငယ်” ဟု မိန့်တော်မူပြီး တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ကြားပေး၍ ရှင်ရဟန်းပြုပေးလိုက်သည်။

[မှတ်ဖွယ်။ ။ တစပဉ္စကကမ္မဋ္ဌာန်းဟူသည် ဒွတ္တိသာကာရ ကမ္မဋ္ဌာန်း ၃၂ ပါးထဲမှ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော- ဟူသော ငါးခုမြောက်ဖြစ်သည့် တစကမ္မဋ္ဌာန်းဖြင့် မှတ်အပ်သောအမည်ဖြစ်သည်။ ဤဒွတ္တိသာကာရ တစပဉ္စကကမ္မဋ္ဌာန်းသည် အလုံးစုံသော ဘုရားရှင် တို့ မစွန့်အပ်သော ကမ္မဋ္ဌာန်းဖြစ်သည်။]

မိခင်ဖခင်တို့သည် မိမိတို့သား၏ ရှင်ရဟန်းအဖြစ်ကို ပူဇော်သော အားဖြင့် ခုနစ်ရက်ပတ်လုံး ကျောင်းမှာနေပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ရေမရောသော နို့ဆွမ်းကို ပေးလှူကြသည်။ ရဟန်းတို့က-

“ငါတို့သည် နေ့တိုင်း ရေမရောသော နို့ဆွမ်းကိုချည်း မဘုဉ်းပေးနိုင်” ဟူ၍ ညည်းညူရသည်အထိ ဖြစ်သည်။

ရှစ်ရက်မြောက်သောနေ့မှာ ရှင်တိဿသည် ရဟန်းတော်များနှင့် အတူ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံဝင်ခဲ့သည်။ မြို့သူမြို့သားတို့က-

“ရှင်တိဿသည် ယနေ့ဆွမ်းခံကြွတော်မူပါလိမ့်မည်။ ငါတို့ပူဇော် လှူဒါန်းကြမည်” ဟူ၍ ဆွမ်းအုပ်ငါးရာ၊ အဝတ်အထည်ငါးရာတို့ကို ယူဆောင်လာပြီး လမ်းခရီးအကြားမှာ ပေးလှူကြသည်။ နောက်တစ်နေ့မှာ ကျောင်းဝင်း အတွင်းသို့လာ၍ ရှေးနည်းတူ ပေးလှူကြပြန်သည်။ ဤသို့ဖြင့် ရှင်တိဿသည် နှစ်ရက်မျှဖြင့် ဆွမ်းအုပ်တစ်ထောင်၊ အဝတ်ပုဆိုး တစ်ထောင်ရရှိ၍ သံဃာတော်တို့အား ပေးလှူလေသည်။

[မှတ်ဖွယ်။ ။ ဤသို့သော လာဘ်လာဘကို ရရှိခြင်းသည် ပုဏ္ဏား ဖြစ်စဉ်ဘဝက ဆွမ်းနှင့်တကွသော ထူထဲသည့် အဝတ်ပုဆိုးကို လှူဒါန်းခြင်း၏ အကျိုးအာနိသင်ပင် ဖြစ်သည်။]

သို့ဖြစ်၍ ရှင်တိဿသာမဏေငယ်ကို ရဟန်းတို့က ပိဏ္ဏပါတ ဒါယကတိဿ(ဆွမ်းလှူသောတိဿ)ဟု ခေါ်ဝေါ်သမှုပြုကြသည်။



### ကမ္မလာသင်္ကန်းလှူဒါန်းခြင်း

နောက်တစ်နေ့ရောက်သော် ရှင်တိဿသည် ကျောင်းဝင်းအတွင်း လှည့်လည်ရာ ရဟန်းသံဃာတို့သည် ချမ်းအေးသောကြောင့် မီးလှုံနေကြ သည်ကို တွေ့မြင်၍-

“အရှင်ဘုရားတို့- မီးလှုံနေကြပါသလားဘုရား” မေးလျှောက်သည်။

“ငါ့ရှင်သာမဏေ-ငါတို့ ချမ်းအေးသောကြောင့် မီးလှုံနေကြပေသည်”

“အရှင်ဘုရားတို့ - ချမ်းအေးလျှင် ကမ္မလာတို့ကို ဝတ်ရုံရသည် မဟုတ်ပါလော၊ ကမ္မလာသည် အချမ်းကို လုံခြုံစေနိုင်သည် မဟုတ်ပါလား ဘုရား”

“ငါ့ရှင်သာမဏေ-သင့်မှာ ရှေးဘုန်းကံရှိသောကြောင့် ကမ္မလာကို အလိုရှိတိုင်း လျင်မြန်စွာ ရလေသည်။ ဘုန်းကံနည်းပါးသော ငါတို့အား အဘယ်မှာ ကမ္မလာကို ရနိုင်ပါမည်နည်း ငါ့ရှင်သာမဏေ”

“အရှင်ဘုရားတို့ - ထိုသို့ဖြစ်လျှင် ကမ္မလာကို အလိုရှိကုန်သော ရဟန်းတို့သည် တပည့်တော်တို့နှင့်အတူ ကြွလိုက်တော်မူကြပါဘုရား”ဟု ကြေညာလိုက်သည်။ -

ထိုအခါ တစ်ထောင်မျှလောက်သောရဟန်းတို့ ထွက်လာကြသည်။ ရှင်တိဿသည် “ဤမျှများပြားသော ရဟန်းသံဃာတို့အတွက် အဘယ်မှာ ကမ္မလာရနိုင်ပါမည်နည်း”ဟု လုံးဝမစိုးရိမ်ဘဲ ရဟန်းတို့ကို ပင့်ဆောင်၍ မြို့သို့ ရှေးရှုကြွလာသည်။ မြို့ပြင်မှာပင် ကမ္မလာငါးရာရ၍ မြို့တွင်းသို့ ကြွဝင်လာသည်။ ထိုအခါ ယောက်ျားတစ်ယောက်သည် ဈေးကို ဖြတ်သွားရာ ကမ္မလာများကို ဖြန့်၍ ထိုင်ရောင်းနေသော ဈေးသည်တစ်ဦးကို မြင်လျှင်-

“အို- မိတ်ဆွေ- ရှင်သာမဏေ တစ်ပါးသည် ကမ္မလာတို့ ယူလျက် လာနေသည်။ သင့်ကမ္မလာတို့ကို ဝှက်ထားပါလေ” ဆိုသည်။

“အသို့နည်း၊ ထိုသာမဏေသည် ပေးလှူသည်ကိုသာယူသလော၊ သို့မဟုတ် မပေးလှူဘဲလျက်လည်း ယူသလော”

“ပေးလှူသည်ကိုသာ ယူသည်၊ မပေးလှူသည်ကို မယူလေ”

“သို့ဖြစ်က - ငါပေးလှူချင် ပေးလှူမည်။ မပေးလှူချင်လျှင် မပေးဘဲ နေမည်။ သင်သွားလေတော့”

ထိုသူထွက်သွားပြီးနောက် ဈေးသည်စဉ်းစားသည်။

“... ထိုယောက်ျားသည် သူ့သဘောနှင့်သူလာ၍ သင့်ကမ္မလာကို ဝှက်ထားပါဆိုသည်။ ထိုသာမဏေသည် ပေးလှူသည်ကိုသာယူသည် ဆိုသည်။ ငါ့ပစ္စည်းကို ငါလှူလိုက လှူမည်။ မလှူလိုကမလှူ-ဟု ငါဆိုလိုက်သည်။ တွေ့မြင်နေပါလျက် မပေးလှူခဲ့သော် ရှက်စဖွယ်ဖြစ်သည်။ ကိုယ့်ပစ္စည်းကို ကိုယ်သိမ်းဆည်းဝှက်ထားသည်မှာကား အပြစ်မဖြစ်နိုင်။ ဤကမ္မလာများထဲမှာ ကမ္မလာနှစ်ထည်သည် အဖိုးတစ်သိန်းစီထိုက်သည်။ ထိုနှစ်ထည်ကိုဖြင့် ဝှက်ထားမှသင့်မည်. . ”စဉ်းစားပြီးလျှင် သိန်းတန် ကမ္မလာနှစ်ထည်ကို အခြားကမ္မလာများအတွင်း ထိုးသွင်း၍ ဝှက်ထား



လိုက်သည်။ ရှင်တိဿသည် ရဟန်းတစ်ထောင်နှင့်အတူ အနီးသို့ ရောက်လာသည်။ ဈေးသည်သည် ရှင်တိဿကို မြင်ကာမျှဖြင့် သားကဲ့သို့ ချစ်ခင် မြတ်နိုးသည်ဖြစ်၍ ဝှက်ထားသည့် သိန်းတန်ကမ္မလာနှစ်ထည်ကို ထုတ်၍ ရှင်တိဿ၏ ခြေရင်းမှာထားပြီး

“မောင်ရှင်သာမဏေ-အကျွန်ုပ်၏သားတော်ကဲ့သို့ ချစ်ခင်အပ်သော မောင်ရှင်သာမဏေသည် သိအပ်သော တရားကို သိရပါလိ၏” ဟု ဆုတောင်းကာ ပေးလှူလိုက်လေသည်။

“ဒါယကာ-သင်တောင်းသောဆုအတိုင်း ပြည့်ပါစေ” အနုမောဒနာ ပြုပြီး မြို့တွင်းသို့ လှည့်လည်လေရာ ကမ္မလာငါးရာကို ရသဖြင့် တစ်ထောင်သော ကမ္မလာတို့ကို သံဃာတော်တစ်ထောင်အား ပေးလှူလေသည်။ ထို့ကြောင့် ရဟန်းတို့က ရှင်တိဿကို ကမ္မလဒါယကတိဿ(ကမ္မလာလှူသောတိဿ) ဟု အမည်ပြုခေါ်ဝေါ်ကြသည်။

[မှတ်ဖွယ်။ ။ မဟာသေနပုဏ္ဏားကြီးဘဝက ထူထဲသောအဝတ်ကို ပေးလှူခဲ့သော ဒါနသည် ယခုဘဝခုနစ်နှစ်ရွယ် သာမဏေအဖြစ်မှာပင် တစ်ထောင်သော ကမ္မလာကို ရစေနိုင်ခဲ့သည်။ အနည်းငယ်မျှသော လှူဒါန်းအပ်သည့်ဒါနသည် ဤမျှ အကျိုးကြီးပေသည်။ များစွာလှူသော အလှူဒါနသည်ကား အထူးသဖြင့် များမြတ်သော အကျိုးကို ဖြစ်စေသည်။ ဤသို့သော သဘောသည် မြတ်စွာဘုရားသာသနာတော်မှအပ အခြားသောအရာဌာနတို့မှာ မရှိပေ။ ဤကား မှတ်ဖွယ်တည်း။ ။]



ရှင်တိဿ တောကျောင်းမှာသီတင်းသုံးခြင်း

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ရှင်အဖြစ်သို့ရောက်၍ သီတင်းသုံးနေထိုင်သော ရှင်တိဿထံသို့ ဆွေမျိုးတို့က အမြဲလိုလိုလာ၍ စကားပြောဆိုလေ့ရှိကြသည်။ ရှင်တိဿစဉ်းစားသည်။

“... ငါသည် ဤမှာနေသဖြင့် ဆွေမျိုးများ လာရောက်စကားပြောလျှင် ပြန်မပြောဘဲလည်း မနေကောင်း၊ သူတို့နှင့် စကားပြောနေခြင်းဖြင့် တရားကို

အားထုတ်ခွင့်မရ။ ငါသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံမှာ ကမ္မဋ္ဌာန်းကို သင်ယူပြီး တောထဲမှာ နေပါမူ ကောင်းလေစွ. . ”စဉ်းစား ဆင်ခြင်ပြီးနောက် မြတ်စွာဘုရားသခင်ထံမှာ အရဟတ္တဖိုလ်တိုင်အောင် ဆောင်စွမ်းနိုင်သော ကမ္မဋ္ဌာန်းကို သင်ယူပြီး ဥပဇ္ဈာယ်ဆရာကို ရိုသေစွာ ရှိခိုး၍ သပိတ်သင်္ကန်းယူဆောင်ကာ ကျောင်းတော်မှ ထွက်ခဲ့သည်။

“ဆွေမျိုးတို့နှင့် အနေနီးခဲ့လျှင် ဆွေမျိုးတို့က ငါ့ကို ပင့်ခေါ်ကြလိမ့် ဦးမည်. . ”တွေး၍ သာဝတ္ထိပြည်မှ ယူဇနာနှစ်ဆယ်ဝေးကွာသော အရပ်သို့ ထွက်ခဲ့သည်။ ရွာတစ်ရွာသို့ရောက်လျှင် ရွာမှထွက်လာသော လူအို တစ်ယောက်ကိုမြင်၍ -

“ဒါယကာကြီး - ဤရွာမှာ ရဟန်းတို့နေသောကျောင်းရှိသလော?” မေးသည်။

“အရှင်ဘုရား - ရှိပါ၏”

“ရှိလျှင် ငါ့အား ထိုကျောင်းသို့ သွားသောလမ်းခရီးကို ညွှန်ပြပါ”

ဥပါသကာကြီးသည် ရှင်တိဿကိုမြင်လျှင် သားတည်းဟူသော ချစ်ခြင်းရှိသည်ဖြစ်၍ -

“လာပါ၊ တပည့်တော် လိုက်ပြပေးပါမည်”ဆိုကာ သာမဏေကို ဦးဆောင်ခေါ်သွားသည်။ လမ်းခရီးကြားမှာ အပွင့်အသီး တို့နှင့် ပြည့်စုံသော တောအုပ်ကိုမြင်၍ -

“ဒါယကာကြီး-ဤအရပ်သည် အဘယ်အမည်ရှိသနည်း”မေးရာ ဥပါသကာကြီးက အမည်ကို ပြောကြားလျက် ဆက်သွားခဲ့ရာ တော ကျောင်းသို့ ရောက်လေသည်။

“အရှင်ဘုရား - ဤနေရာသည် ချမ်းသာသုခရနိုင်သော နေရာ ဖြစ်သည်။ ဤနေရာမှာ သီတင်းသုံးတော်မူပါ။ အရှင်ဘုရား၏အမည်ကို လည်း တပည့်တော်သိပါရစေ”

“ရှင်တိဿမည်ပေသည် ဒကာကြီး”

“အရှင်ဘုရား - နက်ဖြန်ခါမှာ တပည့်တော်တို့ရွာ၌ ဆွမ်းခံခြင်းငှာ သင့်လျော်ပါသည်” လျှောက်ထားပြီး ပြန်သွားသည်။ ရွာသို့ရောက်လျှင်-

“ငါတို့တောကျောင်းမှာ ဝနဝါသီတိဿသာမဏေ လာရောက် သီတင်းသုံးနေသည်။ ထိုအရှင်အား လှူဒါန်းရန် ယာဂုထမင်း စသည်ကို စီရင်ကြပါ” နှိုးဆော်လေသည်။



### ရှင်တိဿ ရဟန္တာဖြစ်ခြင်း

ထိုသာမဏေသည် ခုနစ်နှစ်အရွယ်ကပင် တိဿ၊ ပိဏ္ဏပါတဒါယက တိဿ၊ ကမ္မလဒါယကတိဿ၊ ဝနဝါသီတိဿ-ဟူ၍ အမည်လေးခု ရရှိ လေသည်။ ထိုရှင်တိဿသည် နက်ဖြန်မိုးသောက်မှာ ရွာတွင်းသို့ ဆွမ်းခံ ကြွဝင်သည်။ ရွာသားတို့က ဆွမ်းလှူဒါန်း၍ ရှိခိုးပူဇော်ကြသည်။ ရှင်တိဿ က “ချမ်းသာကြပါစေ၊ ဆင်းရဲမှ လွတ်ကြပါစေ”ဟုသာ မိန့်ဆိုသည်။ တစ်ယောက်သောသူကမှလည်း ဆွမ်းကိုလှူပြီးပြီးချင်း အိမ်မပြန်နိုင်။ ရှင်တိဿကိုသာ ဖူး၍မဝနိုင်အောင် တစိမ့်စိမ့်ကြည့်နေကြသည်။ ရှင်တိဿ သည် မိမိအတွက်လောက်ငရဲမျှဆွမ်းကို ခံယူသည်။ ရွာသားတို့သည် ရှင် တိဿခြေရင်းမှာ ဝပ်စင်းပြီး-

“အရှင်ဘုရားသည် ဤကျောင်းမှာ သီတင်းသုံးလျှင် တပည့်တော် တို့သည် သရဏဂုံခံယူပြီး ငါးပါးသီလ စောင့်ထိန်းရပါမည်။ ဝါတွင်းသုံးလ မှာလည်း ဥပုသ်သီလကို ဆောက်တည်နိုင်ကြပါမည်။ အရှင်ဘုရားသည် ဤ ကျောင်းမှာ သီတင်းသုံးတော်မူပါမည် - ဟု ဝန်ခံတော်မူပါ” တောင်းပန် လျှောက်ထားကြသည်။ ရှင်တိဿသည် ဝန်ခံ၍ ထိုရွာမှာသာ ဆွမ်းခံကြွ သည်။ ရွာသားတို့က ရှိခိုးကြလျှင် “ချမ်းသာကြပါစေ၊ ဆင်းရဲမှ လွတ်ကြ ပါစေ”ဟုသာ ရွတ်ဆို၍ ထွက်ခွာစမြဲ ဖြစ်သည်။ ဤသို့ဖြင့် ရှင်တိဿသည် သုံးလလွန်မြောက်သောအခါ ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ် သို့ ရောက်လေသည်။

ဥပဇ္ဈာယ်ဆရာ သံဃာလေးထောင်နှင့်အတူ ကြွလာခြင်း

သီတင်းဝါလကျွတ်၍ ပဝါရဏာ ပြုပြီးသောအခါ ဥပဇ္ဈာယ်ဆရာ ဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ -

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- တပည့်တော်သည် တိဿသာမဏေထံသို့ သွားပါမည်ဘုရား” ခွင့်ပန်လျှောက်ထားသည်။

“ချစ်သားသာရိပုတ္တရာ - သွားလေလော့” ခွင့်ပြုတော်မူသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မိမိ၏တပည့်ငါးရာကို ခေါ်ဆောင်၍ လာခဲ့ရာ အရှင်မောဂ္ဂလာန်မထေရ်ကိုတွေ့လျှင်-

“ငါ့ရှင်မောဂ္ဂလာန် - ငါသည် တိဿသာမဏေထံသို့ သွားမည်” ဆိုသည်။

“ငါ့ရှင်သာရိပုတ္တရာ - ငါသည်လည်း တိဿသာမဏေထံသို့ သွားလို ပါသည်” ဆို၍ မိမိ၏တပည့်ငါးရာနှင့်အတူ လိုက်လာသည်။ အလားတူ အရှင်မဟာကဿပမထေရ်၊ အရှင်အနုရုဒ္ဓါမထေရ်၊ အရှင် ဥပါလိမထေရ်၊ အရှင်ပုဏ္ဏမထေရ် - ဟူသော မဟာသာဝကကြီးတို့သည် မိမိတို့ တပည့် ငါးရာစီနှင့်အတူ လိုက်ပါကြွတော်မူကြသဖြင့် ရဟန်းသံဃာပေါင်း လေးထောင်တို့ ဖြစ်လေသည်။

ထိုရဟန်းသံဃာလေးထောင်တို့သည် ယူဇနာတစ်ရာနှစ်ဆယ်ခန့်ကို ကြွတော်မူကြ၍ ရှင်တိဿဆွမ်းခံရွာသို့ရောက်လျှင် ရွာသားတစ်ဦးသည် မထေရ်မြတ်တို့အားမြင်လျှင် ခရီးဦးကြိုဆို ရှိခိုးသည်။ အရှင်သာရိပုတ္တရာ မထေရ်က မေးသည်။

“ဒါယကာ - သင်တို့ရွာမှာ တောကျောင်းရှိသလော?”

“ရှိပါသည် အရှင်ဘုရား”

“အဘယ်အမည်ရှိသောရဟန်း သီတင်းသုံးသနည်း”

“အရှင်ဘုရား-ဝနဝါသီတိဿသာမဏေ သီတင်းသုံးနေပါသည် ဘုရား”

“ဒါယကာ - သို့ဖြစ်လျှင် ငါတို့အား ထိုကျောင်းသို့ သွားသောလမ်း ကို ညွှန်ကြားပါလော့”

“အရှင်ဘုရား - အရှင်ဘုရားတို့ အဘယ်အရပ်သို့ ကြွတော်မူကြပါ မည်လဲဘုရား”



“ဒါယကာ - ငါတို့ တိဿသာမဏေထံသို့ လာခဲ့ကြပေသည်”

ဒါယကာသည် မထေရ်မြတ်တို့အား အထပ်ထပ်ဖူးမြော်သည်ရှိသော် ကြွတော်မူလာသော မဟာသာဝကကြီးတို့ကို မှတ်မိ၍ ဝမ်းသာ ပီတိရှိလွန်းရကား-

“အရှင်ဘုရားတို့ - ခေတ္တခဏမျှဆိုင်းငံ့တော်မူပါဘုရား” လျှောက်ထားကာ ရွာတွင်းသို့ လျင်မြန်စွာသွားပြီး-

“အို! ရွာသူရွာသားအပေါင်းတို့ - တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်အစရှိကုန်သော မဟာသာဝကကြီးတို့သည် မိမိတို့၏ တပည့်ရဟန်းများနှင့်အတူ ငါတို့ကိုးကွယ်သော မောင်ရှင်သာမဏေထံသို့ ကြွလာတော်မူကြသည်။ ။ ညောင်စောင်း၊ အင်းပျဉ်၊ ဆီမီးစသည်တို့ကိုယူ၍ လျင်မြန်စွာလာခဲ့ကြကုန်လော့” ဟု ကြွေးကြော်ပြောဆိုလေသည်။

ရွာသားတို့သည် ခဏချင်းဖြင့် ညောင်စောင်းစသည်တို့ကို ယူဆောင်ပြီး အမီလိုက်လာကြရာ မထေရ်ကြီးတို့နှင့်အတူပင် ကျောင်းသို့ ရောက်လာကြသည်။ ရှင်တိဿသာမဏေသည် ကြွရောက်လာသောမထေရ်တို့အား အစဉ်အတိုင်းအားဖြင့် သပိတ်သင်္ကန်းတို့ကို ယူငင်သိမ်းဆည်းပြီး သီတင်းသုံးတော်မူကြရန်စီစဉ်စဉ်မှာပင် မိုးချုပ်သွားသည်။ အရှင်သာရိပုတ္တရာမထေရ်က-“ဒါယကာတို့ - မိုးချုပ်လေပြီ။ သင်တို့ ပြန်ကြလေလော့” မိန့်တော်မူသည်။

“အရှင်ဘုရား - ယနေ့သည် တပည့်တော်တို့ တရားတော်ကို နာယူကြရမည့်နေ့ဖြစ်ပါသည်။ တရားမနာကြရဘဲ တပည့်တော်တို့ မပြန်ကြပါ။ တပည့်တော်တို့သည် ရှေးနေ့တွေမှာ တရားကို တစ်ခါမျှ နာရဖူးသည်မရှိပါ” ဟု ရွာသားတို့က လျှောက်ထားကြလေလျှင် အရှင်မထေရ်မြတ်က တိဿသာမဏေကို ခေါ်တော်မူ၍-

“ငါ့ရှင်သာမဏေ- ဆီမီးထွန်းညှိ၍ တရားဟောမည့်အချိန်ကို ကြေညာလေလော့” မိန့်တော်မူသည်။ ရှင်တိဿသာမဏေသည် ဆရာမထေရ်မြတ်မိန့်တော်မူသည့်အတိုင်း ပြုလုပ်အပြီးမှာ မထေရ်မြတ်ကပင်-

“ငါ့ရှင်သာမဏေ - သင့်အလုပ်အကျွေးဒါယကာ ဒါယိကာမတို့က တရားနာကြလိုသည်ဟု လျှောက်ထားကြသည်။ ထိုဒါယကာ ဒါယိကာမတို့အား ငါ့ရှင်သာမဏေ တရားဟောပါလော့” မိန့်တော်မူလျှင် ဒါယကာ ဒါယိကာမတို့က တစ်ပြိုက်နက်တည်းထ၍-

“အရှင်မြတ်ဘုရား - တပည့်တော်တို့၏ အရှင်ဖြစ်သော တိဿ သာမဏေသည် ‘ချမ်းသာကြပါစေ၊ ဆင်းရဲမှ လွတ်ကြပါစေ’ ဤနှစ်ခွန်းကို သာ ဟောပြောလေ့ရှိသည်။ ဤမှတစ်ပါး အခြားသောတရားကို သိမြင်မည် မထင်ပါဘုရား၊ တပည့်တော်တို့အား တရားဟောကြားတတ်သည့် ရဟန်း တစ်ပါးပါးကို ဟောကြားစေတော်မူပါဘုရား” လျှောက်တင်ကြသည်။

ထိုသို့ လျှောက်ထားခြင်းမှာ ရှင်တိဿသာမဏေသည် အရဟတ္တ ဖိုလ်သို့ရောက်ပြီးဖြစ်သော်လည်း အလုပ်အကျွေး ဒါယကာ ဒါယိကာမ တို့အား တစ်ခါတစ်ရံသော်မှ အခြားတရားကို ဟောကြားခြင်း မရှိခဲ့သော ကြောင့် လျှောက်တင်ကြခြင်း ဖြစ်သည်။



ရှင်တိဿသာမဏေ ဆန်းကြယ်စွာတရားဟောခြင်း

အရှင်သာရိပုတ္တရာမထေရ်မြတ်က-

“ငါ့ရှင်သာမဏေ - ‘ချမ်းသာကြပါစေ’ဟူသည် အဘယ်ကို ဆိုသနည်း၊ ‘ဆင်းရဲမှ လွတ်ကြပါစေ’ဟူသည် အဘယ်ဆိုသနည်း? ဤ စကားနှစ်ခွန်းကို ငါတို့အား ဟောကြားပါလော့”မိန့်တော်မူလျှင် ရှင်တိဿ သာမဏေက-

“အရှင်ဘုရား-ကောင်းပါပြီဘုရား”ဟု ဝန်ခံပြီးလျှင် ယပ်ကို ကိုင်ပြီး တရားဟောနေရာမှာထိုင်၍ နိကာယ်ငါးရပ်မှလာသော တရားတော်တို့ကို မိုးကြီးရွာချသကဲ့သို့ ဟောကြားတော်မူပြီး -

“အရဟတ္တဖိုလ်သို့ ရောက်သောသူအား ကိုယ်စိတ်နှစ်ဖြာချမ်းသာ ခြင်းဖြစ်ရပေသည်။ အရဟတ္တဖိုလ်သို့ ရောက်သောသူအားသာ ဆင်းရဲ အပေါင်းမှ လွတ်ပေသည်။ ကြွင်းသောသူတို့မှာ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စသောဆင်းရဲတို့မှလည်းကောင်း၊ ငရဲစသော အပါယ် ဆင်းရဲစသည်တို့မှလည်းကောင်း မလွတ်ကင်းနိုင်ကြကုန်သည်သာတည်း” ဟု ဟောကြားလျှောက်ထားလေသည်။ အရှင်မထေရ်မြတ်က-

“ငါ့ရှင်သာမဏေ - သင်ဟောကြားသောတရားသည် ကောင်းပါ ပေသည်။ သရဉာဉဝတ်ကို ရွတ်ဆိုပါဦး” ဆိုသဖြင့် သရဉာဉဝတ်ကို ရွတ် တော်မူသည်။ အရုဏ်တက်သောအခါမှာ အလုပ်အကျွေးဒါယကာတို့ သည် အုပ်စုနှစ်စုကွဲသွားပြီး အုပ်စုတစ်စုက ဆိုသည်။

“ဤသို့ သဘောရှိသော တရားကို သိမြင်ပါလျက်သားနှင့် ဤမျှသော ကာလပတ်လုံး မိဘသဖွယ်လုပ်ကျွေးနေသော ငါတို့အား တစ်ပုဒ်တစ်ပါဒ် သော တရားကိုမျှ ဟောကြားခြင်းမပြုလေ” ဟု အမျက်ထွက်ကြသည်။ ကျန် သည် အုပ်စုကမူ-

“ငါတို့အား အရတော်လေစွတကား၊ ငါတို့သည် ဤသို့သဘော ရှိသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသောအရှင်အား - ဂုဏ်ကျေးဇူးရှိ သည်ကိုလည်းကောင်း၊ မရှိသည်ကိုလည်းကောင်း မသိကုန်ဘဲ လုပ်ကျွေး ရသည်။ ယခုအခါ ငါတို့သည် ထိုအရှင်ထံမှာ တရားနာရပေသည်” ဟု နှစ်သက်ဝမ်းသာကြသည်။



### မြတ်စွာဘုရားသခင်ကြွတော်မူလာခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုနေ့မိုးသောက်ယံ၌ လောကကို ကြည့်တော်မူသည်ရှိသော် တောကျောင်းနေ ရှင်တိဿ၏ အလုပ်အကျွေး ဒါယကာတို့သည် ဉာဏ်တော်ကွန်ရက်တွင်းသို့ ဝင်လာ သည်ကို မြင်တော်မူသည်။ အသို့ဖြစ်လတ္တံ့နည်းဟု စူးစမ်းဆင်ခြင်တော် မူသည်ရှိသော် ရှင်တိဿသာမဏေ၏အလုပ်အကျွေး ဒါယကာတို့သည် နှစ်အုပ်စုကွဲပြီး တစ်အုပ်စုက နှစ်သက်၍ ဘစ်အုပ်စုက အမျက်ထွက်သည်။ အမျက်ထွက် သောသူတို့သည် ငရဲသို့လားရကုန်လတ္တံ့။ ငါဘုရား ထိုအရပ် သို့ ကြွသွားသင့်သည်။ ငါဘုရားကြွသွားလျှင် အားလုံးသော ဒါယကာ တို့သည် တိဿသာမဏေအပေါ်မှာ မေတ္တာသက်ဝင်ချစ်ခင်ခြင်းကိုပြု၍ ဆင်းရဲအပေါင်းမှ လွတ်မြောက်ကြမည်ကို မြင်တော်မူသည်။

တောကျောင်းမှာ တရားနာကုန်သောသူတို့သည် ရဟန်းသံဃာ တော်တို့အား ပင့်ဖိတ်၍ ရွာသို့ ပြန်ပြီးလျှင် မဏ္ဍပ်ဆောက်လုပ်ကာ ယာဂု ဆွမ်းစသည်တို့ကို စီရင်ပြီး သံဃာတော်များအား မျှော်လင့်ဆိုင်းငံ့ နေကြသည်။ ရဟန်းအပေါင်းသည် ကိုယ်လက်သုတ်သင်ပြီး ဆွမ်းခံချိန် ရောက်သောအခါ ရှင်တိဿကို-

“ငါ့ရှင်သာမဏေ - အသို့နည်း? သင်သည် ငါတို့နှင့်အတူပင် လိုက် ပါမည်လော၊ သို့မဟုတ် နောက်မှပင် လိုက်လာခဲ့မည်လော” မေးသည်။

“အရှင်ဘုရားတို့ - တပည့်တော်သည် နေ့တိုင်းသွားချိန်ကျမှသာ လိုက်လာပါမည်။ အရှင်ဘုရားတို့သာ ရှေးဦးကြွနှင့်တော်မူကြပါဘုရား။”

ရဟန်းသံဃာအပေါင်းသည် သပိတ်သင်္ကန်းပြင်ဆင်ဝတ်ရုံကြပြီး ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဇေတဝန်ကျောင်းတော် မှာပင် သင်္ကန်းကို ပြင်ဆင်ဝတ်ရုံတော်မူပြီး တစ်ခဏချင်းဖြင့် ကြွသွားတော် မူ၍ ရဟန်းသံဃာအပေါင်း၏ ရှေ့တည့်တည့်မှာ ကိုယ်ထင်ရှားပြကာ ရပ်တော်မူလာသည်။ အလုံးစုံသော မြို့ရွာသည် အုတ်အုတ်ကျက်ကျက် ဆူညံတုန်လှုပ်သွားသည်။ ရွာသားတို့သည် နှစ်သက်ရွှင်လန်းကြကုန်သည် ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ခင်းထားအပ်သောနေရာ တို့မှာ သီတင်းသုံးနေကြစေတော်မူပြီးလျှင် ယာဂုဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို လှူဒါန်းကြလေသည်။ တိဿသာမဏေသည် ဘုရားအမှူးရှိသော သံဃာ တော်တို့ ဆွမ်းစားခြင်းကိစ္စ မပြီးမီသာလျှင် ရွာတွင်းသို့ ဝင်လာခဲ့သည်။ ရွာသားတို့က ရှင်တိဿကို မဏ္ဍပ်တွင်းသို့ ပင့်ခဲ့ကြပြီး ဆွမ်းလှူကြသည်။

ရှင်တိဿသာမဏေသည် မျှလောက်ရုံသော ဆွမ်းကိုခံယူ၍ မြတ်စွာ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ပြီး သပိတ်ကို ကပ်လှူသည်။ မြတ်စွာ ဘုရားသည် လက်တော်ကိုဆန့်တန်း၍ သပိတ်ကို လှမ်းယူတော်မူပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်သို့ လှမ်း၍ -

“ချစ်သားသာရိပုတ္တရာ - သင့်တပည့်ရင်းဖြစ်သော တိဿသာမဏေ ၏ သပိတ်ကို ရှုကြည့်ပါလော့”မိန့်တော်မူသည်။

အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ဘုရားရှင်လက်တော်မှ သပိတ် ကို လှမ်းယူကြည့်ရှုပြီး တိဿသာမဏေအားပေး၍ -

“ငါ့ရှင်သာမဏေ - သင်နေရမည့်နေရာသို့ သွား၍ ဆွမ်းစားခြင်းကို ပြုလေလော့”မိန့်တော်မူသည်။ ရှင်တိဿ သာမဏေလည်း သပိတ်ကို ပြန်ယူ၍ မိမိနေသင့်သောနေရာသို့သွား၍ ဆွမ်းဘုဉ်းပေးသည်။ ဆွမ်းကိစ္စ ပြီးဆုံးလျှင် ရွာသားတို့က မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား ကြည်လင်မြတ်နိုးရှိခိုးပြီး တရားအနုမောဒနာပြုစိမ့်သောငှာ တောင်းပန် ကြသည်။ မြတ်စွာဘုရားသခင်သည် တရားအနုမောဒနာပြုတော်မူလျက် ဤသို့ မိန့်တော်မူသည်။



“ဒါယကာ ဒါယိကာမအပေါင်းတို့ - သင်တို့အား အရတော်လေစွတကား။ သင်တို့သည် တိဿသာမဏေကို အမှီပြုပြီး သာရိပုတ္တရာ၊ မောဂ္ဂလာန်၊ ကဿပ၊ အနုရုဒ္ဓါ၊ ဥပါလိ၊ ပုဏ္ဏ - ဟူသော မဟာသာဝကကြီးတို့ကို ဖူးမြင်ခွင့်ရကြလေသည်။ ငါဘုရားသည်လည်း သင်တို့ ကိုးကွယ်သော တိဿသာမဏေကို အမှီပြု၍သာလျှင် ကြွလာတော်မူလာခဲ့ရပေသည်။ အသင်တို့သည်လည်း ငါဘုရားအား ဖူးမြော်ရခြင်းကို ထိုတိဿသာမဏေကို အမှီပြုသဖြင့်သာ ရအပ်ပေသည်။ အသင်တို့အား ကောင်းစွာ အရတော်လေစွတကား”မိန့်တော်မူသည်။ ထိုမိန့်တော်မူသောစကားကို ကြားရလျှင် လူတို့သည်-

“ဪ - အံ့ဖွယ်ရှိပေစွတကား၊ ငါတို့အား အရတော်ပေစွတကား၊ မြတ်စွာဘုရားသခင်အားလည်းကောင်း၊ သံဃာတော်အပေါင်းအား လည်းကောင်း နှစ်သက်ခြင်းကို ပြုစွမ်းနိုင်သော ငါတို့အရှင်ကိုအမှီပြု၍ ဘုရားအမှူးရှိသော မဟာသာဝကကြီးတို့အား ဖူးမြော်ရပေသည်။ ဆွမ်းလှူဒါန်းပူဇော်ရပေသည်”ဟူ၍ ရှင်တိဿသာမဏေအပေါ် အမျက်ထွက်ခဲ့ကြကုန်သော သူတို့သည် အမျက်ပြေပျောက်ကြလေသည်။ နှစ်သက်ခဲ့ကြသောသူများသည်လည်း ဆတက်တိုး၍ မြတ်နိုးကြည်ညိုခြင်း ဖြစ်ရလေသည်။ အနုမောဒနာအဆုံးမှာ များစွာသော လူတို့ သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေသည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် နေရာမှထ၍ ကြွတော်မူသည်ရှိသော် ရွာသားများက အနည်းငယ်မျှ လိုက်ပို့၍ ပြန်သွားကြသည်။ မြတ်စွာဘုရားသည် ရှင်တိဿသာမဏေနှင့်အတူ ကြွတော်မူကာ-

“ချစ်သားတိဿ-ဤအရပ်သည် အဘယ်အမည် ရှိသနည်း” မေးတော်မူရာ-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤအရပ်ကား ဤအမည်ရှိသော အရပ်ပါဘုရား”စသဖြင့် ဖြေကြားလျှောက်ထားရင်း လိုက်ပါသွားသည်။ မြတ်စွာဘုရားသခင်သည် သာမဏေ၏ ကျောင်းသို့ ရောက်လျှင် တောင်ပေါ်သို့ တက်ကြွတော်မူသည်။ တောင်ထိပ်ပေါ်သို့ ရောက်လျှင် သမုဒ္ဒရာကို လှမ်း၍ ကြည့်မြင်ရသဖြင့် ရှင်တိဿသာမဏေကို မေးတော်မူသည်။

“ချစ်သားတိဿ - ဤတောင်ထိပ်ပေါ်မှကြည့်လျှင် အဘယ်အရာကို မြင်ရသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - မဟာ သမုဒ္ဒရာကို မြင်ရပါသည်ဘုရား”

“ချစ်သားတိဿ - ထိုသမုဒ္ဒရာကို မြင်ရသောအခါ သင့်စိတ်ထဲမှာ အဘယ်သို့ တွေးကြံမိသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - သံသရာမှာ ကျင်လည်ခဲ့စဉ်က စိုးရိမ်ပူဆွေးငိုကြွေးမှုကြောင့် ကျရသော မျက်ရည်သည် သမုဒ္ဒရာလေးစင်းမှာရှိသော ရေထက်များပြားစွာ ယိုစီးကျဖူးလေပြီဟု တွေးမိပါသည်ဘုရား”

“သာဓု - သာဓု - သာဓု ချစ်သားတိဿ၊ သင်လျှောက်ထားသော စကားအတိုင်း မှန်လှပါပေသည်။ သတ္တဝါတစ်ဦးတစ်ယောက်အား ဆင်းရဲ ဖြိုငြင်ပင်ပန်းခြင်းဒုက္ခနှင့် တွေ့ကြုံရသဖြင့် ငိုကြွေး၍ ကျခဲ့ရသောမျက်ရည် သည် သမုဒ္ဒရာလေးစင်းရှိရေတို့ထက် အထူးသဖြင့် ပိုလွန်သည်သာတည်း။ ချစ်သားတိဿ - အသင် အဘယ်မှာနေသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော် သည် ဤတောင်ဝှမ်းမှာ နေပါသည်ဘုရား”

“ချစ်သားတိဿ - ဤတောင်ဝှမ်းမှာနေသော သင့်အား အဘယ်သို့ သော တွေးတောအောက်မေ့ ကြံစည်မှုဖြစ်သနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤ တောင်ဝှမ်းမှာနေသော တပည့်တော်သည် သံသရာမှာ ကျင်လည်ခဲ့စဉ်က တပည့်တော်သည် သေလွန်ခြင်းကြောင့် ဤတောင်ဝှမ်းမှာ စွန့်ပစ်အပ်သော အသေကောင်ပေါင်းသည်ကား ဤရွှေ့၍မျှရှိ၏ဟု အရေအတွက်အပိုင်း အခြားကို မသိနိုင်ဟု တွေးတောအောက်မေ့ ကြံစည်မိပါသည်ဘုရား”

“သာဓု-သာဓု-သာဓု-ချစ်သားတိဿ-သင်အောက်မေ့ကြံစည်သော အတိုင်း မှန်လှပါပေသည်။ ပုပ္ဖုရ မြင်သမျှသော သတ္တဝါတို့သည် ဤမဟာ ပထဝီမြေကြီးပေါ်မှာ မသေဖူးသောနေရာမရှိပြီ”ဟု မိန့်တော်မူသည်။



မှတ်ဖွယ်အထူး

သတ္တဝါတို့ သေလွန်လျှင် ရှေးရှေးဘဝများစွာတုန်းက သေ၍ အလောင်းကောင်မစွန့်ပစ်ရဖူးသေးသော နေရာဟူ၍မရှိပေ။ အရှင် အာနန္ဒာမထေရ်နှင့်တူကုန်သော ပုဂ္ဂိုလ်ထူးတို့သာ မသေဖူးသော အရပ်မှာ ပရိနိဗ္ဗာန်ပြုတော်မူရကုန်သည်။

ဤ၌ တိဿမထေရ်ဇာတ်လမ်းကို ခေတ္တရပ်တန့်၍ အရှင်အာနန္ဒာ မထေရ်သည် မသေဖူးသောအရပ်၌ ပရိနိဗ္ဗာန်ပြုတော်မူသော အကြောင်း ကို အကျဉ်းမျှ ပြဆိုပါဦးမည်။



အရှင်အာနန္ဒာ ပရိနိဗ္ဗာန်ပြုရာအရပ်

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူပြီးသည့် နောက် သုံးလအလွန် ပထမသင်္ဂါယနာတင်သောအခါမှာ ရဟန္တာအဖြစ်သို့ ရောက်သောအရှင်အာနန္ဒာမထေရ်သည် အပြည်ပြည်အရွာရွာတို့သို့ ဒေသ စာရီ ကြွချီကာ ဘုရားရှင်ရှိတော်မူသောအခါကကဲ့သို့ သံဃာတော်များ အား ပစ္စည်းလေးပါးဖြင့် မ,စ စောင့်ရှောက်နေလေ့ရှိသည်။ ထိုအရှင် အာနန္ဒာမထေရ်သည် များသောအားဖြင့် ကပ္ပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်တို့၏အကြား၌ရှိသော ရောဟိဏီမြစ်ကို အမှီပြု၍ ထိုမှာ ဘက်ကမ်း၊ ဤမှာဘက်ကမ်းမှာတည်ရှိသော ရွာကြီးတို့၌သာ အမြဲသီတင်း သုံးတော်မူသည်။

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် နှစ်လေးဆယ် ရှိသောအခါ အရှင်အာနန္ဒာမထေရ်သည် သက်တော်တစ်ရာနှစ်ဆယ် ပြည့်ခဲ့ပြီ။ မိမိ၏ အာယုသင်္ခါကို ဆင်ခြင်ကြည့်ရှုတော်မူလေသော် အသက်ကုန်တော့မည့်အဖြစ်ကို သိတော်မူ၍ “ဤနေ့မှ ခုနစ်ရက်မြောက် သောနေ့မှာ ငါပရိနိဗ္ဗာန်ပြုတော့မည်”ဟု လူအများအား ပြောကြားတော် မူသည်။ ဤစကားကို ကြားသိ၍ ရောဟိဏီမြစ်၏ကမ်းပါးနှစ်ဖက်မှာ နေကုန်သောလူတို့တွင် ဤမှာဘက်ကမ်းမှာနေသူတို့က-

“အရှင်အာနန္ဒာမထေရ်အား ပြုစုလုပ်ကျွေးသောအရာမှာ ငါတို့က သာ၍ ကျေးဇူးများသည်။ ထို့ကြောင့် မထေရ်မြတ်သည် ဤဘက်ကမ်း

ရှိ ငါတို့အထံမှာသာ ပရိနိဗ္ဗာန်ပြုမည်” ပြောဆိုကြသည်။ ထိုမှာဘက်ကမ်းမှာ နေကြသူတို့ကလည်း ထိုနည်းအတိုင်းပင် ဆိုကြသည်။ အရှင်အာနန္ဒာမထေရ်သည် နှစ်ဖက်ကမ်းနေသူတို့၏ စကားကို ကြားသိတော်မူလေလျှင်-

“ . . နှစ်ဖက်ကမ်းခြေမှာနေကုန်သော ဤလူအပေါင်းတို့သည် ငါ့အား ကျေးဇူးများသူချည်းသာ ဖြစ်ကြသည်။ အဘယ်သူတို့ကား ကျေးဇူးနည်းသည်ဟု မဆိုကောင်းချေ။ အကယ်၍ ငါသည် ဤမှာဘက်ကမ်းမှာ ပရိနိဗ္ဗာန်ပြုခဲ့လျှင် ထိုမှာဘက်ကမ်းမှာ နေသူတို့က ငါ့ဓာတ်တော်ကို ယူခြင်းငှာ ဤမှာဘက်ကမ်းနေသူတို့နှင့် ငြင်းခုံခိုက်ရန် ဖြစ်ပေလိမ့်မည်။ ထိုမှာဘက်ကမ်းမှာ ပရိနိဗ္ဗာန်ပြုပြန်လျှင်လည်း ဤမှာဘက်ကမ်းမှာနေသူတို့နှင့် ဤအတူ ခိုက်ရန် ဖြစ်ပွားချေမည်။ နှစ်ဖက်ကမ်းနေသူတို့သည် ငါ့ကြောင့် ခိုက်ရန်ဖြစ်ပွားလိမ့်မည်။ ခိုက်ရန်မဖြစ်စေရန်ကား ငါ့အပေါ်မှာသာ မူတည်နေပေသည်. . ” ဆင်ခြင်တော်မူပြီး နှစ်ဖက်ကမ်းနေသူတို့ကို ခေါ်၍-

“အသင်တို့သည် ငါ့အားကျေးဇူးများသူချည်း ဖြစ်ကြသည်။ ငါ့အား ကျေးဇူးမများသောသူဟူ၍ မရှိချေ။ သို့ဖြစ်၍ ဤမှာဘက်ကမ်းမှာ နေသူတို့က ဤမှာဘက်ကမ်းမှာပင် စုရုံး၍ နေကြပါ။ ထိုမှာဘက်ကမ်းမှာနေသူတို့ကလည်း ထိုမှာဘက်ကမ်းမှာပင် စုရုံး၍ နေကြပါ” မိန့်တော်မူသည်။

ခုနစ်ရက်မြောက်သောနေ့မှာ အရှင်အာနန္ဒာမထေရ်မြတ်သည် ရောဟိဏီမြစ်အလယ်တည့်တည့် ထန်းခုနစ်ဆင့်မျှမြင့်သော ကောင်းကင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူ၍ များစွာသော လူအပေါင်းအား တရားဟောကြားတော်မူပြီးနောက်-

“ငါ၏ကိုယ်သည် အလယ်တည့်တည့်ကွဲပြီး ကိုယ်တစ်ခြမ်းသည် ဤမှာဘက်ကမ်းမှာ ကျစေသတည်း၊ ကျန်တစ်ခြမ်းသည် ထိုမှာဘက်ကမ်းမှာ ကျစေသတည်း” မိဋ္ဌာန်တော်မူ၍ ထိုင်နေတော်မူလျက်သာလျှင် တေဇောကသိုဏ်းကို ဝင်စားတော်မူရာ ဥတုဇရုပ်ကလာပ်တော်သည် တေဇောဓာတ်လောင်တော်မူပြီး ဓာတ်တော်များသည် ကမ်းနှစ်ဖက်သို့ အညီအမျှ ကျလေသည်။ လူများသည် မြေပြင်ပေါ်မှာ လူးလှိမ့်လျက် သည်းထန်စွာ ငိုကြွေးကြသည်။



အရှင်အာနန္ဒာမထေရ် ပရိနိဗ္ဗာန်ပြုတော်မူသောအခါ၌ ဟစ်အော် ငိုကြွေးသံတို့သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစဉ်က ငိုကြွေးသော အသံ ထက်ပင် ပို၍ သနားကြင်နာစဖွယ် ကောင်းလှသည်။ အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် လေးလကြာအောင်ပင် ငိုကြွေးကြသည်။

“ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော်လည်း မြတ်စွာဘုရား၏ သပိတ် သင်္ကန်းတော်တို့ကို သယ်ပိုးရွက်ဆောင် ပြုစုလုပ်ကျွေးသော အရှင်အာနန္ဒာ မထေရ် ထင်ရှားရှိသေးသောအားဖြင့် ဘုရားရှင်ရှိတော်မူသကဲ့သို့ အောက် မေ့ထင်မှတ်၍ မထေရ်ကို ရှိခိုးပူဇော်ကိုးကွယ်သမှု ပြုခဲ့ရသည်။ ယခုသော် ကား အရှင်အာနန္ဒာမထေရ်သည်ပင် ပရိနိဗ္ဗာန်စံဝင်သွားပြီဖြစ်၍ ယခုမှ ပင် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည် အမှန်ဖြစ်ပေတော့သည်တကား” ဟု ပြောဆိုမြည်တမ်းလျက် လေးလတို့ပတ်လုံး ငိုကြွေး၍သာ နေလေတော့ သည်။

ဤကား အရှင်အာနန္ဒာမထေရ်၏ ပရိနိဗ္ဗာန်ပြုပုံ အကျဉ်းတည်း။



### တိဿသာမဏေ ဖြစ်စဉ်အဆက်

ထို့နောက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် တိဿ သာမဏေကို မေးတော်မူပြန်သည်။

“ချစ်သားတိဿ-ဤတောထဲမှာ ခြင်္သေ့၊ သစ်၊ ကျားစသော သားရဲ တိရစ္ဆာန်တို့၏အသံကို ကြားရသောအခါ သင့်အားကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်လေသလော၊ မဖြစ်လေသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါဘုရား။ ထိုသတ္တဝါတို့၏အသံကို ကြားရ သဖြင့် တောအရပ်တည်းဟူသော ဓမ္မလျော်ခြင်းသာ ဖြစ်ပါသည်ဘုရား” ဟူ၍ ဂါထာပုဒ်ခြောက်ဆယ်တို့ဖြင့် တော၏ချီးမွမ်းခြင်းကို လျှောက်ကြား လေသည်။

“ချစ်သားတိဿ”

- “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - အကြောင်း အသို့ပါနည်းဘုရား”

“ချစ်သားတိဿ - ငါတို့ပြန်ကြတော့မည်။ သင်သည် ငါတို့နှင့်အတူ လိုက်ခဲ့မည်လော၊ သို့မဟုတ် - နေခဲ့မည်လော”

“ဘုန်းတော်ကြီးတော်မူသော ရှင်တော်မြတ်ဘုရား-တပည့်တော်၏ ဥပဇ္ဈာယ်ဆရာက တပည့်တော်အားလိုက်ပါသွားစေလိုလျှင် သွားပါမည်။ နေစေလိုလျှင် နေရစ်ပါမည်ဘုရား”

ရှင်တိဿသာမဏေ၏ ဤမှာပင် နေရစ်လိုသည့်အဖြစ်ကို သိတော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည်-

“ငါ့ရှင်သာမဏေ - ဤမှာပင်နေလိုက နေရစ်ပါလေ” ခွင့်ပြုတော်မူသဖြင့် ရှင်တိဿသည် ဘုရားအမှူးရှိသော သံဃာတော်အပေါင်းအား ရှိခိုး၍ နေရစ်သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းသံဃာတော်အပေါင်းနှင့်အတူ ကြွတော်မူလေသည်။



### ဓမ္မဒေသနာဟောကြားတော်မူခြင်း

မြတ်စွာဘုရားသခင်နှင့်အတူ ရဟန်းသံဃာအပေါင်းသည် ဇေတဝန်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိတော်မူသောအခါ ရဟန်းတို့က တရားသဘင်မှာ ပြောဆိုသည်။

“ငါ့ရှင်တို့ - အံ့ဖွယ်ရှိပေစွတကား၊ တောကျောင်းနေ ရှင်တိဿသာမဏေသည် ပြုနိုင်ခဲ့သော အမှုကို ပြုပေစွတကား၊ ထိုသာမဏေပဋိသန္ဓေတည်နေသည်မှစ၍ ဆွေမျိုးတို့မင်္ဂလာပြုရာ အခါခုနစ်ပါး၌ ရေမရောသော နို့ဆွမ်းဖြင့် ရဟန်းငါးရာတို့အား ပေးလှူကြသည်။ ရှင်ရဟန်းပြုသောအခါမှာလည်း ဘုရားအမှူးရှိသောသံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ရေမရောသောနို့ဆွမ်းကို ပေးလှူကြပြန်သည်။ ရှင်ပြုပြီး၍ ရှစ်ရက်မြောက်သောနေ့မှာ မြို့တွင်းသို့ ဆွမ်းခံကြွဝင်ရာ နှစ်ရက်တို့ဖြင့် ဆွမ်းတစ်ထောင်၊ အဝတ်သင်္ကန်းတစ်ထောင် ရခဲ့သည်။ နောက်နေ့မိုးသောက်ပြန်သော် ကမ္မလာသင်္ကန်းတစ်ထောင်၊ နောက်တစ်နေ့ မိုးသောက်မှာလည်း ကမ္မလာသင်္ကန်းတစ်ထောင်အားဖြင့် နှစ်ထောင်သော ကမ္မလာသင်္ကန်းတို့ကို ရခဲ့ပြန်သည်။ ထိုရှင်တိဿသာမဏေအား ဤအရပ်မှာနေလျှင် လာဘ်ပေါများသည် အမှန်ဖြစ်ပေသည်။ ဤသို့သဘောရှိသော လာဘ်

လာဘကိုစွန့်ပြီး တောသို့ဝင်၍ သစ်သီးသစ်ရွက်တို့ဖြင့် ရောနှောချက်ပြုတ် အပ်သော အာဟာရဖြင့် မျှတနေနိုင်ပေသည်။ ရှင်တိဿသာမဏေသည် ပြုနိုင်ခဲ့သောအမှုကို ပြုပေစွတကား”စသဖြင့် ပြောဆိုနေကြသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြွရောက်တော်မူလာ၍ အဘယ်စကားဖြင့် စည်းဝေးပြောဆိုနေကြသနည်း-အမေးတော်ရှိသဖြင့် “ဤမည်သောစကားပါဘုရား”လျှောက်တင်လေသော်-

“ချစ်သားရဟန်းတို့ - ဟုတ်မှန်လှပေသည်။ လာဘ်ကိုမှီသော အကျင့်သည်တစ်ပါး၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကားတစ်ပါး ဖြစ်သတည်း။

ဤသို့ကျင့်လျှင် လာဘ်လာဘရပေမည်ဟူ၍ အရညကင်စသော ဓုတင် ၁၃ပါးကို ကျင့်သုံးဆောက်တည်သော ရဟန်းအား အပါယ်လေးပါး တံခါးတို့သည် ဟင်းလင်းပွင့်ကုန်၏။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ် သော လာဘ်လာဘကို စွန့်ချပယ်ခွာ၍ တောသို့ဝင်ရောက်ကာ ကောင်းစွာ အားထုတ်သော ဝီရိယရှိသော ရဟန်းသည် အရဟတ္တဖိုလ်ကို ရယူပေ၏” မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူ လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်  
အညာဟိ လာဘူ ပနိဿ၊  
အညာ နိဗ္ဗာနဂါမိနီ။  
ဧဝ မေတံ အဘိညာယ၊  
ဘိက္ခု ဗုဒ္ဓဿ သာဝကော။  
သက္ကာရံ နာဘိနန္ဒေယျ၊  
ဝိဝေက မနုဗြူဟယေ။

မြန်မာပြန်။ ။ လာဘ်ရကြောင်းအကျင့်နှင့် နိဗ္ဗာန်ရကြောင်း အကျင့်တို့သည် တသီးတခြားစီ ဖြစ်ကြသည်။ ဤသို့ အကျင့်နှစ်မျိုးကို ထူးသောညာဏ်ဖြင့် ခွဲခြားသိ၍ ဘုရားရှင်၏ တပည့်သားရဟန်းသည် လာဘ်ပူဇော် သက္ကာရကို နှစ်သက်ခြင်း မဖြစ်လေရာ။ တစ်ကိုယ်

တည်းနေခြင်း-ကာယဝိဝေက။ သမာပတ်ဖြင့်နေ  
ခြင်း-စိတ္တဝိဝေက။ နိဗ္ဗာန်အာရုံရှိခြင်း-ဥပဓိဝိဝေက-  
ဟူသော ဝိဝေကသုံးပါးကို အဖန်ဖန်ပွားများလေရာ  
သတည်း။

ဤဓမ္မဒေသနာတော်၏အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ်  
စသည်တို့သို့ ရောက်ကြလေသည်။

တောကျောင်းနေတိဿသာမဏေဝတ္ထု ပြီး၏။





## ဗာလဝဂ်

ဗာလ           = လူမိုက်တရား  
ဝဂ်            = အစုငယ် (ဝါ) အခန်း  
ဗာလဝဂ်       = လူမိုက်တရားစုကိုပြသောအခန်း

ပညာမဲ့လူမိုက်အကြောင်း မှတ်သားဖွယ်များ။ ။လူမိုက်သည် ကောင်းကျိုးမပေး။ ဆိုးကျိုးကိုသာပေးတတ်သည်။ လူမိုက်နှင့် မပေါင်းနှင့်။ လူမိုက်သည် မကောင်းမှုကို အမြဲလိုလိုပြုလုပ်လျက် မိမိကိုယ်ကို ဝဋ်ဆင်းရဲ မှာ အဖန်ဖန်ပစ်ချတတ်သဖြင့် မိမိသည်ပင် မိမိ၏ရန်သူဖြစ်နေပေသည် --- စသဖြင့် လူမိုက်နှင့်ပတ်သက်သောတရားစုကို ပြဆိုထားသည့် ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗာလဝဂ်သည် ဤတွင်ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။

၅-ဗာလဝဂ်ပြီး၏။



## ၆။ ပဏ္ဍိတဝဂ်

### ၁။ အရှင်ရာဇမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်ရာဇမထေရ်ကို အကြောင်းပြု၍ “နိဓိနံဝ ပဝတ္တာရံ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

အရှင်ရာဇမထေရ်သည် လူဖြစ်စဉ်အခါက သာဝတ္ထိပြည်မှာ ဆင်းရဲ နွမ်းပါးသော ပုဏ္ဏားတစ်ဦးဖြစ်ခဲ့သည်။ ရဟန်းတော်များထံမှာ မှီခိုလျက် အသက်မွေးမည်အကြံဖြင့် ကျောင်းတော်သို့ ရောက်ခဲ့သည်။ ကျောင်းဝင်း အတွင်းရှိ မြက်များကို သုတ်သင်ရှင်းလင်းခြင်း၊ တံမြက်လှည်းခြင်း၊ သောက်သုံးရေခပ်ခြင်း စသည်ပြုလျက် ကျောင်းတွင်းမှာသာ နေလေ့ ရှိသည်။ ရဟန်းတို့ သည် ပုဏ္ဏားဆင်းရဲရာဇကို အစားအသောက်စသည် ပေးကမ်းကြပါသော်လည်း ရဟန်းအဖြစ်ကိုမူကား မပြုပေးကြပေ။ ရဟန်းပြုချင်သော ဆန္ဒရှိသော်လည်း မည်သည့်ရဟန်းကမှ မပြုပေးသဖြင့် စိတ်ဆင်းရဲနေရရှာသည်။

### ရာဇပုဏ္ဏား ရဟန်းပြုခြင်း

တစ်နေ့နံနက်မိုးသောက်ယံမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သည် လောကကို မဟာကရုဏာသမာပတ်ဖြင့် ကြည့်တော်မူလေရာ ရာဇ

ပုဏ္ဏားကို မြင်တော်မူသည်။ “မည်သို့ ဖြစ်လိမ့်မည်နည်း” ဆင်ခြင်ပြန်သော် “ရဟန္တာဖြစ်လိမ့်မည်” ကို သိတော်မူသဖြင့် ညနေစောင်းမှာ ကျောင်းဝင်း အတွင်း လှည့်လည်ရာမှ ရာဇပုဏ္ဏားအိုထံရောက်လျှင်-

“ပုဏ္ဏားကြီး - အဘယ်အမှုကို ပြု၍ နေဘိသနည်း” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-သံဃာတို့၏ ဝေယျာဝစ္စကို ပြုလုပ်နေပါသည်ဘုရား”

“ထိုရဟန်းသံဃာတို့ထံမှ အထောက်အပံ့ တစ်စုံတစ်ရာ ရပါ သလော”

“အစားအသောက်ကိုကား ရပါသည်။ တကယ်တမ်းမှာ တပည့် တော် ရဟန်းပြုချင်နေပါသည်။ ရဟန်းပြုခြင်းကိုကား ချီးမြှင့်တော်မမူကြ ပါဘုရား”

ထို့နောက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းသံဃာ တို့ကို စည်းဝေးစေ၍ စိစစ်မေးမြန်းတော်မူပြီးသော်-

“ချစ်သားရဟန်းတို့ - ဤပုဏ္ဏားကြီးပြုဖူးသောကျေးဇူးကို အောက် မေ့သတိရမိသူ ရှိပါသလော” မေးတော်မူသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် အောက်မေ့လုံးသွင်းမိပါသည်။ တစ်နေ့ တပည့်တော်မြို့တွင်းသို့ ဆွမ်းခံ သွားစဉ်မှာ ထိုပုဏ္ဏားသည် တပည့်တော်အား တစ်ငွန်းမျှလောက်သော ဆွမ်းကို ပေးလှူဖူးပါသည်။ ဤပုဏ္ဏားပေးလှူဖူးသော ထိုကျေးဇူးကို တပည့်တော်သတိရအောက်မေ့မိပါသည်ဘုရား” လျှောက်ထားသည်။

“ချစ်သားသာရိပုတ္တရာ - မိမိအားပြုဖူးသော ကျေးဇူးရှိသူကို ဆင်းရဲအပေါင်းမှ လွတ်ဖို့ မပြုနိုင်ပါသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ကောင်းလှ ပါပြီ။ ထိုပုဏ္ဏားကို တပည့်တော် ရဟန်းပြုပေးပါမည်ဘုရား” ဝန်ခံ၍ အရှင် သာရိပုတ္တရာမထေရ်မြတ်သည် ထိုရာဇပုဏ္ဏားကို ရဟန်းပြုပေးတော်မူ သည်။

ရဟန်းအဖြစ်သို့ ရောက်ပြီးသော ရာဇရဟန်းကြီးသည် ဆွမ်းစားဇရပ် ၌ ထိုင်နေသည်ရှိသော် သီတင်းငယ်သည့်အလျောက် အစွန်ဆုံးဖြစ်သော

နေရာမှာသာ ထိုင်ရသဖြင့် ဆွမ်းစသည်မပြည့်စုံလှ၊ ပင်ပန်းဆင်းရဲခြင်းဖြစ်ရသည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထိုရာဓရဟန်းကြီးကိုခေါ်တော်မူ၍ ဆွမ်းခံကြွတော်မူသည်။ ရာဓရဟန်းကြီးအား ဆွမ်းစသည် ပြည့်စုံလာသည်။ ထို့ပြင်လည်း အမြဲတမ်းအနေဖြင့်-

“ဤအမှုကား အပ်သည်။ ဤအမှုကား မအပ်”ဟူ၍ အထပ်ထပ် သွန်သင်ဆုံးမသည်။ ပြောဆိုဆုံးမရလွယ်ကူသော ရာဓရဟန်းကြီးသည် ဆုံးမသည့် သြဝါဒအတိုင်း ကျင့်ကြံရာ နှစ်ရက်သုံးရက်မျှဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ အရှင်သာရိပုတ္တရာသည် အရှင်ရာဓကိုခေါ်၍ မြတ်စွာ ဘုရားထံတော်သို့ သွားရောက်၍ ရှိခိုးထိုင်နေသည်။

“ချစ်သားသာရိပုတ္တရာ- သင့်တပည့်ရဟန်းကြီးသည် ပြောဆိုဆုံးမ၍ လွယ်ပါသလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤရဟန်းကြီးသည် အလွန်ပင်သွန်သင်ဆုံးမ၍ လွယ်ကူပါသည်။ အပြစ်ပြောစရာရှိ၍ ဆုံးမပြောဆိုသော်လည်း အမျက်ဒေါသ မာန်မာနထောင်လွှားခြင်းအလျဉ်း မရှိပါဘုရား”

“ချစ်သားသာရိပုတ္တရာ - ဤသို့သဘောရှိသော တပည့်မျိုးကိုရလျှင် အဘယ်မျှလောက်သော တပည့်တို့ကို ကျွေးမွေးပြုပြင် သွန်သင်ဆုံးမ သိမ်းဆည်းစောင့်ရှောက်နိုင်ပါမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသောရှင်တော်မြတ်ဘုရား - ဤကဲ့သို့ သဘောရှိသော တပည့်ပေါင်းများစွာကို ရသော်လည်း ပြောဆိုဆုံးမ သွန်သင် သိမ်းဆည်းစောင့်ရှောက်နိုင်ပါမည်ဘုရား”



ထို့နောက် တစ်နေ့တွင် တရားသဘင်မှာ ရဟန်းတို့က စည်းဝေးပြောဆိုနေကြသည်။

“ငါ့ရှင်တို့ - အရှင်သာရိပုတ္တရာမထေရ်သည် သူပြုဖူးသော ကျေးဇူးကို အထူးသိတတ်လှပါပေသည်။ တစ်ဇွန်းမျှလောက်သော ဆွမ်းလောင်းလှူပေးခဲ့ဖူးသည်ကို သတိရအောက်မေ့ပြီး ဆင်းရဲငြိုငြင်ပင်ပန်းလှသော ပုဏ္ဏားကြီးကို ရဟန်းပြု၍ ချီးမြှင့်တော်မူသည်။ အရှင်မထေရ်မြတ်



သည် ဆုံးမတတ်သော ပုဂ္ဂိုလ်ထူးဖြစ်၍ ဆုံးမလွယ်သော တပည့်ကို ရရှိပေသည်”ဟူ၍ ပြောဆိုနေကြပေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြွရောက်တော်မူလာ၍ “မည်သည့်စကားကို ပြောဆိုနေကြသနည်း” အမေးတော်ရှိသဖြင့် “ဤမည်သော စကားပါ”ဟု လျှောက်ထားကြလေလျှင်-

“ချစ်သားရဟန်းတို့ - ငါ့သားတော်ဖြစ်သော သာရိပုတ္တရာသည် ယခုအခါ၌သာ သူပြုဖူးသော ကျေးဇူးကို သိတတ်လှသည်မဟုတ်သေး။ ရှေးအခါကလည်း သိတတ်ဖူးလေပြီ” မိန့်တော်မူ၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။

[မှတ်ချက်။ ။ အတိတ်ဇာတ်ကြောင်းမှာ ဒုကနိပါတ် - အလီန စိတ္တဇာတ်တော်ဖြစ်သည်။]



### အတိတ်ဖြစ်ရပ်

အရှင်သာရိပုတ္တရာ၏ရှေးအကြောင်း

ကျေးဇူးသိတတ်သောဆင်

ရှေးလွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးမင်းပြုတော်မူသည်။ ဗာရာဏသီပြည်အနီးမှာ လက်သမားငါးရာ နေထိုင်သော ရွာတစ်ရွာရှိသည်။ လက်သမားတို့သည် မြစ်ညာကို ဆန်တက်ကာ တောအုပ်ကြီးတစ်အုပ်သို့ ဝင်၍ အိမ်ဆောက်ရန် သစ်တို့ကို ခုတ်ရွှေ့ဖြတ်တောက်ပြီး တစ်အိမ်၊ နှစ်အိမ်စာ စသည်ဖြင့် များစွာကုန်သော သစ်တို့ကို မြစ်ကမ်းသို့ ဆောင်ယူပြီး လှေပေါ်တင်ကာ စုန်ဆင်းလာကြသည်။ အိမ်ဆောက်လိုသူတို့အား ရောင်းချပေးပြီး တစ်ဖန်တောသို့ ပြန်သွား၍ သစ်ခုတ်ကြပြန်သည်။ ဤသို့သောနည်းဖြင့် အသက်မွေးကြသည်။

တစ်နေ့သောအခါမှာ လက်သမားတို့သည် တောသို့သွား၍ သစ်ခက် တဲပြုလျက် သစ်တို့ကို ခုတ်ရွှေ့နေကြသည်။ ထိုလက်သမားတို့အနီးမှာ ဆင်တစ်ကောင်သည် ခြေထောက်၌ ရှားသစ်ငုတ်စူးမိသဖြင့် ဖူးဖူးရောင်ကိုင်းကာ ပြည်တည်လျက် ဆင်းရဲဝေဒနာ ကြီးစွာ ဖြစ်နေသည်။ ဆင်သည် ယင်းသို့ ဝေဒနာခံစားရသဖြင့် လက်သမားတို့၏ အသံကိုကြားလျှင် စဉ်းစားသည်။

“ . . ဤလက်သမားတို့ကို အမှီပြုပြီး ငါ့အား အသက်ချမ်းသာခြင်း ဖြစ်လိမ့်မည်. . ” စဉ်းစားပြီး ခြေသုံးချောင်းတို့ဖြင့်လာခဲ့၍ လက်သမားတို့ အနီးမှာ အိပ်နေလိုက်သည်။ လက်သမားတို့သည် ဆင်ကိုကြည့်ရာ ဖူးဖူး ရောင်ကာ ပြည်တည်နေသော ခြေထောက်ကို မြင်၍ အနားသို့ ချဉ်းကပ် ပြီး စစ်ဆေးကြည့်ရှုသည်။ ခြေထောက်မှာ ရှားသစ်ငုတ် စူးဝင်နေသည်ကို မြင်ကြသည်။ စူးဝင်နေသော ရှားသစ်ငုတ်ကို ကြိုးဖြင့်ချည်နှောင်၍ ဆွဲထုတ် လိုက်ကြသည်။ ပြည်များကို ထွက်စေပြီး အနာကို ရေနွေးနှင့် ဆေးကြော ပေးကာ သင့်လျော်သောဆေးကို ထည့်ပေးကြသည်။ မကြာမီ အနာ ပျောက်ကင်းလေသည်။ အနာပျောက်လျှင် ဆင်က-

“ . . ငါသည် ဤလက်သမားတို့ကို အမှီပြု၍ အသက်ချမ်းသာရာ ရပေသည်. . ” ကြံစည်ပြီး လက်သမားတို့လုပ်ငန်းမှာ ပါဝင်ကူညီလုပ်ကိုင် သည်။ သစ်ပင်တို့ကို ဆွဲထုတ်ဆောင်ပေးသည်။ သစ်ရွေကုန်သော လက် သမားတို့အား သစ်ကို လဲလှိမ့်ပေးသည်။ လွှ၊ ပဲခွပ်၊ ပုဆိန်စသည်တို့ကို ယူပေးသည်။ နှာမောင်းဖြင့် တမျဉ်းချည်အစွန်းကို ရစ်ပတ်ဆွဲကိုင်ပေးသည်။ လက်သမားတို့ ထမင်းစားသောအခါ တစ်ယောက်တစ်ယောက်စီက ထမင်းခဲတစ်ခဲစီ ပေးကြသဖြင့် ဆင်သည် ထမင်းခဲငါးရာကို စားရလေ့ ရှိသည်။



သားငယ်ဆင်ဖြူတော်ကို ပေးအပ်ခြင်း

ထိုဆင်ကြီးမှာ သားဖြစ်သော တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူသည့် အာဇာနည်ဆင်ကလေးတစ်ကောင်ရှိသည်။ ဆင်ကြီး စဉ်းစားသည်။

“ . . ငါသည် အိုမင်းကြီးရင့်လှပြီ။ အသက်သခင် ကျေးဇူးရှင်ဖြစ်ကုန် သော လက်သမားတို့၏အလုပ်ကို ပြုလုပ်ပေးနိုင်ရန် သားငယ်ကို ပေးထား ခဲ့ပြီး သွားခြင်းငှာသင့်သည်. . ” ကြံစည်ပြီး တောထဲသို့ဝင်ကာ သားဖြစ် သော ဆင်ဖြူကို ယူခဲ့၍ -

“အချင်းလက်သမားတို့ - ဤဆင်ဖြူငယ်သည် ငါ၏သားတော် ဖြစ်သည်။ သင်တို့သည် ဆေးကုခြင်းဖြင့် အသက်ချမ်းသာရာရစေခဲ့ကြ သည်။ ငါသည် သင်တို့အား ဆေးကုခအတွက် ဤဆင်ငယ်ကို ပေးပါ သည်။ ဤနေ့မှစ၍ ဤဆင်ငယ်သည် ငါ့ကိုယ်စား သင်တို့၏အမှုကို ပြုလုပ် ပေးပါမည်” ဆိုပြီးမှ သားဖြစ်သူ ဆင်ဖြူကလေးအား-

“သင်သည် ယနေ့မှစ၍ ငါပြုလုပ်ရမည့်အလုပ်တို့ကို မချွတ်မယွင်း ရအောင် ဆောင်ရွက်လေတော့” မှာကြားပြီး လက်သမားတို့အား ပေးအပ်ကာ တောထဲသို့ ဝင်သွားလေတော့သည်။ ဆင်ဖြူကလေးသည် ထိုနေ့မှစ၍ပင် လက်သမားတို့၏ စကားကို နာယူလျက် လုပ်သင့်လုပ်ထိုက်သော အမှုကိစ္စတို့ကို ပြုလုပ်ပေးသည်။ လက်သမားတို့ကလည်း ထမင်းခဲငါးရာကို ပေးကျွေးကြသည်။ ဆင်ဖြူကလေးသည် အလုပ်လုပ်ပြီးတိုင်း မြစ်ဆိပ်သို့ ဆင်း၍ ရေချိုးကစားပျော်မြူးလေ့ရှိသည်။ လက်သမားတို့၏သားငယ်တို့သည် ဆင်ကလေး၏နှာမောင်း၊ အစွယ်စသည်တို့ကို ဆွဲကိုင်၍ ရေထဲမှာ လည်းကောင်း၊ ကုန်းပေါ်မှာလည်းကောင်း ကစားမြူးထူးကြသည်။ အာဇာနည်ဖြစ်သော ဆင်မြင်းလူတို့သည် ပကတိသဘောအားဖြင့် ရေထဲမှာ ကျင်ကြီးကျင်ငယ် စွန့်ခြင်းအမှုကို မပြုကြကုန်။

ဆင်ဖြူကလေးသည် အာဇာနည်ဆင်ဖြစ်သည့်အလျောက် မြစ်ရေထဲမှာ ကျင်ကြီးကျင်ငယ်မစွန့်မူ၍ ကမ်းပေါ်မှာသာ စွန့်လေ့ရှိသည်။ တစ်နေ့တွင် အထက်မြစ်ညာမှာ မိုးကြီးသည်ထန်စွာရွာသည်။ မြစ်ရေလျှံကာ စီးဆင်းလာသည်။ ထိုအခါ ဆင်ကလေးစွန့်ထားသော ဆင်ချေးခြောက်သည် မြစ်ရေမှာမျောပါသွားပြီး ဗာရာဏသီမြို့၏ မြစ်ဆိပ်တစ်ခုအနီး ချုံပေါ်မှာ ငြိတင်နေသည်။ မင်းကြီး၏ဆင်ထိန်းတို့က “ဆင်တို့ကို ရေချိုးပေးမည်” ဟု ဆင်းငါးရာကို ယူဆောင်လာကြသည်။ ဆင်တို့သည် အာဇာနည်ဆင်ချေး အနံ့ကို ရသဖြင့် မည်သည့်ဆင်တစ်ကောင်မှ မြစ်ထဲသို့ မသက်ဆင်းဝံ့ ဖြစ်ကြပြီး အမြီးနှာမောင်းတို့ကို မြှောက်လျက် ထွက်ပြေးကြသည်။ ဆင်ထိန်းတို့က ဆင်ဆရာတို့အား ထိုအကြောင်းကို ပြောပြသည်တွင် ဆင်ဆရာတို့က-

“ရေထဲမှာ ဘေးရန်ရှိသည်ဖြစ်ပါလိမ့်မည်။ ရေမှာ စူးစမ်းရှာဖွေကြလော့” ဆိုသဖြင့် ရှာဖွေကြရာ ချုံပေါ်မှာတင်နေသော အာဇာနည်ဆင်ချေးကိုမြင်၍ ဆင်တို့သည် ဤအကြောင်းကြောင့် မဆင်းဝံ့သည်ကိုသိကြလျှင် ဆင်ချေးခြောက်ကို ရေဖြင့်နယ်ဖျော်ပြီး ဆင်အားလုံး၏ ကိုယ်ပေါ်မှာ ပက်ဖျန်းပေးလိုက်သည်။ ထိုအခါမှ ဆင်တို့သည် မြစ်ဆိပ်သို့ ဆင်း၍ ရေချိုးကြသည်။ ဆင်ဆရာတို့က ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားတင်ပြ၍-

“အရှင်မင်းမြတ် - ထိုအာဇာနည်ဆင်ကို ရှာဖွေယူဆောင်ခြင်းငှာ သင့်လှ ပါသည်” ဟု လျှောက်တင်ကြလေသည်။



ဆင်ဖြူရတနာကို ဝယ်ယူခြင်း

မင်းကြီးက “ကောင်းပြီ” ဟု ဝန်ခံ၍ လှေဖောင်တို့ကို ဖွဲ့စေ၍ အထက် မြစ်ညာသို့ ဆန်တက်ခဲ့သည်။ လက်သမားရွာသို့ ရောက်သည်။ အာဇာနည် ဆင်ဖြူငယ်သည် မြစ်ထဲမှာ ရေချိုးနေစဉ် စည်သံကိုကြား၍ ရေမှတက်လာ ပြီး လက်သမားတို့အနားမှာ နေနှင့်သည်။ လက်သမားတို့က မင်းကြီးကို ခရီးဦးကြိုဆိုကြပြီး-

“အရှင်မင်းမြတ် - အရှင်မင်းမြတ်ကိုယ်တော်တိုင် အဘယ့်ကြောင့် ကြွလာသနည်း။ သစ်အလိုရှိခဲ့ပါလျှင် မင်းချင်းယောက်ျားတို့ကို စေလွှတ် ခိုင်းပါလျှင်လည်း လိုအပ်သမျှ သစ်တို့ကို ရနိုင်ပါသည် မဟုတ်ပါလော”

“အချင်းလက်သမားတို့ - ငါသည် သစ်လိုသဖြင့် လာခဲ့သည်မဟုတ်။ ဤဆင်ဖြူကိုယူရန် လာခဲ့သည်”

“အရှင်မင်းမြတ် - ဤသို့ဖြစ်ပါလျှင် အရှင်မင်းမြတ်တို့သည် အလို ရှိတော်မူသည့်အတိုင်း ဤဆင်ဖြူကို ယူဆောင်သွားတော်မူပါလော့” ဆိုလျှင် ဆင်ငယ်သည် မသွားလိုသောအခြင်းအရာကို ပြသည်။

“အချင်းတို့ - ဤဆင်ကလေးသည် အဘယ်အမှုကို ပြုစေလိုသနည်း”

“အရှင်မင်းမြတ် - လက်သမားတို့အား ကျွေးမွေးပေးသော အဖိုး အခကို ဆောင်ယူ၍ ပေးစေလိုပါသည်”

“အချင်းတို့ - ကောင်းလှပြီ” ဆို၍ ဆင်၏ ခြေနှာမောင်း၊ အမြီးတို့မှာ အသပြာတစ်သိန်းစီထားစေသည်။ ဆင်သည် ဤမျှလောက်သောဥစ္စာဖြင့် မလိုက်မပါသေးသည်ရှိသော် လက်သမားများနှင့် ၎င်းတို့၏သားမယားတို့ အား အဝတ်ပုဆိုးတို့ကို ပေးစေသည်။ ထိုအခါမှ ဆင်ဖြူကလေးသည် လက်သမားတို့ကိုလည်းကောင်း၊ သူနှင့်ကစားဖော်ကစားဖက်ဖြစ်ကုန်သော ကလေးငယ်တို့ကိုလည်းကောင်း နောက်ဆုံးနှုတ်ဆက်ကာ မင်းကြီးနှင့် အတူ လိုက်ပါသွားလေသည်။

မင်းကြီးသည် ဆင်ဖြူကလေးကို ယူဆောင်ခဲ့ပြီး မြို့သို့ရောက်လျှင် မြို့ကိုလည်းကောင်း၊ ဆင်တင်းကုပ်ကိုလည်းကောင်း တန်ဆာဆင်စေ၍



မြို့ကို လက်ယာရစ်လှည့်ကာ ဆင်းတင်းကုပ်သို့ ဆောင်ယူသည်။ ဆင်ဖြူကလေးကို တန်ဆာဆင်စေပြီးလျှင် ဘိသိက်သွန်းလောင်းသမှုပြုကာ မိမိ၏ မိတ်ဆွေသူငယ်ချင်းအရာ၌ထားလျက် တိုင်းပြည်တစ်ဝက်ကိုပေး၍ မိမိနှင့် ထပ်တူသော အစောင့်အရှောက် စည်းစိမ်ဥစ္စာတို့ကို ပေး၍ ချီးမြှောက်လေသည်။ အာဇာနည်ဆင်ဖြူကလေး ရောက်လာသောအခါမှစ၍ ဗာရာဏသီမင်းအား ဇမ္ဗူဒိပ်ကျွန်းအပြင်ရှိ မင်းတို့အပေါ် အုပ်စိုးနိုင်သော ဧကရာဇ်မင်း ဖြစ်လာသည်။



ဆင်အာဇာနည် ရန်သူမင်းကို အောင်မြင်ခြင်း

ဤသို့ဖြင့်နေလာခဲ့ရာ ကာလကြာမြင့်လတ်သော် ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားဝမ်းမှာ ပဋိသန္ဓေတည်လာသည်။ ကိုယ်ဝန်ရင့်၍ မွေးဖွားခါနီးမှာ ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံသည်။ မင်းကြီး နတ်ရွာစံသည့်အဖြစ်ကို အာဇာနည်ဆင်သိရှိခဲ့လျှင် နှလုံးကြေကွဲ ဝမ်းနည်း၍ သေပွဲဝင်မည်ကို စိုးသဖြင့် အသိမပေးဘဲ ပြုစုလုပ်ကျွေးမြဲတိုင်း ရှိစေသည်။ မင်းကြီးနတ်ရွာစံသောအဖြစ်ကို အခြားမင်းတို့ သိကြလေလျှင်-

“ . . ဗာရာဏသီပြည်သည် အုပ်ထိန်းသောမင်း ကင်းမဲ့၍ အချည်းနှီး ဖြစ်ခဲ့ပြီ. . ”ဟူသော အတွေးဖြင့် ကောသလမင်းသည် စစ်သည်ဗိုလ်ပါ အားကြီးစွာဖြင့် မြို့ကို ဝန်းရံလာသည်။

“စစ်ကိုမူတည်း တိုက်မည်လော၊ သို့မဟုတ် တိုင်းပြည်ကိုတည်း ပေမည်လော”ဟု တမန်စေလာသည်။ စစ်သူကြီး၊ မျိုးမတ်စသူတို့က-

“ငါတို့ မင်းကြီး၏ မိဖုရားဝမ်းမှာ ရင့်မာသောကိုယ်ဝန်ရှိနေသည်။ ဤနေ့မှ ခုနစ်ရက်ရှိလျှင် ဖွားမြင်လိမ့်မည်ဟု နိမိတ်ဖတ်ပုဏ္ဏားတို့က ပြောဆိုကြသည်။ မိဖုရားကြီးသည် အကယ်၍ သားရတနာကို ဖွားမြင်ခဲ့လျှင် ငါတို့သည် ခုနစ်ရက်မြောက်သောနေ့မှာ စစ်ဆင်လိုသည်။ တိုင်းပြည်ကိုကား မပေးလို။ သို့ဖြစ်၍ ဤမျှလောက်သောအခါကို ငုံ့လင့်တော်မူကြကုန်ဦးလော့”ဟု ပြန်ကြားလိုက်သည်။ ကောသလမင်းကြီးက “ကောင်းပြီ”ဟု ဝန်ခံသည်။

မိဖုရားကြီးသည် ခုနစ်ရက်မြောက်သောနေ့မှာ သားရတနာကို ဖွားမြင်သည်။ ဖွားမြင်သောနေ့မှာပင် မြို့သားစစ်သည်တို့က ကောသလ

မင်းကြီးနှင့် စစ်တိုက်ကြသည်။ အုပ်ချုပ်သူ ဦးစီးကင်းမဲ့သောကြောင့် စစ်သည်တို့ နောက်သို့ ဆုတ်ဆုတ်လာကြရသည်။ ထိုအကြောင်းကို မိဖုရားကြီးအား အသိပေး၍ -

“အရှင်မိဖုရား- ကျွန်တော်မျိုးတို့၏ စစ်သည်များ ဤသို့ နောက်ဆုတ်ရသည်မှာ အကြီးအကဲ ဦးစီးမင်း မရှိသောကြောင့် ကြောက်ရွံ့သဖြင့် ဆုတ်နစ်ခြင်း ဖြစ်ပါသည်။ မင်းကြီးနတ်ရွာစံသည့်အဖြစ်ကိုလည်းကောင်း၊ သားတော်လေး ဖွားမြင်လာသည့်အဖြစ်ကိုလည်းကောင်း၊ ကောသလမင်းကြီး လာရောက်စစ်တိုက်သည့်အဖြစ်ကိုလည်းကောင်း မင်းကြီး၏ မင်္ဂလာဆင်တော်သည် တစ်စုံတစ်ခုကိုမျှ မသိရပါ။ ဤအကြောင်းများကို ဆင်တော်အား သိစေကုန်မှသာ သင့်လျော်ပါမည်” လျှောက်တင်ကြသည်။

မိဖုရားကြီးသည် “ကောင်းပါပြီ” ဝန်ခံ၍ သားတော်ကို တန်ဆာဆင်ယင်ပြီးလျှင် ဘွဲ့ဖြူပုဆိုးပေါ်မှာ အိပ်စေလျက် ပြာသာဒ်ထက်မှ ဆင်းလာခဲ့သည်။ အမတ်အပေါင်းခြံရံလျက် ဆင်းတင်းကုပ်သို့ သွားပြီးသော် ဘုရားလောင်းမင်းသားငယ်အား ဆင်တော်၏ခြေရင်းမှာ အိပ်စေပြီး မိဖုရားကြီးက ဤသို့ပြောဆိုသည်။

“အရှင်ဆင်မင်း- သင့်အား တိုင်းပြည်ကို ထက်ဝက်ခွဲအုပ်ချုပ်စေပြီး ပြုစုစောင့်ရှောက်တော်မူသော သင့်အဆွေမင်းကြီး နတ်ရွာစံခဲ့ပါပြီ။ အကျွန်ုပ်တို့သည် အသင်ဆင်မင်း စိတ်ဆင်းရဲမှာစိုးသဖြင့် အကြောင်းမကြားဘဲ ဖုံးကွယ်ထားခဲ့ပါသည်။ ဤကလေးငယ်ကား သင့်မိတ်ဆွေမင်းကြီး၏ ရင်သွေးဖြစ်သော သားရတနာဖြစ်ပါသည်။ တိုင်းတစ်ပါးက ကောသလမင်းကြီးသည် တိုင်းပြည်ကို ဝန်းရံတိုက်ခိုက်လာပါသည်။ အရှင်သားတော်စစ်သည်တို့က နောက်ဆုတ်နေရပါသည်။ အရှင်သားတော်အား နတ်ရွာစံလွန်သော အသင့်အဆွေမင်းကြီးကို ရည်ညွှန်းထောက်ထားပြီး ကြိုးစားစောင့်ရှောက်တော်မူပါလော့။ အရှင်ဆင်မင်းမှ မစောင့်ရှောက်ပါလျှင် ဤကလေးငယ်သည် ရန်သူ့လက်မှာ အသက်သေဆုံး၍ တိုင်းပြည်ကြီးလည်း ပျက်စီးရပေမည်။ ဤသို့ဖြစ်ခဲ့ပါလျှင် အရှင်ဆင်မင်းသည် သာယာခက်ပင် ဤသားတော်ကို သတ်မူပါလော့၊ သို့မဟုတ်လျှင်လည်း အရှင်သားဖြစ်သော ဤသားငယ်အား ဖခင်အမွေဖြစ်သော ထီးနန်းစည်းစိမ်ကို ရန်သူ့လက်ထဲမှ ဆွဲငင်ယူဆောင်ပေးပါလော့”

မိဖုရားကြီး၏ စကားကိုကြားလျှင် ဆင်မင်းသည် ဘုရားလောင်း သူငယ်အား နှာမောင်းဖြင့် သုံးသပ်ကိုင်ငင်၍ ဦးခေါင်းထက်သို့ မြှောက်တင် ပြီး သည်းထန်စွာ ငိုကြွေးသည်။ ထို့နောက် မင်းသားငယ်ကို အောက်ချပြီး မိဖုရားလက်တွင်း အပ်နှင်းကာ “ကောသလမင်းကြီးကို ဖမ်းယူအံ့” ဟု ဆင်းတင်းကုပ်မှ ထွက်ခဲ့သည်။ အမတ်စစ်သည်တို့လည်း စစ်ဝတ်တန်ဆာ ကို ဝတ်စားဆင်ယင်လျက် ဆင်ဖြူတော်ကိုလည်း တန်ဆာဆင်ပြီး မြို့တံခါး ဖွင့်၍ စစ်တိုက်ရန် ထွက်ခဲ့ကြသည်။

ဆင်ဖြူတော်သည် မြို့တော်မှထွက်ပြီး ကြီးကြာသံကဲ့သို့ မြည်သံပြု၍ စစ်သည်များကို ထိတ်လန့်တုန်လှုပ်ထွက်ပြေးစေကာ စစ်သည်အပေါင်းကို ဖောက်ထွင်းဝင်ရောက်၍ ကောသလမင်းကြီး၏ ဦးစွန်းကို ဆွဲကိုင်ယူဆောင် လာပြီး ဘုရားလောင်းမင်းသား၏ခြေရင်းမှာ ဝပ်စင်းစေသည်။ ကောသလ မင်းကြီးအား သတ်ဖြတ်လိုကုန်သောသူတို့ကို တားမြစ်ပြီး-

“ဤအခါမှစ၍ မမေ့မလျော့ပါနှင့်၊ ဤမင်းသားငယ်ကို သေးငယ်၏ ဟူ၍ မထိမဲ့မြင် မပြုလေလင့်” ဟု ဆုံးမပြီး လွှတ်လိုက်သည်။ ထိုအခါမှစ၍ ဇမ္ဗူဒိပ်ကျွန်းလုံး၌ မင်းအဖြစ်သည် ဘုရားလောင်းမင်းသား၏ လက်တွင်းသို့ ရောက်လေသည်။ မည်သည့်မင်းမှ ထကြွပုန်ကန်ဝံ့သူ မရှိတော့ချေ။

ဘုရားလောင်းမင်းသားအား အမည်မှည့်သောနေ့ကိုရောက်လျှင် လူအများ၏ တွန့်တိုဆုတ်နစ်သောစိတ်ကို အားပေးချီးမြှင့်တတ်သည် ဖြစ်၍ “အလီနစိတ္တ” မင်းသားဟု အမည်မှည့်လေသည်။ ဘုရားလောင်း မင်းသားသည် ခုနစ်နှစ်အရွယ်မှာ အဘိသိက်သွန်းကာ မင်းပြု၍ တရား သဖြင့် အုပ်ချုပ်လျက် အသက်အဆုံးမှာ နတ်ပြည်၌ ဖြစ်လေသည်။



ပစ္စုပ္ပန်ဖြစ်စဉ်  
တရားဟောတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့အတိတ်ကို ဆောင်ပြတော်မူပြီးလျှင် ဘုရားဖြစ်တော်မူပြီးသောအခါမှာ အောက်ပါ ဂါထာကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်  
 အလီနစိတ္တံ နိဿာယ၊  
 ပဟဋ္ဌာ မဟတီ စမူ။  
 ကောသလံ သေနာ သန္တုဋ္ဌံ၊  
 ဇီဝဂ္ဂါဟံ အဂါဟယိ။

မြန်မာပြန်။ ။ ရဟန်းတို့ - ဗာရာဏသီစစ်သည်များစွာတို့သည်  
 အလီနစိတ္တမင်းသားကို အမှီပြုလျက် ငါတို့၏  
 မင်းမျိုးမင်းနွယ်အဆက်ဖြစ်သော တိုင်းပြည်ကို  
 ရလေတော့သည်ဟု ရွှင်ရွှင်လန်းလန်းဖြစ်ကုန်၍ မိမိ  
 တိုင်းပြည်ဖြင့် မရောင့်ရဲမူ၍ သူတစ်ပါးတိုင်းပြည်  
 ကို လိုချင်စိတ်ဖြင့် စစ်ချီလာသော ကောသလမင်းကို  
 ဆင်မင်းက အရှင်ဖမ်းယူဘိသကဲ့သို့. .

ဧဝံ နိဿာယ သမ္ပန္နော၊  
 ဘိက္ခု အာရဒ္ဓ ဝီရိယော။  
 ဘာဝယံ ကုသလံ ဓမ္မံ၊  
 ယောဂက္ခေမဿ ပတ္တိယာ။  
 ပါပုဏေ အနုပုဗ္ဗေန၊  
 သဗ္ဗသံယောဇနက္ခယံ။

မြန်မာပြန်။ ။ ဤအတူ ယောဂလေးပါးကုန်ရာဖြစ်သော နိဗ္ဗာန်သို့  
 ရောက်ခြင်းငှာ အပြစ်ကင်းသောအကျိုးကို ပေးသည့်  
 ဗောဓိပက္ခိယတရားသုံးဆယ့်ခုနစ်ပါးကို နေ့နေ့ညည  
 ပွားများအားထုတ်သည့် ဝီရိယရှိသော သီလစင်ကြယ်  
 သော ရဟန်းသည် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊  
 ဖိုလ်ဉာဏ် အစဉ်အားဖြင့် သံယောဇဉ်အားလုံး၏  
 ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ လျင်မြန်စွာ  
 ရောက်ရပေသည်။



ဇာတ်တော်ပေါင်းခြင်း

“ချစ်သားရဟန်းတို့-

ထိုစဉ်က အလီနစိတ္တမင်းသားသည် ငါဘုရားပင်တည်း။ ထိုစဉ်က အလီနစိတ္တမင်းသား၏ မယ်တော်သည် ယခုအခါ ငါဘုရား၏မယ်တော် ဖြစ်သော မယ်တော်မာယာဖြစ်လာသည်။ ထိုစဉ်က ဗြဟ္မဒတ်မင်းကြီးသည် ယခုအခါ ငါဘုရား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ဖြစ်လာသည်။

မင်္ဂလာ ဆင်ဖြူတော်သည် ယခုအခါ စွန့်အပ်သော ဝီရိယ ရှိသော ရဟန်းငယ် ဖြစ်လာသည်။ စစ်တိုက်လာသော ကောသလ္လမင်း သည် ယခုအခါ ငါ့သားတော်မောဂ္ဂလာန်ဖြစ်လာသည်။ ထိုစဉ်က လက်သမားတို့ ဆေးကုပေးသဖြင့် ခြေနာပျောက်ကင်းသွားပြီး ဆင်ဖြူငယ် ကို ပေးလာသော ဆင်ကြီးသည် ယခုအခါ၌ ငါဘုရား၏သားတော် သာရိပုတ္တရာဖြစ်လာသည်” -ဟူ၍ ဇာတ်တော်ကို ပေါင်းတော်မူပြီးလျှင် အရှင်ရာဇမထေရ်ကို အကြောင်းပြု၍ -

“ချစ်သားရဟန်းတို့-

ရဟန်းမည်သည်ကား ရာဇမထေရ်ကဲ့သို့ ပြောဆိုဆုံးမလွယ်သူ ဖြစ်ပေရာသည်။ အပြစ်ပြဆုံးမသဖြင့်လည်း အမျက်မထွက်ရာ။ အဆုံးအမ သြဝါဒပေးလာသူအား ရတနာရွှေအိုးကို လက်ညှိုးညွှန်ကာ ပြောကြားသူ ကဲ့သို့ မှတ်ရမည်” မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြား တော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

နိမိနံဝ ပဝတ္ထာရံ၊

ယံ ပဿေ ဝဇ္ဇဒဿိနံ။

နိဂ္ဂယျဝါဒီ မေဓာဝီ၊

တာဒိသံ ပဏ္ဍိတံ ဘဇေ။

တာဒိသံ ဘာဇမာနဿ၊

သေယျောဟောတိ နပါပိယော။

မြန်မာပြန်။ ။ အပြစ်ကိုဖော်ပြတတ်၍ မိမိမကောင်းမှုပြုသည်ကို နှိမ့်ချပြောဆိုတတ်သောပညာရှိအား ရွှေအိုးကို ပြောဆိုညွှန်ပြသူကဲ့သို့ ရှုထိုက်သည်။ ထိုသို့ရှုထိုက် သောကြောင့် ဆုံးမတတ်သော သဘောရှိသော



ပညာရှိကို မှီဝဲဆည်းကပ်ရာ၏။ ထိုသို့ဆည်းကပ်သူ  
အား လောကီလောကုတ္တရာအကျိုးများ၍ မြင့်မြတ်  
သည်သာ ဖြစ်ပေသည်။ လောကီလောကုတ္တရာ  
အကျိုးမယူတ်ချေ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာပန်  
သည်တို့ ဖြစ်လေသည်။

အရှင်ရာဇမထေရ်ဝတ္ထု ပြီး၏။



## ၂။ အဿဇိပုနဗ္ဗသုက ရဟန်းများဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကီဇူဂီရိ ဇနပုဒ်၌နေကုန်သော အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို အကြောင်းပြု၍ “ဩဝဒေယျာ နုဿာသေယျ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

အဿဇိပုနဗ္ဗသုက ရဟန်းတို့သည် အဂ္ဂသာဝကဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်၏ တပည့်များဖြစ်ကြသည်။ ယင်းသို့ပင် ဖြစ်သော်လည်း ထိုရဟန်းများသည် အရှက်မရှိ၊ ယုတ်မာပျက်စီးသော အကျင့်ရှိသည့်အလဇ္ဇီတို့ဖြစ်၍ အဖော်ရဟန်းငါးရာတို့နှင့်အတူ ကီဇူဂီရိ ဇနပုဒ်မှာ နေကြသည်။ ကိုယ်တိုင်စိုက်ပျိုးခြင်း၊ သူတစ်ပါးကို စိုက်ပျိုးစေခြင်း အစရှိကုန်သော မပြုကျင့်ထိုက်သည့်အကျင့်တို့ကို ပြုကျင့်ကြကုန်လျက် ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်း ကုလဒ္ဓသကအမှုကို ပြုကျင့် နေကြသည်။ ယင်းပြုကျင့်မှုဖြင့်ပင် အသက်မွေးနေထိုင်ကြသည်။ ထိုကျောင်းမှာ လဇ္ဇီပေသလဖြစ်ကုန်သော သီလဝန္တရဟန်းတို့ နေနိုင်ဖွယ် မရှိသောကြောင့် ရဟန်းကောင်းတို့မှ ဆိတ်သုဉ်းလျက်ရှိသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုအကြောင်းကို ကြားသိ တော်မူ၍ ထိုရဟန်းတို့အား နှင်ထုတ်ခြင်း ပဗ္ဗာဇနိယကံပြုခြင်းငှာ တပည့် အခြံအရံနှင့်တကွသော အဂ္ဂသာဝကနှစ်ပါးကို ခေါ်တော်မူ၍ -

“ချစ်သားသာရိပုတ္တရာ-သင်တို့သွားတဲ့ကြချေ။ သင်တို့စကားကို မလိုက်နာကုန်သော ရဟန်းတို့အား ပဗ္ဗာဇနိယကံပြုကြကုန်။ လိုက်နာ ကုန်သော ရဟန်းတို့ကို ပြောဆိုဆုံးမကြကုန်လော့။

ချစ်သားရဟန်းတို့ - ထိုစကားမှန်ပေသည်။ ပြောဆိုဆုံးမသွန်သင် ပြသသောသူကို ပညာကင်းကုန်သော သူမိုက်တို့သည် ကြိုက်နှစ်သက်ခြင်း မရှိကြ။ ပညာရှိသူတော်ကောင်းတို့ကား ပြောဆိုဆုံးမ သွန်သင်ပြသသော သူကို နှစ်သက်မြတ်နိုး တိုး၍စုံမက်ခြင်း ဖြစ်သည်သာတည်း။ မိန့်တော်မူပြီး လျှင် အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဩဝဒေယျာ နုသာသေယျ၊

အသတ္တာစ နိဝါရယေ။

သတံ ဟိ ပိယော ဟောတိ၊

အသတံ ဟောတိ အပ္ပိယော။ ။

မြန်မာပြန်။ ။ အပြစ်မြင်က ဆုံးမရ၏ (ဩဝါဒ)။ အပြစ်မဖြစ်မီ ကြိုတင်ဆုံးမရ၏ (အနုသာသန)။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရ၏။ ထိုသို့ဆုံးမ တတ်သောသူကို သူတော်ကောင်းတို့ ချစ်ခင် နှစ်သက်မြတ်နိုးကြသည်။ လူယုတ်မာတို့ကား မနှစ်သက်ကြလေ။

ဒေသနာတော်၏အကျိုး

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောသူတို့ သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေသည်။

အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလာန်တို့သည် တပည့်သံဃာများ နှင့်အတူ ထိုကိဋ္ဌဂီရိဇနပုဒ်သို့ ကြွသွားတော်မူ၍ မြတ်စွာဘုရားပေးသနား တော်မူသောနည်းဖြင့် ဆုံးမတော်မူသည်။ ထိုရဟန်းတို့တွင် အချို့က ဆုံးမ ဩဝါဒကို လိုက်နာကြသည်။ အချို့က လူထွက်သွားကြသည်။ အချို့က ပဗ္ဗာဇနိယကံသို့ ရောက်ကြလေသည်။

မြတ်ဖွယ်။ ။ ဤကုလဒ္ဓသကအမှုနှင့် ပတ်သက်၍ ပါရာဇိကဏ် ပါဠိတော် အနေသန ကုလဒ္ဓသက သိက္ခာပုဒ်တော်၌ အကျယ်များစွာ လာရှိသည်။ သိလိုသူတို့ ထိုမှယူကြ ပါလေကုန်။ ။

အဿဇိပုနဗ္ဗသုက ရဟန်းများဝတ္ထု ပြီး၏။



## ၃။ အရှင်ဆန္ဒမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်ဆန္ဒမထေရ်ကို အကြောင်းပြု၍ “န ဘဇေ ပါပကေ မိတ္တေ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ် ဗုဒ္ဓဝင်သိသာရုံအကျဉ်း

ဘုရားအလောင်းတော် သေတကေတုနတ်သားသည် တစ်သောင်းသော လောကဓာတ်မှ နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်အပ်သည်ဖြစ်၍ ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူပြီး တုသိတာနတ်ပြည်မှ စုတေလာခဲ့သည်။ ကပ္ပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန၏ မိဖုရားကြီး မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ပဋိသန္ဓေနေတော်မူ၍ မဟာသက္ကရာဇ် (၆၈)ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်။

### ဖွားဖက်တော် ခုနစ်ဦး

ဘုရားအလောင်း ဖွားတော်မူသောနေ့မှာပင် -

- ၁။ ညီတော် အာနန္ဒာလည်း ဖွားမြင်တော်မူလာခဲ့သည်။
- ၂။ ဘုရားပွင့်တော်မူရာ ဗောဓိပင်လည်း ပေါ်လာခဲ့သည်။
- ၃။ ကာဠုဒါယီအမတ်လည်း ဖွားမြင်လာခဲ့သည်။

၄။ ယသောဓရာမင်းသမီးလည်း ဖွားမြင်လာခဲ့သည်။

၅။ ဆန္ဒအမတ်လည်း ဖွားမြင်လာခဲ့သည်။

၆။ ရွှေအိုးကြီးလေးလုံးလည်း ပေါ်ပေါက်လာခဲ့သည်။

၇။ စီးတော် ကဏ္ဍကမြင်းလည်း မွေးဖွားလာခဲ့သည်။

အကျဉ်းမှတ်ရန်။ အာ၊ ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကဏ်၊

ခုနစ်တန်၊ မှတ်ရန်ဖွားဖက်တော်။

ထိုဖွားဖက်တော် ခုနစ်ဦးအနက် ဆန္ဒအမတ်သည် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား သက်တော်(၂၉)နှစ်သို့ ရောက်တော်မူလာသောအခါ ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူရာဝယ် အတူလိုက်ပါလာခဲ့သည်။ အနော်မာသောင် တစ်ဖက်ကမ်းသို့ရောက်ပြီးမှ ကိုယ်တော်မြတ် ဝတ်ဆင်ထားသော တန်ဆာတို့ကို အပ်နှံလျက် ကဏ္ဍကမြင်းတော်နှင့်အတူ နေပြည်တော်သို့ ပြန်လွတ်လျှင် အကြိမ်ကြိမ်ဦးခိုက်၍ အတူနေခွင့်ရရန် လျှောက်ထားပါသော်လည်း ခွင့်မရသဖြင့် ပြန်လာခဲ့ရသည်။ လမ်းမှာ ကဏ္ဍကမြင်း သေလွန်ပြန်သဖြင့် ဆန္ဒအမတ်သည် သောကပရိဒေဝ မီးတောက်လောင်ငိုကြွေးလျက် မြင်းတော်အလောင်းကို ကောင်းစွာ သင်္ဂြိုဟ်ပြီးမှ နေပြည်တော်သို့ ပြန်လာခဲ့ရသည်။

ဆန္ဒအမတ် ရဟန်းဖြစ်လျက် ဆဲရေးရေရွတ်ခြင်း

သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် တစ်ရံ ရောအခါမှာ ဆန္ဒအမတ်သည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံမှာ တောင်းပန်လျှောက်ထား၍ ရဟန်းပြုလေသည်။ ရဟန်းပြုပြီးသော် တရားအားမထုတ်ဘဲ အမြဲလိုလို မျက်မှောင်ကြုတ်ကာ ဒေါသထွက်၍ချည်း နေသည်။

“အရှင်ကောင်းသား ဘုရားဖြစ်ရန် တောထွက်တော်မူသည့်အခါ တုန်းက မည်သူမည်ဝါ တစ်စုံတစ်ယောက်မျှ မပါဘဲလျက် အရှင်ကောင်းသား ဘုရားအဖြစ်သို့ ရောက်တော်မူခါမှ ‘ငါကား သာရိပုတ္တရာတည်း၊ ငါကား မောဂ္ဂလာန်တည်း၊ ငါတို့သည် အဂ္ဂသာဝကတို့တည်း’ဟူ၍ ထောင်လွှားပြောကြားကြလေသည်” စသဖြင့် အဂ္ဂသာဝကနှစ်ပါးကို ဆဲရေး ရေရွတ်နေလေ့ရှိသည်။



မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းတို့အထံမှ ထိုအကြောင်းကို ကြားသိတော်မူလျှင် အရှင်ဆန္ဒမထေရ်ကို ခေါ်တော်မူ၍ ဆုံးမသည်။ ဆုံးမဆဲခဏမှာ ဆိတ်ဆိတ်နေလျက် နောက်တစ်ဖန် ယခင် အတိုင်း ရေရွတ်ပြန်သည်ချည်း ဖြစ်သည်။ သုံးကြိမ်တိုင်အောင်ရှိသောအခါ အရှင်ဆန္ဒမထေရ်ကို ခေါ်တော်မူ၍ -

“အသင်ဆန္ဒ - အဂ္ဂသာဝကနှစ်ပါးတို့သည် သင်၏အဆွေခင်ပွန်း ကောင်းတို့ ဖြစ်ကြသည်။ အကျွမ်းတဝင်ဆက်ဆံပေါင်းသင်းရမည့် ယောက်ျားမြတ်တို့ ဖြစ်ကြသည်။ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို ဆည်းကပ်မှီဝဲပေါင်းဖော်လေလော့” မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာ တော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န ဘဇေ ပါပကေ မိတ္တေ၊

န ဘဇေ ပုရိသာဓမ္မေ။

ဘဇေထ မိတ္တေ ကလျာဏေ၊

ဘဇေထ ပုရိသုတ္တမေ။

မြန်မာပြန်။ ။ ယုတ်မာသော မိတ်ဆွေတို့ကို မမှီဝဲရာ၊ ယောက်ျား ယုတ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေကောင်းတို့ကို အမြဲမှီဝဲကုန်ရာ၏။ ယောက်ျားမြတ်တို့ကို မပြတ် မှီဝဲကုန်ရာ၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် ဖြစ်ကြ လေသည်။

အရှင်ဆန္ဒမထေရ်သည်ကား ဤအဆုံးအမဩဝါဒကို အခါခါ ကြားနာရပါသော်လည်း ရှေးနည်းအတိုင်း ငြူစူစောင်းမြောင်းမြဲ ရေရွတ် မြဲ ရှိပြန်သည်။ ထိုအကြောင်းကို မြတ်စွာဘုရားသခင်ထံ ကြားလျှောက် သော်-

“ချစ်သားရဟန်းတို့ - ငါဘုရားသက်တော်ထင်ရှားရှိတော်မူစဉ်အခါ ဆန္ဒကို ငြိမ်သက်ဣန္ဒြေ တည်စေသဖြင့် ကျင့်ခြင်းငှာ မစွမ်းနိုင်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန် စံလွန်သည်ရှိသော် စွမ်းနိုင်ပေလိမ့်မည်” မိန့်တော်မူ

သဖြင့် မည်သူတစ်ဦးတစ်ယောက်မှ ဆန္ဒကို မပြောမဆို မဆုံးမတော့ပေ။  
အရေးမယူဘဲ လျစ်လျူရှု၍ နေကြလေသည်။

အရှင်ဆန္ဒမထေရ် ရဟန္တာဖြစ်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သက်တော်ရှစ်ဆယ်၊  
ဝါတော်လေးဆယ့်ငါးဝါရတော်မူပြီး၍ မဟာသက္ကရာဇ် (၁၄၈)-ခု၊ ကဆုန်  
လပြည့်၊ အင်္ဂါနေ့ဝယ် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်မှာ ပရိနိဗ္ဗာန်  
ပြုတော်မူရာ ညောင်စောင်း၌လျောင်းစက်စဉ် အရှင်ဆန္ဒမထေရ်နှင့်  
ပတ်သက်၍ အရှင်အာနန္ဒာမထေရ် မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော်မြတ်  
ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော နောက်ကာလမှာ အရှင်ဆန္ဒမထေရ်  
ကို တပည့်တော်တို့ မည်သို့ ပြုကျင့်ရပါမည်နည်းဘုရား”

“ချစ်သားအာနန္ဒာ - ငါဘုရားမရှိသည့်နောက်ကာလမှာ ဆန္ဒမထေရ်  
ကို ဗြဟ္မဒဏ် ထားကြကုန်လော့”

“ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား - ဗြဟ္မဒဏ်ဟူသည်  
ကို မည်သို့ ပြုကျင့်ရပါမည်နည်းဘုရား”

“ချစ်သားအာနန္ဒာ - ဆန္ဒမထေရ်ကို သူဆန္ဒရှိသည့်အတိုင်း ပြုမူ  
ပြောဆိုလိုက ပြုမူပြောဆိုပါစေ။ မည်သူကမှ ပြောဆိုတားမြစ်ခြင်း မပြုရ။  
ဤသို့ ပြုရမည်” မိန့်တော်မူသည်။

မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသောအခါ ရဟန်း  
သံဃာတို့အလယ်တွင် ဆန္ဒမထေရ်နှင့် ပတ်သက်၍ ဘုရားရှင်တော်မိန့်မှာ  
တော်မူခဲ့သည်ကို လျှောက်ကြားပြောဆိုလျှင် အရှင်ဆန္ဒမထေရ်က-

“... ငါ့သခင် ဘုရားသခင် ပရိနိဗ္ဗာန်စံလေပြီ။ သံဃာဘောင်  
ကလည်း ငါ့ကိုဖယ်ရှောင်လေပြီတကား...” ဟု သည်းထန်စွာ သောက  
နှိပ်စက်သဖြင့် သံဃာ့အလယ်မှာ သုံးကြိမ်တိုင်အောင် မူးမေ့လဲသွားသည်။  
ထို့နောက်သတိရ၍ ထပြီးလျှင် သံဃာတော်အရှင်မြတ်တို့ကို ခယရိုကျိုး  
ရှိခိုး ဦးတင်လျက်-

“သံဃာတော်အရှင်သူမြတ်တို့ဘုရား- တပည့်တော်ကို ဖျက်ဆီးခြင်း  
မပြုပါကုန်လင့်ဘုရား” ဟု အတန်တန် အထပ်ထပ် လျှောက်ထား

တောင်းပန်ပြီးနောက် ရဟန်းကျင့်ဝက်ကို မချွတ်ယွင်းရအောင် ကြိုးစား  
အားထုတ်လေရာ မကြာမြင့်မီမှာပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တ  
ဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်လေသည်။

အရှင်ဆန္ဒမထေရ်ဝတ္ထု ပြီး၏။



## ၄။ မဟာကပ္ပိနမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် မဟာကပ္ပိနမထေရ်ကို အကြောင်းပြု၍ “ဓမ္မပီတိ သုခံ သေတိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### အတိတ်ဖြစ်ရပ်

#### မဟာကပ္ပိနမထေရ်၏ရှေးကောင်းမှု

ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရ မြတ်စွာဘုရားပွင့်တော်မူစဉ် မဟာကပ္ပိနမထေရ်အလောင်းသည် ထိုဘုရားရှင်ထံတော်မှာ ဆုတောင်းသမှု ပြုခဲ့ဖူးသည်။ ထိုဆုတောင်းကြောင့် သံသရာ၌ ကျင်လည်ရာဘဝတစ်ခုမှာ ဗာရာဏသီပြည်၏အနီး ရက်ကန်းသည် ရွာတစ်ရွာ၌ ရွာသူကြီးဖြစ်လေသည်။

ထိုစဉ်က အရှင်ပစ္စေကဗုဒ္ဓါ တစ်ထောင်တို့သည် ရှစ်လတို့ဖြင့် ဟိမဝန္တာတော၌ သီတင်းသုံး၍ မိုးလေးလဝယ် မြို့ရွာတို့၌နေလေ့ရှိတော်မူကြသည်။ တစ်ကြိမ်သောအခါ ထိုအရှင်ပစ္စေက ဗုဒ္ဓါတို့သည် ဗာရာဏသီပြည်၏အနီး မဝေးလှသောအရပ်မှာ ကောင်းကင်မှသက်ဆင်းတော်မူလာကြသည်။ ကျောင်းအလှူခံရန်အတွက် အရှင်ပစ္စေကဗုဒ္ဓါရှစ်ပါးကို ပြည့်ရှင်မင်းကြီးထံ စေလွှတ်လိုက်သည်။ ထိုအချိန်မှာ မင်းကြီးသည် လယ်ထွန်မင်္ဂလာပြုဆဲ ကာလဖြစ်သည်။

“အရှင် ပစ္စေကဗုဒ္ဓါတို့ ကြွလာတော်မူပါသည်”ဟု မင်းကြီးအား လျှောက်ထားလျှင် မင်းကြီးက ထွက်လာ၍ လျှောက်ထားသည်။

“ကြွလာတော်မူခြင်းအကြောင်းကို အမိန့်ရှိတော်မူပါဘုရား”

“ဒကာတော်မင်းကြီး - ငါတို့အား မိုးလေးလသီတင်းသုံးရန် ကျောင်း အလိုရှိသဖြင့် ကြွလာတော်မူပေသည်”

“မှန်လှပါဘုရား-ဒကာတော်မှာ ယနေ့ပြုခွင့် မအားလပ်ပါ။ နက်ဖြန် ခါမှာလည်း စပါးစိုက်ပျိုးမည့်မင်္ဂလာကို ပြုမည့်ဆဲဆဲ ဖြစ်ပါသည်။ နောက် တစ်နေ့မှသာ ဒကာတော် ပြုလုပ်နိုင်ပါမည်ဘုရား” လျှောက်ထား၍ အရှင် ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဖိတ်မိဘဲနှင့် နန်းတော်ထဲ ဝင်သွားသည်။



ရက်ကန်းသည်တို့ ဝါဆိုကျောင်းလှူခြင်း

အရှင်ပစ္စေကဗုဒ္ဓါတို့သည် နန်းတော်မှပြန်ကြွလာပြီး “အရပ်တစ်ပါး သို့ ကြွသွားတော့အံ့”ဟု ပြုတော်မူကြစဉ် ရက်ကန်းသည်ရွာသူကြီးကတော် သည် အလုပ်ကိစ္စတစ်ခုဖြင့် ဗာရာဏသီပြည်သို့ လာခဲ့ရာ အရှင်ပစ္စေက ဗုဒ္ဓါတို့ကိုမြင်၍ ရှိခိုးပြီး-

“အရှင်ဘုရားတို့ - အချိန်အခါမဟုတ်ဘဲ မည်သည့်အရပ်မှ ကြွလာ တော်မူပါသနည်းဘုရား” မေးလျှောက်သဖြင့် အရှင်ပစ္စေကဗုဒ္ဓါတို့က အကြောင်းစုံ ပြောပြ၍ သိရသည်တွင်-

“အရှင်ဘုရားတို့ - နက်ဖြန်နံနက် တပည့်တော်မတို့၏ ဆွမ်းကို ခံယူ တော်မူကြပါဘုရား” ပင့်ဖိတ်သည်။

“ဒါယိကာမ - ငါတို့ကား အလွန်များပေသည်”

“အဘယ်မျှလောက် များပါသနည်းဘုရား”

“တစ်ထောင်မျှလောက် ရှိပေသည်”

“အရှင်ဘုရား- တပည့်တော်တို့ရွာမှာ ရက်ကန်းသည် တစ်ထောင် နေထိုင်ကြပါသည်။ တစ်ဦးတစ်ဦးသောအိမ်ရှင်သည် တစ်ပါးတစ်ပါးသော အရှင်တို့အား ဆွမ်းလှူဒါန်းနိုင်ပါလိမ့်မည်။ တပည့်တော်မ ဖိတ်ကြားသော ဆွမ်းကို သည်းခံတော်မူပါဘုရား၊ တပည့်တော်မတို့သည်ပင် အရှင်ဘုရား တို့ သီတင်းသုံးရန် ကျောင်းကို ဆောက်လုပ်လှူဒါန်းပါမည်ဘုရား”



အရှင်ပစ္စေကဗုဒ္ဓါတို့က ဆိတ်ဆိတ်နေ၍ သည်းခံသဖြင့် ရွာသူကြီးကတော်သည် ရွာသို့ပြန်သွားပြီး-

“ငါသည် အရှင်ပစ္စေကဗုဒ္ဓါ တစ်ထောင်ကို ပင့်ဖိတ်ခဲ့ပါသည်။ အရှင်မြတ်တို့အတွက် နေရာထိုင်ခင်းပြင်ဆင်ကြပါ။ ယာဂုဆွမ်းစသည်ကို ပြည့်စုံအောင် စီမံဆောင်ရွက်ကြပါ” ကြွေးကြော်သဖြင့် ရွာသားတို့သည် ရွာလယ်၌ မဏ္ဍပ်ဆောက်လုပ်ကြပြီး နေရာထိုင်ခင်း ပြင်ဆင်ကြသည်။ မိုးလင်းသော် အရှင်မြတ်တို့အား ဆွမ်းလုပ်ကျွေးကြသည်။ ဆွမ်းကိစ္စပြီးလျှင် ရွာသူကြီးကတော်သည် ရွာသူမိန်းမအားလုံးကိုခေါ်ယူပြီး အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးလျက် “ဝါတွင်းသုံးလပတ်လုံး ဤအရပ်မှာသာ သီတင်းသုံးတော်မူကြပါရန်” လျှောက်ထား၍ ရွာထဲမှာ တစ်ဖန် ကြွေးကြော်ပြန်သည်။

“အို မိခင်-ဖခင်တို့ - တစ်အိမ်တစ်အိမ်မှ ယောက်ျားတစ်ယောက်တစ်ယောက်သည် ပဲခွပ် ပုဆိန်စသည်တို့ကို ယူဆောင်လျက် တောသို့ဝင်ပြီး သစ်ဝါးတို့ကို ခုတ်ယူကာ အရှင်မြတ်တို့ သီတင်းသုံးရန် ကျောင်းကို ဆောက်လုပ်ကြပါလော့”

ရွာသားတို့သည် ကြွေးကြော်သံကြား၍ အိမ်ထောင်စုတစ်ခုလျှင် တစ်ကျောင်းဖြင့် အရှင်ပစ္စေကဗုဒ္ဓါ တစ်ထောင်အတွက် ကျောင်းငယ်ပေါင်း တစ်ထောင် ဆောက်လုပ်လှူဒါန်းကြသည်။ “မိမိတို့ ဆောက်လုပ်သော ကျောင်းမှာ ဝါကပ်ဆိုသော အရှင်ပစ္စေကဗုဒ္ဓါအား မိမိတို့သည်ပင် ပြုစုလုပ်ကျွေးရမည်” တိုင်ပင်၍ ပြုစုလုပ်ကျွေးကြသည်။

မိုးလကုန်လျှင် အသပြာတစ်ထောင်စီထိုက်သော သင်္ကန်းတို့ကို ပေးလှူကြသည်။ အရှင်ပစ္စေကဗုဒ္ဓါတို့သည် အနုမောဒနာပြု၍ ဟိမဝန္တာသို့ ပြန်လည်ကြွသွားတော်မူကြလေသည်။



ကဿပဘုရားရှင်လက်ထက်တော်မှာ

ရက်ကန်းသည်ရွာသားတို့သည် ဤကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ထိုဘဝမှ စုတေသည်ရှိသော် တာဝတိံသာနတ်ပြည်မှာ တပေါင်းတစုတည်း ဖြစ်ကြသည်။ နတ်စည်းစိမ်ကို ခံစားပြီး စုတေခဲ့ပြန်ရာ ကဿပ ဘုရားရှင်လက်ထက်တော်ဝယ် ဗာရာဏသီပြည်ကြီးမှာ သူကြွယ်မျိုး၌ ဖြစ်လာကြသည်။ ထိုစဉ်က ရွာသူကြီးသည် အကြီးအကဲသူကြွယ်ကြီး၏သား

ဖြစ်လာသည်။ သူကြီးကတော်သည် အခြားသူကြွယ်ကြီး၏သမီး ဖြစ်လာသည်။ သူတို့အားလုံးသည် အရွယ်ရောက်၍ အိမ်ထောင်ပြုကြ သောအခါ ရှေးယခင်ဘဝဟောင်းက ပေါင်းသင်းဆက်ဆံခဲ့ဖူးသူချင်းသာ ပေါင်းဖက်မိကြသည်။

တစ်နေ့မှာဖြစ်သည်။

“ကဿပမြတ်စွာဘုရားရှင်သည် ကျောင်းတော်မှာ တရားဟော တော်မူလိမ့်မည်”ဟူသော ကြွေးကြော်သံကိုကြား၍ ထိုအားလုံးသော သူကြွယ်လင်မယားတို့သည် တရားနာရန် ကျောင်းတော်သို့ လာခဲ့ကြ သည်။ ကျောင်းအလယ်သို့အရောက်တွင် မိုးကြီးသည်းထန်စွာ ရွာချသည်။ အခြားသူတို့ကား မိမိတို့အိမ်တို့သို့ ဆွမ်းခံကြကုန်သော ရဟန်းတို့၏ ကျောင်းတို့သို့လည်းကောင်း၊ ဆွေမျိုးတော်စပ်ကုန်သော ရဟန်းသာမဏေ တို့၏ကျောင်းတို့သို့လည်းကောင်း ပြေးဝင်မိုးခိုကြသည်။ သူကြွယ် လင်မယားအုပ်စုတို့မှာ ပြေးဝင်မိုးခိုရန် ကျောင်းမရှိကြသဖြင့် ကျောင်းဝိုင်း အလယ် လွင်တီးခေါင်မှာသာ ရပ်တည်နေကြရ၍ မိုးရေစိုရွံ့ကုန်ကြသည်။

စုပေါင်းကောင်းမှုပြုခြင်း

ထိုအခါ အကြီးအကဲသူကြွယ်က-

“အချင်းတို့ - ငါတို့၏ ဖြစ်ပျက်ပုံကို ပြန်ကြည့်ကြပါဦး။ အမျိုး ကောင်းသား-အမျိုးကောင်းသမီးတို့ကား ဤမျှဖြင့်ပင် ရှက်စဖွယ်ကောင်း လေပြီ”ဆိုသည်။ ကျန်လူများက ပြန်မေးကြသည်။

“အရှင် - ထိုသို့ဖြစ်လျှင် အဘယ်သို့ ပြုလုပ်ကြမည်နည်း”

“ငါတို့သည် ရင်းနှီးကျွမ်းဝင်သော နေရာဌာနတစ်ခုမျှ မရှိသော ကြောင့် ဤသို့ဖြစ်ပျက်ရပေသည်။ ငါတို့အားလုံး ပစ္စည်းဥစ္စာအသပြာ စုဆောင်း၍ ကျောင်းပရိဝုဏ်ကို ပြုကြလျှင် မကောင်းပါလော”

“အရှင် - ကောင်းလှပါပေသည်”ဆို၍ အသပြာများ ထည့်ဝင်ကြ သည်။

အကြီးအကဲဖြစ်သော သူကြွယ်ကြီးက အသပြာတစ်ထောင် ထည့် ဝင်သည်။ သူကြွယ်ငယ်တို့က ငါးရာစီနှင့် အမျိုးသမီးတို့က နှစ်ရာငါးဆယ်စီ အသီးသီးထည့်ဝင် လှူဒါန်းကြသည်။ ထိုငွေတို့ဖြင့် ကျောင်းဆောင် တစ်ထောင်အရံရှိသော မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်း

တော်ကြီး ပရိဝုဏ်ကို ဆောက်လုပ်ကြသည်။ ဆောင်ရွက်ဖွယ်ကိစ္စများ သဖြင့် ထပ်မံ၍ ထက်ဝက်၊ ထက်ဝက်စီ ပြန်လည်ထည့်ဝင် ဆောက်လုပ် ကြရသည်။ ပြီးသော် ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက် ပတ်လုံး ဆွမ်းအလှူဒါန ပေးလှူပူဇော်၍ နှစ်သောင်းမျှလောက်သော သံဃာတော်တို့အား သင်္ကန်းအလှူဒါန ပေးလှူကြသည်။ သူကြွယ်ကြီး ကတော်သည် အခြားမိန်းမတို့နှင့်မတူအောင် စိတ်ကူး၍ အနောဇာပန်း အဆင်းရှိသော အဖိုးတစ်ထောင်ထိုက်သော သင်္ကန်းနှင့်အတူ အနောဇာ ပန်းတောင်းကို ယူခဲ့ပြီး မြတ်စွာဘုရားသခင်၏ ခြေတော်ရင်းမှာထားလျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်မ ပြုစုလှူဒါန်းရသော ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝတိုင်းမှာ တပည့် တော်မအား အနောဇာပန်းအဆင်းရှိသူ ဖြစ်ရပါလိ၏။ အမည်အားဖြင့် လည်း အနောဇာအမည်သာ ဖြစ်ရပါလိ၏ဘုရား”ဟု ဆုတောင်းသမှု ပြုလေသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“အသင်တောင်းသော ဆုအတိုင်း ပြည့်စေသတည်း” အနုမောဒနာ ပြုတော်မူလေသည်။



### ပစ္စုပ္ပန်ဖြစ်စဉ်

### ကြီးကျယ်သော မင်းစည်းစိမ်

ထိုသူအားလုံးတို့သည် အသက်အတိုင်းနေ၍ သေလွန်သည်ရှိသော် နတ်ပြည်၌ဖြစ်၍ ရှင်တော်ဂေါတမမြတ်စွာဘုရား လက်ထက်တော်မှာ နတ်ပြည်မှ စုတေခဲ့ကြသည်။ အကြီးအကဲ သူကြွယ်ကြီးသည် ကုက္ကုဋ္ဌဝတီ ပြည်မှာ မဟာကပ္ပိနမင်း ဖြစ်လာသည်။ သူကြွယ်ကြီးကတော်သည် မဒ္ဒရာဇ်တိုင်း သာဂလမြို့ မင်းမျိုး၌ဖြစ်၍ အနောဇာပန်းနှင့်တူသောကြောင့် “အနောဇာ”ဟု အမည်မှည့်ကြသည်။ အရွယ်ရောက်သော် မဟာကပ္ပိန မင်းကြီးအား ဆောင်နှင်းသဖြင့် “အနောဇာဒေဝီ” ဖြစ်လာသည်။ ကြွင်းသောမိန်းမတို့သည်လည်း အမတ်အမျိုး၌ဖြစ်ကြ၍ အရွယ်ရောက် လျှင် ရှေးဘဝက လင်သားတော်စပ်ခဲ့ဖူးသော အမတ်သားတို့နှင့်သာ အိမ်ထောင်ပြုကြရသည်။ ဤသို့ဖြင့် အမတ်တို့သည် မဟာကပ္ပိန မင်းကြီးနှင့် တူမျှသော စည်းစိမ်ချမ်းသာကို ခံစားကြရသည်။

သတင်းစကား စုံစမ်းခြင်း

မဟာကပ္ပိနမင်းကြီးသည် ဆင်စီး၍ သွားလာလျှင် အမတ်တို့လည်း ဆင်စီး၍ သွားလာရသည်။ မင်းကြီးက မြင်းစီး၍ သွားလာလျှင် အမတ်တို့လည်း မြင်းစီး၍ သွားလာရသည်။ ရထားစီးလျှင်လည်း ထို့အတူသာ ဖြစ်၍ မင်းကြီးနှင့် ထပ်တူထပ်မျှသာ စည်းစိမ်ခံစားရသည်။ ဤသို့ဖြင့် မင်း၊ အမတ်တို့၏ တပေါင်းတည်း ရင်းနှီးဆက်စပ် ကျွမ်းဝင်ခြင်းသည် ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်ပင် ဖြစ်သည်။

မဟာကပ္ပိနမင်းကြီးမှာ ဗလ၊ ဗလဝါဟန၊ ပုပ္ဖ၊ ပုပ္ဖဝါဟန၊ သုပတ္တဟူ၍ မြင်းယာဉ်ငါးစီးရှိသည်။ မင်းကြီးသည် သုပတ္တမြင်းကိုသာ စီးနင်းလေ့ရှိသည်။ ကြွင်းသောမြင်းတို့ကို မင်းချင်းတို့အား သတင်းစကား စုံစမ်းရန် ပေးထားသည်။ နေ့စဉ်နံနက်တိုင်း မင်းချင်းလေးယောက်တို့ကို ကျွေးမွေး၍-

“အမောင်တို့ - သွားတဲ့ကြချေ။ နှစ်ယူဇနာ သုံးယူဇနာအရပ်တိုင်အောင် သွားလာလှည့်လည်၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးတို့၏ ထင်ရှားဖြစ်ပေါ်သည်၊ မဖြစ်ပေါ်သည်ကို သိအောင် စုံစမ်း၍ သတင်းစကား ဆောင်ယူခဲ့လေ” စေလွှတ်ထားသည်။ မင်းချင်းတို့လည်း တံခါးလေးခုမှထွက်၍ မင်းကြီးမိန့်မှာသည့်အတိုင်း သတင်းစကား စုံစမ်းကြသည်။ မည်သည့်သတင်းမှ မကြားရလျှင် ပြန်လာခဲ့ကြရသည်။ ဤသို့ဖြင့် မင်းကြီးသည် သတင်းစကား စုံစမ်း၍ နေခဲ့လေသည်။



မင်းကြီးနှင့် အမတ်တစ်ထောင်တို့

ဘုရားရှင်ထံသွားရောက်ခြင်း

ဤသို့ဖြင့် နေလာရာ တစ်နေ့မှာ မဟာကပ္ပိနမင်းကြီးသည် သုပတ္တမြင်းကို စီး၍ အမတ်တစ်ထောင်ခြံရံလျက် ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ ခရီးပင်ပန်းလာသော လှည်းကုန်သည်ငါးရာတို့ မြို့တွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်သည်။

“ . . ဤသူတို့သည် ခရီးရှည်သွားသော ကုန်သည်တို့ ဖြစ်ပေလိမ့်မည်။ သူတို့ထံမှ သတင်းကောင်းစကားကို စုံစမ်းမည်. . ” တွေး၍ ကုန်သည်တို့ကို ခေါ်စေတော်မူပြီး မေးတော်မူသည်။

“အမောင်တို့ - သင်တို့သည် မည်သည့်အရပ်မှ လာခဲ့ကြသနည်း”

“အရှင်မင်းမြတ် - ဤကုက္ကုဋ္ဌဝတီပြည်မှ ယူဇနာတစ်ရာနှစ်ဆယ် ဝေးကွာသောအရပ်မှာ သာဝတ္ထိမည်သော မြို့ကြီးရှိပါသည်။ ထိုမြို့မှ လာခဲ့ ကြပါသည်”

“အသင်တို့မြို့ရွာမှာ မှတ်သားဖွယ်ထူးခြားသော သတင်းစကား ဖြစ်ပါသလော”

“အရှင်မင်းမြတ် - အကြောင်းထူးဝိသေသဟူ၍ကား မရှိပါ။ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ဖြစ်ထွန်းပွင့်ပေါ်လာသည်တော့ ရှိပါသည်”

ထိုစကားကို ကြားလျှင် မဟာကပ္ပိနမင်းကြီးသည် ပီတိငါးပါးဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ တစ်ခဏမျှ မိန်းမောသွားသည်။ မည်သည့်စကား ကိုမျှ မပြောနိုင်သည်ထိ ဖြစ်သွားသည်။ အတော်ကြာမှ-

“အသင်တို့သည် အဘယ်စကားကို ပြောကြသနည်း”

“အရှင်မင်းမြတ် - သာဝတ္ထိမြို့မှာ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ် ဖြစ်ထွန်းပွင့်ပေါ်နေသည်ဟူသော စကားဖြစ်ပါသည်”

မင်းကြီးသည် ရှေးနည်းတူ သုံးကြိမ်တိုင် မိန်းမောသွားပြီးမှ-

“အသင်တို့ထံမှ မြတ်စွာဘုရားသခင် ဖြစ်ထွန်းပွင့်ပေါ်နေသည် ဟူသော သတင်းစကားကို ငါကြားရပေသည်။ သင်တို့အား အသပြာ တစ်သိန်းပူဇော်ပါသည်။ အခြားစကားကော ရှိပါသေးသလော”

“အရှင်မင်းမြတ် - ရှိပါသေးသည်။ တရားရတနာလည်း ဖြစ်ထွန်း ပေါ်ပေါက်နေသေးသည်”

ထိုစကားကို ကြားရပြန်လျှင်လည်း ရှေးနည်းတူ သုံးကြိမ်မိန်းမော ပြီးမှ-

“ဤတရားရတနာဖြစ်ထွန်း ပွင့်ပေါ်နေသည်ဟူသော သတင်းစကား ကို ကြားရာ၌လည်း အသပြာတစ်သိန်းကို အသင်တို့အား ငါပူဇော်ပါသည်။ အမောင်တို့ - အခြားသတင်းစကားကော ရှိပါသေးသလော”

“အရှင်မင်းမြတ် - ရှိပါသေးသည်။ သံဃာရတနာလည်း ဖြစ်ထွန်း ပွင့်ပေါ်နေသေးသည်”

မင်းကြီးသည် ရှေးနည်းတူ မိန်းမောပြီးမှ-

“ဤသံဃာရတနာ ဖြစ်ထွန်းပွင့်ပေါ်နေသည်ဟူသော သတင်းစကား ကို ကြားရာ၌လည်း အသပြာတစ်သိန်းကို သင်တို့အား ငါပူဇော်ပါသည်”



မိန့်တော်မူပြီးလျှင် အမတ်တစ်ထောင်တို့ကို စောင်းငဲ့ကြည့်ရှု၍ မေးတော်မူသည်။

“အမောင်တို့ ယခုအခါ ငါတို့ အသို့ပြုကြမည်နည်း”

“အရှင်မင်းမြတ်ကော အသို့ပြုပါမည်နည်း”

“အမောင်တို့ - ငါသည်ကား ဘုရား၊တရား၊သံဃာ ရတနာသုံးပါး ဖြစ်ပေါ်နေပြီဟု ကြားရပြီးမှ နောက်ဆုတ်ဖို့ရာကို တစ်ကြိမ်မျှ မစဉ်းစားမိခဲ့ပါ။ ငါသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံသို့ သွားရောက်၍ ရဟန်းပြုပါတော့မည်”

“အရှင်မင်းမြတ် - ကျွန်တော်မျိုးတို့လည်း အရှင်မင်းမြတ်နှင့်အတူသာ လိုက်ပါ၍ ရဟန်းပြုကြပါမည်”

ထို့နောက် မင်းကြီးသည် ရွှေပြား၌ စာကို ရေးသားစေပြီး ကုန်သည်တို့ကို မှာကြားသည်။

“အသင်ကုန်သည်တို့ - သင်တို့သည် ဤစာကိုယူသွားပြီး အနောဇာဒေဝီမိဖုရားကြီးအား ပေးလိုက်ပါ။ မိဖုရားက သင်တို့အား အသပြာသုံးသိန်း ပေးပါလိမ့်မည်။ ပြီးလျှင် မိဖုရားကြီးအား ဤစကားကိုလည်း လျှောက်တင်လိုက်ပါ။ ‘. . မင်းကြီးသည် ရှင်မိဖုရားအား မင်းစည်းစိမ်အားလုံးကို စွန့်လိုက်သည်။ ရှင်မိဖုရားသည် စည်းစိမ်ချမ်းသာကို အလိုရှိတိုင်း ခံစားပါလော့’-ဟူ၍လည်း လျှောက်တင်ပါ။ အကယ်၍ မိဖုရားက ‘မင်းကြီးသည် အဘယ်သို့ သွားသနည်း’မေးခဲ့လျှင် ‘မင်းကြီးသည် မြတ်စွာဘုရားအား ရည်မှန်း၍ ရဟန်းပြုဖို့ရာ သွားပါပြီ’ဟူ၍လည်း လျှောက်တင်လိုက်ပါ”ဟု မှာကြားလိုက်သည်။

အမတ်တို့လည်း အသီးအသီး မိမိတို့ ဇနီးတို့ထံ သတင်းစကား မှာကြားလိုက်ကြသည်။ မဟာကပ္ပိနမင်းကြီးသည် ကုန်သည်တို့ကို လွှတ်လိုက်ပြီး မြင်းကိုယ်စီ စီးလျက်နှင့်ပင် အမတ်တစ်ထောင်ခြံရံကာ ထွက်လာခဲ့လေသည်။



ဘုရားသခင် ကြိုဆိုတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုနေ့မှိုးသောက်ယံမှာ လောကကို ကြည့်တော်မူသည်ရှိသော် မဟာကပ္ပိနမင်းတို့ လာနေသည့် အဖြစ်ကို မြင်တော်မူ၍ -

“ . . မဟာကပ္ပိနမင်းကြီးသည် ကုန်သည်တို့ထံမှ ရတနာသုံးပါး ထင်ရှားဖြစ်ပေါ်နေသည့်သတင်းစကားကို ကြား၍ အသပြာသုံးသိန်းဖြင့် ပူဇော်ချီးမြှင့်ပြီး တိုင်းပြည်နှင့်တကွ မင်းစည်းစိမ်ကို ပယ်စွန့်လျက် အမတ် တစ်ထောင်ခြံရံကာ ငါဘုရားကို ရည်မှန်းပြီး ရဟန်းပြုဖို့ရန် နက်ဖြန်ခါမှာ ရောက်လာလိမ့်မည်။ မင်းကြီးသည် အမတ်တစ်ထောင်နှင့်အတူ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ရောက်ပေလိမ့်မည်. . ” ကြံဆင်ခြင်တော် မူပြီး နောက်တစ်နေ့မိုးသောက်သည့်အခါမှာ ရွာစားငယ်ကို စကြဝတေး မင်းကြီးက ခရီးဦးကြိုဆိုရန် သွားသကဲ့သို့ ကိုယ်တော်တိုင်သာလျှင် သပိတ် သင်္ကန်းယူတော်မူ၍ ယူဇနာတစ်ရာနှင့်ဆယ်ဝေးကွာသော ခရီးသို့ ကြွတော်မူကာ စန္ဒဘာဂါမြစ်ကမ်းနားရှိ ပညောင်ပင်ရင်းမှာ ရောင်ခြည် တော်ခြောက်သွယ် ကွန့်မြူးစေလျက် သီတင်းသုံးထိုင်နေတော်မူသည်။

ရတနာသုံးပါးဂုဏ်ဖြင့် မြစ်သုံးတန်ကို  
ကူးမြောက်ခြင်း

မဟာကပ္ပိနမင်းကြီးသည် ခရီးစဉ်အတိုင်း လာခဲ့ရာ မြစ်တစ်ခုသို့ ရောက်လာခဲ့သည်။

“ဤမြစ်ကား အဘယ်အမည် ရှိသနည်း”

“အရှင်မင်းမြတ် - အပရစ္ဆာမြစ် မည်ပါသည်”

“ဤမြစ်သည် အဘယ်မျှလောက် ပမာဏရှိသနည်း”

“အရှင်မင်းမြတ် - ဤမြစ်သည် အနက်အားဖြင့် တစ်ဂါဝုတ်မျှရှိ၍ အကျယ်အားဖြင့် နှစ်ဂါဝုတ်မျှ ရှိပါသည်”

“ဤမြစ်မှာ ကူးစရာ လှေဖောင်တစ်ခုခု ရှိပါသလော”

“အရှင်မင်းမြတ် - ရှာလျှင်ရှိပါလိမ့်မည်” အမတ်တို့က လျှောက်လျှင် မဟာကပ္ပိနမင်းကြီးက-

“ . . လှေဖောင်စသည်ကို ရှာဖွေနေသော ငါတို့ကို အိုခြင်း၊ နာခြင်း၊ သေခြင်းတို့သည် အနီးသို့ ကပ်လာနေပြီ။ အို၊ နာ၊ သေခြင်းကို ငြီးငွေ့စက်ဆုပ် သည်ဖြစ်၍ ရတနာမြတ်သုံးပါးကို ရည်မှန်းပြီး ရဟန်းပြုဖို့ ထွက်လာခဲ့ သည်။ ထိုရတနာသုံးပါး၏ အာနုဘော်ကြောင့် ဤမြစ်ရေသည် ရေအလျဉ် ကဲ့သို့ မဖြစ်စေသတည်း” ဓိဋ္ဌာန်တော်မူလျက် ဘုရားဂုဏ်တော်ကို အောက်မေ့၍ အမတ်တစ်ထောင်နှင့်အတူ ရေပြင်ပေါ်ပြေးတက်ခဲ့သည်။

ရေပြင်သည် ကျောက်ဖြာအပြင်ကဲ့သို့ဖြစ်၍ မြင်းတို့၏ ခွာဖျားမျှသာ ရေစိုလေသည်။

ထိုမြစ်ကို ကူးမြောက်ခဲ့ပြီး ဆက်၍လာခဲ့ရာ မြစ်တစ်ခုသို့ ရောက်ပြန်သည်။

“ဤမြစ်ကား အဘယ်အမည်ရှိသနည်း”

“အရှင်မင်းမြတ် - နီလဝါဟနမြစ် မည်ပါသည်”

“ဤမြစ်၏ ပမာဏကား အဘယ်မျှ ရှိသနည်း”

“အရှင်မင်းမြတ် - အစောက်အနက် အကျယ်အားဖြင့် ယူဇနာဝက်မျှ ရှိပါသည်”

ရှေးနည်းတူ လှေဖောင်စသည်ကို မေး၍ တရားဂုဏ်တော်ကို အောက်မေ့လုံးသွင်းကာ ဓိဋ္ဌာန်လျက် မြစ်ရေပြင်ကို ဖြတ်ကူးခဲ့ပြန်သည်။ ထို့နောင် အစောက်အနက်အကျယ်အားဖြင့် တစ်ယူဇနာမျှရှိသော စန္ဒဘာဂါမြစ်သို့ရောက်လျှင် သံဃာဂုဏ်တော်ကို အောက်မေ့ဓိဋ္ဌာန်၍ မြစ်ရေပေါ် ဖြတ်သန်းလာခဲ့သည်။



### ဧဟိဘိက္ခုရဟန်းဖြစ်ကြခြင်း

စန္ဒဘာဂါမြစ်ကို လွန်မြောက်၍ ဆက်လက်လာခဲ့ကြရာ ထွန်းလင်းတောက်ပနေသော ရောင်ခြည်တော်တို့ကို လှမ်းမြင်ရသည်။ ပညောင်ပင်ကြီး၏ အကိုင်းအခက်အရွက် ဟူသမျှတို့သည် ရွှေဖြင့်အတိပြီးသကဲ့သို့ ဖြစ်နေကြသည်။ ထိုကိုကြည့်၍ မင်းကြီးစဉ်းစားသည်။

“ . . ဤအရောင်တို့သည်ကား လနေတို့၏ အရောင်လည်း မဟုတ်၊ နတ်တို့၏အရောင်လည်း ဟုတ်မည်မထင်။ စင်စစ်မှာကား ဘုရားရှင်၏ ရောင်ခြည်တော်တို့သာ ဖြစ်ပေမည်။ ရဟန်းပြုရန်ထွက်လာသော ငါတို့ကို မြတ်စွာဘုရားသခင်သည် ထင်ရှားသိမြင်တော်မူခြင်း ဖြစ်ပေလိမ့်မည်. . ”

စဉ်းစားမိပြီးနောက် မဟာကပ္ပိနမင်းကြီးနှင့် အမတ်တို့သည် မြင်းကိုယ်စီပေါ်မှ ဆင်းသက်ခဲ့ပြီး ရောင်ခြည်တော်ကို ဖူးမြော်လျက် မြတ်စွာဘုရားသခင်ထံတော်သို့ ချဉ်းကပ်လာခဲ့ကြသည်။ ရိုသေစွာ ရှိခိုးဦးချ၍ ထိုင်နေကြသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မဟာကပ္ပိနမင်းကြီးတို့အား အစဉ်ဖြစ်သော တရားဒေသနာတော်ကို ဟောကြားတော်မူသည်။

ဒေသနာတော်အဆုံးမှာ မဟာကပ္ပိနမင်းကြီးနှင့်တကွ အမတ်တစ်ထောင်တို့ သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ထိုအခါ သူတို့အားလုံး နေရာမှ ထ၍ လက်အုပ်ချီမိုး ရှိခိုးပြီးသော် ရဟန်းအဖြစ်ကို တောင်းပန်ကြသည်။ မြတ်စွာ ဘုရားသခင်က-

“အသို့နည်း၊ ဤအမျိုးကောင်းသားတို့အား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းတို့သည် ရောက်လာလတ္တံ့လော” ဆင်ခြင်တော်မူလေလျှင်-

“ဤအမျိုးကောင်းသားတို့သည် အရှင်ပစ္စေကဗုဒ္ဓါတစ်ထောင်တို့အား သင်္ကန်းတစ်ထောင်ကို ပေးလှူခဲ့ကြသည်။ ကဿပမြတ်စွာဘုရားသခင် လက်ထက်တော်မှာလည်း သံဃာနှစ်သောင်းတို့အား သင်္ကန်းပေးလှူဖူး ခဲ့ကြသည်။ ဤသူတို့အား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းတို့ ရောက်လာပေလတ္တံ့” သိမြင်တော်မူ၍ “ဧထ ဘိက္ခဝေါ”ဟု ခေါ်တော် မူလျှင် အားလုံးသောသူတို့ ပရိက္ခရာရှစ်ပါးကို ဆောင်ပြီးသား ဧဟိဘိက္ခု ရဟန်းတော်များ ဖြစ်ကြလေသည်။



### အနောဇာမိဖုရား အသပြာကိုးသိန်းဖြင့် ပူဇော်ခြင်း

မင်းကြီး သတင်းစကားမှာကြားလိုက်သော လှည်းကုန်သည်တို့သည် နန်းတော်သို့ သွားရောက်၍ အကြောင်းကြားလျှင် အနောဇာမိဖုရားက လာခဲ့ပါဟု ဆိုသဖြင့် နန်းတော်တွင်းသို့ဝင်၍ သင့်လျော်ရာမှာ ထိုင်နေကြ သည်။ မိဖုရားက စကားဆိုလာသည်။

“အမောင်တို့သည် အဘယ်အကြောင်းကြောင့် လာခဲ့ကြသနည်း”

“အရှင်မိဖုရား - မင်းကြီးသည် ကျွန်တော်မျိုးတို့ကို အရှင်မိဖုရားထံ သို့ စေလွှတ်လိုက်ပါသည်။ အသပြာသုံးသိန်းကို ကျွန်တော်မျိုးတို့အား ရှင်မိဖုရားက ပေးလိုက်တော်မူပါကုန်ဟုလည်း မှာလိုက်ပါသည်”

“အမောင်တို့သည် အဘယ်သို့သော သတင်းစကားကို မင်းကြီးအား ပြောကြား၍ မင်းကြီးက ဤမျှလောက်သော ဥစ္စာကို ပေးလေဘိသနည်း”

“အရှင်မိဖုရား - ကျွန်တော်မျိုးတို့သည် မင်းကြီး၏အမှုကိစ္စတစ်စုံ တစ်ရာကို ပြုစုဆောင်ရွက်ပေးခဲ့ရသည်မဟုတ်ပါ။ သတင်းစကားကို ပြောဆိုလျှောက်ထားကြသောကြောင့် ပေးသနားတော်မူလိုက်ပါသည်”

“အသို့နည်း၊ အမောင်တို့ ထိုသတင်းစကားကို ငါ့အားလည်း ပြောကြားခြင်းငှာ တတ်ကောင်းသည်မဟုတ်ပါလော”

“အရှင်မိဖုရား - တတ်ကောင်းပါသည်”

“တတ်ကောင်းပါလျှင် ငါ့အားလည်း ပြောကြားပါကုန်လော့”

ကုန်သည်တို့သည် မဟာကပ္ပိနမင်းကြီးအား လျှောက်ထားသည့် အတိုင်း ပြောဆိုကြသည်။ အနောဇာဒေဝီမိဖုရားကြီးသည် မဟာကပ္ပိန မင်းကြီးနည်းတူ မိန်းမောပြီးမှ-

“အမောင်တို့ - ဤသတင်းစကားကို လျှောက်တင်သောအခါ မင်းကြီးက အဘယ်မျှလောက် ချီးမြှင့်ပါသနည်း”

“အရှင်မိဖုရား - အသပြာ တစ်သိန်းစီချီးမြှင့်ပါသည်”

“အမောင်တို့ - မင်းကြီးသည် သင်တို့အား ထိုက်သင့်စွာ ချီးမြှင့် ပေသည်။ ငါသည်လည်း အသပြာသုံးသိန်းစီဖြင့် ပူဇော်ပါမည်”

ဤသို့ဖြင့် ဘုရားရတနာအတွက် အသပြာသုံးသိန်း၊ တရားရတနာ အတွက် အသပြာသုံးသိန်း၊ သံဃာရတနာအတွက် အသပြာသုံးသိန်း။ ယခင်မင်းကြီးပေးထားသော အသပြာသုံးသိန်းအားဖြင့် လှည်းကုန်သည် တို့သည် အသပြာတစ်သန်းနှစ်သိန်းတို့ကို ရကြလေသည်။ မိဖုရားကြီးက-

“အမောင်တို့ - မင်းကြီးသည် ယခုအဘယ်မှာနည်း” မေးသည်။

“အရှင်မိဖုရား - မင်းကြီးနှင့်အမတ်တို့သည် ရဟန်းပြုမည် ရည်ရွယ် ချက်ဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံ ထွက်ကြွသွားတော်မူပြီး ဖြစ်ပါသည်”

“ငါ့အား အဘယ်သတင်းစကားကို မိန့်ဆိုမှာကြားခဲ့သေးသနည်း”

“တိုင်းပြည်၊ စည်းစိမ်ဥစ္စာ ရှိရှိသမျှအားလုံးကို ရှင်မိဖုရားအား စွန့်လွှတ်လိုက်သည်။ အရှင်မိဖုရားက အလိုရှိတိုင်း ခံစားတော်မူပါဟု မှာကြားခဲ့ပါသည်”

အနောဇာဒေဝီမိဖုရားကြီးသည် အမတ်တို့၏ ဇနီးမယားတို့ကို ခေါ် စေပြီး တိုင်ပင်ပြောဆိုသည်။

“ညီမတော်တို့ - သင်တို့၏ ချစ်လင်အမတ်တို့သည် မင်းကြီးနှင့်အတူ ရဟန်းပြုမည်ဟူ၍ လိုက်ပါသွားကြပြီ။ ညီမတို့ မည်သို့ ပြုမည်နည်း”

“အရှင်မိဖုရား - ကျွန်တော်မတို့အား အဘယ်သို့သော သတင်းစကား ကို မှာကြားခဲ့ပါသေးသနည်း”



“ညီမတော်တို့ - သင်တို့၏ချစ်လင်အမတ်တို့က သူတို့ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတို့ကို ညီမတော်တို့အား စွန့်လွှတ်ခဲ့သည်။ ညီမတော်တို့က အလိုရှိတိုင်း ခံစားကြပါဟု သတင်းစကား မှာကြားခဲ့ပေသည်”

“အရှင်မိဖုရား - အရှင်မိဖုရားကော မည်သို့ပြုပါမည်နည်း”

“ညီမတော်တို့ - ဘုရင်မင်းမြတ်သည် လမ်းခရီးအကြားမှာ တွေ့ဆုံပြီး ရတနာသုံးပါး ဖြစ်ထွန်းပွင့်ပေါ်နေပြီ သတင်းစကားကြားရုံမျှဖြင့် အသပြာသုံးသိန်းဖြင့် ရတနာသုံးပါးကို ပူဇော်၍ မင်းစည်းစိမ်ကို ထွေးအပ်သော တံတွေးပေါက်ကဲ့သို့ စွန့်လွှတ်ပြီး ဘုရားထံမှာ ရဟန်းပြုမည် စိတ်အကြံဖြင့် ထွက်သွားတော်မူချေပြီ။ ငါသည်လည်း ရတနာသုံးပါး ဖြစ်ထွန်းပွင့်ပေါ်နေပြီ သတင်းစကားကြားသိရ၍ အသပြာကိုးသိန်းဖြင့် ပေးလှူပူဇော်ပြီးဖြစ်သည်။ ဤစည်းစိမ်ချမ်းသာသည် မင်းကြီးကိုသာ ဒုက္ခဖြစ်စေသည်မဟုတ်။ ငါ့အားလည်း ဆင်းရဲဒုက္ခဖြစ်စေမည် အမှန်ဖြစ်ချေသည်။ ဘုရင်မင်းမြတ်မကြိုက်၍ ထွေးပစ်ခဲ့သော တံတွေးပေါက်ကို ဒူးထောက်၍ အဘယ်သူက ခံယူမည်နည်း။ စည်းစိမ်ချမ်းသာကို မခံစားလိုပြီ။ ငါသည်လည်း ဘုရားရှင်ထံတော်သို့ သွားရောက်၍ ရဟန်းပြုတော့မည်”

“အရှင်မိဖုရား - ကျွန်တော်မျိုးမတို့သည်လည်း အရှင်မိဖုရားနှင့် အတူ ပင်လိုက်၍ ရဟန်းပြုကြပါမည်”

“ညီမတော်တို့ - ပြုနိုင်စွမ်းရှိပါလျှင်ကား ကောင်းပေသည်”

“အရှင်မိဖုရား - ပြုစွမ်းနိုင်ကြပါသည် ”

“ညီမတော်တို့ - ကောင်းလှပါပြီ။ သို့ဖြစ်လျှင် သွားကြပါကုန်စို့” ဆို၍ ရထားတစ်ထောင်ဖြင့် ထွက်လာခဲ့ကြသည်။ လမ်းခရီးမှာရှိသော မြစ်သုံးတန်ကို မဟာကပ္ပိနမင်းကြီးကဲ့သို့ပင် ရတနာသုံးပါးကို အောက်မေ့မိဌာန်၍ ဖြတ်သန်းခဲ့ရသည်။ ရေပြင်သည် ကျောက်ဖျာပြင်ကဲ့သို့ဖြစ်၍ ရထားဘီး၏ အနားကွပ်မျှကိုသာ ရေစွတ်စိုလေသည်။



အနောဇာမိဖုရား အမတ်ကတော်တစ်ထောင်နှင့်အတူ  
သောတာပန်တည်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အနောဇာမိဖုရားတို့ လိုက်လာသောအဖြစ်ကို သိမြင်တော်မူ၍ ရဟန်းဖြစ်ပြီး ထိုင်နေကြကုန်သော မဟာကပ္ပိနထေရ် အမှူးရှိသော ရဟန်းတော်တို့ကို တန်ခိုးဖြင့် ကွယ်ထားလိုက်သည်။ အနောဇာမိဖုရားတို့သည် အစဉ်အတိုင်းလာခဲ့ကြပြီး မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ထံသို့ ချဉ်းကပ်လျှောက်ထားကြသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- တပည့်တော်မတို့၏ အရှင်သခင်ဖြစ်ကုန်သော မဟာကပ္ပိနမင်းကြီးနှင့်အမတ်တို့သည် ရှင်တော်မြတ်ဘုရားထံမှာ ရဟန်းပြုကြမည် ရည်မှန်း၍ ထွက်လာခဲ့ကြပါသည်။ ရှင်တော်မြတ်ဘုရား၏ထံတော်မှောက်သို့ ရောက်ပြီးထင်ပါသည်။ ထိုမဟာကပ္ပိနမင်းကြီးနှင့်အမတ်တို့သည် အဘယ်မှာ ရှိပါလေသနည်း။ တပည့်တော်မတို့အား ညွှန်ပြတော်မူပါဘုရား”

“ဒါယိကာမတို့ - အသင်တို့သည် ဤနေရာမှာပင် ထိုင်နေကြကုန်ဦး၊ ဤမှာထိုင်နေလျက်ပင် မဟာကပ္ပိနမင်းကြီးနှင့်အမတ်တို့ကို တွေ့မြင်ရမည်”

အနောဇာဒေဝီမိဖုရားနှင့် အမတ်ကတော်တို့က-

“ . . ဤမှာ ထိုင်နေလျက်ပင် ငါတို့၏ အရှင်သခင်လင်တို့ကို တွေ့မြင်ရမည်. . ”ဟု နှစ်သက်ရွှင်လန်းစွာ ထိုင်နေကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အနောဇာဒေဝီမိဖုရားတို့အား ဒေသနာစဉ်ကို ဟောကြားတော်မူသည်။ ဒေသနာတော်အဆုံးမှာ ထိုအမျိုးသမီးအားလုံး သောတာပတ္တိဖိုလ်သို့ ရောက်ကြလေသည်။

မဟာကပ္ပိနထေရ်အမှူးရှိသော ရဟန်းတော်တစ်ထောင်တို့သည်လည်း အနောဇာမိဖုရားတို့အား ဟောကြားအပ်သော ဒေသနာကို ကြားနာရသည်ဖြစ်၍ ဒေသနာတော်အဆုံးမှာ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။ ထိုအခါမှ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် တန်ခိုးတော်ကို ရုပ်သိမ်း၍ မဟာကပ္ပိနမထေရ်တို့ကို မြင်စေတော်မူသည်။

[မှတ်ဖွယ်။ ။ မဟာကပ္ပိနမင်းတို့ကို အနောဇာမိဖုရားတို့ ရောက်ခါ စကာလ မေးလျှောက်စဉ် ပြခဲ့သော် ဦးပြည်းကတုံး နှင့်ဖြစ်၍ ဖန်ရည်စွန်းသောအဝတ်ကို ဆင်မြန်းထား ကုန်သော မိမိတို့၏ ခင်ပွန်းလင်တို့ကို တွေ့မြင်ရ ကုန်သည်ရှိသော် စိတ်၏တည်ကြည်ခြင်း မဖြစ်ကြ ပေရာ။ စိတ်မတည်ကြည်လျှင် တရားဟောငြားသော် လည်း မဂ်ဖိုလ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်ကြမည် မဟုတ်။ ထို့ကြောင့် ရောက်စအခါ၌ ပြတော်မမူ သေးဘဲ မတုန်မလှုပ်သော သဒ္ဓါစိတ်ရှိသည့် သောတာပတ္တိဖိုလ်သို့ ရောက်သောအခါ မှသာလျှင် ပြတော်မူသတည်း-ဟု မှတ်သားပေရာသတည်း။ ။ ဤကားမှတ်ဖွယ်တည်း။]



အနောဇာမိဖုရားနှင့် အမတ်ကတော်တစ်ထောင်တို့  
ရဟန္တာထေရီမဖြစ်ခြင်း

အနောဇာဒေဝီမိဖုရား အမျိုးရှိသော အမတ်ကတော်တို့သည် မဟာ ကပ္ပိနမထေရ်ကို မြင်လျှင် ထိခြင်းကြီးငါးပါးဖြင့် ကြည်လင်မြတ်နိုးရှိခိုးပြီး၍-

“အရှင်ဘုရားတို့ - အရှင်မြတ်တို့သည် ရှေးဦးစွာပင် ရဟန်းအဖြစ်သို့ ရောက်ကြရလေကုန်ပြီ”ဟု လျှောက်ထားပြီးလျှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား လက်အုပ်ချီမိုးရှိခိုး၍ ရဟန်းအဖြစ်ကို ရလိုပါကြောင်း တောင်းပန်လျှောက်ထားကြသည်။

“ဒါယိကာမတို့ - အသင်တို့သည် သာဝတ္ထိပြည်သို့ သွားရောက်၍ ဘိက္ခုနီမတို့ကျောင်းမှာ ရဟန်းပြုကြကုန်လော့” မိန့်တော်မူသည်။

အနောဇာမိဖုရားတို့သည် ခရီးစဉ်အတိုင်း မြို့ရွာဇနပုဒ်တို့ကို ဖြတ်သန်းခဲ့ကြသည်။ လမ်းခရီးမှာ လူတို့၏ ပြုစုလုပ်ကျွေးမှုကို ခံယူလျက် ခြေကျင်ခရီးဖြင့်သာ သာဝတ္ထိပြည်သို့ သွားရောက်ကြပြီး ဘိက္ခုနီမတို့ ကျောင်းမှာ ရဟန်းပြု၍ မကြာမြင့်မီမှာပင် အရဟတ္တဖိုလ်သို့ ရောက်ကြ လေသည်။

[မှတ်ဖွယ်။ ။ ဤနေရာ၌ အချို့ဆရာတို့က ဆိုကြသည်။ အနောဇာ  
ဒေဝီမိဖုရားတို့က ရဟန်းအဖြစ်ကို တောင်းပန်လျှင်  
ဘုရားရှင်ကိုယ်တော်မြတ်သည် ဥပ္ပလဝဏ္ဏာထေရီမ  
၏ လာခြင်းကို ကြံစည်တော်မူရာ ဥပ္ပလဝဏ္ဏာ  
ထေရီမ ရောက်လာပြီး ထိုနေ့မှာပင် ရဟန်းပြုကြ  
သည်ဟု ဆိုသည်။ ။ဤကားသီးခြား မှတ်ဖွယ်တည်း]



ဓမ္မဒေသနာ ဟောကြားတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းတစ်ထောင်နှင့်  
အတူ ကောင်းကင်ခရီးဖြင့် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူသည်။  
ဇေတဝန်ကျောင်းတော်သို့ ရောက်ပြီးနောက် မဟာကပ္ပိနမထေရ်သည်  
နေ့နေ့ညည-

“အဟော သုခံ။ အဟောသုခံ - ဪ-ချမ်းသာပေစွ၊ ဪ-  
ချမ်းသာပေစွ”ဟု ဥဒါန်းကျူးရင့်ကာ သွားလာနေထိုင်နေလေ့ ရှိသည်။  
ရဟန်းတို့သည် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ထံ ချဉ်းကပ်၍ -

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- မဟာကပ္ပိန  
မထေရ်သည် ‘ဪ-ချမ်းသာပေစွ၊ ဪ-ချမ်းသာပေစွ’ဟု ဥဒါန်းကျူးရင့်  
သွားလာနေထိုင်တိသည်။ ထိုမဟာကပ္ပိနမထေရ်သည် ‘မိမိ၏တိုင်းပြည်၊  
မိမိ၏ မင်းအဖြစ်ဟူသော စည်းစိမ်ချမ်းသာကို ပြန်ကာတွေးတော ကြံစည်  
အောက်မေ့၍ ထိုသို့ ကျူးရင့်ခြင်းဖြစ်မည် ထင်ပါသည်ဘုရား”လျှောက်ထား  
ကြသည်။ မြတ်စွာဘုရားသခင်သည် မဟာကပ္ပိနမထေရ်ကို ခေါ်တော်မူ၍ -

“ချစ်သားကပ္ပိန - ကာမချမ်းသာကို ပြန်လည်တွေးတောစိတ်ကူး  
ရည်မှန်းပြီး ဥဒါန်းကျူးရင့်သည်မှာ မှန်သလော”မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော်  
သည် ကာမဂုဏ်ချမ်းသာကို ပြန်လည်တွေးတော စိတ်ကူးရည်မှန်းပြီး  
ဥဒါန်းကျူးရင့်ခြင်း ဟုတ်သည်၊ မဟုတ်သည်ကို ရှင်တော်မြတ်ဘုရား  
သိတော်မူပါသည်ဘုရား”

ထိုအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က-

“ချစ်သားရဟန်းတို့ - ငါ၏သားတော်ဖြစ်သော ကပ္ပိနသည်  
ကာမဂုဏ်ချမ်းသာကို စိတ်ကူးရည်မှန်းပြီး ဥဒါန်းကျူးရင့်သည် မဟုတ်ချေ။

ငါ၏သားတော် ကပ္ပိနအား တရားတည်းဟူသော ပီတိသည် တစ်ကိုယ်လုံး  
ထုံမွမ်းအပ်သည်ဖြစ်၍ သေခြင်းကင်းရာ နိဗ္ဗာန်ကို ရည်မှန်းလျက် ဥဒါန်း  
ကျူးရင့်ခြင်း ဖြစ်ပေသည်"မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို  
ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဓမ္မပီတိ သုခံ သေတိ၊

ဝိပ္ပသန္ဓေန စေတသာ။

အရိယပ္ပဝေဒိတေ ဓမ္မေ၊

သဒါ ရမတိ ပဏ္ဍိတော။ ။

မြန်မာပြန်။ ။ လောကုတ္တရာတရားကို သောက်ရသူသည် ချမ်းသာ  
စွာ အိပ်ရနေရ၏။ ပညာရှိသူသည် ဘုရားစသော  
သူတော်ကောင်းတို့ သိမြင်အပ်သော ဗောဓိပက္ခိယ  
တရား၌ ကြည်လင်သောစိတ်ဖြင့် အခါခပ်သိမ်း  
ဓမ္မလျော်လေရာသတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည်  
ဖြစ်ကြလေသည်။

မဟာကပ္ပိနမထေရ်ဝတ္ထု ပြီး၏။





## ၅။ ပဏ္ဍိတသာမဏေဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ပဏ္ဍိတသာမဏေကို အကြောင်းပြု၍ “ဥဒကံ ဟိ နယန္တိ နေတ္တိယာ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

အတိတ်ဖြစ်ရပ်

(မဟာဒုက်အကြောင်း)

ကဿပ ဘုရားရှင်လက်ထက်တော်မှာ

ရှေးလွန်လေပြီးသော ဤဘဒ္ဒကမ္ဘာမှာ ကဿပမြတ်စွာဘုရားသခင် ပွင့်တော်မူစဉ်က ဖြစ်သည်။ ကဿပမြတ်စွာဘုရားသခင်သည် ရဟန္တာပေါင်းနှစ်သောင်း ခြံရံ၍ ဗာရာဏသီမြို့သို့ ကြွချီတော်မူခဲ့သည်။ မြို့သူမြို့သားတို့သည် ရှစ်ယောက်တစ်စု၊ ဆယ်ယောက်တစ်စု စုပေါင်း၍ အာဂန္တုက ဆွမ်းဒါနကို ပေးလှူကြသည်။ တစ်နေ့သောအခါမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဆွမ်းကိစ္စအပြီး၌ အနုမောဒနာတရား ဟောကြားတော်မူသည်။

“အို - ဒါယကာ ဒါယိကာမ အပေါင်းတို့-

၁။ ဤလောက၌ အချို့သောသူတို့သည် ‘မိမိ၏ ပစ္စည်းဥစ္စာကိုသာ ပေးလှူအပ်၏။ သူတစ်ပါးကို တိုက်တွန်းလှူဒါန်းစေသဖြင့် အဘယ်

- အကျိုး ရှိအံ့နည်း'ဟု နှလုံးသွင်းလျက် သူတစ်ပါးကို လှူရန် မတိုက်တွန်းပေ။ ထိုသူသည် ဖြစ်ရာဘုံဘဝမှာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံပေသည်။ အခြံအရံနှင့်မူကား မပြည့်စုံလေ။
- ၂။ အချို့သူတို့ကား သူတစ်ပါးကိုသာ ပေးကမ်းလှူဒါန်းစေသည်။ မိမိ မူကား မပေးမလှူ။ ထိုသူသည် ဖြစ်ရာဘုံဘဝမှာ အခြံအရံနှင့်မူ ပြည့်စုံသည်။ စည်းစိမ်ချမ်းသာနှင့်ကား မပြည့်စုံပေ။
- ၃။ အချို့သောသူသည် မိမိလည်း မပေးကမ်း၊ မလှူဒါန်း၊ သူတစ်ပါးတို့ ကိုလည်း လှူဒါန်းရန် မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းသော ဘုံဘဝမှာ စည်းစိမ်ချမ်းသာနှင့်လည်း မပြည့်စုံ၊ အခြံအရံလည်း မရှိသည်ဖြစ်၍ အထီးကျန်ကာ စားကြွင်းစားဖြစ်၍ အသက်ရှင် ရသည်။
- ၄။ အချို့သောသူကား မိမိလည်း ပေးကမ်းလှူဒါန်းသည်။ သူတစ်ပါး ကိုလည်း ပေးကမ်းလှူဒါန်းရန် တိုက်တွန်းလေ့ရှိသည်။ ထိုသူ သည် ဖြစ်ရာဘုံဘဝမှာ စည်းစိမ်ချမ်းသာနှင့်လည်း ပြည့်စုံသည်။ အခြံအရံ နှင့်လည်း ပြည့်စုံပေသည်"ဟူ၍ အနုမောဒနာတရား ဟောကြား တော်မူသည်။



ဆွမ်းအလှူပူဇော်ပွဲကြီး

ထိုသို့ ဟောကြားတော်မူသောအခါ တရားနာနေသော ပညာရှိ ယောက်ျားတစ်ယောက်က စဉ်းစားမိသည်။

“ . . မြတ်စွာဘုရား ဟောကြားတော်မူသောနည်းအတိုင်း ပြုလုပ် သည်ရှိသော် ငါ့အား အကျိုးနှစ်မျိုးဖြစ်ပေလိမ့်မည်. . ”ကြံစည်၍ မြတ်စွာ ဘုရားသခင်ထံ ချဉ်းကပ်လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-နက်ဖြန်ခါမှာ တပည့်တော်၏ဆွမ်းကို ခံယူတော်မူပါဘုရား”

“ဒါယကာ-အသင့်အား သံဃာမည်မျှ အလိုရှိသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ် ဘုရားနှင့်တကွ သံဃာမည်မျှ ရှိပါသနည်းဘုရား”

“ဒါယကာ-သံဃာနှစ်သောင်းလောက် ရှိပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ထိုရဟန်း သံဃာနှစ်သောင်းနှင့်အတူ ရှင်တော်မြတ်ဘုရားသည် နက်ဖြန်ခါမှာ တပည့် တော်၏ ဆွမ်းကို ခံယူတော်မူပါဘုရား”

မြတ်စွာဘုရားသခင် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူသည်ကို သိ သဖြင့် ထိုယောက်ျားသည် မြို့တွင်းသို့ဝင်ကာ-

“အို မိခင်၊ဖခင်တို့ - ကျွန်တော်သည် နက်ဖြန်အလို့ငှာ ဘုရားအမှူး ရှိသော သံဃာတော်အပေါင်းကို ဆွမ်းပင့်ဖိတ်ခဲ့ပြီ။ မိခင်ဖခင်တို့သည် မိမိတို့ စွမ်းအားရှိသလောက် ရဟန်းသံဃာတော်တို့အား တာဝန်ယူ၍ လှူဒါန်း ပြုစုကြကုန်လော့”ဟု လှည့်လည်ကြွေးကြော်လေသည်။

မြို့သူမြို့သားတို့သည် မိမိတို့ စွမ်းအားအပေါ် မူတည်၍ တစ်ဆယ်၊ နှစ်ဆယ်၊တစ်ရာ၊နှစ်ရာ၊ငါးရာ-စသဖြင့် စာရင်းပေးသွင်းကြသည်။



### ဆင်းရဲလွန်းသူ မဟာဒုက်

ထိုစဉ်အခါက ဗာရာဏသီမြို့မှာ ဆင်းရဲလွန်းသဖြင့် “မဟာဒုက်” အမည်ရှိသော ယောက်ျားတစ်ဦးရှိသည်။ စာရင်းကိုင်ယောက်ျားသည် မဟာဒုက်ကိုမြင်လျှင် ဤသို့ဆိုသည်။

“အချင်းမဟာဒုက် - ငါသည် ဘုရားအမှူးရှိသော သံဃာတော်တို့ကို ဆွမ်းပင့်ခဲ့ပြီ။ နက်ဖြန်ခါမှာ မြို့သူမြို့သားတို့သည် ဆွမ်းလှူကြလိမ့်မည်။ သင်သည် သံဃာမည်မျှကို ဆွမ်းလုပ်ကျွေးနိုင်ပါမည်နည်း”

“အိုအချင်း - ငါ့အား သံဃာတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်ပါမည် နည်း။ ချမ်းသာသူတို့ကသာ အလိုရှိကြပါလိမ့်မည်။ ငါ့မှာကား ဝမ်းတစ်ထွာ အတွက် ထမင်းကိုမျှ မစားနိုင်။ ယာဂုကိုသာ သောက်နေရသည်။ ယခု ယာဂုကျိုချက်ရန် ဆန်တစ်စေ့သော်မျှ မရှိသေးပါ။ အခစားလုပ်၍ အသက် မွေးရသောငါ့အား ရဟန်းသံဃာတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်ပါမည်နည်း”

“အချင်းမဟာဒုက် - မြို့သူမြို့သားတို့သည် ကောင်းကောင်းစား ကောင်းကောင်းဝတ်ပြီး ချမ်းချမ်းသာသာနေကြသည်။ သင့်မှာမူ တစ်နေ့လုံး လုပ်ရပါသော်လည်း ဝမ်းဝရံမျှ မရချေ။ ဤသို့ ဝမ်းဝရံမျှ မရှိသောသင်သည် ရှေးဘဝက မလှူခဲ့၍ ယခုဘဝမှာ ဤကဲ့သို့ ဆင်းရဲနွမ်းပါးဖြစ်ရသည့် အဖြစ်ကို သိပါသလော”

“သိပါသည်”

“သိပါလျက် အဘယ့်ကြောင့် ယခုအလှူဒါနကို မပြုချင်ပါသနည်း၊ သင်သည် ငယ်ရွယ်သေးသူလည်း ဖြစ်သည်။ အားသွန်ခွန်စိုက်ဖြင့် အခစားလုပ်ပြီး မိမိစွမ်းနိုင်သလောက် အလှူဒါန ပြုသင့်သည် မဟုတ်ပါလော”

ထိုစကားကို ကြားလျှင် မဟာဒုက်သည် ထိတ်လန့်သွားပြီး-

“အရှင် - အကျွန်ုပ်အတွက် ရဟန်းတစ်ပါး စာရင်းမှတ်ထားပါ။ အကျွန်ုပ်သည် အခစားလုပ်ပြီး၊ ထိုရဟန်းတစ်ပါးအား ဆွမ်းလှူဒါန်းပါမည်”

စာရင်းကိုင်သည် သံဃာတစ်ပါးမျှကို စာရင်းမှတ်ရန် မလိုဟုယူဆ၍ မမှတ်ထားမိဘဲ ရှိလေသည်။ မဟာဒုက်သည် အိမ်ပြန်လာပြီး မယား ဖြစ်သူအား-

“ချစ်နွယ်မ - နက်ဖြန်ခါမှာ မြို့သူမြို့သားတို့သည် သံဃာအသီးသီးကို ပင့်ဖိတ်၍ ဆွမ်းဒါနပြုကြမည်။ ငါ့ကို စာရင်းကိုင်က တိုက်တွန်းသဖြင့် ငါသည် သံဃာတော်တစ်ပါးအား ဆွမ်းလှူဒါန်းရန် ဝန်ခံခဲ့ပါသည်” ပြောလျှင် မယားဖြစ်သူက-

“ငါတို့ ဆင်းရဲနွမ်းပါးလှသည်၊ အဘယ့်ကြောင့် ဝန်ခံလာခဲ့ရသနည်း” ဟု မညည်းညူ မပယ်ရှားမှုဘဲ-

“ချစ်လင် - သင်သည် ကောင်းသောအမှုကို ပြုပါပေသည်။ ငါတို့သည် ရှေးဘဝက မပေးလှူခဲ့သောကြောင့် ယခုဘဝမှာ ဆင်းရဲကြရသည်။ ငါတို့နှစ်ဦးလုံး ယနေ့မှာ အခစားပြုလုပ်ပြီး ရသောလုပ်ခဖြင့် သံဃာတော်တစ်ပါးအား ဆွမ်းဒါနပြုကြပါမည်” ဆို၍ လင်မယားနှစ်ဦးစလုံး အလုပ်လုပ်ရန် ထွက်ခဲ့ကြသည်။ သူဌေးကြီးတစ်ဦးသည် မဟာဒုက်ကိုမြင်၍ မေးသည်။

“အချင်းမဟာဒုက် - သင် အလုပ်လုပ်မည်လော”

“လုပ်ပါမည် အရှင်သူဌေးကြီး”

“မည်သည့်အလုပ်ကို လုပ်မည်နည်း”

“အရှင်သူဌေးကြီးခိုင်းသော မည်သည့်အလုပ်ကိုမဆို လုပ်ပါမည်”

“နက်ဖြန်ခါမှာ ငါတို့သည် နှစ်ရာ၊ သုံးရာမျှသော သံဃာတော်တို့ကို ဆွမ်းလှူဒါန်းကြမည်။ ထင်းတို့ကို ခွဲပေးပါ” ဆို၍ ပဲခွပ်၊ ပုဆိန်တို့ကို ထုတ်ပေးသည်။ မဟာဒုက်သည် ပုဆိုးကို ခိုင်ခိုင်ဝတ်၍ ပဲခွပ်တစ်လှည့်၊ ပုဆိန်

တစ်လှည့်ဖြင့် လဲကာလှယ်ကာ မနားစတမ်း ထင်းတို့ကို ပေါက်ခွဲသည်။ သူဌေးကြီးက-

“မဟာဒုက္ခ- သင်သည် ယနေ့အလုပ်ကို ကြိုးစားပမ်းစားလုပ်လေဘိသည်။ သင့်မှာ အဘယ်အကြောင်း ရှိသနည်း”

“အရှင်သူဌေးကြီး - အကျွန်ုပ်သည် နက်ဖြန်ခါမှာ ရဟန်းတစ်ပါးအား ဆွမ်းဒါနပြုဖို့ ဝန်ခံထားသည်။ ထို့ကြောင့် ကြိုးစားပမ်းစား လုပ်ရပါသည်”

ထိုစကားကို ကြားလျှင် သူဌေးကြီးသည် သဘောကျ၍ -

“ . . . ဪ - မဟာဒုက္ခပြုအပ်သော အမှုကား အံ့ဖွယ်ရှိပေစွတကား။ ‘ငါကား ဆင်းရဲနွမ်းပါးသူ’ ဟု တိတ်တဆိတ်မနေဘဲ အခစားအလုပ်လုပ်ပြီး သံဃာတော်တစ်ပါးကို ဆွမ်းဒါနပြုမည်ဝန်ခံဘိသည် . . . ” စဉ်းစားမိပြီး ထင်းခွဲပြီးသောအခါ လုပ်အားခအဖြစ် သလေးဆန် လေးကွမ်းစားကို ပေးပြီးမှ-

“အသင်ကြိုးစားပုံကို သဘောကျ၍ ဤလေးကွမ်းစားသော သလေးဆန်ကို ပေးပါသည်” ဟူ၍ သလေးဆန်လေးကွမ်းစားကို ထပ်ပေးပြန်သည်။ မဟာဒုက္ခသည် လုပ်အားခအဖြစ် သလေးဆန် ရှစ်ကွမ်းစား ရရှိသည်။



မဟာဒုက္ခ၏မယား သူဆင်းရဲမ

သူဌေးကတော်သည် မဟာဒုက္ခ၏မယား သူဆင်းရဲမကိုမြင်၍ -

“ညီမ - သင်သည် မည်သည့်အလုပ်ကို လုပ်မည်နည်း”

“အရှင်မတို့ စေခိုင်းသော မည်သည့်အလုပ်ကိုမဆို လုပ်ပါမည်” ဆိုလျှင် မောင်းတင်းကုပ်သို့သွင်း၍ ကျည်ပွေ့၊ ဗန်း၊ ဆန်ကော စသည်တို့ကို ပေးလိုက်သည်။ သူဆင်းရဲမသည် သီချင်းတကြော်ကြော်ဆို၍ အလုပ်တို့ကို ဆက်တိုက်ပြုလုပ်သည်။ သူဌေးကတော်က-

“သင်အလုပ်လုပ်သည်ကို ကြည့်ရသည်မှာ အလွန်ရွှင်လန်းနေပုံ ရသည်။ သင့်မှာ အဘယ်အကြောင်း ရှိသနည်း”

“အရှင်မ-ကျွန်တော်မတို့သည် အခစားလုပ်ပြီး နက်ဖြန်ခါမှာ သံဃာတော်တစ်ပါးကို ဆွမ်းဒါနပြုပါမည်။ ထို့ကြောင့် ရွှင်လန်းနေပါသည်”

သူဌေးကတော်သည် သဘောကျ၍ ထောပတ်အိုးငယ်တစ်လုံး၊ နို့မင်းအိုးငယ်တစ်လုံး၊ ချင်း၊ ငရုတ်နှင့် သလေးဆန်တစ်ကွမ်းစားကို ပေးလိုက်



သည်။ ဤသို့ဖြင့် မဟာဒုက္ခတို့ လင်မယားသည် ထိုနေ့အဖို့ ဆန် ကိုးကွမ်းစား ရရှိလာခဲ့သည်။

“ချစ်နွယ် - ငါရလာခဲ့သောဆန်ကို ဆွမ်းအတွက် လျာထားပြီး သင်ရ လာသောလုပ်ခကို ဟင်းလျာအတွက် ဖလှယ်ဝယ်ယူကြပါစို့”ဟု စီစဉ်ကြ သည်။

လင်မယားနှစ်ယောက်သည် “လှူဖွယ်ဝတ္ထုကို ရပေပြီ”ဟု ကြည်လင် ရွှင်လန်းစွာဖြင့် နံနက်စောစောကပင် အိပ်ရာမှ ထခဲ့ကြသည်။ မယား ဖြစ်သူက-

“အမောင် ချစ်လင်-သွားပါချေ။ ကောင်းနိုးရာရာသော ဟင်းရွက် တို့ကို သွားရှာပါချေ”ဆိုသဖြင့် မဟာဒုက္ခသည် အိမ်ဈေးမှာသွားရှာရာ မရသဖြင့် မြစ်ကမ်းနားသို့ ဟင်းရွက်ခူးရန် သီချင်းတကြော်ကြော်ဖြင့် ထွက်လာခဲ့သည်။ ထိုစဉ် တံငါသည်တစ်ဦးက မဟာဒုက္ခအသံကိုကြား သဖြင့် မှတ်မိပြီး ခေါ်ကာ-

“အချင်းမဟာဒုက္ခ- ဘာကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဟင်းရွက်ကို ခူးလေဘိသနည်း”မေးသည်။

“အချင်းတံငါသည် - ငါတို့ ယနေ့ သံဃာတော်တစ်ပါးကို ဆွမ်းကျွေး ကြမည်။ ထို့ကြောင့် ငါပျော်နေသည်”

“မဟာဒုက္ခ - ကောင်းကောင်းမွန်မွန်ကိုသာ သုံးဆောင်တော်မူကြ ရကုန်သော ရဟန်းတော်တို့က သင့်ဟင်းရွက်ကို အသို့လျှင် ဘုဉ်းပေးလို ကြမည်နည်း”

“အသို့တတ်နိုင်ပါမည်နည်း၊ တတ်နိုင်သောဟင်းရွက်တို့ဖြင့်သာ ပြုစု လုပ်ကျွေးရပါတော့မည်”

“သို့ဖြစ်လျှင် လာခဲ့ပါ”

“အဘယ်ကို ပြုပေးရမည်နည်း”

“ဤငါးတို့ကိုယူပြီး မြို့ထဲမှာ သွားရောင်းချေ”ဆိုသဖြင့် မဟာဒုက္ခ ငါးရောင်းထွက်ခဲ့သည်။ မြို့သူမြို့သားတို့သည် သံဃာတော်တို့အား ဆွမ်း ကျွေးရန်အတွက် ငါးတို့ကို ဝယ်ယူကြသည်။ ဤသို့ ငါးတို့ကို ရောင်းချ နေစဉ်မှာ ဆွမ်းချိန်ကို ရောက်လုနီးလာသည်။ မဟာဒုက္ခသည် အချိန်ကို ကြည့်၍ တံငါသည်ကို ပြောသည်။

“အချင်းတံငါသည် - ငါသွားတော့မည်။ သံဃာတော်တို့ ကြွလာခါ နီးပြီ”

“သင့်အတွက် ငါးတစ်ကောင်တလေ ရသလော”

“အချင်း - တစ်ကောင်မှမရပါ။ ငါးအားလုံး ကုန်ချေပြီ”

တံငါသည်သည် မိမိအတွက် သဲထဲမှာ မြုပ်ထားသော ငါးကြင်း လေးကောင်ကို ဖော်ယူ၍ -

“ဤငါးတို့ဖြင့် သံဃာတော်တို့အား ဆွမ်းလုပ်ကျွေးပါလော့” ဆိုပြီး ပေးလိုက်သည်။ ငါးတို့ကိုယူ၍ မဟာဒုက် အိမ်ပြန်ခဲ့သည်။



### ဘုရားရှင်သိမြင်တော်မူခြင်း

ထိုနေ့နံနက်မှာ ကဿပမြတ်စွာဘုရားသခင်သည် လောကကို ကြည့်တော်မူသည်ရှိသော် မဟာဒုက်ကို မြင်တော်မူသည်။ “အသိဖြစ်လတ္တံ့နည်း” ဟု ဆင်ခြင်ပြန်လျှင် -

“ . . မဟာဒုက်သည် မိမိမယားနှင့်အတူ ယမန်နေ့က သံဃာတော် တစ်ပါးကို ဆွမ်းကျွေးမည်ဟု အခစားပြုလုပ်ခဲ့ကြသည်။ လူအများသည် မိမိတို့ ရရှိထားသော စာရင်းအတိုင်း ရဟန်းတော်တို့ကို ပင့်သွားကြလိမ့် မည်။ မဟာဒုက်ကား ငါဘုရားကိုထား၍ ရဟန်းတစ်ပါးမှ မရဘဲ ဖြစ်လတ္တံ့” မြင်တော်မူသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တို့၏ အလေ့သဘောမည်သည် ကား “လောက၌ အမိအဖတို့သည် မွေးလာသော သားသမီးတို့တွင် ဆင်းရဲ နွမ်းပါးသော သားသမီးကိုသာ ကြင်နာလွန်းစွာဖြင့် ကရုဏာကြီးကာ အထူး စောင့်ရှောက်စောင့်မသကဲ့သို့” ဆင်းရဲငြိုငြင်ပင်ပန်းသော သတ္တဝါတို့၌ သနားကြင်နာဇနာတော်မူတတ်သည်။ ထို့ကြောင့် ကဿပ မြတ်စွာဘုရား သခင်သည်လည်း နံနက်စောစောကပင် ကိုယ်လက် သုတ်သင်ခြင်းကို ပြုတော်မူ၍ “မဟာဒုက်အား ချီးမြှောက်အံ့” ဟု ဆင်ခြင် အောက်မေ့တော်မူလျက် ဂန္ဓကုဋိတိုက်တော်သို့ ကြွဝင်၍ သီတင်းသုံး ထိုင်နေတော်မူသည်။

မဟာဒုက္ခအား သိကြားမင်းကူညီခြင်း

မဟာဒုက္ခသည် ငါးကြင်းလေးကောင်ကိုယူ၍ မိမိအိမ်သို့ဝင်လျှင် သိကြားမင်းစံရာ ပဏ္ဍာကမ္မလာကျောက်ဖျာတင်းမာသဖြင့် သိကြားမင်းက ဆင်ခြင်ကြည့်ရှုလေသော် မဟာဒုက္ခတို့ လင်မယား ရဟန်းတစ်ပါးအား ဆွမ်းလုပ်ကျွေးမည့်အဖြစ်ကိုလည်းကောင်း၊ မည်သည့်ရဟန်းကိုမှ ရမည် မဟုတ်သဖြင့် ဘုရားရှင်ကိုယ်တော်တိုင် မဟာဒုက္ခအား ချီးမြှောက်အံ့ဟု ဂန္ဓကုဋိတိုက်တော်မှာ သီတင်းသုံးနေသည့်အဖြစ်ကိုလည်းကောင်း မြင်လေသည်။

“ . . မဟာဒုက္ခသည် မိမိစွမ်းအားရှိသည့်အလျောက် တတ်နိုင်ရာသော ဆွမ်းတို့ကို မြတ်စွာဘုရားသခင်အား ကပ်လှူပေရာသည်။ ယခု ငါသည် မဟာဒုက္ခအိမ်သို့ သွားရောက်ကာ ထမင်းချက်အမှုကိုပြုမှ သင့်မည်”ဟု ကြံပြီး နတ်ပြည်မှ ဆင်းသက်၍ မဟာဒုက္ခအိမ်သို့ လာခဲ့သည်။

“အလုပ်လုပ်ရန် ငှားမည့်သူ ရှိပါသလော”မဟာဒုက္ခကို မေးသည်။

“အသင်-အဘယ်အလုပ်ကို လုပ်မည်နည်း”

“အကျွန်ုပ်သည် အတတ်ပညာအားလုံးကို တတ်သိပါသည်။ မတတ်သောပညာဟူ၍ မရှိပါ။ ထမင်းဟင်းကိုလည်း ပြည့်စုံအောင် စီမံတတ်ပါသည်”

“အချင်း - ငါတို့သည် သင့်အား အလုပ်လုပ်စေလိုပါသည်။ သို့သော် လုပ်အားခ ပေးရန် မရှိပါ”

“အဘယ်အလုပ်မျိုးပါနည်း”

“ငါတို့သည် ရဟန်းတစ်ပါးအား ဆွမ်းလုပ်ကျွေးရန် စီစဉ်နေပါသည်။ ထိုအတွက် ကူညီလုပ်ကိုင်ရန်သာလိုပါသည်”

“ရဟန်းသံဃာအား ဆွမ်းလုပ်ကျွေးမည်ဆိုပါလျှင် လုပ်အားခပေးရန် မလိုပါပြီ။ အကျွန်ုပ်အား ထိုကုသိုလ်၏အဖို့ကိုသာ ပေးပါလော့”

“အချင်း-သို့ဖြစ်လျှင် လာပါ။ ကောင်းစွာချက်ပြုတ်စီမံပါလော့”

“အချင်းမဟာဒုက္ခ - သွားတဲ့ဈေး။ သင့်အားရရှိသော ရဟန်းကို သွားရောက်ပင့်ဆောင်ဈေးလော့။ သည်မှာ အကျွန်ုပ် ပြုလုပ်စီမံထားပါမည်”  
မဟာဒုက္ခသည် သံဃာပင့်ရန် ထွက်ခွာခဲ့သည်။



ဘုရားရှင်သပိတ်တော် မဟာဒုက္ခရရှိခြင်း

စာရင်းကိုင်သည် မှတ်ထားသော စာရင်းအတိုင်း လူတို့၏အိမ်သို့ ရဟန်းတို့ကို လျှောက်ကြားပင့်လွှတ်နေသည်။ မဟာဒုက္ခက စာရင်းကိုင်ထံ သွား၍ -

“အရှင် - အကျွန်ုပ်အား ကျရောက်သော ရဟန်းတစ်ပါးကို ပေးသနားတော်မူပါ”တောင်းခံသည်။ စာရင်းကိုင်သည် ထိုအခါမှသတိရ၍ -

“အချင်းမဟာဒုက္ခ - သင့်အတွက် သံဃာကို ငါ့မေ့ထားမိချေသည်”

“အိုအရှင် - အဘယ်ကြောင့် အကျွန်ုပ်ကို ဖျက်ဆီးပါသနည်း။ အကျွန်ုပ်သည် မစွမ်းနိုင်သောကြောင့် ပယ်မြစ်ပါလျက် ယမန်နေ့က သင်သည် အကျွန်ုပ်အား တိုက်တွန်းသဖြင့် အကျွန်ုပ်တို့ လင်မယား နှစ်ယောက် ယမန်နေ့က တစ်နေ့လုံး ကိုယ်ခန္ဓာကို မငဲ့ကွက်ဘဲ ပင်ပန်းကြီးစွာဖြင့် သူများထံမှာ အခစားလုပ်ပြီးမှ ယနေ့ နံနက်မှာလည်း စောစီးစွာကပင် မြစ်ကမ်းနားမှာ ဟင်းရွက်တွေ ရှာဖွေခဲ့ရပါသေးသည်။ အကျွန်ုပ်အား သနားခဲ့ညှာသောအားဖြင့် ရဟန်းတစ်ပါးပေးသနားတော်မူပါ” အခါခါတောင်းဆိုလျက် လက်နှစ်ဖက်ကိုမြှောက်၍ သည်းထန်စွာ ငိုကြွေးလေသည်။

လူအများ စုရုံးလာကြပြီး အကြောင်းကိုမေးလျှင် မဟာဒုက္ခက ဖြစ်ကြောင်းကုန်စင်ကို ပြောပြသည်။ လူအများက စာရင်းကိုင်ကို မေးသည်။

“.. အသင်သည် မဟာဒုက္ခအား တိုက်တွန်းပြောဆိုခဲ့သည်မှာ မှန်ပါသလော”

“တိုက်တွန်းမိခဲ့ပါသည်”

“သင်သည် ဝန်လေးသောအမှုကို ပြုမိချေပြီ။ သင်သည် ရဟန်းနှစ်သောင်းစာရင်းကိုင်ထားပါလျက် မဟာဒုက္ခအား ရဟန်းတစ်ပါးကိုမျှ မပေးနိုင်ရာသလော” အများက ဆိုကြသဖြင့် စာရင်းကိုင်သည် စိတ်မကောင်းကြီးစွာဖြင့် မဟာဒုက္ခအား -

“အချင်းမဟာဒုက္ခ - ငါ့ကို မဖျက်ဆီးပါလင့်၊ သင့်ကြောင့် ငါသည် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရပေတော့မည်။ လူများကလည်း မိမိတို့ ရရှိသောစာရင်းအတိုင်း ရဟန်းတို့ကို ပင့်ဆောင်သွားကြလေပြီ။ သူတို့

အိမ်မှာ ထိုင်နေပြီးသောရဟန်းတို့ကို တစ်ဖန်ပင့်ဆောင်ပေးဖို့ရာကလည်း မသင့်တော်ပြီ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်ကား ဂန္ဓကုဋိ တိုက်တော်တွင်းမှာ သီတင်းသုံးတော်မူနေပါသည်။ ပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၊ စစ်သူကြီး စသူတို့က မြတ်စွာဘုရား ဂန္ဓကုဋိတိုက်တော်မှ ထွက်ကြွတော်မူ လာခြင်းကို စောင့်ဆိုင်းနေကြသည်။ ဘုရားရှင်ကိုယ်တော်မြတ်သည်လည်း ဆင်းရဲနွမ်းပါးသူကို အစဉ်သနားတော်မူလေ့ ရှိပါသည်။ ကျောင်းတော်သို့ သွား၍ ‘ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့် တော်သည် ဆင်းရဲနွမ်းပါးသူ ဖြစ်ပါသည်။ တပည့်တော်အား အစဉ် သနားတော် မူသဖြင့် ချီးမြှင့်တော်မူပါဘုရား’ဟု ရှိခိုးလျှောက်ကြားလေ။ သင့်ကုသိုလ်ကံ ရှိလျှင် မြတ်စွာဘုရားသပိတ်တော်ကို မချွတ်ဧကန် ရရှိပေလိမ့်မည်” ပြောဆို စေလွှတ်လိုက်သည်။

မဟာဒုက်သည် ကျောင်းတော်သို့ လာခဲ့သည်။ ထိုမဟာဒုက်ကို အခြားနေ့များက ကျောင်းတော်မှာ စားကြွင်းစားအဖြစ်ဖြင့် မြင်ဖူးသော ကြောင့် လူတို့က-

“အချင်းမဟာဒုက် - ယခုဆွမ်းစားချိန် မဟုတ်သေး။ ဘာလာလုပ် သနည်း”မေးကြသည်။

“အရှင်တို့ - ကျွန်တော်မျိုးသည် ဆွမ်းစားချိန် မဟုတ်သေးမှန်း သိပါသည်။ မြတ်စွာဘုရားသခင်အား ရှိခိုးရန် လာရောက်ပါသည်” ပြော ဆို၍ ဂန္ဓကုဋိတိုက်တော်လှေကားခုံ၌ ဦးခေါင်းထားပြီး ထိခြင်းငါးပါးဖြင့် ရှိခိုးလျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော် သည် ဤဗာရာဏသီမြို့တော်၌ ဆင်းရဲနွမ်းပါးဆုံးသူ ဖြစ်ပါသည်။ တပည့် တော်ထက် ဆင်းရဲနွမ်းပါးသူ မရှိပါ။ အရှင်ဘုရားတို့သည် တပည့်တော် ၏ ကိုးကွယ်မှီခိုရာ ဖြစ်တော်မူပါ။ တပည့်တော်အား အစဉ်သနားသဖြင့် သဂြိုဟ်ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရား” လျှောက်ကြားလေသည်။

မြတ်စွာဘုရားသခင်သည် ဂန္ဓကုဋိတိုက်ကို ဖွင့်တော်မူ၍ သပိတ် တော်ကို မဟာဒုက်လက်မှာ တင်ထားတော်မူသည်။ မဟာဒုက်သည် သပိတ်တော်ကိုရလျှင် ဝမ်းသာမဆုံး ရှိလေသည်။





သပိတ်တော်ကို ဝယ်ယူကြခြင်း

ပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၊ စစ်သူကြီး၊ အမတ် စသူတို့က တစ်ယောက်  
မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်  
တိုင် ပေးသနားတော်မူသော သပိတ်တော်ဖြစ်၍ မည်သူကမှ အနိုင်အထက်  
မယူနိုင်ကြချေ။

“အချင်းမဟာဒုက် - ငါတို့အား ဘုရားရှင်သပိတ်တော်ကို ပေးပါ  
လော့၊ သင့်အား ဤရွှေဤမျှသော အသပြာတို့ကို ပေးပါမည်။ သင့်အား  
ဘုရားရှင်သပိတ်တော်ဖြင့် အဘယ်အကျိုးရှိမည်နည်း၊ ဤအသပြာကို  
ယူပါလော့”ဆိုကြသည်။ မဟာဒုက်က-

“မည်သူ့အားမျှ သပိတ်တော်ကို မပေးပြီ။ ငါ့အား ဥစ္စာဖြင့် အလို  
မရှိပြီ။ ဘုရားရှင်တော်ကိုသာ ဆွမ်းလုပ်ကျွေးတော့မည်”ဆိုသည်နှင့်  
ပြန်သွားကြသည်။ ပြည့်ရှင်မင်းကြီးကမူ-

“... မဟာဒုက်သည် ပစ္စည်းဥစ္စာဖြင့် ဖြားယောင်းပါသော်လည်း  
ဘုရားရှင်သပိတ်တော်ကို မပေး။ ဘုရားရှင်ကိုယ်တော်တိုင် ပေးသနား  
တော်မူသည်ဖြစ်၍လည်း အတင်းအဓမ္မယူခြင်းငှာ မတတ်ကောင်း။ ဤ  
မဟာဒုက်သည် အဘယ်မျှ လှူနိုင်ပါမည်နည်း။ သူပေးလှူသောဆွမ်းကို  
ကြည့်၍ အဆင်မပြေခဲ့လျှင် ဘုရားရှင်ကို နန်းတော်သို့ ပင့်ဆောင်ပြီး ဆွမ်း  
လှူဒါန်းမည်. . ”အတွေးဖြင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့်အတူ  
လိုက်ပါသွားသည်။



မဟာဒုက် ဆွမ်းလုပ်ကျွေးခြင်း

သိကြားမင်းသည် မဟာဒုက်အိမ်မှာ ဆွမ်းဘောဇဉ်တို့ကို စီရင်  
ပြင်ဆင်ပြီး ဘုရားရှင်တို့အားသာထိုက်သောနေရာကို ခင်းကျင်းပြီး နေနှင့်  
သည်။ မဟာဒုက်သည် ဘုရားရှင်တော်မြတ်ကို ပင့်ဆောင်လာခဲ့သည်။

မဟာဒုက်အိမ်သည် နိမ့်နိမ့်ကလေးဖြစ်သည်။ အိမ်တွင်းသို့ ဝင်သူ  
တိုင်း ငုံ့ပြီးမှသာ ဝင်ရသည်။ မြတ်စွာဘုရားကြွဝင်တော်မူသော်ကား မငုံ့  
မူဘဲ ပကတိအတိုင်း ကြွဝင်တော်မူသည်။ ဖြစ်ပုံမှာ မြတ်စွာဘုရား ကြွဝင်  
တော်မူလျှင် မြေကြီးသည် အောက်သို့ နိမ့်သွားသည်။ အိမ်ကား အထက်သို့  
မြင့်သွားသည်။ ဤသို့ဖြင့် မြတ်စွာဘုရားသခင်သည် မငုံ့မူဘဲ ပကတိသော

အနေအထားအတိုင်းဖြင့် ကြွဝင်တော်မူခဲ့ပြီး ခင်းထားသော နေရာမှာ ထိုင်နေသီတင်းသုံးတော်မူသည်။ လိုက်ပါလာသောမင်းကြီးက-

“အချင်းမဟာဒုက် - သပိတ်တော်ကို ငါတို့တောင်းပါသော်လည်း သင်မပေးခဲ့။ အဘယ်မည်သော လှူဖွယ်ဝတ္ထုဖြင့် ဘုရားရှင်အား သင် ဆွမ်းလုပ်ကျွေးမည်နည်း။ ငါကြည့်လိုသည်” ဆိုသော် သိကြားမင်းက ဆွမ်းဘောဇဉ်ကို ဖွင့်ပြသည်။ ဆွမ်းဘောဇဉ်အနံ့သည် တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။ မင်းကြီးသည် ကြည့်ရှုပြီးလျှင်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဒကာတော်သည် မဟာဒုက်၏ဆွမ်းကား မည်သို့ကောင်းပါမည်နည်း။ သင့်လျော်သော ဆွမ်းကို မကပ်လှူနိုင်ခဲ့သော် ရှင်တော်မြတ်ဘုရားအား နန်းတော်သို့ ပင့်ဆောင်၍ ဆွမ်းလှူဒါန်းမည် အတွေးဖြင့် ရှင်တော်မြတ်ဘုရားနှင့်အတူ လိုက်ပါခဲ့ပါသည်။ ယခုသော်ကား ဤသို့သဘောရှိသော ဆွမ်းဘောဇဉ်ကို ဒကာတော်သည်ပင် ရှေးအခါက တစ်ခါမျှမတွေ့ဖူးပါ။ ဒကာတော်သည် ဤမှာရှိနေလျှင် မဟာဒုက်သည် အနေရခက်ရှာလိမ့်မည်။ ဒကာတော် သွားပါတော့မည်ဘုရား” လျှောက်ထားပြီး ရှိခိုး၍ နန်းတော်သို့ ပြန်သွားလေသည်။



### ရတနာခုနစ်ပါး မိုးကြီးရွာခြင်း

သိကြားမင်းနှင့် မဟာဒုက်သည် မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်အား ရိုသေစွာ ဆွမ်းလုပ်ကျွေးကြသည်။ ဆွမ်းကိစ္စပြီးလျှင် မြတ်စွာဘုရားသခင်သည် ဆွမ်းအနုမောဒနာပြု၍ ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ သိကြားမင်းက သတိပေးသဖြင့် မဟာဒုက်က သပိတ်တော်ကို ယူပြီး နောက်မှ လိုက်ပို့သည်။ မြတ်စွာဘုရားသခင်ကြွတော်မူပြီးခဏအကြာ သိကြားမင်းသည် အိမ်တံခါးဝမှာရပ်လျက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်မှာ ကောင်းကင်မှ ရတနာခုနစ်ပါးအတိပြီးသော မိုးကြီးရွာသည်။ တစ်အိမ်လုံး အိုးခွက်မှစ၍ ပြည့်ကုန်သည်။ လူနေထိုင်စရာမရှိ ဖြစ်လေသည်။ မယားဖြစ်သူသည် သားသမီးတို့နှင့်အတူ အိမ်အပြင် ထွက်၍ နေရသည်။ သိကြားမင်းလည်း နတ်ပြည်သို့ ပြန်သွားသည်။

မဟာဒုက္ခသည် မြတ်စွာဘုရားသခင်အား လိုက်ပို့ပြီး ပြန်လာသည့် အခါ အိမ်အပြင်မှာ ရပ်နေသော သားမယားကိုမြင်၍ မေးမြန်းသည်။

“ဘုကြောင့် အပြင်မှာ ထွက်နေရသနည်း”

“ချစ်လင် - ငါတို့တစ်အိမ်လုံး ရတနာခုနစ်ပါးဖြင့် ပြည့်နေလေပြီ၊ နေထိုင်စရာမျှမရှိ ဖြစ်နေ၍ အပြင်ထွက်နေရပါသည်”

ထိုစကားကိုကြားလျှင် “. . . ငါလှူဒါန်းသောအကျိုးသည် ယနေ့ပင် လျှင် အကျိုးပေးလေပြီ”ဟုသိ၍ မင်းကြီးထံသွား၍ ရှိခိုးထိုင်နေလေသည်။

“မဟာဒုက္ခ - ဘုကြောင့် လာသနည်း”

“အရှင်မင်းမြတ် - ကျွန်တော်မျိုး၏နေအိမ်သည် ရတနာခုနစ်ပါးနှင့် ပြည့်နေလေပြီ။ ထိုပစ္စည်းဥစ္စာတို့ကို သိမ်းဆည်းတော်မူပါ” လျှောက်တင် သည်။ မင်းကြီးက-

“ဪ. . . အံ့ဩဖွယ်ရှိလွန်းပေစွတကား။ ဘုရားရှင်ကိုယ်တော်မြတ် အား လှူဒါန်းခြင်းသည် ယနေ့မှာပင် ဒိဋ္ဌလက်ငင်းအကျိုးပေးပေသည် တကား”ဟု အံ့ဩလွန်းစွာဖြင့်-

“မဟာဒုက္ခ-ယခု အဘယ်အရာကို ရသင့်သနည်း”မေးတော်မူသည်။

“အရှင်မြတ် - ထိုပစ္စည်းဥစ္စာတို့ကို သယ်ယူရန် လှည်းတစ်ထောင် လိုပါသည်”ဆိုသဖြင့် မင်းကြီးက လှည်းတစ်ထောင်ကို စေလွှတ်တိုက်ယူ စေပြီး မင်းရင်ပြင်မှာ ပုံထားစေသည်။ ထန်ပင်မြင့်တမျှ ရတနာပုံကြီး ဖြစ်လေသည်။ မင်းကြီးသည် မြို့သူမြို့သား တို့ကို စုဝေးစေ၍-

“ဤမြို့မှာ ဤမျှလောက်ကြွယ်ဝသူရှိသလော” မေးတော်မူသည်။

“အရှင်မင်းမြတ်-မည်သူမျှမရှိပါ”

“ဤမျှလောက် ကြွယ်ဝသူကို မည်သို့ပြုအပ်သနည်း”

“အရှင်မင်းမြတ်-သူဌေးကြီးရာထူးကို ချီးမြှောက် ပေးသနားသင့် ပါသည်” လျှောက်တင်ကြသဖြင့် ထိုနေရာမှာပင် မဟာဒုက္ခအား သူဌေးကြီး ရာထူးကို ပေးသနားတော်မူသည်။

ထို့နောက် သူဌေးကြီးရာထူးရပြီးသော မဟာဒုက္ခအား ရှေးတုန်းက သူဌေးကြီးတစ်ဦးနေခဲ့ဖူးသော အိမ်နေရာကို ညွှန်ကြား၍ အိမ်ဆောက်စေ သည်။ ချုံပိတ်ပေါင်းကိုရှင်းလင်း၍ အိမ်ဆောက်စေသည်တွင် အိုးချင်း ထိနေသော ရွှေအိုးတို့ကိုလည်း တူးဖော်ရရှိပြန်သည်။ မင်းကြီးအား လျှောက်ထားလျှင်-

“အသင့်ဘုန်းကံကြောင့်ဖြစ်ထွန်းပေါ်ပေါက်လာသည်ကို အသင်ပင် သိမ်းဆည်းယူလေတော့” ပေးသနားတော်မူသည်။

မဟာဒုက်သည် ထိုနေရာမှာ အိမ်ဆောက်လုပ်ပြီးသောအခါ ဘုရား အမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်လုံးလုံး အလှူကြီးပေးလှူ သည်။ နောက်ကာလ၌လည်း အသက်ရှင်သမျှ ကာလပတ်လုံး စည်းစိမ် ချမ်းသာကို ခံစားလျက် ကုသိုလ်ကောင်းမှုတို့ကိုပြုပြီး အသက်အဆုံး၌ နတ်ပြည်၌ ဖြစ်လေတော့သည်။



### ပစ္စုပ္ပန်ဖြစ်စဉ် မိခင်ဖြစ်သူ ချင်ခြင်းဖြစ်ခြင်း

ဘုရားရှင်တစ်ဆူနှင့်တစ်ဆူအကြား ကာလပတ်လုံး နတ်စည်းစိမ်ကို အဖန်ဖန် ခံစား၍ ဂေါတမမြတ်စွာဘုရားသခင်ပွင့်တော်မူလာသောအခါ နတ်ပြည်မှစုတေခဲ့ပြီး သာဝတ္ထိပြည်၌ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အလုပ်အကျွေး သူဌေးသမီးဝမ်းမှာ ပဋိသန္ဓေတည်လာသည်။ ပဋိသန္ဓေ တည်လာသည်နှင့်သူဌေးသမီးအား ချင်ခြင်းဖြစ်သည်။

“အရှင်သာရိပုတ္တရာအမှူးရှိသော ရဟန်းငါးရာတို့အား ငါးကြင်းသား ဟင်းဖြင့် ဆွမ်းလုပ်ကျွေးပြီး ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ရုံလျက် ရဟန်း သံဃာတော်တို့ အဆုံးစွန်မှာ ထိုင်နေကာ ရဟန်းတို့၏ စားကြွင်းကို စားရ မှုကား ကောင်းလေစွ”

ဖြစ်ပေါ်သောချင်ခြင်းကို လင်သားနှင့်မိဘဆွေမျိုးတို့အား ပြောပြ သည်။ မိဘဆွေမျိုးတို့က “ငါတို့သမီးအား တရားနှင့်လျော်ညီသော ချင်ခြင်း ဖြစ်ပေသည်” ဟုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလျှင် အရှင်သာရိပုတ္တရာ အမှူးရှိသောသံဃာတော်တို့အားပင့်ဖိတ်၍ ငါးကြင်းဟင်းအရသာရှိသော ဆွမ်းကိုပေးလှူကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဖန်ရည်စွန်း သော အဝတ်တစ်ထည်ကိုဝတ်၍ တစ်ထည်ကိုရုံပြီးလျှင် သံဃာတော် အရှင်မြတ်တို့အစွန်းမှာနေလျက် သံဃာတော်တို့၏ စားကြွင်းစားကျန်ကို စားသည်။ ထိုစားသောခဏမှာပင် ချင်ခြင်းပြေပျောက်လေသည်။

ထို့နောက်မမွေးဖွားမီကာလအတွင်း မကြာမကြာသော ကာလ တို့မှာလည်းကောင်း၊ ဖွားမြင်သောအခါတို့မှာလည်းကောင်း အရှင် သာရိပုတ္တရာအမှူးရှိသော ရဟန်းငါးရာတို့အား ရှေးနည်းတူ ပေးလှူ ကြသည်။ အမည်မှည့်သောနေ့၌ အရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာ တော်တို့အား ပင့်ဖိတ်၍ ငါးကြင်းသားဟင်းအရသာဆွမ်းဖြင့် ပြုစု လုပ်ကျွေးပြီး-

“အရှင်မြတ်ဘုရား- ဤကလေးငယ်အား သိက္ခာပုဒ်ပေးသနားတော် မူပါ ဘုရား” လျှောက်ထားကြသည်။

“ဤကလေးငယ်သည် အဘယ်အမည်ရှိသနည်း”

“အရှင်မြတ်ဘုရား-ဤကလေးငယ် ပဋိသန္ဓေနေသောအခါမှစ၍ ဤအိမ်မှာဆွံ့အထိုင်းမှိုင်းသူတို့ အသိဉာဏ်ပွင့်လင်းပြီး ပညာရှိဖြစ်ကြ ပါသည်။ ထို့ကြောင့် တပည့်တော်တို့၏သားအား ‘ပဏ္ဍိတ’ ဟူသော အမည်သာ ဖြစ်ပါလိမ့်မည် ဘုရား”

ထို့နောက် အရှင်မြတ်သည် သိက္ခာပုဒ်ကိုပေးတော်မူသည်။ ဖွားမြင် လာသောနေ့မှ မိခင်ဖြစ်သူက “ငါ့သားအလိုဆန္ဒကို ဘယ်သောအခါမှ မပယ်ပြီ” ဟူသော စိတ်အကြံဖြစ်လေသည်။



ပဏ္ဍိတသူငယ် ရှင်သာမဏေပြုခြင်း

ပဏ္ဍိတသူငယ် ခုနစ်နှစ်သားအရွယ်ရှိသောအခါ-

“မိခင် ဖခင်တို့ - အကျွန်ုပ်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံ တော်မှာ ရှင်ရဟန်းပြုချင်ပါသည်” ပန်ကြား ခွင့်တောင်းသည်။

“ချစ်သား-ကောင်းပါပြီ၊ ငါမိခင်သည် သင်ချစ်သား၏ အလိုဆန္ဒကို ဘယ်သောအခါမှ မပယ်ရှားပြီဟုကြံစည်ထားပေသည်” ပြောဆို၍ အရှင် သာရိပုတ္တရာ မထေရ်မြတ်အား ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းကာ-

“အရှင်မြတ်ဘုရား- ဤသူငယ်သည် အရှင်မြတ်ထံတော်မှာ ရှင်ရဟန်းပြုလိုပါကြောင်း ခွင့်တောင်းပါသည်။ သူငယ်ကိုယူပြီး ညနေခါ တပည့်တော်တို့ ကျောင်းသို့လာပါမည်ဘုရား” လျှောက်ထားကာ အရှင်မြတ်အား ပြန်စေလိုက်သည်။



ညနေရောက်လျှင် သူငယ်ကို ကြီးစွာသောပူဇော်မှုဖြင့်ပူဇော်၍  
ကျောင်းတော်သို့ဆောင်ပို့ကာ မထေရ်မြတ်အား အပ်နှံလိုက်သည်။ မထေရ်  
မြတ်သည် သူငယ်နှင့်စကားပြောလိုသည်ဖြစ်၍ -

“သူငယ်ပဏ္ဍိတ-ရှင်ရဟန်းပြုခြင်းသည် ခဲယဉ်းလှသည်၊ အပူလို  
သော်လည်း အအေးကိုရတတ်သည်။ အအေးကိုလိုသော်လည်း အပူကို  
ရတတ်သည်။ ဆင်းရဲငြိုငြင် ပင်ပန်းသဖြင့်သာ အသက်မွေးကြရသည်။  
သင်သူငယ်သည် ချမ်းချမ်းသာသာ ကြီးပြင်းလာခဲ့ရသည်။ ရှင်ရဟန်းပြု  
နိုင်ပါမည်လော”

“အရှင်မြတ်ဘုရား-တပည့်တော်သည် အရှင်မြတ်တို့ ဆုံးမသည့်  
အတိုင်း ကျင့်ကြံပါမည်ဘုရား”

“ကောင်းပါပြီသူငယ်” ဟုမိန့်တော်မူပြီး တစပဉ္စက ကမ္မဋ္ဌာန်းကို  
သင်ကြားပေး၍ ရှင်ရဟန်းပြုစေလိုက်သည်။ မိခင် ဖခင်တို့သည်သားဖြစ်သူ  
၏ ရှင်ရဟန်းအဖြစ်ကို ပူဇော်သောအားဖြင့် ခုနစ်ရက်ပတ်လုံး ကျောင်းမှာ  
နေပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ငါးကြင်းသားဟင်း  
အရသာဆွမ်းကို ပေးလှူ၍ ခုနစ်ရက်မြောက်သောညနေမှာ အိမ်ပြန်  
သွားကြသည်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရှစ်ရက်မြောက်သောနေ့မှာ  
ရှင်ပဏ္ဍိတ သာမဏေကိုခေါ်တော်မူ၍ ဆွမ်းခံကြွတော်မူသည်။

မှတ်ဖွယ်။ ။ အရှင်သာရိပုတ္တရာမထေရ်သည် နေ့စဉ်ဆွမ်းခံ  
ကြွတော်မူရာမှာ ရဟန်းတို့နှင့်အတူ ကြွသွားတော်  
မမူဘဲ နောက်မှသာ ကြွတော်မူလေ့ရှိသည်။  
အကြောင်းမှာ-အရှင်သာရိပုတ္တရာမထေရ်အား  
ပြုဖွယ်ကိစ္စဖြစ်သောဝတ် ရှိပေသည်။ ထို့ကြောင့်-  
ရဟန်းတို့နှင့်အတူ ကြွတော်မမူဘဲ နောက်မှ  
ကြွတော်မူခြင်းဖြစ်သည်။

ပြုလေ့ရှိသောဝတ်မှာ။ ။ ရဟန်းသံဃာတော်တို့  
မြို့ရွာတွင်းသို့ ကြွဝင်ကုန်သည်ရှိသော် ကျောင်း  
အားလုံးကိုလှည့်လည်လျက် တံမြက် မလှည်းရသေး  
သောနေရာကို တံမြက်လှည်းသည်။ ရေမရှိသော

အိုးခွက်တို့ကို သောက်သုံးရေဖြည့်သည်။မညီမညာ ဖြစ်နေသော ညောင်စောင်း အင်းယျဉ်တို့ကိုနေရာ တကျ သိုမှီးသိမ်းဆည်းသည်။ထိုအလုံးစုံကိုပြုပြင် ပြီးမှ ရွာတွင်းသို့ ဆွမ်းခံကြွလေ့ရှိသည်။ ဤကား မထေရ်မြတ်၏ နေ့စဉ်ပြုမဲ့သောဝတ်ဖြစ်သည်။

ဤသို့သောဝတ်ကို မထေရ်မြတ်ပြုတော်မူခြင်းမှာ သာသနာတော်မှအပဖြစ်ကုန်သော တိတ္ထိတို့သည် အချင်းနှီးသော ကျောင်းသို့ ဝင်ရောက်ကြည့်ရှုပြီး “အိုအချင်းတို့-ရှင်ကြီးဂေါတမ၏ တပည့်သာဝကတို့ နေထိုင်ရာကို ကြည့်ရှုကြပါကုန်လော့”ဟု ပြောဆို ပြစ်တင်ကဲ့ရဲ့ရှုတ်ချခြင်း မပြုပါစေသတည်း ရည် ရွယ်ချက်ဖြင့် ကျောင်းအားလုံးကို သုတ်သင်ပြီး နောက်မှ မြို့ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော်မူသည်။



ရှင်ပဏ္ဍိတသာမဏောငယ် မေးမြန်းလျှောက်ထားခြင်း

ထိုနေ့မှာလည်း အရှင်သာရိပုတ္တရာမထေရ်သည် ရှင်ပဏ္ဍိတ သာမဏောငယ်ကို သင်္ကန်းပရိက္ခရာ ယူစေ၍ နေမြင့်မှ ဆွမ်းခံကြွ တော်မူသည်။ သာမဏောသည် ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိ ပုတ္တရာမထေရ်နှင့်အတူသွားလျှင် လမ်းမှာမြောင်းကိုမြင်၍-

“အရှင်ဘုရား-ဤအရာကား အဘယ်မည်ပါသနည်းဘုရား” မေးလျှောက်သည်။

“ငါ့အရှင်သာမဏော-မြောင်းမည်ပေသည်”

“ဤမြောင်းသည် အဘယ်အမှုကိုပြုပါသနည်းဘုရား”

“ငါ့ရှင်သာမဏော-ထိုမှဤမှရေကို ထုတ်ဆောင်ပြီး သစ်ပင် စိုက်ပျိုးခြင်းအမှုကိုပြုပေသည်”

“အရှင်ဘုရား-ရေမှာစိတ်ရှိပါသလားဘုရား”

“ငါ့ရှင်သာမဏော-ရေမှာစိတ်မရှိပါ”

“အရှင်ဘုရား-စိတ်မရှိသောရေကို လိုရာသို့ဆောင်ယူ နိုင်ပါ သလားဘုရား”

“ဟုတ်ပေသည်၊ ငါ့အရှင်သာမဏေ”

ရှင်ပဏ္ဍိတသာမဏေ စဉ်းစားသည်။

“... စိတ်မရှိသောရေကို မိမိအလိုရှိရာသို့ထုတ်ဆောင်ပြီး အမှုကိစ္စကိုပြုလုပ်ခြင်းငှာ စွမ်းနိုင်ခဲ့ပါလျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကို မိမိအလိုသို့ လိုက်စေလျက် ရဟန်းတရားကို အားထုတ် ဆည်းပူးခြင်းငှာ အဘယ့်ကြောင့် မစွမ်းနိုင်ဘဲ ရှိပါအံ့နည်း။” ဟု စဉ်းစား မိသည်။

ရှေ့ဆက်သွားပြန်ရာ မြားသမားတို့သည် မြားတံကို မီးမှာကင်၍ မျက်စိဖြင့် အပြန်ပြန်အလှန်လှန် ကြည့်ရှုပြီး ဖြောင့်အောင် ပြုလုပ် နေသည်ကိုမြင်၍ မေးလျှောက်ပြန်သည်။

“အရှင်ဘုရား-ဤသူတို့သည် အဘယ်အမည်ရှိပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-မြားလုပ်သူတို့မည်ပေသည်”

“အရှင်ဘုရား-ဤသူတို့သည် အဘယ်သို့ပြုကြပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-မြားကို မီးမှာကင်၍ ဖြောင့်အောင်ပြုလုပ်နေကြ ပေသည်”

“အရှင်ဘုရား-မြားမှာ စိတ်ရှိပါသလားဘုရား”

“ငါ့ရှင်သာမဏေ-မြားမှာ စိတ်မရှိပေ”

ရှင်ပဏ္ဍိတသာမဏေ စဉ်းစားပြန်သည်။

“... စိတ်မရှိသောမြားကို မီးကင်၍ ဖြောင့်အောင်ပြုနိုင်မည်ဆိုလျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကို မိမိအလိုသို့ လိုက်ပါစေသည်ဖြစ်၍ အားထုတ် ပြုလုပ်ခြင်းငှာ အဘယ့်ကြောင့်မစွမ်းနိုင်ဘဲရှိပါအံ့နည်း...” စဉ်းစားမိပြန်သည်။

ထိုနောက် ရှေ့သို့ဆက်လက်ကြွသွားတော်မူပြန်သော် သစ်တို့ကို ရထား လှည်းဘီး၊ အကန့်၊ အကွပ်၊ ချက်-စသည် ရွှေကုန်သော သစ်ရွှေ သမားတို့ကို တွေ့မြင်ပြန်၍ မေးလျှောက်ပြန်သည်။

“အရှင်ဘုရား-ဤသူတို့သည် အဘယ်အမည်ရှိပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-သစ်ရွှေသမားတို့မည်ပေသည်”

“အရှင်ဘုရား-ဤသူတို့ မည်သို့ပြုကြပါသနည်းဘုရား”

“ငါ့ရှင်သာမဏေ-သစ်တို့ကို ရွှေ၊ နွား၊ စိတ်ခွဲ၍ မိမိတို့အလိုရှိရာ လှည်းဘီးစက် အစရှိသည်တို့ကို ပြုလုပ်ကြပေသည်”

“အရှင်ဘုရား-သစ်တို့မှာ စိတ်ရှိကြပါသလားဘုရား”

“ငါ့ရှင်သာမဏေ-သစ်တို့မှာ စိတ်မရှိပေ”

ရှင်ပဏ္ဍိတသာမဏေ စဉ်းစားမိပြန်သည်။

“... စိတ်မရှိသော သစ်တို့ဖြစ်ပါလျက် လှည်းဘီး စသည်ကို အကယ်၍ ပြုလုပ်နိုင်သည်ဖြစ်ပါလျှင် စိတ်ရှိသော ဤခန္ဓာကိုယ်၌ စိတ်ကိုမိမိအလိုသို့ လိုက်စေလျက် ရဟန်းတရားကို ပြုလုပ်အားထုတ်ခြင်းငှာ အဘယ့်ကြောင့် မစွမ်းနိုင်ဘဲရှိပါအံ့နည်း... ” စဉ်းစားပြီးနောက် အရှင် သာရိပုတ္တရာမထေရ်အား-

“အရှင်ဘုရား-အရှင်ဘုရားတို့သပိတ်သင်္ကန်းကို အရှင်ဘုရားတို့ အကယ်၍ ယူပါလျှင် တပည့်တော်သည်ကျောင်းသို့ပြန်လိုပါသည်ဘုရား” လျှောက်တင်သည်။ အရှင်မြတ်က-

“... ဤသာမဏေငယ်သည် ရှင်ရဟန်းပြု၍ မကြာမြင့်မီ ငါ့နောက် သို့ လိုက်ပါလာသည်ဖြစ်ပါလျက် ဤသို့ပြောလေဘိသည်... ” ဟု ကြံစည် စိတ် မဖြစ်မှုဘဲ-

“ငါ့ရှင်သာမဏေ-ဆောင်ယူခဲ့လော့” မိန့်တော်မူပြီး သပိတ် သင်္ကန်းကို ယူတော်မူလေသည်။ ရှင်ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ် ဖြစ်သော အရှင်ပုတ္တရာမထေရ်အား ရှိခိုးပြီး-

“အရှင်ဘုရား-အရှင်ဘုရားတို့သည် တပည့်တော်အတွက် အာဟာရ ကို ဆောင်ယူခဲ့လျှင် ငါးကြင်းသားဟင်း အရသာဆွမ်းကိုသာလျှင် ဆောင်ယူခဲ့ပါဘုရား” လျှောက်ထားသည်။

“အဘယ်မှာလျှင်ရနိုင်ပါမည်နည်း ငါ့ရှင်သာမဏေ”

“အရှင်ဘုရားတို့၏ ဘုန်းကံကြောင့် မရသော်လည်း တပည့်တော်၏ ကောင်းမှု ကံကြောင့် ရနိုင်ပါလိမ့်မည်ဘုရား”

အရှင်မြတ်က “... သာမဏေသည် အပြင်ဘက်မှာနေလျှင် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေလိမ့်မည်... ” ကြံစည်၍ တိုက်ခန်းသော့ကို ပေးကာ-

“ငါ့ရှင်သာမဏေ-တိုက်ခန်းတွင်းမှာ ဝင်၍နေလေလော့” ဟု မိန့်တော် မူသည်။ ရှင်ပဏ္ဍိတသာမဏေသည် ကျောင်းသို့ပြန်လာခဲ့ပြီး တိုက်ခန်း အတွင်းသို့ဝင်၍ မိမိကိုယ်ကို ဉာဏ်မှာသက်ဝင်စေပြီး တရား ဘာဝနာကို ဆင်ခြင်ပွားများနေလေသည်။

သိကြားနတ်မင်း စောင့်ရှောက်ခြင်း

သာမဏေ၏ ဂုဏ်ကျေးဇူးတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် ပူလောင်သောအခြင်းအရာကိုပြသည်။ ‘အကြောင်း အသို့နည်း’ဟု ဆင်ခြင်လျှင်-

“-ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်း ကိုပေး၍ ရဟန်းတရားအားထုတ်မည်ဟု ပြန်လာခဲ့သည်။ ငါသည်လည်း ထိုအရပ်သို့သွားသင့်ပေသည်”ဟုကြံစည်ပြီး နတ်မင်းကြီးလေးပါးကို ခေါ်၍ဆင်းလာခဲ့သည်။

“ကျောင်းဝင်းအတွင်းမှာ ရှိသောဌာနတို့ကို ရှောင်ရှားစေလျက် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကုန်လော့” မှာကြားပြီး လနတ် သား၊ နေနတ်သားတို့အား လနေတို့ကို ဆွဲငင်ထားစေသည်။ သိကြားမင်း ကိုယ်တိုင်ကမူ ကြိုးကွင်းလှည့်ရာ အရပ်မှာ အစောင့်အရှောက်ကို ယူထားသည်။ ကျောင်းဝင်းအတွင်းမှာ သစ်ရွက်ကြွေသံသော်မျှ မရှိအောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ထိုအခါ ရှင်ပဏ္ဍိတသာမဏေ စိတ်သည် တည်ကြည်ငြိမ်သက်ပြီး ဆွမ်းမစားမီ ကြားကာလမှာသာလျှင် အောက်ဖိုလ်သုံးပါးသို့ ရောက်လေသည်။



မထေရ်မြတ် ဆွမ်းယူတော်မူခဲ့ခြင်း

အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ရှင်ပဏ္ဍိတသာမဏေ မှာထားသော ဆွမ်းဘောဇဉ် ရနိုင်ကောင်းသော ဒါယကာအိမ်သို့ ကြွတော်မူသည်။ အိမ်နေလူတို့သည် ထိုနေ့မှာ ငါးကြင်းသားဟင်း အရသာကိုရ၍ မထေရ်မြတ်၏အလာကို တောင့်တမျှော်လင့်နေကြသည်။ မထေရ်မြတ်ကြွတော်မူလာသည်ကိုမြင်လျှင်-

“အရှင်မြတ်တို့ ကြွတော်မူလာခြင်းသည် သင့်တင့်လျော်ကန်သော ကြွလာတော်မူခြင်းဖြစ်ပါသည်။ တပည့်တော်တို့လည်း အရှင်မြတ်တို့၏ လာခြင်းကို တောင့်တမျှော်လင့်နေပါသည်။ အရှင်မြတ်ဘုရား-အိမ်တွင်း သို့ကြွတော်မူပါဘုရား” ဟု အိမ်တွင်းသို့ ပင့်ဆောင်၍ ငါးကြင်းသား အရသာဆွမ်းဖြင့် သပိတ်တော်မှာ လောင်းလှူထည့်ကြသည်။ မထေရ်သည် သပိတ်တော် ဆက်ကပ်လာလျှင် သွားမည့်ဟန်ပြင်သည်။ အိမ်သားတို့က-



“အရှင်မြတ်ဘုရား- ဤနေရာမှာပင် ဘုဉ်းပေးသုံးဆောင်တော်မူပါ ဘုရား၊ ယူဆောင်သွားရန် ဆွမ်းကိုလည်း ထပ်မံပေးလှူပါမည်ဘုရား” လျှောက်ထားသဖြင့် မထေရ်မြတ်သည် ထိုအိမ်မှာပင် ဆွမ်းဘုဉ်းပေးသည်။ ဆွမ်းကိစ္စပြီးလျှင် အိမ်သားတို့က ငါးကြင်းဟင်းအရသာဆွမ်းဖြင့် သပိတ်ကို ပြည့်စေပြီး ပေးလှူကြသည်။ မထေရ်မြတ်သည်-

“သာမဏေငယ် ဆာလောင်မွတ်သိပ်ရှာရောမည်” အတွေးဖြင့် ကျောင်းတော်သို့ လျင်မြန်စွာပြန်ကြွလာခဲ့သည်။



ဘုရားရှင်က မထေရ်မြတ်အား

ပုစ္ဆာလေးခုမေးတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုနေ့စောစောကပင် ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းတော်သို့ ပြန်ကြွတော်မူပြီး ကြံဆင်ခြင် တော်မူသည်။

“ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ်သင်္ကန်းကို ပေးပြီး ရဟန်းတရားအားထုတ်မည်ဟု ကျောင်းသို့ပြန်လာခဲ့သည်။ အသို့နည်း၊ ထိုသာမဏေအား ရဟန်းကိစ္စပြီးဆုံးမည်လော” ဆင်ခြင်လျှင် အောက်ဖိုလ်သုံးပါးသို့ ရောက်သည့်အဖြစ်ကို သိမြင်တော်မူ၍ -

“အရဟတ္တဖိုလ်သို့ရောက်အံ့သော အကြောင်းရှိသလော၊ မရှိသလော” ဆင်ခြင်ပြန်လျှင် ရှိသည့်အဖြစ်ကို မြင်တော်မူပြီး-

“ယနေ့နံနက်မှာပင် ရောက်ခြင်းငှာ စွမ်းနိုင်မစွမ်းနိုင်” ဆင်ခြင် ပြန်ရာ စွမ်းနိုင်မည်ကို သိမြင်တော်မူသည်။ ထို့နောက် မြတ်စွာဘုရား ကိုယ်တော်မြတ်အား အကြံတော်ဖြစ်ပြန်သည်။

“ . . ငါ့သားတော် သာရိပုတ္တရာသည် သာမဏေအတွက်ဆွမ်းကို လျင်မြန်စွာ ဆောင်ယူလာနေသည်။ သာမဏေအား ရဟန်းကိစ္စပြီးဆုံးခြင်း အန္တရာယ်ကို ပြုပေရာသည်။ တံခါးမုခ်မှာ အစောင့်တာဝန်ကို ငါဘုရား ယူ၍ နေသင့်သည်။ တံခါးမုခ်သို့ ဝင်လာသော သာရိပုတ္တရာအား မေးခွန်း လေးခု မေးမည်။ သာရိပုတ္တရာက-ထိုမေးခွန်း လေးခုကိုဖြေဆိုလျှင် သာမဏေလည်း ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လိမ့် မည်. . . ” ဆင်ခြင်တော်မူပြီးနောက် တံခါးမုခ်သို့ကြွတော်မူ၍ ရောက်လာ သော အရှင်သာရိပုတ္တရာမထေရ်အား မေးတော်မူသည်။

- မေး။ ၁ ။ “ချစ်သား သာရိပုတ္တရာ-သင်ချစ်သားသည် အဘယ်ကို ရလာသနည်း”
- ဖြေ။ ။ “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- အာဟာရကို ရလာခဲ့ပါသည်ဘုရား”
- မေး။ ၂ ။ “ချစ်သားသာရိပုတ္တရာ-အာဟာရသည် အဘယ်ကို ဆောင် တတ်ပါသနည်း”
- ဖြေ။ ။ “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- အာဟာရသည် ဝေဒနာကိုဆောင်တတ်ပါသည်ဘုရား”
- မေး။ ၃ ။ “ချစ်သားသာရိပုတ္တရာ-ဝေဒနာသည် အဘယ်ကို ဆောင် တတ်ပါသနည်း”
- ဖြေ။ ။ “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဝေဒနာသည် ရုပ်ကိုဆောင်တတ်ပါသည် ဘုရား”
- မေး။ ၄ ။ “ချစ်သားသာရိပုတ္တရာ-ရုပ်သည် အဘယ်ကို ဆောင်တတ် ပါသနည်း”
- ဖြေ။ ။ “ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရုပ်သည် ဖဿကို ဆောင်တတ်ပါသည်ဘုရား”
- မြတ်ဗုဒ္ဓ။ ။ မြတ်စွာဘုရားသခင်၏ အမေးတော်ကို အရှင်သာရိ ပုတ္တရာ မထေရ်မြတ်က ဖြေဆိုလျှောက်ထားသော အဓိပ္ပာယ်ကို ဤသို့မှတ်သားရာသည်။
- မွတ်သိပ်ဆာလောင်သဖြင့် သုံးဆောင်သော အာဟာရသည် လူတို့၏မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သုခဝေဒနာကို ဖြစ်စေပါသည်။
- အာဟာရကို သုံးဆောင်စားသောက်သဖြင့် ချမ်းသာခြင်း ရှိသောသူအား သုခဝေဒနာကြောင့် ကိုယ်၌ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ကြည်လင်လှပ ပြည့်စုံခြင်းဖြစ်သည်။ ဤသို့သော အခြင်းအရာဖြင့် ရုပ်ကို ဆောင်ပါသည်။ ဖြစ်စေ ပါသည်။

ချမ်းသာခြင်းရှိသူအား အာဟာရ၏ အစွမ်းဖြင့်  
 ဖြစ်သော သုခသောမနဿ ရှိသည်ဖြစ်၍ ယခုအခါ၌  
 ငါ့အား သက်သာခြင်းဖြစ်ပေပြီဟု အိပ်သော်လည်း  
 ကောင်း၊ ထိုင်သော်လည်းကောင်း ကောင်းသော  
 အတွေ့တည်းဟူသော သုခသမ္ပဿတို့ကို ခံစား  
 ရသည်။ ဤကား အမေးပုစ္ဆာ၏အဖြေ ဝိဿဇ္ဇနာတို့၏  
 အကျဉ်းဖြစ်သော အဓိပ္ပာယ်တည်း။ ။



ရှင်ပြုပြီး ရှစ်ရက်မြောက်၌ ရဟန္တာဖြစ်ခြင်း

ဤသို့သော အခြင်းအရာအားဖြင့် အရှင်သာရိပုတ္တရာမထေရ်သည်  
 ဘုရားရှင်မေးတော်မူသော အမေးလေးပါးကို ဖြေဆိုသည်ရှိသော်  
 ရှင်ပဏ္ဍိတသာမဏေသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့  
 ရောက်လေသည်။ သည်သောအခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်  
 သည် အရှင်သာရိပုတ္တရာအား-

“ချစ်သားသာရိပုတ္တရာ- သွားတဲ့ဈေး။ သာမဏေအား ဆွမ်းကိုပေးပါ  
 လော့” မိန့်တော်မူသည်။

မထေရ်မြတ်သည် ကြွသွား၍ တိုက်ခန်းတံခါးကို ခေါက်တော်မူ  
 သည်။ သာမဏေသည် တံခါးဖွင့်ထွက်လာပြီး မထေရ်မြတ်၏လက်တော်  
 မှ သပိတ်တော်ကိုယူကာ သင့်တော်ရာမှာထား၍ မထေရ်မြတ်ကို ယပ်  
 ခတ်ပေးသည်။

“ငါ့ရှင်သာမဏေ - ဆွမ်းစားခြင်းကိစ္စကို ပြုလေလော့”

“အရှင်မြတ်ဘုရား - အရှင်မြတ်တို့ကော ပြီးပါပြီလားဘုရား”

“ငါ့ရှင်သာမဏေ - ငါသည် ပြီးခဲ့ပေပြီ။ သင်သာ ဆွမ်းစားခြင်း  
 ကိစ္စကို ပြုလေလော့”

ရှင်ပဏ္ဍိတသာမဏေသည် တရားကိုဆင်ခြင်လျက် ဆွမ်းစားခြင်း  
 ကိစ္စကို ပြုလေသည်။ ဆွမ်းစားခြင်းကိစ္စပြီး၍ သပိတ်ကို ဆေးကြောသို့မှီး  
 သိမ်းဆည်းပြီးသောအခါ လနတ်သားသည် လကိုလွှတ်လိုက်သည်။  
 နေနတ်သားသည် နေကိုလွှတ်လိုက်သည်။ နတ်မင်းကြီးလေးယောက်တို့  
 သည်လည်း အစောင့်အရှောက်ကို လွှတ်ကြသည်။ သိကြားမင်းလည်း

ကြီးလှည့်ရာမှ အစောင့်အရှောက်ကို လွတ်လိုက်သည်။ နေသည် မွန်းတိမ်း လျက်ရှိလေပြီ။ သာမဏေသည် ယခုပင်လျှင် ဆွမ်းစားပြီးခဲ့သည်။ “ဤ အကြောင်းသည် အသို့ဖြစ်ပါသနည်း”ဟု ရဟန်းများက မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်ထံ သွားရောက်မေးလျှောက်ကြသည်။ မြတ်စွာ ဘုရားသခင်က -

“ချစ်သားရဟန်းတို့-

ကောင်းမှုဘုန်းကံရှိသောသူ၏ ရဟန်းတရားကို အားထုတ်ပြုလုပ် သောအခါမှာ လနတ်သားသည် လကိုဖမ်းထားသည်။ နေနတ်သားသည် နေကို ဖမ်းထားသည်။ နတ်မင်းကြီးလေးယောက်သည် အရပ်လေးမျက်နှာ မှာ အစောင့်အရှောက်ကို ယူကြသည်။

သိကြားမင်းသည် ကြီးလှည့်ရာအရပ်မှာ အစောင့်အရှောက်ကို ယူ၍ ငါဘုရားရှင်သည်လည်း ဘုရားဖြစ်သည်ဟူ၍ ကြောင့်ကြမဲ့ မနေသာဘဲ တံခါးမုခ်သို့ သွားရောက်ပြီး ငါ့သားတော်အတွက် အစောင့်ကို ယူရပေသည်။ ထို့ကြောင့် သာမဏေသည် မြောင်းတို့မှာ ရေစီးသွားသည်ကို လည်းကောင်း၊ မြားသမားတို့ မြားကိုဖြောင့်ခြင်း ပြုသည်ကို လည်းကောင်း၊ သစ်ရွေသမားတို့ သစ်ရွေသည်ကိုလည်းကောင်း မြင်ခဲ့၍ ဤမျှလောက် သော အာရုံကိုယူပြီး ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမလျက် အရဟတ္တ ဖိုလ်ကို ယူသည်သာတည်း” မိန့်တော်မူ၍ အောက်ပါဓမ္မ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်  
ဥဒကံ ဟိ နယန္တိ နေတ္ထိယာ၊  
ဥသုကာရာ နမယန္တိ တေဇနံ။  
ဒါရုံ နမယန္တိ တစ္ဆကာ၊  
အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။ ။

မြန်မာပြန်။ ။ လယ်သမားတို့သည် မြစ်ချောင်းအင်းအိုင်ရှိရေကို မြောင်းကြီးမြောင်းငယ်ဖြင့် သယ်ဆောင်ကြသည်။  
မြားသမားတို့သည် ကောက်သောမြားကို မီးပြ၍

ဖြောင့်ကြသည်။ လက်သမားတို့သည် သစ်ကို  
ပုံတောင်း၊ အကွပ် စသည်ပြုလုပ်ရန်ခွဲစိတ်ကြသည်။  
ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမလေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပတ္တိဖိုလ်  
စသည်တို့သို့ ရောက်ကြလေသည်။

ပဏ္ဍိတသာမဏေဝတ္ထုပြီး၏။





## ၆။ လကုဏ္ဍက ဘဒ္ဒိယမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် လကုဏ္ဍက ဘဒ္ဒိယမထေရ်ကို အကြောင်းပြု၍ “သေလော ယထာ ဧကဃနော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် ပုက္ကသောသဏ္ဌာန်ရှိသည်။ သာမဏေငယ် ရဟန်းငယ်တို့က မထေရ်ကိုတွေ့မြင်ကြလျှင် နား နှာခေါင်း ဦးခေါင်းတို့ကို ဆွဲကိုင်လျက်-

“အသို့နည်းဘထွေး- မြတ်စွာဘုရားသာသနာတော်မှာ မပျင်းဘဲ ရှိပါသလော၊ မွေ့လျော်ပျော်ပိုက်ခြင်းရှိပါ၏လော” ဟူ၍ ပြက်ရယ်ပြု ပြောဆိုလေ့ရှိကြသည်။

မထေရ်သည် သာမဏေငယ်တို့ကို အမျက်မထွက်လေ။ စိတ်ဆိုးခြင်း သော်မျှမရှိပေ။ ထိုအကြောင်းကို တရားသဘင်၌ ရဟန်းတို့ပြောဆိုနေ ကြသည်။

“ငါ့ရှင်တို့-လကုဏ္ဍက ဘဒ္ဒိယမထေရ်ကို ကြည့်ရှုကြကုန်လော့၊ မထေရ်ကိုမြင်လျှင် သာမဏေငယ် ရဟန်းငယ်တို့က ဤမည်သောစကားကို ပြောဆိုညှဉ်းပန်းကြသည်။ မထေရ်သည် ထိုသာမဏေငယ် ရဟန်းငယ် တို့ကို အမျက်လည်းမထွက်၊ စိတ်ဆိုးခြင်းသော်မျှ မဖြစ်လေ”

ဤသို့ပြောဆိုနေစဉ် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြွရောက် တော်မူလာ၍ မည်သည့်စကားပြောဆိုနေကြသနည်း မေးသည်တွင် “ဤစကားပါ” ဟူ၍လျှောက်ထားကြရာ-

“ချစ်သားရဟန်းတို့ -

ဟုတ်မှန်ပေသည်။ အာသဝေါကုန်ခန်းပြီးသော ရဟန္တာတို့ မည်သည်  
ကား အမျက်ထွက်ခြင်းမရှိကြကုန်။ စိတ်ဆိုးခြင်းလည်း မရှိကြကုန်။  
ထိုရဟန္တာတို့သည် တစ်ခဲနက်သော ကျောက်တိုင် ကျောက်တောင်နှင့်  
တူကုန်သည်ဖြစ်၍ မတုန်လှုပ်သောသဘော ရှိကုန်သည်သာလျှင်တည်း”  
မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သေလော ယထာ ဧကဃနော၊

ဝါတေန န သမီရတိ။

ဧဝံ နိန္ဒာပသံသာသု၊

န သမိဉ္ဇန္တိ ပဏ္ဍိတာ။

မြန်မာပြန်။ ။ အခေါင်းမပါသော ကျောက်တောင်သည် လေ  
ကြောင့် မလှုပ်သကဲ့သို့၊ ဤအတူ ပညာရှိတို့သည်  
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်မလှုပ်  
ကြလေကုန်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့သည် သောတာပန်  
စသည်တို့ ဖြစ်ကြလေသည်။

လကုဏ္ဍကဘဒ္ဒိယမထေရ် ဝတ္ထုပြီး၏။



## ၇။ ကာဏသတို့သမီးဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ကာဏသတို့သမီးကို အကြောင်းပြု၍ “ယထာပိ ရဟဒေါ ဂမ္ဘီရော ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

(ဝတ္ထုအကြောင်းကား ဝိနည်းဒေသနာတော်၌ လာသည့်အတိုင်း ဖြစ်ပါသည်။ ဖြစ်စဉ်ကား ဤသို့တည်း။)

### ပစ္စုပ္ပန်ဖြစ်စဉ်

#### ကာဏ မာတာ

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်ကဖြစ်သည်။ သာဝတ္ထိပြည်မှာ ရတနာသုံးပါးကိုကြည်ညို၍ သဒ္ဓါတရားနှင့်ပြည့်စုံသော ဥပါသိကာမကြီးတစ်ယောက်ရှိသည်။ သူ့မှာ ကာဏအမည်ရှိသော သမီးတစ်ယောက်ရှိသည်။ ကာဏသတို့သမီး၏ မိခင်ဖြစ်သဖြင့် ကာဏမာတာဟု ခေါ်ကြသည်။ သမီးဖြစ်သူ ကာဏသည် အရွယ်သို့ရောက်လျှင် ရွာတစ်ရွာမှ အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျသဖြင့် လင့်အိမ်သို့လိုက်သွားခဲ့ရသည်။ တစ်ချိန်မှာ ကာဏသည် အလုပ်ကိစ္စဖြင့် မိခင်အိမ်သို့ခေတ္တပြန်လာခဲ့သည်။ အနည်းငယ်ကြာလျှင် လင်ဖြစ်သူက -

“ချစ်နမ-ပြန်လာခဲ့ပါလော့၊ ငါသည် သင်၏ပြန်လာခြင်းကို မျှော်လင့်နေပါသည်” ဟူ၍ လူကြိုနှင့်သတင်းစကား မှာကြားခဲ့သည်။ ကာဏသတို့သမီးက သွားမည်ပြင်သည်တွင် မိခင်ဖြစ်သူ ကာဏမာတာက-

“ချစ်သမီး-ဘာမှမပါသော လက်ချည်းဖြင့်မသွားသင့်၊ လက်ဆောင် ပဏ္ဏာ တစ်ခုခုပါမှသာ သင့်လျော်ပေသည်” ဆိုပြီး လက်ဆောင်ပေးရန် မုန့်ချက်လုပ်သည်။

လက်ဆောင်မုန့်ကို အကြိမ်ကြိမ်လှူဒါန်းခြင်း

မုန့်ကျက်ချိန်တွင် ရဟန်းကြီးတစ်ပါး ဆွမ်းခံကြွလာ၍ ကာဏ မာတာက မုန့်ကိုဆွမ်းလောင်းလိုက်သည်။ ရဟန်းကြီးသည် မုန့်ကို အလှူခံရရှိလျှင် ထွက်သွားပြီး လမ်းမှာတွေ့သော ရဟန်းကြီးတစ်ပါးအား-

“ကာဏမာတာအိမ်မှာ မုန့်လုပ်နေသည်။ ကြွသွားပါ” ဟုညွှန်ကြား ပြောဆိုလိုက်သည်။ ထိုရဟန်းလည်းလာရောက် အလှူခံသည်။ ကာဏ မာတာလည်း လောင်းလှူလိုက်ပြန်သည်။ ဤသို့တစ်ဆင့်စကား တစ်ဆင့် နားဖြင့် ကြားကုန်ကြသော ရဟန်းကြီးတို့လာ၍လာ၍ အလှူခံကြသည်။ ကာဏမာတာသည်လည်း ပင်ကိုကပင် သဒ္ဓါတရားရှိသည်ဖြစ်၍ အလှူခံ ပုဂ္ဂိုလ်ကိုမြင်လျှင် မလှူဘဲမနေနိုင်ရကား လောင်းလှူလိုက်သည်ချည်း ဖြစ်သည်။ ဤသို့ဖြင့်ချက်လုပ်သမျှသောမုန့်တို့ ကုန်ခန်းသွားလေသည်။ ကာဏသတို့သမီး လင့်ထံသို့မပြန်နိုင်ဖြစ်ရသည်။

လင်ဖြစ်သူကလည်း ရှေးနည်းတူ သတင်းစကားမှာကြားလာပြန် သည်။ မိခင်ဖြစ်သူက ရှေးနည်းတူ မုန့်ချက်လုပ်သည်။ ရဟန်းကြီးတို့ ကြွရောက်အလှူခံသဖြင့် ရှေးနည်းတူ ကုန်သွားရပြန်သည်။ ကာဏ သတို့သမီး လင့်ထံသို့ မပြန်နိုင်ဖြစ်ရပြန်သည်။ သို့ဖြင့် သုံးကြိမ်မြောက်မှာ လင်ဖြစ်သူက-

“ချစ်နုမကာဏ- ပြန်လာခဲ့ပါလော့၊ ငါသည် သင်၏ပြန်လာခြင်းကို မျှော်လင့်နေပါသည်။ သည်တစ်ခါမှ သင်ပြန်မလာလျှင် ငါသည် အခြား မယားတစ်ယောက်ကို ယူရပေတော့မည်” ဟု မှာကြားလာပြန်သည်။ ဤသို့ဖြင့် လေးကြိမ်မြောက်အခါမှာ ထိုအကြောင်းကိုကြားသိတော်မူသဖြင့် မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ဒွတ္တိပတ္တသိက္ခာပုဒ်ကို ပညတ် တော်မူလေသည်။



ကာဏသတို့သမီး သောတာပန်တည်ခြင်း

ကာဏသတို့သမီး လင့်ထံသို့ မပြန်သွားနိုင်သဖြင့် လင်ဖြစ်သူက အခြားမယားတစ်ယောက်ကို ယူလိုက်လေတော့သည်။ ထိုသတင်းကို ကာဏသတို့သမီးကြားလျှင်-

“ဤရဟန်းတို့သည် ငါ့အိမ်ထောင်ရေးကို ဖျက်ဆီးလေဘိသည်” စိတ်ဆိုးကာ မြင်မြင်သမျှ ရဟန်းတို့ကို ဆဲရေးရေရွတ်၍ချည်းနေသည်။ ရဟန်းတို့သည် ကာဏသတို့သမီး အိမ်ရှိရာသို့ပင် မသွားဝံ့ကြတော့သည် ထိ ဖြစ်လာသည်။

ထိုအကြောင်းကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သိမြင်တော် မူလျှင် ကာဏမာတာ ဥပါသိကာမကြီးအိမ်သို့ ကြွတော်မူလာခဲ့သည်။ ကာဏမာတာ ဥပါသိကာမကြီးသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် အား ရိုသေစွာရှိခိုး၍ ခင်းထားအပ်သောနေရာမှာ ထိုင်နေ သီတင်းသုံးစေပြီး ဆွမ်းကိစ္စပြီးလျှင်-

“ဒါယိကာမကြီး-ကာဏသတို့သမီး အဘယ်မှာနည်း” မေးတော်မူ သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-သမီးကာဏ သည် အရှင်ဘုရားအား တွေ့မြင်ရ၍ မျက်နှာသုန်မှုန်စွာဖြင့် ငိုကြွေး နေပါသည်ဘုရား”

“အဘယ်ကြောင့်နည်း-ဒါယိကာမကြီး”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ကာဏသည် ရဟန်းတော်မြတ်တို့ကို ဆဲရေးရေရွတ်၍ချည်း နေခဲ့ပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားအားမြင်၍ မျက်နှာပူသဖြင့် ပုန်းအောင်းကာ ငိုကြွေး၍ နေပါသည်ဘုရား”

မြတ်စွာဘုရားသခင်သည် ကာဏကိုခေါ်စေ၍-

“ချစ်သမီးကာဏ-ငါဘုရားကိုမြင်၍ အဘယ်ကြောင့် ပုန်းအောင်း ငိုကြွေးနေရသနည်း” အမေးတော်ရှိသဖြင့် ကာဏမာတာသည် ဖြစ်သမျှ အကြောင်း အလုံးစုံကို အကုန်ပြန်ကြား လျှောက်ထားလေသည်တွင် ဘုရားရှင်ကိုယ်တော်မြတ်က-



“ဒါယိကာမကြီး-ငါသားတော် ရဟန်းတို့သည် သင်ပေးလှူသည် ကိုသာ ယူသလော၊ သို့တည်းမဟုတ် မပေးလှူဘဲသော်လည်း ယူကုန် သလော” မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရဟန်းတော် တို့သည် ပေးလှူသည်ကိုသာ ယူကြပါသည်ဘုရား”

“ဒါယိကာမကြီး- ငါသားတော်ရဟန်းများသည် ဆွမ်းလှည့်လည် သည့်အခါ သင့်အိမ်သို့ရောက်သဖြင့် ပေးလှူသည်ကိုသာ ယူသည်ဖြစ်လျှင် ထိုရဟန်းတို့အား အသို့လျှင်အပြစ်ရှိမည်နည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရဟန်းတော် များမှာ အပြစ်မရှိပါ။ သမီးကာဏသည်သာ အပြစ်ရှိပါသည်ဘုရား”

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ကာဏသတို့သမီးအား-

“ချစ်သမီးကာဏ-ငါတပည့်ရဟန်းတို့သည် ဆွမ်းခံလှည့်လည်ရာ သင်တို့အိမ်ရှေ့ရောက်လာခဲ့သည်။ သင့်မိခင်က ရဟန်းများအားမုန့်ကို ပေးလှူသည်။ ရဟန်းတို့က ပေးလှူသည်ကို ယူသွားကြသည်။ ထိုသို့ ပေးလှူ၍ ယူသွားကြရာ၌ ငါသားတော်ရဟန်းတို့အား အဘယ်မည်သော အပြစ်ရှိပါသနည်း”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရဟန်းတော် များအား အပြစ်မရှိပါ။ တပည့်တော်မမှာသာ အပြစ်ရှိပါသည်။ တပည့် တော်မအား သည်းခံတော်မူပါဘုရား” လျှောက်ထားတောင်းပန်သည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒေသနာစဉ်ကို ဟောတော်မူသည်။ ဒေသနာတော်အဆုံးမှာ ကာဏသတို့သမီးသည် သောတာပတ္တိဖိုလ် သို့ရောက်လေသည်။



ကောသလမင်းကြီး သမီးအဖြစ်ချီးမြှောက်ခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် နေရာမှထတော်မူ၍ မင်းရင်ပြင်ခရီးဖြင့် ပြန်ကြွတော်မူသည်။ ပသေနဒီကောသလမင်းကြီးမြင်၍-

“အိုအချင်းတို့- မင်းရင်ပြင်ဖြင့် ကြွသွားတော်မူသည်မှာ မြတ်စွာ ဘုရားသခင်ရှင်တော်မြတ် ဖြစ်မည်ထင်သည်။ ရှင်တော်မြတ်ဘုရား မဟုတ်တုံလော” မေးတော်မူသည်။

“ရှင်တော်မြတ်ဘုရားပင် ဟုတ်မှန်ပါသည်”

“အမြန်သွားတဲ့ဈေး။ ငါလာရောက်ရှိခိုးမည်ကို ကြားလျှောက်ချေလော့” စေလွှတ်၍ မင်းရင်ပြင်မှာ ရပ်တော်မူနေသော မြတ်စွာဘုရား သခင်ထံသို့ ချဉ်းကပ်ရှိခိုး၍ ကောသလမင်းကြီး မေးလျှောက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ်မှ ကြွလာတော်မူပါသနည်းဘုရား”

“ဒကာတော်မင်းကြီး-ကာဏမာတာ ဥပါသိကာမအိမ်မှ ကြွလာတော်မူပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အဘယ်အကြောင်းကြောင့် ကြွတော်မူပါသနည်းဘုရား” မေးလျှောက်သဖြင့် ရှင်တော်မြတ်ဘုရားက ကာဏသတို့သမီး ရဟန်းတို့အားဆဲရေးသည်မှ အစပြု၍ အကြောင်းစုံကို ပြန်ကြားမိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ယခုရှင်တော်မြတ်ဘုရားသည် ကာဏသတို့သမီးကို မဆဲရေး မရေရွတ်အောင် ဆုံးမခဲ့ပါပြီလားဘုရား”

“ဒကာတော်မင်းကြီး- ရဟန်းတို့အား မဆဲရေးတော့သည်ကိုလည်း ပြုခဲ့ပြီ၊ လောကုတ္တရာ စည်းစိမ်ချမ်းသာရှင်ဖြစ်အောင်လည်း ပြုခဲ့ပေပြီ”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ရှင်တော်မြတ်ဘုရားသည် ထိုကာဏသတို့သမီးကို လောကုတ္တရာစည်းစိမ်ချမ်းသာ ရှင်ဖြစ်အောင်ပြုခဲ့ပြီဆိုလျှင် ဒကာတော်သည်လည်း ထိုသတို့သမီးကို လောကီစည်းစိမ်ရှင်ဖြစ်အောင် ပြုပါမည်ဘုရား”

လျှောက်ထားပြီး မင်းကြီးပြန်လာခဲ့သည်။ ထို့နောက် ထမ်းစင်ကို စေလွှတ်၍ ကာဏသတို့သမီးကို ခေါ်စေပြီး အလုံးစုံသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် သမီးကြီးအရာ၌ထား၍-

“ငါ့သမီးတော်ကို ကျွေးမွေးနိုင်စွမ်းသောသူသည် ယူစေသတည်း” ဟု မိန့်တော်မူသည်။



ရဟန်းတို့အား အမြဲလှူဒါန်းခြင်း

ထိုအခါ မင်းကြီး၏အမှုကိစ္စအလုံးစုံကို ဆောင်ရွက်ရသော စည်းစိမ် ဥစ္စာရှိသော အမတ်တစ်ယောက်က-

“ကျွန်တော်မျိုးသည် အရှင်မင်းကြီး၏သမီးတော်ကို မွေးမြူပါမည်” လျှောက်ထားတောင်းယူ၍ မိမိအိမ်သို့ ဆောင်ယူလာပြီးလျှင် ပစ္စည်းဥစ္စာ အားလုံးကို အပ်နှင်းကာ-

“အလိုရှိတိုင်း ကောင်းမှုကို ပြုလေလော့” ဆိုသည်။

ကာဏသတို့သမီးသည် ထိုအခါမှစ၍ တံခါးလေးမျက်နှာတို့မှာ အစောင့်အရှောက်ထားကာ ရဟန်းတို့အားပေးကမ်းလှူဒါန်းလေသည်။ ကာဏသတို့သမီး မပေးကမ်း မလှူဒါန်းဖူးသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမဟူ၍ မရှိဖြစ်လေတော့သည်။

တစ်နေ့သော် တရားသဘင်မှာ ရဟန်းများအချင်းချင်းဆွေးနွေးပြော ဆိုနေကြသည်။

“ငါ့အရှင်တို့- ရဟန်းကြီးလေးပါးတို့သည် ကာဏသတို့သမီးအား နှလုံးမသာယာအောင် ပြုကြသည်။ ကာဏသည် နှလုံးမသာယာသည် ဖြစ်ပြီးပါလျက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အား အကြောင်းပြု၍ သဒ္ဓါတရားတိုးပွားပြည့်စုံခြင်းကိုရလေသည်။ တစ်ဖန် ဘုရားရှင်ကိုယ်တော် မြတ်ကပင်လျှင် ထိုကာဏသတို့သမီးအိမ်သို့ ရဟန်းတို့ ချဉ်းကပ်သွားနိုင်ရန် ပြုပြန်ပါပေသည်။ ယခုအခါ ထိုကာဏသတို့သမီး မပြုစုမလုပ်ကျွေး ဖူးသော ရဟန်းယောက်ျား ရဟန်းမိန်းမတို့ မရှိသလောက်ပင်ဖြစ်နေပြီ။ မြတ်စွာဘုရားသခင်တို့မည်သည် ဩဇာ-အံ့ဩဖွယ်ဂုဏ်ကျေးဇူးရှိတော်မူ ပါပေစွတကား”

ထိုစဉ် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြွတော်မူလာ၍ “အဘယ်မည်သောစကားဖြင့် ပြောဆိုစည်းဝေးနေကြသနည်း” မေးတော်မူ သည်တွင် ရဟန်းတို့က “ဤမည်သော အကြောင်းပါ” ဟုလျှောက်ထားကြ လေသော်-

“ချစ်သားရဟန်းတို့- ထိုရဟန်းကြီးလေးပါးသည် ယခုအခါ၌သာ ထိုကာဏသတို့သမီး၏ နှလုံးမသာယာခြင်းကို ပြုကြသည်မဟုတ်သေး။ ရှေးအခါကလည်း ပြုခဲ့ဖူးလေပြီ။ ကာဏသတို့သမီးသည်လည်း ယခု

အခါ၌သာ ငါဘုရား၏ စကားကိုလိုက်နာ၍ ပြုသည်မဟုတ်သေး၊ ရှေးအခါကလည်း ပြုဖူးသည်သာတည်း”

မိန့်ကြားတော်မူလေလျှင် ကြားနာလိုသောရဟန်းတို့ တောင်းပန်လျှောက်ထားသည် ဖြစ်၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။



### အတိတ်ဖြစ်ရပ်

ကာဏသတို့သမီး၏ ရှေးဖြစ်ကြောင်း ဥစ္စာစောင့်ကြွက်မ

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ် ဘုရားအလောင်းသည် ကျောက်ဆစ်သမားမျိုး၌ ဖြစ်သည်။ အရွယ်ရောက်သော် အတတ်ပညာပြီးဆုံးအောင် တတ်မြောက် ကျွမ်းကျင်ပြီး ဖြစ်သည်။

ကာသိတိုင်းအတွင်း ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာကြွယ်ဝသော သူဌေးကြီးတစ်ဦး ရှိသည်။ ထိုသူဌေးကြီးအား မြေမှာမြှုပ်ထားသော ရွှေငွေ ကုဋေလေးဆယ်ရှိသည်။ သူဌေးကြီးကတော်သည် သေလွန်သော်လည်း ဥစ္စာ၌ တပ်မက်သောတဏှာကြောင့် ထိုဥစ္စာပုံမှာ ကြွက်မဖြစ်သွားလေသည်။ နောက်ပိုင်းတွင် မျိုးဆက်အားလုံး ပျက်စီးသွားပြီးနောက် ထိုရွာသည်လည်း ပျက်သုဉ်းခြင်းသို့ရောက်ခဲ့သည်။ ဘုရားလောင်းသည် ထိုရွာဟောင်းမှာ ကျောက်တို့ကို တူးဖော်၍ ထုဆစ်သည်။ ဥစ္စာစောင့်ကြွက်မသည် လှည့်လည်သွားလာသည်ရှိသော် ဘုရားလောင်း ကျောက်ဆစ်သမားကို တွေ့မြင်ရဖန်များ၍ ချစ်ခင်ခြင်းဖြစ်လာပြီးနောက် စဉ်းစားသည်။

“... ငါ့ပစ္စည်းဥစ္စာများသည် အကျိုးမဲ့ပျက်စီးကုန်လိမ့်မည်။ ဤသူနှင့် ပေါင်း၍ ပစ္စည်းဥစ္စာများကို သုံးဆောင်ရလျှင်ကောင်းလေစွ။” စဉ်းစားပြီး တစ်နေ့မှာ ကြွက်မသည် အသပြာတစ်ခုကို နှုတ်သီးဖြင့် ကိုက်ချီယူလာ၍ ဘုရားလောင်းအားပေးသည်။ ဘုရားလောင်းက ချစ်ဖွယ်စကားဖြင့်မေးသည်။

“အသင်ကြွက်မ- အဘယ့်ကြောင့် အသပြာကို ကိုက်ချီယူလာပေးသနည်း”

“အမောင် - ဤအသပြာကိုယူသွားပြီး အမောင်လည်းသုံးဆောင်စားသောက်ပါ။ ကျွန်တော်မအတွက်လည်း အသားဟင်းမျိုးယူဆောင်ခဲ့ပါ”

ဘုရားလောင်းက“ဧကောင်းပါပြီ”ဟုဝန်ခံ၍ အသပြာကို အိမ်သို့ယူလာပြီး အသားဟင်းမျိုး တစ်ပဲဖိုးဝယ်ကာ ကြွက်မအားယူဆောင်သွားပေးသည်။ ကြွက်မသည် အသားဟင်းကို မိမိနေရာသို့ ယူသွားပြီး အလိုရှိတိုင်းစားသောက်၍ နေလေသည်။ ဤသို့ဖြင့် နေ့စဉ်နေ့တိုင်း ဘုရားလောင်းအား ပေးသည်။ ဘုရားလောင်းကလည်း ကြွက်မအတွက် အသားဟင်းယူဆောင်ပေးသည်။



### ကြွက်မနှင့် ကြောင်လေးကောင်

တစ်နေ့မှာ ကြွက်မကို ကြောင်တစ်ကောင် ဖမ်းမိသည်။ ထို့ကြောင့်ကို ကြွက်မက-

“အသင်ကြောင်-ငါ့ကို မသတ်ပါလင့်”ဆိုသည်။

“ဘာကြောင့် သင့်ကို မသတ်ဘဲနေရမည်နည်း၊ ငါ့ဆာလောင်မွတ်သိပ်နေသည်။ သင့်အသားကို စားရလိမ့်မည်။ သင့်အသားကို စားချင်သည်”

“အသင်ကြောင်-သင်သည် တစ်နေ့သာ စားလိုသလော၊ သို့မဟုတ် နေ့တိုင်း စားလိုသလော”

“ရနိုင်မည်ဆိုလျှင် အသားဟင်းကို နေ့တိုင်းစားလိုပေသည်”

“နေ့တိုင်းစားလိုလျှင် ငါ့ကိုလွှတ်ဘိလော့။ ငါသည် နေ့တိုင်းအသားဟင်းမျိုး ပေးပါမည်”

“ထိုသို့ဖြစ်လျှင် သင့်စကား သင်မမေ့ပါနှင့်၊ စကားတည်ပါစေ” ဆို၍ ကြွက်မကို လွှတ်ပေးလိုက်သည်။ နောက်နေ့မှစ၍ ကြွက်မသည် မိမိအတွက်ယူလာသော အသားဟင်းကို ထက်ဝက်ခွဲပြီး တစ်ဝက်ကို ကြောင်အား ပေးပြီး တစ်ဝက်ကို မိမိစားသည်။

တစ်နေ့မှာ ထိုကြွက်မကိုပင် အခြားကြောင်တစ်ကောင်ကဖမ်းပြန်သည်။ ထိုကြောင်ကိုလည်း ရှေးနည်းတူပြောဆို၍ လွှတ်စေသည်။ အသားဟင်းကို သုံးစွဲခဲ့၍ စားကြရသည်။ တစ်ဖန် အခြားကြောင်တစ်ကောင်က



ဖမ်းယူပြန်သည်။ ရှေးနည်းတူပြောဆို၍ လွတ်စေပြီး အသားဟင်းကို လေးစုခွဲ၍စားကြရသည်။ နောက်တစ်ခါ အခြားကြောင်တစ်ကောင် ကလည်း ဖမ်းယူပြန်သည်။ ထို့ကြောင်ကိုလည်း ရှေးနည်းတူ ပြောဆို လွတ်စေပြီး အသားဟင်းကို ငါးပုံငါးစုပြု၍ စားကြရသည်။ ကြွက်မသည် ဝေစုနည်းနည်းကို စားရသောကြောင့် ပိန်ကြုံသောကိုယ် ရှိလာသည်။



### ကြောင်ရန်ကို ဖယ်ရှားခြင်း

ဘုရားလောင်းသည် ပိန်လို့လာသော ကြွက်မကိုမြင်လျှင်-

“အသင်ကြွက်မ-အဘယ်ကြောင့် စိတ်လက်မသက်မသာ ညှိုးငယ် ပိန်ကြုံနေရသနည်း” မေးလျှင် ကြွက်မက အကြောင်းစုံ ပြန်လည် ပြောပြ သည်။

“အသင်ကြွက်မ-ဤအကြောင်းကိုအဘယ်ကြောင့် ငါ့အားမပြောဆို ပါသနည်း။ မပူနှင့်၊ ဤကိစ္စကို ငါဖြေရှင်းပေးမည်” ဟုနှစ်သိမ့်ဖျောင်းဖျ၍ သက်သာရာရစေလိုက်သည်။

ထို့နောက် ဘုရားလောင်းသည် ဖန်လိုဏ်ဂူငယ်တစ်ခုကို ပြုလုပ်ကာ ယူဆောင်လာပြီး ကြွက်မအား-

“အသင်ကြွက်မ-သင်သည် ဤဖန်လိုဏ်ဂူထဲမှာ ဝင်နေပါ။ လာတိုင်း လာတိုင်းသော ကြောင်တို့ကို ကြမ်းကြုတ်ခက်ထန်သော စကားတို့ဖြင့် ရန်တွေ့ပါလော့” မှာထားသည်။ ကြွက်မသည် ဖန်လိုဏ်ဂူထဲဝင်နေနှင့် သည်။ ကြောင်တစ်ကောင်ရောက်လာပြီး-

“ငါ့အား အသားဟင်းမျိုးပေးလော့” တောင်းဆိုသည်။ ကြွက်မက-

“ဟဲ့ကြောင်မိုက်-သင်ဘာစကားပြောသနည်း၊ သင့်အသားဟင်းကို ငါ့ခိုးယူထားသည်ထင်သလော၊ အသားစားချင်လျှင် သင့်ကလေးငယ်တို့၏ အသားကို သွားစားချေ” ဟု ရန်တွေ့ပြောဆိုသည်။

ကြောင်သည် စိတ်ဆိုးဒေါသထွက်၍ ကြွက်မသည် ဖန်လိုဏ်ဂူထဲမှာ ရှိနေသည်ကို မသိဘဲ ကြွက်မကိုဖမ်းယူမည်ဟု အရှိန်ဖြင့် ပြေးဝင်သွားရာ ကြောင်၏ ရင်အုံနှင့် ဖန်လိုဏ်ဂူထိခိုက်မိ၍ နာကျင်စွာဖြင့် ထွက်သွားပြီး တစ်နေရာမှာ လဲကျသေဆုံးသွားသည်။ ဤနည်းဖြင့် အခြားကြောင် သုံးကောင်လည်း သေဆုံးခဲ့ကြရသည်။

ထိုနေ့မှစ၍ ကြွက်မသည် ဘေးရန်မရှိတော့သဖြင့် နေ့စဉ် နှစ် အသပြာ၊ သုံးအသပြာမှစကာ ပစ္စည်းအားလုံးကို ဘုရားလောင်းအား

ပေးလေသည်။ သူတို့နှစ်ဦးသည် အသက်ထက်ဆုံး ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းအဖြစ် နေထိုင်ကြလျက် ကံအားလျော်စွာ လားကြလေသည်။



ဇာတ်တော်ပေါင်းပြခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဤသို့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-

ယခုအခါ ရဟန်းကြီးလေးပါးသည် ထိုစဉ်က ကြောင်လေးကောင် ဖြစ်ခဲ့ဖူးကြပြီ။ ထိုစဉ်က ဥစ္စာစောင့်ကြွက်မသည် ယခုအခါ ကာဏသတို့သမီး ဖြစ်လာသည်။ ထိုစဉ်က ကျောက်ဆစ်သမားသည် ယခုအခါ ငါဘုရား ဖြစ်လာပေသည်” ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီး-

“ချစ်သားရဟန်းတို့-

ဤသို့အားဖြင့် ရှေးလွန်လေပြီးသော အခါတုန်းကလည်း ကာဏသတို့သမီးသည် စိတ်ဆင်းရဲခဲ့ရပြီး စိတ်မချမ်းမသာ ရှိခဲ့ရသည့်အဖြစ်ကို ငါဘုရားသည်ပင် စိတ်ချမ်းသာစေခဲ့ရဖူးလေပြီ” မိန့်တော်မူပြီး အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယထာပိ ရဟဒေါ ဂမ္ဘီရော၊

ဝိပ္ပသန္ဓော အနာဝိလော။

ဧဝံ ဓမ္မာနိ သုတွာန၊

ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။ ။

မြန်မာပြန်။ ။ နက်သောရေအိုင်သည် အထူးကြည်လင်ပြီး မနောက်ကျသကဲ့သို့ ထို့အတူ ပညာရှိတို့သည် တရားတော်မြတ်ကို ကြားနာရ၍ မဂ်စိတ်ဖြင့် ကြည်လင်ကြကုန်သတည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည် ဖြစ်ကြလေကုန်သည်။

ကာဏသတို့သမီးဝတ္ထု ပြီး၏။



## ၈။ ရဟန်းငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ရဟန်းငါးရာကို အကြောင်းပြု၍ “သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။ ဒေသနာတော်ဖြစ်စဉ်အစကား ဝေရဇ္ဇာပြည်၌ ဖြစ်သည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဝါတော်နှစ်ဆယ်အတွင်း ကျသော ပထမဗောဓိ၌ ဒေသစာရီ လှည့်လည်သည်ရှိသော် ဝေရဇ္ဇာပြည်သို့ ရောက်ရှိ၍ နဠေရုအမည်ရှိသော တမာပင်ရင်း၌ သီတင်းသုံးစံနေတော် မူသည်။

### ဝေရဇ္ဇာပြည်အငတ်ဘေး

ထိုဝေရဇ္ဇာပြည်၌ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော ဝေရဇ္ဇာ မည်သော ပုဏ္ဏားကြီးတစ်ဦး ရှိသည်။ ပုဏ္ဏားကြီးသည် ဘုရားကြွလာ တော်မူကြောင်း သတင်းကောင်းကြားသိ၍ မြတ်စွာဘုရားသခင်ထံသို့ ချဉ်းကပ်လျက် သိလိုသည်တို့ကို မေးမြန်းသည်။ ဘုရားရှင်တော်မြတ်က ကောင်းမွန်စွာ ဖြေကြားတော်မူသည်ရှိသော် ပုဏ္ဏားကြီးသည် ကြည်ညို လွန်းလှသည်ဖြစ်၍ ဝေရဇ္ဇာပြည်၌ ဝါကပ်ဆိုတော်မူပါရန် လျှောက်ထား သဖြင့် နောက်ပါရဟန်းငါးရာနှင့်အတူ ဝါကပ်ဆိုတော်မူသည်။ ပုဏ္ဏားကြီး သည် ဘုရားရှင်တော်မြတ်အား ဝါကပ်ဆိုတော်မူပါရန် လျှောက်ထားခဲ့

သော်လည်း မာရ်နတ်မင်း လှည့်ပတ်ဖြားယောင်းထားသဖြင့် တစ်နေ့မျှ သော်လည်း ဘုရားရှင်တော်မြတ်ကို သတိမရဘဲ ရှိနေသည်။

ထိုနှစ်မှာပင် ဝေရုဇာပြည်ကြီးမှာ ငတ်မွတ်ခေါင်းပါးမှု ဒုဗ္ဗိက္ခန္ဓရ ကပ်ဘေးဆိုက်သည်နှင့် ဆုံနေသည်။ ရဟန်းသံဃာတော်တို့သည် ဝေရုဇာ မြို့တွင်းမြို့ပြင်မှာ ဆွမ်းခံလှည့်လည်ကြသော်လည်း တစ်ဇွန်း၊ တစ်ယောက်မ မျှသော ဆွမ်းကို မရကြသဖြင့် ပင်ပန်းနွမ်းနယ်နေကြရသည်။ သံဃာတော် တို့သည် ဥတ္တရာပထတိုင်းမှ မိုးခိုနားလာသော မြင်းကုန်သည် တို့ထံမှ တစ်ကွမ်းစားမျှသော မုယောဆန်ကြမ်းတို့ဖြင့်သာ မျှတ၍ နေကြ ရသည်။

အရှင်မောဂ္ဂလာန်တန်ခိုးကို  
ဘုရားရှင်တော် တားမြစ်ခြင်း

ဆွမ်းအာဟာရဖြင့် ပင်ပန်းကုန်သော ရဟန်းသံဃာတော်တို့ကို မြင်လျှင် အရှင်မောဂ္ဂလာန်မထေရ်သည် မြေကြီးအတွင်းမှာရှိသော မြေဆီလွှာကို သုံးဆောင်စေလိုသဖြင့် မြေကြီးကို တန်ခိုးတော်ဖြင့် ပယ်လှန် ပါမည့်အကြောင်းကိုလည်းကောင်း၊ မြောက်ကျွန်းသို့ ဆွမ်းခံခြင်းငှာ စေလွှတ်လိုသည့်အဖြစ်ကိုလည်းကောင်း လျှောက်ထားတောင်းပန်သည်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ပယ်ရှားတော်မူသည်။ ရဟန်း သံဃာတို့သည် ဤသို့ ငြိုငြင်ပင်ပန်းဆင်းရဲသော်လည်း ဆွမ်းအာဟာရကို အကြောင်းပြု၍ အရိပ်အယောင်ပြခြင်းမျှ မဖြစ်စေဘဲ တပ်မက်သော လောဘ အလိုဆိုးကို ပယ်ရှား ရှောင်ကြဉ်လျက်သာလျှင် ဝါတွင်းသုံးလ ပတ်လုံး သီတင်းသုံးတော်မူကြသည်။

သီတင်းဝါလကျွတ်သော် မူလပင့်ဖိတ်ထားသော ဝေရုဇာပုဏ္ဏားကြီး အား ခရီးသွားမတော့မည်အကြောင်း ပန်ကြားပြောဆိုသည်။ ထိုအခါမှ ပုဏ္ဏားကြီးသည် မာရ်နတ်နှောင့်ယှက်ထားသည်မှ လွတ်သည်ဖြစ်၍ ယခုမှ သတိရကာ ဝါတွင်းသုံးလပတ်လုံး မလှူခဲ့ရသည်ကို အတိုးချလျက် နေ့ချင်း ပြီး ပြေအောင် ပေးလှူသည်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ပုဏ္ဏားကြီးအား သရဏဂုံသီလ၌ တည်စေပြီးသော် ရဟန်းငါးရာနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူလျက် သာဝတ္ထိပြည်သို့ ကြွရောက်တော် မူသည်။ မြို့သူမြို့သားတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းပြုစုလုပ်ကျွေးကြသည်။

## စားကြွင်းစားငါးရာ

ထိုအခါ စားကြွင်းစားငါးရာတို့သည် ရဟန်းသံဃာတော်တို့ကို အမီ ပြု၍ ကျောင်းတွင်းမှာ နေထိုင်ကြသည်။ ရဟန်းတော်တို့ သုံးဆောင်ပြီး၍ ကြွင်းကျန်သော စားကြွင်းတို့ကို စားသောက်လေ့ရှိကြသည်။ စားပြီး အိပ်သည်။ အိပ်ရာမှ ထလျှင် မြစ်ကမ်းသို့သွား၍ ကစားမြူးထူး ခုန်ပေါက် ပျော်ပါးနေလေ့ရှိသည်။ ကျောင်းဝင်းတွင်းပြင်တို့မှာ မဖွယ်မရာသော အမှု အကျင့်တို့ကို ပြုကျင့်လျက် နေလေ့ရှိကြသည်။

တစ်နေ့မှာ ရဟန်းတို့သည် ထိုအကြောင်းကို အချင်းချင်း ပြောဆို၍ နေကြသည်။

“ငါ့ရှင်တို့ - စားကြွင်းစားတို့အဖြစ်ကို ကြည့်ကြပါကုန်လော့။ ဤစားကြွင်းတို့သည် ခေါင်းပါးငတ်မွတ်စဉ်ကာလ ဝေရဏ္ဍာပြည်မှာ ရှိစဉ်က အမှုအကျင့် တစ်စုံတစ်ရာ မရှိချေ။ ယခုမှာကား စားကောင်းသောက်ဖွယ်ကို စားသောက်ရပြီး အကျင့်ဖောက်ပြန်လာကြသည်။ ရဟန်းတို့သည်ကား ခေါင်းပါးသော ဝေရဏ္ဍာပြည်၌လည်းကောင်း၊ ပြည့်စုံသော ယခုအခါမှာ လည်းကောင်း ငြိမ်သက်တည်ကြည်စွာ နေတော်မူကြသည်” ဟူ၍ ပြောဆို နေကြစဉ် မြတ်စွာဘုရားသခင်သည် တရားသဘင်သို့ ကြွတော်မူလာ၍ -

“ချစ်သားရဟန်းတို့ - ငါဘုရားကြွတော်မူလာစဉ်မှာ သင်တို့သည် အဘယ်မည်သော စကားဖြင့် ပြောဆိုစည်းဝေးနေကြသနည်း” အမေးတော် ရှိသဖြင့် “ဤမည်သော စကားပါ” ဟူ၍ လျှောက်ကြားသည်တွင် -

“ချစ်သားရဟန်းတို့ -

ဤစားကြွင်းစားငါးရာတို့သည် ရှေးအခါက မြည်းငါးရာ ဖြစ်ခဲ့ကြ သည်။ အာဇာနည်သိန္ဓောမြင်းငါးရာတို့ သောက်ပြီးသော စပျစ်သီး စားကြွင်းဖတ်ဖြင့် ဖျော်အပ်သော အရသာနည်းပါးသည့် ဖျော်ရည်ကို သောက်၍ ယစ်မူးသကဲ့သို့ လှည့်လည်ဖူးကြလေသည်” မိန့်တော်မူလျှင် ရဟန်းတို့ တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောကြားတော်မူလေသည်။



အတိတ်ဖြစ်ရပ်

စားကြွင်းစားတို့ ရှေးဖြစ်အကြောင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် အမတ်မျိုး၌ ဖြစ်ခဲ့သည်။ အရွယ် ရောက်သော် မင်းကြီးအား အကြောင်းအကျိုး ကောင်းဆိုးယုတ်မြတ်ကို ဆုံးမတတ်သော အမတ်ပညာရှိ ဖြစ်လေသည်။ တစ်နေ့မှာ ဗြဟ္မဒတ် မင်းကြီးသည် ပစ္စန္နရစ် ဆူပူသည်ကို ကြားသိရ၍ သိန္ဓောမြင်းငါးရာတို့ကို ကကြိုး တန်ဆာ ဆင်စေပြီး စစ်အင်္ဂါလေးပါးနှင့် ထွက်တော်မူခဲ့သည်။ ပစ္စန္နရစ်ကို ငြိမ်သက်စေပြီးနောက် ဗာရာဏသီပြည်သို့ ပြန်လာခဲ့သည်။ ရောက်လျှင် ပင်ပန်းနွမ်းနယ်နေသော သိန္ဓောမြင်းတို့အား စပျစ်သီး ဖျော်ရည်ကို သောက်စေသည်။ သိန္ဓောမြင်းတို့သည် မွေးကြိုင်သင်းပျံ့သော စပျစ်သီးဖျော်ရည်ကို သောက်ပြီးနောက် မိမိတို့နေရာ မြင်းဇောင်းသို့သွား၍ ငြိမ်သက်စွာ နေကြလေသည်။

ကြွင်းကျန်သော စပျစ်သီးအဖတ်တို့ကို မည်သို့ ပြုရမည်နည်း”ဟု မင်းကြီးအား လျှောက်တင်လေသော်-

“ထိုစပျစ်သီးအဖတ်တို့ကို ရေဆတိုးဖြင့် ဖျော်ပြီး ရိက္ခာသယ်ယူ ကုန်သော မြည်းတို့ကို သောက်စေပါလော့”မိန့်တော်မူသဖြင့် လူတို့က ထိုမိန့်ဆိုသည့်အတိုင်း ပြုလုပ်ကာ မြည်းတို့ကို သောက်စေသည်။

မြည်းတို့သည် စားကြွင်းဖတ်ဖြင့်ဖျော်သော ဖျော်ရည်ကို သောက်ပြီး နောက် မူးယစ်သကဲ့သို့ မြူးထူးပျော်ပါး ခုန်ပေါက်ပြေးလွှားကြလေသည်။ မင်းကြီးသည် လေသာပြတင်းကိုဖွင့်ကာ မင်းရင်ပြင်ကို ကြည့်ရှုလျက် ဘုရားလောင်းအမတ်ကို ခေါ်ပြီးလျှင်-

“အိုအမတ်-အသင် ကြည့်ရှုစမ်းပါလော့၊ မြည်းတို့သည် စားကြွင်း ဖတ်ဖြင့် ဖျော်အပ်သော ဖျော်ရည်ကို သောက်ရပါလျက် မူးယစ်ကုန်သကဲ့သို့ မြူးထူးခုန်ပေါက် ပြေးလွှားနေကြသည်။ သိန္ဓောမြင်းတို့ကား အနံ့ အရသာနှင့် ပြည့်စုံသော အဖျော်ကို သောက်ရပါသော်လည်း အသံ တိတ်ဆိတ်လျက်သာ နေကြလေသည်။ အကြောင်းကား မည်သို့ရှိပေ သနည်း” မေးတော်မူသည်။ ဘုရားလောင်းအမတ်ပညာရှိက-



“အရှင်မင်းမြတ် - မြည်းတို့သည် အမျိုးဇာတ်ယုတ်ညံ့သည်ဖြစ်၍ အရသာနည်းနည်းသာရှိသော စားကြွင်းဖတ်ဖျော်ရည်ကို သောက်ရ၍ မူးယစ်ကြခြင်း ဖြစ်သည်။ သိန္ဓောမြင်းတို့ကား အမျိုးဇာတ်မြတ်သဖြင့် စပျစ်သီးဖျော်ရည်စစ်ကို သောက်ရသော်လည်း ယစ်မူးခြင်း မရှိကြပါ” ပြောဆိုသည်။

### ဇာတ်တော်ပေါင်းခြင်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဤသို့ အတိတ် ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူပြီးနောက်-

“ချစ်သားရဟန်းတို့-

ထိုစဉ်ခါက မြည်းငါးရာသည် ယခုအခါ စားကြွင်းစားတို့ ဖြစ်လာခဲ့ကြသည်။ ထိုစဉ်ခါက သိန္ဓောမြင်းငါးရာသည် ယခုအခါ ရဟန်းငါးရာ ဖြစ်လာခဲ့ကြသည်။ ထိုစဉ်ခါက ဗြဟ္မဒတ်မင်းကြီးသည် ယခုအခါ ညီတော် အာနန္ဒာဖြစ်လာပေသည်။ ထိုစဉ်အခါက အမတ်ပညာရှိသည် ယခုအခါ ငါဘုရားဖြစ်လာပေသည်”ဟု ဇာတ်တော်ကို ပေါင်းပြတော်မူပြီးလျှင်-

“ချစ်သားရဟန်းတို့ -

ဤဟောပြတော်မူခဲ့ပြီးသော အခြင်းအရာအားဖြင့် သူတော်ကောင်းတို့သည် လောကဓံတရားနှင့် ကြုံဆုံ၍ ချမ်းသာသောအခါမှာ လည်းကောင်း၊ ဆင်းရဲသောအခါမှာလည်းကောင်း ဖောက်ပြန်ခြင်း ကင်းကုန်သည်သာလျှင်တည်း”မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊

န ကာမကာမာ လပယန္တိ သန္တော။

သုခေန ဖုဋ္ဌာ အထ ဝါ ဒုက္ခေန၊

န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

မြန်မာပြန်။ ။ သူတော်ကောင်းတို့သည် အလုံးစုံသော ခန္ဓာငါးပါး စသော အရာခပ်သိမ်းတို့၌ တပ်မက်မှုကို စွန့်လွှတ်ကြသည်။ သူတော်ကောင်းတို့သည် ဝတ္ထုအာရုံ ကာမ

ဂုဏ်တို့ကို တောင့်တသဖြင့် မပြောမဆိုကြကုန်။  
 ပညာရှိတို့သည် ချမ်းသာခြင်း၊ ဆင်းရဲခြင်းနှင့်  
 တွေ့ကြုံကြရသော်လည်း ဝမ်းသာဝမ်းနည်းခြင်း  
 အမှုအရာကို မပြကြကုန်”

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည်  
 ဖြစ်ကြလေသည်။

ရဟန်းငါးရာဝတ္ထု ပြီး၏။



## ၉။ အရှင်ဓမ္မိကမထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်ဓမ္မိကမထေရ်ကို အကြောင်းပြု၍ “န အတ္တ ဟေတု န ပရဿဟေတု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ် ဓမ္မိက ဥပါသကာ

သာဝတ္ထိပြည်မှာ သူတော်ကောင်းတရားနှင့် လျော်ညီစွာ ကျင့်လေ့ ရှိသော ဥပါသကာတစ်ယောက်ရှိသည်။ ဓမ္မိကအမည်ရှိပြီး အိမ်ထောင် သည်တစ်ဦးလည်း ဖြစ်သည်။ တစ်နေ့မှာ ဓမ္မိက ဥပါသကာသည် ရဟန်း ပြုလိုသည်ဖြစ်၍ ဇနီးဖြစ်သူနှင့် တိုင်ပင်သည်။

“ချစ်နွယ်မ - ငါသည် မြတ်စွာဘုရားသာသနာတော်မှာ ရဟန်းပြုလို သည်”

“အမောင်ချစ်လင်-ကျွန်တော်မမှာ ပဋိသန္ဓေကိုယ်ဝန် ရှိနေပါသည်။ ကလေး မွေးဖွားလာသည့်တိုင်အောင်တော့ စောင့်ပါဦး”

ဓမ္မိက ဥပါသကာ မျှော်လင့် ဆိုင်းငံ့နေသည်။ ကလေးမီးဖွားပြီး၍ ကလေးငယ် သွားလာနိုင်သောအခါမှာ ထပ်မံခွင့်တောင်းပြန်သည်။

“အမောင်ချစ်လင် - သားငယ်လေး အရွယ်ရောက်လာသည့် တိုင်အောင် စောင့်ပါဦး” ပြောဆိုပြန်လျှင် ဓမ္မိကဥပါသကာသည် -

“ . . သင်းကို ခွင့်တောင်းပန်ကြားခြင်း၊ မပန်ကြားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ မိမိသာလျှင် ဒုက္ခမှ ထွက်မြောက်ရာကို ပြုလုပ်တော့မည်” စဉ်းစားကာ လူ့ဘောင်မှထွက်၍ ရဟန်းပြုလိုက်လေသည်။

### မိသားစု ရဟန္တာဖြစ်ခြင်း

အရှင်ဓမ္မကမထေရ်သည် ကမ္မဋ္ဌာန်းကို သင်ယူ၍ ကြိုးစားအားထုတ်လေရာ မကြာမြင့်မီ ရဟန်းကိစ္စ ပြီးဆုံး၍ ရဟန္တာဖြစ်လေသည်။ လူဖြစ်စဉ်က ရှိခဲ့သော သားမယားတို့ကို ကြည့်ရန် သာဝတ္ထိမြို့တွင်းသို့ ဝင်ခဲ့သည်။ မိသားစုကို တွေ့သဖြင့် တရားစကားပြောကြားလျှင် သားဖြစ်သူသည် လူ့ဘောင်မှ ထွက်၍ ရဟန်းပြုပြီး မကြာမီမှာပင် ရဟန္တာဖြစ်လေသည်။ မယားဖြစ်သူက-

“ . . လင်ဖြစ်သူလည်း ရဟန်းပြုခဲ့ပြီ။ သားဖြစ်သူကလည်း ရဟန်းပြုခဲ့ပြီ။ လင်ရောသားပါ ရဟန်းပြုကြပြီးဆိုမှဖြင့် ငါတစ်ယောက်တည်း လူ့ဘောင်မှာနေသဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း၊ ငါသည်လည်း ရဟန်းပြုတော့မည်. . ” ကြံ၍ လူ့ဘောင်မှထွက်ကာ ရဟန်းပြုလိုက်သည်။ ရဟန်းပြုပြီး မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။

တစ်နေ့သောအခါ ဓမ္မသဘင်မှာ ရဟန်းတို့က-

“ငါ့ရှင်တို့ - ဓမ္မက ဥပါသကာသည် မိမိ၌ တရားတည်သည် အဖြစ်ကြောင့် လူ့ဘောင်မှထွက်၍ ရဟန်းပြုပြီး မကြာမီ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ သားမယားတို့ကိုလည်း အရဟတ္တဖိုလ်၌ တည်စေဘိသည်”ဟူသော စကားကို လျှောက်ထားသည်တွင်-

“ချစ်သားရဟန်းတို့-

ပညာရှိသောသူမည်သည်ကား - မိမိတည်းဟူသောအကြောင်း၊ သူတစ်ပါးတည်းဟူသော အကြောင်းကြောင့် လောကီစည်းစိမ်ချမ်းသာကို အလိုမရှိအပ်။ တရားအားလျော်သဖြင့်သာလျှင် တရားတည်းဟူသော ထွက်မြောက်ခြင်းဖြင့် နေထိုင်နှလုံးသွင်းခြင်း ဖြစ်လေရာသည်”ဟု မိန့်တော်မူပြီး အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

န အတ္တဟေတု န ပရဿဟေတု၊

န ပုတ္တမိစ္ဆေ န ဓနံ နရဋ္ဌံ။

န ကုစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊

သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။ ။

မြန်မာပြန်။ ။ ပညာရှိသူသည် မိမိကြောင့်ဖြစ်စေ၊ သူတစ်ပါး  
ကြောင့်ဖြစ်စေ မကောင်းမှုမပြု။ မကောင်းမှုဖြင့်  
သားသမီး ပစ္စည်းဥစ္စာ တိုင်းပြည်စည်းစိမ်ကို အလို  
မရှိရာ။ (မတရားမှုဖြင့် မိမိ၏ ကြီးပွားပြည့်စုံခြင်းကို  
အလိုမရှိရာ) ထိုပုဂ္ဂိုလ်သည် သီလရှိသူ ပညာရှိသူ  
တရားရှိသူ မည်ပါပေသည်။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည်  
တို့ ဖြစ်ကြလေသည်။

အရှင်ဓမ္မိကမထေရ်ဝတ္ထု ပြီး၏။



## ၁၀။ တရားနာသူ ငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် တရားနာပုဂ္ဂိုလ်ငါးရာကို အကြောင်းပြု၍ “အပ္ပကာ တေ မနုဿေသု” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

သာဝတ္ထိပြည်၌ လမ်းတစ်ခုမှာ နေထိုင်ကြသူငါးရာတို့သည် စုပေါင်း၍ အလှူပေးကြပြီး တစ်ညလုံး တရားတော်ကို နာယူကြမည်ဟူ၍ တရားနာလျက် ရှိကြသည်။ သို့သော် ထိုလူတို့သည် တစ်ညလုံး တရားမနာနိုင်ကြပေ။ အချို့က အိမ်ပြန်သွားကြသည်။ အချို့က ဒေါမနဿကို အမှီပြု၍ အိမ်ပြန်သွားကြသည်။ အချို့က မာနကို အမှီပြု၍ အိမ်ပြန်သွားကြသည်။ အချို့က တရားနာရာ နေရာမှာပင် ငိုက်မျဉ်းနေကြသည်။ မိုးလင်းသို့ ရောက်သော် ရဟန်းတို့က ထိုအကြောင်းကို ကြားသိသဖြင့် တရားသဘင်မှာ စကားဖြစ်စေလျက် ပြောဆိုနေကြသည်။

မြတ်စွာဘုရားသခင် ကြွတော်မူလာ၍ အမေးတော်ရှိသည်တွင် ထိုအကြောင်းကို လျှောက်ထားကြရာ-

“ချစ်သားရဟန်းတို့-သတ္တဝါတို့ မည်သည်ကား များသောအားဖြင့် ဘဝကို မှီကုန်ကြသည်။ ဘဝ၌ စွဲလမ်းကပ်ငြိ၍သာ နေကြသည်။ ဘဝ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ သွားရောက်နိုင်သောသူ မည်သည်ကား အနည်းငယ်မျှသာ ရှိသည်” ဟု မိန့်တော်မူ၍ အောက်ပါဓမ္မဒေသနာတော်ကို ဟောကြားတော်မူလေသည်။



အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ အပ္ပကာ တေ မနုဿေသု၊  
ယေ ဇနာ ပါရဂါမိနော။  
အထာယံ ဣတရာ ပဇာ၊  
တီရမေဝါနုဓာဝတိ။ ။

မြန်မာပြန်။ ။ လူအပေါင်းတို့တွင် နိဗ္ဗာန်တည်းဟူသော တစ်ဖက်  
ကမ်းသို့ ကူးမြောက်သွားကြသူတို့ကား အနည်းငယ်  
မျှသာ ရှိကြသည်။ အခြားသော သတ္တဝါတို့သည်  
သက္ကာယဒိဋ္ဌိစွန်းငြိ၍ ဤမှာဘက်ကမ်းသို့သာလျှင်  
ပြန်လည်ပြေးဝင်ကြလေသည်။

၂။ ယေ စ ခေါ သမ္ပဒက္ခာတေ၊  
ဓမ္မေ ဓမ္မာနုဝတ္တိနော။  
တေ ဇနာ ပါရမေဿန္တိ၊  
မစ္စုဓေယျံ သုဒုတ္တရံ။ ။

မြန်မာပြန်။ ။ ကောင်းစွာ ဟောကြားအပ်သောတရားတော်ကို  
တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည်  
ကား အလွန်ကူးမြောက်နိုင်ခဲ့သော သေမင်းနိုင်ငံ  
သံသရာဝဋ်ကို (ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသော  
တစ်ဖက်ကမ်းသို့ ရောက်ကြရပေလိမ့်မည်တည်း။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည်  
ဖြစ်ကြလေသည်။

တရားနာသူငါးရာဝတ္ထု ပြီး၏။



၁၁။ ဧည့်သည်ရဟန်းငါးရာဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဘုရားဖူးရောက်လာသော ဧည့်သည် ရဟန်းငါးရာကို အကြောင်းပြု၍ “ကဏ္ဍံ ဓမ္မံ ဝိပ္ပဟာယ”အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

ပစ္စုပ္ပန်ဖြစ်စဉ်

ကောသလတိုင်းသား ရဟန်းငါးရာတို့သည် တစ်ခုသော ဝါကျွတ် အခါမှာ မြတ်စွာဘုရားအား ဖူးမြော်ရန် ဇေတဝန်ကျောင်းတော်သို့ ရောက် လာကြသည်။ ဘုရားရှင်တော်မြတ်အား ရှိသေ့စွာ ရှိခိုးပြီး ထိုင်နေကြစဉ် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ထိုရဟန်းတို့၏ စရိုက်နှင့် လျော် ညီစွာ တရားဟောတော်မူလိုသည်ဖြစ်၍ အောက်ပါဓမ္မဒေသနာတော်များ ကို ဟောကြားတော်မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

၁။ ကဏ္ဍံ ဓမ္မံ ဝိပ္ပဟာယ၊

သုက္ကံ ဘာဝေထ ပဏ္ဍိတော။

ဩကာ အနောကမာဂဗ္ဗ၊

ဝိဝေကေ ယတ္ထ ဒူရမံ။ ။

မြန်မာပြန်။ ။ ပညာရှိတို့သည် မည်းညစ်သော အကုသိုလ် ဒုစရိုက် တရားကို ပယ်စွန့်၍ ဖြူစင်သော ကုသိုလ်တရားကို ပွားများရာ၏။ တဏှာ၏ တည်ရာအိမ်မှ အိမ်မဟုတ်

သော အရပ်သို့ ရောက်လာပြီး မွေ့လျော်မှုမရှိသော  
ဆိတ်ငြိမ်ရာ အရပ်၌။

၂။ တကြာဘိရတိ မိစ္ဆေယျ၊  
ဟိတွာ ကာမေ အကိဉ္ဇနော။  
ပရိယောဒပေယျ အတ္တာနံ၊  
စိတ္တက္ခေသေဟိ ပဏ္ဍိတော။ ။

မြန်မာပြန်။ ။ ပညာရှိသည် ကာမဂုဏ်ကို ပယ်စွန့်ပြီး စိုးရိမ်ကြောင့်  
ကြမှု မရှိဘဲ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။  
စိတ်ကို ညစ်ညူးစေသည့်(နိဝရဏ)တရားတို့မှ မိမိ  
ကိုယ်ကို ကင်းရှင်းဖြူစင်စေရာ၏။

၃။ ယေသံ သမ္မောဓိယဂေသု၊  
သမ္မာ စိတ္တံ သုဘာဝိတံ။  
အာဒါန ပဋိ နိဿဂ္ဂေ၊  
အနုပါဒါယ ယေ ရတာ။  
ဒီဏာသဝါ ဇုတိမန္တော၊  
တေ လောကေ ပရိနိဗ္ဗုတာ။ ။

မြန်မာပြန်။ ။ အရဟတ္တမဂ်ဉာဏ်ရကြောင်း ဗောဇ္ဈင်တရားတို့၌  
စိတ်ကို ကောင်းစွာပွားများအပ်သော စွဲလမ်းမှု  
ဥပါဒါန်မရှိဘဲ ဥပါဒါန်စွန့်ပယ်ရာ နိဗ္ဗာန်၌ မွေ့လျော်  
ကြသော၊ အာသဝေါကုန်ခန်း၍ ဘုန်းတန်ခိုး  
တောက်ထွန်းကြသော ရဟန္တာပုဂ္ဂိုလ်တို့သည်  
လောက၌ ပရိနိဗ္ဗာန်ပြုကြလေကုန်၏။

ဤဓမ္မဒေသနာတော်အဆုံးမှာ ဧည့်သည်ရဟန်းငါးရာတို့နှင့်အတူ  
လူများစွာတို့ သောတာပန် စသည်ဖြစ်ကြလေသည်။

ဧည့်သည်ရဟန်းငါးရာဝတ္ထု ပြီး၏။



## ပဏ္ဍိတ ဝဂ္ဂ

ပဏ္ဍိတ                    =    ပညာရှိတရား  
ဝဂ္ဂ (ဝဂ်)                =    အစုငယ် (ဝါ) အခန်းငယ်  
ပဏ္ဍိတဝဂ္ဂ               =    ပဏ္ဍိတဝဂ် = ပညာရှိတရားများကို ပြဆို  
                                  ထားသော အခန်း(ဝါ) ပညာရှိတရားစု။  
ဤပဏ္ဍိတဝဂ်၌      တရားသိပြီး တရားရှိသူသာ ပညာရှိ(ဝါ)  
                                  လူတော်လူကောင်း ခေါ်ထိုက်ကြောင်းကို  
                                  ဖော်ပြထားသည်။ ပညာရှိသည် မိမိကိုယ်ကို  
                                  လည်း ကောင်းအောင် ဆုံးမနေထိုင်ပြီး  
                                  သူတစ်ပါးကိုလည်း ကောင်းကျိုးပေးတတ်  
                                  သည်။

                                  ထိုကဲ့သို့သောသူမျိုးနှင့် ပေါင်းသင်းသင့်  
                                  သည်ဟူ၍ ပညာရှိတရားစုကို ပြဆိုသည့်  
                                  ခြောက်ခုမြောက်ဖြစ်သော ပဏ္ဍိတဝဂ်သည်  
                                  ဤတွင် ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။ ။

ပဏ္ဍိတဝဂ် ပြီး၏။



## ၇။ အရဟန္တဝဂ်

### ၁။ ဇီဝကပဉ္စ ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဆရာဇီဝက၏ သရက်တောဥယျာဉ်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် ဆရာဇီဝက မေးမြန်းအပ်သော ပြဿနာကို အကြောင်းပြု၍ “ဂတဒ္ဓိနော ဝိသောကဿ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

ဘုရားကိုသတ်မည်ဟု အရှင်ဒေဝဒတ် ကျောက်တုံးလှိမ့်ချခြင်း

အခါတစ်ပါး၌ အရှင်ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် ပူးပေါင်း၍ “ဘုရားကို သတ်မည်”ဟု ဂိဇ္ဈကုဋ်တောင်ထိပ်သို့ တက်ပြီးလျှင် ကျောက်မောင်းဆင်ကာ ကျောက်တုံးကြီးကို လှိမ့်ချလိုက်သည်။ ထိုကျောက်တုံးကြီးကို တောင်စွယ်ကျောက်စွန်းနှစ်ခုတို့က ဆီးကြို၍ ခံကြသည်။ ကျောက်စွန်းမှ ပဲ့ထွက်လာသော ကျောက်ချပ်လွှာသည် မြတ်စွာဘုရားသခင်၏ ခြေမတော်ကို ထိမှန်၍ သွေးစိမ်းတည်စေသည်။ (သွေးခြည်ဥစေသည်။) ပြင်းထန်လှစွာသော နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာသည်။

ရဟန်းတို့သည် မြတ်စွာဘုရားသခင်ကို ဂိဇ္ဈကုဋ်တောင်ခြေရှိ မဒ္ဒကုစ္ဆိကျောင်းသို့ သယ်ဆောင်ကြသည်။ မြတ်စွာဘုရားသခင်က -

“ဇီဝက၏ သရက်တောဥယျာဉ် ကျောင်းတော်သို့ ငါ့ကို ဆောင်ကြကုန်လော့” မိန့်တော်မူသဖြင့် ရဟန်းတို့က ဇီဝက၏သရက်တောဥယျာဉ် ကျောင်းတော်သို့ သယ်ဆောင်ခဲ့ကြသည်။

ဇီဝကသည် ထိုသတင်းကိုကြား၍ အမြန်ရောက်လာပြီး ဘုရားရှင်ထံ တော်သို့ ချဉ်းကပ်ကာ အနာကို ဆေးကုသည်။ ထက်မြက်သော ဆေးစွမ်း ကောင်းများကို လိမ်း၍ အနာကို ပတ်တီးစည်းပေးပြီး မြတ်စွာဘုရားအား-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-တပည့်တော် သည် ရာဇဂြိုဟ်မြို့တွင်းမှာ လူတစ်ယောက်ကို ဆေးကုထားပါသည်။ ထိုလူထံသို့ သွားရပါဦးမည်။ ပြီးမှ ပြန်လာပါမည်။ တပည့်တော်ပြန်လာ သည့်တိုင်အောင် ဤဆေးကို စည်းထားသည့်အတိုင်း မဖြေဘဲ ထားတော် မူပါဘုရား” လျှောက်ထားကာ မြို့တွင်းရှိ လူနာထံ သွားလေသည်။

ဆရာဇီဝကသည် မြို့တွင်းမှ လူနာကို ဆေးဝါးကုသသမှုပြု၍ မြို့တံခါးမပိတ်မီ အချိန်မီလာသော်လည်း မရောက်မီမှာပင် မြို့တံခါးက ပိတ်နှင့်လေသည်။ ဆရာဇီဝက က-

. . . ငါသည် ဝန်လေးသောအမှုကို ပြုခဲ့မိချေပြီ။ ရှင်တော်မြတ်ဘုရား အား သာမန်လူတစ်ယောက်ကဲ့သို့ ခြေမတော်မှာ ထက်မြက်သောဆေးကို လိမ်း၍ အနာကိုပတ်တီးစည်းထားမိခဲ့သည်။ ယခုအချိန်သည် အနာကို ပတ်တီး ဖြေရတော့မည့်အချိန်ဖြစ်သည်။ ပတ်တီးမဖြေမိခဲ့သော် ရှင်တော် မြတ်ဘုရားကိုယ်ခန္ဓာတော်မှာ တစ်ညလုံး ပူလောင်မှု ဖြစ်ပေတော့မည်. . ” ဟူ၍ တွေးကြံမိသည်။

ထိုအချိန်မှာပင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင် အာနန္ဒာအား-

“ချစ်သားအာနန္ဒာ-ဇီဝကသည် ညနေစောင်းမှာ ငါဘုရားထံသို့ လာခဲ့ရာ မြို့တံခါးသို့ အချိန်မီမရောက်ခဲ့ချေ။” ‘ဤအချိန်ကားအနာကို ပတ်တီးဖြေရတော့မည့် အချိန်ဖြစ်ပေတည်း’ဟုတွေးတော ကြံစည်နေ သည်။ ချစ်သားအာနန္ဒာ ပတ်တီးကို ဖြေလော့” မိန့်တော်မူသည်။

အရှင်အာနန္ဒာက ပတ်တီးကိုဖြေလိုက်သည်။ အနာသည် သစ်ပင်မှ အခွံအခေါက်ကွာကျသကဲ့သို့ လုံးဝကင်းရှင်းစွာပျောက်လေသည်။ ဆရာ ဇီဝကသည် အရုဏ်မတက်မီ မြတ်စွာဘုရားသခင်ထံသို့ လျင်မြန်စွာ လာခဲ့၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-အသို့ပါနည်း၊ ရှင်တော်မြတ်ဘုရား၏ ခန္ဓာကိုယ်တော်မှာ ပူလောင်ခြင်း ဖြစ်ခဲ့ပါသလား ဘုရား” မေးလျှောက်သည်။



“အို! ဇီဝက - ဟေမိမဏ္ဍိုင် ဟေမိပင်ခြေရင်းမှာပင် မြတ်စွာဘုရား ရှင်အား ပူလောင်မှုအားလုံးကို ငြိမ်းအေးစေခဲ့ပြီ” ဟူ၍ စကားစပ်တော် မူပြီးလျှင် အောက်ပါဓမ္မဒေသနာတော်ကို ရွတ်ဆိုဟောကြားတော်မူသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဂတဒ္ဓိနော ဝိသောကဿ၊

ဝိပုမုတ္တဿ သဗ္ဗမိ။

သဗ္ဗဂန္ထပ္ပဟိနဿ၊

ပရိဋ္ဌာဟော နဝိဇ္ဇတိ။ ။

မြန်မာပြန်။ ။ ခရီးလမ်းဆုံးသို့ရောက်ပြီဖြစ်၍ သောကကင်းဝေးပြီး အလုံးစုံသော တရားကို စွန့်လွှတ်ပြီးလျက် နှောင်ဖွဲ့မှု အားလုံးကို ပယ်ရှင်းပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပူလောင်ခြင်းမည်သည် မရှိတော့ချေ။ ။

ဤဓမ္မဒေသနာတော်အဆုံးမှာ လူများစွာတို့ သောတာပန် စသည် ဖြစ်ကြလေသည်။



ဆရာဇီဝကအကြောင်း

(ဤ၌ စကားစပ်သဖြင့် ဆရာဇီဝကအကြောင်းကို ဝိနည်းမဟာဝါ ပါဠိတော် စီဝရက္ခန္ဓကဉ္စလာသည့်အတိုင်း အနည်းငယ်မျှပြဆိုပါဦးမည်။)

အဗ္ဗပါလီကြောင့် ဝေသာလီပြည်စည်ကားခြင်း

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။

လိစ္ဆဝီမင်း၏နေပြည်တော်ဝေသာလီပြည်ကြီးသည် အစာရေစာ ပေါများကြွယ်ဝပြီး အထူးစည်ကားလှသည်။ ခုနစ်ထောင် ခုနစ်ရာကုန်သော ပြာသာဒ်များ၊ အိမ်များ၊ အာရပ်များ၊ ရေကန်များရှိကြသည်။ ထိုဝေသာလီ ပြည်မှာ အဗ္ဗပါလီဟူသော ပြည့်တန်ဆာမတစ်ဦးရှိသည်။ အလွန် ချောမောလှပသည်။ မိန့်မလှတို့၏ ကြန်အင်လက္ခဏာနှင့်လည်း ပြည့်စုံ သည်။ ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၌လည်း လွန်မင်းစွာ ကျွမ်းကျင် တတ်မြောက်သည်။ အဗ္ဗပါလီပြည့်တန်ဆာမနှင့် သွားလာပျော်ပါးလိုလျှင် တစ်ညတာအတွက် အသပြာငါးဆယ် ပေးကြရသည်။ ထိုအဗ္ဗပါလီ

ပြည့်တန်ဆာမကြောင့်ပင် ဝေသာလီပြည် ပို၍ စည်ကားနေသကဲ့သို့ ဖြစ်နေသည်။

ရာဇဂြိုဟ်ပြည်၌ ပြည့်တန်ဆာတင်မြှောက်ခြင်း

ရာဇဂြိုဟ်ပြည်သားကုန်သည်တစ်ဦးသည် အလုပ်ကိစ္စတစ်ခုဖြင့် ဝေသာလီပြည်သို့သွားရာ ဝေသာလီပြည်ကြီး၏ ပြည့်စုံစည်ကားပုံနှင့် အမွှပါလီပြည့်တန်ဆာမကြောင့် ပို၍ စည်ကားနေပုံကို တွေ့မြင်မှတ်သား ခဲ့ပြီး ရာဇဂြိုဟ်ပြည်သို့ ပြန်ရောက်လျှင် ဗိမ္ဗိသာရမင်းကြီးအား လျှောက်တင် သည်။

“အရှင်မင်းမြတ်- လိစ္ဆဝီမင်းတို့၏နေပြည်တော် ဝေသာလီပြည်ကြီး သည် အထူးပင်ပြည့်စုံစည်ကားလှပါသည်။ အမွှပါလီမည်သော ပြည့်တန်ဆာမကို အကြောင်းပြု၍လည်း ပိုမို၍ စည်ကားနေသကဲ့သို့ ဖြစ်ပါသည်။ အရှင်မင်းမြတ်-ကျွန်တော်မျိုးတောင်းပန်ပါသည်။ အရှင် မင်းမြတ် စိုးစံတော်မူသော ဤရာဇဂြိုဟ်ပြည်တွင်းမှာလည်း ပြည့်တန်ဆာမ တစ်ဦး ထားတော်မူပါလော့”

“အချင်းအမတ်တို့-ထိုသို့ဆိုလျှင် ရုပ်ဆင်းသဏ္ဌာန် ကြန်အင် လက္ခဏာနှင့် ပြည့်စုံသော သတို့သမီးတစ်ဦးကို ရှာဖွေစိစစ်၍ ပြည့်တန် ဆာအဖြစ် တင်မြှောက်ကြကုန်လော့”

မိန့်တော်မူသဖြင့် ရာဇဂြိုဟ်ပြည်တွင်း၌စိစစ်ရှာဖွေရာ သာလဝတီ မည်သော သတို့သမီးတစ်ဦးကို တွေ့မြင်ကြသည်။ သာလဝတီသည် အမွှပါလီကဲ့သို့ပင် ချောမောလှပသည်။မိန်းမလှတို့၏ ကြန်အင်လက္ခဏာ နှင့်လည်း ပြည့်စုံသည်။ သာလဝတီကို တွေ့မြင်ကြလျှင် ဗိမ္ဗိသာရမင်းကြီးက အသပြာတစ်သိန်း၊ မြို့သူမြို့သားတို့က စုဆောင်း၍အသပြာ နှစ်သိန်း ပေါင်းသုံးသိန်းဖြင့် ပြည့်တန်ဆာမအဖြစ် ချီးမြှောက်ကြသည်။ ၎င်းပြင် ယာဉ်၊ ဥယျာဉ်၊ နေအိမ် စသည်တို့ကိုလည်းစီမံပေးကြသည်။ သာလဝတီ လည်း ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ကို လေ့လာသင်ကြားရာ မကြာမြင့်မီ မှာပင် တတ်မြောက်ကျွမ်းကျင်လာသည်။ သာလဝတီပြည့်တန်ဆာမနှင့် သွားလာပျော်ပါးလိုသူတို့သည် တစ်ညတာအတွက် အသပြာတစ်ရာပေး၍ သွားလာကြရသည်။

ဇီဝကကိုမွေးဖွားခြင်း

ယင်းသို့ဖြင့် နေလာရာ သာလဝတီပြည့်တန်ဆာမမှာ ပဋိသန္ဓေ ကိုယ်ဝန်ရှိလာသည်။ သာလဝတီ စဉ်းစားသည်။

“ . . . ယောက်ျားတို့မည်သည် ကိုယ်ဝန်ရှိသော မိန်းမတို့ကို မနှစ် သက်ကြ၊ သာလဝတီမှာ ကိုယ်ဝန်ရှိနေသည်ဟု သိကြရလျှင် လာရောက် ပျော်ပါးသူမရှိ ဖြစ်လိမ့်မည်။ လာရောက်ပျော်ပါးသူမရှိလျှင် ဝင်ငွေ မရှိဖြစ်လိမ့်မည်။ ငါမကျန်းမာဟု ဟန်ဆောင်လှည့်ပတ် ပြောထားမှသင့် မည်. . . ” စဉ်းစားပြီး တံခါးစောင့်ကိုခေါ်၍ -

“အချင်းတံခါးစောင့်-မည်သူ့ကိုမျှမလာပါစေနှင့်၊ ငါ့ကိုမေးလျှင် မကျန်းမမာဖြစ်နေသည်ဟု ပြောပါ” မှာထားသည်။ တံခါးစောင့်ကလည်း မှာထားသည့်အတိုင်း ပြောပါမည် ဝန်ခံသည်။

သာလဝတီပြည့်တန်ဆာမသည် ကိုယ်ဝန်ရင့်မာ၍ ဖွားချိန် ရောက် သော် သားတစ်ယောက်ကို ဖွားမြင်သည်။ သာလဝတီက ကျွန်မအား-

“ဟဲ့ကျွန်မ-သွားတဲ့ချေ၊ ဤသူငယ်ကို ဗန်းဆန်ကော၌ သိပ်၍ အမှိုက်ပုံမှာ စွန့်ပစ်လေလော့” စေခိုင်းသည်။

ကျွန်မကသည် သူငယ်ကို ဗန်းဆန်ကော၌ သိပ်၍ အမှိုက်ပုံမှာ စွန့်ပစ် ထားလိုက်သည်။

အဘယမင်းသား ကောက်ယူမွေးစားခြင်း

ထိုနေ့ နံနက်စောစောမှာ အဘယမင်းသားသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ခစားရန်အသွားတွင် အမှိုက်ပုံမှာ ကျီးငှက်တို့ ဝိုင်းအုံ နေသောအရာကို မြင်၍ မင်းချင်းတို့ကို မေးသည်။

“အချင်းတို့-ကျီးငှက်များ ဝိုင်းအုံနေသောအရာကား အဘယ်နည်း”

“အရှင်မင်းသား-မွေးကင်းစသူငယ်ကလေး ဖြစ်ပါသည်”

“အသက်ရှိသေးသလား”

“အရှင်မင်းသား-အသက်ရှိနေပါသည်”

“အချင်းတို့-သို့ဖြစ်လျှင် ထိုသူငယ်ကိုယူ၍ ငါ့အိမ်မှ နို့ထိန်းတို့အား အပ်နှံထားလိုက်ပါ။ ငါမွေးစားမည်”

မင်းချင်းတို့သည် “ကောင်းပြီ” ဟုဝန်ခံ၍ မင်းသားဆိုသောအတိုင်း ပြုကြသည်။ ထိုသူငယ်အား အဘယမင်းသားက “ဇီဝကော-” (အသက်

ရှိသလော) မေးသည့် စကားကိုအစွဲပြု၍ ‘ဇီဝက’ ဟုအမည်မှည့်ကြသည်။ အဘယမင်းသားက မွေးမြူအပ်သောကြောင့်လည်း “ကောမာရဘစ္စ” ဟုခေါ်ကြသည်။

သို့ဖြင့် ဇီဝကသည် သိ-ကြားလိမ္မာသော အရွယ်သို့ ရောက်လာသည်။ တစ်နေ့မှာ အဘယမင်းသားထံချဉ်းကပ်၍ -

“အရှင်မင်းမြတ်-ကျွန်တော်မျိုး၏ မယ်တော်၊ခမည်းတော်တို့သည် အဘယ်မှာပါနည်း” မေးသည်။

“အမောင်ဇီဝက-ငါသည် သင်၏မိခင်ကိုလည်းမသိ၊ ဖခင်ကိုလည်း မသိပါ။ စင်စစ်မှာမူ ငါသည် သင့်ကိုကောက်ယူ၍ မွေးမြူထားခြင်းသာ ဖြစ်သည်”

ထိုစကားကိုကြားလျှင် ဇီဝကစဉ်းစားသည်။

“ . . ဤမင်းမျိုးမင်းနွယ်မည်သည်ကား အတတ်ပညာမရှိဘဲ အသက်မွေးခြင်းငှာမလွယ်ကူ။ အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် သင်ယူမှသင့်တော်ပေမည်. . ”ဟူ၍ စဉ်းစားမိလေသည်။



### ဇီဝက ဆေးပညာသင်ယူခြင်း

တက္ကသိုလ်ပြည်မှာ ဆေးပညာကို တစ်ဖက်ကမ်းခပ် တတ်မြောက်သော ဒိသာပါမောက္ခဆရာကြီးတစ်ဦးရှိသည်။ တစ်နေ့မှာ ဇီဝကသည် ခမည်းတော် အဘယမင်းသားကို အသိမပေးဘဲ ခရီးစဉ်အတိုင်း တက္ကသိုလ်ပြည်သို့ သွားရောက်ခဲ့သည်။ ဒိသာပါမောက္ခဆရာကြီးထံ ချဉ်းကပ်၍ -

“ဆရာအရှင်မြတ်တို့ထံမှာ ဆေးပညာအတတ်ကို သင်ယူလိုပါသည်” တောင်းပန်လျှင် ဆရာကြီးခွင့်ပြုသဖြင့် ဆေးအတတ်ကို သင်ကြားလေသည်။

သင်ကြားရာတွင် ဇီဝကသည် များစွာလည်းသင်ယူသည်။ အမြန်လည်း သင်ယူသည်။ ကောင်းစွာလည်း မှတ်သားနိုင်သည်။ သင်ပြီးသမျှကိုလည်း မမေ့မပျောက်အောင် စွမ်းဆောင်နိုင်သည်။ ဆရာကြီး၏ အတတ်ပညာကို အခြားသူတို့သင်ယူသည်ရှိသော် ပညာစုံတတ်မြောက်အောင် တစ်ဆယ့်ခြောက်နှစ်မျှ ကြာအောင်သင်ယူရသည်။ ဇီဝက-ကမူ ခုနစ်နှစ်ဖြင့်ပင် အကုန်တတ်မြောက်အောင် သင်ယူနိုင်သည်။

ခုနစ်နှစ်လွန်လာပြီးသော တစ်နေ့မှာ ဇီဝကအား စိတ်ကူးတစ်ခုဖြစ်လာသည်။

“ . . ငါသည် အတတ်ပညာကို များစွာလည်းသင်ယူသည်။ အမြန်လည်း သင်ယူသည်။ ကောင်းစွာလည်းမှတ်သားနိုင်သည်။ သင်ပြီးသမျှကိုလည်း မမေ့မပျောက်အောင် စွမ်းဆောင်နိုင်သည်။ သို့ပါလျက်လည်း ခုနစ်နှစ်ကြာအောင် သင်ယူသောငှါအား အတတ်ပညာ၏ အဆုံးကား မထင်ချေ။ အဘယ်အခါမှာ ပြီးဆုံးပါမည်နည်း. . ”

ဤသို့စိတ်ကူးပြီးနောက် မိမိစဉ်းစားမိသည်ကို ဆရာကြီးအား ပြောပြပြီး-

“ဆရာအရှင်မြတ်-ဆရာ၏အတတ်ပညာကား အဘယ်အခါမှာ ပြီးဆုံးပါမည်နည်း” မေးသည်။ ဆရာက-

“အမောင် ဇီဝက-တူးရွင်းကိုယူ၍ ဤတက္ကသိုလ်ပြည်၏ ထက်ဝန်းကျင် တစ်ယူဇနာအရပ်ကို လှည့်လည်ပြီး ဆေးဖက်မဝင်သော အပင်ကို ရှာဖွေခဲ့ပါ” ဆိုသည်။ ဇီဝကသည် တူးရွင်းကိုကိုင်ပြီး တက္ကသိုလ်ပြည်၏ ထက်ဝန်းကျင် တစ်ယူဇနာရှိသောအရပ်ကို လှည့်လည်၍ ဆေးဖက်မဝင်သောအပင်ကို လိုက်လံရှာဖွေရာ တွေ့သမျှ အပင်အားလုံး ဆေးဖက်ဝင်နေသည်ချည်းဖြစ်သည်။ ဆေးဖက်မဝင်သော အပင်ဟူ၍ မတွေ့သဖြင့် ပြန်လာပြီး ဆရာကြီးအား-

“ဆရာအရှင်မြတ်-ဤတက္ကသိုလ်ပြည်၏ ထက်ဝန်းကျင်တစ်ယူဇနာအတွင်းမှာ ဆေးဖက်မဝင်သော သစ်ပင်ကို စိစစ်ရှာဖွေကြည့်ပါသော်လည်း မတွေ့မမြင်ရပါ ” ပြန်ပြောပြသည်။

“အမောင် ဇီဝက- သင်သည် ဆေးပညာကို ကောင်းစွာသင်အပ်ပေပြီ။ ဤမျှလောက်သော အတတ်ပညာဖြင့် အသင့်အားအသက်မွေးခြင်းငှာ စွမ်းနိုင်လောက်ပေပြီ။ သင့်ခမည်းတော်တို့စံရာ ရာဇဂြိုဟ်ပြည်သို့ ပြန်ပါလေလော့” ခွင့်ပေး၍ လမ်းခရီးမှာ စားသုံးရန် ရိက္ခာအနည်းငယ်ကို ပေးလိုက်သည်။

မှတ်ချက်။ ။ ရိက္ခာအနည်းငယ်သာပေးလိုက်ခြင်းမှာ -“ဤသူငယ်သည် မြတ်သောအမျိုး၏သားဖြစ်သည်။ မိမိတိုင်းပြည်သို့ ပြန်ရောက်သော ခဏမှာပင် ခမည်း

တော် ဘိုးတော်တို့ထံမှ ချီးမြှင့်မြှောက်စားခြင်းကို ရပေလိမ့်မည်။ ထိုအခါ ငါသင်ပြလိုက်သော ငါ့ အတတ်ပညာ၏ ဂုဏ်ကျေးဇူးကိုမသိဘဲ ရှိပေလိမ့် မည်။

လမ်းခရီးအကြားမှာ ရိက္ခာကုန်လွန်သွားလျှင် အတတ်ပညာဖြင့်ဆေးကု၍ ရိက္ခာရှာလိမ့်မည်။ ထိုအခါမှ ငါသင်ပြလိုက်သော အတတ်ပညာ၏ ဂုဏ်ကျေးဇူးကို သိပေလိမ့်မည် -” အောက်မေ့ ကြံစည်၍ ရိက္ခာအနည်းငယ်ကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။



ပထမအကြိမ်ဆေးကုခြင်း

သူဌေးကတော်ကြီးအား ဆေးကုခြင်း

ဇီဝကသည် ဆရာပေးလိုက်သော ရိက္ခာအနည်းငယ်လေးဖြင့် ရာဇဂြိုဟ်ပြည်သို့ ခရီးထွက်ခဲ့သည်။ လမ်းခရီးအကြား သာကေတမြို့သို့ ရောက်သော် ပါလာသောရိက္ခာ ကုန်သွားသည်။ ဇီဝကစဉ်းစားသည်-

“ . . ဤမှ ရှေ့ဆက်ရမည့်ခရီးသည် ကန္တာရကြီးဖြစ်သည်။ အစာ ရေစာရှားပါးသည်၊ ရိက္ခာရဖို့မလွယ်။ တစ်နည်းနည်းဖြင့် ရိက္ခာရှာမှဖြစ်မည်” စဉ်းစားမိသည်။

ထိုရောအခါက သာကေတမြို့မှာ သူဌေးကတော်တစ်ဦးသည် ခေါင်းခဲဝေဒနာ ဖြစ်နေသည်မှာ ခုနစ်နှစ်ကြာပြီဖြစ်သည်။ ထင်ရှား ကျော်ကြားသော ဆေးဆရာကြီးများကိုပင့်ဖိတ်၍ ကုစားစေသည်။ ဆေးဖိုး ဝါးခအဖြစ် ရွှေငွေသာ များစွာကုန်ခဲ့သည်။ ရောဂါမသက်သာလေခဲ့။ ဤသည်သော အခြေအနေရှိနေသည်။ ဇီဝကသည် သာကေတမြို့တွင်းသို့ ဝင်၍-

“အချင်းတို့-အသင်တို့မြို့မှာ မကျန်းမမာ ရောဂါစွဲကပ်သူ ရှိနေပါ သလော၊ အကျွန်ုပ် ကုစားပေးလိုပါသည်” မေးသည်။

“အမောင်ဆေးဆရာ- သူဌေးကတော်ကြီးမှာ ခေါင်းခဲဝေဒနာ ဖြစ်နေသည်မှာ ခုနစ်နှစ်ကြာချေပြီ။ အမောင်သွားပါချေ။ ထိုသူဌေး



ကတော်ကြီးအား ဆေးကုပါလော့” ဆိုကြသည်။ ဇီဝကသည် သူဌေးကတော်အိမ်သို့ သွားရောက်ပြီး တံခါးစောင့်ကို -

“အချင်းတံခါးစောင့် - သွားပါချေ။ ဆေးဆရာတစ်ယောက် ရောက်လာသည်။ ထိုဆေးဆရာက အရှင်မ၏ရောဂါကို ကြည့်လိုပါသည်ဟု သူဌေးကတော်အား သွားပြောချေပါ” ဆိုသဖြင့် တံခါးစောင့်သည် သူဌေးကတော်အား သွားပြောသည်။ “အရှင်မ-ဆေးဆရာတစ်ယောက် ရောက်လာပါသည်။ ထိုဆေးဆရာက အရှင်မ ရောဂါကို ကြည့်လိုပါသည်”

“အချင်းတံခါးစောင့်- ထိုဆေးဆရာသည် ဘယ်အရွယ်ရှိသနည်း”

“အရှင်မ-ဆေးဆရာသည် ငယ်ငယ်ရွယ်ရွယ်ပင် ဖြစ်ပါသည်”

“အချင်းတံခါးစောင့် - ငယ်ငယ်ရွယ်ရွယ်ဆေးဆရာဖြစ်ခဲ့လျှင် ရောဂါကို ပျောက်ကင်းအောင် အဘယ်မှာ ကုစားနိုင်ပါမည်နည်း။ ထင်ရှားကျော်ကြားသော ဆေးဆရာကြီးတို့သော်မှ ရောဂါပျောက်ကင်းအောင် မကုစားနိုင်ဘဲ ဆေးဖိုးဝါးခကိုသာ များစွာယူဆောင်သွားကြသည်”

တံခါးစောင့်သည် ဇီဝကထံပြန်လာပြီး ထိုစကားအလုံးစုံကို ပြန်ကြားပြောဆိုသည်။ ဇီဝက-က

“အချင်းတံခါးစောင့်- သွားပါချေဦး၊ ရောဂါမပျောက်မီ တစ်စုံတစ်ခုသော အဖိုးအခမှ မပေးရပါ။ ရောဂါပျောက်ကင်းမှသာ ပေးလိုသမျှ ပေးပါ-ဟုဆေးဆရာကဆိုကြောင်း သွားပြောပါလေဦး” စေလွှတ်ပြန်သည်။

တံခါးစောင့်က သွားရောက်ပြောဆိုလျှင် သူဌေးကတော်က-

“သို့ဖြစ်ပါမူ လာပါစေလော့” အခေါ်ခိုင်းလိုက်သည်။ ဇီဝကသည် သူဌေးကတော်ရှိရာသို့ သွားရောက်ပြီး ရောဂါလက္ခဏာ၏ ထူးခြားချက်များကို ကြည့်ရှုမှတ်သား၍ -

“အရှင်မ-တစ်လက်ဆွမ်းမျှလောက်သော (လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ) ထောပတ်ကို အလိုရှိပါသည်” ဆိုရာ သူဌေးကတော်က ပေးစေသည်။ ဇီဝကသည် ထောပတ်ကို အထူးထူးသော ဆေးတို့ဖြင့် ကျိုချက်၍ သူဌေးကတော်ကို ခုတင်ပေါ်မှာ ပက်လက်အိပ်စေပြီး နှာနှုတ်တံဖြင့် နှာခေါင်းမှ သွင်းပေးလိုက်သည်။ နှာခေါင်းမှ သွင်းလိုက်သောထောပတ်သည် ပါးစပ်မှ ပြန်အန်ထွက်လာသည်။ သူဌေးကတော်သည် ထွေးခံမှာအန်ချ၍ ဂျွန်မကို-

“ဟဲ့ ကျွန်မ - ဤထောပတ်ကို ဝါဂွမ်းဖြင့် တို့ယူပါလေ” စေခိုင်းသည်။  
ထိုအခါ ဆရာဇိဝက စဉ်းစားသည်။

“ . . ဤသူဌေးကတော်သည် အံ့ဩဖွယ်ကောင်းလောက်အောင် ပစ္စည်းဥစ္စာ၌ တွယ်တာကပ်စေးနဲ့လွန်းပေစွ၊ လွင့်ပစ်ရမည့် ဤထောပတ်ကို မျှလည်း ဝါဂွမ်းဖြင့် တို့ယူစေဘိသည်။ ငါသည် အဖိုးများစွာထိုက်သော ဆေးကိုစီရင်ပေးခဲ့ပြီ။ ဤသူဌေးကတော်သည် ငါ့အားဆေးဖိုးဝါးခပေးမည် မထင်” စဉ်းစားမိ၍ မျက်နှာမသာမယာ ရှိလေသည်။

### ဆေးဖိုးဝါးခရရှိခြင်း

သူဌေးကတော်ကြီးသည် ဆရာဇိဝက၏မျက်နှာ မသာမယာရှိသည် ကို မြင်ရလျှင်-

“ဆရာ-အဘယ်ကြောင့် မျက်နှာမသာမယာဖြစ်ပါသနည်း” မေးရာ ဆရာဇိဝကက-မိမိစဉ်းစားမိသည်ကို ပြောပြသည်။ သူဌေးကတော်က-

“ဆရာ-ကျွန်မတို့ အိမ်ရာထောင်၍ လူ့ဘောင်မှာနေသောသူတို့ မည်သည် သင့်တင့်လျောက်ပတ် စောင့်စည်းအပ်သော အရာဌာနကို သိရပါသည်။ ထိုလွင့်ပစ်ရမည့်ထောပတ်ကို ကျွန်အမှုလုပ်တို့၏ ခြေနယ်ဆီအဖြစ်လည်းကောင်း၊ ဆီမီးထွန်းရန် ဆီအဖြစ်လည်းကောင်း အသုံးပြုရပါသည်။ အရှင်ဆရာသည် နှလုံးမသာယာခြင်း မရှိပါလင့်။ ဆရာအား ဆေးဖိုးဝါးခ လျှော့မပေးပါ” ဆိုသည်။

ဆရာဇိဝကသည် သူဌေးကတော်၏ ခုနစ်နှစ်ကြာစွဲကပ်နေသော ရောဂါကို တစ်ကြိမ်နှာနှုတ်ရုံဖြင့် ပျောက်အောင် ကုပေးနိုင်ခဲ့သည်။ ဆေးဖိုး ဝါးခအဖြစ် သူဌေးကတော်က အသပြာလေးထောင်ပေးသည်။ အလားတူ သားဖြစ်သူက လေးထောင်၊ ချွေးမဖြစ်သူကလည်းလေးထောင်ပေးသည်။ ထို့ပြင်သူဌေးကြီးကလည်း-

“ငါ့မယားကို ရောဂါပျောက်ကင်းအောင်ကုပေးသည်” ဆို၍ အသပြာ လေးထောင်နှင့် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ မြင်း၊ ရထားတို့ကို ပေးသည်။ ဆရာဇိဝကသည် ဤသို့ဖြင့် ပထမအကြိမ်ဆေးစကုစဉ်မှာပင် အသပြာ တစ်သောင်း ခြောက်ထောင်နှင့် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ မြင်း၊ ရထားတို့ကို ရရှိယူဆောင်၍ ရာဇဂြိုဟ်ပြည်သို့ ပြန်ခဲ့လေသည်။

ရာဇဂြိုဟ်ပြည်သို့ရောက်လျှင် ခမည်းတော်အဘယမင်းသားထံ ချဉ်းကပ်၍-

“ခမည်းတော်-ဤအသပြာ တစ်သောင်းခြောက်ထောင်နှင့် ကျွန်  
ယောက်ျားတို့သည် သားတော်၏ ရှေးဦးပထမဆေးကုခရသော ပစ္စည်းတို့  
ဖြစ်ပါသည်။ ထိုပစ္စည်းတို့ကို အရှင်ခမည်းတော်သည် မွေးကျွေးပေးဖူးသော  
ကျေးဇူးရှင်ဖြစ်သည့် အားလျော်စွာ သိမ်းယူတော်မူပါလော့” လျှောက်ကြား  
သည်။

“ချစ်သားဇီဝက-အသင့်ပစ္စည်းဥစ္စာသည် အသင့်မှာသာ ရှိပါ  
စေတော့။ နေစရာအိမ်ကို ငါနန်းတော်ဝင်းအတွင်းမှာသာ ဆောက်လုပ်ပါ”  
ဆိုသည်။ ဆရာဇီဝကလည်း “ကောင်းပါပြီ ဖခင်” ဟုဝန်ခံ၍ အဘယ  
မင်းသား၏ နန်းတော်ဝင်းအတွင်း အိမ်ဆောက်၍ နေလေသည်။



ဒုတိယအကြိမ်ဆေးကုခြင်း

ဗိမ္ဗိသာရမင်းကြီးအား ဆေးကုခြင်း

ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးမှာ သွေးယိုစီးသော ဒုလ္လာ  
မြင်းသရိုက်နာ ဖြစ်နေသည်။ ဝတ်လဲတော်ပူဆိုးတို့သည် သွေးအလိမ်းလိမ်း  
ကပ်ငြိစွန်းထင်းကုန်သည်။ ထိုကို မိဖုရားတို့က မြင်၍ -

“ငါတို့မင်းကြီးသည် ဥတုလာနေသည်။ ဥတုပန်းပွင့်နေပြီ။ မကြာမီ  
မှာပင် သားဖွားလိမ့်မည်” လှောင်ပြောင်ပြက်ရယ်ပြောဆိုကြသည်။ မင်းကြီး  
မျက်နှာမထားတတ်အောင် ရှက်လွန်းလှလေသည်။ တစ်နေ့မှာ ဗိမ္ဗိသာရ  
မင်းကြီးသည် သားတော်အဘယမင်းသားအား ထိုအကြောင်းပြောပြ၍ -

“ချစ်သားအဘယ- ရောဂါကုစားနိုင်သော ဆေးဆရာကို ရှာပြီး ငါ့ကို  
ကုပါလော့” မိန့်တော်မူသည်။

“ခမည်းတော်မင်းမြတ်-ဇီဝကဆေးဆရာသည် ငယ်ရွယ်သည်၊  
စိတ်နေ သဘော ကောင်းသည်။ ထိုဇီဝကဆေးဆရာကို ကုစေပါမည်”

“သို့ဖြစ်လျှင် ဇီဝကဆေးဆရာကို လွှတ်လိုက်ပြီး ငါ့ရောဂါကို ကုပါ  
စေလော့” မိန့်တော်မူသည်။ အဘယသည် ဆရာဇီဝကကို ခေါ်ပြီးလျှင် -

“ချစ်သားဇီဝက-ခမည်းတော်မင်းတရားကြီးမှာ ဖြစ်ပွားသော  
ရောဂါကို ကုသပါလော့” ဆိုသည်တွင် ဆရာဇီဝကသည် လက်သည်းဖြင့်  
ဆေးကိုယူလာပြီး-

“ဘိုးတော်ဘုရင်မင်းမြတ်-ဘိုးတော်မင်းမြတ်၏ အနာကို ကြည့်လိုပါသည်” လျှောက်ကြား၍ အနာကိုကြည့်ရှုပြီးသော် ဆေးတစ်ကြိမ် လိမ်းကာမျှဖြင့်ပင် အနာပျောက်ကင်းသွားသည်။ ဗိမ္ဗိသာရ မင်းကြီးသည် ရောဂါပျောက်ကင်းလျှင် မိန်းမငါးရာတို့ကို လက်ဝတ်တန်ဆာ အပြည့် အစုံဝတ်စားဆင်ယင်စေပြီး ချွတ်ပုံစေကာ ဇီဝကအား-

“ချစ်သားဇီဝက- ဤမိန်းမငါးရာတို့၏ အဆင်တန်ဆာအားလုံးကို သင့်အား ငါဆေးကုခပေးသည်” ဆိုသည်။

“ဘိုးတော်အရှင်မင်းမြတ်-ကျွန်တော်မျိုးသည် ဤလက်ဝတ်တန်ဆာတို့ဖြင့် အလိုမရှိပါ။ ကျွန်တော်မျိုး၏ ကျေးဇူးကိုသာ အောက်မေ့တော်မူပါ”

“ချစ်သားဇီဝက-သို့ဖြစ်လျှင် ငါ့ကိုလည်းကောင်း၊ နန်းတွင်းသူ နန်းတွင်းသားတို့ကိုလည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော် အပေါင်းအားလည်းကောင်း ဆေးဝါးကုသမှုဖြင့်ပြုစုပါလော့”

“ကောင်းလှပါပြီ ဘိုးတော်မင်းမြတ်”

ထို့နောက် ဗိမ္ဗိသာရမင်းကြီးသည် ဆရာဇီဝကအား အလုံးစုံသော အဆောက်အအုံနှင့်ပြည့်စုံသော အိမ်ကိုလည်းကောင်း၊ သရက်ဥယျာဉ်ကိုလည်းကောင်း၊ တစ်နှစ်တစ်နှစ်မှာ အခွန်ပေါင်းတစ်သိန်းထွက်သော ရွာပေါင်းငါးရာတို့ကိုလည်းကောင်း ပေးသနားတော်မူသည်။



တတိယအကြိမ်ဆေးကုခြင်း

ရာဇဂြိုဟ်သူဌေးအား ဆေးကုခြင်း

ရာဇဂြိုဟ်ပြည်၏ မြောက်ဘက်မျက်နှာမှာနေသော မဟာသာက သူဌေးကြီးမှာ ခုနစ်နှစ်ကြာအောင် ခေါင်းခဲဝေဒနာ ဖြစ်နေခဲ့သည်။ အရပ်ရပ် အနယ်နယ်မှာရှိသော ဆေးဆရာအကျော်အမော်များကို ပင့်ဖိတ်၍ ကုသစေသော်လည်း ရောဂါက မသက်သာ၊ ဆေးဖိုးဝါးခသာ ကုန်ခဲ့သည်။ ကုသသော ဆေးဆရာတို့တွင် အချို့ဆရာတို့က-

“ငါးရက်ကြာလျှင် သူဌေးကြီးကွယ်လွန်လိမ့်မည်” ဆို၍ ပြန်သွားကြသည်။ အချို့ဆရာတို့က-

“ခုနစ်ရက်ကြာလျှင် သူဌေးကြီးကွယ်လွန်လိမ့်မည်” ဆို၍ ပြန်သွားကြသည်။ ထိုအခါ သူဌေးကြီး၏ တပည့်တစ်ဦးကစဉ်းစားသည်။

“ . . . ငါတို့သူဌေးကြီးသည် မင်းကြီးအားလည်းကောင်း၊ ရွာနေသူတို့အား လည်းကောင်း အလွန်ကျေးဇူးများသူဖြစ်သည်။ အချို့ဆရာတို့က ‘ငါးရက်ကြာလျှင်သေမည်’ ။ အချို့ကဆရာတို့က ‘ခုနစ်ရက်ကြာလျှင်သေမည်’ ဆိုပြီးစွန့်ခွာသွားခဲ့ကြပြီ။ ဗိမ္ဗိသာရမင်းကြီးမှာ ငယ်ရွယ် ထက်မြက်သော ဆေးဆရာဇီဝကဆိုသူရှိသည်။ သူဌေးကြီးကို ကုစားစေရန် မင်းကြီးထံမှာ တောင်းပန်လျှောက်ထားရသော် ကောင်းပေမည်” စဉ်းစားပြီး မင်းကြီးထံ ခစားချဉ်းကပ်၍ အကျိုးအကြောင်းလျှောက်ထားကာ ဆေးဆရာဇီဝကကို ပင့်ဆောင်လာခဲ့သည်။

ဆရာဇီဝကသည် သူဌေးကြီးထံရောက်လျှင် ရောဂါ၏အခြေအနေလက္ခဏာတို့ကို စိစစ်ကြည့်ပြီးလျှင်-

“အရှင်သူဌေးကြီး-အရှင်ရောဂါကိုပျောက်အောင် ကုပေးလျှင် အဘယ်သို့သော ပူဇော်သက္ကာရကို ချီးမြှင့်ပါမည်နည်း” မေးသည်။

“အရှင်ဆရာ-ရောဂါပျောက်ကင်းခဲ့ပါလျှင် အကျွန်ုပ်ဥစ္စာ မှန်သမျှသည် အရှင်ဆရာ၏ဥစ္စာသာဖြစ်ပါစေမည်။ အကျွန်ုပ်သည်လည်း အရှင်ဆရာ၏ ကျွန်ဖြစ်ပါစေမည်”

“အရှင်သူဌေးကြီး-ထားဘိဦး။ အရှင်သူဌေးကြီးသည် နံပါးတစ်ဖက်ဖြင့် ခုနစ်လလုံးလုံး အိပ်နိုင်ပါမည်လော”

“အိပ်နိုင်ပါမည်ဆရာ”

“နောက်တစ်ခါ ဒုတိယနံပါးဖြင့် ခုနစ်လလုံးလုံးအိပ်နိုင်ပါမည်လော”

“အိပ်နိုင်ပါမည်ဆရာ”

“အရှင်သူဌေးကြီး-ခုနစ်လလုံးလုံးပက်လက်အိပ်နိုင်ပါမည်လော”

“အရှင်ဆရာ အိပ်နိုင်ပါမည်”

ဆရာဇီဝကသည် သူဌေးကြီးကို ခုတင်ပေါ်မှာ အိပ်စေပြီး ခုတင်နှင့်ချည်နှောင်ထားလိုက်သည်။ ထို့နောက် ဦးခေါင်းခွံအရေကိုခွာပြီး ဦးခွံချုပ်စပ်ကို ဟ၍ ပိုးနှစ်ကောင်ကို ထုတ်ယူပြီးသော် လူအများအား ပြလျက်-

“အရှင်တို့-ပိုးကြီးတစ်ကောင်၊ ပိုးငယ်တစ်ကောင်အားဖြင့် နှစ်ကောင်သောပိုးတို့ကို ကြည့်ကြပါလော့၊ သူဌေးကြီး ငါးရက်ကြာလျှင် သေမည်ဆိုသော ဆရာတို့သည် ဤပိုးကြီးကိုသိမြင်၍ ဆိုကြခြင်းဖြစ်သည်။ ဤပိုးကြီးစားလျှင် ငါးရက်အကြာမှာ ဦးနှောက်ကုန်မည်။ ထိုအခါ

သူဌေးကြီးသေလိမ့်မည်။ ခုနစ်ရက်ကြာလျှင်သေမည်ဆိုသော ဆရာတို့သည် ပိုးကောင်ငယ်ကို သိမြင်၍ ဆိုကြခြင်းဖြစ်သည်။ ဤပိုးကောင်ငယ်စားလျှင် ခုနစ်ရက်အကြာမှာ ဦးနှောက် ကုန်မည်။ ထိုအခါ သူဌေးကြီးသေလိမ့်မည်။ ထိုဆရာတို့သည် ကောင်းမြင်စွာ သိမြင်ကြပါပေသည်”ဟု ပြသပြောဆိုသည်။

ထို့နောက် ဆရာဇီဝကသည် ဦးနှောက်ကို ပကတိအတိုင်းဖြစ်အောင် ပြုပြင်စီမံ၍ ဦးခေါင်းရေကိုချုပ်ပြီး ဆေးလိမ်းကျံထားလိုက်လေသည်။

ခုနစ်ရက်ကြာသောနေ့မှာ သူဌေးကြီးက- ဆရာဇီဝကကိုဆိုသည်။

“ဆရာ-အကျွန်ုပ်သည် ခုနစ်လလုံးလုံးမအိပ်နိုင်ပါ”

“အရှင်သူဌေးကြီး-သင်သည် အိပ်နိုင်ပါမည်ဟု ဝန်ခံခဲ့သည် မဟုတ်ပါလော”

“ဟုတ်တော့ဟုတ်ပါသည်ဆရာ။ သို့သော် ဤကဲ့သို့အိပ်နေရလျှင် အကျွန်ုပ်သည် သေသာသေပစ်လိုက်ချင်ပါသည်။ ဆက်လက်အိပ်ခြင်းငှာ မစွမ်းနိုင်တော့ပါ”

“အရှင်သူဌေးကြီး - ထိုသို့ဖြစ်လျှင် ဒုတိယနံပါးဖြင့် ခုနစ်လအိပ်ပါလေဦး” ဆိုသဖြင့် သူဌေးကြီး ဒုတိယနံပါးဖြင့်အိပ်ပြန်သည်။ ခုနစ်ရက်မြောက်သောအခါ ရှေးနည်းတူမအိပ်နိုင်တော့ကြောင်း ဆိုသဖြင့်-

“အရှင်သူဌေးကြီး-သို့ဖြစ်လျှင် ခုနစ်လလုံးလုံး ပက်လက် အိပ်ပေဦး” ဆိုသဖြင့် သူဌေးကြီးပက်လက်အိပ်ပြန်သည်။ ခုနစ်ရက် မြောက်သောနေ့မှာ မအိပ်နိုင်တော့ကြောင်း ဆိုပြန်သည်။

“အရှင်သူဌေးကြီး-အကျွန်ုပ်သည် အကယ်၍ ရှေးဦးမဆွက ခုနစ်လသုံးလီ အိပ်ခြင်းဝန်ခံစကားကို မပြောဆိုခဲ့လျှင် အရှင်သူဌေးကြီးသည် ဤမျှလောက် ခုနစ်ရက်သုံးလီအိပ်ခြင်းကိုသော်မျှလည်း မပြုပေရာ၊ အရှင်သူဌေးကြီး၏ အနာရောဂါ ခုနစ်ရက်သုံးလီဖြင့် ပျောက်ကင်းမည်ဟု မုချသိပြီးဖြစ်သောကြောင့် ခုနစ်လသုံးလီ တောင်းဆိုဝန်ခံခဲ့စေပေသည်။ အရှင်သူဌေးကြီးထပါလော့။ အသင့်မှာ ရောဂါဝေဒနာ ရှင်းရှင်းပျောက်ပါလေပြီ။ အကျွန်ုပ်အား ပေးကမ်းဖွယ်ရာကိုသာ သတိရအောက်မေ့ပါလော့”



“ဆရာ-ရှေးဦးက ပြောထားသည့်အတိုင်းပါပဲ။ အလုံးစုံသော ဥစ္စာ မှန်သမျှ ဆရာဥစ္စာ ဖြစ်ပါစေလော့။ အကျွန်ုပ်ကိုလည်း အရှင်ဆရာ စေခိုင်း စရာ ကျွန်သာ ဖြစ်ပါစေလော့”

“အရှင်သူဌေးကြီး - ပစ္စည်းအားလုံးကို အကုန်ပေးခြင်းငှာ မသင့် လျော်ပါ။ အသင်သည်လည်း အကျွန်ုပ်၏ကျွန်လည်း မဖြစ်ပါနှင့်တော့။ မင်းကြီးနှင့် အကျွန်ုပ်အတွက် အသပြာတစ်သိန်းစီသာ ပေးပါလော့”

သို့ဖြင့် ဆရာဇီဝကသည် အသပြာနှစ်သိန်းယူပြီး ပြန်လာခဲ့တော့ သည်။



စတုတ္ထအကြိမ်ဆေးကုခြင်း

ဗာရာဏသီသူဌေးသားကို ဆေးကုခြင်း

ဗာရာဏသီပြည်၌ သူဌေးသားတစ်ယောက်သည် ကျွမ်းထိုးကစား သဖြင့် အူထုံးသောရောဂါဖြစ်ခဲ့သည်။ အစာစားလိုက်လျှင် ကောင်းစွာ မကြေညက်ဘဲ ရှိသည်။ ကျင်ကြီးကျင်ငယ်လည်း အသွားမဖြောင့်ဘဲ ရှိသည်။ အကြောပြိုင်းပြိုင်းထကာ ကြုံလို့ဖျော့တော့သော ကိုယ်ရှိလေ သည်။ ဖခင်သူဌေးကြီး စဉ်းစားသည်။

“ . . . ငါ့သားရောဂါကို ကုစားရန် ရာဇဂြိုဟ်ပြည်သို့သွားပြီး ဗိမ္ဗိသာရ မင်းကြီးဆီမှ ဆရာဇီဝကအား တောင်းပန်ခေါ်ငင်၍ ကုစားစေရသော် ကောင်းပေလိမ့်မည်” စဉ်းစားပြီး ရာဇဂြိုဟ်ပြည်သို့ သွားရောက်၍ ဗိမ္ဗိသာရ မင်းကြီးထံ ချဉ်းကပ်လျှောက်ထားပြီး ဆရာဇီဝကကို ပင့်ဆောင်လာခဲ့သည်။

ဆရာဇီဝကသည် ဗာရာဏသီသူဌေးနှင့်အတူ လိုက်လာ၍ သူဌေး သား၏ ရောဂါလက္ခဏာကို စစ်ဆေးကြည့်ရှုပြီး လူများကို ဖယ်ရှားစေ၍ ကန့်လန့်ကာ ကာရံစေလိုက်သည်။ ထို့နောက် သူဌေးသား၏ မယား ခင်ပွန်းမကိုခေါ်၍ ရှေ့မှာထားပြီး ဝမ်းရေကို ခွဲကာ ထုံးနေသောအူကို ထုတ်ပြသည်။

“အသင့်ခင်ပွန်းလင်၏ ရောဂါကို ကြည့်ရှုပါလော့။ အူထုံးသော ဤရောဂါကြောင့် စားသမျှအစာသည် မကြေညက်ဘဲ ဖြစ်ရသည်။ ကျင်ကြီးကျင်ငယ်လည်း အသွားမဖြောင့်ဘဲ ရှိရသည်။ ထို့ကြောင့် အကြော ပြိုင်းပြိုင်းထကာ ကြုံလို့ဖျော့တော့နေရပေသည်” ပြသပြောဆို၍ ထုံးနေ

သော အူကိုဖြေကာ ဝမ်းတွင်းသို့ ပြန်သွင်းလိုက်သည်။ ဝမ်းရေကို ပြန်လည် ချုပ်စပ်ပြီး ဆေးလိမ်းကျံပေးလိုက်သည်။

မကြာမီမှာပင် သူဌေးသားသည် ရောဂါပျောက်ကင်းချမ်းသာ သွားသည်။ ဖခင်သူဌေးကြီးက ဆေးဖိုးဝါးခအဖြစ် အသပြာတစ်သောင်း ခြောက်ထောင်ပေးသည်။ ဆရာဇီဝကသည် ၎င်းကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ ပြန်ခဲ့လေတော့သည်။



ပဉ္စမအကြိမ်ဆေးကုခြင်း

စက္ကပဇ္ဇောတမင်းကို ဆေးကုခြင်း

တစ်ချိန်သောအခါမှာ ဥဇ္ဇေနီပြည်ရှင် ဘုရင်စက္ကပဇ္ဇောတမင်းအား ဖျော့တော့သော အနာရောဂါ စွဲကပ်ခဲ့သည်။ အရပ်လေးမျက်နှာမှာ ကျော်စောထင်ရှားကုန်သော ဆေးဆရာတို့က ကုစားပါသော်လည်း ပျောက်ကင်းအောင် မကုစားနိုင်ကြ။ များစွာသော ရွှေငွေပစ္စည်းကိုသာ ဆေးဖိုးဝါးခအဖြစ် ယူဆောင်သွားကြသည်။ စက္ကပဇ္ဇောတမင်းကြီးသည် ဘုရင်ဗိမ္ဗိသာရမင်းကြီးထံသို့ တမန်စေလိုက်သည်။

“အဆွေတော် ရာဇဂြိုဟ်ပြည်ရှင် ဘုရင်မင်းမြတ်-အကျွန်ုပ်အား ဤမည်သောရောဂါ စွဲကပ်နေပါသည်။ အကျွန်ုပ်တောင်းပန်ပါသည်။ အသင်မင်းမြတ်၏ ဆေးဆရာ ဇီဝကကို စေလွှတ်၍ အကျွန်ုပ်၏ရောဂါကို ကုစားစေပါလော့” ဟု တမန်စေလိုက်သည်။ ဗိမ္ဗိသာရမင်းကြီးသည် ဆရာ ဇီဝကကို ခေါ်၍-

“ချစ်သားဇီဝက- ဥဇ္ဇေနီပြည်သို့ သွားရောက်၍ စက္ကပဇ္ဇောတ မင်းကြီးကို ဆေးကုပါလော့” စေခိုင်းလိုက်သည်။

ဆရာဇီဝကသည် ဥဇ္ဇေနီပြည်သို့ သွားရောက်၍ စက္ကပဇ္ဇောတ မင်းကြီး၏ ရောဂါလက္ခဏာကို ကြည့်ရှုစစ်ဆေးပြီး-

“အရှင်မင်းမြတ် - ထောပတ်နှင့်ချက်သော ဆေးကိုသောက်ပါရမည်။ အရှင်မင်းမြတ် သောက်ပါမည်လော” မေးလျှောက်သည်။

“အမောင်ဇီဝက- ငါသည် ထောပတ်နှင့် မသင့်ပါ။ ထောပတ်မပါ ဘဲနှင့် ရောဂါပျောက်အောင် မကုနိုင်ပြီလော၊ ငါသည် ထောပတ်ကို စက်ဆုပ်ရွံရှာလွန်းလှသည်”

ဆရာဇီဝက စဉ်းစားသည်။

“ . . ဤမင်းကြီး၏ရောဂါသည် ထောပတ်မပါဘဲနှင့် မပျောက်ကင်းနိုင်။ ထောပတ်ကို အဆင်းအနံ့အရသာမရှိအောင် စီမံချက်လုပ်၍ သောက်စေမှ ဖြစ်မည်. . ” စဉ်းစား၍ ထိုအတိုင်း စီမံချက်လုပ်သည်။ ဆေးချက်ပြီးလျှင် ဆရာဇီဝက စဉ်းစားပြန်သည်။

“ . . မင်းကြီးသည် ဆေးသောက်ပြီးနောက် ဆေးမွေ၍ လေပျို့အန်သော် ထောပတ်ရနံ့ရလိမ့်မည်။ ထိုအခါ မင်းကြီးသည် ငါ့ကို မသတ်ဘူး မပြောနိုင်။ ငါသည် မင်းကြီးထံမှ ကြိုတင်အမိန့်တောင်းခံထားမှဖြစ်မည်. ” ကြံ၍ မင်းကြီးထံ ချဉ်းကပ်ပြီးလျှင်-

“အရှင်မင်းမြတ် - ဆေးဆရာတို့ မည်သည်ကား လိုအပ်သည့် အခါမှာ တစ်ခဏချင်း ဆေးမြစ်ဆေးရွက် စသည်တို့ကို ယူဆောင်ရတတ်ပါသည်။ ဆင်တင်းကုပ်၊ မြင်းတင်းကုပ်တို့မှာလည်းကောင်း၊ တံခါးတို့မှာလည်းကောင်း ဇီဝကဆေးဆရာ အလိုရှိတိုင်း ထွက်စေ၊ ဝင်စေ ဟူသော အမိန့်အာဏာကို ပေးတော်မူပါဘုရား” လျှောက်တင်သည်။ မင်းကြီးက ခွင့်ပြုပေးသနားသည်။

မှတ်ချက် ။ ။ စက္ကပဇ္ဇောတမင်းကြီးမှာ လျင်မြန်သော ယာဉ်ငါးခု ရှိသည့်အကြောင်းကို “ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် ဒုတိယတွဲ ဥတေနမင်းကြီးဝတ္ထု” မှာ ပြဆိုခဲ့ပြီး ဖြစ်သည်။



ဆရာဇီဝက ထွက်ပြေးခြင်း

အမိန့်အာဏာရရှိပြီးနောက် ဆရာဇီဝကသည် ထောပတ်ကို အနံ့အဆင်းအရသာ မရှိအောင် စီမံထားသောဆေးကို မင်းကြီးအား တိုက်ကျွေးပြီးသည်နှင့် ဆင်းတင်းကုပ်သို့ အမြန်လာခဲ့သည်။ တစ်နေ့ ယူဇနာငါးဆယ် ရောက်အောင် သွားနိုင်သော ဘဒ္ဒဝတီဆင်မကို စီး၍ ဥဇ္ဇေနီပြည်မှ ထွက်ပြေးခဲ့လေသည်။ စက္ကပဇ္ဇောတမင်းကြီးသည် ဆေးသောက်ပြီးနောက် ဆေးမွေ၍ လေပျို့အန်လေလျှင် ထောပတ်နံ့ရ၍ -

“အချင်းအမတ်တို့ - ယုတ်မာသော ဆေးဆရာဇီဝကသည် ငါ့ကို ထောပတ်ဆေး တိုက်ကျွေးလေဘိသည်။ ၎င်းဇီဝကကို စိစစ်ရှာဖွေကြ ကုန်လော့” စေခိုင်းသည်။ မင်းချင်းတို့က-

“အချင်းမင်းမြတ်-ဆရာဇိဝကသည် ဘဒ္ဒဝတီဆင်မကို စီး၍ မြို့မှ ထွက်ပြေးသွားပါပြီ”ဟု လျှောက်တင်ကြသည်။



ဆဋ္ဌမအကြိမ်ဆေးကုခြင်း

ခြေမြန်တော်ကာကကို ဆေးကုခြင်း

စဏ္ဍပဇ္ဇောတမင်းကြီးမှာ နေ့ချင်း ယူဇနာခြောက်ဆယ်သွားနိုင်သော ကာက-မည်သည့် ခြေမြန်တော်တစ်ဦးရှိသည်။(၎င်းကာကသည် နတ် ဘီလူးနှင့် လူမိန်းမတို့ သင့်ရာမှ ဖွားမြင်လာသူ ဖြစ်သည်။) မင်းကြီးက ကာကကို -

“အချင်းကာက - သွားပါချေ။ ဆရာဇိဝကကို မင်းကြီးခေါ်တော်မူ သည်-ဟု ပြောဆိုပြီး ပြန်ခေါ်ခဲ့ပါလော့။ အချင်းကာက - ဆေးဆရာတို့ မည်သည်ကား ပရိယာယ်မာယာများလှသည်။ ထိုဆေးဆရာဇိဝကက တစ်စုံတစ်ခုကို ပေးလာသည်ရှိသော် မယူ၊မစားမသောက်လေနှင့်”ဟု မှာထားစေလွှတ်လိုက်သည်။

ခြေမြန်တော်ကာကသည် လျင်မြန်စွာ သွားလေလျှင် ခရီးအကြား ဖြစ်သော ကောသမ္မိပြည်၌ နံနက်စာ စားနေသော ဆရာဇိဝကကို မိလေ သည်။

“ဆရာ - မင်းကြီးက ပြန်လာခဲ့ရမည်ဟု မိန့်တော်မူပါသည်”

“အမောင်ကာက- ငါစားပြီးသည့်တိုင်အောင် စောင့်ပါဦး၊ အသင်လည်း စားပါဦး”

“ဆရာ - မင်းကြီးက မှာလိုက်ပါသည်။ ‘ဆေးဆရာတို့မည်သည်ကား ပရိယာယ်မာယာ များလှပါသည်။ ထိုဆရာဇိဝက-က သင့်အား တစ်စုံ တစ်ခု ပေးခဲ့သော် မယူ၊မစားမသောက်ပါနှင့်’ဟု မှာထားတော်မူလိုက် သောကြောင့် မင်းအာဏာကို မလွန်ဆန်ဝံ့ပါ”

ဆရာဇိဝကသည် ထမင်းစားသောက်ပြီးနောက် လက်သည်းဖျားဖြင့် ဆေးကို သွင်းထားပြီး သျှစ်သျှားသီးကို စားသည်။ ရေကိုလည်း သောက် သည်။ ကာက - ကိုလည်း-

“အမောင်ကာက - ထမင်း မစားမလိုလျှင် ဤသျှစ်သျှားသီးကို စားပါ။ရေကိုလည်း သောက်ပါ” ဆိုသည်။ ကာက-ကလည်း-

“ . . ဤဆရာသည် မိမိစားသုံးအပ်သည်ကို ပေးသည်။ တစ်စုံတစ်ခု လုပ်လိမ့်မည်မဟုတ် . . ”ဟု အောက်မေ့မှတ်ထင်၍ သျှစ်သျှားသီးတစ်ခြမ်း ကို ယူစားသည်။ ရေကိုလည်း သောက်သည်။ ကာက-စားသော သျှစ်သျှား သီးခြမ်းမှာ ဆရာဇီဝက -က လက်သည်းဖျားမှာရှိသော ဆေးဆိပ်သွင်း ထားသည်ကို ကာက မသိခဲ့ပေ။ သို့ဖြင့် စားပြီး ခဏအကြာမှာပင် ကာက သည် ပျို့အန်ဝမ်းလျှော့ဖြစ်တော့သည်။

“ဆရာ - အကျွန်ုပ်ကို ကယ်ပါ။ အကျွန်ုပ်အသက်ကို ချမ်းသာပေးပါ” တောင်းပန်သည်။

“အမောင်ကာက-ဗိုးရိမ်ကြောက်လန့်မဖြစ်ပါနှင့်၊ သင့်ရောဂါပျောက် အောင် ဆေးကုပေးပါမည်။ သင်တို့၏ မင်းကြီးသည် အလွန်ခက်ထန် ကြမ်းကြုတ်လှသည်။ ငါ့ကိုသတ်လိုသောကြောင့် ခေါ်စေခြင်းဖြစ်သည်။ ငါသည် သင်နှင့်အတူ ပြန်မလိုက်တော့ပါ။ သင်သာ ဤဘဒ္ဒဝတီဆင်မကို ယူ၍ သွားလေဟော့ . . ”ဆို၍ ကာကအား ဆေးကုသပေးပြီး ဘဒ္ဒဝတီ ဆင်မကို အပ်နှင်းကာ ရာဇဂြိုဟ်ပြည်သို့ ပြန်ခဲ့လေတော့သည်။

### စဏ္ဍပဇ္ဇောတမင်းကြီး ဆေးဖိုးဝါးခပေးပို့လာခြင်း

ဆရာဇီဝကသည် ရာဇဂြိုဟ်ပြည်သို့ ပြန်ရောက်လျှင် ဗိမ္ဗိသာရမင်းကြီး ထံ ချဉ်းကပ်၍ အကြောင်းစုံ လျှောက်တင်သည်။ မင်းကြီးက-

“ချစ်သားဇီဝက-သင်ပြန်လာခြင်းသည် ကောင်းသောပြန်လာခြင်း ဖြစ်ပေသည်။ အကယ်၍ သင်ပြန်လိုက်သွားလျှင် စဏ္ဍပဇ္ဇောတမင်းကြီး သည် သင့်ကို သတ်ကောင်းသတ်ပေလိမ့်မည်”ဟု မိန့်တော်မူသည်။

ထို့နောက်မှာ စဏ္ဍပဇ္ဇောတ မင်းကြီးသည် အနာရောဂါ ပျောက်ကင်း ချမ်းသာသွားသဖြင့်-

“ဆရာဇီဝက-ဥဇ္ဇေနီပြည်ကို လာခဲ့ပါ။ အသင်ဆရာအား ငါသည် ဆုမြတ်ကို ပေးသနားတော်မူမည်”ဟု တမန်စေလွှတ်လာခဲ့သည်။ ဆရာ ဇီဝက က-

“အရှင်မင်းမြတ်- အကျွန်ုပ်သည် အရှင်မြတ်ထံသို့ မလာရောက် နိုင်တော့ပါ။ အကျွန်ုပ်ပြုဖူးသော ကျေးဇူးဂုဏ်ကိုသာ အထူးနှလုံးသွင်း အောက်မေ့ဆင်ခြင်တော်မူပါ”ဟု ပြန်ကြားလျှောက်ထားလိုက်သည်။

ထိုစဉ်ကာလမှာ စဏ္ဍပဇ္ဇောတမင်းကြီးအား သိဝေယျက ပုဆိုးအစုံ ရရှိထားသည်။

[အမှာ ။ ။ သိဝေယျကပုဆိုးဟူသည်ကား - မြောက်ကျွန်းသူ မြောက်ကျွန်းသားတို့ သူသေကောင်ထုပ်သည် မင်္ဂလာမရှိသော အဝတ်ပုဆိုးမျိုးပင် ဖြစ်သည်။

တစ်ဆင့်စကားကြားသိဖူးသည်မှာ - မြောက်ကျွန်း ၌ လူတို့ သေလွန်သည်ရှိသော် ထိုအဝတ်ဖြင့် ရစ်ပတ်ဖွဲ့ထုပ်၍ ချထားပစ်ထားကြသည်။ ထိုလူသေ ကောင်ကို အသားတုံးဟူသောအမှတ်ဖြင့် ဟတ္ထိ သောဏ္ဍဌက်တို့သည် ထိုးသုတ်ယူ၍ ဟိမဝန္တာ တောင်ထွတ်မှာချပြီး အဝတ်ကိုဖယ်ကာ သူသေ ကောင်ကို စားကြသည်။ ထိုစားရာအရပ်သို့ တစ်ခါ တစ်ရံ တောလည်မှုဆိုးတို့ ရောက်သွားတတ်သည်။ ထိုအဝတ်ကို တွေ့မြင်၍ ယူဆောင်လာပြီး မင်းကြီး အား ဆက်သကြသည်။ ဤနည်းဖြင့် စက္ကပဇ္ဇောတ မင်းကြီးသည် သိဝေယျက ပုဆိုးကို ရထားလေသည်။

အချို့ဆရာကြီးတို့က - သိဝိတိုင်း၌ ကျွမ်းကျင် လိမ္မာကုန်သော မိန်းမတို့သည် အရောင်တောက် သော ချည်မျှင်သုံးခုတို့ဖြင့် ကျစ်ထားသောချည်ဖြင့် ရက်လုပ်ထားသော အဝတ်ပုဆိုးဟု မိန့်ဆိုတော်မူ သည်။ဤကား မှတ်သားဖွယ် အမှာစကားရပ်တည်း။]

ထိုသိဝေယျကပုဆိုးသည် ရာထောင်သောင်းသိန်းမကသော ပုဆိုး တို့ထက် မွန်မြတ်လှသည်ဖြစ်၍ အဖိုးထိုက်တန်လှသည်။ ထိုသိဝေယျက ပုဆိုးအစုံကို စက္ကပဇ္ဇောတမင်းကြီးသည် ဆေးဖိုးဝါးခအဖြစ် ဆရာဇီဝက ထံ ပေးပို့လာခဲ့သည်။ ထိုပုဆိုးကို ရရှိလျှင် ဆရာဇီဝကအား--

“ . . ဤပုဆိုးအစုံသည်ကား မွန်မြတ်လှပေသည်။ အဖိုးလည်း ထိုက်တန်လှသည်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် ဘိုးတော် ဗိမ္ဗိသာရမင်း ဤနှစ်ဦးကိုထား၍ အခြားသူတို့ သုံးဆောင်ခြင်းငှာ မထိုက် တန်လေ”ဟူသော စိတ်အကြံ ဖြစ်လေသည်။





သတ္တမအကြိမ်ဆေးကုခြင်း

ဘုရားရှင်အား ဇီဝကဆေးကုခြင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသခင်သည် စမြင်းဒေါသများသည် ဖြစ်၍ ဝမ်းချုပ်တော်မူသည်။ အရှင်အာနန္ဒာအား-

“ချစ်သားအာနန္ဒာ - ငါဘုရားကိုယ်တွင်းမှာ စမြင်းဒေါသများနေသည်။ ငါဘုရားသည် ဝမ်းသက်ဆေးသောက်လိုသည်” မိန့်တော်မူသည်။ အရှင်အာနန္ဒာက ဆရာဇီဝကအား အကြောင်းကြားသိစေလိုက်သည်။

“အရှင်ဘုရားအာနန္ဒာ - သို့ဖြစ်ပါလျှင် မြတ်စွာဘုရားသခင် ဆွမ်းဘုဉ်းပေးရာမှာ ဆီဖြင့်သာ ရော၍ သုံးရက်တိုင်တိုင် ဘုဉ်းပေးလျက် ဝမ်းနူးပါစေဦး။ လေးရက်ရောက်ခါမှ ဆေးဆက်ကပ်ပါမည်ဘုရား” လျှောက်ထားသဖြင့် အရှင်အာနန္ဒာသည် ဇီဝကလျှောက်ထားသည့်အတိုင်း ဘုရားရှင်ထံ အကြောင်းပြန်၍ ဝမ်းနူးကြောင်းဖြစ်သော ဆွမ်းဘောဇဉ်ကို ဆက်ကပ်ပေးသည်။ လေးရက်မြောက်သောနေ့တွင် ဆရာဇီဝက-အား အကြံဖြစ်သည်။

“... ငါသည် ဘုရားရှင်ကိုယ်တော်မြတ်အား အကြမ်းစာဝမ်းသက်ဆေးကို မပေးသင့်ချေ... ” ဟု ကြံစည်၍ ကြာပန်းသုံးခိုင်ကို အထူးထူးသော ဆေးတို့ဖြင့် ထုံမွမ်းစေလျက် မြတ်စွာဘုရားသခင်ထံ ချဉ်းကပ်ပြီး ကြာပန်းတစ်ပွင့်ကို ဆက်ကပ်လိုက်သည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤပထမ ကြာပန်းကို နမ်းရှူတော်မူပါ။ ဝမ်းဆယ်ကြိမ်သက်ပါမည်ဘုရား”

ဒုတိယကြာပန်း၊ တတိယကြာပန်းတို့ကိုလည်း အလားတူ လျှောက်ထား ဆက်ကပ်လိုက်သည်။

ဆရာဇီဝကသည် ဝမ်းအကြိမ်သုံးဆယ်သက်စေသောဆေးကို ကပ်လှူပြီး ပြန်ခဲ့ရာ ကျောင်းတံခါးမုခ်အရောက်တွင် စိတ်အကြံဖြစ်သည်။

“... ငါသည် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အား ဝမ်းအကြိမ်သုံးဆယ်သက်စေသော ဆေးကို ကပ်လှူခဲ့သည်။ ဘုရားရှင်ကိုယ်တော်မြတ်၏ ကိုယ်တော်သည် စမြင်းဒေါသထူပြောလှသည်။ အကြိမ်သုံးဆယ် ဝမ်းသက်စေနိုင်မည်မဟုတ်။ နှစ်ဆယ့်ကိုးကြိမ်သာ သက်လိမ့်မည်။ နွမ်းနယ်တော်မူသဖြင့် ရေနွေးဖြင့် ရေသုံးသပ်တော်မူသောအခါမှ တစ်ကြိမ်သက်

သိမ့်မည်။ ဤနည်းဖြင့် အကြိမ်သုံးဆယ်ပြည့်ပေလိမ့်မည်. . "ဟု အကြံ  
ဖြစ်လေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ဆရာဇီဝက ကြံစည်ပုံကို  
ဉာဏ်တော်ဖြင့် သိမြင်တော်မူ၍ အရှင်အာနန္ဒာအား ဆရာဇီဝက ကြံစည်  
စိတ်ဖြစ်ပုံကို မိန့်ကြားတော်မူသည်။

နှစ်ဆယ့်ကိုးကြိမ် ဝမ်းသက်ပြီးနောက် အရှင်အာနန္ဒာအား ရေခွေး  
ဖြင့် စီမံစေ၍ ရေသုံးသပ်တော်မူသည်။ ရေသုံးသပ်တော်မူပြီးသောအခါမှ  
ဝမ်းတစ်ကြိမ်သက်သည်။ ဤသို့ဖြင့် အကြိမ်သုံးဆယ် ပြည့်လေသည်။

များမကြာမီ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ပကတိကျန်းမာ  
လာသည်။ ဆရာဇီဝကသည် စဏ္ဍာပဇ္ဇောတမင်းက ဆေးဖိုးဝါးခအဖြစ်  
ပေးပို့လာသော သိဝေယျကပုဆိုးအစုံကိုယူလာ၍ ဘုရားမြတ်စွာထံ  
ချဉ်းကပ်ပြီးလျှင် ရှိခိုးပြီးနောက် လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော်  
သည် ရှင်တော်မြတ်ဘုရားထံမှာ ဆုတစ်ခုတောင်းပန်ချင်ပါသည် ဘုရား”

“ဇီဝက - ဘုရားရှင်တို့မည်သည် ဆုပေးနိုင်ခဲ့ကြသည်။ အပြစ်မရှိ  
အပ်စပ်သောဆု ဆိုပါလျှင် လျှောက်တင်လေလော့”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ဤပုဆိုးအစုံ  
သည် စဏ္ဍာပဇ္ဇောတမင်းကြီးက ဆေးဖိုးဝါးခအဖြစ် လက်ဆောင်ပေးလိုက်  
သော ပုဆိုးအစုံတို့ ဖြစ်ပါသည်။ ဤပုဆိုးအစုံကို ရှင်တော်မြတ်ဘုရား  
ဝတ်ရုံ သုံးဆောင်တော်မူရန် အလှူခံတော်မူပါ။ တပည့်ရဟန်းသံဃာ  
တို့မှာလည်း ပုံသကူသင်္ကန်းကိုသာ ဆောင်ကြရသည်ဖြစ်၍ ပင်ပန်းနွမ်းနယ်  
ကြပါသည်။ ထိုရဟန်းသံဃာတို့အားလည်း ဒါယကာတို့ လှူဒါန်းသော  
သင်္ကန်းကို ဝတ်ရုံခွင့်ပြုတော်မူစေချင်ပါသည်ဘုရား”

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ပုဆိုးအစုံကို အလှူခံ  
တော်မူပြီးနောက် ဆရာဇီဝကအား တရားဟောတော်မူသည်။ တရား  
ဆုံးလျှင် ဆရာဇီဝကသည် နှစ်သက်ရွှင်လန်းစွာဖြင့် ပြန်သွားလေသည်။

ဆရာဇီဝက လျှောက်ထားတောင်းပန်သည်ကို အစွဲပြု၍ ရှင်တော်  
မြတ်ဘုရားက-

“ချစ်သားရဟန်းတို့-

ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဝတ်ရုံခွင့်ပြုတော်မူသည်။ မိမိတို့ ဆန္ဒအလျောက်လည်း ပုံသကူသင်္ကန်းကို ဆောင်နိုင်သည်။ ဒါယကာတို့ လှူဒါန်းသောသင်္ကန်းကို အလိုရှိသော ရဟန်းများ သာယာနိုင်သည်။ သို့ရာတွင် ရသမျှဖြင့် ရောင်ရဲတင်းတိမ်ခြင်းကို ငါဘုရား ချီးမွမ်းတော်မူသည်” ဟု မိန့်တော်မူသည်။

ရဟန်းတော်များ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ခွင့်ပြုတော်မူသည်ဟု ကြားသိကုန်သော ရာဇဂြိုဟ်ပြည်သူပြည်သားတို့သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် သင်္ကန်းတို့ကို လှူဒါန်းကြရာ တစ်နေ့တည်းဖြင့် ထောင်ပေါင်းများစွာသော သင်္ကန်းအစုံတို့ ဖြစ်ပေါ်လာလေသည်။ အထူးမှတ်ရန်။ ။ ဤအတ္ထုပ္ပတ္တိဖြစ်စဉ်သည် မြတ်စွာဘုရားသခင်လေး/ငါးဝါ ရစဉ်ကာလက ဖြစ်သည်။

ဇီဝကပဉ္စဝတ္ထု ပြီး၏



## ၂။ အရှင်မဟာကဿပမထေရ် ဝတ္ထု

မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်မဟာကဿပမထေရ်မြတ်အား ပြဿနာကို အကြောင်းပြု၍ “ဥယျူဇန္တိ သတိမန္တော” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

အခါတစ်ပါး၌ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရာဇဂြိုဟ်ပြည်၌ ဝါကပ်ဆိုတော်မူပြီး၍ ဝါကျွတ်လတ်သော်-

“လခွဲလွန်လျှင် ဒေသစာရီ ကြွချီတော်မူမည်”ဟု ရဟန်းတို့အား ကြိုတင်အသိပေး မိန့်ကြားတော်မူသည်။

ဤသို့ ကြိုတင်ပြောကြားရသောအကြောင်းမှာ “မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နှင့် အတူတကွ လိုက်ပါသွားလိုသော ရဟန်းတို့သည် သပိတ်ဖုတ်ခြင်း၊ သင်္ကန်းဆိုးခြင်း အစရှိသည်တို့ကို ပြုပြီးသောအခါမှာ ချမ်းသာစွာ သွားရလိမ့်မည်”ဟု ကြံတော်မူ၍ မြတ်စွာဘုရားသခင်တို့၏ သဘောဓမ္မတာအနေဖြင့် ပြောကြားမြဲ ဖြစ်လေသည်။

ရဟန်းတို့သည် သပိတ်ဖုတ်ခြင်း စသည်ကို ပြုကြကုန်သည်ရှိသော် အရှင်မဟာကဿပမထေရ်ကြီးသည်လည်း သင်္ကန်းကို ဖွပ်လျှော်သည်။ ဤသည်ကို ရဟန်းတို့ တွေ့မြင်ကြလျှင်-

“အရှင်မဟာကဿပမထေရ်သည် အဘယ့်ကြောင့် သင်္ကန်းကို ဖွပ်လျှော်ပါသနည်း။ ဤရာဇဂြိုဟ်မြို့ကြီး၏ မြို့တွင်းမြို့ပြင်တို့မှာ တစ်ဆယ့်

ရှစ်ကုဋေကုန်သော လူတို့နေကြသည်။ မြို့တွင်းမြို့ပြင်အရပ်တို့တွင် မထေရ်၏ ဆွေမျိုးဉာတိမရှိသောအရပ်မှာ အလုပ်အကျွေးဒါယကာရှိသည်။ အလုပ်အကျွေးဒါယကာ မရှိသောအရပ်မှာ ဆွေမျိုးဉာတိရှိသည်။ ထိုဒါယကာ ဒါယိကာမတို့က အရှင်မြတ်အား ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးကြသည်ချည်းသာဖြစ်သည်။ ဤသည်ကိုပယ်၍ မထေရ်မြတ်သည် အဘယ်သို့ ကြံမည်နည်း။ ကြွတော်မူသည်ဆိုစေဦး “မာ ပမာဒ” ချောက်မှ ရှေ့သို့ မသွားရလတ္တံ့”ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြသည်။

အမှာ ။ ။ မာ ပမာဒ ချောက်ဟူသည်ကား - မြတ်စွာဘုရား သခင်သည် ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ထိုချောက်သို့ရောက်သောအခါ ကျောင်းတော်၌ ပြန်လည်၍နေသင့်သော ရဟန်းတို့ကို “သင်တို့သည် ဤအရပ်မှ ကျောင်းသို့ ပြန်လည်၍ နေကြကုန်လော့၊ မာ ပမာဒ-မမေ့မလျော့ကြနှင့်”ဟု ပြောဆိုဆုံးမရာ ချောက်ဖြစ်သည်။ ထို့ကြောင့် ၎င်းချောက်ကို မာပမာဒချောက်ဟု ခေါ်ကြခြင်း ဖြစ်သည်။

မြတ်စွာဘုရားသခင်သည် ဒေသစာရီ ကြွချီတော်မူမည်ရှိသော် ကြံဆင်ခြင်တော်မူသည်မှာ-

“ . . ဤရာဇဂြိုဟ်မြို့နေ လူတို့ သုမင်္ဂလ ဒုမင်္ဂလကိစ္စတို့၌ ရဟန်းတို့အား ပင့်ဖိတ်သောအခါ သွားသင့်သည်။ ကျောင်းမှာ ရဟန်းမရှိဘဲ အချည်းနှီးမထားသင့်၊ အချို့သောရဟန်းကို ပြန်လည်၍ နေစေသင့်သည်။ အဘယ်ရဟန်းကို ပြန်လည်၍နေစေသင့်သနည်း ကြည့်ရှုတော်မူလျှင် များစွာသောလူတို့သည် ငါ့သားတော်ကဿပ၏ ဆွေမျိုးဉာတိ အလုပ်အကျွေးတို့ ဖြစ်ကြသည်။ ကဿပကို ပြန်နေစေမှ သင့်မည်”ဟု ကြံဆင်ခြင်တော်မူ၍ -

“ချစ်သားကဿပ-ကျောင်းတို့ကို ရဟန်းမရှိဘဲ အချည်းနှီးမထားကောင်း၊ လူတို့ သုမင်္ဂလ ဒုမင်္ဂလကိစ္စတို့မှာ ရဟန်းတို့ကို အလိုရှိလိမ့်မည်။ ချစ်သားကဿပ-သင်သည် မိမိပရိသတ်နှင့်အတူ ကျောင်းမှာ ပြန်နေလေလော့” မိန့်တော်မူသဖြင့် အရှင်မဟာကဿပသည် မိမိပရိသတ်ကိုယူ၍ ကျောင်းသို့ ပြန်ခဲ့ရလေသည်။ ထိုကို ရဟန်းတို့က-

“ငါ့ရှင်တို့ - သင်တို့မြင်ကြသည်မဟုတ်လော။ အရှင်မဟာကဿပ မထေရ်သည် သင်္ကန်းကို ဖွပ်လျှော်သော်လည်း ရှင်တော်မြတ်ဘုရားနှင့် အတူ မသွားရလတ္တံ့ဟု ယခုပင် ငါတို့ ပြောဆိုပြီးသည်။ ငါတို့ ပြောဆိုသော အတိုင်း ယခုဖြစ်လေတော့သည် မဟုတ်လော”ဟု ကဲ့ရဲ့ရှုတ်ချ ပြောဆိုကြ သည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ရဟန်းတို့၏ စကားကို ကြားတော်မူ၍ ပြန်လည် မတ်မတ် ရပ်တော်မူပြီး-

“ချစ်သားရဟန်းတို့-သင်တို့ အဘယ်မည်သော စကားကို ပြောဆိုကြ သနည်း”မေးတော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - အရှင်မဟာ ကဿပမထေရ်ကို အကြောင်းပြု၍ ဤမည်သောစကားကို ပြောဆိုကြပါ သည်ဘုရား”

“ချစ်သားရဟန်းတို့ - သင်တို့သည် ငါ့သားတော်ကဿပကို အမျိုး၌ လည်းကောင်း၊ ပစ္စည်းဥစ္စာတို့၌လည်းကောင်း ကပ်ငြိသည်ဟု ဆိုကြသည်။ ထိုကဿပသည် ရှေးလွန်လေပြီးသောအခါ ဆုတောင်းပတ္ထနာပြုစဉ်ကပင် ‘ပစ္စည်းလေးပါးတို့၌ မကပ်ငြိဘဲ လမင်းနှင့်တူသည်ဖြစ်၍ အမျိုးတို့သို့ ကပ်ခြင်းငှာ စွမ်းနိုင်သောကိုယ် ဖြစ်ရပါလိမ့်’ဆုတောင်းပတ္ထနာပြုခဲ့ပေ သည်။ ထိုကဿပအား အမျိုး၌လည်းကောင်း၊ ပစ္စည်းဥစ္စာ၌လည်းကောင်း ကပ်ငြိခြင်းမရှိ။ ငါ့ဘုရားသခင်သည် စန္ဒောပမာ ပဋိပဒါကိုလည်းကောင်း၊ အရိယဝံသပဋိပဒါကိုလည်းကောင်း ဟောကြားတော်မူရာမှာ ငါ့သားတော် ကဿပကို ဥပမာပြု၍ ဟောကြားတော်မူဖူးပြီ”ဟု မိန့်တော်မူသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ထိုအရှင် မဟာကဿပမထေရ်သည် အဘယ်အခါတုံးက ဆုတောင်းပတ္ထနာ ပြုခဲ့ ပါသနည်းဘုရား”

“ချစ်သားရဟန်းတို့ - နာကြားလိုကြကုန်သလော”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-နာကြားလိုကြ ပါသည်ဘုရား” ဟု လျှောက်ကြသောကြောင့် အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းဟောကြားတော်မူလေသည်။





## အတိတ်ဖြစ်ရပ်(၁)

အရှင်မဟာကဿပ၏ရှေးဆုတောင်း  
ဓူတင်ဆောင်ပုဂ္ဂိုလ်ကို အားကျခြင်း

လွန်လေပြီးသော ကမ္ဘာတစ်သိန်းအထက်ကာလမှာ ပဒုမ္မတ္တရ မြတ်စွာဘုရား ပွင့်တော်မူ၍ ဟံသာဝတီမြို့တော် ခေမာမိဂဒါဝုန်ကျောင်း တော်၌ သီတင်းသုံးစံနေတော်မူစဉ်က ဖြစ်သည်။ အရှင်မဟာကဿပ မထေရ်အလောင်းသည် ထိုမြို့မှာ ပစ္စည်းဥစ္စာကြွယ်ဝသော ဝေဒေဟ မည်သည့် သူကြွယ်ဖြစ်သည်။

တစ်နေ့နံနက်မှာ ဝေဒေဟသူကြွယ်သည် ပန်းနံ့သာလက်စွဲလျက် ကျောင်းတော်သို့ သွားရောက်၍ ဘုရားရှင်အား ရှိခိုးပူဇော်ပြီး ထိုင်နေသည်။ ထိုအခိုက်အခါမှာပင် ဘုရားရှင်က တတိယအဂ္ဂသာဝကဖြစ်သော အရှင် နိသဘမထေရ်ကို “ဓူတင်ဆောင်ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး” အရာထားတော်မူသည့်အဖြစ်ကို ကြားနာရသည်။ တရားပွဲပြီးဆုံး၍ လူအများထသွားလျှင် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍ လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - နက်ဖြန်ခါမှာ တပည့်တော်၏ဆွမ်းကို အလှူခံတော်မူပါဘုရား”

“ဒါယကာ - ရဟန်းသံဃာ အလွန်များသည်။ ရဟန်းသံဃာမည်မျှ အလိုရှိသနည်း”

“ရဟန်းသံဃာ အဘယ်မျှ ရှိပါသနည်းဘုရား”

“ဒါယကာ - ခြောက်သောင်းမျှ ရှိပေသည်”

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - သာမဏေ အပါအဝင် အားလုံးသော ရဟန်းသံဃာနှင့် ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ဆွမ်းကို အလှူခံတော်မူပါဘုရား”

မြတ်စွာဘုရားသခင်သည် ဆိတ်ဆိတ်နေ၍ သည်းခံတော်မူသည်။

ဝေဒေဟသူကြွယ်သည် အိမ်ပြန်လာပြီး ကြီးကျယ်စွာသော အလှူ ကြီးကိုစီရင်၍ နောက်နေ့ မိုးအလင်းမှာ ဘုရားရှင်အား ကြွတော် မူလာပါရန် လျှောက်ကြားသည်။ မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ခင်းထား အပ်သောနေရာမှာ သီတင်းသုံးတော်မူလျက် ဆွမ်းဘုဉ်းပေးတော်မူသည်။ သူကြွယ်က ဘုရားရှင်အနားမှာ ထိုင်နေသည်။ ထိုအခိုက်မှာ အရှင်နိသဘ

မထေရ်သည် ဆွမ်းခံလှည့်လည်ရာမှာ ဝေဒေဟသူကြွယ် အိမ်ရှေ့သို့ ရောက်လာသည်။ သူကြွယ်သည် မထေရ်ကိုမြင်လျှင် နေရာမှထ၍ လျင်မြန်စွာ လိုက်ပြီးသော် ရှိခိုး၍ -

“အရှင်ဘုရား-သပိတ်တော်ကို ပေးသနားတော်မူပါဘုရား” လျှောက်ကြားတောင်းဆိုသည်။ မထေရ်က သပိတ်တော်ကို ပေးတော်မူသည်။

“အရှင်ဘုရား - အိမ်တွင်းသို့ ကြွဝင်တော်မူပါ။ ဘုရားရှင်လည်း အိမ်တွင်းမှာ သီတင်းသုံးနေပါသည်ဘုရား”

“ဒါယကာ - ငါတို့အား မအပ်ပေ” မိန့်တော်မူလျှင် သူကြွယ်သည် သပိတ်ကိုယူပြီး ဆွမ်းဖြင့်ပြည့်စေ၍ မထေရ်အား ကပ်လှူလိုက်သည်။ မထေရ်သည် ရှေ့သို့ဆက်၍ ကြွသွားတော်မူသည်။ သူကြွယ်သည် အနည်းငယ်လိုက်ပို့၍ ပြန်လာပြီးနောက် ဘုရားရှင်အနီးမှာထိုင်လျက် လျှောက်ထားသည်။

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - အရှင် နိသဘမထေရ်သည် အိမ်တွင်းမှာ မြတ်စွာဘုရားသီတင်းသုံးနေပါသည် လျှောက်ကြားပါသော်လည်း အိမ်တွင်းသို့ ဝင်လိုသော ဆန္ဒမရှိပါ။ ထိုမထေရ်အား ရှင်တော်မြတ်ဘုရားတို့ထက် လွန်ကဲသောအကြောင်း တို့ဖြင့် ဂုဏ်ထူးတစ်စုံတစ်ရာ ရှိပါသလားဘုရား”

“ဒါယကာ - ငါတို့သည် ဆွမ်းကိုငဲ့လင့်လျက် အိမ်မှာထိုင်နေလေ့ ရှိကြသည်။ ထိုနိသဘမထေရ်ကား ဤကဲ့သို့ ထိုင်နေလေ့မရှိပေ။ ငါတို့ သည် ရွာနီးကျောင်းမှာ နေလေ့ရှိကြသည်။ နိသဘမထေရ်ကား တော ကျောင်းမှာသာနေလေ့ ရှိသည်။ ငါတို့သည် အမိုးရှိသော ကျောင်းမှာ နေလေ့ရှိသည်။ နိသဘမထေရ်ကား လွင်တီးခေါင်မှာသာနေလေ့ ရှိသည်။ ဤသို့ဖြင့် နိသဘမထေရ်သည် ငါတို့ထက်လွန်ကဲသော ဂုဏ်ထူး ရှိပေ သည်”ဟု မိန့်တော်မူသည်။

ဓူတင်ဆောင်ပုဂ္ဂိုလ်အဖြစ် ဆုတောင်းခြင်း

ဝေဒေဟသူကြွယ်သည် အတိုင်းအထက်အလွန်ကြည်လင်နှစ်သက် မြတ်နိုးသောစိတ် ရှိသည်ဖြစ်၍ -

-“ . . . ငါ့အား တစ်ပါးသော စည်းစိမ်ချမ်းသာဖြင့် အဘယ်အကျိုးရှိ မည်နည်း။ ပွင့်တော်မူမည့် ဘုရားရှင်တစ်ဆူဆူထံမှာ ဓူတင်ဆောင်ပုဂ္ဂိုလ်

တို့ထက် လွန်ကဲထူးမြတ်သည့် အဖြစ်ကို ဆုတောင်းမည်. . "ဟူသော အကြံဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ဆွမ်းလှူဒါန်း၍ နောက်ဆုံးနေ့မှာ တိစီဝရိက်သင်္ကန်းကို ပေးလှူပြီးနောက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - တပည့်တော် သည် ခုနစ်ရက်တို့ပတ်လုံး အလှူကြီးကို ပေးလှူခဲ့ပါသည်။ ကာယကံ မေတ္တာ၊ ဝစီကံမေတ္တာ၊မနောကံမေတ္တာကိုလည်း ကောင်းစွာ ဆောက်တည် ခဲ့ပါသည်။ ဤကောင်းမှုကြောင့် တပည့်တော်သည် လူနတ်ဗြဟ္မာစည်းစိမ် ချမ်းသာကို မတောင့်တလိုပါဘုရား။ ဤကောင်းမှုသည် နောင်ပွင့်တော် မူမည့် ဘုရားရှင်တစ်ဆူဆူထံတော်မှာ အရှင်နိသဘာမထေရ်သည် ရောက် အပ် ရအပ်သောရာထူးကို ပြည့်စေခြင်းငှာ ဓူတင်ဆောင်ကုန်သော ပုဂ္ဂိုလ် တို့ထက် လွန်ကဲထူးမြတ်သောအဖြစ်၏အကြောင်း အထောက်အပံ့ ဖြစ်ပါ စေဘုရား”ဟု ဆုတောင်းပတ္ထနာပြုလေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အနာဂတံသအဘိညာဉ် ဖြင့် ဆင်ခြင်ကြည့်တော်မူလေသော် ပြည့်စုံလတ္တံ့သည်ကို မြင်တော်မူ၍-

“ဒါယကာ - သင်သည် ကြီးစွာသောရာထူးကို တောင့်တအပ်ပေ သည်။ နောင်လာလတ္တံ့သော ကမ္ဘာတစ်သိန်းမြောက်မှာ ဂေါတမမြတ်စွာ ဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်။ သင်ဒါယကာသည် ထိုဂေါတမ ဘုရားရှင်၏ တတိယအဂ္ဂသာဝက မဟာကဿပအမည်ရှိသော မထေရ် ဖြစ်ပေလတ္တံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူသည်။

သူကြွယ်သည် ဗျာဒိတ်စကားကို ကြား၍-

“. . ဘုရားရှင်တို့မည်သည် နှစ်ခွန်းနှစ်ခွသောစကားကို မိန့်ကြား တော်မူခြင်း မရှိပေ။ မုချအမှန် ရရှိပေတော့မည်. . ”ဟု ဝမ်းမြောက်ဝမ်းသာ စွာဖြင့် နက်ဖြန်မှာပင် ထိုရာထူးကို ရရှိပြည့်စုံတော့မည် အောက်မေ့မှတ်ထင် နေသည်။

သူကြွယ်သည် အသက်ရှင်နေသမျှကာလပတ်လုံး သီလကို စောင့် ရှောက်လျက် ကောင်းမှုကိုပြုပြီးနောက် သေလွန်သော် နတ်ပြည်၌ ဖြစ်ရ လေသည်။



## အတိတ်ဖြစ်ရပ်(၂)

## ဧကသာဠကပုဏ္ဏားဘဝ

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာမှာ ဝိပဿီ မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ ဗန္ဓုမတီပြည် မိဂဒါဝုန်ကျောင်းတော်၌ သီတင်းသုံးစံနေတော်မူစဉ် အရှင်မဟာကဿပအလောင်းသည် စည်းစိမ် ဥစ္စာပျက်စီးသော ပုဏ္ဏားမျိုး၌ ဖြစ်လာသည်။

ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တစ်ကြိမ် တရားဟောတော်မူ လေ့ရှိသည်။ တရားဟောတော်မူမည်ရှိသောအခါ နတ်တို့က ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို ကြွေးကြော်သည်။ လူများအကြားမှာ ကြီးစွာသော ကောလာဟလဖြစ်လေသည်။ ပုဏ္ဏားကြီးသည် ဘုရားရှင်တရား ဟောတော်မူမည်ကို ကြားသိရသည်။ ထိုပုဏ္ဏားကြီးလင်မယားမှာ နှစ်ယောက်ပေါင်းမှ အပေါ်ရုံအဝတ်ပုဆိုးတစ်ထည်သာ ရှိသည်။ အပြင်သို့ ကိစ္စရှိ၍ သွားသူက အပေါ်ရုံအဝတ်ကို ဝတ်ရုံသွားလျှင် ကျန်နေသူက အပေါ်ရုံမရှိဘဲ အိမ်မှာ နေရစ်ခဲ့ရသည်။ ဤသို့လျှင် အပေါ်ရုံပုဆိုး တစ်ထည်ကို တစ်လှည့်စီ ဝတ်ရုံကြရသည်။ ထို့ကြောင့် ပုဏ္ဏားကြီးကို ဧကသာဠကပုဏ္ဏား(အဝတ်တစ်ထည်သာရှိသော ပုဏ္ဏား)ဟု ခေါ်ကြ သည်။ တရားပွဲနေ့မှာ ပုဏ္ဏားကြီးက ပုဏ္ဏားမကို မေးသည်။

“ချစ်နမ-သင်သည် နေ့မှာတည်း တရားနာသွားမည်လော၊ သို့တည်း မဟုတ် ညမှာတည်း တရားနာသွားမည်လော”

“အရှင် - ကျွန်တော်မျိုးတို့ မိန်းမသည်ကား ညအခါ တရားနာသွား ခြင်းငှာ မစွမ်းနိုင်ပါ။ နေ့အခါမှာသာ နာပါမည်” ဆိုပြီး တစ်ထည်တည်း သော အပေါ်ရုံအဝတ်ကိုရုံ၍ အခြားမိန်းမတို့နှင့်အတူ တရားနာသွားပြီး ပြန်လာခဲ့ရသည်။

ညဘက်ရောက်သော် ဧကသာဠကပုဏ္ဏားကြီးသည် ပုဏ္ဏားမကို အိမ်မှာထားပြီး အပေါ်ရုံအဝတ်ကိုရုံ၍ တရားနာသွားသည်။ မြတ်စွာ ဘုရားသခင်သည် ပရိသတ်အလယ်မှာ သီတင်းသုံးတော်မူလျက် တရား ဟောကြားတော်မူသည်။ ပရိသတ်အကြားမှာ ထိုင်နေလျက် တရားနာ နေသော ဧကသာဠကပုဏ္ဏားကြီးသည် ညဦးယံမှာပင်လျှင် တစ်ကိုယ်လုံး ပီတိတွေ ဖြာဝေနေလေတော့သည်။

တစ်ထည်သောအဝတ်ကို လှူဒါန်းခြင်း

ဧကသာဓုကပုဏ္ဏားကြီးသည် ပီတိတွေ တစ်ကိုယ်လုံး လွမ်းခြုံနေသည်ဖြစ်၍ “ဝတ်ရုံထားသော အပေါ်ရုံအဝတ်ကို ခွာပြီး ဘုရားရှင်အား လှူဒါန်းပါတော့မည်. . ” ကြံမိသည်။ ထိုသို့ ကြံမိပြီးမှ စဉ်းစားပြန်သည်။

“ . . ငါ့ကိုအား နှစ်ယောက်ပေါင်းမှ အပေါ်ရုံတစ်ထည် တည်းသာ ရှိသည်။ အပေါ်ရုံမပါဘဲ သွားလာခြင်းငှာလည်း မသင့်လျော်. . ”ဟု စဉ်းစားပြီး မပေးလှူလို ဖြစ်နေပြန်သည်။ သန်းခေါင်ယံမှာလည်း ထိုနည်းတူ လှူလိုစိတ်ဖြစ်ပြန် ဝန်တိုမစ္ဆရိယစိတ် ပေါ်လာပြန်ဖြစ်သည်။ မိုးသောက်ယံ မှာလည်း ရှေးနည်းတူ ပီတိတွေ ဖြာဝေလာပြန်သည်။ ဧကသာဓုက ပုဏ္ဏားကြီးသည် သည်အခါမှာ-

“ . . ဖြစ်လိုရာ ဖြစ်စေတော့၊ နောင်ခါလာနောင်ခါဈေး၊ နောင်မှ ကြည့်ရှုင်းတော့မည်. . ”ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချပြီး အပေါ်ရုံအဝတ် ကို ခွာပြီး ဘုရားရှင်၏ ခြေတော်ရင်းမှာပုံ၍ လှူဒါန်းလိုက်သည်။ ထို့နောက် လက်ပမ်းပေါက်ခတ်လျက်-

“ဇိတံ မေ၊ ဇိတံ မေ (ငါအောင်ပြီ၊ ငါအောင်ပြီ)”ဟူ၍ သုံးကြိမ်တိုင် အောင် ကြွေးကြော်လေသည်။

ထိုစဉ်တွင် ဗမ္မုမ-မင်းကြီးသည် တရားဟောသောနေရာ၏ နောက် ကန့်လန့်ကာအတွင်းမှာ တရားနာနေသည်။ မင်းတို့မည်သည် အခြားသူ တို့၏ “ငါအောင်ပြီ”ဟူသော အသံကို မကြားလိုကြပေ။ ထို့ကြောင့် မင်းချင်း တစ်ယောက်ကို-

“အချင်း-သွားတဲ့ချေ။ ထိုအကြောင်းကို မေးချေလော့”စေခိုင်းလိုက် သည်။ မင်းချင်းက ဧကသာဓုက ပုဏ္ဏားထံ သွားရောက်၍မေးလျှင် ပုဏ္ဏားက-

“ဆင်မြင်းစသည်ကို စီးလျက် သန်လျက်ကိုင်ကာ ရန်သူစစ်သည် တွေကို အောင်မြင်ခြင်းမှာ အံ့ဩဖွယ်မဟုတ်ပါ။ လှူလိုသော သဒ္ဓါတရား ကို ပျက်ပြားအောင် ဖျက်ဆီးသော ဝန်တိုမစ္ဆရိယစိတ်ဆိုးကို ငါသည် နှိမ်နင်း လျက် ဝတ်ထားသည့် တစ်ထည်တည်းသောအဝတ်ကို ဘုရားရှင်အား ပေးလှူနိုင်ခဲ့သည်။ ဝန်တိုမစ္ဆရိယ ထိုစိတ်ဆိုးကို ‘ငါအောင်လေပြီ’ဟု ဆိုခြင်း ဖြစ်ပါသည်”ဟု ပြောလိုက်သည်။မင်းချင်းယောက်ျားပြန်သွားပြီး မင်းကြီး အား လျှောက်တင်သည်။ မင်းကြီးက-

“အချင်းတို့ - ငါတို့သည် ဘုရားရှင်တော်မြတ်အား သင့်လျော်သော လှူဖွယ်ကို မသိကြကုန်။ ပုဏ္ဏားကား သိပါလေသည်” ဆို၍ အဝတ်ပုဆိုး တစ်စုံကို ပုဏ္ဏားအား ပေးပို့စေသည်။ အဝတ်ရလျှင် ပုဏ္ဏားက စဉ်းစားသည်။

“ . . . ဤပုဆိုးတစ်စုံသည် တိတ်တဆိတ်တရားနာနေသော ငါ့အား ပေးသည်မဟုတ်။ မြတ်စွာဘုရားဂုဏ်တော်ကို ပြောဆိုသော ငါ့အား ပေးလှူခြင်းဖြစ်သည်။ ဘုရားရှင်ဂုဏ်တော်ကြောင့် ရအပ်သော ဤအဝတ်ဖြင့် ငါ့အား အကျိုးမရှိလေ. . . ” ဟု စဉ်းစားပြီး ထိုပုဆိုးအစုံကို ဘုရားရှင်ကိုယ်တော်မြတ်အား ပေးလှူလိုက်ပြန်သည်။ မင်းကြီးက “ပုဏ္ဏားသည် ပုဆိုးအစုံကို မည်သို့လုပ်သနည်း” မေးရာ “မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလိုက်ပါသည်” လျှောက်တင်လျှင် မင်းကြီးက ပုဆိုးနှစ်စုံကို ပေးပြန်သည်။ ထိုကိုလည်း လှူလိုက်ပြန်သည် ဤသို့ဖြင့် သုံးဆယ့်နှစ်စုံတိုင်အောင် ပေးပို့စေသည်။ ပုဏ္ဏားက-

“ . . . ပုဆိုးတို့ကို တစ်ဆင့်ထက်တစ်ဆင့် တိုးစေ၍ ယူဘိသကဲ့သို့ ဖြစ်တော့သည်. . . ” ကြံမိ၍ မိမိအတွက်တစ်စုံ၊ ပုဏ္ဏားမအတွက် တစ်စုံ အားဖြင့် နှစ်စုံကိုသာယူ၍ ကျန်အစုံကို ဘုရားရှင်အား ပေးလှူလိုက်သည်။

### ပုရောဟိတ်ပုဏ္ဏားခန့်အပ်ခံရခြင်း

ထိုအခါမှစ၍ ဧကသာဠကပုဏ္ဏားအား ဘုရားရှင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း ဖြစ်ခဲ့သည်။

ချမ်းအေးသောတစ်နေ့မှာ ဖြစ်သည်။ ဗမ္မမမင်းကြီးသည် ဘုရားရှင်ထံတော်သို့ သွားရောက်၍ တရားနာစဉ် မိမိခြုံထားသော အဖိုးတစ်သိန်းတန်သည့် ကမ္မလာနီကို ဧကသာဠက ပုဏ္ဏားအားပေး၍ -

“သင်ပုဏ္ဏားသည် ဤနေ့မှစ၍ ဤကမ္မလာခြုံထည်ကိုခြုံလျက် တရားနာလေလော့” မိန့်တော်မူသည်။ ပုဏ္ဏားက-

“အဖိုးတစ်သိန်းတန်သော ကမ္မလာဖြင့် ဤခန္ဓာကိုယ်အပုပ်ကောင်ကို တန်ဆာဆင်သဖြင့် အဘယ်အကျိုးရှိမည်နည်း” ကြံ၍ မြတ်စွာဘုရားသခင်၏ ညောင်စောင်းတော်အထက်မှာ မျက်နှာကြက်ပြုလုပ်၍ ပြန်သွားသည်။

တစ်နေ့မှာ မင်းကြီးသည် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားသခင်အနားမှာ ထိုင်နေသည်။ ထိုခဏမှာ ဘုရားရှင်၏ ရောင်ခြည်တော်



တို့သည် မျက်နှာကြက်ကမ္မလာနှင့် တွေ့ထိသဖြင့် ကမ္မလာသည် အထူး တင့်တယ်တောက်ပလျက် ရှိသည်။ မင်းကြီးသည် အထပ်ထပ်ကြည့်ရှု လေသော် မှတ်မိသဖြင့်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား - ဤကမ္မလာ ကို ဒကာတော်သည် ဧကသာဠကပုဏ္ဏားအား ပေးခဲ့ပါသည်။ ရှင်တော် မြတ်ဘုရားအား အဘယ်သို့ ရလာပါသနည်းဘုရား” မေးလျှောက်သည်။

“ဒကာတော်မင်းကြီး - သင်သည် ဧကသာဠကပုဏ္ဏားအား ပေးခဲ့ သည်မှာ မှန်သည်။ ပုဏ္ဏားက ငါဘုရားအား ပူဇော်ခဲ့လေသည်” မိန့်ကြား တော်မူလေလျှင် မင်းကြီးက-

“ . . ဤပုဏ္ဏားကြီးသည် ငါတို့ထက်ပင် သင့်လျော်ရာကို သိတတ် ပေသည်. . ” ဟုကြံ၍ နှစ်သက်ကြည်ညိုလှသောကြောင့် လူတို့အသုံး အဆောင်ပစ္စည်း တစ်မျိုးတစ်မျိုးလျှင် ရှစ်ခုရှစ်ခုပြု၍ သဗ္ဗဌကမည်သော ဆုမြတ်ကို ပေးသနားတော်မူ၍ ပုရောဟိတ်ပုဏ္ဏားရာထူးအရာ၌ ထား တော်မူသည်။

ဧကသာဠကပုဏ္ဏားကြီးက အဋ္ဌ-အဋ္ဌကမည်သည် ခြောက်ဆယ့် လေး (၈×၈ = ၆၄) ဖြစ်ပေသည်ဟု ရေတွက်၍ စာရေးတံဆွမ်းခြောက်ဆယ့် လေးခုကို အမြဲမပြတ် ပြုစုလုပ်ကျွေးလေသည်။ အသက်ရှင်သမျှကာလ ပတ်လုံး ကောင်းမှုကို ပြုလျက် သေလွန်သော် နတ်ပြည်၌ ဖြစ်လေသည်။



### အတိတ်ဖြစ်ရပ်(၃)

အရှင်ပစ္စေကဗုဒ္ဓါအား အပေါ်ရုံပုဆိုး ပေးလှူခြင်း

အရှင်မဟာကဿပအလောင်းသည် နတ်ပြည်မှ စုတေခဲ့ပြန်ရာ ကောဏာဂုံမြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ကဿပဘုရားရှင် ပွင့်တော်မူမီ ဘုရားရှင်နှစ်ဆူတို့၏အကြားတွင် ဗာရာဏသီပြည်၌ သူကြွယ်အမျိုးမှာ ဖြစ်လေသည်။ အိမ်ရာထောင်သော လူ့ဘောင်မှာ နေလျက် တစ်နေ့သောအခါ တောတွင်း၌ လှည့်လည်သွားလာနေခဲ့သည်။ ထိုစဉ် မြစ်ကမ်းနားတစ်ခုမှာ အရှင်ပစ္စေက ဗုဒ္ဓါတစ်ဆူသည် သင်္ကန်း ချုပ်နေရာ အပေါ်ထပ်အနားပတ် မလောက်သောကြောင့် သင်္ကန်းကို မချုပ်ဘဲ ပုံထားသည်။ ထိုကိုသူကြွယ်ကမြင်၍-

“အရှင်ဘုရား-အဘယ့်ကြောင့် သင်္ကန်းကို ပုံထားရပါသနည်း”

“ဒါယကာ-အပေါ်ထပ်အနား မလောက်သောကြောင့် ပုံထားရပေသည်”

“အရှင်ဘုရား - ဤအဝတ်ဖြင့် အပေါ်ထပ်အနားကို ပြုတော်မူပါဘုရား” ဆိုကာ သူ၏အပေါ်ရုံပုဆိုးကို ပေးလှူလိုက်သည်။ ၎င်းနောက်-

“အရှင်ဘုရား - ဤပြုရသောကောင်းမှုကြောင့် တပည့်တော်အား ဖြစ်လေရာဘဝတိုင်းမှာ တစ်စုံတစ်ခု မပြည့်စုံခြင်းမည်သည် မဖြစ်ပါစေသတည်း” ဟု ဆုတောင်းခြင်း ပြုလေသည်။

### ထိုအခိုက် သူကြွယ်၏အိမ်မှာ

ထိုသူကြွယ်က တောတွင်းတစ်နေရာမှာ အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူအား အပေါ်ရုံပုဆိုးလှူနေသောအခိုက်အခါမှာ ဖြစ်သည်။ သူကြွယ်၏အိမ်မှာ မယားဖြစ်သူက သူကြွယ်၏နှမဖြစ်သူ ယောက်မနှင့် စကားများရန်ဖြစ်နေစဉ် အခြားအရှင်ပစ္စေက ဗုဒ္ဓါတစ်ဆူသည် အိမ်ရှေ့မှာ ဆွမ်းရပ်လာသည်။ ယောက်မဖြစ်သူက သပိတ်တော်ကိုယူ၍ ဆွမ်းတို့ဖြင့် ပြည့်စေပြီး ပေးလှူကာ မရီးဖြစ်သူအား ရည်ညွှန်းလျက်-

“အရှင်ဘုရား - တပည့်တော်မသည် ဤအမိုက်မနှင့် ယူဇနာတစ်ရာဝေးကွာရာမှာ ရှောင်ရှားနေရပါလို၏ဘုရား” ဟု ဆုတောင်းလေသည်။

ထိုဆုတောင်းသံကို မရီးဖြစ်သူကြားလျှင် “. . သင်းလှူသောဆွမ်းကို အရှင်ပစ္စေကဗုဒ္ဓါဘုဉ်းမပေးစေသတည်း. . ” စိတ်ကူး၍ သပိတ်တော်ကို ယူပြီးလျှင် ဆွမ်းကို သွန်ပစ်လိုက်သည်။ ၎င်းနောက် ရွံ့ညွန်တို့ဖြင့် ပြည့်စေပြီး ပေးလှူသည်။ ထိုကို ယောက်မဖြစ်သူ မြင်လျှင်-

“ဟယ်, အမိုက်မ - ငါနှင့်ရန်ဖြစ်သည်ဖြစ်၍ ငါ့ကိုသာ စိတ်ဆိုးပြီး ဆဲချင်လည်း ဆဲပါ။ ရေရွတ်ချင်လည်း ရေရွတ်ပါ။ ပါရမီရှင် ဖြစ်တော်မူသော အရှင်မြတ်၏ သပိတ်တော်မှဆွမ်းကို သွန်ပစ်ပြီး ရွံ့ညွန်များ ထည့်လိုက်ခြင်းကား မသင့်တော်ပါ” ပြောဆိုသည်။ ထိုခဏမှာ မရီးဖြစ်သူက အသိတရား ပြန်လည်ရရှိသဖြင့်-

“အရှင်ဘုရား - ခေတ္တရပ်တန့်တော်မူပါဘုရား” လျှောက်ထား၍ ရွံ့ညွန်တို့ကို သွန်ပစ်ပြီး သပိတ်ကို ဆေးကြောပြီးမှ နံသာမူန့်ဖြင့် ပွတ်တိုက်လိမ်းကျံ၍ စတုမူဖြင့် ပြည့်စေသည်။ ထိုအပေါ်မှာမှ တစ်ဖန် တဝင်းဝင်း

တောက်ပသော ထောပတ်ကို ထည့်လောင်း၍ ပေးလှူလိုက်သည်။  
ပြီးလျှင်-

“အရှင်ဘုရား - ဤဆွမ်းမှ အရောင်သည် တဝင်းဝင်းတောက်ပသကဲ့သို့ တပည့်တော်မ၏ကိုယ်မှလည်း အဆင်းအရောင်သည် ထွန်းလင်းတောက်ပပါစေသတည်း”ဟု ဆုတောင်းသည်။ အရှင်ပစ္စေကဗုဒ္ဓါသည် အနုမောဒနာပြု၍ ကောင်းကင်သို့ ကြွသွားတော်မူသည်။

သူကြွယ်လင်မယားသည် အသက်၏အဆုံးမှာ နတ်ပြည်၌ ဖြစ်လေသည်။



### အတိတ်ဖြစ်ရပ်(၄)

#### ပုပ်စော်နံသောသူဌေးသမီး

အရှင်မဟာကဿပအလောင်းသည် နတ်ပြည်မှ စုတေခဲ့သော် ကဿပဘုရားရှင်လက်ထက်တော်အခါဝယ် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်သည်။ မယားဖြစ်ခဲ့သူသည်လည်း အလားတူ သူဌေးမျိုး၌ ဖြစ်သည်။ သူဌေးသားအရွယ်ရောက်လျှင် ထိုသူဌေးသမီးကို ဆောင်ယူထိမ်းမြားကြသည်။ ရှေးဘဝက ပြုခဲ့သော မကောင်းမှုကံကြောင့် လင့်အိမ်အဝင် တံခါးဝသို့ရောက်လျှင် သူဌေးသမီး၏ ကိုယ်မှ ပုပ်စော်သည် နံဟောင်၍ ထွက်လာသည်။ သူဌေးသားက-

“ဘာအနံ့နည်း”မေးသည်။ လူတို့က-

“သူဌေးသမီးကိုယ်မှ အနံ့ပါ”ဟုဆိုလျှင်-

“သင်းကို အိမ်မှ နှင်ထုတ်ကုန်လော့”ဆိုသဖြင့် မိဘအိမ်သို့ ပြန်ပို့လိုက်ကြသည်။ ဤနည်းဖြင့် သူဌေးသားခုနစ်ဦးတို့သည် သူဌေးသမီးကို ယူဆောင်သွားကြပြီး ပုပ်စော်နံသဖြင့် မိဘအိမ်သို့ချည်း ပြန်ပို့လိုက်ရသည် ချည်းသာ ဖြစ်သည်။

#### စန္ဒကူးနံ့လှိုင်ပြန်ခြင်း

ကဿပမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်ကို တစ်ယူဇနာအမြင့်ရှိသော စေတီတော် တည်ထားကြသည်။ ထိုအခါ သူဌေးသမီး စဉ်းစားသည်။

“ . . . ငါ့အား သူဌေးသားခုနစ်ဦးတို့ ဆောင်ယူသွားပြီးကာမှ ခုနစ်ခါ စလုံး အိမ်ပြန်ပို့ခံရသည်။ အသက်ရှင်နေ၍ အဘယ်အကျိုးရှိတော့မည်နည်း . . . ” စဉ်းစား၍ မိမိ၏အဆင်တန်ဆာ လက်ဝတ်လက်စားတို့ကို ဖျက်၍ ရွှေအုတ်ပြုလုပ်စေသည်။ ရွှေအုတ်သည် အလျားတစ်တောင်၊ အနံတစ်ထွာ၊ အထူလက်လေးသစ် ရှိသည်။ ထိုရွှေအုတ်နှင့်အတူ ကြာရှစ်လက်တို့ကိုယူ၍ စေတီတည်ရာသို့ လာခဲ့သည်။ ပန်းရန်ဆရာတို့အား-

“ဖခင်တို့ - ဤအုတ်ကို စေတီတော်မှာ ထည့်သွင်းပူဇော်လိုပါသည်” ဆိုသည်။

“ချစ်သမီး - သင်၏လာခြင်းကား ကောင်းသောလာခြင်း ဖြစ်ပေသည်။ အုပ်တစ်ချပ်စာ လစ်လပ်နေသောအခါမှာ ရောက်လာပေသည်။ သမီးကိုယ်တိုင်ပင် စီထည့်ပါလော့”

သူဌေးသမီးသည် အုတ်ကို ထည့်သွင်းစီပြီးသော် ကြာပန်းရှစ်လက် ဖြင့် ပူဇော်ပြီး ရိုသေစွာ ရှိခိုးလျက်-

“ဖြစ်လေရာဘဝတိုင်းမှာ တပည့်တော်မ၏ ကိုယ်မှ စန္ဒကူးနံ့သာ သင်းပျံ့မွှေးကြိုင်ပါစေသတည်း။ ခံတွင်းမှလည်း ကြာညိုနံ့သင်းပျံ့ပါစေသတည်း” ဆုတောင်း၍ အိမ်ပြန်ခဲ့လေသည်။

ထိုနေ့အခိုက်အခါမှာ မြို့ထဲတွင် ပွဲလမ်းသဘင် ရှိနေသည်။ ထိုသူဌေးသမီးကို ရှေးဦးစွာ ထိမ်းမြားဆောင်ယူသွားသော သူဌေးသားသည် သူဌေးသမီးအား ပြန်၍ သတိရလိုက်သည်။ မိမိအခိုင်းအစေအား-

“အချင်း - ဟိုတစ်ခါက ငါတို့ ဆောင်ယူခဲ့ဖူးသော သူဌေးသမီးကို သင်မှတ်မိသလော”

“မှတ်မိပါသည်အရှင်”

“ထိုသူဌေးသမီး ယခုအဘယ်မှာနည်း”

“သူ့မိဘအိမ်မှာပင် ရှိနေပါသည်”

“သို့ဖြစ်လျှင် ထိုသူဌေးသမီးကို သွားရောက်ဆောင်ယူခဲ့ကြကုန်လော့၊ ပွဲလမ်းသဘင်သို့ သွားကြမည်”

အခိုင်းအစေတို့က သူဌေးသမီးထံ သွားရောက်ကြသည်။

“အမောင်တို့ - ဘာကြောင့် လာကြပါသနည်း” မေးလျှင် အကြောင်းစုံကို ပြောပြသည့်အခါ သူဌေးသမီးက-

“အမောင်တို့ - အကျွန်ုပ်၏ လက်ဝတ်တန်ဆာတို့ကို စေတီတော်မှာ ပူဇော်လိုက်ခဲ့ပြီ။ အကျွန်ုပ်မှာ ဝတ်စားတန်ဆာ မရှိတော့ပါ” ဆိုသည်။

ထိုအကြောင်းကို သူဌေးသားအား ပြန်ပြောလျှင်-

“အချင်းတို့ - သွား၍သာ ဆောင်ယူခဲ့ကြပါ။ ဝတ်စားတန်ဆာကို ရပါစေမည်” ဆိုသဖြင့် သွားရောက်ဆောင်ယူခဲ့ကြသည်။

သူဌေးသမီး အိမ်သို့ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် စန္ဒကူးနံ၊ ကြာညိုပန်းနံတို့သည် တစ်အိမ်လုံး မွှေးကြိုင်သွားသည်။ သူဌေးသားက-

“ချစ်နမ- သင့်ကိုယ်မှ ရှေးဦးစွာ အပုပ်နံ့ထွက်ခဲ့သည်။ ယခုတစ်ဖန် စန္ဒကူးနံ၊ ကြာညိုပန်းနံ ထွက်လာပြန်သည်။ အကြောင်း မည်သို့ရှိသနည်း” မေးသဖြင့် သူဌေးသမီးက မိမိပြုလုပ်ခဲ့သော စေတီတော်ပူဇော်မှုကို ပြောပြသည်။

“ချစ်နမ-သင်သည် မြတ်စွာဘုရားသာသနာတော်မှာ ဝဋ်မှ ထွက် မြောက်ကြောင်းကို ပြုမိပေသည်” ဟု ချီးမွမ်းပြောဆို၍ ကြည်ညိုလှသော ကြောင့် တစ်ယူဇနာအမြင့်ရှိသော ရွှေစေတီတော်ကို ကမ္မလာဖြင့် ဝန်းရံ၍ ထိုထိုသောအရပ်တို့မှာ လှည်းဘီးစက် ပမာဏရှိသော ရွှေပဒုမ္မာကြာတို့ဖြင့် တန်ဆာဆင်၍ ပူဇော်လေသည်။ ပဒုမ္မာကြာလက်တစ်ခုတစ်ခုသည် တစ်ဆယ့်နှစ်တောင် ပမာဏရှိသည်။

သူဌေးလင်မယားသည် အသက်အတိုင်းနေ၍ သေလွန်လေသော် နတ်ပြည်၌ ဖြစ်လေသည်။



### အတိတ်ဖြစ်ရပ်(၅)

#### အဝတ်ကောင်းဝတ်လိုသူ နန္ဒ

သူဌေးသားသည် နတ်ပြည်မှ စုတေသည်ရှိသော် ဗာရာဏသီပြည်မှ တစ်ယူဇနာမျှဝေးသော ရွာတစ်ရွာမှာ မထင်ရှားသောအမတ်မျိုး၌ဖြစ်သည်။ အမည်မှာ နန္ဒဖြစ်သည်။ သူဌေးသမီးသည် နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီမင်းကြီး၏ သမီးတော်ဖြစ်လေသည်။ ဘဒ္ဒိကာဟု အမည်တွင်သည်။

အမတ်သား နန္ဒသည် အရွယ်သို့ရောက်၍ ရွာထဲတွင် ပွဲလမ်းသဘင် ကြုံသော တစ်နေ့မှာ မိခင်တို့ထံမှ ပွဲသွားရန် အဝတ်တောင်းသည်။ မိခင်က လျော်ဖွပ်ပြီး အဝတ်ကို ထုတ်ပေးသည်။

“မိခင် ဤအဝတ်ကား ကြမ်းတမ်းလှသည်။ သည့်အပြင် နူးညံ့သိမ်မွေ့သော အဝတ်ကိုပေးပါ” ဆိုသဖြင့် အဝတ်များကို တစ်ထည်ပြီးတစ်ထည် ထုတ်ပေးသည်။ အားလုံးကိုပယ်လိုက်သည်။ မိခင်ကဆိုသည်။

“ချစ်သား-ငါတို့မှာ ဤမျှကောင်းသော အဝတ်များသာရှိပါသည်။ သည့်ထက်ကောင်းသော အဝတ်မရှိပါ။ ရနိုင်စကောင်းသော ဘုန်းကံလည်း ငါတို့မှာမရှိပါ”

“မိခင်-သို့ဖြစ်လျှင် ကျွန်တော်မျိုးသည် နူးညံ့သိမ်မွေ့သော အဝတ် ရနိုင်ကောင်းသောနေရာသို့ သွားမည်”

“ချစ်သား - ဖြစ်နိုင်လျှင် ငါမိခင်သည် ယနေ့ပင်လျှင် ချစ်သားအား ဗာရာဏသီပြည်ရှင် ဘုရင်မင်းကြီး ဖြစ်စေချင်သည်”

သားဖြစ်သူ နန္ဒသည် မိခင်အား ရှိခိုး၍ ထွက်လာခဲ့သည်။ အိမ်မှ ထွက်၍သာ လာခဲ့သည်။ ဘယ်သွား၍ ဘယ်လာမည်၊ ဘယ်မှာနေမည် ကို မသိ။ စိတ်ကူးလည်း မရှိ။ ကောင်းမှုဘုန်းကံကို ရည်သန်သော အမှတ် ဖြင့်သာ ထွက်လာခဲ့၍ ဗာရာဏသီပြည်အနီး ဥယျာဉ်ကြီးထဲရှိ ကျောက်ဖျာ ပေါ်မှာ ခေါင်းမြီးခြုံကာ အိပ်နေလိုက်သည်။

### ဖုတ်သွင်းရထားဆိုက်လာခြင်း

ထိုစဉ်ခါ ဗာရာဏသီပြည်ရှင် ဗြဟ္မဒတ်မင်းကြီး နတ်ရွာစံပြီး ခုနစ်ရက်ပြည့်သောနေ့ဖြစ်သည်။ အမတ်တို့သည် မင်းကြီး၏ ရုပ်အလောင်း ကို သင်္ဂြိုဟ်ပြီးစီး၍ နန်းတော်မှာ တိုင်ပင်နေကြသည်။

“ငါတို့ မင်းကြီးမှာ သမီးတော်သာ ရှိသည်။ သားတော်ကား မရှိ လေခဲ့။ မင်းမရှိသော တိုင်းပြည်လည်း မဖြစ်သင့်။ မည်သူ မင်းလုပ်မည် နည်း” ဆိုသည်တွင် ပုရောဟိတ်ပုဏ္ဏားက-

“မင်းလုပ်မည့်သူကို ရွေးချယ်စိစစ်ဖို့ မသင့်လျော်ပါ။ ဖုတ်သွင်းရထား ကို စီရင်ပြီး လွှတ်ကြပါစို့” အကြံပေးသည်ကို သဘောတူကြသဖြင့် သိန္ဓော မြင်းလေးကောင်ကသော ရထားပေါ်မှာ မင်းမြှောက်တန်ဆာငါးပါးနှင့် ထီးဖြူတော်ကိုတင်ပြီး အဓိဋ္ဌာန်ပြု၍ လွှတ်လိုက်သည်။ လူတို့ကို ရထား နောက်မှ တူရိယာငါးပါးကို တီးမှုတ်စေလျက် လိုက်စေသည်။ ရထားသည်



မြို့အရှေ့တံခါးမှထွက်၍ ဥယျာဉ်တော်သို့ ရှေးရှုသွားသည်။ အချို့က ပြန်လှည့်မည်ပြုကြသည်။ ပုရောဟိတ်ပုဏ္ဏားက-

“ပြန်မလှည့်ကြနှင့်၊ ရထားသွားရာ နောက်သို့သာ လိုက်သွားကြပါ” ဆိုသဖြင့် ရထားနောက်သို့ လိုက်လာကြသည်။ ရထားသည် ဥယျာဉ်တော် အတွင်းရှိ ကျောက်ဖျာပေါ်မှာအိပ်နေသော အမတ်သားနန္ဒကို လက်ယာ ရစ်လည်သည်ကိုပြု၍ ခြေရင်းဘက်မှာ တက်စီးရန် အသင့် အနေအထား ဖြင့် ရပ်နေသည်။

### ပဒေသာပင်မှ နတ်ဝတ်တန်ဆာ

ပုရောဟိတ်ပုဏ္ဏားသည် အနီးသို့ သွားရောက်ပြီး ခြုံထားသော အဝတ်ကို လှန်၍ ခြေဖဝါးပြင်ကို ကြည့်နေသည်။ မင်းဖြစ်ထိုက်ကြောင်း လက္ခဏာရှင်ဖြစ်ကြောင်းကိုသိ၍ တူရိယာတို့ကို တစ်ပြိုက်နက် သုံးကြိမ် တီးမှုတ်စေသည်။ နန္ဒသည် မျက်နှာကို ဖွင့်၍ မေးသည်။

“ဖခင်တို့ - အဘယ့်ကြောင့် လာကြကုန်သတည်း”

“အရှင်မင်းမြတ် - အရှင်အား မင်းအဖြစ်ဟူသော စည်းစိမ်ချမ်းသာ ဆိုက်ရောက်ပါသည်”

“အသင်တို့မင်းကြီး အဘယ်သို့ သွားသနည်း”

“မင်းကြီး နတ်ရွာစံခဲ့ပါပြီ”

“အဘယ်မျှ ကြာပြီနည်း”

“ယနေ့ဆိုလျှင် ခုနစ်ရက်ရှိပါပြီ”

“သင်တို့မင်းမှာ သားတော်၊ သမီးတော် မရှိပါသလော”

“သားတော်ကား မရှိ၊ သမီးတော်သာ ရှိပါသည်”

“ကောင်းပြီ၊ သို့ဆိုလျှင် ငါမင်းပြုမည်” ဝန်ခံလျှင် တစ်ခဏချင်းဖြင့် ဥယျာဉ်တွင်းမှာ အသိသိက်သွန်းရာ မဏ္ဍပ်ကို ဆောက်လုပ်ကြသည်။ သမီးတော်ကိုလည်း ဆောင်ယူခဲ့ကြပြီး နန္ဒသတို့သားကို မင်းအဖြစ် အဘိသိက်သွန်းကြသည်။ အဘိသိက်သွန်းပြီးသော် ဝတ်ဆင်ရန် အဖိုး တစ်သိန်းထိုက်သော အဝတ်ကို ဆက်သသည်။

“ဖခင် - ဤအဝတ်ကား မည်သို့ပြုဖို့ပါနည်း”

“အရှင်မင်းမြတ် - ဝတ်ဆင်တော်မူရန် ဖြစ်ပါသည်”

“ဤအဝတ်သည် ကြမ်းတမ်းလှသည်။ အခြားနူးညံ့သိမ်မွေ့သော အဝတ်မရှိပြီလော”

“အရှင်မင်းမြတ် - လူတို့ဝတ်ဆင်သော အဝတ်တို့တွင် ဤအဝတ် သည် အကောင်းဆုံးဖြစ်ပါသည်။ ဤအဝတ်ထက် ကောင်းမွန်နူးညံ့သော အဝတ် မရှိတော့ပါ”

“သင်တို့ မင်းကြီးသည် ဤအဝတ်မျိုးကိုပင် ဝတ်သလော”

“မှန်ပါသည် အရှင်မင်းမြတ်”

“သင်တို့မင်းသည် ကောင်းမှုဘုန်းကံ မရှိယောင်တကား။ ရှိစေတော့ ရွှေကရားကို ယူခဲ့ပါ။ ငါ အဝတ်ရစေမည်”

အမတ်တို့က ရွှေကရားကို ဆက်သကြသည်။ နန္ဒမင်းကြီးသည် နေရာမှထတော်မူပြီး လက်နှင့်ခံတွင်းကို ဆေးကြောလိုက်သည်။ ထို့နောက် ရွှေကရားကို ကိုင်၍ အရှေ့မျက်နှာအရပ်မှာ သွန်းလောင်းတော်မူသည်။ ထိုခဏမှာပင် ပဒေသာပင် ရှစ်ပင်ပေါက်လာသည်။ အလားတူ ကျန် အရပ်မျက်နှာတို့ကို သွန်းလောင်းပြန်ရာ ပဒေသာပင် ရှစ်ပင်စီ ပေါက် လာကြသည်။ ဤသို့ဖြင့် ပဒေသာပင် သုံးဆယ့်နှစ်ပင် ဖြစ်လာသည်။ မင်းကြီးသည် ပဒေသာပင်မှ နတ်ဝတ်ပုဆိုးတစ်ထည်ကိုဝတ်၍ တစ်ထည် ကို ရံပြီးလျှင်-

“ငါ နန္ဒမင်း၏ တိုင်းနိုင်ငံအတွင်းမှာ နေကြသူတို့သည် ချည်ဖြင့် ရက်လုပ်သော အဝတ်ပုဆိုးကို မဝတ်ကြနှင့်။ ပဒေသာပင်မှဖြစ်သော နတ်ဝတ်ပုဆိုးကိုသာ ခူးဆွတ်၍ ဝတ်ရုံကြကုန်လော့”ဟု စည်လည်စေ သည်။

ထို့နောက် ထီးဖြူဆောင်း၍ ဆင်တော်စီးကာ မြို့တွင်းသို့ ဝင်ခဲ့သည်။ နန်းတော်သို့ ရောက်လျှင် ထီးနန်းသိမ်းပိုက်၍ ဘုရင့်သမီးတော်ကို မိဖုရားကြီး မြှောက်ကာ မင်းစည်းစိမ်ကို ခံစားလေသည်။



အလှူခံပုဂ္ဂိုလ်ရှာဖွေခြင်း

စည်းစိမ်ခံစားနေသည်မှာ ကြာမြင့်လတ်သော် တစ်နေ့မှာ မိဖုရားကြီး သည် မင်းကြီး၏ စည်းစိမ်ချမ်းသာကို ကြည့်၍ -

“ဪ - မင်းကြီး၏ စည်းစိမ်သာသည် ယခုဘဝမှာ ကြီးမြတ်ခြင်း ရှိပါပေစွတကား”ဟု သနားကြင်နာသော အမူအရာဖြင့်ဆိုသည်။

“ရှင်မိဖုရား - ဘာကြောင့်နည်း”

“အရှင်မင်းမြတ် - မောင်တော်မင်းမြတ်သည် ဤသို့ကြီးကျယ်သော စည်းစိမ်ချမ်းသာကို ရှေးဘဝက ပြုစုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ရရှိခံစားရပေသည်။ ယခုအခါမှာကား နောင်လာလတ္တံ့သော အနာဂတ်ဘဝ၌ ခံစားရမည့်အကြောင်းဖြစ်သော ကုသိုလ်ကောင်းမှု မပြုသောကြောင့် ပြောဆိုရခြင်း ဖြစ်ပေသည် မောင်တော်မင်းမြတ်”

“ရှင်မိဖုရား - အဘယ်သူအား ပေးလှူရအံ့နည်း။ သီလရှိသူ အလှူရှင်မရှိသည် မဟုတ်လော”

“မောင်တော်မင်းမြတ် - ဤဇမ္ဗူဒိပ်ကျွန်း၌ ရဟန္တာအရှင်မြတ်များဖြင့် ဘယ်သောအခါမှ မဆိတ်သုဉ်းပါ။ မောင်တော်မင်းမြတ်တို့သည် အလှူဝတ်ကိုသာ စီရင်တော်မူပါကြကုန်။ ကျွန်တော်မသည် ရဟန္တာ အရှင်မြတ်များကိုရအောင် ပင့်ဆောင်ပေးပါမည်” လျှောက်တင်သည်။

မင်းကြီးသည် နောက်တစ်နေ့ မိုးလင်းသော် အရှေ့မျက်နှာတံခါးအနီးတွင် အလှူဝတ်ကို စီရင်ထားသည်။ မိဖုရားကြီးသည် နံနက်စောစောကပင် ဥပုသ်သီလကို ဆောက်တည်၍ ပြာသာဒ်ပေါ်မှ အရှေ့ဘက်သို့ မျက်နှာမူ ရှေးရှုလျက် ရင်ဖြင့် ဝပ်စင်းပြီး -

“ဤအရှေ့မျက်နှာ၌ ရဟန္တာအရှင်မြတ်များ အကယ်၍ ရှိတော်မူခဲ့ပါလျှင် ကြွတော်မူလာ၍ တပည့်တော်မတို့၏ အလှူကို ခံယူတော်မူကြပါကုန်ဘုရား” ဟု လျှောက်ကြားသည်။ အရှေ့မျက်နှာအရပ်၌ ရဟန္တာအရှင်မြတ်များ မရှိသောကြောင့် တစ်ပါးမျှ ကြွလာတော်မမူကြပေ။ အချိန်ကုန်သော် အလှူဝတ်ကို ဖုန်းတောင်းယာစကာတို့အား ပေးစွန့်လိုက်ကြသည်။

တောင်ဘက်မျက်နှာ၊ အနောက်ဘက်မျက်နှာတို့လည်း ဤအတူသာ ဖြစ်သည်။

ပဒုမဝတီ၏သားတော် ပစ္စေကဗုဒ္ဓါငါးရာ

မြောက်ဘက်မျက်နှာ၌ အလှူဝတ်ပြု၍ ပင့်ဖိတ်ပြန်သည်။ ထိုအခါ ဟိဝမန္တာ၌ သီတင်းသုံးတော်မူကုန်သော ပဒုမဝတီ မိဖုရား၏သားတော်များ ဖြစ်သည့် ပစ္စေကဗုဒ္ဓါအရှင်တို့ ကြားတော်မူကြသည်။ သားတော်ကြီး ဖြစ်သော မဟာပဒုမအရှင်ပစ္စေကဗုဒ္ဓါက ညီတော်ပစ္စေကဗုဒ္ဓါတို့ကို

ထိုအကြောင်းပြောပြပြီး ကြွတော်မူလာကြသည်။ မြောက်ဘက်မျက်နှာ တံခါးမှာ ကောင်းကင်မှ သက်ဆင်းတော်မူလာကြသည်။ လူတို့သည် နန်းတော်သို့သွား၍ -

“အရှင်မင်းကြီး - မြောက်ဘက်တံခါးမှာ အရှင်ပစ္စေကဗုဒ္ဓါငါးရာတို့ ကြွရောက်တော်မူလာကြပါသည်”လျှောက်တင်ကြသည်။ မင်းကြီးသည် မိဖုရားနှင့်အတူ လျင်မြန်စွာ လာ၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို နန်းတော်သို့ ပင့်ဆောင်ပြီး ဆွမ်းလှူဒါန်းကြသည်။ ဆွမ်းကိစ္စအပြီးမှာ မင်းကြီးက သီတင်း ကြီးဖြစ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ခြေတော်ရင်းမှာလည်းကောင်း၊ မိဖုရားကြီးက သီတင်းငယ်ဖြစ်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ ခြေတော်ရင်း မှာ လည်းကောင်း ဝပ်စင်း၍ -

“အရှင်မြတ်ဘုရား - အရှင်ဘုရားတို့လည်း ပစ္စည်းလေးပါးဖြင့် မပူပန် စေရန်အတွက်လည်းကောင်း၊ တပည့်တော်တို့လည်း ကုသိုလ်ကောင်းမှု ပြုနိုင်ရန်အတွက်လည်းကောင်း ဤအရပ်မှာသာ အသက်ထက်ဆုံး သီတင်း သုံးတော်မူကြပါကုန်သတည်း”ဟု လျှောက်တင်ကြသည်။

အရှင်ပစ္စေကဗုဒ္ဓါတို့ ဆိတ်ဆိတ်နေသောအားဖြင့် ဝန်ခံသည်ကို သိလျှင် ဥယျာဉ်တော်တွင်းမှာ ကျောင်းငါးရာတို့ကို စင်္ကြံလမ်းနှင့်တကွ ဆောက်လုပ်လှူဒါန်း သီတင်းသုံးတော်မူစေသည်။

အမှာ ။ ။ အရှင်ပစ္စေကဗုဒ္ဓါငါးရာတို့၏မယ်တော် ပဒုမဝတီ မိဖုရားအကြောင်းကို ပြည်တော်ဝင် ဓမ္မပဒဝတ္ထု တော် ဒသမတွဲ ၂၆-ဗြာဟ္မဏဝဂ်၊ ဥပ္ပလဝဏ္ဏာ ထေရီမဝတ္ထုတွင် အကျယ်သိကြရပါမည်။



အရှင်ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

ကာလကြာမြင့်လတ်သော် တစ်နေ့မှာ ပစ္စန္နရစ်ရွာများ ဆူပူသဖြင့် သွားရောက်နှိမ်နင်းရန် မသွားမီ မိဖုရားကြီးကို ခေါ်၍ -

“ရှင်မိဖုရား - မောင်တော်သည် ပစ္စန္နရစ်ကိုသွားရောက် နှိမ်နင်းရမည်။ အေးချမ်းသည်နှင့် ပြန်လာခဲ့မည်။ ရှင်မိဖုရားသည် မောင်တော်မရှိစဉ် ကာလအတွင်းမှာ အရှင်ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့မှာ ပြုအပ်သောဝတ်ကို

မချွတ်ယွင်းပါစေနှင့်၊ မမေ့မလျော့ပါစေနှင့်. . "မှာထားပြီး ပစ္စန္တရစ်ကို နှိမ်နင်းရန် ထွက်ခွာသွားသည်။

ထိုမင်းကြီး မပြန်လာမီမှာပင်လျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ အာယုသင်္ခါရသည် ကုန်ခဲ့လေသည်။ ကုန်ဟန်ကား--မဟာပဒုမ အရှင် ပစ္စေကဗုဒ္ဓါသည် အာယုသင်္ခါရကုန်မည့်ညတွင် ညဉ့်သုံးယံပတ်လုံး ဈာန်တို့ကို အပြန်ပြန်အလှန်လှန် ဝင်စားတော်မူ၍ နေအရုဏ်တက်သောအခါ စကြိုတွင်း တံကဲပြင်ကိုမှီ၍ ရပ်တော်မူလျက်သာလျှင် အနုပါဒိသေသ နိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ဤသို့သောနည်းဖြင့် ကြွင်းကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်လည်း တစ်ပြိုင်တည်း ပရိနိဗ္ဗာန်ပြုတော်မူကြလေသည်။

ထိုနေ့နံနက်မိုးလင်းမှာ မိဖုရားကြီးသည် ယခင်နေ့များကကဲ့သို့ အရှင်မြတ်တို့နေရာကို ခင်းကျင်းပြင်ဆင်၍ စောင့်မျှော်နေသည်။ အချိန်တန်သော်လည်း ကြွရောက်တော်မမူလာသောကြောင့် မင်းချင်းတစ်ယောက်ကို -

“အမောင် - သွားတဲ့ဈေး။ အရှင်မြတ်တို့မှာ တစ်စုံတစ်ခုသော မချမ်းသာမှုဖြစ်သည်၊ မဖြစ်သည်ကို သိအောင်ပြု၍ ပြန်လာခဲ့ပါ”ဟု စေလွှတ်လိုက်သည်။

မင်းချင်းယောက်ျားသည် သွားရောက်၍ မဟာပဒုမအရှင်ပစ္စေကဗုဒ္ဓါ၏ကျောင်းကို ဖွင့်ကြည့်ရာ မမြင်မတွေ့ရဘဲ ရှိသည်။ စကြိုသို့ သွား၍ ကြည့်သောအခါ တံကဲပြင်ကိုမှီ၍ ရပ်တည်တော်မူလျက်ရှိသည်ကို တွေ့မြင်၍ ရှိခိုးဦးချပြီး-

“အရှင်မြတ်ဘုရား - ကြွတော်မူရန် အချိန်တန်ပါပြီဘုရား”လျှောက်သည်။

ပရိနိဗ္ဗာန်ပြုပြီးသောအရှင်မြတ်မှာ အသို့လျှင် စကားပြောဆိုပါတော့မည်နည်း။ ထိုသို့စကားမဆိုသောကြောင့် မင်းချင်းသည်အနားသို့ကပ်၍ ကိုင်တွယ်စမ်းသပ်ကြည့်သည်။ ကိုယ်အရေအသားသည် အေးစက်တောင့်တင်းနေသည့်အဖြစ်ကို သိရှိ၍ ပရိနိဗ္ဗာန်ပြုတော်မူကြောင်းကို သိရလေသည်။ အခြားသော အရှင်မြတ်တို့ကိုလည်း ထိုနည်းတူ ပရိနိဗ္ဗာန်စံယူတော်မူသည့်အဖြစ်ကိုသိရ၍ နန်းတော်သို့ ပြန်လာခဲ့သည်။

## မင်းမိဖုရားနှစ်ဦး ရသေ့ရဟန်းပြုခြင်း

နန်းတော်သို့ ရောက်လျှင် မိဖုရားကြီးက-

“အမောင် - အရှင်ပစ္စေကဗုဒ္ဓါတို့သည် အဘယ်မှာနည်း”မေးလျှင်-

“အရှင်မိဖုရား - အရှင်မြတ်ဘုရားတို့သည် ပရိနိဗ္ဗာန်ပြုတော်မူကြ ပါပြီ”ဟု လျှောက်တင်သည်။ မိဖုရားကြီးသည် သည်းထန်ပူဆွေးငိုကြွေးပြီး နန်းတော်မှထွက်၍ မြို့သူမြို့သားများနှင့်အတူ သွားရောက်ကာ သာဓုကီဠန ပူဇာဖြင့် ကောင်းစွာ ပူဇော်သည်။ ထို့နောက် အရှင်မြတ်တို့၏ အလောင်း တော်တို့ကို မီးသဂြိုဟ်ပြီး ဓာတ်တော်တို့ကို စေတီတည်ထားလေသည်။

မင်းကြီးသည် ပစ္စန္တရစ်ကို အေးချမ်းစေ၍ ပြန်လာခဲ့သည်။ မိဖုရားကြီးက ဆီး၍ ခရီးဦးကြိုဆိုသည်။

“ရှင်မိဖုရား - အသို့နည်း၊ အရှင်မြတ်တို့ကို မမေ့မလျော့ဘဲ ပြုစု လုပ်ကျွေးသည် မဟုတ်ပါလော။ အရှင်မြတ်တို့ကော ရောဂါမရှိ ကျန်းမာ ပကတိရှိကြသည် မဟုတ်ပါလော”

“မောင်တော်မင်းမြတ်- ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ပရိနိဗ္ဗာန် စံဝင်တော်မူကြပါပြီ” လျှောက်ထားလျှင် မင်းကြီး ဆင်ခြင်လေသည်။

“ဤသို့ သဘောရှိကုန်သော ပညာဆင်ခြင် ဉာဏ်အမြင်ရှိကုန်သော အရှင်မြတ်တို့သော်မှ စုတိချုပ်ကြွေ သေလွန်ခြင်းဖြစ်ရတုံသေးသည်ဆိုလျှင် သာမညသတ္တဝါ ငါတို့မှာကား အဘယ်ဆိုဖွယ် ရှိပါအံ့နည်း”ဟု ဆင်ခြင် မိလေသည်။

ထို့နောက် မင်းကြီးသည် မြို့တွင်းသို့ ဝင်တော်မမူတော့ဘဲ ဥယျာဉ် တော်သို့ သွားပြီးလျှင် သားတော်ကြီးကို ခေါ်စေ၍ ထီးနန်းစည်းစိမ်ကို အပ်နှင်းပြီး ရသေ့ရဟန်းပြုလိုက်လေသည်။ မိဖုရားကြီးသည်လည်း-

“မောင်တော်မင်းမြတ် ရသေ့ရဟန်းပြုမှတော့ ငါသည်လည်း လူ့ဘောင်မှာနေသဖြင့် အဘယ်အကျိုးရှိတော့မည်နည်း”စဉ်းစားပြီးလျှင် ထိုဥယျာဉ်မှာပင် ရသေ့ရဟန်းပြု၍ နေလေသည်။

ထိုမင်းမိဖုရားနှစ်ဦးတို့သည် နောက်ပိုင်းမှာ ဈာန်ကို အသီးသီးဖြစ်စေ ကြပြီး စုတေမနေ သေလွန်သည်ရှိသော် ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေတော့ သည်။

အတိတ်ဖြစ်ရပ်များ ပြီး၏။



## ပစ္စုပ္ပန်ဖြစ်စဉ်

ပိပ္ပလိလုလင်နှင့် ဘဒ္ဒကာပိလာနီ

ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါမှာ ထိုသူတို့သည် ဗြဟ္မာ့ပြည်မှ စုတေခဲ့ကြသည်။ တစ်ဦးမှာ မဂဓတိုင်း မဟာတိတ္တ ပုဏ္ဏား ရွာဝယ် ကဿပအနွယ်ဖြစ်သော ကပိလမည်သည့် မင်းပုဏ္ဏားကြီး၏ မိဖုရားဝမ်း၌ ပဋိသန္ဓေနေလာသည်။ သားယောက်ျားလေးအဖြစ် ဖွားမြင်လာပြီး အလွန်ချစ်စဖွယ်ရှိသောကြောင့် “ပိပ္ပလိ”ဟု အမည်မှည့်ခေါ်ကြသည်။

တစ်ဦးမှာ မဒ္ဒရာဇ်တိုင်း သာဂလပြည်၌ ကောသိယအနွယ်ဖြစ်သော မင်းပုဏ္ဏား၏မိဖုရားဝမ်းမှာ ပဋိသန္ဓေနေလာသည်။ သမီးမိန်းကလေးအဖြစ် ဖွားမြင်လာပြီး တင့်တယ်သော အဆင်းအရောင်ရှိသောကြောင့် ‘ဘဒ္ဒကာပိလာနီ’ဟု အမည်မှည့်ကြသည်။

ပိပ္ပလိလုလင် အသက်နှစ်ဆယ်အရွယ်၊ ဘဒ္ဒကာပိလာနီ အသက်နှစ်ဆယ် အရွယ်ရောက်လျှင် ပိပ္ပလိလုလင်အား မိခင်ဖခင်တို့က-

“ချစ်သားပိပ္ပလိ-ချစ်သားသည် အရွယ်သို့ ရောက်လာပြီ၊ အမျိုးအနွယ်အစဉ်အဆက် မည်သည်ကား မဆိတ်သုဉ်းစကောင်းပါ။ မျိုးနွယ်စဉ်ဆက် မပျက်စေရန် ပြုသင့်ပြီ”ဟု အိမ်ထောင်ပြုရန် တိုက်တွန်းကြသည်။

“မိခင် ဖခင်တို့ - ဤစကားမျိုးကို မပြောကြားကြပါနှင့်။ အကျွန်ုပ်သည် မိခင်ဖခင်တို့ အသက်ထင်ရှား ရှိသမျှကာလပတ်လုံး လုပ်ကျွေးပြုစု၍ နေပါမည်။ မိခင်ဖခင်တို့ မရှိသော် လူ့ဘောင်မှထွက်၍ ရဟန်းပြုပါမည်” ဆိုသော်လည်း မိခင်ဖခင်တို့က နှစ်ရက်ကြား သုံးရက်ကြား ဆိုသကဲ့သို့ ထပ်ကာတလဲလဲ ပြောဆိုတိုက်တွန်းကြသည်။

ရွှေရုပ်ထက်အလှပိုသော ဘဒ္ဒကာပိလာနီ

မိခင်ဖခင်တို့ ပြောဖန်များလတ်သော် ပိပ္ပလိလုလင်သည် အကြံတစ်ခု ရလိုက်သည်။ ရွှေပန်းထိမ်သည်တို့အား ရွှေစင်နီကွတစ်ထောင်ကို ထုတ်ပေး၍ မိန်းမလှရုပ်တစ်ရုပ်ပြုလုပ်စေသည်။ ပြီးလျှင် အဝတ်တန်ဆာတို့ကို အပြည့်အစုံ ဆင်မြန်းဝတ်ဆင်စေ၍ မိခင်ကိုခေါ်ပြီး-

“မိခင် - ဤရွှေရုပ်နွယ်လှပသော သတို့သမီးကို ရပါမူ အိမ်ထောင်ပြုပါမည်။ မရပါလျှင်ကား လူ့ဘောင်မှာ မနေလိုပါပြီ” ဆိုသည်။ မိခင်ဖြစ်သူ ပုဏ္ဏားမကြီးသည် ပညာရှိသည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ-

“ . . . ငါသွားသည် ကောင်းမှုတုန်းက ရှိသည်။ ပြုအပ်ပြီးသော ဆုတောင်းပတ္ထနာလည်း ရှိသည်။ ဒါနစသော ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ရာမှာ တစ်ဦးတစ်ယောက်တည်း ပြုလုပ်ခဲ့မည်မဟုတ်တန်ရာ၊ မလွဲဧကန် ကုသိုလ်ပြုဖက်ဖြစ်သော ရွှေအဆင်းနှင့်တူသည့် သတို့သမီး ရှိသည် ဖြစ်ပေရာသည် . . . ” ကြံပြီးနောက် ပုဏ္ဏားရှစ်ယောက်တို့ကို ခေါ်ပြီး-

“ ဤရွှေရုပ်ကို ရထားပေါ်မှာတင်ပြီး အမောင်တို့ သွားကြချေ။ ငါတို့နှင့် မျိုးနွယ်စည်းစိမ်တူမျှသော အမျိုးမှာ ဤရွှေရုပ်နှင့်တူသည့်အဆင်း ရှိသော သတို့သမီးကို ရှာကြည့်ကြပါ။ တွေ့ရှိလျှင် ထိုသတို့သမီးအားပေး၍ ပြန်လာခဲ့ကြပါ” မှာ၍ လွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် “ အဘယ်သို့ သွားရအံ့နည်း” စဉ်းစားသည်ရှိသော် “ မဒ္ဒရာဇ်တိုင်း မည်သည်ကား အဆင်းသဏ္ဌာန်ကြန်အင်လက္ခဏာ ပြည့်စုံသော မိန်းမကောင်းပေါများသည်။ ထိုအရပ်သို့ သွားကြမည်” ဆုံးဖြတ်ပြီး မဒ္ဒရာဇ်တိုင်း သာဂလမြို့သို့ သွားကြလေသည်။

သာဂလမြို့သို့ရောက်လျှင် ရွှေရုပ်ကို ရေချိုးဆိပ်မှာချထား၍ သင့်တော်ရာက ကြည့်နေကြသည်။ ထိုနေ့မှာ ဘဒ္ဒကာပိလာနီ သတို့သမီး၏ အထိန်းတော်သည် မယ်ဘဒ္ဒါကို ရေမိုးချိုး၍ တန်ဆာဆင်ပေးကာ အခန်းတွင်းမှာနေစေပြီးမှ မိမိရေချိုးရန် ရေချိုးဆိပ်သို့ သွားသည်ရှိသော် ရွှေရုပ်ကိုမြင်၍ -

“ . . . ငါတို့အရှင်၏သမီးသည် ဤမှာ ရောက်နေသည်” . . . ထင်မှတ်၍ -

“ အပြောရခက်လှသော မိန်းကလေး-အဘယ့်ကြောင့်သည်နေရာသို့ လာရသနည်း” ဆို၍ လက်ဝါးဖြင့် ရိုက်သည်။ လက်ဝါးသည် ကျောက်ကို ရိုက်မိသကဲ့သို့ နာကျင်သွားမှ အရုပ်ဖြစ်မှန်း သိသွားသည်။

“ ငါက ငါတို့၏အရှင်သမီးများ မှတ်ထင်နေသည်။ အရှင်မသမီးနှင့်ကား မနှိုင်းယှဉ်ကောင်းပါ” ဆို၍ထွက်သွားသည်။ ထိုအခါ ကြည့်နေသောပုဏ္ဏားတို့က ထိုအထိန်းတော်မိန်းမကို ဝိုင်းဝန်း၍ -

“ ဤရွှေရုပ်နှင့်တူသော သတို့သမီးသည် သင့်အရှင်မှာရှိသလော” မေးကြသည်။

“ သင်တို့ဘာပြောကြသနည်း၊ ငါတို့အရှင်မသမီးကား ဤရွှေရုပ်နှင့် မနှိုင်းယှဉ်လောက်အောင်လှပါသည်။ တစ်ဆယ့်နှစ်တောင်တိုက်ခန်းကို မီးမထွန်းဘဲ ကိုယ်အရောင်ဖြင့် ထွန်းလင်းစေနိုင်ပေသည်”

“သို့ဆိုလျှင် အိမ်သို့ သွားကြပါစို့” ဆိုကာ အထိန်းတော်ကြီးနှင့်အတူ ရွှေရုပ်ကို ရထားပေါ်တင်၍ အိမ်သို့ လာခဲ့ကြသည်။

ပိပ္ပလိနှင့် မယ်ဘဒ္ဒါတို့အချင်းချင်း စာပေးပို့ခြင်း

အိမ်သို့ရောက်သော်ဖခင်ပုဏ္ဏားကြီးက ခရီးဦးကြိုဆို၍ -

“အဘယ်အရပ်က လာခဲ့ကြသနည်း” မေးသည်။

“မဂဓတိုင်း မဟာတိတ္ထရွာ ကပိလ ပုဏ္ဏားကြီးအိမ်မှ ဤမည်သော အကြောင်းကြောင့် လာခဲ့ပါသည်”

“အမောင်တို့လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပါသည်။ ငါတို့နှင့်တူမျှသော အမျိုးအနွယ် စည်းစိမ်ချမ်းသာရှိသော ပုဏ္ဏား လုလင်အား ငါတို့သမီးနှင့် ထိမ်းမြားပေးပါမည်” ဆို၍လက်ဆောင်ရွှေရုပ် ကို သိမ်းယူလိုက်သည်။

စေခိုင်းလိုက်သော ပုဏ္ဏားတို့သည် ကပိလပုဏ္ဏားကြီးထံသို့ပြန်၍ -

“သတို့သမီးကို ရခဲ့ပါပြီ။ ပြုဖွယ်ကိစ္စတို့ကို စီရင်ကြပါလော့” ဟု သတင်းစကားပြောကြားလိုက်သည်။ သတင်းစကားကို တစ်ဆင့်တစ်ဆင့် အားဖြင့် ပိပ္ပလိလုလင်ကြားသိလျှင် -

“... ဪ-ဤသို့မျိုး မဖြစ်ကောင်းပြီ၊ မရကောင်းပြီစဉ်းစားပြီး ပြောဆိုမိခဲ့သည်။ ယခုရှာဖွေ၍ ရလာချေပြီတဲ့။ ငါအလိုမရှိသည့်အဖြစ်ကို စာရေးပေးလိုက်မည်...” စဉ်းစား၍ -

ချစ်န့မ မယ်ဘဒ္ဒါ-

သင်ချစ်န့မနှင့် အမျိုးအနွယ် စည်းစိမ်ချမ်းသာချင်း တူညီလျောက် ပံ့တံ့သောအခြားယောက်ျားတစ်ယောက်ကိုရှာ၍ယူပါလော့။ အကျွန်ုပ် သည်ကား လူ့ဘောင်မှထွက်၍ ရဟန်းပြုပါမည်။ နောက်မှ နှလုံးမသာယာ ခြင်း မဖြစ်အောင် ဤစာကို ရေးလိုက်ပါသည်။

ပိပ္ပလိ

ဤစာကိုရေး၍တမန်တစ်ဦးကို တိတ်တဆိတ်စေလွှတ်ပို့စေလိုက် သည်။ ဘဒ္ဒကာပိလာနီသည်လည်း မိဘတို့က ဤမည်သော အမျိုးသားနှင့် ပေးစားထိမ်းမြားမည်ကိုကြားသိသဖြင့် ပိပ္ပလိလုလင်ထံသို့ စာကို ရေးပို့ လာသည်။

အရှင်သား ပိပ္ပလိ-

အရှင်ကောင်းသားနှင့် အမျိုးအနွယ် စည်းစိမ်ချမ်းသာချင်းတူညီ  
လျောက်ပတ်သော အခြားအမျိုးသမီးတစ်ဦးကို ဆောင်ယူပါလော့၊  
ကျွန်တော်မသည်ကား လူ့ဘောင်မှထွက်၍ ရဟန်းပြုပါမည်။

နောင်မှ နှလုံးမသာယာခြင်း မဖြစ်စေလိုသောကြောင့် ဤစာကို  
ရေးလိုက်ပါသည်။

မယ်ဘဒ္ဒါ

စာကိုဆောင်ယူသွားသူနှစ်ဦးသည် လမ်းခရီးမှာ ဆုံမိကြလျှင်  
အသီးသီးမေးမြန်းပြောဆိုကြပြီး စာကိုဖွင့်ဖတ်ကြသည်။ ဤမည်သော  
အကြောင်းအရာဟုသိလျှင်-

“အချင်းတို့- အံ့ဩဖွယ်ရှိပါပေစွတကား။ ဤသတို့သားငယ်နှင့်  
သတို့သမီးငယ်တို့၏ အပြုအမူကို ကြည့်ကြပါကုန်လော့” တအံ့တဩ  
ချီးမွမ်းပြောဆိုပြီးမှ မူလစာကို ဆုတ်ဖြဲပစ်လိုက်ပြီး စာကိုပြင်ရေး၍  
အသီးသီးပေးပို့ကြသည်။ ဤသို့ဖြင့် ပိပ္ပလိလုလင်နှင့်ဘဒ္ဒကာပိလာနီ  
တို့သည် အလိုမရှိကြပါဘဲလျက်နှင့် ထိမ်းမြားလက်ထပ်ခဲ့ကြရလေတော့  
သည်။

ထိမ်းမြားသော်လည်း မညားသောလင်မယား

လက်ထပ်ထိမ်းမြားသောနေ့မှာ ပိပ္ပလိလုလင်က ပန်းကုံးနှစ်ခုကို  
မယ်ဘဒ္ဒါထံ ပေးပို့လိုက်သည်။ မယ်ဘဒ္ဒါသည် ပန်းကုံးကို အိပ်ရာ  
အလယ်မှာ ထားလိုက်သည်။ ညစာစားပြီးသော် အိပ်ခန်းတွင်းသို့ဝင်၍  
ပိပ္ပလိလုလင်က လက်ယာဘက်မှာ အိပ်နေသည်။ မယ်ဘဒ္ဒါက လက်ဝဲ  
ဘက်မှာ အိပ်နေသည်။

“ချစ်နုမမယ်ဘဒ္ဒါ-ပန်းကုံးညှိုးနွမ်းသူဘက်က ရာဂစိတ်ဖြစ်သူ  
သတ်မှတ်စတမ်း” ပြောဆိုကတိကဝတ်ထား၍ အိပ်ကြသည်။ အချင်းချင်း  
ကိုယ်လက်ထိခိုက်မိမည်စိုး၍ တစ်ညလုံးအိပ်ပျော်သည်မရှိ ဖြစ်ကြသည်။

နေ့ခင်းကာလမှာလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်၍  
ပြီးရယ်ခြင်းသော်မျှမပြုကြပေ။ သူတို့နှစ်ဦးသည် အမိအဖတို့ အသက်  
ရှင်သမျှ ကာလပတ်လုံး အိမ်မှုကိစ္စလုပ်ငန်းဆောင်တာများမှာ ဝင်ရောက်  
စွက်ဖက်လုပ်ကိုင်ခြင်းလည်းမပြုကြပေ။ အမိအဖတို့ ကွယ်လွန်ပြီးခါမှ  
လုပ်ကိုင်ကြသည်။

ရဟန်းပြုကြခြင်း

တစ်နေ့၌ ပိပ္ပလိလုလင်သည် မြင်းကိုစီးပြီး လူများခြံရံလျက် အလုပ်လုပ်ရာသို့ သွားရောက်ပြီး လယ်အစွန်းမှာရပ်ကြည့်နေသည်။ ထွန်ယက်ရာမှ ပေါ်ထွက်လာသော တီအစရှိသော ပိုးမွှားတို့ကို ကျီးငှက်စသည်တို့ ထိုးချီကောက်စားနေသည်ကို မြင်တွေ့နေသည်။

“ဖခင်တို့ - ကျီးငှက်တို့သည် ဘာကိုထိုးချီကောက်စားနေသနည်း”

“အရှင် - တီစသော ပိုးကောင်တို့ကို ကောက်စားနေပါသည်”

“ထိုသတ္တဝါပြုအပ်သောမကောင်းမှုသည် မည်သူ့အားဖြစ်ပါသနည်း”

“အရှင်တို့စေခိုင်း၍ ပြုလုပ်ရသောကြောင့် အရှင်တို့အားသာ ဖြစ်ပေရာသည်”

ပိပ္ပလိလုလင် စဉ်းစားသည်။

“ . . . ဤသူတို့ပြုအပ်သောအမှုသည် ငါ့အားဖြစ်ခဲ့လျှင် ငါမည်သို့ ပြုမည်နည်း၊ ပစ္စည်းဥစ္စာအားလုံးကို မယ်ဘဒ္ဒါအား အပ်နှင်း၍ ငါသည် လူ့ဘောင်မှထွက်ပြီး ရဟန်းပြုတော့မည် . . . ” စဉ်းစားသည်။

ဘဒ္ဒကာပိလာနီသည်လည်း အိမ်ခြံအတွင်းမှာ သုံးကုမ္ဘလောက်သော နှမ်း (လှည်းသုံးစီးတိုက်ရှိသောနှမ်း)တို့ကို ဖြန့်လှန်း၍ အိမ်စေတို့နှင့်အတူ ထိုင်နေသည်။ နှမ်းတို့အကြားမှ ထွက်လာသော ပိုးကောင်တို့ကို ကျီးငှက်တို့က ထိုးချီကောက်စားနေသည်ကို တွေ့နေသည်။

“မိခင်တို့- ကျီးငှက်တို့သည် ဘာကိုကောက်စားနေသနည်း”

“အရှင်မ-နှမ်းတို့အကြားမှ ထွက်လာသော ပိုးကောင်တို့ကို ကောက်စားနေကြပါသည်”

“ဤမကောင်းမှုသည် မည်သူ့အားဖြစ်စေသနည်း”

“အရှင်မတို့စေခိုင်း၍ ပြုလုပ်ရသောကြောင့် အရှင်မတို့အားသာ ဖြစ်ပေရာသည်”

ဘဒ္ဒကာပိလာနီ စဉ်းစားသည်။

“ဪ - လေးတောင်မျှလောက်သော အဝတ်ကိုဝတ်ဆင်၍ တစ်ကွမ်းစားမျှလောက်သောဆန်ကို ရရှိပြီး ဝမ်းဝအောင်ကား စားရပါသည်။ ဤမျှလောက်သောသူတို့ ပြုအပ်သော ငါ့အား အကယ်၍ ဖြစ်ခဲ့ပါလျှင် မလွဲဧကန် ဘဝအထောင်တို့ပတ်လုံး ဝဋ်ဆင်းရဲမှာ ခေါင်းမျှ

ဖော်နိုင်တော့မည်မဟုတ်ပြီ၊ အရှင်သားလာသည်ရှိသော် ပစ္စည်းဥစ္စာ အားလုံးကို အရှင်သားအားအပ်နှံ၍ လူ့ဘောင်မှထွက်ပြီး ရဟန်းပြုတော့မည်. . ” စဉ်းစားသည်။

ပိပ္ပလိလုလင်သည် လုပ်ငန်းခွင်မှ ပြန်လာပြီး ရေမိုးချိုးထမင်းစားသောက်၍ နှစ်ဦးသား အေးအေးဆေးဆေးဆုံသောအခါတွင် မယ်ဘဒ္ဒါကို မေးသည်။

“ချစ်နမမယ်ဘဒ္ဒါ-ဤအိမ်သို့ ချစ်နမ လာစဉ်က ဥစ္စာမည်မျှပါလာခဲ့သနည်”

“အရှင်သား-လည်းအစီးပေါင်း ငါးသောင်းတိုက်မျှ ရှိပါသည်”

“ချစ်နမ-အသင့်မှာပါလာသော ပစ္စည်းဥစ္စာတို့ကိုလည်းကောင်း၊ ဤအိမ်မှာ ရှိသော ပစ္စည်းဥစ္စာတို့ကိုလည်းကောင်း ချစ်နမအားအပ်နှံပါသည်။ ချစ်နမကသာ သိမ်းဆည်းစောင့်ရှောက်ပါလော့”

“အရှင်သားတို့ကား အဘယ်သို့သွားပါမည်နည်း”

“ချစ်နမ-ငါသည် ရဟန်းပြုတော့မည်”

“အရှင်သား- ကျွန်တော်မသည်လည်း အရှင်သားအလာကို စောင့်ဆိုင်းငံ့လင့်နေပါသည်။ ကျွန်တော်မသည်လည်း ရဟန်းပြုပါတော့မည်”

သူတို့နှစ်ဦးသည် ဤသို့တိုင်ပင် ပြောဆိုကြပြီး ဈေးမှဖန်ရည်စွန်းသော အဝတ်နှင့် မြေသပိတ်ကို ဝယ်ယူ၍ အချင်းချင်း ဆံကို ရိတ်ပယ်ကြပြီး-

“ရဟန္တာအရှင်မြတ်များရှိသောအရပ်ကိုရည်မှန်း၍ ရဟန်းပြုပါသည်” ဆို၍ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ကာ သပိတ်လွယ်လျက် အိမ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ အိမ်နေသူတို့သည် အသွင်ပြောင်းသော သူတို့နှစ်ဦးကို မမှတ်မိဘဲ ရှိနေကြသည်။

ရွာမှထွက်၍ ကျွန်အမှုလုပ်တို့တံခါးဖြင့် သွားသည်ရှိသော် ကျွန်အမှုလုပ်တို့သည် သူတို့၏ ဟန်ပန်မှုရာကို မှတ်မိသောကြောင့် ခြေကိုဖက်၍ ငိုကြွေးတောင်းပန်ကြသည်။

“အချင်းတို့- ငါတို့သည် လူ့ဘောင်မှာနေရသည်ကို မီးတဟုန်းဟုန်း တောက်လောင်နေသော သစ်ရွက်မိုးအိမ်ကဲ့သို့ မှတ်ထင်သောကြောင့် ရဟန်းပြုကြသည်။ သင်တို့ကို တစ်ယောက်စီ ကျွန်အဖြစ်မှလွတ်စေနေ



လျှင် အနှစ်တစ်ရာကြာသော်လည်း ပြီးဆုံးနိုင်ဖွယ်မမြင်။ သို့ဖြစ်၍ အသင်တို့ဘာသာ မိမိတို့ဦးခေါင်းကို ဆေးကြောပြီး ကျွန်အဖြစ်မှတော်လှန်၍ အသက်မွေးကြကုန်လော့”ဟု ပြောဆိုကြပြီး ထိုသူတို့ ငိုကြွေးမြည်တမ်းစဉ်မှာပင် ထွက်ခဲ့ကြသည်။

ပိပ္ပလိနှင့်မယ်ဘဒ္ဒါ နောက်ဆုံးခွဲခွာခြင်း

ပိပ္ပလိသည် ရှေ့သို့သွားနေရင်းမှ နောက်သို့ပြန်လှည့်ကြည့်ပြီး “ . . . ဤဘဒ္ဒကာပိလာနီသည် သူမတူသော မိန်းမရတနာဖြစ်သည်။ သူသည် ငါ့နောက်မှာ အစဉ်တစိုက်လိုက်ပါလာသည်။ တစ်ယောက်ယောက်ကတွေ့လျှင် ‘ဤသူတို့သည် ရဟန်းပြုပြီးသော်မှ မခွဲနိုင်မခွာရန် ဖြစ်နေကြသည်။ မသင့်လျော် အမြင်မတော်လေခြင်း’ တွေးတောကြံစည်သူတို့ အပါယ်လားရချိန်မည်။ ငါသည် မယ်ဘဒ္ဒါကို စွန့်၍သွားသင့်သည်. . . ”ဟုစိတ်အကြံ ဖြစ်မိသည်။

ပိပ္ပလိသည် ရှေ့ကသွားရင်း လမ်းဆုံလမ်းခွကုံမြင်၍ လမ်းထိပ်မှာ ရပ်နေလိုက်သည်။ မယ်ဘဒ္ဒါသည် နောက်မှာရပ်ပြီး ရှိခိုးနေသည်။

“ရှင်မဘဒ္ဒါ-ရှင်မကဲ့သို့သော သတို့သမီးသည် ငါ့နောက်သို့ လိုက်နေသည်ကို မြင်ကြသူတို့က ‘ - ဤသူတို့သည် ရဟန်းပြုပြီးသော်မှ မခွဲနိုင်မခွာရန်ဖြစ်နေကြသည်-’ ကြံမိပြီး ငါတို့အား ပြစ်မှားမိလျှင် အပါယ်သို့ လားရချိန်မည်။ တွေ့နေရသော လမ်းနှစ်သွယ်အနက် ရှင်မဘဒ္ဒါက တစ်လမ်းသွားပါ။ ငါကတစ်လမ်း သွားမည်”

“ဪအရှင်- ဟုတ်ပါပေသည်။ ရဟန်းတို့အား မာတုဂါမမည်သည် မအပ်စပ်သောအရာ ဖြစ်ချေသည်။ အရှင်လည်း တစ်လမ်းသွားပါ။ ကျွန်တော်မလည်း တစ်လမ်းသွားမည်” ဟုဆို၍ ထိခြင်းငါးပါးဖြင့် ရှိခိုးပြီးသော်-

“အရှင်-အရှင်တို့ယောက်ျားသားကား လက်ယာမည်ပါသည်။ လက်ယာခရီးလမ်းကို ယူတော်မူပါ။ ကျွန်တော်မျိုးမတို့ မာတုဂါမမည်သည်ကား လက်ဝဲသဘောရှိပါသည်။ လက်ဝဲကိုယူပါမည်”ဆို၍ လမ်းအသီးသီးသို့ ခွဲထွက်သွားကြသည်။ ယင်းသို့ခွဲထွက်ကြလျှင်ပင် မဟာပထဝီမြေကြီးသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်း၍ တုန်လှုပ်လေသည်။

ဘုရားရှင် ခရီးဦးကြိုတော်မူခြင်း

မြတ်စွာဘုရားသခင်သည် ဝေဠုဝန်ကျောင်းတော်အတွင်း ဂန္ဓကုဋိတိုက်၌ သီတင်းသုံးစံနေတော်မူစဉ် မြေတုန်လှုပ်သော အသံကို ကြားတော်မူ၍ “ . . အကြောင်းအသို့နည်း . . ” ဆင်ခြင်တော်မူသည် ရှိသော်-

“ပိပ္ပလိလုလင်နှင့် ဘဒ္ဒကာပိလာနီတို့ ငါဘုရားကို ရည်မှန်းပြီး ပစ္စည်းတို့ကို စွန့်လွှတ်လျက် ရဟန်းပြု၍ လာခဲ့ကြသည်။ သူတို့နှစ်ဦးခွဲခွာသော အခါမှာ သူတို့၏ ဂုဏ်အစွမ်းဖြင့်သာ မြေကြီးတုန်လှုပ်ခြင်းဖြစ်သည်။ ငါဘုရားသည်လည်း သူတို့ကို ချီးမြှင့်သင့်ပေသည်”-ဟုဆင်ခြင်တော်မူ၍ ဘုရားရှင်ကိုယ်တော်မြတ် တစ်ပါးတည်း သုံးဂါဝုတ်ခရီးကို ကြွတော်မူလာပြီး ကြိုနှင့်သည်။ ရာဇဂြိုဟ်ပြည်နှင့် နာလန္ဒရွာအကြား ဗဟုပုတ္တကမည်သော ညောင်ပင်ရင်းမှာ ရောင်ခြည်တော်ခြောက်သွယ်ကို လွှတ်တော်မူလျက် သီတင်းသုံးနေတော်မူသည်။

တောအုပ်တစ်ခုလုံးသည် ရောင်ခြည်တော်တို့ကြောင့် ရွှေရည်လောင်းထားသကဲ့သို့ လှပတင့်တယ်လွန်းနေသည်။ ပကတိအားဖြင့် ညောင်ပင်၏ပင်စည်သည် အဖြူရောင်ရှိသည်။ အရွက်ရင့်တို့သည် နီသောအရောင်ရှိသည်။ ထိုနေ့မှာကား အခက်တစ်ရာရှိသော ပညောင်ပင်တစ်ပင်လုံး ရွှေအဆင်းကဲ့သို့ဖြစ်လေသည်။ ပိပ္ပလိက-

“ . . . ဤသူသည် ငါ့ဆရာပင်ဖြစ်ပေမည်။ ငါသည် ဤသူကို ရည်ညွှန်းလျက် ရဟန်းပြုအပ်ပေသည် . . ” ဟု မြင်လောက်ရာအရပ်မှ စ၍ ညွတ်ကိုင်း၍လာခဲ့ပြီး ရှိခိုးလျက်-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား- ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ မှီဝဲဆည်းကပ်ရာ ဆရာဖြစ်တော်မူပါလော့။ တပည့်တော်သည်ကား ရှင်တော်မြတ်ဘုရား၏ တပည့်ဖြစ်ပါပြီ ဘုရား”ဟု လျှောက်ကြားလေသည်။ ဘုရားရှင်ကိုယ်တော်မြတ်က-

“ချစ်သားကဿပ-ဤသို့ ရှိသေပြုခြင်းအရာကို မဟာပထဝီမြေကြီးအား ပြုခဲ့သော် မြေကြီးသည်ခံနိုင်မည်မဟုတ်။ ဂုဏ်ကျေးဇူး အထူးကြီးမားသော ငါဘုရားသာ ခံနိုင်ရည်စွမ်းပေသည်။ ချစ်သားကဿပ - လာလှည့်၊ ထိုင်နေလော့၊ သင့်အား ငါဘုရား အမွေပေးအံ့” မိန့်တော်မူသည်။

ထို့နောက် မြတ်စွာဘုရားသည် ပိပ္ပလိအား သုံးပါးသော အဆုံးအမ ဩဝါဒဖြင့် ပဉ္စင်းအဖြစ်ကိုပေးတော်မူသည်။ ပဉ္စင်းဖြစ်ပြီးသော အရှင် ကဿပကို နောက်ပါရဟန်းပြုလျက် ညောင်ပင်ရင်းမှ ထွက်ခွာတော်မူခဲ့ လေသည်။

|မှတ်ဖွယ်။ ။ ပိပ္ပလိ-အမည်သည် ငယ်နာမည်ရင်းဖြစ်သည်။ ကဿပ-ဟူသည်ကား အနွယ်တော်၏ အမည်ဖြစ် သည်။ မြတ်စွာဘုရားသည် အနွယ်တော်အမည်ကို ပဓာနပြု၍ ခေါ်တော်မူသည်။ ထိုမှစ၍ သာသနာ တော်မှာ အရှင်မဟာကဿပမထေရ်ဟု ထင်ရှားခဲ့ သည်။ ။ဤကားမှတ်ဖွယ်တည်း။|



သင်္ကန်းချင်းလဲလှယ်တော်မူရာ မြေတုန်လှုပ်ခြင်း

မြတ်စွာဘုရားသခင်သည် အစဉ်အတိုင်းကြွတော်မူ၍ လမ်းခရီးမှ လွဲဖယ်လျက် သစ်ပင်ရင်းတစ်ခုမှာ ထိုင်တော်မူမည်ပြုလျှင် အရှင် မဟာကဿပသည် မိမိရုံထားသော ဒုကုဋ်ကိုလေးခေါက်ပြု၍ ခင်းပေး သည်။ မြတ်စွာဘုရားသခင်သည် ဒုကုဋ်ပေါ်မှာသီတင်းသုံးတော်မူလျက် လက်ဖြင့် သုံးသပ်တော်မူပြီး-

“ချစ်သားကဿပ-သင့်ဒုကုဋ်သည် နူးညံ့လွန်းပေသည်” မိန့်တော် မူလျှင် အရှင်မဟာကဿပက-“မြတ်စွာဘုရားသည် ငါ့ဒုကုဋ် နူးညံ့ကြောင်း ကို မိန့်ဆိုသည်။ ဝတ်ရုံတော်မူလိုသည် ဖြစ်ပေမည်-”ဟုသိ၍-

“ဘုန်းတော်ကြီးတော်မူလှသော ရှင်တော်မြတ်ဘုရား-ဤဒုကုဋ်ကို ဝတ်ရုံတော်မူပါဘုရား” လျှောက်ကြားသည်။

“ချစ်သားကဿပ-သင်ကော အဘယ်ကို ရုံမည်နည်း”

“ရှင်တော်မြတ်ဘုရားတို့ ဝတ်ရုံပြီးသော ဒုကုဋ်ဟောင်းကို ရပါလျှင် ဝတ်ရုံရပါမည် ဘုရား”

“ချစ်သားကဿပ- ဘုရားရှင်တို့သုံးဆောင်ပြီးသော ဒုကုဋ်ဟောင်းကို ဝတ်ရုံခြင်းငှာ စွမ်းနိုင်ပါမည်လော၊ ဤသင်္ကန်းကို ပုံသကူကောက် ယူတော် မူသောနေ့က မဟာပထဝီမြေကြီးတုန်လှုပ်ခဲ့သည်။ ဘုရားရှင်တို့ သုံးဆောင်

လေပြီးသော ဤပုံသကူသင်္ကန်းကို ဂုဏ်နည်းသူတို့ ဆောင်ခြင်းငှာ မစွမ်းနိုင်။ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သူသာလျှင် ပုံသကူဖြစ်သော ဤသင်္ကန်းကို သုံးဆောင်ခြင်းငှာ ထိုက်ပေသည်” မိန့်တော်မူ၍ အရှင်မဟာကဿပနှင့် သင်္ကန်းချင်း လဲလှယ်တော်မူသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည်-

“ရှင်တော်မြတ်ဘုရားသည် ပြုနိုင်ခဲ့သောအမှုကို ပြုတော်မူပါပေသည်။ ကိုယ်တော်တိုင် ဝတ်ရုံတော်မူသော သင်္ကန်းဟောင်းကို တပည့်သာဝကအား ပေးသနားတော်မူဖူးသည် မရှိပါ။ အရှင်မြတ်ဘုရား၏ ဂုဏ်တော်ကို တပည့်တော် ဆောင်ခြင်းငှာမစွမ်းနိုင်ပါ” ဟုလျှောက်တင်သကဲ့သို့ မိုးခြိမ်းသံမြည်ဟည်းလျက် တုန်လှုပ်လေသည်။

အရှင်မဟာကဿပမထေရ်က-

“... ငါသည် ဘုရားရှင်တို့သုံးဆောင်တော်မူသော သင်္ကန်းကို ရအပ်လေပြီ။ ယခုအခါ ငါသည် ထို့ထက်အလွန် အားထုတ်သဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း။ ပင်ပန်းရုံသာ ရှိတော့မည်..” ဟု ထောင်လွှားခြင်း မပြုမူဘဲ ဘုရားရှင်၏ အထံမှာသာလျှင် တစ်ဆယ့်သုံးပါးသော ဓူတင်ကိုဆောက်တည်၍ ရဟန်းပြုပြီးသည်မှ နောက် ခုနစ်ရက်၌သာ ပုထုဇဉ်ဖြစ်ပြီး ရှစ်ရက် မြောက်သောနေ့ အရုဏ်တက်သည်နှင့် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တ ဖိုလ်သို့ ရောက်လေသည်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် “စန္ဒူပမော ဘိက္ခဝေ” အစရှိသည်ဖြင့် မထေရ်ကို ချီးမွမ်းတော်မူသည်။ နောက်အဖို့ကာလ၌-

“ငါဘုရားဒေသနာတော်ဝယ် ဓူတင်ဆောင်ကုန်သော ရဟန်းတို့တွင် ဤမဟာကဿပသည် လွန်ကဲထူးမြတ်ဆုံးဖြစ်ပေသည်” ဟု ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

### ဓမ္မဒေသနာ ဟောကြားတော်မူခြင်း

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် အရှင်မဟာကဿပ မထေရ်၏ ရှေး၌ပြုကျင့်ခဲ့ဖူးသော ကောင်းမှုနှင့် ဆုတောင်းပတ္ထနာကို အကျယ်အားဖြင့် ဟောကြားတော်မူပြီး-

“ချစ်သားရဟန်းတို့-

စန္ဒူပမပဋိပဒါကိုလည်းကောင်း၊ အရိယဝံသပဋိပဒါကို လည်းကောင်း ငါဘုရားဟောကြားတော်မူသည်ရှိသော် ငါ့သားတော် ကဿပကို အစပြု၍ ဟောကြားတော်မူသည်။ ငါ့သားတော်ကဿပအား ပစ္စည်းဥစ္စာ၌လည်းကောင်း၊ အမျိုးဒါယကာ၌လည်းကောင်း၊ ကျောင်း၌ လည်းကောင်း၊ ပရိဝုဏ်၌လည်းကောင်း ကပ်ငြိတွယ်တာခြင်း မည်သည်မရှိ။

ဥပမာဆိုသော်-

ရွံ့ညွန့်မှာသက်ဆင်း၍ ရွံ့ညွန့်မှာ ကျင်လည်ကျက်စားပြီး အလိုရှိရာသို့ သွားလေသော ဝမ်းဘဲ ဟင်္သာကဲ့သို့ ငါ့သားတော် ကဿပသည် လည်း တစ်စုံတစ်ခုသော ပစ္စည်းဥစ္စာစသည်၌ မကပ်ငြိ၊ မတွယ်တာသည် သာလျှင်တည်း” ဟုမိန့်တော်မူ၍ အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်လေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ဥယျူဇန္တိ သတိမန္တော၊

န နိကေတေ ရမန္တိ တေ။

ဟံသာဝ ပလ္လလံ ဟိတွာ၊

ဩကမောကံ ဇဟန္တိ တေ။ ။

မြန်မာပြန်။ ။ သတိနှင့်ပြည့်စုံသောရဟန္တာပုဂ္ဂိုလ်တို့သည်လုံ့လကြိုးကုတ်အမြဲအားထုတ်ကြသည်။ နေရာဌာန၌ ဓမ္မလျော်ခြင်း မရှိကြကုန်။ ဟင်္သာတို့သည်ရွံ့ညွန့်ကိုစွန့်၍သွားကုန်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် နေရာမှန်သမျှကို စွန့်ကြလေသည်။ ။

ဤဓမ္မဒေသနာတော်အဆုံးမှာ များစွာသောလူတို့ သောတာပတ္တိဖိုလ်သို့ ရောက်ကြလေသည်။

အရှင်မဟာကဿပမထေရ် ဝတ္ထုပြီး၏။



စာဆက်။ ။ ပိပ္ပလိလုလင်အဖြစ်မှ အရှင်မဟာပဿပ ရဟန္တာမထေရ် ဖြစ်ပုံကို အပြည့်အစုံဖော်ပြထားသည်။ ဘဒ္ဒကာပိလာနီ-၏ဖြစ်စဉ်ကား လမ်းနှစ်ဖြာ အဆုံမှာပင် အဆုံးသတ်ခဲ့

သည်။ ၎င်းဖြစ်စဉ်ကို စကားဆက်မိစေရန် ကျိုးသဲ  
လေးထပ်ဆရာတော်ပြုစုတော်မူသော ဇိနတ္ထပကာသနီ  
ကျမ်းမှထုတ်နုတ်၍ အနည်းငယ်ပြဆိုလိုက်ပါသည်။

### ဘဒ္ဒကာပိလာနီ ဖြစ်စဉ်အဆက်

ဘဒ္ဒကာပိလာနီသည် ပိပ္ပလိလုလင်နှင့်ခွဲခွာ၍ လက်ဝဲ လမ်းခွဲ  
အတိုင်း လာခဲ့ရာ ရာဇဂြိုဟ်ပြည်သို့ရောက်သည်။ ထိုစဉ်ခါမှာ မြတ်စွာ  
ဘုရားသခင်သည် မာတုဂါမတို့အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်  
မမူသေးပေ။ ဘဒ္ဒကာပိလာနီသည် ရာဇဂြိုဟ်ပြည်အနီး ပရိဗိုဇ်  
ကျောင်းတိုက်တစ်ခုသို့ ဝင်ပြီး ပရိဗိုဇ်ပြု၍ နေခဲ့သည်။

နောင်ကာလ မိထွေးတော် မဟာပဇာပတိဂေါတမီ တောင်းပန်  
လျှောက်ထား၍ မာတုဂါမတို့ ရဟန်းအဖြစ်ကိုရရှိပြီး ရာဇဂြိုဟ်ပြည်သို့  
ရောက်သည်ကိုကြားလျှင် ပရိဗိုဇ်များနှင့်အတူသွား၍ ပုစ္ဆာပြဿနာကို  
နှီးနှောပြောဆိုသည်။ မြတ်စွာဘုရားသခင်၏ တရားတော်ကို ကြားနာ  
ရလျှင် သာသနာတော်၌ အနှစ်သာရရှိကြောင်းသိ၍ မဟာပဇာပတိ  
ဂေါတမီ ထေရီမထံမှာပင် ရဟန်းပြုလိုက်သည်။ ရဟန်းပြု၍ မကြာမီမှာပင်  
ရဟန္တာဖြစ်လေသည်။

ရဟန္တာဖြစ်ပြီးနောက် အဘိညာဉ်တရားကို မပြတ်ပွားများစေသဖြင့်  
ပုဗ္ဗေနိဝါသညဏ်၌ အလွန်အကဲ မြော်မြင်လေ့လာနိုင်သူဖြစ်လာသည်။  
ထို့ကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် သာဝတ္ထိပြည်  
ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူသောအခါ ‘ပုဗ္ဗေနိဝါသာနုဿတိ  
အဘိညာဉ်ကို ရကုန်သော တပည့်သာဝိကာ ဘိက္ခုနီမတို့တွင် ငါ့သမီး  
တော်ဘဒ္ဒကာပိလာနီထေရီမသည် လွန်ကဲထူးမြတ်ဆုံးဖြစ်ပေသည်’ ဟု  
ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

ဤကား ဘဒ္ဒကာပိလာနီ၏ဖြစ်စဉ်အကျဉ်းတည်း။





## ၃။ အရှင်ဗေလဌသီသ မထေရ်ဝတ္ထု

မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်သုံးစံနေတော်မူစဉ် အရှင်ဗေလဌသီသမထေရ်ကို အကြောင်းပြု၍ “ယေသံ သန္နိစယော နတ္ထိ” အစရှိသော ဓမ္မဒေသနာတော်ကို ဟောကြားတော်မူပါသည်။

### ပစ္စုပ္ပန်ဖြစ်စဉ်

အရှင်ဗေလဌသီသမထေရ်သည် မြို့ရွာတွင်းမှာ လမ်းတစ်ခု၌ ဆွမ်းခံလှည့်လည်၍ရသော ဆွမ်းကိုဘုဉ်းပေးပြီးနောက်၊ တစ်ဖန် အခြား လမ်းတစ်ခုမှာ ဆွမ်းခံပြန်သည်။ ဟင်းမပါသော ဆွမ်းသက်သက်ကိုသာ ခံယူပြီး ကျောင်းသို့ယူသွားသည်။ ရောက်လျှင် ဆွမ်းကို အခြောက်လှန်း သိမ်းဆည်းထားသည်။ “နေ့စဉ်ဆွမ်းခံရသည်မှာ ဆင်းရဲဒုက္ခဖြစ်သည်-” မှတ်ယူ၍ နှစ်ရက်သုံးရက် ဆွမ်းခံမကြွဘဲ ဈာန်ဝင်စား၍ အချိန်ကုန်စေ သည်။ ဆွမ်းဘုဉ်းချိန်ရောက်လျှင် ထိုဆွမ်းခြောက်ကို ဘုဉ်းပေးသည်။

ထိုအကြောင်းကို ရဟန်းတို့ သိသောအခါ အရှင်ဗေလဌသီသ မထေရ်ကို ကဲ့ရဲ့ ရှုတ်ချပြီး မြတ်စွာဘုရားသခင်အား လျှောက်ကြား ကြသည်။ မြတ်စွာဘုရားသခင်သည် ဤကိစ္စကိုအကြောင်းပြု၍ “-နောင်အခါ၌ သိုမှီးသိမ်းဆည်းခြင်း မပြုကြရန်-” ရဟန်းတို့အား သန္နိဓိကာရ သိက္ခာပုဒ်တော်ကို ပညတ်တော်မူသည်။

အရှင်ဗေလဌသီသမထေရ်ကား ဥရုဝေလ ကဿပညီနောင် ရှင် တစ်ထောင်၌ တစ်ပါးအပါအဝင်ဖြစ်သည်။ ရဟန္တာဖြစ်ပြီးသော မထေရ်

မြတ်လည်းဖြစ်သည်။ အရှင်အာနန္ဒာမထေရ်၏ ဥပဇ္ဈာယ်ဆရာလည်း ဖြစ်သည်။ လောဘအလိုဆန္ဒအားကြီးသောကြောင့် ဆွမ်းခြောက်များကို သိုမှီး သိမ်းဆည်းခြင်းမဟုတ်ချေ။ အလိုဆန္ဒနည်းပါး သောကြောင့်သာ ရှိသမျှအချိန်ကို အစာရှာဖွေမှုမှာ အကုန်မခံလိုဘဲ စျာန်ဝင်စားမှု၊ တရားကျင့်သုံးမှု၌သာ အသုံးပြုလိုသောကြောင့် ဆွမ်း ခြောက်များကို ဘုဉ်းပေးနေခဲ့ခြင်းဖြစ်သည်။

သိက္ခာပုဒ်တော် ပညတ်မိကဖြစ်၍ မထေရ်အား မပြစ်မရှိချေ။ အလိုဆန္ဒနည်းပါးမှုကို အကြောင်းပြု၍ ပြုလုပ်ခဲ့ခြင်းသာဖြစ်သောကြောင့် မထေရ်မြတ်အားအပြစ်မရှိကြောင်း ပြတော်မူလိုသောကြောင့် မြတ်စွာ ဘုရားသခင်သည် အောက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော် မူလေသည်။

အနှစ်ချုပ်ဓမ္မဒေသနာတော်

ယေသံ သန္နိသယော နတ္ထိ၊

ယေ ပရိညာတဘောဇနာ။

သုညတော အနိမိတ္တောစ၊

ဝိမောက္ခော ယေသံ ဂေါစရာ။

အာကာသေဝ သက္ကန္တာနံ၊

ဂတိံ တေသံ ဒုရန္တယာ။ ။

မြန်မာပြန်။ ။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်း မရှိကြကုန်။ ခဲဖွယ်ဘောဇဉ်ကို ပိုင်းခြားသိပြီးဖြစ်၍ သုံးဆောင်ကုန်၏။ ရာဂစသည် ကင်းဆိတ်ရာ ရာဂစသည့် အကြောင်းနိမိတ်မရှိဟု နိဗ္ဗာန်လျှင် ကျက်စားရာအာရုံ ရှိကြကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ် တို့၏လားရာဂတိကို ကောင်းကင်မှာ ယုံသွားသော ငှက်၏လမ်းခရီးကဲ့သို့ မသိမမြင်နိုင်ပေ။

အရှင်ဗေလဌသီသမထေရ် ဝတ္ထုပြီး၏။



## အထူးအမှာ

အရဟန္တာဝဂ်မှာ ဝတ္ထုတော် အရေအတွက် ၁၀-ပုဒ် ရှိသည်။ စာမျက်နှာငဲ့သဖြင့် ဤပြည်တော်ဝင် ဓမ္မပဒ ဝတ္ထုတော် စတုတ္ထတွဲမှာ ၃-ပုဒ်ကိုသာ ဖော်ပြလိုက်သည်။ ကျန်သောဝတ္ထု (၇)ပုဒ်ကို ပဉ္စမတွဲမှာ ဆက်လက်ကြည့်ရှု ကြပါလေကုန်။ ။

## ဤတွင်ရှေ့

ပြည်တော်ဝင်ဓမ္မပဒဝတ္ထုတော်

စတုတ္ထတွဲအပြီးတည်း။

မြန်မာဘာသာစာပြီးရက်။ ။ ၁၃၆၂-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃-ရက်  
(၁၈၊ ၇၊ ၂၀၀၀)နံနက် ၂း ၃၀ နာရီ





ပြည်တော်ဝင်  
ဓမ္မပဒဝတ္ထုတော်  
စတုတ္ထသံဃာ

မုယ်မယ်ပယ်သယ် . ကညံပယ်သယ်



မြန်မာ့ဓမ္မပဒဝတ္ထုတော်  
ကွန်ပျူဒ်စုဒ်ဝဲလံယ်

သာသနာ-၂၅၄၇

ကောဇာ-၁၃၆၅

ခရစ်-၂၀၀၄



မြိုင်သာယာ.သံဒိုတ်ကစသ်.တေဆံပလ်ဝဲ.  
ဗုဒ္ဓ...ကညံဖိုလေလ်ဒေဒ်ကဖှာထံတ်ကဒါကေယ်အဂံသ်  
တသ်မယ်အာ.တခွဲဒ်ဝဲအကွာ  
ဟီနေတသ်ဆးကတံသ်  
ကွဲဒ်ဖှာထံတ်ကဒါကေယ်မေသ်ဝဲ.

ပြည်တော်ဝင်  
ဓမ္မပဒဝတ္ထုတော်

စတုတ္ထဒ်တွဲ  
ကညံပယ်သယ်

မြိုင်ကြီးဇုဆရာတော်  
ကွဲဒ်ပျူဒ်စုဒ်ဝဲလံယ်

ကုသ်ဒိုတ်ထံပွယ်

မြိုင်သာယာ

သံဒိုတ်ကစသ် [ဗုတလဒ်ညသ်] လေလ်တလဒ်ညသ်


ဒေဒ်ကဗျာကပံယံထံတ်ကဒါကေယံအဂံသ်

တသ်မယံအာ။ တခံဒ်အကာ၊

ဆးကတံသ်ရံသ်။ ဟီနုကေယံဝိယံ။

ကွဲဒ်ဗျာတလတ်လံယံကေယံဝဲဒတ်လံယံ။





မဲ့ယ်ကျီဇုယ်သံကစသ်  
ကွဲဒ်ပျုဒ်စုဒ်လေလ်လဲသ်ကဒုဂံယ်



# မယ်တီကယ်

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
	<b>လဲဒ်အူနီဒ်တာခံတ္တေဒ်</b>	
၅	ဗာလဝဂ်.အဆဲဒ်	၅
၁၂	ဂုသ်(ပြိတ္တာ)ဝိဒ်ထူဒ်	၅
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅
	စောဒ်ဝတ်ဃဒ်(ပြိတ္တာ)ဝိဒ်ထူဒ်	၆
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆
	အတေဒ်ကဲသဒ်	၇
	အိယ်နတ်. စောဒ်ဝတ်ဃဒ်(ပြိတ္တာ)ဂေသ်ကျိယ်မေသ်ဝဲလံယ်	၈
	ဂုသ်(ပြိတ္တာ)ဝိဒ်ထူဒ်ပျိဒ်စိုဒ်ပယ်ကဲသဒ်အဆဲဒ်	၈
	အတေဒ်ဖျေဒ်ယဒ်	၈
	အနေဒ်ချိဒ်ဓမဒ်တေယ်သနယ်တံယ်	၁၀
၁၃	(သဠိကုဠပြိတ္တာ)ဝိဒ်ထူဒ်	၁၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၁၁
	အတေဒ်ကဲသဒ်	၁၂
	တသ်ကဲအာပရောဟေဒ်ပိုယ်နာ	၁၃
	ပွယ်ဆိဒ်အပွဲသ်တဂယ်	၁၄
	ပွယ်ဆိဒ်ပွဲသ်ကွေလ်သီ(ပစ္စေကဗုဒ္ဓါ)	၁၅
	အနေဒ်ချိဒ်ဓမဒ်တေယ်သနယ်တံယ်	၁၇
၁၄	(စိတ္တဂဟပတိ)ဝိဒ်ထူဒ်	၁၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်.စိတ္တ.သဲထီ	၁၈

(စ)

မယ်တီကယ်

(၅-ဗာလ

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

အဂ္ဂသာဝကဒီပါဟဲကညဒ်ဝဲ

၁၉

(သုဓမ္မမထေရ်) သဒ်ထံတ်ဝဲ

၁၉

ဃေကညာကေယ် (စိတ္တ) သဲထီ

၂၀

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၂၁

(သုဓမ္မမထေရ်) ကဲထံတ်ယဟာတယ်

၂၂

ကဲသဒ်အဆဲဒ် (စိတ္တ) သဲထီဟဲဘာကစသ်ယွယ်

၂၃

နဒ်တဘဒ်စံဒ်ရံဒ်ဝဲ

၂၃

နဒ်ဖဲစူယ်လံယ်နေဝဲ

၂၄

(စိတ္တ) သဲထီကေယ်နံသ်စသ်လံသ်ကွဲ

၂၅

(အရှင်အာနန္ဒာ) ရံဒ်ထံတ်ဝဲ

၂၆

အတေဒ်ဖျေဒ်ယဒ် (စိတ္တ) သဲထီလုံညာဆူဒ်တံ

၂၇

၁၅ (တောကျောင်းနေတိဿသာမဏေ)ဝိုဒ်ထူဒ်

၂၉

အတေဒ်ဖျေဒ်ယဒ်

၂၉

စေယ်တနယ်ဂေယ်ပိုယ်နာဖွံတ်နဒ်

၂၉

ပျေဒ်စိုယ်ပယ်ကဲသဒ်.ပိုယ်နာလုံဒီပဝဒ်ကဲထံတ်ကညံ

၃၁

ဖိုသတ်လံယ်တမုံဘူတ်ဘာ

၃၂

တိဿဖိုကယ်ထံတ်တပွဲ

၃၃

မယ်ဘူတ်ကယ်ပလယ်တသ်ဘံ

၃၅

တပွဲတိဿအိုတ်ပွသ်ကွာဖျယ်

၃၆

တပွဲတိဿ.ကဲထံတ်ယဟာတယ်

၃၇

ဥပဇ္ဈယ်တရတ်ဒးဒ်သံကမူးသ်လွီသ်ကထိုဟဲကညဒ်

၃၇

တပွဲတိဿဟောတရာလံယ်ဆံ

၄၀

ကစယ်ယွယ်ဟံကညဒ်ဝဲ

၄၁

(အရှင်အာနန္ဒာ) ပျူဒ်ပရိတ်နေတ်ဗယ်လံသ်

၄၄

တိဿ.တပွဲကဲသဒ်အဆဲဒ်

၄၆

ဟောဖှာလံယ်တေယ်သနယ်

၄၇

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၄၈

၀၈)

မယ်တီကယ်

(ဆ)

ပနံတီ

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

ဗာလဝဂ်

၄၉

ဗာလ ပွယ်မးဒ်တရာ

ဝဂ် အစူဒ်ဆေဒ်(ဝါ.)အခါဆေဒ်

ဗာလဝဂ်. ပွယ်မးဒ်တရာစူဒ်ပျဒ်ဝဲအခါ

ပံညာရှယ်ပွယ်မးဒ်ဂေသ်ပလံသ်မယ်နံတီကေယ်ပွယ်

မးဒ်နေတ်.ဂေယ်ကျိတဟေတ်. ဟေတ်ဝဲလုံအးကျိလံယ်.

ပံဒးဒ်ပွယ်မးဒ်တဂေယ်. ပွယ်မးဒ်နေတ်. တဂေယ်တသ်

အးပလးမယ်ဝဲထံဘိုသေ. လုံတတးသ်ကွာ. ကွေလ်လံယ်

ကဒါနံသ်စသ်သဒ်သေဝဲလံယ်. နံသ်စသ်နေတ်လံယ်.

ကဲကေယ်ဝဲနံသ်စသ်ဒုတ်ဒါသေ. စဒ်ထံတ်ပဒ်သဲဒ်ဒးဒ်

ပွယ်မးဒ်ဂေသ်. ပျဒ်ကေယ်မေသ်ဝဲ(၅)စူဒ်မဲ့ဒ်ထံတ်ဘဒ်.

ဗာလဝဂ်. နေတ်ကတးသ်ဝီယ်ဝဲဖဲအီယ်လံယ်.

### ၆. ပဏ္ဍိဝဂ်

၁	(အရှင်ရာဇမထေရ်)ဝိုဒ်ထူဒ်	၅၁
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၅၁
	(ရာဇ)ဝိုယ်နာကဲထံတ်နဲသ်သံ	၅၂
	အတေဒ်ဖျေဒ်ယဒ်	၅၃
	(အရှင်သာရိပုတ္တရာ)လုံညာစိုယ်ဃတ်	၅၃
	သီတ်ညာဘျိဒ်တံ. မေသ်ကဆံ	၅၄
	ဖိုခွါဆေဒ်ကဆံဝါဖိုဟေတ်ဝဲ	၅၅
	ပွေယ်နေဝဲကဆံဝါယတနယ်	၅၆
	အယ်ဇေယျနီယကဆံနးယ်ဝဲဒုတ်ဒါပယ်	၅၈
	ပျိဒ်စိုဒ်ပယ်ကဲသဒ်ဟောလံယ်ဝဲတရာ	၆၀
	ဇဒ်ပံကေယ်ဝဲ	၆၁
	အနေချိဒ်ဓမဒ်တေယ်သနယ်တံယ်	၆၂
၂	(အဿဇိပုနဗ္ဗသုကရဟန်းများ)ဝိုဒ်ထူဒ်	၆၃
	ပျိဒ်စိုဒ်ပယ်ကဲသဒ်	၆၃

(၈)

မယ်တီကယ်

(၆-ပဏ္ဍိတ

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၆၄

တေယ်သနယ်တေယ်အကျို

၆၄

၃

(အရှင်ဆန္ဒမထေရ်)ပိုဒ်ထူဒ်

၆၆

ပျိုဒ်စိုဒ်ပယ်ကဲသဒ်

၆၆

(ဗုဒ္ဓဝင်)သီတညာဂံသ်အဒိတ်

၆၆

ဖျါမဲဒ်တံယ်နွီဂယ်

၆၆

ဆန္ဒ.အမဒ်ကဲနဲသ်သံဆိုတ်ထုဝဲတသ်

၆၇

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၆၈

အရှင်ဆန္ဒမထေရ်ကဲထံတ်ယဟာတယ်

၆၈

၄

မဟာကပ္ပိနမထေရ်.ပိုဒ်ထူဒ်

၇၀

အတေဒ်ဖျေဒ်ယဒ်

၇၀

မဟာကပ္ပိနမထေရ်.လုံညာဘူတ်ဘာ

၇၀

ထာထတ်ကစသ်သေတ်. မယ်ဘူတ်ဝယ်ဆိုယ်ဖျသ်

၇၁

လုံကဒ်သပဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါ.

၇၂

မယ်ဖျိုတ်ဘူတ်ဘာ

၇၃

ပျိုဒ်စိုဒ်ပယ်ကဲသဒ်. ကျိုကျဲယ်ပယ်စီစေယ်

၇၄

သီကွသ်ဝဲပရး

၇၄

စံယ်ပယ်ဒးဒ်အမဒ်တကထိုလဲယ်လုံယွယ်အိုတ်

၇၅

ကစသ်ယွယ်ခေါဒ်တဂးသ်ပလဲဝဲ.

၇၇

ဒးဒ်ယတနယ်သးပါကူသ်ဘျဲဒ်ခံဂလဲဝဲထီကျိုသးဘို

၇၈

(ဧဟိဘိက္ခု)ကဲထံတ်နဲသ်သံ

၇၉

(အနောဇာမိဖုရား)

ဒးဒ်အမဒ်မာတကထိုကဲထံတ်သောတယ်ပယ်

၈၀

(အနောဇာမိဖုရား)

ဒးဒ်အမဒ်ကတံယ်တကထိုကဲယဟာတယ်မုတ်

၈၃

ဟောဖှာဝဲမေဒ်တေယ်သနယ်

၈၄

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

၈၅

၀၈) မယ်တီကယ် (ဈ)

ပနံတ်	မယ်တီကယ်	လေလ်မဲ့ဒ်နယ်
၅	(ပဏ္ဍိတသာမဏေ)ဝိုင်ထူဒ်	၈၆
	အတေဒ်ဖျေဒ်ယဒ်(မဟာဒုဂ်)ဂေသ်ကျိယ်	၈၆
	လုံကဒ်သပဒ်ကဗျာသ်ယွယ်လဲဒ်ထဲဒ်ခါ	၈၆
	မေယ်ခိုတ်တသ်ဘူတ်ဖဒ်ခိုတ်	၈၇
	ဖွံတ်နဒ်ခိုတ်ဝဲ(မဟာဒုဂ်)	၈၈
	(မဟာဒုဂ်)မာပွယ်ဖွံတ်မုတ်	၉၀
	ကစသ်ယွယ်သီတ်ညာဝဲ	၉၁
	တမိအေပယ်မယ်စးယ်(မဟာဒုဂ်)	၉၂
	(မဟာဒုဂ်) နေသ်ဝဲယွယ်တဖျံသ်	၉၃
	ယွယ်ဃေပွယ်ဝဲတဖျံသ်	၉၅
	(မဟာဒုဂ်)မယ်ဘူတ်မေယ်ခိုတ်	၉၅
	ယတနယ်မူခိုတ်စုယ်ဖဒ်ခိုတ်ဝဲ	၉၆
	ပျီဒ်စိုဒ်ပယ်ကဲသဒ်. အမိုသ်သဒ်အိုတ်ထံတ်	၉၈
	ပဏ္ဍိတတဖိုကဲထံတ်တပွဲ	၉၉
	ပဏ္ဍိတတပွဲဖိုပတီရှံဒ်ဝဲ	၁၀၀
	တမိအေပယ်စံဒ်ရှံဒ်ဝဲ	၁၀၂
	မထေရ်ဟာကေယ်စောလ်မေယ်ခိုတ်	၁၀၃
	ကစသ်ယွယ်စဒ်ဝဲ(မထေရ်ပုစ္ဆာ)လွိသ်မိယ်	၁၀၄
	မယ်တပွဲဝိယ်(ဂ)သံကဲထံတ်ယဟာတယ်	၁၀၅
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၀၆
၆	(လကုဏ္ဍကဘဒ္ဒိယမထေရ်.)ဝိုင်ထူဒ်	၁၀၈
	ပျီဒ်စိုဒ်ပယ်ကဲသဒ်	၁၀၈
	အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်	၁၀၉
၇	(ကာဏ)မုတ်ဖိုဝိုင်ထူဒ်	၁၁၀
	ပျီဒ်စိုဒ်ပယ်ကဲသဒ် (ကာဏမာတာ)	၁၁၀
	လဲဒ်ဆံယ်ကိုတ်မယ်ဘူတ်လံယ်ဝဲအဆံဆံ	၁၁၁
	(ကာဏ)မုတ်ဖိုသောတယ်ပယ်တီယ်ဝဲ	၁၁၂



(ည)

မယ်တီကယ်

(၆-ပဏ္ဍိတ

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

ကောသလဒ်ပယ်ဒိုတ်ပဒ်ကဲဝဲလုံဖိုမုတ်ချီမဲ့ဒ်ကေယ်

၁၁၃

မယ်ဘူတ်ထံဘိုဝဲနဲသံသံဖုညာ

၁၁၄

အတေဒ်ဖျေဒ်ယဒ် (ကာဏ) မုတ်ဖိုလုံညာဂေသ်ကျိယ်

၁၁၅

(ဥစ္စာစောင့်)ယုသ်မိုသ်ဖို

၁၁၅

ယုသ်မိုသ်ဖိုဒးဒ်သတ်မိညံယ်လွီသ်ဒု

၁၁၆

ပူယ်ဖွဲဒ်ဝဲသတ်မိညံယ်ဒုတ်ဒါ

၁၁၆

ဒေပ်ကေယ်ဝဲ

၁၁၇

အနေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

၁၁၈

၈ (ရဟန်းငါးရာ)ဝိုဒ်ထူဒ်

၁၁၉

ပျီဒ်စိုဒ်ကဲသဒ်

၁၁၉

(ဝေရဉ္ဇာ)ကံသ်တသ်သတ်ဝီယ်လံယ်ဒို

၁၁၉

အရှင်မောဂ္ဂလာန်.တကိုကစသ်ယွယ်ကြဲဝဲ

၁၂၀

တနာပတ်ယဲသ်ကယယ်

၁၂၁

အတေဒ်ဖျေဒ်ယဒ်.တနာပတ်သေတ်လုံညာကဲသဒ်

၁၂၁

ဒေပ်ကေယ်ဝဲ

၁၂၂

အနေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

၁၂၃

၉ (အရှင်ဓမ္မိကမထေရ်.)ဝိုဒ်ထူဒ်

၁၂၄

ပျီဒ်စိုဒ်ပယ်ကဲသဒ် (ဓမ္မိကဥပသကာ)

၁၂၄

မိဒ်သာစူဒ်ကဲထံတ်ယဟာတယ်

၁၂၅

အနေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

၁၂၆

၁၀ ကနတ်တရာပွယ်ယဲသ်ကယယ်.ဝိုဒ်ထူဒ်

၁၂၇

ပျီဒ်စိုဒ်ပယ်ကဲသဒ်

၁၂၇

အနေဒ်ချီဒ်မေဒ်တေယ်သနယ်တံယ်

၁၂၇

၁၁ နဲသံသံတမ္ပိယ်. ယဲသ်ကယယ်.ဝိုဒ်ထူဒ်

၁၂၉

ပျီဒ်စိုဒ်ပယ်ကဲသဒ်

၁၂၉

အနေချီဒ်မေဒ်တေယ်သနယ်တံယ်

၁၂၉

၀၈) မယ်တီကယ် (၄)

ပနံတ် မယ်တီကယ် လေလ်မဲ့ဒ်နယ်  
ပဏ္ဍိတဝဂ္ဂ ၁၃၀

ပဏ္ဍိတ. ပံညာအိုတ်တရာ  
ဝဂ္ဂ.ဝဂ္ဂ အစုဒ်ဆေဒ်(ဝါ)အခါဆေဒ်.  
ပဏ္ဍိတဝဂ္ဂ. ပဏ္ဍိတဝဂ္ဂ.ပျဒ်လံယံပံညာအိုတ်တရာ  
ဂေသ်(ဝါ)ပံညာအိုတ်တရာစုဒ်.

ဖဲ.ပဏ္ဍိတဝဂ္ဂ. အိယံပွယ်သီတညာတရာ. တရာအိုတ်  
ကစသ်လံယံ(ဝါ.) ကောဒ်သူယံတောယံကဲထဲဒ်ဂေသ်ကျိယံ  
ပျဒ်လံယံပလဲဝဲ. ပံညာအိုတ်ကစသ်သေတ်. နံသ်စသ်  
သေတ်ဒေဒ်ကဂေယံ. သိုတ်သံလံယံသဒ်အိုတ်ဝဲ. လုံပွယ်  
ဂယ် သေတ်ဟေတ်ဝဲဂေသ်ကျိယံသေလံယံ. ဒေဒ်ဝဲပွယ်မိ  
နေတ်ကြးဒ်ပံထဲဒ်ဂေယံမေသ်ဝဲပျဒ်ဝဲပံညာအိုတ်ဂေသ်  
ကျိယံနေတ်(၆) စုဒ်မဲ့ဒ်မေသ်ဒေဒ်ပဏ္ဍိတဝဂ္ဂ. နေတ်  
ကတးသ်ဝီယံဝဲဖဲအိယံလံယံ.

### ၇။ အရဟန္တာဝဂ္ဂ

၁	ဇိဝကပဉ္စ.ဝိုဒ်ထူဒ်	၁၃၃
	ပျိုဒ်စိုဒ်ပယ်ကဲသဒ်	၁၃၃
	ကမယ်သီယွယ်(ဒေဝဒတ်)ထိုတ်တလေတ်လံယံလးသ်	၁၃၃
	အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ	၁၃၅
	တရတ်.ဇိဝက.အဂေသ်	၁၃၅
	အမ္မပါလီဃို.(ဝေသာလီ)ကံသ်စိယံကာဝဲ	၁၃၅
	ယယ်စကျိယံကံသ်ပလဲလံယံဃဲသဲမုတ်	၁၃၆
	အိုတ်ပွဲတ်လံယံဝဲ(ဇိဝက)	၁၃၇
	(အဘယမင်းသား)ထးနေတ်ကွသ်ဒိုတ်ထံတ်ဝဲ	၁၃၇
	(ဇိဝက)မယ်လိုကသီတ်ပံညာ	၁၃၈
	(၁) တဆံဘံယာတသ်.ဘံယာနေသဲထီအမာ	၁၄၀
	ဟေတ်ဝဲကသီတ်ပွေယံ	၁၄၁
	(၂) တဆံဘံယာတသ်.ဘံယာနေဝဲ(ဗိမ္ဗိသာရ)စံယံပယ်ဒိုတ်	၁၄၂

(၅)

မယ်တီကယ်

(၇-အရဟန္တ

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

(၃) တဆံဘံယာတသ်.ဘံယာနေယယ်စကျီယံသဲထီ ၁၄၄

(၄) တဆံဘံယာတသ်.ဘံယာနေပြံသ်ကသီသဲထီဖိုခွာ ၁၄၆

(၅) တဆံဘံယာတသ်.ဘံယာနေ(စန္ဒပဇ္ဇောတ)စံယ်ပယ် ၁၄၇

တရတ်(ဇီဝက)စိတ်ဖှောဒ်ဝဲ ၁၄၈

(၆) တဆံဘံယာတသ်.ဘံယာနေဟဒ်ခွေကစသ်.  
စံကယ်ကတ်. ၁၄၉

(စဏ္ဍပဇ္ဇောတ)စံယ်ပယ်ဒိုတ်ရှုးစိုဝဲတသီတ်ပွယ် ၁၅၀

(၇) တဆံဘံယာတသ်.ဘံယာနေကစသ်ယွယ် ၁၅၂

၂ (အရှင်မဟာကဿပမထေရ်.)ဝိုဒ်ထူဒ် ၁၅၅

ပျီဒ်ဝိုဒ်ပယ်ကဲသဒ် ၁၅၅

အတေဒ်ကဲသဒ်(၁)အရှင်မဟာကဿပလုံညာဆူဒ်တံ ၁၅၇

အာကျဒ်ဝဲ(ခုတင်ဆောင်)ကစသ် ၁၅၇

ယေဆူဒ်တံ(ခုတင်ဆောင်ပုဂ္ဂိုလ်)ပတံသ် ၁၅၉

အတေဒ်ဖျေဒ်ယဒ်(၂)(ဧကသာဠက)ပိုယ်နာပဝဒ် ၁၆၀

တဘေတ်လုံလိုယ်ကူကယ်မယ်ဘူတ်ဝဲ ၁၆၁

ဟေတ်မူဒါ(ပရောဟေဒ်ပိုယ်နာလံသ်လဒ် ၁၆၃

အတေဒ်ဖျေဒ်ယဒ်(၃) ၁၆၄

လုံဖံခိုတ်တသ်ကယ်မယ်ဘူတ်(ပစ္စေကဗုဒ္ဓါ) ၁၆၄

ဖဲနေတ်ခါလုံသဲထီဟိတ်နေတ် ၁၆၅

အတေဒ်ဖျေဒ်ယဒ်(၄)နးအုတ်ဝဲသဲထီဖိုမုတ် ၁၆၆

စယ်တကူပလုသ်နးမူတယုယ် ၁၆၆

အတေဒ်ဖျေဒ်ယဒ်(၅) ၁၆၈

ကယ်ဘတ်သဒ်ကူကယ်ဂေယ်မေသ်ဝဲ(နန္ဒ) ၁၆၈

ဖိုဒ်သဒ်ယထာဟဲဆဲဒ်တုယ် ၁၆၉

လုံပတေယ်သယ်ထူတ်လိုယ်နဒ်ကူကယ် ၁၆၉

(ဟဒ်ယုပွယ်ကြံသ်တသ်) ၁၇၁

(ပဒုမဝတီ) ဖိုခွါပျီဒ်စီဒ်ကဒ်ဗိုဒ်ခေယဲသ်ကယယ် ၁၇၂

၀၈)

မယ်တီကယ်

(၃)

ပနံတ်

မယ်တီကယ်

လေလ်မဲ့ဒ်နယ်

(ရှင်ပစ္စေကဗုဒ္ဓါ) သေတ်ပျူဒ်ပရီနေတ်ဗယ် ၁၇၃

စံယ်ပယ်ဒးဒ်မိဒ်ဖယာခိဂယ်ကဲဝဲယသေဒ်ယဟာပဝဒ် ၁၇၄

အတေဒ်ကဲသဒ်ဖုညာဝီယ်လီ ၁၇၅

ပျီဒ်စိုဒ်ပယ်ကဲသဒ် (ပိပ္ပလိလုလင် ဒးဒ်ဘဒ္ဒကာပိလာနီ) ၁၇၅

ဂေယ်ဒိုတ်နံသ်ထူဘံကံယ်နံ (ဘဒ္ဒကာပိလာနီ) ၁၇၆

ပိပ္ပလိ.နံ.ဘဒ္ဒါကဒဲဒဲရှးစိုနေသဒ်လေလ်. ၁၇၇

အိုတ်ဃုလ်သေတ်တဖှောဒ်ဟုလောလ်သဒ်မေသ်ဝဲဒံမာဝယ်

ကဲထံတ်နဲသ်သံ ၁၇၉

(ပိပ္ပလိမယ်ဘဒ္ဒါ)နံဒ်ဆိုထုဒ်ဖဒ်လောလ်သဒ် ၁၈၁

ကစသ်ယွယ်တဂးသ်ခေါဒ်လံယ်ပလ်ဝဲ ၁၈၁

ခံလဲတသ်ဘံဟံတ်ခိုတ်ဟိုဒ်တပွံယ် ၁၈၃

ဟောဖှာနေဝဲမေဒ်တေယ်သနယ် ၁၈၅

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ် ၁၈၅

ဘဒ္ဒကာပိလာနီ.ကဲသဒ်အဆဲဒ် ၁၈၆

၃ (အရှင်ဗေလဋ္ဌသီသမထေရ်.)ဝိုဒ်ထူဒ် ၁၈၈

ပျီဒ်စိုဒ်ပယ်ကဲသဒ် ၁၈၈

အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ် ၁၈၉

လံယ်ဆံမယ်လောလ်ထွဲ ၁၉၀

ဖဲ. အရဟန္တ ၀၈. ဝိုဒ်ထူဒ်အရေယ်အတွဲဒ်အိုတ်ဝဲဝိုဒ်  
(၁၀)နသ်ကေဝဲဒ်ဝဲလေလ်မဲ့တ်နယ်ဃို. မေသ်ဝဲ  
(ပြည်တောင်ဝင် ဓမ္မပဒဝတ္ထုတော်. စတိုတ္ထဒ်ပူယ်  
အီယ်.၃.ဝိုဒ်လံယ်ထုဒ်ဖှာနေဝဲ. အိုတ်တံသ်(၇)ဝိုဒ်  
လုံမဉ္ဇမဒ်.တွဲဆဲဒ်လဲဒ်ခေါဒ်ကွသ်ဂေသ်ကျိုယ်ဖဲအီယ်  
မံယ်. ဓမ္မပဒဝတ္ထုတော်စတိုတ္ထဒ်တွဲကညံပယ်သယ်  
ဝီယ်ကတးသ်ဝဲလံယ်.

မယ်တီကယ်ဝီယ်ကတးသ်လီ

## လဲဒ်အူနီဒ်တာခံတ်ထွဲဒ်

(မြိုင်ကြီးဂူအထူးဒေသ. ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်တဖတ်နတ်. ဒးဒ် (ဗုဒ္ဓ)လေလ်လဲသ်အစးယ်ယီဝဲဒတ်လံယ်. မိုသ်ပသ်လုလလ်(ဗုဒ္ဓဘာသာ) ပတံသ်အိုတ်ဝဲလံယ်.

(ဗုဒ္ဓ)လေလ်လဲသ်ဖုညာ.စဒ်လုံအချေယ်ခယ်မဒ်.လေတ်လယ်သီတ်ညာနသ်ပးသ် ကေယ်ဝဲဂံသ်.လေလ်လဲသ်ဖုညာ.တသ်မယ်အာခါ. တချွဲဒ်ဝဲအကွာ. မျယ်မယ်ကညံ ဒီပယ်သယ်. ကွဲဒ်ထုံဒ်ဖွာဝဲလံယ်.

မေဘတ်တဲတမီယ်ဒေါဒ် (ပြည်တော်ဝင်) ကညံဖိုကမူးသ်သေတ်. အသဒ်ဒွဲ ကိုပူယ်. ဗုဒ္ဓ.လေလ်လဲသ်နုလ်ဒွဲအိုတ်ဂးသ်ကွဲယ်ဝဲဂံသ်. ပလံသ်တေဆံနဝဲ (ဓမ္မစေတီ) နတ် (၁၇) ထီဆဒ်ထံတ်ဘဒ်အိုတ်ဝဲဒတ်လီ.

အီယ်တဘွဲဒေါဒ်. နယ်နယ်ယယ်ယယ်. မတဂယ်ကောဒ်ဂယ်. လောကိုဒ်လော ကီယ်ဒီမီယ်ဘျဲဒ်ဒိုတ်မေသ်ဝဲ. (ဓမ္မပဒဝတ္ထုတော်)ကကွဲဒ်ဘတ်သဒ်. ဆယ်တဒ် အိုတ်ဖွာထံတ်ဝဲလံယ်. ပဒ်သဲဒ်ဒးဒ် (ဓမ္မပဒဝတ္ထုတော်) နတ်တရတ်သေတ်ကွဲဒ် ပလံဝဲ. အိုတ်အမျိုမျိုအာမဒ်လံယ်လုံ (သာသနာရေးဦးစီးဌာန ဓမ္မပဒမြန်မာပြန်) ကွဲဒ်ထုံဒ်တလတ်ဝဲဒတ်ဝီယ်လီ.

ဝီယ်ဘွဲဒေါဒ်ကွဲဒ်လေလ်တရတ်သေတ်တဖတ် (ဓမ္မပဒ) နတ်လုံအအိတ်ကွဲဒ် ပလံဝီယ်. အိုတ်ဝဲဒတ်လီ. တနသ်ကေ. တရတ်သေတ်ကွဲဒ်ပလံ လေလ်အမျိုမျို တကွဲဒ်ဒးဒ် (သာသနာရေးဦးစီးဌာန) လေလ်တကွဲဒ်နတ်. လဲသ်ထံမဒ်တကဒ်

ဝေါဟယ်ရ်ဒ်. တသ်တဲဘွေဒ်ဘွေဒ်သ်. လံယ်ဘးအာဃို. မေတဲတံတံလိုယ်လိုယ်မဒ်. သီတ်ညာကေယ်ဝဲ. ကညံဖိုမျိုကမူးသ်တကွဒ်အဂံသ်. ပတံသ်ထံဒိုတ်အိုတ်ဝဲလံယ်.

ဒေဒ်တရတ်တဖတ်ဒတ်. ကွဲဒ်ဒေါဒ်ဝဲ(ဓမ္မပဒ)တကွဒ်. အိတ်တလးဒေါဒ်ဃို. ကြးဒ်သီတ်ညာတကွဒ်. တသီတ်ညာဘတ်ဝဲ. လးသ်လးသ်ကောဒ်မီယ်ဒေါဒ်လံယ်. (ပြည်တော်ဝင်) ဂံသ်ပလံသ်ကွဲဒ် (ဓမ္မပဒ) ပညိုတ်ဝဲဒေါဒ်လုံ(အဘိဓမ္မာ) ပူယ် တကွဒ်. ဟောပျဒ်သိုတ်လံယ်. နံတ်ထံတ်ဘတ်ဝဲဒတ်လံယ်.

(အဘိဓမ္မာဒေသနာတော်) ကစသ်ယွယ်နေတ်. နဒ်ဒးဒ်ဗျယ်မယ်ဂံသ်ဖုညာ. လဲသ်ထံဝဲ (ဝိတ္ထာရနယ) လုံအလဲသ်ထံကျောလ်. ဟောဖှာနေဝဲလံယ်. ဟောနေဝဲ (ရှင်သာရိပုတ္တရာမထေရ်) နေတ်အိတ်ကတးသ် (သင်္ခေပနယ) ဟောပျဒ်နေဒေါဒ် ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) နေတ်နံသ်စသ်ပွဲသ်ဘံတ်. နဲသ်သံအဂံသ်. ပလံသ် ဟောနေဝဲဒတ်. တအိတ်တလဲသ်. (နာတိဝိတ္ထာရနာတိသင်္ခေပနယ) တဖုတ်တထံ ဟောဆံနေကေယ်ဝဲဒတ်လံယ်. ပလံသ်နံတ်ဘတ်. မေသ်ဒေဒ်နေတ်အဃို. (ပြည် တော်ဝင်) ဖုညာဂံသ်. တအိတ်တလဲသ်. တဖုတ်တထံ (ဓမ္မပဒ) နေတ်မေကွဲဒ် ထုံဒ်နေဒု. ကဂေယ်ကကြးဒ်ဝဲလံယ်. တသ်ဆိုမိုတ်အိုတ်ဖှာထံတ်ဝဲအဃို တရတ် အဂယ်ဂယ်သေတ်ကွဲဒ်အိုတ်ပလံဝဲ. လေလ်လဲသ်ဒေါဒ်တကွဒ်. လေတ်လယ် ဖဒ်ဝီယ်ဒးဒ် (ပြည်တော်ဝင်) ကညံဖိုမျိုကမူးသ်အဂံသ်. ခေဒ်တသ်ကွဲဒ်ပတံသ်. အပံသ်အလံတဆံကွဲဒ်ဖှာနေဝဲဒတ်လံယ်.

မေသ်ဒေါဒ်ကွဲဒ်ဖှာဝဲနေတ်လုံ (ပြည်တော်ဝင်) မျိုဒွဲကိုပူယ်ကွာ. ဖဒ်မျယ်မယ် လေလ်. ဖဒ်ကညံလေလ်. သေဒီမီယ်လံယ်ဆံဒေါဒ်ဝဲဃို. မျယ်မယ်ကညံဒီမီယ် လးလ်. ကကွဲဒ်ဖှာထုံဒ်ထံတ်နေဝဲလံယ်. လုံကညံပယ်သယ်ကကွဲဒ်ဖှာတသ်ပညိုတ်. အိုတ်ဝဲတမီယ်လံယ်. တသ်ပညိုတ်နေတ်မံယ်.

တနီယ်မုသ်ဒေါဒ်နေတ်မေသ်လံယ်. လုံကံသ်မျယ်မယ်ထဒ်ခံ. လဲယ်ခယိတမီယ် အခါ. ဘိုဒ်လုံကပးမုသ်ထူတ်.ဘတ်ခါဝဲဃို. လုံဘိုဒ်ကဒ်ဖျသ်တဖူးတ်အိုတ်. ဝတ်နုလ် ကပးဝဲအခါ. တဲသကောဒ်တသ်ဒးဒ်. ဖျသ်သံခါနုသ်ပး. ဘတ်အတံယ်. တုယ်ဝဲ လုံလေလ်လဲသ်ဂေသ်ကျိယ်ဒေါဒ်. မေသ်ဝဲဖျသ်သံခါနုသ်ပးခံ.



တသ်လုံ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်နတ်အိုတ်ဝဲဒတ်စေသ်ဇေယျ.

ဆိုမိုတ်ဆေဒ်တဒ်. စဒ်ဝဲဒတ်လံယ်. တသ်တညာဘတ်စဒ်ဝဲဒတ်မေသ်ဃို. တပလ်ဇံယ်လုံတသ်ကမတ်. ပွယ်အာဂယ်သ်တညာဝဲဒတ်. ကယဲသ်ကညံဖို. မေသ်ဝဲပွယ်ခရေဒ်ဖို.ခဲလးသ်. ဆိုမိုတ်ဃို. သေဝဲထဲခရေဒ်ဖို. ကညံဖိုလေလ်လံယ်. ဆိုမိုတ်ဘတ်ဝဲ. မေနံသ်နံသ်ကညံဖိုနတ်. ပိုသ်.ကညံ. ဖလိုယ်ဖို. ရှံယ်ဖို. ဒီမိုလးလ်လေလ်အိုတ်ပလ်ဝဲ. လုံညာမိုသ်ပသ်ဖိုဖိုယ်ဃတ်ဒတ်ခါလီမေသ်လံယ်.

ထီကံသ်ဒိုတ်အာဂယ်. ဟဲနံလ်ပးသ်ဆးဝဲဘွံ. ဆံတ်လံယ်ဘးမယ်လံယ်မသ်. ထုံဒ်ဖှာတေဆံအသံကေယ်ဝဲ. ခရေဒ်ဖိုလေလ်နတ်. အနိုတ်တကယယ်ဘွံတ်လီမေသ်ဃို. ပွယ်လုံဒီဖိုသတ်ဖုညာ. မေမေသ်ကညံဖို. မေသ်ဝဲခရေဒ်ဖို. လေလ်နသ်ကေ. ခရေဒ်ဖိုလေလ်လံယ်. သ်တညာမယ်နံတ်ဘတ်ဝဲ.

ဃိုနတ်မံယ်.မေသ်ဝဲစဒ်တသ်ကစသ်.သံခါနသ်ပးဆိုမိုတ်အးပလ်တသ်ကမတ်တသေဝဲလံယ်.တဲပျဒ်အတး. ကညံဖိုနသ်ကေ. တဂယ်ဒးဒ်လေလ်အိုတ်ဝဲမိုမိုမိယ်မိယ်လံယ်.ကညံရှံယ်ဖိုမိုနတ်. အိုတ်အာလုံပွယ်ကစးသ်ကလိုကွာ. ခုတ်ကဘဒ်သေဝဲမေသ်ဃို. သုဝဲသေတ်လေလ်. ပွယ်အာဂယ်တသ်တညာဝဲနတ်. တမေသ်တသ်ကမတ်အပျီဒ်အိုတ်တဲတသေဝဲလံယ်.

ခါအိယ်မံယ်. မေသ်ဝဲကညံရှံယ်ဖို (ဗုဒ္ဓဘာသာမိုး) ကမူးသ်တကွဒ်နတ်လုံ. (မြိုင်ကြီးငူအထူးဒေသ. ပြည်တော်ဝင်) ပတံသ်. ပလံသ်တုယ်ဖိုတ်ဝဲလီမေသ်ဃို. (ဗုဒ္ဓ)ကညံရှံယ်ဖိုလေလ်လဲသ်. ဆးတတဲလ်ပိုဒ်ချဒ်. မယ်လိုနဝဲဒတ်. ဒးဒ် (ဗုဒ္ဓတရား)တသ်သိုတ်ဖုညာ. တဘွံဃံ. သ်တညာနသ်ပးသ်ဘတ်ကေယ်သောဒ်. (ဗုဒ္ဓ)လေလ်ဖုညာမုယ်မယ်ပယ်သယ်. ကညံရှံယ်ဖိုပယ်သယ်. ဒီမိယ် ကွံဒ်ထုံဒ်ဖှာနဝဲဒတ်လံယ်.

(မြိုင်ကြီးငူဆရာတော်) ဟဲဖှာကပံယ်. ပွယ်သ်တညာအာဝဲ. ခါကနေသ်အိယ်မံယ်မယ်ကဲမံတ်ကဲ. မယ်ခွေဒ်ဖံတ်ခွေဒ်ယသ်နေသ်. အိုတ်ဝဲဒတ်ခါ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဒွဲကိုပူယ်အိုတ်ဝဲ (ဗုဒ္ဓဘာသာ) ကညံဖိုလေလ်လဲသ်. လုံညာခါလီအိုတ်ပလ်ဝဲ. ခါအိယ်နသ်ကေ. အိုတ်ထံဘိုလီ. လုံဒီနတ်ဒေါဒ်ဒေဒ်သောဒ်. သမဲတသ်ပနံတ်တတးတ်ဒေါဒ်. ဘောဒ်ထံတ်ပလ်သောဒ်မေသ်ဝဲလံယ်.

ဃိုနေတ်မံယ်. ကွဲဒ်ဝီယ်ကွဲဒ်ခါလေလ်ဖုညာ. မျယ်မယ်ကညံဒိပယ်သယ်.  
 ကွဲဒ်ဖှာထံတ်ဝဲ. တသ်တဲဘတ်အတံယ်. လဲဒ်အူနီဒ်တာခံတ်ထေဒ်. မယ်လောလ်  
 ကွဲဒ်ဖှာထံတ်ဘတ်မေသ်ဝဲဒတ်လံယ်. ကွဲဒ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်)  
 နေတ်ဟီနေအဒို.(အဂ္ဂမဟာပဏ္ဍိတ.အရှင်စန္ဒိမာ.ဓမ္မပဒဝတ္ထုတော်ကြီး. သာသနာ  
 ရေးဦးစီးဌာနထုတ်. ဓမ္မပဒအဋ္ဌကထာ.မြန်မာပြန်ကျမ်း) ပလ်အဓိကဒ်. လုံအဂယ်  
 တရတ်ဒိုတ်. ကစသ်ဖုညာကွဲဒ်လေလ်တရတ်သေတ် (ဓမ္မပဒ) လေလ်ဒေါဒ်  
 တကွဒ်. လေတ်လယ်ဖဒ်လိုကွဲဒ်ဟီနေဃိုမဒ်တာပတံသ်. ကွဲဒ်နံတ်ပလ်ထံဝဲလံယ်.

ဘဒ္ဒန္တ . သုဇန.

မြိုင်ကြီးငူဆရာတော်.

မြိုင်ကြီးငူအထူးဒေသ.

၃.၈.၂၀၀၀

### ဟီနေကွဲဒ်အဒိုလေလ်ဖုညာ

- |                                  |                                    |
|----------------------------------|------------------------------------|
| ၁။ သင်္ဂဇာဆရာတော်၏               | ဓမ္မပဒပါဠိတော်နိဿယ                 |
| ၂။ အရှင်စန္ဒိမာ၏                 | ဓမ္မပဒဝတ္ထုတော်ကြီးငါးတွဲ          |
| ၃။ သာသနာရေးဦးစီးဌာနထုတ်          |                                    |
|                                  | ဓမ္မပဒအဋ္ဌကထာမြန်မာပြန်ကျမ်းငါးတွဲ |
| ၄။ ဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)၏ | ဓမ္မပဒ                             |
| ၅။ မာဏဝ၏                         | ဓမ္မပဒဝတ္ထုတော်များ                |
| ၆။ သံသရာခရီးသည်တစ်ဦး၏            | ကလေးတို့အတွက် ဓမ္မပဒ               |

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၅။ ဗာလဝဂ်.အဆဲဒ်

(၁၂)

ဂုဿ (ပြိတ္တာ) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲဂုဿ (ပြိတ္တာ) တဘိုဃိုနဟိပါပံကတံကမ္ပံ. စဒ်  
ထံတ်မေဒ်တေယ်သနယ်ဟောဖှာဝဲဒတ်လံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တနီယ်မုတ်ဒေဒ်ဒ်နေတ်. ယသေဒ်ဒ်ပုသ်ဝဲသ်. တကထိုကွာပတ်တပါမေသ်ဝဲ.  
(အရှင်လက္ခဏမထေရ်) ဒးဒ် (အရှင်မောဂ္ဂလာန်မထေရ်) သေတ်နေတ်.  
ကဟဲကြံသ်မေယ်ခိုတ်. အိုတ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ဒ်ခိုတ်ဟဲလံယ်ဝဲခါလုံကွဲတံယ်.  
(အရှင်မောဂ္ဂလာန်မထေရ်) နေတ်ထိတ်ဝဲ. ဂုဿ(ပြိတ္တာ)တဘို. နီယ်ကမ္ပိထံတ်ဝဲ.  
နေတ်ဘွံ (အရှင်လက္ခဏမထေရ်) ခံကစသ် (အရှင်မောဂ္ဂလာန်) ဘတ်မဒုနီယ်  
ကမ္ပိထံတ်ဝဲလဲတ်စဒ်ဝဲဒတ်. ကစသ်(အရှင်လက္ခဏ)ဇုံ. နတသ်စဒ်. ယဖျေယ်  
ကဒါနေနယ်. ခါအီယ်တမေသ်ဒေဒ်ဝဲအခါ.

မေတုယ်လုံကစသ်ယွယ်အိုတ်ဘွံမဒ်.စဒ်ကွသ်မံယ်. ဖဲခါနေတ်ဘွံမဒ်. ကဖျေယ်  
ဆိုယ်နေနယ်တဲဝီယ်. မထေရ်မျဒ်ဒီပါ. နံလ်လံယ်ကြံသ်မေယ်ခိုတ်လုံယယ်စကျီယ်  
ဝေသ်ပူယ်လံယ်.

ကပးကေဒ်စဒ်ဝီယံ. လဲယံဆိတ်နံယံလုံကစသယွယ်. မဲလ်ညာဘုံ.

ကစသံ (အရှင်မောဂ္ဂလာန်)ဇံ. ကစသံပွဲသံသေတ်. ကကြံသံမေယ်ခိုတ်. အိုတ်လုံ (ဂိဇ္ဈကုဋ်) ကစးသံခိုတ်ဟဲစိတ်လံယံခါ. ကစသံနီယံကမ္မိနေတ်ကစသံ ပွဲသံစဒ်ကွသံဘုံ.

တုယံလုံကစသံယွယ်မဲလ်ညာမဒ်စဒ်ဇံ. ဖဲနေတ်ဘုံကဖျေယ်ကဒါနေနယ် တဲယို. တုယံလုံကစသံယွယ်မဲလ်ညာလီ. နနီယံကမ္မိဂေသံကျိယံဖျေယ်ဆိုယ် ကေယ်ဇံ.

ကစသံ (လက္ခဏ) ဇံ. ဟဲစိတ်လံယံ (ဂိဇ္ဈကုဋ်) ကစးသံခါ. ယထိတ်ဂုသံ (ပြိတ္တာ) တဘိုယို. နီယံကမ္မိဝဲဒတ်လံယံ.

မေသံဝဲဂုသံ (ပြိတ္တာ) နေတ်အခိုတ်သတ်ဃီ. မေသံဝဲကညံခိုတ်သတ်ဃီ. အနံသံစသံနေတ်. မေသံဝဲဂုသံ. အထံအိုတ်(၂၅)ယူယံစနယ်. စဒ်လုံခိုတ်သတ်ဃီ. ကဲယံဝဲဒတ်မေတ်အူနေတ်. တုယံလုံအမဲလ်နေတ်လံယံ.

စဒ်လုံအမဲသံကဲယံဝဲမေတ်အူနေတ်. တုယံလုံခိုတ်သတ်ဃီကဲယံဝဲ. နံသံစသံ ယံသံဒေခးတ်သဒ်စဒ်ကဲယံဝဲမေတ်အူနေတ်. ပိုလ်ဃီဒီခံယသံပယ်ကဲယံအံတ်လဲဒ် ထံတ်ဝဲလံယံ. ကဲယံဝဲတုယံလုံယံသံဒေခးတ်သဒ်ဝဲဒ်ဝဲလံယံ. ဂေသံကျိယံမယ်သဒ်. ဒေဒ် နေတ်အိုတ်ဝဲ. ဂုသံ(ပြိတ္တာ) ထိတ်ဘတ်ဃိုနီယံကမ္မိဝဲမေသံလံယံ.

ဖဲဘးတ်စးယံဘတ်တိုသံနံတ်ပလ်နေတ်. အိုတ်(ဂိဇ္ဈကုဋ်) ကစးသံခိုတ် (ပြိတ္တာ) သေတ်ခဲလးသံကွာလုံတဲပျဒ်ပလ်ဝီယံဂုသံ (ပြိတ္တာ) ဒးဒ်စောဒ်ဝတ်ဃလ် (ပြိတ္တာ) ဒီမိုနေတ်လံယံခိုတ်ထံကတးသံဝဲ(၂၅)ယူယံစနယ်. လုံအိုတ်တံသံ (ပြိတ္တာ) ဖုညာ (၃) ကယ်ပိုဒ်ပမယ်ဏဒ်အိုတ်ဝဲ. (အဋ္ဌကထာ) တရတ်သေတ်တဲဝဲ. ပတုံလ်ပလ် စးယံဂုသံ (ပြိတ္တာ) ဂေသံကျိယံတပနလ်ဖိုဝီယံ. ကတဲဝဲလုံစောဒ်ဝတ်ဃဒ် (ပြိတ္တာ) ဂေသံကျိယံဒေဒ်မံယံ.

### စောဒ်ဝတ်ဃဒ် (ပြိတ္တာ) ဂေသံကျိယံ ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တနီယံမုသံအခါနေတ်ဒေဒ်. ပွဲသံစုစေတ်မေသံဝဲ (အရှင်မောဂ္ဂလာန်မထေရ်) မနုတ်. အိုတ်ဝဲဖဲ(ဂိဇ္ဈကုဋ်) ကစးသံခိုတ်ခါ. ဖဲကစးသံခိုတ်. ဟဒ်ကျဲဒ်စာလဲဒ် ဂေသံဝံယံသဒ်. စောဒ်ဝတ်ဃဒ် (ပြိတ္တာ) တဘေတ်ထိတ်ဘတ်ဝဲ.

နဝေဝေဝေဝေဝေ (ပြိတ္တာ) ခုံ.

နပေယျနေတ်. အိုတ်ဝဲယဲသယူယံစနယ်. နခိုတ်သတ်ဃီနေတ်. အိုတ်ခွီယူယံ စနယ်. နနံသံစသ်နေတ်အိုတ်(၂၅)ယူယံစနယ်နေတ်. မေသ်မဒု. တဂေယံအး ဒဲဘဒ်. မယ်ဘတ်ဝဲဃို. ဘတ်တူသ်ကံယံပေယျပါနဒဲ. တဘးဒ်အိယံလဲတ်. စဒဲဒဲဒတ်.

ဒေဒ်နေတ်မံယံကစသ် (အရှင်မောဂ္ဂလာန်) စဒ်ကွသ်ဝဲဘုံ. စောဒ်ဝေဝေဝေ (ပြိတ္တာ) နေတ်လုံအတေဒ်ပဝဒ်ခါ. အဝဲကဲသ်ဂေသ်ကျိယံ. လးသ်စံကောဒ်မိယံ ရုံပျဒ်ကဒါဝဲလံယံ.

### အတေဒ်ကဲသ်

ကစသ်(အရှင်မောဂ္ဂလာန်) ခုံ.

ကစသ်ပွဲသ်စောဒ်ဝေဝေဝေ (ပြိတ္တာ) ယယ်နေတ်. လုံကဒ်သပဒ်ကစသ်ယွယ် လဲဒ်ထဲဒ်ခါ. ကဲဘတ်ဝဲစောလ်ဝေဝေဝေတဘေတ်လံယံ. တနီယံမုသ်ဒေဒ်. သံကမ္မးသ်တဖတ်လဲယံကြံသ်မေယံခိုတ်လုံ. တဝံပူယံခါ. ကညံဖုညာထီတ်ဝဲဒတ်. ကျိယံညှိယံသတယ်. သဒ်တမာ. ဖွာထံတ်ဝဲဝီယံ. ပေဒ်ထံတ်ဝဲလုံ (ဆွမ်းစားဇရပ်) တရောလ်ပူယံ. ကနတ်ဝဲတရောလံယံ.

ကနတ်တရောဝီယံဘုံ. ဟီနဝဲသံကမ္မးသ်သေတ်တဖျံသ်. ကေယံစောလ်ဝဲလုံ နံသ်စသ်သေတ်ဟီတ်. ရဲသ်ကွဲယံဖံပလ်မေယံတသူ. ကိုတ်နံဝီတ်ဆး. ထးနံလ်ပွဲယံဝီယံ ဟာကေယံစောလ်ကဒါဝဲလုံ. သံကမ္မးသ်သေတ်အိုတ်ကဒ်မယ်ဘူတ်ဝဲလံယံ. ဖဲနေတ်ခါ. ကစသ်ပွဲသ်နေတ်. စံသ်လံယံအိုတ်ဘွေဒ်လုံ (ဆွမ်းစားဇရပ်) တရောလ် ခိုတ်နေတ်လံယံ.

ကညံတဂယ်. ဟဲစောလ်ဝဲတဖျံသ်တဖျံပူယံမေယံခိုတ်. သးဘုံထီဆဒ်. ဖွဒ်စောဒ်ဟီအံတ်ဘတ်နဝဲလံယံ. မေသ်နံတ်နံသ်နေတ်. သံကမ္မးသ်ပးဝဲ. မေယံ ခိုတ်တမေသ်ဒေဒ်. တုယံလုံ. သံကမ္မးသ်အိုတ်သေတ်တမေသ်ဒေဒ်. သံကမ္မးသ် သေတ်ကပးဝီယံ. အိုတ်တံသ်ဇံယံတမေသ်ဝဲဒေဒ်.

နံသ်နံသ်ကညံဖုညာ. အံတ်ဂံသ်. ဖံပလ်ဝဲမေယံကွာ. ပညျိတ်ဖွာဝဲသံကမ္မးသ် ဟဲစောလ်ဝဲ. မေယံခိုတ်သဲဒ်သဲဒ်မေသ်ဒေဒ်လံယံ. မေသ်ဝဲပညျိတ်. သံကမ္မးသ် အိုတ်. မေယံခိုတ်. ဟီတ်အံတ်ဘတ်ဝဲ. တသ်ဒဲဘဒ်ဃို. လုံစောဒ်ဝေဝေဝေပဝဒ်.



တုယ်လံယ်အဝိယံစိဒ်နုလရလ်. ဘတ်တူသ်ကံယ်ဝဲ. ပုယ်နုလရလ်ဒေါဒ်. အခါအိယံ မေသ်ဝဲ. ဒဲဘဒ်ကဘိုဒ်ကဘံပတံသ်ဖဲကစးသ်ခိုတ်အိယံ. ဘတ်ကဲထံတ်ဝဲစောဒ် ဝတ်ဃဒ် (ပြိတ္တာ)ဒေဒ်အိယံလံတ်မံယ်ကစသ်ရှံဒ်ဝဲဒတ်လံယ်.

**အိယံနေတ်.စောဒ်ဝတ်ဃဒ် (ပြိတ္တာ)ဂေသ်ကျိယံမေသ်ဝဲလံယ်**

**ဂုသ် (ပြိတ္တာ) ဝိဒ်ထွဒ်ပျိဒ်ခိုဒ်ပယ်ကဲသ်အဆဲဒ်**

(အရှင်မောဂ္ဂလာန်မထေရ်မြတ်) နေတ်. ဖျေယ်ကျာနေဝဲ (အရှင်လက္ခဏာ) ထိတ်ဂုသ် (ပြိတ္တာ) နိယံကမ္မိဂေသ်ကျိယံဝိယံဘုံ. ကစသ်ယွယ်.ပလ်သဲဒ်သေတ် ဝဲလုံ (အရှင်မောဂ္ဂလာန်) နေတ်ဝိယံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

ယဖိုခွါ (မောဂ္ဂလာန်) နေတ်မေသ်ဘတ်တသ်တဲ. တဲဝဲဒတ်မေသ်လံယ်. ယယ်ကစသ်ယွယ်နသ်ကေ. စဒ်ဖဲကဲထံတ်ကစသ်ယွယ်သံ. တနိယံဃံခါနေတ်ဒေဒ် ဝဲ(ပြိတ္တာ) မျိုထိတ်ဖူဘတ်ဝဲမေသ်မံယ်.

ဒေဒ်ဝဲသတ္တဝယ်မျို. ယယ်ကစသ်ယွယ်ထိတ်ဘတ်ဝဲ. မေဟောပျဒ်ဒေဒ်နေတ်. တစူသ်နုလ်အံတ်ဝဲ. ယယ်ကစသ်တသ်တဲ.ကကဲထံတ်ဝဲသဒ်. မေတစူသ်နုလ်ဝဲဒေါဒ် မံယ်သတ္တဝယ်သေတ်ဂံသ်. ဘုံဒ်ဖိုတ်တအိုတ်ကကဲထံတ်ဝဲ. လုံသတ္တဝယ် သေတ်ဖဲခိုတ်သဒ်ကညံယ်ဃို. ယယ်ကစသ်တဟောဖှာဝဲ. အိုတ်ကေယ်နေတ်မေသ် လံယ်. နဲသ်သံဖုညာခံ.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ.

ဂုသ်(ပြိတ္တာ)နေတ်လုံညာခါ. မယ်ဘတ်မဒု. အးဒဲဘဒ်ဃိုလဲတ်ကစသ်. ပတီရှံဒ် ဃို. ကစသ်ယွယ်နေတ်. ဂုသ်(ပြိတ္တာ)အတေဒ်ကဲသဒ်. ကေယ်တဲပျဒ်ဟောဖှာ နေဝဲလံယ်.

**အတေဒ်ကဲသဒ်**

လုံညာခါ. ဘိုဒ်ဒူပြိသ်ကသီဝေသ်. ထိကျိယံနိယံ. တသ်လံသ်တလိုတ်နေတ် (ပစ္စေကဗုဒ္ဓါတဆူ) ဂံသ်သောဒ်ခိုတ်သေတ်လတ်. ဖျသ်ဝတ်ဘိုတဖူးတ်. ကညံ သေတ်တေမယ်ဘူတ်ဝဲလံယ်.

(အရှင်ပစ္စေကဗုဒ္ဓါ) နေတ်အိုတ်ဖဲဗျဿ်ဖိုပူယံထံဘို. လဲယံကညဒါကြံသမေယံ ခိုတ်လုံ. ဒုပြိသကသီဝေသပူယံလံယံ. ခူဝေသဖိုဖုညာ. စောလံထံတံဖံကလံနသယံ. ဂံယံခံတဘွံ. မုသ်ဟာတဘွံ. လဲယံထံတံဆီကဒ်မယံဘူတ်ဝဲလံယံ.

ဒုပြိသကသီကံသပူယံအိုတ်. မယံစေလ်ဖိုတဂယံနေတ်. ဖဲလဲယံဗျဿ်ကွဲနေတ်. မယံဝဲစေလ်လံယံ. ပွယ်မေလဲယံလုံ (ပစ္စေကဗုဒ္ဓါ) အိုတ်ဘတ်ဗျဒ်လုံအစေလ် ပူယံ. ဗျဒ်လဲယံကေယံဘတ်ဝဲ. စေလ်ကစသံခံ.

နယံသေတ်ဇုံ. ယံသ်လဲယံကွဲလုံ. ယစေသ်ပူယံတဂယံ. ဃေကညာတဲဝဲ. တဲတနေသ်. ကညံဖုညာ. လဲယံကေယံဗျဒ်ဝဲထံဘို. စေလ်ကစသ်ဆိုမိုတ်ဝဲ.

(အရှင်ပစ္စေကဗုဒ္ဓါ) ဗျဿ်မေတအိုတ်ဒု. ပွယ်တဟဲလးယံဝဲမံယံ. တဟဲဗျဒ် လးယံဝဲယစေသ်ပူယံ. ဆိုမိုတ်ဝီယံ.

(ပစ္စေကဗုဒ္ဓါ) နံလ်ဒေါဒ်မေယံခိုတ်လုံဝေသ်ပူယံခါ.

စေလ်ကစသ်နေတ်ကစသ်. အသူအဆံယံ. တပးယံနံတဒို. လံခံဖိုခွဲဒ်တကွဒ်. ဒိုသဲတ်ဖဒ်. မယံလံယံဘွဲဒ်. ခွဲတ်ကဲယံထံတံဝဲဗျဿ်နေတ်လံယံ. (အရှင်ပစ္စေက ဗုဒ္ဓါ)နေတ်.

လဲယံဒေါဒ်မေယံဟာကေယံထီတ်ဝဲဗျဿ်အူထံတံဘွံ. ကညဒ်လဲယံဝဲလုံ. တသ် လံသ်အဂယံတစိုတ်နေတ်လံယံ.

ကညံဖုညာ. ဒေဒ်ဝဲကောဒ်နီယံဒဲဒ်သောဒ်. စောလံထံတံဖံ. ကလံနသယံ ဟဲဝဲဘွံ. ထီတ်ဝဲလုံဗျဿ်အူအံတ်နေတ်.

ကစသ်နေတ်. ကညဒ်လဲယံကေယံဝဲဖဲလဲတ်. ကံတ်စဒ်ကွသ်ဝဲ. ဖဲပွယ်ကွာ. စေလ်ကစသ်နေတ်ပတ်ဝဲဃို.

ကစသ်ဗျဿ်နေတ်ယယံလံတ်ခွဲတ်အူကွေလ်ဝဲတဲဘွံ. မေသ်ဝဲပွယ်မးဒ်တဂယံဃို. ဝဲသေတ်တဘာဘတ်လးယံဝဲ (ပစ္စေကဗုဒ္ဓါ) မေသ်လံယံ. တဲဆိုတ်ထုဒိုတံသ် ဝဲဒတ်. စေလ်ကစသ်. သဒ်ဘိုလးလံသီဝဲဒတ်လံယံ. စေလ်ကစသ်သီဝီယံဘွံ. တုယံလုံအဝီယံစီနလ်ရလ်. တုယံဟံတ်ခိုတ်တံသ်ဖှောဒ်ဘးသဒ်တယူယံဇနယံအထံ ထံတ်. ဘတ်တူသ်ကံယံဝဲဝီယံနေတ်. ကယံဝဲနေတ်ကဘိုဒ်ကဘံ. အိုတ်ထံဝဲအစို ကမံယံဃို. ဖဲ(ဂိဇ္ဈကုဋ်)ကစးသ်ဘတ်ကဲထံတ်ဝဲ. ဂုဿ(ပြိတ္တာ)လံယံ.

ကစသ်ယွယ်ဟောပျဒ်ဝဲ. အတေဒ်ဇေဒ်ကျဲဒေဒ်နေတ်ဝီယံဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

တဂေယ်အးဒဲဘဒ်ကယ်နေတ်. ဒေဒဲဝဲတသ်နုသ်ထီသောဒ်မေသ်လံယ်.  
 ဆေဒ်ဝီယ်သံ. တသ်နုသ်ထီနေလ်. မေလုံအသံခါ. တနးဆိတ်ဝဲမေသ်သောဒ်.  
 အဒိုမယ်သဒ်ဒေဒ်နေတ်. အးဒဲဘဒ်ကယ်နသ်ကေ. မယ်ဝီယ်သံ. တဟေတ်ဝဲ  
 အစိုကမံယ်ဒေဒ်.

တုယ်လုံဟေတ်ဝဲအစိုကမံယ်ဘုံ. ဒေဒ်အီယ်သောဒ်. ဖွတ်နဒ်ကိုသ်ဂံယ်ဘတ်  
 ကဲထံတ်ဝဲလံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်နယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

### အနေဒ်ချို့ဒ်မေဒ်တေယ်သနယ်တံယ်

နဟိပါပံ ကတံကမ္ပံ  
 သဇ္ဈဒီရံဝ မုစ္စတိ  
 ဒဟန္တံ ဗလမန္တေတိ  
 အသုတ္တန္တောဝပါဝကော

အခဲလုံပကညံ ... ဆေဒ်လံယ်ဝီယ်သံ. တသ်နုသ်ထီနေတ်. တဆိတ်ဝဲဒေဒ်  
 နေတ်မေသ်သောဒ်. မယ်ဝီယ်သံအးဒဲဘဒ်ကယ်နသ်ကေ.  
 ချဲဒ်ချေတဟေတ်ဝဲအကျိုပေဒေဒ်. မေဟေတ်ဝဲဘုံ. ဒေဒ်  
 ဖတ်ဆာကမူတ်ဖှောဒ်ဘးယလ်ဝဲမေတ်အူအေတ်သောဒ်.  
 တဂေယ်အပလးမယ်ဝဲပွယ်မးဒ်နေတ်. ဒီယတ်သးယတ်ဝဲဒ်  
 ထံတ်တုယ်လုံနလ်ရလ်ပူယ်ထံဘိုလုယ်ပျလ်ဝဲဒတ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တကးသ်ဘုံ. ပွယ်အာဂယ်ဖုညာသောတယ်ပယ်  
 စဒ်ထံတ်ကဲဘတ်ဝဲလံယ်.

ဂုဿိ (ပြိတ္တံ) ဝိနိစ္ဆေဒ်ဝိယဒိ.



(၁၃)

## (သဠိကုဋုပ္ပတ္တာ) ဝိသုဒ္ဓိ

ကစသယွယ်နေတ်. ယယ်စကျီယံကံသ်. ဝေယလူဝိယံဗျသ်ပူယံ. ဆိတ်နံယံ  
အိုတ်ခုတ်ဒေဒဲခါ. အကျုပျူဒဲ (သဠိကုဋုပ္ပတ္တာ)ဗျို. ယာဝဒေဝအနတ္တာယ.  
စဒိထံတ်မေဒ်တေယံသနယ်ဟောဖှာဝဲဒတ်လံယံ.

## ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တနီယံမုသ်ဒေါဒ် (အရှင်မောဂ္ဂလာန်မထေရ်. အရှင်လက္ခဏမထေရ်) ဒီပါ  
နေတ်ကကြံသ်မေယံခိုတ်. အိုတ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်ဟဲလံယံဝဲခါ. တုယံ  
တသ်လံသ်တလိုတ်ဘွံ. နီယံကမ္ဘိထံတ်ဝဲလံယံ. နီယံကမ္ဘိနေတ် (အရှင်လက္ခဏ  
မထေရ်) ထိတ်ဘွံ.

ကစသ်(ရှင်မောဂ္ဂလာန်)ဇုံ.

နထိတ်မဒုဗျိုနီယံကမ္ဘိဝဲလဲတ်စဒဲဒတ်လံယံ.

ကစသ်(လက္ခဏ)ဇုံ.

နတသ်စဒ်ကဗျေယံကဒါခါအီယံ. အခါဆးကတံသ်တမေသ်ဝဲဒေဒ်မေတုယံလုံ  
ကစသ်ယွယ်အိုတ်ဘွံမဒ်. စဒ်ကွသ်ကေယံတဘွံဒေါဒ်ထဲနေတ်မဒ်ကဗျေယံဆးကဒါ  
နေနယ်. တဲဒုတ်လံယံသဒ်ဝီယံ. နုံလံလံယံဒေါဒ်မေယံလုံ. ယယ်စကျီယံဝေသ်  
ပူယံလံယံ. ကပးဝီယံဟာကေယံကညဒ်. ဆိတ်နံယံဝဲဒတ်ကစသ်. ယွယ်မဲလ်ညာ.  
နေတ်ဘွံ (အရှင်လက္ခဏမထေရ်)ခံ.

ကစသ် (ရှင်မောဂ္ဂလာန်)ဇံ၊ ပကလဲယိကြံသ်မေယ်ခိုတ်စိတ်လံယ် (ဂိဇ္ဈကုဋ်) ကစးသ်ဒံကွဲတံယ်ခါ၊ နနိယ်ကမ္မိယစဒ်ကွသ်၊ တုယ်လုံကစသ်ယွယ်မဲလ်ညာမဒ် စဒ်ဒေါဒ်၊ မဲနေတ်မဒ်နကဖျေယ်ဆးကဒါ၊ နတဲပလ်အိုတ်ယို၊ အိယ်တုယ်ဝဲကစသ် ယွယ်မဲလ်ညာလီ၊ လုံနဒုတ်လံယ်ပလ်အတး၊ ဖျေယ်ဆးကဒါမံယ်တဲဝဲ၊

ကစသ် (ရှင်လက္ခဏ) ဇံ၊ ပကကြံသ်မေယ်ခိုတ်စိတ်လံယ် (ဂိဇ္ဈကုဋ်) ကစးသ် ခိုတ်ကွဲတံယ်ထိတ်ဝဲဒတ် (ပြိတ္တာ) တဒု၊ (ပြိတ္တာ) နေတ်အမိုသ်ပွသ်ခိုတ်အိုတ်ဝဲ(၃) ကယ်ဝိဒ်အဖူးတ်ယုကလဒ်အိုတ်၊ ကဲယ်ဂံယ်ခဒ်ထဒ်၊ ခိဉုတ်ဖဒ်ခိုတ်၊ ဒိုထေဒ်တီသ် တဘွေဒ်အခိုတ်သတ်ယီ၊ သီဝိယ်ကတးထံတ်ဝဲဒတ်လံယ်ဒေဒ်ဝဲလံယ်ဆံ၊ တသ် ကဲသဒ်တကွဒ်၊ လုံညာတထိတ်ဖူဘတ်နဲဘွဲ၊ ဆိုမိုတ်ဝိယ်နိယ်ကမ္မိဘတ်ဝဲလံယ်၊

ကစသ်ယွယ်နေတ်၊ ဟူဘတ်ဝဲ (အရှင်မောဂ္ဂလာန်) တသ်တဲဘွဲ၊

ဖိုအဲတ်နဲသံသေတ်ဇံ၊

ယယ်ကစသ်ယွယ်နသ်ကေ၊ လုံကဲထံတ်ယွယ်၊ စဒ်လဲဒ်အူသံခါ၊ ဂေသ်ကျိယ် အိုတ်ဒေဒ်ဝဲသတ္တဝယ်၊ ထီဖူဘတ်ဝဲလံယ်၊ လုံထိတ်အတးမေဟောဖှာလံယ်၊ ပွယ် တနလ်ဝဲယို၊ တကဲဘွဲဒ်ဖိုတ်၊ သတ္တဝယ်အာဂယ်ဖံခိုတ်၊ သဒ်ကညံယ်အိုတ်ဝဲယို မံယ်တဟောဖှာ၊ အိုတ်ကစုဝဲနေတ်မေသ်လံယ်၊

ခါအိယ်နေတ်မံယ်၊ မေသ်ဝဲယဖိုခွါ (မောဂ္ဂလာန်) သဲဒ်သေတ်အိုတ်လီမေသ် ယို၊ ကဟောဖှာဝဲလံယ်တဲဝဲ၊

ကူသ်ဒုတ်ထံယွယ်ကစသ်ကွဲဇံ၊

သတ္တဝယ်ဝဲနေတ်၊ မေသ်မယ်ဝဲမဒုအးဒဲဘဒ်ယို၊ ဘတ်တူသ်ဖွတ်နဒ်ဝဲ၊ တဘးဒ် နေတ်လဲတ်ကစသ်၊ နဲသ်သံဖုညာပတီရှ်ဒ်ဝဲယို၊

ကစသ်ယွယ်နေတ်အတေဒ်ဇဒ်ကျံ၊ ကေယ်ဟောဖှာတဲပျဒ်ကဒါဝဲဒေဒ်အိယ် လံယ်၊

### အတေဒ်ကဲသဒ်

.

လုံညာခါ၊ ဒူပြိသ်ကသီဝေသ်ပူယ်နေတ်၊ ကွေလ်လးသ်ဖိုသေဘတ်၊ ထီဆဒ် မေသ်ဝဲ၊ ပွယ်ဆိုဒ်အိုတ်တဂယ်၊

(တိုဉ်နတ်၊ တသ်လုံပွယ်ဆိုဒ်နေတ်၊စုခံတ်တဂေယ်ပွယ်နေတ်၊ ကောဒ်ဝဲ အမိယ် ဒေဒ်နေတ်မေသ်လံယ်)



ပွယ်ဆိုဒ်နေတ်. အိုတ်ဝဲဘိုဒ်ဝေသကြိယ်ထောဒ်. ခုးတ်ဖဒ်ဒိုတ်ခံတ်ထေဒ်. တဝံပူယ်ဖိုသတ်ဖုညာ. ဒုံဒ်နဲသ်ပျဒ်ဝဲသေတ်. ကဆံဂံယ်မံယ်. တဲဘွံ. ပွယ်ဆိုဒ်နေတ်. ဒးဒ်လးသ်ဖိုကွေလ်ဖျါနေဝဲ. ခုးတ်လတ်တဆူတဆူတုယ်လုံကဲထံတ်ကဆံဂံယ်လံယ်. ဒုံဒ်နဲတ်ပျဒ်ကသေတ်ဂံယ်တဲဒေါဒ်. ကွေလ်ဖျါဒေဒ်နေတ်တး ကဲထံတ်ဝဲကသေတ်ဂံယ်နေတ်မံယ်. လုံဖိုသတ်သေတ်. မးအတးမယ်ပျဒ်နေဝဲ. ဖိုသတ်တကွဒ်. ဟဲစောလ်နေဂံယ်မေယ်ထီကိုတ်နဲအံတ်ဘတ်ဝဲလံယ်.

တနီယ်မုသ်ဒေါဒ်. စံယ်ပယ်ဒိုတ်နေတ်. ထွဲဒ်ဟဒ်လိုသ်ကွဲအူယေယ်. ဟဲတုယ်ဝဲဖဲတသ်လံယ်. နေတ်ဘွံဖိုသတ်ဖုညာ. ပလ်တံသ်ငံယ်ဖဲ. ခုးတ်တခိုကြိယ်လသ်နေတ်ဝီယ်. စိတ်ဟဒ်ဖဒ်တဒတ်နေဝဲလံယ်.

စံယ်ပယ်ဟဲတုယ်နေတ်. ခါဘတ်လုံမုသ်ထူတ်ဆးကတံသ်. မေသ်ဝဲဝတ်နူလ်အိုတ်ခုတ်ခုတ်ကဒု. ဖျါပလ်ဝဲခုးတ်လတ်ကဒုတကွဒ်. ဟဲဒိုလံယ်ဘတ်ဝဲစံယ်ပယ်လိုယ်. စံယ်ပယ်ခံ. ဘတ်မဒုတသ်ဖျါကဒု. ဟဲဒိုလံယ်လဲတ်. ကွသ်ထံတ်ခုးဒီ. ခုးတ်လတ်ဖျါ. ကဲထံတ်ဝဲကဆံဂယ်. ကသေတ်ဂံယ်. ထီတ်ဘတ်ဝဲ.

အမဒ်သေတ်ခံ. ပွယ်ဆိုဒ်တဂယ်မယ်ဝဲလံယ်. ရှံဒ်ထံတ်ဘွံ. မးကောဒ်နေပွယ်ဆိုဒ်. ပေါလ်ခွါငါ. လုံယအိုတ်နေတ်. တသ်တဲအာ. ပရောဟေဒ်ပိုယ်နာ. အိုတ်ဝဲတဂယ်. ယမေတဲထံတ်တသ်တဲဒ်. အဝဲတဲအာတကတးသ်လးယ်. မယ်ဖွတ်ယသဒ်. နဝဲနေတ်လုံပိုယ်နာကောလ်ပူယ်ဒေါဒ်. မဲလ်တလဲဒ်အေတ်. တတလောဒ်ပွဲယ်. ကွေလ်နူလ်ကကဲဝဲဇေယ်.

ကွသ်ဒိုတ်ထံကစသ်စံယ်ပယ်. ကွေလ်နူလ်ကဲမံယ်. ဟီနေယယ်မဲလ်တလဲဒ်အေတ်ဝီယ်. လုံကစသ်ဒးဒ်ပိုယ်နာ. တဲတသ်ခါ. ပလ်ယယ်လုံကလယ်ကယ်ပူယ်. ကအိုတ်လုံကလယ်ကယ်ကိုပူယ်. ကွေလ်နူလ်နေဒတ်ဝဲ.

**တသ်တဲအာပရောဟေဒ်ပိုယ်နာ**

စံယ်ပယ်ဒိုတ်ခံ. ဂေယ်လီဒုတ်လံယ်သဒ်ဝီယ်. လုံပွယ်ဆိုဒ်တဲတးမယ်နေဝဲ. ပရောဟေဒ်. တဲတသ်ဒးဒ်စံယ်ပယ်ဘွံ. ပွယ်ဆိုဒ်နေတ်. ဒးဒ်ထဒ်ရေဒ်. တေဖျါဟိုနေဝဲကလယ်ပူယ်ဖဲတသ်ဖျါ. ပရောဟေဒ်တဲတသ်. အံထံတ်ကောလ်ပူယ်. ကွေလ်နူလ်ဝဲမဲဒ်တလဲဒ်အေတ်တဖူးတ်. ပရောဟေဒ်နေတ်. ဟဲနူလ်မဲလ်တလဲဒ်အေတ်. ယုသ်လံယ်ဝဲ. ဆဲဒ်တပျဒ်တဲဝဲတသ်လံယ်.

နေတ်မံယ်. မဲလ်တလဲတ်အေတ်. တတလောဒ်လးသ်လီ. ပိုယ်နာတဲတသ်  
တကတးသ်ဒေဒ်. မဲလ်တလဲဒ်အေတ်လးသ်ဘွံ. ပွယ်ဆိုင်နေတ်. မယ်ဟိုဒ်ဝဲကလယ်  
ကယ်. ဒုံဒ်သီတ်ညာစံယ်ပယ်. စံယ်ပယ်သီတ်ညာဝဲလုံ. မဲလ်တလဲဒ်အေတ်  
လးလ်ဘွံ.

တရတ်ပိုယ်နာဇုံ. တဲတသ်ဒးဒ်နယ်ကတးသ်တသေ. မဲလ်တလဲဒ်အေတ်ဃေ.  
တတလောဒ်. နယုသ်လံယ်ကွေလ်လးသ်လီ. တဲတသ်ခဲတကတးသ်ဒေဒ်မံယ်.  
တဲဝဲနေတ်ဘွံပရောဟေဒ်. မဲလ်သတ်လံယ်ကုသ်. မဲလ်နာတဂေယ်လးယ်. စဒ်ဖဲခါ  
နေတ်ပိုယ်နာတသ်တဲ. လံယ်ရှယ်ဝဲလံယ်. စံယ်ပယ်ဒိုတ်နေတ်.

ပိုယ်နာတသ်တဲလံယ်ရှယ်. ဘတ်သဒ်မုံသ်. နသ်ခုတ်လံယ်ဃိုကောဒ်နေပွယ်  
ဆိုင်နဝဲပေါလ်ခွါဇုံ. လုံနဃိုတဟူဘတ်လးယ်. ပရောဟေဒ်တသ်တဲ. နသ်ကိုသ်သွဒ်  
ခုတ်ကဘဒ်. သဲတ်သယ်ဝဲ. ယသ်မုံသ်သပေါကျဒ်ဒိုတ်ဃို. ကဆူချဒ်နယ်တဲဝီယ်.  
ဃောဒ်မျိုဃောဒ်မျို. ပျီဒ်စီခဲလးသ်ဟေတ်ဝဲဒတ်ဝီယ်. ဝေသ်လွီသ်နးတ်အိုတ်.  
တဝဲလွီသ်တဝဲ. ဟေတ်ထဒ်ဝဲဒေဒ်လံယ်.

ဖဲနေတ်ခါ. ယွယ်လံနေတ်. ကျိုကျဲပျဒ်. သိုတ်စံနေစံယ်ပယ်. ကဲနေဝဲပံညာ  
အိုတ်အမဒ်တဂယ်.

ကွေလ်လးသ်ဖိုဃို. နေသ်ဆူဒ်အိုတ်ခုတ်ကဘဒ်ဘတ်ဝဲပွယ်ဆိုင်. ပလ်ဝဲသဲတ်  
သေတ်ဝီယ်ကသိုတ်ဆဲဘတ်သဒ်စံယ်ပယ်ဃို.

ကစသ်ဒိုတ်စံယ်ပယ်ဇုံ.

တလံယ်ပဒ်ကာ. ပံညာဖိုတဖဲဒ်မေသ်နသ်ကေ. ဒိုတ်ထံလံယ်ဆံ. တမုံအဒ်အံ  
ဂေသ်. ဟဲကဲထံတ်သေဝဲလံယ်.

ကစသ်စံယ်ပယ်. ဒးဒ်ပံညာမဲလ်ခွီ. စံတ်ထီကွသ်လံယ်ကတ်မံယ်. စုခံတ်  
တဂေယ်ဝဲပွယ်အီယ်. တလံယ်တဲဖှာ. ပံညာတဖဲဒ်. မဲလ်တလဲဒ်အေတ်. ကွေလ်  
နံလ်ဝဲဒတ်နေတ်. တဝဲလွီသ်တဝဲ. ပးဘတ်ဒေဒ်ရှယ်တေသ်မေသ်ဝဲလံယ်.

### ပွယ်ဆိုင်ပွဲသ်တဂယ်

ပွယ်ဆိုင်နေတ်. စီစေယ်ချာသယ်. ထီတ်ဘတ်ဝဲပေါလ်ခွါတဂယ်. တသ်ဆိုမိုတ်  
ဟဲထံတ်နေတ်.

ပွယ်ဝဲအီယ်. ဗုခံတ်တဂေယ်သေတ်မံယ်. ဒိုတနေလ်သဒ်ဒးဒ်. ကွေလ်လးသ်  
ဖိုတသ်သေဘတ်ဃို. ကျိုကျဲယံမေသ်ဝဲ. စီစေယ်ချာသယ်. နေသ်ဘတ်ကေယ်ဒေါဒ်

ယယ်. မေသ်တသ်သေဘတ်တကွဒ်. ကြးဒ်မယ်လိုနေဝဲ. ဆိုမိုတ်ဝီယ်. လဲယ်  
လုံပွယ်ဆိုဒ်အိုတ်. တရယ်ဇုံ. လုံတရတ်သေပလ်တသ်ကူတ်. မိုတ်မယ်လိုသဒ်.  
မယ်လိုယယ်မံယ်တရတ်. တဲဃေကညာဝဲ.

ပွယ်ဆိုဒ်ခံမယ်လိုနေနယ်. တကဲညေပဲလ်ကွေလ်ဝဲ.

ယကမယ်ဒေဒ်. တရတ်အဲတ်ယယ်ဝီယ်မဒ်. ကမယ်လိုဆိုမိုတ်ဝီယ်. လဲယ်ဘိုဒ်  
တရတ်. စီသ်ဘေဒ်ယံသ်နေဝဲစဒ်. ထံတ်ဝိုဒ်ဒိုတ်ဆေဒ်ကွသ်ကတံယ်ပျုဒ်စူဒ်ဝဲ.  
တုယ်လုံတရတ်သဒ်လံယ်ဘွဲမဒ်. ဃေမယ်လိုဝဲတသ်မံယ်. ပွယ်ဆိုဒ်နေတ်. ကွသ်  
ကေယ်ဝဲလုံ. ကူသ်ဘွဲဒ်ဖိုတ်ဃို. မယ်လိုနေဝဲတသ်သေဘတ်ဝီယ်လးလ်ဘွဲ. တရတ်  
ပွယ်ဆိုဒ်ခံ.

ပေါလ်ခွါနဝဲတသ်သေဘတ်. လးပွဲယ်သေဘတ်လီ. ခါအီယ်နကမယ်ဝဲဒေဒ်  
'လဲတ်. တရတ်ဇုံ. ယကထွဲဒ်ဘတ်သဒ်လုံဝေသ်ခွဲ. ကစာဘတ်သဒ်ပံညာ  
တကွဒ်မံယ်. ပေါလ်ခွါဇုံ. နကစာသဒ်ဝဲ. မဒုလဲတ်.

တရတ်ဇုံ. ကွံသ်မေသ်ဂေယ်. ကညံမေသ်ဂေယ်. ကကွေလ်စာဘတ်သဒ်မံယ်.  
ပေါလ်ခွါဇုံ. ပွယ်လုံမယ်သီကွံသ်နေတ်. ဘတ်ဟေတ်ဆံယ် (ဒဏ်) တကယယ်  
မေသ်လံယ်.

မယ်သီပွယ်နေတ်. ဘတ်ဟေတ်ဆံယ် (ဒဏ်) ကြးဒ်သေဝဲလံယ်.

နယ်နေတ်. မိုသ်ပသ်စဒ်ထံတ်ကတံယ်စံဒ်ရှံဒ်ပလ်ဝဲ. ပးပြသ်တသ်ကစသ်.  
တအိုတ်နေတ်ဂေယ်ဂေယ်. ပပြးသ်စံဒ်ရှံဒ်တအိုတ်ဝဲဒေဒ်နေတ်. တသီတ်ညာ  
ကကဲထံတ်ကြံမံယ်. နယ်နေတ်မယ်ဟဒ်ဂံယ်လံယ်. နံသ်စသ်သဒ်တဂေယ်. နမေ  
မိုတ်ကွေလ်စာဘတ်သဒ်ဝဲနေတ်. လုံဘတ်ဟေတ်လံယ် (ဒဏ်) တအိုတ်ဝဲနေတ်  
မေသ်ဂေယ်ဂေယ်မိုသ်ပသ်စဒ်ထံတ်. စံဒ်ရှံဒ်ကစသ်တအိုတ်နေတ်မေသ်ဂေယ်  
ဂေယ်စာသဒ်ဇံယ်တဲမယ်လောလ်ထွဲဝီယ်. ပွသ်လဲယ်ကွေလ်ဝဲလံယ်.

### ပွယ်ဆိုဒ်ပွဲသ်ကွေလ်သီ (ပဇ္ဇေကဗ္ဗဒါ)

ပွဲသ်ပေါလ်ခွါနေတ်. ဂေယ်လီအုတ်ခတ်လံယ်သဒ်ဝီယ်. ဖးထံတ်လးသ်ဖို  
ကစာသဒ်ဂံသ်. ပလံသ်ဟဒ်ဃုကွသ်ဝဲ. ကွံသ်ဒုထီတ်မံယ်. ကစသ်အိုတ်ဃိုကွေလ်ဝဲ  
တသေ. ထီတ်ဒေါဒ်လုံကညံ. အိုတ်ဒးဒ်မိုသ်ပသ်ဆွေယ်မျို. စံဒ်ရှံဒ်ပလ်ဃို.  
ကွေလ်စာသဒ်တဘူတ်.

မဲနေတ်ခါ. မိယ်ဝဲ(သုနေတ္တပစ္စေကဗုဒ္ဓါတဆူ) နေတ်ဒိုတနေလ်သဒ်ဒးဒ်ဒ်ပြသ် ကသီဝေသ်. အိုတ်ခုတ်ဝဲဒတ်. (အရှင်ပစ္စေကဗုဒ္ဓါ) နေတ်ကကြံသ်မေယ်ဒိုတ်ဟဲထွဲဒ် နှံလ်လုံဝေသ်ပူယ်. မဲဝေသ်ကြယ်ထောဒ်. တိုဝဲဒးဒ်ပွဲသ်ပေါလ်ခွါ. ဆိုမိုတ်ဝဲပွယ်ဝဲ အိယ်မိုသ်ပသ်ဆွယ်မျို. စံဒ်ရှံဒ်ပလ်တအိုတ်ဝဲ. မေက္ခေလ်စာပွယ်ဝဲအိယ် (ဒဏ်) တဘတ်ဟေတ်ဝဲမေသ်လံယ်ဆိုမိုတ်ဝီယ်.

ပညိတ်က္ခေလ်နှံလ်ဝဲ (ပစ္စေကဗုဒ္ဓါအရှင်မြတ်) နသ်ထွဲပူယ်နေတ်. မှိုကဲသ် ကံယ်ဝဲလုံနသ်ထွဲတပယ်. ဘတ်တူသ်ကံယ်တသ်ဆာ. ဝေယ်တနယ်ဒိုတ်ဃို. ကြံသ် မေယ်တကဲလးယ်. ယူယ်ထံတ်လုံမူဒ်ကေယ်ကညဒ်တုယ်ဖျသ်. ပျုဒ်ဝဲပရီနေတ် ဗယ်လံယ်.

ဝေသ်ဖိုဖုညာ (အရှင်ပစ္စေကဗုဒ္ဓါ) ဟဲကြံသ်မေယ်တထိတ်လးယ်ဝဲဘွဲမေသ် ကစသ်. တသ်ဆာတမိယ်တမျို. ကကဲထံတ်ဝဲလံယ်ဆိုမိုတ်ဝီယ်. လဲယ်ဝဲလုံဖျသ် ကွသ်ဒေါဒ်. ထိတ်ဝဲ (ပစ္စေကဗုဒ္ဓါ) ပျုဒ်ပရီနေတ်ဗယ်နေတ်. သဒ်လံယ်ဒိုတ်ဟံတ် မှိုတ်ဝဲပြဒ်ပြဒ်လံယ်.

ပေါလ်ခွါနသ်ကေ. လုံပွယ်ကွာလဲယ်ပတ်ဃုလ်ဝဲ. တုယ်ဖျသ်ဘွဲ. ထိတ်ထံတ် (ပစ္စေကဗုဒ္ဓါ) ကွသ်နံတ်ဝဲဘတ်ဃို. ကလဲယ်ကြံသ်မေယ်ဒိုတ်လုံဝေသ်ပူယ်. ကစသ် ဝဲအိယ်နေတ်. ကစာဘတ်သဒ်ပံညာဃို. ဒးဒ်လးသ်ဖိုက္ခေလ်ကမတ်ဘတ်ဝဲလံယ်. တဲထံတ်ဝဲ.

နေတ်ဘွဲ. ကညံသေတ်ဖုညာ.

ဟေတ်...ပွယ်ယိုဒ်မးဒ်တဂယ်. မယ်သီပကစသ်. ဖံတ်နေမေခွေ. ပွဲထူတ် ဖွဲဒ်တဂေယ်. တဲဝီယ်ဖံတ်ဖူတ်ဒိုတ်သ်ဝဲ. မဲတသ်လံသ်နေတ်. သီဝဲယွဲသ်တံယ် ကွဲယ်လံယ်.

ပေါလ်ခွါနေတ်. သီဝီယ်ဘွဲ. လုံအဝီယ်စီနလ်ရလ်ပူယ်. ပကတိဒ်ဟံတ်ဒိုတ်. တံတ်အိုတ်ထံဝဲတယူယ်ဇနယ်. ဖွတ်တနဒ်တကွဒ်. ဘတ်တူသ်ကံတ်ဝီယ်ပူယ်နလ် ရလ်ဘွဲ. မေသ်ဝဲကယ်ကဘိုဒ်ကဘံ. စိုကမံယ်အိုတ်ဒေဒ်ဃိုမဲ (ဂိဇ္ဈကုဋ်) ကစးသ် နိုတ်ကဲထံတ်ဝဲ(သဠိကုဋ်ပြဏ္ဍာ)မေသ်လံယ်.

ကစသ်ယွယ်နေတ်မေသ်ဝဲ (သဠိကုဋ်ပြဏ္ဍာ) တဂေယ်တသ်အးဂေသ်ကျိုယ်. ကေယ်ဟဲဖျာဟောပျဒ်ဝီယ်ဘွဲ.

ဖိုအဲတနဲသ်သံသေတ်ဇေ.

ပံညာအိုတ်. သတိဒ်တအိုတ်ဝဲပွယ်မးဒ်နတ်. သေဘတ်ပံညာအိုတ်ဝဲမေသ်  
ဂေယ်ဂေယ်ပးပြသ်နေသ်ဝဲနတ်မေသ်မံယ်. ပံညာသတိဒ်တအိုတ်. တအးတခေဒ်  
မးဒ်ဝဲသတ္တဝယ်နတ်. သေဘတ်ပံညာမေသ်ဂေယ်. ပးပြလ်နတ်မေသ်ဂေယ်  
ဂေယ်. နံသ်စသ်မယ်ဟဒ်ဂံယ်လံယ်ကေယ်ဝဲသဒ်လံယ်. တဲဝီယ်လုံဖဲလလ်မေဒ်  
တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.


**အနေချိဒ်မေဒ်တေယ်သနယ်တံယ်**

ယာဝဒေဝ အနတ္တယ  
ဥတ္တံဗာလဿ ဇာယတိ  
ဟန္တိ ဗလဿ သုက္ကံသံ  
မုဒ္ဒမဿ ဝိပါတယံ

အခဲလုံပကညံ ... ပွယ်မးဒ်တသ်သေပံညာနတ်. ပွယ်မးဒ်ဂံသ်ကဲထံတ်ကေယ်  
ဝဲတသ်ခဲလံလံယ်. ပွယ်မးဒ်မေသ်ဂေယ်ဝါဘုတ်ဘာမယ်ဟဒ်  
ဂံယ်သေဝဲပံညာနတ်. ခိုတ်ဖှိယောလ်ကသ်ဟဒ်ဂံယ်သေဝဲ  
လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သောတယ်  
ပဒ်တိဒ်ဖိုယ်စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(သဒ္ဓိကုဋ္ဌပြိတ္တာ) ဝိနိထူဒ်စိယံလီ





(၁၄)

(ခိတ္တဂဟပတိ) ဝိဒိဏ္ဍိ

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိကံယ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ခုတ်ခါနေတ်. အကျ်ပျံဒဲပလ်ဒုတ်ဒါ (စိတ္တ) သဲထီဖဲဒိုတ်ဝီယ်. ဟဲတုယ်ကစသ်  
ယွယ်မဲလ်ညာမေသ်ဝဲ (သုဓမ္မမထေရ်) ဃို (အသန္တ ဘာနမိစ္ဆေယျ) စဒ်ထံတ်  
မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲလံယ်. ဝိဒိဏ္ဍိကဲထံတ်လံသ်နေတ်မေသ်ဝဲ  
(မစ္ဆိကာသဏ္ဍ) ဝေသ်နေတ်လံယ်. လုံမေဒ်တေယ်သနယ်ခဲဟောဝဲ. သယ်ဂူတ္တိဒ်  
ဝေသ်. စေယ်တဂိုယ်ဖျသ်ပူယ်လံယ်. ကဲထံတ်သဒ်နေတ်. မေသ်ဝဲဒေဒ်အီယ်မံယ်.

ပျိဒ်ခိဒ်ပယ်ကဲသဒ် (ခိတ္တ) သဲထီ

ယီယ်ဒးဒ်သယ်ဂူတ္တိဒ်ကံယ်. ယုယ်စနယ် (၃၀) အိုတ်ဝဲတသ်လံသ်နေတ်.  
(မစ္ဆိကာသဏ္ဍ) ဝေသ်အိုတ်ဝဲလံယ်. ဖဲဒတ်ဝေသ်ပူယ်အိုတ်ဝဲ. (စိတ္တ) သဲထီနေတ်.  
တနီယ်မုသ်ဒေဒ်. ဟဲကြံသ်မေယ်ဒိုတ်. (ပဉ္စဝဂ္ဂိ) ယဲသ်ပါကွာပတ်တပါမေသ်ဝဲ.  
(အရင်မဟာနာမမထေရ်) နေတ်ထီတ်ဘတ်ဝဲဘွံ. တသ်ကျိယ်ညိုယ်. သတယ်အိုတ်  
ဒိုတ်ဝဲဃို. တမံသ်ပေဒ်ထံတ်ဟိတ်ပူယ်. ပျုဒ်စုဒ်မယ်ဘူတ်ဝဲမေတ်ဒိုတ်လံယ်.

ကပးကေဒ်စဒ်ဝီယ်. ကနတ်ဝဲတရာဘွံ (စိတ္တ) သဲထီနေတ်. တုယ်ဝဲလုံသော  
တယ်ပဒ်တီဒ်ဖိုယ်လံယ်. စေယ်တနယ်. သတယ်တရာအိုတ်ဒိုတ်ဝဲဒတ်နေတ်မံယ်  
နံသ်စသ်တခေါဒ်ကွေဒ်. သံကမ္မးသ်သေတ်အိုတ်ဂံသ်. လုံမထေရ်အိုတ်. ဖွီရဲတ်  
လံယ်ထီမယ်ဘူတ်ဝဲလံယ်.

(စိတ္တ) သဲထီနေတ်. မယ်ဘူတ်တခေါင်. အူယေလ်ကွောဒ်ဝီယံဘုံ. ဖဲအူယေယ်ပူယ်. ပညိတ်ဝဲဟဲ. အယဒ်လွီသ်မဲတ်နယ်တုယ်ဖိုတ်. သံကမ္မးသ်သေတ်ဂံသ်. တေထံတ်မယ်ဘူတ်ဝဲဖျသ်လံယ်. အိုတ်ခေါင်ဖျသ်နေတ်မေသ်ဝဲ. သံခါ (သုဓမ္မမထေရ်) လံယ်.

### (အဂ္ဂသာဝက) ခီပါဟဲကညဒ်ဝဲ

အခါတဘုံနေတ်ဒေါင်. ဟူဘတ်ဝဲ (စိတ္တ) သဲထီကူသ်ဘုံဒ်ဖိုတ်ပရးဃို. (အရှင်သာရိပုတ္တရာ. အရှင်မောဂ္ဂလာန်) ခီပါဒ်ဒ်သံကမ္မးသ်တကထို. ဟဲကညဒ်ဝဲလုံ. (မစ္ဆိကာသဏ္ဍ) ဝေသ်နေတ်လံယ်. တသ်ပရး(စိတ္တ)သဲထီဟူဘတ်ဝဲဘုံ. ယူယ်ဇနယ်ဖဒ်ဖဲတသ်လံယ်. လဲယ်တဂးသ်ခေါင်. ကျိယ်ပေဒ်နေဝဲဝီယံ. လုံနံသ်စသ်တေပလ်ဖျသ်ပူယ်. ပွဲဆိတ်နံသ်ဒုံဒ်အိုတ်ခုတ်ဝဲလံယ်. ပျုဒ်စူဒ်ဝဲတမ္ပိယံဝိုဒ်ဝီယံဘုံ (စိတ္တ) သဲထီနေတ်. ပတီရုံဒ်ထံတ်ဝဲ (အရှင်သာရိပုတ္တရာ) နေတ်မံယ်.

ကစသ်ဇုံ. ဟောပျဒ်နေကစသ်ပွဲသ်. တရာတစဲဒ်ဖိုမံယ်ကစသ်.

တကတ်ဇုံ. ဝဲသေတ်ဘတ်ဟဲခယီကွဲယီယံဃို. ပေယ်ပါလံယ်ဘွေဒ်ဒိုတ်အိုတ်ဝဲမံယ်. ဟောနေနယ်တရာ. အာအာတကဲဝဲ. မေတစဲဒ်ဖိုဒု. ကဟောပျဒ်ဝဲလံယ်. ကနတ်ထီမံယ်. တဲဝီယံ. ဟောနေဝဲတရာတစဲဒ်ဖို. (စိတ္တ) သဲထီနေတ်ဖဲကနတ်တရာခါ. တုယ်ဝဲလုံအနယ်ကယ်မိဒ်ဖိုယ်လံယ်. တရာကတးသ်ဘုံ (စိတ္တ) သဲထီနေတ်. ဘာလံယ်ဝဲ (အဂ္ဂသာဝက) ခီပါဝီယံ.

ကစသ်ဇုံ. ကစသ်ဒ်သံကမ္မးသ်တကထိုခဲလးသ်. ခဲဂံယ်လုံကစသ်ပွဲသ်ဟိတ်ကညဒ်ကြံသ်နေလသ်မေယ်ဒိုတ်တကေယ်ပတီရုံဒ်ဝီယံ. သုံဒ်ဘိုဒ်လုံအိုတ်ဖျသ်သံခါ. (သုဓမ္မမထေရ်) အိုတ်ကစသ်နသ်ကေ. ခဲဂံယ်ဒ်မထေရ်မျဒ်သေတ်တပူယ်ဃံ. လုံကစသ်ပွဲသ်ဟိတ်. ကညဒ်ကြံသ်မေယ်ဒိုတ်လသ်တကေယ်ကစသ်. တမံသ်ပေဒ်ရုံဒ်ဝဲလံယ်.

### (သုဓမ္မမထေရ်) သဒ်ထံတ်ဝဲ

(သုဓမ္မမထေရ်)ခံ.

ပွယ်သဲထီဝဲအီယံ. တမံသ်ပေဒ်ယယ်လုံလံသ်ခီ. သဒ်ထံတ်ဝဲဃို. တတူသ်လောလ်တဲဒ်ညေပဲလ်ကွေလ်ဝဲလံယ်. သဲထီကေယ်ဃေကညာ. အဘုံအာနသ်ကေ. ညေပဲလ်ထံဘိုဒေဒ်ဃို.

ကစသ်ဇုံ. ကစသ်ပွဲသ်. သိတ်ညာဘတ်ဝဲဒတ်လီ. ရှံဒ်ဝီယ်ကေယ်ဝဲဒတ်လံယ်. တုယ်လုံဟိတ်ဘုံ. ကျီကျဲယ်မိုယ်မျှဒ်. ဒိုတ်ထံဂေယ်ဝါ. ဘူတ်ဂံသ်ဖုညာ. ရဲသ်ကွဲယ် မယ်ပလ်ဝဲလံယ်. မုသ်ဝါဘုံ (သုဓမ္မမထေရ်) ခံ.

ကျဲတကတ်နေတ် (အဂ္ဂသာဝက) ဒီပါသေတ်ဂံသ်. ပလံသ်ရဲသ်ကွဲယ်မယ် ပလ်ဝဲဒေဒ်လဲတ်ဆိုမိုတ်ဝီယ်. လုံကစသ်ဒီပါတကညဒ်ဒေဒ်ဝဲ. အဆိုမဲလ်ညာ. လဲယ်ကညဒ်ဝဲလုံ (စိတ္တ) သဲထီဟိတ်လံယ် (စိတ္တ) သဲထီထိတ်ဝဲ (သုဓမ္မမထေရ်)ဘုံ.

ကစသ်ဇုံ. ဆိတ်နံယ်ဖဲအိယ်ရှံဒ်ဝဲဒတ်.

ဟုံတ်ဇုံ. ယတဆိတ်နံယ်. ကလဲယ်ဒေါဒ်မေယ်ဒိုတ်တဲဝီယ်. လုံရဲသ်ကွဲယ်မယ် ပလ်. ဟဒ်ကွသ်ဝဲဒတ်ဝီယ်နေတ်ဒေါဒ်. ဒးဒ်အမျီကွာ. ကတဲဆာဆိုတ်ထုဘတ်သဒ် (စိတ္တ) သဲထီယို.

တကတ်(စိတ္တ)သဲထီဇုံ.

နရဲသ်ကွဲယ်မယ်ပလ်. ဘတ်ဂံသ်ဖောဒ်သွဲဒ်. ဂေယ်ဝါဒိုတ်မဒ်ကောဒ်မီယ် ဒဲဒ်တနသ်ကေဘတ်တဲဝဲလုံအိုတ်တမီယ်ဒေဒ်နေတ်မေသ်လံယ်.

ကစသ်ဇုံ. မဒုအိုတ်တံသ်လဲတ်.

တကတ်ဇုံ. မေသ်နိတ်သိုကိုတ်စောဒ်အိုတ်တံသ်ဝဲမံယ်.

ကစသ်နေတ်ဒေဒ်ဝဲကောဒ် (အောက္ကလိကာ)စောဒ်ဝတ်ဃဒ်သောဒ်. တလံယ် ဆံဒေါဒ်မေသ်ဝဲမံယ်တဲဘုံ. (သုဓမ္မမထေရ်) သဒ်ဒိုတ်ထံတ်ဝဲ.

တကတ်ဇုံ. နဖျသ်ဒးဒ်နကစသ်ခေါဒ်ကေယ်. ယဲကလဲယ်ဟဒ်လုံ. တသ်လံသ် အဂယ်လံယ်တဲဘုံ.

(စိတ္တ) သဲထီသးဝံထီဆဒ်ဃေကညာဝဲ (သုဓမ္မမထေရ်) ခံတဒိုကနတ်. ထွဲဒ်ထံတ်လဲယ်ဝဲဝီယ်ဒေါဒ်. တုယ်လုံကစသ်ယွယ်အိုတ်. စေယ်တဝိုယ်ဖျသ်ဘုံ. နံသ်စသ်ဒးဒ်(စိတ္တ)သဲထီတဲအာတသ်ဂေသ်ကျိယ်. ပတီရှံဒ်ပျဒ်ကစသ်ယွယ်ခဲ လးသ်လံယ်.

### ဃေကညာကေယ် (စိတ္တ) သဲထီ

ကစသ်ယွယ်ခံ.

နဝဲနဲသ်သံဇုံ. နယ်နေတ်. တကတ်သေတ်. တသ်ကျိယ်ညိုယ်ပဒ်ကာနကဲဒ် ယဲဒ်တဲဆာဝဲ. ပျေဒ်တေတ်ဝဲ(သုဓမ္မမထေရ်) နေတ်ဝီယ်. နကေယ်ကဒါဇံယ်. ဃေကညာကေယ် (စိတ္တ) သဲထီနေတ်. မးကေယ်ဃေကညာဝဲလံယ်.

(သုဓမ္မမထေရ်) နေတ်ကေယ်ကဒါလုံ (မစ္ဆိကာသဏ္ဌာ) ဝေသိဝီယံ. တဲဝဲသဲထီ. တကတ်ဇုံ. နယ်နေတ်အပျိဒ်တအိုတ်ဝဲမံယ်. မေသိဝဲယတသ်ကမတ်လံယ်. နတူသ်လောလ်ဝီသဒ်စူယ်ကေယ်ယယ်မံယ်. ပိုယ်ချဒ်ဃေကညာဝဲလံယ်. ကစသ် ပွဲသ်. ဝီသဒ်စူယ်တကဲ. သဲထီတဲဘွံ. ဟာကေယ်ကဒါလုံကစသ်ယွယ်အိုတ်ကစသ် ယွယ်ခံ.

နဲသ်သံဝဲအီယံ. ကျာတာခဲဒ်ထယ်မယ်နဒ်ဒိုတ်အိုတ်ဝဲ. ယူယံစနယ် (၃၀) အိုတ်ကွဲ. ကမးလဲယ်ကေယ်လေသ်လိုယ်ဒတ်ဝဲ. ပလ်သဒ်ဒေဒ်နေတ်မံယ်. ဝီသဒ် စူယ်ကဲဂေသ်ကျိယံ. တသိုတ်တဲပျဒ်နေဝဲ. ပွဲလဲယ်ထဒ်ကဒါဝဲတဘွံဒေါဒ်. တုယ်လုံ ဟာကေယ်ဒေါဒ်တခံဒ်ဘွံ. မယ်နဒ်တအိုတ်လးယ်ဝဲ (သုဓမ္မမထေရ်) နေတ်.

လဲယ်ပတ်ဃုံလ်တကောဒ်. နဲသ်သံတပါ. သဒ်ကညံယ်ထးနူလ်လံယ်နေဝဲဒတ် လဲယ်ဒးဒ်နဲသ်သံတပါအီယံတပူယံဃံ. ဃေကညာကေယ်. တကတ်နေတ်ဇံယ်. တဲဝီယံဘွံမဒ်.

ဖိုအဲတ်. (သုဓမ္မ) ဇုံ.

ယယ်ကစသ်ယွယ်. သယ်သနယ်ဒွဲ. ဂေယ်ဝါယောဒ်တဘဒ်စံဒ်ရှံဒ်ဝဲ. နဲသ် သံဖုညာနေတ်မံယ်. တသ်အီယံယလံသ်. တသ်အီယံယဖျသ်. တသ်အီယံယတယ် နဒ်. တသ်အီယံယတကတ်. တသ်အီယံယတကတ်မုတ်. တဘတ်စွဲလာဒိုတ်. တအိုတ်ပလ်ဘတ်ဝဲ. လုံပလ်မယ်ဝဲဒေဒ်နေတ်နဲသ်သံဖုညာ. တသ်လိုတ်အးယမဲဒ်. နံဒ်ရှံဒ်ဖျဲဒ်ဆီဝဲဃို. ကီလေယ်သယ်ဖုညာ. တိုပွါအာထံတ်ဝဲလံယ်တဲဝီယံ. လုံဖဲလလ် ဓမဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

### အနေချိဒ်မေဒ်တေယ်သနယ်တံယ်

၁။ အသန္တံ ဘာဝနံ ပိစ္ဆေယျ

ပူရေက္ခာရဉ္စ ဘိက္ခုသု

အာဝါသေသုဣဿရိယံ

ပူဇာပရလေသုစ

အခံလုံပကညံ ... နဲသ်သံမးဒ်နေတ်. လုံနဲသ်စသ်လိုယ်တအိုတ်ဖှာ. ကူသ်.ဘျံဒ် ဖုညာ. ပတြးယ်လံယ်အာဝဲမေသ်ဂေယ်ဂေယ်. လုံနဲသ်သံ သေတ်ကွာ. လဲယ်မဲလ်ညာကဲဒိုတ်မေသ်ဂေယ်ဂေယ်.

လုံဖျသ်ဒွေပုဗ္ဗိယံ ပြုလ်ဒိုတ်စိုဝ်နေ့မေသ်ဂေယ်ဂေယ်.  
 မိုသ်ပသ်မဒ်တပါ. လုံအဂယ်မျှကွာဖုညာပုဗ္ဗိယံဇာယ်ဇံယ်  
 နေတ်လိုတ်ဒေဒ်ဝဲဒတ်လံယ်.

၂။ မမေဝ ကတမညန္တ၊  
 ဂီဟိပဗ္ဗန္တိတာ ဥဘော  
 မမေဝါတိဝဿာ အဿု  
 ကိစ္စာကိစ္စေသု ကိသ္မိန္ဒိ  
 ဣတိ ဗာလာဿသင်္ကပ္ပေါ  
 ဣစ္ဆာမာနောဝေ နုတိ

အခံလုံပကညံ ...

နဲသ်တပွဲကညံသေတ်ဖုညာလုံယံဖိုတ်နေတ်ယျုဒ်စုဒ်ကတံယ်  
 (သေနာသန) ဝိဒ်ဆိုဝိုတ်ဒိုတ်လံယ်သဒ်. တခံတ်တဘွံကေဒ်  
 စဒ်ဒိုတ်ဆေဒ်တသ်ရဲသ်ကွယ်ယမေတ်ဖွာကွယ်ဒေါဒ်. လုံယဒ်  
 တးဘတ်ကဲထံတ်ဝဲ. တဲကွယ်ယဝီယံမဒ်ဘတ်မယ်ဝဲ. မေသ်  
 ဒေဒ်ဝဲနဲသ်စသ်မယ်ဖုညာ. တသ်ဆိုဝိုတ်မေသ်ဂေယ်ကဲထံတ်  
 ဝဲလံယ်. ဒေဒ်ဝဲနဲသ်သံမးဒ်နေတ်. တသ်လိုတ်ရဲမဲဒ်မေသ်  
 ဂေယ်ဂေယ်. မယ်နဒ်တရာမေသ်ဂေယ်ဂေယ်. အာထံတ်  
 ဝဲဒတ်လံယ်.

မေသ်ဝဲမဒ်တေယ်နတ်တံယ်. ကတးသ်ဘွံ. ပွယ်အဂယ်ဖုညာ (သောတာ  
 ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

### (သုဓမ္မမထေရ်) ကဲထံထ်ယဟာတယ်

(သုဓမ္မမထေရ်) နေတ်မေသ်ဝဲ. တသ်သိုတ်အောဝယ်တဒ်. ဒိုကနတ်ဘတ်  
 ဝီယံ. ဘာလံယ်ကစသ်ယွယ်. ဒးဒ်ဟေတ်ဝဲ (တမာန်) နဲသ်သံတပုဗ္ဗိယံ. ဟဲဝဲလုံ  
 (မစ္ဆိကာသဏ္ဍာ) ဝေသ်ဒေါဒ်. တုယ်ဘွံဖဲ (စိတ္တ) သဲထီမဲလ်ညာဘံယာအယ်ပဒ်.  
 တေယ်သနယ်ကျာဝီယံ. ယေဝီသဒ်စူယ်ကေယ်ဝဲသဲထီ. သဲထီခံကစသ်ဇုံ.  
 ကစသ်ပလးကမတ်ဘတ်အပျီဒ်. ကစသ်ပွဲသ်ဝီသဒ်စူယ်ကေယ်ဝဲလံယ်.

ကစသ်ပွဲသ်. ပျီဒ်မာကမတ်. အပျီဒ်တောသဒ်မေဒ်ဒိုတ်နေတ်မံယ်.



ကစသ်နသ်ကေ. ဝိသင်္ခရုယ်ပွဲပူယ်ကေယ်ဇံယ်. ရှံဒ်ဖှာဝိုယ်ချဒ်ဘာလံယ်  
ကေယ်ဝဲလံယ်.

(သုဓမ္မမထေရ်) နေတ်လုံကစသ်ယွယ်. ဟောသိုတ်သံ. အောဝယ်တဒ်အတး.  
ဒိုကနတ်အိုတ်ဝဲဝိယ်. ဒိသံသးသံတံသ်ပူယ်ဒးဒ် (ပဋိသမ္ဘိဒါ) လွိသ်ပါတဘုံသံတုယ်  
ဝဲလုံ (အရဟတ္တဒ်ဖိုယ်လံယ်)

**ကဲသင်္ခအဆဲဒ် (စိတ္တ) သဲထီဟဲဘာကစသ်ယွယ်**

(စိတ္တ) သဲထီဆိုမိုတ်ဝဲ. ယယ်နေတ်. တရတ်မေသ်ဝဲကစသ်ယွယ်. တဘာဘတ်  
ဒေဒ်နသ်ကေ. တုယ်ဘတ်လုံ (သောတာပတ္တိဖိုလ်) တဘာဘတ်ဒေဒ်ဝဲကစသ်  
ယွယ်နသ်ကေ. (အနာဂါမိဖိုလ်) တီယ်ဝဲဒတ်. တရတ်မေသ်ဝဲကစသ်ယွယ်.  
မေတဘာဒု. တကြးဒ်ဝဲမံယ်. ကြးဒ်လုံယဘတ်လဲယ်ဘာ. ကလောဒ်ဝဲလံယ်.  
ဆိုမိုတ်ဝိယ်နိုတ်သို. ဟုသင်္ခ.ထောပဒ်.ကွဲစံ.တံလဲထီ.ကျတ်သကတ်. တသ်ဘူတ်ဂံသ်  
စဒ်ထံတ်ဝဲဖဲ. လေတ်ခိုတ်ယဲသ်ကယယ်ပူယ်. ထးနွံလ်ပွဲယ်ဝိယ်.

လုံကဘာဘတ်သင်္ခ. ကစသ်ယွယ်ဖုညာ. ဟဲပျလ်ဒးဒ်ယယ်တပူယ်သံ. ယေတ်  
ခယ်. အံတ်အံဂံသ်. ပလံသ်တဘတ်ကိုသ်ဝဲ. ပကတီဒ်ခုတ်ကဘဒ်. ကဘတ်ကဲ  
ထံတ်ဝဲ. ဟေတ်ပရးတဲကွး. ကျယ်ညယ်ဝဲလံယ်နေတ်ဘုံ. သံခါခွါယဲသ်ကယယ်.  
သံခါမုတ်ယဲသ်ကယယ်. အူပဒ်သကယ်ယဲသ်ကယယ်. အူပဒ်သီကယ်မုတ်ယဲသ်  
ကယယ်ဒးဒ် (စိတ္တ) သဲထီကမ္မးသ်ခဲလးသ်ပလ်ဖိုတ်အိုတ်ဝဲ. ကမ္မးသ်သးကထိုလံယ်.

**နဒ်တဘဒ်ခံဒ်ရှံဒ်ဝဲ**

ဒးဒ်(စိတ္တ)သဲထီတပူယ်သံ. ကမ္မးသ်သးကထို. ဟဲဘာကစသ်ယွယ်. ထွဲဒ်  
ဟဒ်ထံတ်လီ. သီတ်ညာဝဲ. တယူယ်ဇနယ်. တယူယ်ဇနယ်အိုတ်. တုယ်တသ်လံသ်ခဲ  
လးသ်တကွဒ်. နဒ်သေတ်ဖုညာ. တေထံတ်ပလ်နေဝဲ. ဒဲဘုံတ်မာတဒ်. နဒ်အံတ်  
အံဝိတ်ဆးလိုဒ်ကျေပျုဒ်ရှုဒ်ဒ်အံတ်ဝဲလံယ်. မတဂယ်သေတ်. တဂယ်မဒ်. ပေယ်  
ပါမူဒ်တအိုတ်ဝဲဒတ်. တနီယ်နေတ်. တယူယ်ဇနယ်ခယ်ကွဲဟဲဝဲ. တလာထံတ်ဘဒ်.  
တုယ်ဝဲလုံသယ်ဂူတ္တိဒ်ကံသ်လံယ်.

လုံလေယ်ပူယ်. ယဲသ်ကယယ်. ဟဲစောလ်ဝဲယေတ်ခယ်တကွဒ်. ယောဒ်လံယ်  
ရှယ်တအိုတ်ဝဲ. အတးလံသ်နေတ်ပွဲယ်အိုတ်ဝဲဒတ်. လုံကွဲတရှံဒ်နဒ်သေတ်. ဟေတ်

ဝဲလဲဒ်ဆယ်တကွဒ်. ပွယ်အာဂယ်ဂံယ်သေတ်. ဟေတ်လံယ်မယ်ဘူတ်ထွဲဘတ်ဝဲ  
ဒေဒ်. ကစသ်ယွယ်နေတ်ကောဒ်ထံတ်ဝဲ (အရှင်အာနန္ဒာ).

ဖိုအဲတ် (အာနန္ဒာ) ငါ့.

တဟာအိယ်. (စိတ္တ) သဲထီနေတ်ဒးဒ်ပျီဒ်စီအာဝဲ. ပွယ်လေတ်အခိုတ်ယဲသ်  
ကယယ်ပူယ်. ကဟဲတုယ်. ဘာဝဲယယ်ကစသ်လံယ်. တဲဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငါ့.

(စိတ္တ) သဲထီဟဲဘာကစသ်တုယ်ဘွဲ. လံယ်ဆံတမိယ်တမျို. တကိုပျယ်ဋီဟယ်  
ကဲထံတ်ဘတ်ဝဲဇေယကစသ်.

ဖိုအဲတ် (အာနန္ဒာ) ကဲထံတ်ဝဲမံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲငါ့. ကကဲထံတ်ဝဲမျိုဒေဒ်လဲတ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ငါ့.

(စိတ္တ) သဲထီနေတ်. ကဘာယယ်ကစသ်ယွယ်. မေဟဲဝဲဘွဲ. ဃောဒ်မေပဲယ်အိုတ်  
တသ်လံသ်ခဲလးသ်. ဝဒ်ဝဒ်တကွဒ်. လံယ်ဘူးတုယ်လုခံတ်လေသ်ခိုတ်. နဒ်မူခိုတ်  
ကဟဲစူယ်လံယ်နေဝဲ. တဲဝဲမေသ်လံယ်.

### နဒ်ပံ့ဗုယ်လံယ်နေဝဲ

ကစသ်ယွယ်တသ်တဲ. ဟူဘတ်ဝဲအဆံဆံနေတ်. ခူဝေသ်ဖိုဖုညာဒေဒ်ဝဲဘူတ်  
ကတ်လးပွယ်မေသ် (စိတ္တ) သဲထီကောဒ်ဝဲပွယ်နေတ်. ကဟဲဘာဝဲကစသ်ယွယ်.  
မေသ်ဝဲလံယ်တမျို. အဒ်အံတကိုပျယ်ဋီဟယ်. ကကဲထံတ်ဝဲဒတ်. ဝဲသေတ်တကွဒ်.  
မေသ်ဝဲ (စိတ္တ) သဲထီဘူတ်ကတ်တဖတ်. ကထီတ်ဘတ်. ကွသ်ဘတ်ဝဲမံယ်.  
ဒးဒ်ကပူယ်စောယ်ဂံသ်. ပလံသ်ဟဲစောလ်ဝီယ်. ကွဲယသ်ပယ်တဂးသ်ခေါဒ်ကွသ်  
ဝဲလံယ်.

(စိတ္တ)သဲထီသေတ်. ကမူးသ်တဒူတ်နေတ်. တုယ်လုဘိုဒ်ထံတ်ဖျသ်ဘွဲ. ပွဲလံယ်  
ဝဲသံခါယဲသ်ကယယ်. လုမဲလ်ညာဝီယ်. လုနံသ်စသ်ပရေဒ်သဒ်ဖုညာ. မိုသေတ်ငါ့.  
မိုသေတ်နေတ်. ဟဲပျလ်ထွဲကေယ်လုခိတ်ဝီယ်. ပလ်တေသ်အူပဒ်သီကယ်မုတ်  
တကွဒ်ဒးဒ်အူပဒ်သကယ်ယဲသ်ကယယ်. ဟဲဝဲလုကစသ်ယွယ်အိုတ်လံယ်.

ဖဲဟဲဝဲအခါ. ဖဲဒတ်ကစသ်ယွယ်မဲလ်ညာ. ပွယ်ဆးထးတ်. ပွယ်ဆိတ်နံယ်ဖျဒ်  
လေသ်လိုယ်တသ်တအိုတ်ဝဲ. ကွဲခိတ်ယသ်ပယ်. ဂးသ်တပးသ်ဆးထးတ်. အိုတ်  
ကွသ်ဒေါဒ်ဝဲပြဒ်ပြဒ်.

ပွယ်သေတ်တကွဒ်တဲဝဲ (စိတ္တ) သဲထီနတ်မေသ်ဝဲပွယ်အဝဲနတ်မံယ်. တဲဝီယ်. ဝတ်နူလ်. တိုခွေဒ်ဂေလ်လံယ်ကွသ်ဖိုတ်ဝဲလံယ်.

(စိတ္တ) သဲထီနတ်. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. ဝတ်နူလ်လံယ်ဝဲ. ယံယ်ချီယံတောယ်ကပြုသ်. စဲဒ်ဝဲဒွဲပူယ်. ကစသ်ယွယ်. ခံတ်ညာခိုတ်ဒိပယ်. ယိုယ်သေယ်ပဒ်ကာ. ဘာလံယ်ဝဲဒတ်လံယ်. ဖဲဘာဝဲတဘွံဃံ. နဒ်ဖဲစူယ်လံယ် နေဝဲလံယ်.

(စိတ္တ) သဲထီနတ်. ဖဲစေယ်တဂိုယ်ဖျသ်. တလာထံတ်ဘဒ်အိုတ်ဝဲဒတ်. ယွယ်ဒးဒ်သံကမူးသ်ဖုညာ. ဘူတ်ဘာဖဒ်ဒိုတ်ဟေတ်မယ်ဘူတ်ဝဲလံယ်. လုံဟဲပတ် ကမူးသ်ဖုညာပွဲအိုတ်ဝဲဖဲဖျသ်ပူယ်. ပျူဒ်စူဒ်လိုဒ်ကျွဲဝဲဒတ်လံယ်.

ပျူဒ်စူဒ်လိုဒ်ကျွဲဝဲနတ်. လုံဟဲပတ်နံသ်စသ်ပျိုဒ်စီတကွဒ်. တသူဘတ်ဝဲနံ စဲဒ်. နဒ်ကညံသေတ်. ဟေတ်လဲဒ်ဆံယ်ပျိုဒ်စီနတ်လံယ်. တသ်မယ်ခဲလးသ်ဝီယ် လးပွဲယံဝဲဒတ်လံယ်.

### (စိတ္တ) သဲထီကေယ်နံသ်စသ်လံသ်ကွဲ

တလာဆးကတံသ်. ပွယ်ထံတ်ဝီယ်ဘွံ. (စိတ္တ) သဲထီနတ်. သုဒ်ဘိုဒ်သဒ် ကစသ်ယွယ်အိုတ်ဘာလံယ်ဝီယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကစသ်ပွဲသ်နတ်. ကစသ်ဒိုတ်သေတ်ဂံသ်. ပလံသ်ဟဲစောလ်ဝဲ. တသ်ဘူတ်ပိုဒ်ထူးပျိုဒ်စီကောဒ်မီယ် လံယ်. လုံကွဲတံယ်နတ်. မေသ်ဝဲတလာ. လုံဖျသ်သေတ်မေသ်ဝဲတလာ. ဖဲဆး ကတံသ်ကွာဖုညာ. ကစသ်ပွဲသ်ဟဲစောလ်ပျိုဒ်စီတကွဒ်. တထုံဒ်ထံတ်သူဆံတ်ဘတ် ဝဲနံစဲဒ်.

နဒ်ကညံသေတ်. ဟေတ်လဲဒ်ဆံယ်ပျိုဒ်စီဖုနတ်လံယ်. မယ်ဘူတ်ဘတ်ဝဲ. ကစသ်ပွဲသ်. မေအိုတ်ယေလ်တနိုတ်နသ်ကေ. ကစသ်ပွဲသ်ပျိုဒ်စီ. တမေသ်လုံကမယ် ဘူတ်ဘတ်ဝဲ. လုံဟဲပတ်ပျိုဒ်စီ. ချဒ်လံယ်ဝီယ်. မိုတ်ကေယ်ဘတ်သဒ်မံယ်. ကစသ် ပွဲသ်လဲယံပလ်ပျိုဒ်စီလံသ်. ချဒ်နဲတ်ပျဒ်နေမံယ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇုံ.

နဲတ်နေသဲထီ. ကချဒ်ပျိုဒ်စီလံသ်ကွဲနတ်မံယ်.

(အရှင်အာနန္ဒ) နတ်လုံကစသ်ယွယ်. နဲတ်ပျဒ်လံသ်တး. နဲတ်လံယ်နေဝီယ်. (စိတ္တ) သဲထီဟဲပတ်ပျိုဒ်စီပလ်လံယ်ဝီယ်. ဒးဒ်ဟဲပတ်ကမူးသ်သးကထိုဒးဒ်လေတ် တကိုကေယ်ဝဲဒတ်လံယ်. နတ်ဘွံကညံဖုညာ.

(စိတ္တ) သဲထီနေတ်ဒးဒ်လေတ်တကို. ကေယ်ဝဲတကြးဒ်. တဲလောလ်သဒ်ဝီယံ. ယတနယ်(၇)ပါပွဲယံလေတ်ပူယံကောဒ်ခိုတ်ဒဲဒ်. ထးနံလ်နေဝဲလံယံ. သဲထီနေတ်. ဒးဒ်ပျီဒ်စိဖုညာပျူဒ်စူဒ်ဝဲနံသ်စသ်ကမ္မးသ်ပရေဒ်သဒ်. ဟာကေယ်ဝဲဒတ်လံယံ.

### (အရှင်အာနန္ဒာ) ရှံဒ်ထံတ်ဝဲ

(အရှင်အာနန္ဒာမထေရ်) နေတ်သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်. ရှံဒ်ထံတ်ဝဲလံယံ. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(စိတ္တ) သဲထီနေတ်. ဟဲလုံကစသ်အိုတ်ခါ. လုံကွဲတံယံတေလ်တလ်တလာ. ဖဲစေယ်တဝိုယ်ဖျသ်. တေလ်တလ်တလာ. မေသ်ဝဲကယ်လဒ်. ဒီဆးကတံသ်လးသ်နေတ်. ဒးဒ်နဒ်ကညံသေတ်. ဟေတ်လဲဒ်ဆံယံပျီဒ်စိတကွဒ်. မယ်ဝဲဘူတ်ဘာတယ်နဒ်. ဒးဒ်လေတ်တကိုကေယ်ဒေါဒ်လုံ. နံသ်စသ်လံသ်ကွဲ. နဒ်ကညံသေတ်. ဟေတ်ထးနံလ်နေဝဲ. ယတနယ်(၇)ပါပွဲယံလေတ်ကောဒ်ခိုတ်ဒဲဒ်ပူယံ (စိတ္တ) သဲထီနေတ်. ဒးဒ်ဟေတ်လဲဒ်ဆံယံပျီဒ်စိဖုနေတ်လံယံ. နံသ်စသ်ပရေဒ်သဒ်. ကကွသ်ပျူဒ်စူဒ်ဒဲဒ်အံတ်ဝဲလံတ်မံယံ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ. ဒေဒ်လဲတ်မံယံ. (စိတ္တ) သဲထီနေတ်. မေသ်ဝဲဟဲလုံကစသ်ယွယ်အိုတ်ခါလံတ်ဇေယ်. မေသ်ဝဲပူယံဇေယ်သဲဒ်ကယ်ရဒ်နေသ်ဘတ်ကဲထံတ်ဝဲ. မေလဲယံလုံတသ်လံသ်အဂယ်နေတ်မံယံ. ဒေဒ်ဝဲပူယံဇေယ်သဲဒ်ကယ်ရဒ်တကွဒ်. ဘတ်ကဲထံတ်နေဝဲဇံယံဇေတ်.

ဖိုအဲတ်(အာနန္ဒာ)ဇုံ.

(စိတ္တ)သဲထီနေတ်. ဟဲလုံယယ်ကစသ်အိုတ်နေတ်မေသ်ဂေယ်ဂေယ်. မေလဲယံလုံတသ်လံသ်အဂယ်နေတ်မေသ်ဂေယ်ဂေယ်. ဒေဒ်ဝဲပူယံဇေယ်သဲဒ်ကယ်ရဒ်တကွဒ်. ဘတ်ကဲထံတ်နေဝဲခဲလးသ်လံယံ.

ဒေဒ်ဝဲအူပဒ်သကယ်အီယံ. သတယ်မျဒ်နို့. တသ်ယိုယ်သေယ်လေမျဒ်အိုတ်ဝဲ. ဒးဒ်သီဒ်လဒ်အယ်စယ်ရဒ်. လးပွဲယံအိုတ်ဝဲ. ပွယ်ဒေဒ်အီယံဖုညာ. ဖဲလဲယံဝဲတစိုတ်စိုတ်. တသ်ပူယံဇေယ်သဲဒ်ကယ်ရဒ်အိုတ်ထံဘိုဝဲလံယံတဲဝီယံ. လုံဖဲလလ်မေဒ်တေယ်သနယ်တံယံဟောဖှာဝဲဒတ်လံယံ.

သဒ္ဓေါ သီလေန သမ္ပန္နော  
 ယသောဘောဂသမပ္ပိတော  
 ယံယံပဒေသံ ပဇေတိ  
 တတ္ထတတ္ထေဝပူဇိတော

အခံလုံပကညံ ... ဒးဒ်သိဒ်လဒ်လးပွဲယံဝဲပွယ်နေတ်. ဒးဒ်သိဒ်လဒ်ရှိဖွာအူပဒ်  
 သကယ်ဂေယ်ဝါဖုညာလုံဃးယံဝဒ်တရေဒ်အိုတ်ဝဲဒတ်.  
 သုယ်တောယ်ကံအိုတ်ဝယ် (၇) ပါဘုဟုထူဝေခေပွယ်.  
 စီဝေယ်ချာသယ်လးပွဲယံ. ဖဲလဲယံဝဲတကွဒ်ကညံနဒ်ဘတ်  
 ပုယ်ဇောယ်မယ်နေဝဲလံယ်.

မေသ်ဝဲမေဒ်တေယ်နယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာတုယ်ဝဲလုံ  
 (သောတာပတ္တိဖိုလ်)လံယ်.

မေသ်ဝဲကစသ်ယွယ်. ဟောဖွာဒေဒ်အိယ်ခါ (အရှင်အာနန္ဒာမထေရ်) နေတ်  
 (စိတ္တ)သဲထီလုံညာမယ်ဖူဘူတ်ဘာပတီရံဒ်ကေယ်ဝဲဃို. အတေဒ်ဇေကျံကေယ်တဲဖွာ  
 ဟောပျဒ်ကဒါနေဝဲဒေဒ်အိယ်လံယ်.

### အတေဒ်ပျေဒ်ယဒ် (စိတ္တ) သဲထီလုံညာဆွဒ်တံ

(စိတ္တ) သဲထီနေတ်. လုံပဒူမိုတ္တိယံရဒ်ကစသ်ယွယ်ခံတ်ထေဒ်မယ်ပလ်ဝဲဆွဒ်  
 တံအိုတ်ဃို. ကဗယ်တကလံသ်ဆးကတံသ်. ကယ်လဒ်ပဒ်လို. နဒ်ကညံပဝဒ်.  
 ကျေယ်လီယံဝေသ်ဝံယ်ဝီယံဘွံ. တုယ်လုံကဒ်သပဒ်. ကစသ်ယွယ်စုပုယ်.ကဲထံတ်ဝဲ  
 မူဒ်ဆိုပဝဒ်. တနီယံမုသ်ဒေဒ်. ယောဒ်ထံတ်ဘံ. ကဟဒ်ဃုတသ်ဖို. တသ်ညံယ်ထွဲဒ်  
 ထံတ်လဲယံဝဲပွယ်လုံလံယ်. တုယ်ပွယ်ကွာ. ဟဒ်ဃုကွသ်တသ်. လေအိယ်လေ  
 ဘဒ်. လုံကစးသ်ကွံယ်ဒေပုယ်. ဆိတ်နံယ်ဂုယ်လံယ်တရာ. သံခါတပါထီတ်ဘတ်  
 ဝဲဒတ်မံယ်.

မေသ်ဒတ်ကစသ်အိယ်.ဒးဒ်အကျေဒ်သိဒ်လဒ်ဂေယ်ဝါ. ကမေသ်ဝဲဂုယ်လံယ်  
 အာထိုဒ်တရာမံယ်.

မယ်တသ်ဘူတ်ဂံသ်. ပလံသ်ကကေယ်ဟီမေယ်ခိုတ်. ဆိုမိုတ်ဝီယံ. လုံအခွေ  
 ဟာကေယ်ဝဲဟီတ်. မးပွယ်ကရံဖဲနေမေယ်တသူဝီယံ. ထီတ်ဒေဒ်ဝဲဟဲကြံသ်မေယ်  
 ခိုတ်. သံခါတပါ. ဟီနေဝဲသံတဖျံသ်. လုံဒါလံယ်ပလ်လံသ်ကွဲ. ပွဲဆိတ်နံယ်ဝဲဝီယံ.



ပျော်လံယ်မေယ်တသူဝီယံလးသ်ဘုံ. မယ်ဘူတ်နေကစသ်မေယ်ခိုတ်နေတ်လံယ်.  
မယ်လောလ်ဝဲပွယ်အိုတ်ဟိတ်တကွဒ်ဝီယံ.

အဝဲနံသ်စသ်ခံ. ဘိုတ်ထံတ်မေယ်တသူဝီယံ. လုံကစးသ်ကွံယ်လံယ်ဒေလံသ်.  
ကရံဟဲဝဲလံယ်. လုံကွဲထိတ်ဖဲဒဲဒ်နေဝဲ. တုယ်လုံကစသ်အိုတ်ဘုံ.

ကစသ်ဇုံ. သဒ်ကညံယ်ပွဲသ်ဝီယံ. တူသ်လောလ်နေတသ်ဘူတ်တကေယ်ရှံဒ်  
ထံတ်ဝီယံ. ဟီနေတဖျံသ် ထးနုလ်မေယ်တသူဝီယံ. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲလံယ်.  
လုံဟဲဒဲဒ်ကွဲဖဲဖုညာမယ်ဘူတ်ဒေါဒ်ဝဲ.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. ပူယ်ဇောတ်ဖဲဝီယံ. ဒးဒ်အယတ်သယ်အိုတ်.  
မေယ်တသူဝီတ်ဆး. ကစသ်သေတ်သဒ်ရှီ. ခုတ်ကဘဒ်ဂံသ်မယ်ဘူတ်ဝဲဒတ်လံယ်.

မေယ်ဝဲဘူတ်ဘာစိုကမံယ်ဗို. ကဲဘတ်ပဝဒ်ကောဒ်ဃတ်ဒဲဒ်. တကထိုပွဲယ်လဲဒ်  
ဆံယ်တကွဒ်ဟဲဟော်ကစသ်ပွဲသ်ဝီယံ. ကဲကေယ်နေကစသ်ပွဲသ်. သဒ်ဖို့မုံသ်ပးယ်  
လသ်တကေယ်ကီသ်ဂံယ်ယဲသ်မျိုဆဲလံယ်သဒ်. ဖဲမူခိုတ်ဖုညာသေတ်နသ်ကေ.  
တဃုယ်စူယ်ဝဲ. ဟဲလံယ်ဒတ်လသ်တကေယ်.

မူဒ်ဆိုနေတ်. ဖဲသဒ်ဘိုအိုတ်. ဆးကတံသ်ပဒ်လို. မယ်ဝဲဘူတ်ဘာ. တုယ်သီ  
တဘုံ. အီတဝဲနဒ်ကံသ်ကတးထံတ်ဝဲ. လုံကဲထံတ်ဘတ်လံသ်ကွဲတကွဒ်. တုယ်ဘး  
ခံတ်လေသ်ခိုတ်. ဖဲလုံမူဒ်ဟဲစူယ်လံယ်ဝဲလံယ်. တဃတ်အီယ်နသ်ကေ. (စိတ္တ)  
သဲထီအိုတ်ဖွဲတ်လံယ်. တနီယ်နေတ်မေယ်ဂေယ်ဂေယ်. လုံဟဲယယ်ကစသ်  
ယွယ်အိုတ်ခါသေတ်. နဒ်ဖဲစူယ်လံယ်ဝဲဒတ်လံယ်. လဲဒ်ဆံယ်ပယ်ဏယ်နေတ်မံယ်.  
ဂေယ်ဝါထီဆဒ်. ယတနယ်နွီပါ. ပွဲယ်လေတ်ခိုတ်ယဲသ်ကယယ်ပူယ်နေသ်ဝဲဒတ်  
လံယ်.

ဖိုအဲတ်(အာနန္ဒာ)ဇုံ.

လံယ်အဒ်အံတမုံ. ဖဲမူဒ်ဟဲစူယ်လံယ်ဝဲ. ပွယ်ဘတ်ဟဲရှးဝဲ. ယတနယ်နွီပါအကျို  
ဆဲဒ်နေတ်. လုံကဲဘတ်မူဒ်ဆိုပဝဒ်. စိုယ်ဃတ်ခါ. ဂေယ်ဝါမယ်ဘူတ်ပျူဒ်စူဒ်တယ်  
နဒ်အစိုကမံယ်တကွဒ်မေယ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. လုံညာအတေဒ်ပဝဒ်. စိုယ်ဃတ်ကေယ်တဲပျဒ်ဟောဖှာ  
နေဝဲဒေဒ်နေတ်လံယ်.

(စိတ္တဂဟပဝဒ်) ဝိုင်ထူဒ်ဝီယံလီ



(၁၅)

## **(တောကျောင်းနေတိဿသာမဏေ) ဝိဒ်ထူဒ်**

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တပိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (တိဿသာမဏေ) ဃို (အညာဟိလာဘူပနိသံ)  
စဒ်ထံတ်မေဒ်တေယ်သနယ်ဟောဖှာဝဲဒတ်လံယ်. ကဲသဒ်ခံတ်ထေဒ်နေတ်မေသ်ဝဲ.  
ယယ်စကျိယ်ကံသ်ပူယ်လံယ်.

### **အတေဒ်ကဲသဒ်**

(အရှင်သာရိပုတ္တရာ မထေရ်မြတ်). အပသ် (ဝင်္ကန္တ) ပိုယ်နာဖဒ်ဒိုတ်.  
အဲတ်ဒုံဒ်ဒဲတီယ်သကောဒ်မေသ်ဝဲ(မဟာသေန) ပိုယ်နာဖဒ်ဒိုတ်နေတ်. အိုတ်ဝဲ  
ဖဲယယ်စကျိယ်ကံသ်ပူယ်နေတ်မေသ်လံယ်.

တနီယ်မုသ်ဒေါဒ် (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. ဟဲနံလ်ဒေါဒ်  
မေယ်ဒိုတ်လုံ. ယယ်စကျိယ်ဝေသ်ပူယ်ခါ. သဒ်ကညံယ်ဝဲ (မဟာသေန) ပိုယ်နာ  
ဖဒ်ဒိုတ်ဃိုလဲယ်ဆးထးတ်ဝဲဖဲ. ပိုယ်နာဟိတ်ကြိယ်မဲလ်ဒတ်နေတ်လံယ်.

### **စေယ်တနယ်ဂေယ်ပိုယ်နာဖွံတ်နုဒ်**

(မဟာသေန) ပိုယ်နာဖဒ်ဒိုတ်နေတ်. လုံညာကဲဒိုတ်ဘတ်နသ်ကေ. ခါအိယ်  
ပျိဒ်စီလးသ်ဒးဒ်. ဘတ်ဖွံတ်နုဒ်ဝဲဒတ်. လုံဟိတ်မဲလ်ညာ (အရှင်သာရိပုတ္တရာ  
မထေရ်) ဟဲဆးထးတ်ကြိသ်မေယ်ဒိုတ်. ထိတ်ဘတ်ဝဲဘွံ.

ယဇ္ဇိခွါ (သာရိပုတ္တရာ) နေတ်ဟဲဆးထးတ်. ကြံသ်မေယ်ဒိုတ်လုံယဟိတ်. ကမေယ်ဝဲမံယ်. ယဇ္ဇိခွါအိယ်. ယဖွတ်နဒ်လံယ်. တသိတ်ညာဝဲမေယ်လံယ်. ယဇ္ဇိခွါ ဂံသ်. ပလံသ်ကမယ်ဘူတ်တသ်. တအိုတ်နံမိယ်ဆိုမိုတ်ဝီယ်. တဒေါဒ်ထိတ်သဒ် အိုတ်ခူသူတ်ဝဲလံယ်. လုံအဂယ်. ကောဒ်နိယ်ဒဲဒ်သေတ်နသ်ကေ. ဖဲပိုယ်နာဖဒ် ဒိုတ်ဟိတ်အိယ်. ဟဲကညဒ်ထံဘိုမေယ်ဝဲလံယ်. ဟဲကညဒ်ကောဒ်ဘွံ. ပိုယ်နာဖဒ်ဒိုတ် နေတ်. မယ်ဘူတ်တသ်တအိုတ်ဃို. ဘတ်အိုတ်ခူသူတ်ထံဘိုဝဲလံယ်.

နေတ်မံယ်. တနိယ်မုတ်ဒေါဒ်. ပိုယ်နာဖဒ်ဒိုတ်နေတ်. ပွယ်တမံသ်ပေဒ်. လဲယ်ရိဒ်ဖဒ်သရဇ္ဈာယ်. နေသ်ဝဲတသ်ကူထံတ်တဆို. ဒးဒ်မေယ်တသ်နူသ်ထီ. ဟာကေယ်စောလ်လုံဟိတ်ဝီယ်. မေယ်တသ်နူသ်ထီအိယ်. ယကမယ်ဘူတ်ဇ္ဇိခွါ (သာရိပုတ္တရာ) ဆိုမိုတ်ပညိုတ်ဝဲ.

ဖဲနေတ်ခါ (အရှင်သာရိပုတ္တရာ) နေတ်ဂဲယ်ဆးထးတ်ဈာယ်သမယ်ပဒ်ခါ. ထိတ်ဘတ်ဝဲ. ပိုယ်နာဖဒ်ဒိုတ်နေတ်. ကမယ်ဘူတ်တသ်. အိုတ်ခေါဒ်ကွသ်ယယ်. ယမေလဲယ်မဒ်ကကြးဒ်လံယ်ဆိုမိုတ်ဝီယ်. ဟဲကညဒ်ဝဲလုံ. ပိုယ်နာဖဒ်ဒိုတ်ဟိတ် လံယ်.

ပိုယ်နာဖဒ်ဒိုတ်နေတ်. ထိတ်ဘတ်ဝဲ (အရှင်သာရိပုတ္တရာ) ဘွံ. သူတ်ဖွီသဒ် ညံကရံဘာလံယ်ဝီယ်အောဒ်ထံတ်နေကြယ်. ပွဲဆိတ်နံယ်ဝဲ. လုံတဖျံသ်ပူယ်. ထးနူလ်မယ်ဘူတ်ဝဲ. မေယ်တသ်နူသ်ထီလံယ်. (မထေရ်မြတ်) နေတ်ကြံသ်နေဖဒ် ဖံ. ကရံပေဒ်ကေယ်ဝဲတဖျံသ်ပိုယ်နာဖဒ်ဒိုတ်ခံ.

ကစသ်ဇုံ. မေယ်တသ်နူသ်ထီအိယ်. မေယ်ဝဲတဂယ်ဂံသ်လံယ်. နံသ်တဃတ် ဂံသ်. ပလံသ်ချီမေုဒ်နေလသ်. ကစသ်ပွဲသ်တကေယ်မံယ်. ဖဲပျီဒ်စိုဒ်ပယ်တဃတ် အိယ်ဘတ်ချီမုဒ်တဂေယ်. ရှံဒ်ထံတ်ဝီယ်. မယ်ဘူတ်ဝဲခဲလးသ်လံယ်. (မထေရ် မြတ်) နေတ်ဖဲနေတ်လံယ်. ဆိတ်နံယ်ကပးဝဲ. ကပးဝီယ်ဘွံ. လုံနေသ်ပလ်တသ် ကူမယ်ဘူသ်ဒေါဒ်ဝဲ.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. မေယ်ဝဲဘူတ်ဘာဘတ်. စိုကမံယ်ဃို. ဒေဒ် ကစသ်သိတ်ညာဘတ်တရာ. သိတ်ညာဝဲ. ဝီယ်ကတးသ်တုယ်ဘတ်လသ်တကေယ် ဆူဒ်တံဃေဝဲလံယ်. တကတ်ပိုယ်နာဖဒ်ဒိုတ်ဇုံလုံနဃေဆူဒ်တးလးပွဲယ်နေလသ် တကေယ်တဲဝီယ်. ဟောနေဝဲအနုမောဒနယ်တရာဝီယ်. ကေယ်ကညဒ်ဝဲလံယ် လုံဖွတ်နဒ်ပေယ်ပါကယ်လဒ်ခါ. မယ်ဘူတ်ဘတ်ဝဲတသ်ဘူတ်နေတ်. မယ်ဘူတ် ကစသ်ဂံသ်. မယ်ဘူတ်ပလံသ်. သဒ်မုံသ်ဟဲကဲထံတ်ဝဲဂေယ်မဒ်လံယ်.

(မဟာသေန) ပိုယ်နာဖဒ်ဒိုတ်နတ်. မယ်ဘူတ်ကစသ်နတ်ဝီယံဘုံ. သဒ် မုံသ်ပးယံအိုတ်ဝဲဂေယ်မဒ်လံယ်. လုံ(မထေရ်မြတ်)ဖံဒိုတ်နသ်ကေ. အဲတ်ဒိုတ်အိုတ် ဟဲကဲထံတ်ဝဲလံယ်.

### ပျီဒ်ခိုဒ်ပယ်ကဲသဒ်. ပိုယ်နာလုံခိပဝဒ်ကဲဘတ်ကညံ

(မဟာသေန) ပိုယ်နာဖဒ်ဒိုတ်နတ်လုံ (အရှင်သာရိပုတ္တရာ) ဖံဒိုတ်ဒးဒ်တသ် အဲတ်ဒိုတ်. ကျီယံညိုယ်အိုတ်ဝဲသဒ်တဖူးတ်နတ်ဃို. သီဝီယံလုံခိဘုံ. လုံသယ် ဝူတ္တိဒ်ကံသ် (အရှင်သာရိပုတ္တရာ) အလိုဒ်အကျေမေသ်ဝဲ. တကတ်ဟိတ်ပူယ်. ဝတ်နူလ်ဟုံဒ်ဝဲလံယ်. နူလ်ဟုံဒ်ဝီယံတဘုံဃံ. အမိုသ်နတ်. တသ်လိုတ်အိုတ် ထံတ်ဃိုတ်ဖျဲဝဲအဝယ်.

အဲတ်ဝယ်ဇုံ. ယယ်နတ်. ဟုံသဒ်အိုတ်ထံတ်ဝဲလီ. ယယ်နတ်တသ်လိုတ် အိုတ်ကဲထံတ်ဝဲတမီယံမံယ်.

အဲတ်ဒေမုတ်ဇုံ. မဒုတသ်လိုတ်အိုတ်ကဲထံတ်ဝဲလဲတ်.

အဲတ်ဝယ်ဇုံ. (အရှင်သာရိပုတ္တရာ) ဒးဒ်သံကမူးသ်ယဲသ်ကယယ်. လုံဟိတ် တမံသ်ပေဒ်ဝီယံ. တယောထီဂေယ်အိုတ်. မေယ်ဒိုတ်တသ်နူသ်ထီ. မိုတ်မယ်ဘူတ် သဒ်. ယယ်နတ်ဒေါဒ်. ဆိုသေတ်ဘေတ်ကူကယ်. ကယ်ထံတ်ဝီယံဘုံ. ဖံတ်ဃုလ် ထူခွဲဒ်ဆိတ်နံယ်လုံသံမူးသ်သေတ်ကတးသ်. သံကမူးသ်သေတ်. ကပးဝီယံအိုတ် တံသ်တကွဒ်. ပလံသ်မိုတ်အံတ်ဘတ်သဒ်. ယယ်တသ်လိုတ်အိုတ်ကဲထံတ်ဝဲဒေဒ် နတ်လံယ်.

တိုသ်နတ်. ဟုံဒ်သဒ်အိုတ်. ပေါလ်မုတ်ဖုညာ. မိုတ်ကူသဒ်. ဆိုသေတ်ဘေတ် တသ်ကူသဒ်လိုတ်အိုတ်ဟဲဖှာဝဲနတ်. လုံဟုံဒွဲကိုအိုတ်ဝဲဖိုနတ်. ကစသ်ယွယ်သယ်သနယ်ဒွဲ. ကကဲဝဲနဲသ်သံအဂံသ်ပိုဒ်ပဒ်နီမေဒ် မေသ်ဝဲ (အဋ္ဌကထာ) တရတ်သေတ်တဲဝဲမေသ်လံယ်.

အဝယ်နတ်. တသ်ဂေသ်တကွဒ်. တဲပျဒ်ဝဲဆွယ်မျိုသေတ်ဒေါဒ်. မိုသ်ပသ် ဆွယ်မျိုဖုညာ. ဝဲသေတ်ဖိုမုတ်ကြးဒ်ဒးဒ်တရာတသ်လိုတ်အိုတ်ဖှာဝဲမေသ်လံယ်. သဒ်ခုအိုတ်စးယံဝဲကောဒ်ဂယ်ဝီယံ. တမံသ်ပေဒ် (အရှင်သာရိပုတ္တရာ) ဒးဒ်သံ ကမူးသ်သေတ်ဒေါဒ်. တယောထီဂေယ်အိုတ်. မေယ်ဒိုတ်တသ်နူသ်ထီ. ဆဲဒ်ကဒ် မယ်ဘူတ်ဝဲလံယ်.

ဟုံဒ်သဒ်အိုတ်. မုတ်ဖိုနတ်. ဆိုသေတ်ဘေတ်တသ်ကူ. ကူကယ်ထံတ်ဝီယံ  
လုံသံကမ္မးသ်သေတ်. ကတးသ်နတ်. ဆိတ်နံယံအိုတ်ဝဲလံယံ. သံကမ္မးသ်သေတ်.  
ကပးဝီယံအိုတ်တံသ်မေယ်တသ်နူသ်ထီအံတ်ဝဲဒတ်လံယံ. အံတ်ဝီယံနတ်.  
တသ်လိုတ်ဘတ်လံသ်မသ်ဝဲဒတ်လံယံ. ဝီယံဘွဲတအိုတ်ဖွဲတ်ဒေဒ်ခါ. တယေလ်  
တမံသ်. ဆးကတံသ်ကယ်လဒ်ခါဂေယ်ဂေယ်. အိုတ်ဖွဲတ်ဝီယံခါမေယ်ဂေယ်ဂေယ်  
(ရှင်သာရိပုတ္တရာ) ဒးဒ်သံကမ္မးသ်သေတ်. တယောထီဂေယ်အိုတ်. မေယ်ခိုတ်  
တသ်နူသ်ထီ. မယ်ဘူတ်ဝဲလံယံ.

**တိုသ်နတ်. မေယ်ဝဲမေယ်နူသ်ထီ. မယ်ဘူတ်ကဲဝဲနတ်. ဖိုသတ်မေယ်ဝဲလုံ  
ကဲဝီယံနာပဝဒ်ခါ. မယ်ဘူတ်ပလ်ဝဲမေယ်တသ်နူသ်ထီ. ဖိုကမံယံ  
မေယ်လံယံ.**

### ပို့သတ်လံယံတမ္ပဘူတ်ဘာ

အိုတ်ဖွဲတ်ဝီယံ. မယ်(မင်္ဂလာ) နီယံဘွဲ. လုံဂံယံဂံယံခါ. ဒုံဒ်အံတ်လုသ်ပလ်  
နေထီဝီယံ. ဒုံဒ်ကူကယ်ဂေယ်ဝါထံတ်ဝဲ. တသ်တကလံယံ (ကမ္မလာ) ဖံခိုတ်ဖးတ်  
မိနံယံဃလ်ဝဲလံယံ. ဖိုသတ်နတ်လုံမိနံယံကွသ်ထီဝဲ (အရှင်သာရိပုတ္တရာ မထေရ်  
မြတ်)နတ် မထေရ်ဝဲအီယံ. ယဆီပူဝဲလဲဒ်အူတရတ်မေယ်လံယံ. မေယ်ဒိုတနေလ်  
ဘတ်မထေရ်ဝဲအီယံဃို. ဒေဒ်ဝဲစီစေယ်ချာသယ်တကွဒ်. နေသ်ဘတ်ဝဲလံယံ.  
ယယ်နတ်မထေရ်အံသ်. တမီယံတမျိုတိုမယ်ဘူတ်မဒ်. ကကြးဒ်ဝဲလံယံ. ဆိုမိုတ်  
ဝီယံ. ကဟီသီဒ်လဒ်ဂံသ်. ဟဲစောလ်ထံတ်ဝဲဖိုသတ်ဘွဲဖိုသတ်နတ်. ပီပေသ်ဃလ်  
ဝဲ (ကမ္မလာ) နတ်ကွးယံမူဆူလံယံ. စောလ်ဖိုသတ်ခံဆိုမိုတ်ဝဲ. (ကမ္မလာ)  
ဟဲကွသ် ပတ်ဃုလ်ထုံဒ်ဖဲသ်ကွေလ်ဝဲ. ဖိုသတ်နတ်. ဟံတ်ဖဒ်ဒိုတ်ထံတ်ဝဲလံယံ.

ဆွေယ်မျိုသေတ်ခံ. ပွဲဟံတ်ဖိုသတ်တဂေယ်. တဲဝီယံဒးဒ် (ကမ္မလာ) တပူယံ  
ဃံဟဲစောလ်ဝဲလံယံ. ပွဲဘာလံယံမထေရ်ဘွဲ. (ကမ္မလာ) နတ်ပွဲလံယံတဲလ်  
ဝဲဖဲမထေရ်ခံတ်ထေဒ်နတ်လံယံ. ဆွေယ်မျိုသေတ်ခံ. ဖိုသတ်တသီတ်ညာဃို.  
မယ်ဝဲဒေဒ်အီယံတတဲဝဲ.

ကစသ်ဇုံ. ကစသ်ပွဲသ်သေတ်ဖိုခွါ. ဟေတ်မယ်ဘူတ်ဝဲနတ်. ဒေဒ်ဝဲကစသ်  
ပွဲသ်သေတ်မယ်ဘူတ်သောဒ်လံယံပတီရုံဒ်ထံတ်ဝဲဝီယံဘွဲ.



ကစသ်ဇုံ. တတ်တကလံသ် (ကမ္မလာ) မယ်ဘူတ်ဝဲဖိုခွါဆေဒ်ဂံသ်. ပလံသ် သဒ်ကညံသ်. ဟေတ်လံသ်နေသေတ်ခယ်ပိုတ်. လသ်တကေယ်မံသ်ကစသ်. ရှံဒ်ထံတ်ဝဲလံသ်.

ဖိုသတ်အိယ်. အမိယ်အိုတ်ဝဲဒေဒ်လဲတ်.

ကစသ်ဇုံ. မေသ်ဝဲဒးဒ်ကစသ်. အမိယ်လံသ်ယုံသ်. မိယ်တိဿ. ကမေသ် လံတ်မံသ်ကစသ်.

**တိုသ်နတ်. မေသ်ဝဲအမိယ်လံသ်ယုံသ်. ရှံဒ်ထံတ်ဝဲနေတ်. (အရှင်သာရိပုတ္တရာ) နံသ်ဆေဒ်ခါ. ကညံမိယ်မေသ်ဝဲ (ဥပတိဿ) လံသ်ယိုနေတ်ရှံဒ် ထံတ်ဝဲဒေဒ်နေတ်လံသ်.**

ဖိုသတ်မိုသ်နေတ်. ယဖိုခွါတသ်လိုတ်ဘတ်. အဲတ်ဒေါဒ်တကွဒ်. တမယ်ဟဒ် ဂံသ်နံဘုံ. ဆိုမိုတ်ဝိယ်. ကောဒ်နေဖိုသတ်မိယ်စဒ်ထံတ် (လောကီမင်္ဂလာ) မယ် ဝဲကောဒ်ဘုံဒဲဒ်ခါ (အရှင်သာရိပုတ္တရာ) သံကမ္မးသ်သေတ်. တယောထီဂေယ်. မေယ်တသ်နုသ်ထီမယ်ဘူတ်နေဝဲလံသ်.

### တိဿဖိုကယ်ထံတ်တပွဲ

(တိဿ) ဖိုခွါနေတ်လုံမယ်သေအံတ်အိုတ်. ဆွေယ်မျိုသေတ်ခးတ်သဒ်ဂေယ် ဝါဒိုတ်ထံတ်ဝဲ(၇)နိတ်ထံတ်ဘတ်ဘုံ. သုံဒ်ဘိုဒ်သဒ်လုံအမိုသ်အိုတ်.

မိုဇုံ. ဖိုခွါနေတ်လုံ (အရှင်သာရိပုတ္တရာမထေရ်မြတ်) အိုတ်မိုတ်ကဲသဒ်တပွဲ နဲသ်မံသ်. ဃေဝဲခွေဒ်လံသ်.

ဖိုခွါဇုံ. လုံနလိုတ်တးနဲသ်တပွဲကဲဇံသ်. ဟေတ်ဝဲခွေဒ်ယသ်ဝိယ်ဘုံတမံသ်ပေဒ်ဝဲ (အရှင်သာရိပုတ္တရာ) ဟဲကညဒ်တုယ်ဘုံ. ဆဲဒ်ကဒ်မယ်ဘူတ်မေယ်ခိုတ်ဝိယ်.

ကစသ်ဇုံ. ဖိုသတ်အိယ်. ကကဲဘတ်သဒ်. တပွဲနဲသ်လုံကစသ်အိုတ်. ဃေဝဲ ခွေဒ်ယို. မုသ်ဟာဘုံ. ကွဲထံတ်ဖိုသတ်. ကစသ်ပွဲသ်သေတ်. ကဟဲလုံဖျသ်မံသ် ကစသ်. ပတီရှံဒ်ဝိယ်. ပွဲကေယ်ကညဒ်ဝဲမေသ်လံသ်.

တုယ်မုသ်ဟာဘုံ. ဒိုတံပူယ်ဇေယ်. မယ်နေဝဲဖိုသတ်ဝိယ်. ဟဲကွဲထံတ်လုံ ဖျသ်အဒ်ဝဲလုံမထေရ်အိုတ်နေတ်လံသ်.

(အရှင်သာရိပုတ္တရာမထေရ်) နေတ်ကတဲဘတ်သဒ်တသ်ဒးဒ်. ဖိုသတ်နေတ် မေသ်ယိုနဝဲဖိုသတ်တိဿဇုံ တသ်လုံကဲတပွဲကဲနဲသ်နေတ်. မေသ်ဝဲတသ်ကံဒိုတ်

မဒ်လံယံ. မေလိုတ်လုံကိုသ်. နေသ်လုံခွိတ်သေဝဲလံယံ. မေလိုတ်အခွိတ်နေသ်  
ဒေါဒ်ဝဲအကိုသ်သေလံယံ. ဒးဒ်ဖွတ်နဒ်ရဒ်. ဘတ်ပေယံပါသဒ်အိုတ်မူဝဲလံယံ.  
နဝဲဖိုသတ်နေတ်. ခုတ်ကဘဒ်ကွာ. ဟဲဒိုတ်ထံတ်ဘတ်ဝဲ. နကဲနဲသ်တပွဲကကဲဝဲ  
ယေဝဒ်ဝဲဒတ်လံယံ.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. လုံကစသ်ဒိုတ်သိုတ်သံအတးခဲလးသ်ကျေဒ်ကကဲ  
မံယံဆိုမိုတ်ဘတ်ဝဲကစသ်.

ဂေယံလီဖိုသတ်ဇုံ. တဲဝီယံမယ်လိုနေဝဲ (တစပဉ္စကကမ္မဋ္ဌာန်း) ဝီယံဒုံဒ်ကဲ  
တပွဲနဲသ်သံလံယံ.

**တိုသ်နတ်.** တသ်လုံ (တစပဉ္စက ကမ္မဋ္ဌာန်း) နေတ် (ဒွတ္တိံသကာရကမ္မဋ္ဌာန်း  
၃၂ ပါး) ကွာ. (ကေသာလောမာနခါဒန္တာတစော) ယဲသ်ခူဒ်ယျံဒ်  
ထံတ်ဘဒ်မေသ်ဝဲဒတ် (တစပဉ္စက ကမ္မဋ္ဌာန်း) မေသ်လံယံ. မေသ်  
ဝဲ (ဒွတ္တိံသကာရတစပဉ္စက ကမ္မဋ္ဌာန်း)နေတ်. ကစသ်ယွယ်ခဲလးသ်  
ပွဲထးပလ်တံသ်တသေဝဲကမထာမေသ်လံယံ.)

မိုသ်ပသ်သေတ်နေတ်. နံသ်စသ်ဖိုခွါ. ကဲတပွဲနဲသ်. ပလံသ်ပူယံဇောယံမယ်  
ဘူတ်ဂံသ်(၇)သံထီဆဒ်ယွယ်ဒးဒ်သံကမ္မးသ်သေတ်. တယောထီဂေယံအိုတ်. မေယံ  
ခိုတ်တသ်နူသ်ထီ. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲလံယံနဲသ်သံဖုညာ.

ဝဲသေတ်ကောဒ်နီယံဒဲဒ်. မေယံတသ်နူသ်ထီ. ကပးတကဲဝဲလံယံ. တုယံလုံ  
ဘတ်ကအိတ်ကအိုဒ်ထံတ်ဝဲလံယံ. (၈) သံထံတ်ဘဒ်နီယံဘုံ. တပွဲ.တိဿ.နေတ်  
ဒးဒ်နဲသ်သံသေတ်တပူယံဃံ. ဟဲနူလ်ဒေါဒ်မေယံလုံဝေသ်ပူယံလံယံ.

ခူဝေသ်ဖိုသေတ်ဖုညာ. တပွဲတိဿ. တနီယံအီယံကဟဲဒေါဒ်မေယံ. ဝဲသေတ်  
ကပူယံဇောယံမယ်ဘူတ်ဝဲတဲဝီယံ. မေယံခိုတ်အလလ်ယဲသ်ကယယ်.  
ကူကယ်ယဲသ်ကယယ်. လုံကွဲဟဲခေါဒ်မယ်ဘူတ်နေဝဲလံယံ. လုံခီတနီယံဟဲမယ်ဘူတ်  
ဝဲလုံဖုသ်. ဒေဒ်လုံညာအတးမယ်ဘူတ်ဝဲသောဒ်.

နေတ်မံယံတပွဲတိဿနေတ်. ဖဲခီသံတံသ်ပူယံ. မေယံခိုတ်အလလ်တကထို  
ကူကယ်တကထို. မယ်ဘူတ်နံယံဖဒ်ဘတ်နေဝဲသံကမ္မးသ်သေတ်လံယံ.

**တိုသ်နတ်.** မေသ်ဝဲနေသ်ဘတ်. လတ်လယ်ပဒ်ဒေဒ်အီယံနေတ်. လုံကဲဘတ်  
ဝိုယံနာပဝဒ်ခါ. မေယံခိုတ်ဒးဒ်. တသ်ကူထံတ်တဘေတ်. မယ်  
ဘူတ်ဘတ်ဝဲအစိုကမံယံမေသ်လံယံ.)

နေတ်မံယ်. နဲသံသံဖုညာကောဒ်နေတပွဲတိဿမိယ်လုံ (ဝိဇ္ဇာပါတဒါယကတိဿ) မယ်ဘူတ်မေယ်မေသံဝဲတိဿကောဒ်ဝဲဒတ်လံယ်.

### မယ်ဘူတ်ကယ်ပလယ်တသံဘံ

တုယ်ဒေါဒ်လုံဒီတနီယံဘံ. တပွဲတိဿနေတ်. ဟဒ်လဲဒ်ဝဲဖျယ်ကရးဒွဲပူယ် နဲသံသံဖုညာ. တသံဝိုသ်သဒ်ယို. ဆိုဒ်မေတ်အူထိတ်ဘတ်ဝဲ. ကစသ်သေတ်ဇုံ. ဆိုဒ်မေတ်အူလံတ်ဇေယ်.

ဇုံတ်မံယ်. တပွဲဖိုဝဲသေတ်တသံဝိုသ်သဒ်ယိုဆိုဒ်ဝဲမေတ်အူမံယ်.

ကစသ်သေတ်ဇုံ. တသံမေဝိုသ်နေတ်. ဘတ်ကယ်ဃလံဝဲ. ကယ်ပလယ် တမေသ်ယယ်. ကယ်ပလယ်နေတ်. တူသ်တသံဝိုသ်ကဲဝဲ. တမေသ်လံတ်ဇေယ် ကစသ်သေတ်. တပွဲဖိုဇုံ. နဝဲနေတ်. လုံညာဘူတ်ကတ်အိုတ်ယို. ဖဲလိုတ်တးနေသ်ဝဲ ကယ်ပလယ်ခွေမံယ်. ဘူတ်ကတ်ရှယ်ဒေဒ်ဝဲသေတ်ဖုညာ. ကလဲယ်နေသ်ဝဲဖဲလဲတ် မံယ်တပွဲဖိုဇုံ.

ကစသ်သေတ်ဇုံ. မေဒေဒ်နေတ်. လုံလိုတ်ဘတ်ကယ်ပလယ်နဲသံသံဖုညာ. ဟဲပျလ်ထွဲဒးဒ်ကစသ်ပွဲသ်တပူယ်ဃံ. တဲကျေယ်ညယ်နေဝဲဒတ်လံယ်. နေတ်ဘံ. နဲသံသံတကထိုပွဲယ်. ဟဲထွဲဒ်ထံတ်ဝဲလံယ်. တပွဲတိဿနေတ်. မေသ်အာဝဲတဘးဒ် အီယ်. နဲသံသံဖုညာ. ကလဲယ်နေသ်ကယ်ပလယ်ဖဲလဲတ်. တသဒ်အုံဒ်ဝဲနဲစဲဒ်. တံမံသ်ပေဒ်ထံတ်. နဲသံသံတကွဒ်. လံယ်ဝဲလုံဝေသ်ပူယ်ပြဒ်ပြဒ်လံယ်. လုံဝေသ်ခွး နေသ်ဝဲ. ကယ်ပလယ်ယဲသ်ကယယ်လီမံယ်. ဟဲနူလ်လံယ်လုံဝေသ်ပူယ်. နေတ်ဘံ ပေါလ်ခွါတဂယ်. လဲယ်ဖျဒ်ဘတ်ကွဲလုံဈေပူယ်. ထိတ်ဝဲပွယ်တလတ်လံယ်ဆာ. ကယ်ပလယ်ကစသ်တဂယ်.

ဝိုယ်မံတ်ခွါဇုံ. တပွဲဖိုတပါနေတ်. ဟဒ်သေကယ်ပလယ်ဟဲဝဲဒတ်လီ.

နကယ်ပလယ်တကွဒ်. ပလ်ခူသူတ်ကွေလ်ဇံယ်နေတ်.

ဒေဒ်လဲတ်မံယ်. တပွဲဖိုနေတ်ဟီဝဲလုံပွသ်မယ်ဘူတ်လံတ်ဇေယ်. ပွယ်တမယ် ဘူတ်သေတ်ဟီဝဲလံတ်ဇေယ်.

ဟီဝဲလုံ. ပွယ်မယ်ဘူတ်နေတ်လံယ်. ဝိုယ်မံတ်ဇုံ. မေဒေဒ်နေတ်တလိုတ် ဘတ်မံယ်တဲဝဲ. နေတ်ဘံတပွဲတိဿ. အလူယ်ခယ်ကယ်ပလယ်တသံဘံတကွဒ် ပွယ်ထံတ်ဘဒ်တကထိုဘံ. ပွဲလံယ်မယ်ဘူတ်ကွေလ်ဝဲသံကမ္ဘးသ်ခဲလးသ်လံယ်.

## တပွဲတိဿအိုတ်ပွသ်ကွာဗျသ်

အိုတ်ဝဲသယ်ဂူတ္တိဒ်ကံယ်. စေယ်တဂိုယ်ဖျသ်. လုံကဲထံတ်တပွဲဝီယ်. တပွဲဖို  
တိဿ. အိုတ်ဆွယ်မျိုသေတ်ဖုညာဟဲတုယ်ထံဘိုဝဲ. တဲသကောဒ်ဒေါဒ်တသ်  
ပြဒ်ပြဒ်. ဆိုမိုတ်ဝဲ. တပွဲတိဿ. ဆိုမိုတ်ဝဲ. ယယ်နေတ်. အိုတ်ဝဲဖဲအီယ်. ဆွယ်  
မျိုဖုညာဟဲတဲသကောဒ်တသ်. မေတတဲဆးကဒါဇံယ်တဂေယ်. ထဲဘတ်တဲတသ်  
ဒးဒ်သုဝဲနေတ်. အာထိုဒ်တရတခွဲဒ်. ယယ်နေတ်. မယ်လိုနေကမထာလုံကစသ်  
ယွယ်အိုတ်ဝီယ်. မေအိုတ်လုံပွသ်ကွာဒု. ကဂေယ်ဝဲမံယ်ဆိုမိုတ်ဝီယ်ဘွံ.

မေအိုတ်ဒးဒ်ဆွယ်မျိုသေတ်နေတ်. ဆွယ်မျိုတကွဒ်. ကတမံသ်ပေဒ်ယယ်  
ဒေါဒ်. ဆိုမိုတ်ဝီယ်. ယီယ်ဒးဒ်သယ်ဂူတ္တိဒ်ဝေသ်. ယုယ်ဇနယ်တကယယ်ခီဆီ.  
ထွဲဒ်လဲယ်ဝဲတုယ်တဝံတဖူးတ်ဘွံ. ဟဲထွဲဒ်ထံတ်လုံတဝံပူယ်. သဒ်ပွယ်တဂယ်.  
ထီတ်ဝဲဒတ်.

တကတ်ကျီဇုံ. ဖဲတဝံအီယ်. နဲသ်သံသေတ်ဖျသ်. အိုတ်ဝဲစေသ်ဇေယ်.

အိုတ်ဝဲမံယ်ကစသ်.

မေအိုတ်. လဲယ်ဖျသ်ကွဲနေတ်နဲတ်ပျဒ်ယယ်တထီတ်မံယ်.

အူပဒ်သကယ်သဒ်ပွသ်နေတ်. ထီတ်ထံတ်ဝဲတပွဲတိဿ. ဒေဒ်ဝဲအဖိုခွါတသ်  
အဲတ်ကျီဖှာထံတ်ဝဲဃို.

ကစသ်ဇုံ. ဟဲမံယ်ကစသ်ပွဲသ်. ကလဲယ်နဲတ်ပျဒ်ဒတ်ဝဲတဲဝီယ်. လဲယ်တပွဲမဲလ်  
ညာ. ထွဲဒ်လဲယ်ဝဲလုံကွဲတံယ်. ဒးဒ်အဖံအသတ်လးပွဲယ်အိုတ်. ပွသ်တပွသ်ထီတ်  
ဘွံစဒ်ဝဲ.

ဇုံတ်တကတ်ကျီ. တသ်လံသ်အီယ်. ကောဒ်ဝဲမဒုလဲတ်စဒ်ဝဲ. အူပဒ်သကယ်တဲ  
ပျဒ်ပွသ်မီယ်ဝီယ်. ဆဲဒ်လဲယ်ဒေါဒ်ဝဲ. တုယ်လုံပွသ်ကွာဖျသ်လံယ်.

ကစသ်ဇုံ. တသ်လံသ်အီယ်. နေသ်ဝဲခုတ်ကဘဒ်သူခဒ်ကစံဒ်လံယ်. ကညဒ်  
အိုတ်ဖဲတသ်လံသ်အီယ်ကစသ်. ကစသ်အမီယ်ကောဒ်ဝဲဒေဒ်လဲတ်မံယ်ကစသ်.

မီယ်လုံတပွဲ. တိဿ. လံယ်တကတ်ကျီ.

ကစသ်ဇုံ. ခဲဂံယ်လုံကစသ်ပွဲသ်သေတ်တဝံ. လဲယ်ကြံသ်မေယ်ခိုတ်ကြးဒ်ဝဲဒတ်  
မံယ်. ရှံဒ်ထံတ်ဝီယ်. ကေယ်ဝဲဒတ်. တုယ်လုံတဝံဘွံ.

ဝဲသေတ်ဖျသ်နေတ်. ဝနဝါသီတိဿ. တပွဲဖိုဟဲကညဒ်အိုတ်ဝဲလံယ်. မယ်ဘူတ်  
တပွဲဖိုဂံသ်ယယ်ကူဒ်မေယ်ခိုတ်စဒ်ထံတ်ရဲသ်ကွဲယ်ပလ်ဇံယ်. နီဆောယ်ဝဲဒတ်လံယ်.

**တပွဲတိဿကဲထံတ်ယဟာတယ်**

တပွဲဖိုနေတ်ဖဲဒတ်ဝဲနီနိတ်ခါလီ. တိဿ. ပိဏ္ဏပါတဒါယကတိဿ. ကမ္မလဒါယကတိဿ. ဝနဝါသီတိဿ. အဓိယံလိဝံသိမ္ပိနေသ်ပလဲဝဲ. တပွဲတိဿကံယံခံမုသ်ဝါဘွံ. လဲယံကြံသ်မေယံခိုတ်လုံတဝံပူယံ. တဝံဖိုဖုညာမယံဘူတ်မေယံခိုတ်. ဘာလံယံပူယံဇောယံကေယံဝဲ. တပွဲတိဿ.ခံ.

အိုတ်ခုတ်ကဘဒ်ကောဒ်ဂယ်တကေယံ.

ဖွံတ်နဒ်ပူယံဖွဲဒ်ကောဒ်ဂယ်ဒဲဒ်တကေယံ.

ဟေတ်ဝဲဒေဒ်နေတ်လံယံ. တဂယ်မဒ်. မယံဘူတ်မေယံခိုတ်ဝီယံနေတ်. ကေယံလုံဟိတ်တကဲဒေဒ်. ကွသ်ဝဲတပွဲတိဿတဘွံ. ဆိတ်နံယံကွသ်ဝဲထီထီဆဒ်ကလသ်ပြဒ်လံယံ. တပွဲတိဿနေတ်. နံသ်စသ်တပါကံသ်ဘွံ. မေယံခိုတ်ကြံသ်ဝဲ. တဝံဖိုဖုညာကျိဒ်လံယံသဒ်ဖဲ. တပွဲတိဿခံတ်ထေဒ်နေတ်ဝီယံ.

ကစသ်မေအိုတ်ဝဲ. ဖဲဖျသ်အီယံနေတ်. ကစသ်ပွဲသ်သေတ်. ခတ်နေသရဏကိုယ်ဝီယံ. ကဖံတ်ဂးသ်ဘတ်ယဲသ်ပါသီဒ်လဒ်. ဝသ်ဒွဲသးလာတံယံပူယံ. အိုတ်ခေါဒ်ဘတ်ဝဲဒးဒ်အူပိုဒ်. ကစသ်နေတ်. ဖဲဖျသ်အီယံ. ကကညဒ်အိုတ်ဒတ်ဝဲ. ဒုတ်လံယံသဒ်မံသ်ပတီရုံဒ်ထံတ်ဝဲလံယံ.

တပွဲတိဿ. ဒုတ်လံယံသဒ်ဝီယံ. ဖဲတဝံနေတ်. ကြံသ်ဒေါဒ်ဝဲမေယံခိုတ်. တဝံဖိုဖုညာမေဘာလံယံနေတ်. အိုတ်ခုတ်ကဘဒ်ကောဒ်ဂယ်တကေယံ. ဖွံတ်နဒ်ပူယံဖွဲဒ်ကောဒ်ဂယ်ဒဲဒ်တကေယံ. ရိုဒ်နေဒေဒ်နေတ်ဝီယံ. ဟဒ်ထွဲဒ်မဲ့ထံဘိုဝဲမေသ်လံယံ.

နေတ်မံယံ. တပွဲ. တိဿနေတ်. သးလာတလးဘွံ.ဒးဒ်ပတီသယ်ဝီယံတယ်. လိဝံသိပါတဘွံသံ. ဘုယံလုံအရဟတ္တဒ်ဖိုလံယံ.

**ဥပဇ္ဈယ်တရတ်ဒးဒ်သံကမ္မးသ်လိဝံသ်ကထိုဟဲကညဒ်**

သတေကျိဒ်. ပုဏ္ဏိပဝယ်ရဏယ်ဝီယံဘွံ. ဥပဇ္ဈယ်တရတ်မေသ်ဝဲ. (အရှင်သာရိပုတ္တရာမထေရ်) နေတ်သုံဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်ဝီယံ. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်နေတ်. လုံတပွဲတိဿအိုတ်. ကလဲယံဝဲမံယံဃေခွဒ်ရုံဒ်ထံတ်ဝဲလံယံ.



## တပွဲတိဿအိုတ်ပွသ်ကွာဗျသ်

အိုတ်ဝဲသယ်ဂူတ္ထိဒ်ကံယ်. စေယ်တဝိုယ်ဗျသ်. လုံကဲထံတ်တပွဲဝီယ်. တပွဲဖိုတိဿ. အိုတ်ဆွေယ်မျိုသေတ်ဖုညာဟဲတုယ်ထံဘိုဝဲ. တဲသကောဒ်ဒေါဒ်တသ်ပြဒ်ပြဒ်. ဆိုမိုတ်ဝဲ. တပွဲတိဿ. ဆိုမိုတ်ဝဲ. ယယ်နေတ်. အိုတ်ဝဲဖဲအီယ်. ဆွေယ်မျိုဖုညာဟဲတဲသကောဒ်တသ်. မေတတဲဆးကဒါဇံယ်တဂေယ်. ထဲဘတ်တဲတသ်ဒးဒ်သုဝဲနေတ်. အာထိုဒ်တရာတခွဲဒ်. ယယ်နေတ်. မယ်လိုနေကမထာလုံကစသ်ယွယ်အိုတ်ဝီယ်. မေအိုတ်လုံပွသ်ကွာဒု. ကဂေယ်ဝဲမံယ်ဆိုမိုတ်ဝီယ်ဘွံ.

မေအိုတ်ဒးဒ်ဆွေယ်မျိုသေတ်နေတ်. ဆွေယ်မျိုတကွဒ်. ကတမံသ်ပေဒ်ယယ်ဒေါဒ်. ဆိုမိုတ်ဝီယ်. ယီယ်ဒးဒ်သယ်ဂူတ္ထိဒ်ဝေသ်. ယုယ်ဇနယ်တကယယ်ဒီဆီ. ထွဲဒ်လဲယ်ဝဲတုယ်တဝံတဖူးတ်ဘွံ. ဟဲထွဲဒ်ထံတ်လုံတဝံပူယ်. သဒ်ပွယ်တဂယ်. ထီတ်ဝဲဒတ်.

တကတ်ကျီဇုံ. ဖဲတဝံအီယ်. နဲသ်သံသေတ်ဗျသ်. အိုတ်ဝဲစေသ်ဇေယ်.

အိုတ်ဝဲမံယ်ကစသ်.

မေအိုတ်. လဲယ်ဗျသ်ကွဲနေတ်နဲတ်ပျဒ်ယယ်တထီတ်မံယ်.

အူပဒ်သကယ်သဒ်ပွသ်နေတ်. ထီတ်ထံတ်ဝဲတပွဲတိဿ. ဒေဒ်ဝဲအဖိုခွါတသ်အဲတ်ကျီဖှာထံတ်ဝဲဃို.

ကစသ်ဇုံ. ဟဲမံယ်ကစသ်ပွဲသ်. ကလဲယ်နဲတ်ပျဒ်ဒတ်ဝဲတဲဝီယ်. လဲယ်တပွဲမဲလ်ညာ. ထွဲဒ်လဲယ်ဝဲလုံကွဲတံယ်. ဒးဒ်အဖံအသတ်လးပွဲယ်အိုတ်. ပွသ်တပွသ်ထီတ်ဘွံစဒ်ဝဲ.

ဇုံတ်တကတ်ကျီ. တသ်လံသ်အီယ်. ကောဒ်ဝဲမဒုလဲတ်စဒ်ဝဲ. အူပဒ်သကယ်တဲပျဒ်ပွသ်မီယ်ဝီယ်. ဆဲဒ်လဲယ်ဒေါဒ်ဝဲ. တုယ်လုံပွသ်ကွာဗျသ်လံယ်.

ကစသ်ဇုံ. တသ်လံသ်အီယ်. နေသ်ဝဲခုတ်ကဘဒ်သူခဒ်ကစံဒ်လံယ်. ကညဒ်အိုတ်ဖဲတသ်လံသ်အီယ်ကစသ်. ကစသ်အမီယ်ကောဒ်ဝဲဒေဒ်လဲတ်မံယ်ကစသ်.

မီယ်လုံတပွဲ. တိဿ. လံယ်တကတ်ကျီ.

ကစသ်ဇုံ. ခဲဂံယ်လုံကစသ်ပွဲသ်သေတ်တဝံ. လဲယ်ကြံသ်မေယ်ခိုတ်ကြးဒ်ဝဲဒတ်မံယ်. ရှံဒ်ထံတ်ဝီယ်. ကေယ်ဝဲဒတ်. တုယ်လုံတဝံဘွံ.

ဝဲသေတ်ဗျသ်နေတ်. ဝနဝါသီတိဿ. တပွဲဖိုဟဲကညဒ်အိုတ်ဝဲလံယ်. မယ်ဘူတ်တပွဲဖိုဂံသ်ယယ်ကူဒ်မေယ်ခိုတ်စဒ်ထံတ်ရဲသ်ကွဲယ်ပလ်ဇံယ်. နိုဆောယ်ဝဲဒတ်လံယ်.

ကစသ်သေတ်ဇုံ. ပတုံလ်ခူလောလ်တပနုလ်ဖိုမံယ်. ရုံဒ်ထံတ်ဝီယ်ကရံကေယ်  
စိတ်ခွဲဝဲလုံတဝံပူယ်.

ဇုံတ်. နယ်သေတ်ဝဲတဝံဖိုကောဒ်ဂယ်ဒဲဒ်ဇုံ.

တရာစိဒ်သူယ်ကျီမေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) စဒ်ထံတ်မဟယ်သယ်  
ဝကဒ်ဖဒ်ဒိုတ်သေတ်ဖုညာ. ဒဲဒ်နံသ်စသ်ပွဲသ်ဘံတ်ပတ်အာရဒ်မဒ်ဝဲတပူယ်ဃံ.  
လုံဝဲသေတ်ကိုကွဲတ်. တပွဲဖိုအိုတ်ဟဲကညဒ်ဝဲလံယ်.

ခွဲတ်လံသ်ဒါ. သိုဒးမေတ်အူ. ခူတခးတ်ပံယ်တေသ်မိုယ်. စဒ်ထံတ်ကောဒ်မီယ်  
ကရံဟီဟဲထံတ်လုံအခွဲတဘို. ခဲလးသ်ကောဒ်ဂယ်မံယ်. ကျွေကျောယ်ဆောယ်  
အောတ်ကွဲးဝဲလံယ်. တဝံဖိုဖုညာ. ဟီထံတ်ခွဲတ်မီဒါ. မေတ်အူသိုဒးခုတခးတ်.  
တံကရံဟဲလူယ်ပျလ်ထွဲဝဲ. တဘုံဃံဒဲဒ်မထေရ်သေတ်တုယ်ဝဲလုံဖျသ်လံယ်.

တပွဲ.တိဿနေတ်. ဟဲကညဒ်တုယ်. မထေရ်ဖဒ်ဒိုတ်သေတ်ဖုညာ. အဆံဆံ  
တး.ထးဟီဖဲတ်တဂးသ်နေဝဲ. တဖျသ်တသ်ဘံဝီယ်လးသ်ဘုံ. ပလံသ်ရဲသ်ကွဲယ်မယ်  
ဝဲမီနယ်ဂံသ်လံသ်ကွဲခါ. မုသ်ဟာဝဲလံယ်. (အရှင်သာရိပုတ္တရာမထေရ်)ခံ.

တကတ်သေတ်ဇုံ. မုသ်ဟာလီသုဝဲသေတ်ကေယ်ဇံယ်တဲဘုံ.

ကစသ်ဇုံ. တနီယ်အီယ်. ကစသ်ပွဲသ်သေတ်. ကဒိုကနတ်တရာ. မုသ်နီယ်  
အခါဘတ်မေသ်ဝဲလံယ်. တဒိုကနတ်ဘတ်တရာတမျဒ်. ကစသ်ပွဲသ်သေတ်  
တကေယ်ဝဲမံယ်ကစသ်. ကစသ်ပွဲသ်သေတ်နေတ်. မုသ်နီယ်လုံညာခါလီဃို.  
ဒိုကနတ်ဖူဘတ်တရာ. တဘုံမဒ်တအိုတ်ဝဲဒေဒ်. တဝံဖိုဖုညာရုံဒ်ထံတ်ဝဲဃို.  
မထေရ်မျဒ်နေတ်. ကောဒ်နေဝဲတပွဲတိဿ.

တပွဲဖိုဇုံ. ဒွဲတ်ကပံယ်ထံတ်မေတ်အူသိုဒးဝီယ်ဘုံ.

ကဟောတရာအခါ.ကျယ်ညယ်လံယ်နေကေယ်ဇံယ်. တဲဝဲအတးတပွဲတိဿ.  
မယ်ဝီယ်နေတ်. မထေရ်မျဒ်ခံ.

တပွဲဖိုဇုံ. မေသ်နယ်အလိုဒ်ကျွေတကတ်မုတ်ခါဖုညာ. ကဒိုကနတ်သဒ်တရာ  
ပတီရုံဒ်ထံတ်ဝဲ. မေသ်ဝဲတကတ်သေတ်ဂံသ်. တပွဲဖိုလံယ်ဟောနေကေယ်တရာ  
တထီတ်မံယ်တဲဘုံ.

တကတ်သေတ်ဖုညာ. တဘုံဃံဂဲယ်ဆးထးတ်ထံတ်.

ကစသ်သေတ်ဇုံ. ကစသ်ပွဲသ်သေတ်. တပွဲဖိုတိဿနေတ်.

ခုတ်ကဘဒ်ကောဒ်ဂယ်တကေယ်. ဖွံတ်နဒ်ပူယ်ဖွဲဒ်ကောဒ်ဂယ်တကေယ်.  
မေဝဲတရာခီဖူးတ်အီယ်လံယ်ဟောဝဲသေ. တရာအဂယ်ကသေတသီတ်ညာဝဲမံယ်

လုံဟောတရာသေတပါ။ မးလံယံဟောနေမံယံကစသ်သေတ်ရှံဒ်ထံတ်ဝဲလံယံ။ ပတိရှံဒ်တသ်ဂေသ်ဒေဒ်နေတ်မံယံ။ တပွဲဖိုနေတ်။ တုယံလုံအရဟတ္တဖိုယံဝီယံလီ မေသ်နသ်ကေ။ တကတ်သေတ်ဖုညာတရာလုံအဂယံ။ ဟောစွာတဲပျဒ်နေဝဲ တအိုတ်နံဘုံယိုနေတ်မေသ်လံယံ။

### တပွဲတိဿဟောတရာလံယံဆံ

(အရှင်သာရိပုတ္တရာမထေရ်မျဒ်)ခံ။

ပွဲသ်တပွဲဖိုဇုံ။ ခုတ်ကဘဒ်လသ်တကေယံနေတ်မေသ်တဲမဒုလဲတ်။

ဖွံတ်နဒ်ပူယံဖွဲဒ်လသ်ကောဒ်ဂယံဒဲဒ်နေတ်မေသ်တဲမဒုလဲတ်။ မေသ်ဝဲတသ် တဲခိဖူးတ်နေတ်။ ဟောစွာစေပျဒ်လံယံနေလသ်ပွယ်သေတ်မံယံတဲဘုံတပွဲတိဿခံ။

ဂေယံလီမံယံကစသ်။ အုတ်ခတ်လံယံသတ်ဝီယံ။ ဖံတ်ထံတ်ဝဲနံတ်ဝီသ်သူတ်။ ဆိတ်နံယံလုံဟောတရာလံသ်ဝီယံဘုံလုံ (နိကာယငါးရပ်) ပူယံဟဲဝဲတရာတကွဒ် ဒေဒ်မူခိုတ်စူယံလံယံဖဒ်ဒိုတ်သောဒ်။ ဟောစွာလံယံဝီယံဘုံ။

ပွယ်လုံတုယံအရဟတ္တမဂ်ဖိုယံဝီယံဖုညာ။ နံသ်စသ်သဒ်ခိမီယံခုတ်ကဘဒ်ကဲ ထံတ်ဝဲလံယံ။ ပွယ်လုံတုယံအရဟတ္တဒ်ဖိုယံဝီယံဖုညာ။ ဖွံတ်နဒ်ဖွံတ်နဒ်ကွာပူယံ ဖွဲဒ်ဘတ်ဝဲလံယံ။ လုံအိုတ်တေသ်ဒေဒ်ဖုညာ။ ဘတ်နံလ်ဟုံဒ်။ ဘတ်ပွယ်။ ဘတ်ဆာ။ ဘတ်သီစဒ်ထံတ်ဖွံတ်နဒ်မေသ်ဂေယံဂေယံ။ နလ်ရလ်စဒ်ထံတ်အပဲယံ ဖွံတ်နဒ်ကွာမေသ်ဂေယံဂေယံ။ တပူယံဖွဲဒ်ဝဲမံယံ။ ဟောစွာရှံဒ်ထံတ်ဝဲဒေဒ်နေတ် လံယံ။ ပွဲသ်တပွဲဖိုဇုံ။ နဟောစွာနေဝဲတရာနေတ်။ ဂေယံဝါကစံဒ်မေသ်လံယံ ရိဒ်ပျဒ်ဒေဒ်ကွသ်။

(သရဘညဝတ်) ဒေဒ်မံယံတဲယိုရိဒ်ပျဒ်ဒေဒ်ဝဲ (သရဘညဝတ်) လံယံ။ တုယံလုံအယ်ယိုယံထံတ်မုသ်ဝါဘုံ။ အလိုဒ်ကျေတကတ်ဖု။ လံယံဖဒ်ဝဲခိဒူတ်။ တဒူတ်နေတ်တဲဝဲ။

ဂေသ်ကျိယံအိုတ်တရာဖုညာ။ သိတ်ညာဟောဘတ်မေသ်ဝဲကစံဒ်။ အိုတ်မဒ် ဆးကတံသ်ကယ်လဒ်ပဒ်လိုဒေဒ်မိုသ်ပသ်သောဒ်။ ကွသ်ကတံယံပျုဒ်စူဒ်လိုဒ်ကျေ။ မယ်နေဝဲတဘးဒ်အီယံ။ တပိုဒ်တပယ်တဒ်တရာဖိုသေတ်မဒ်။ တဟောပျဒ်နေ ပွယ်နံဘုံ။ သဒ်ဒိုတ်ထံတ်ဝဲလံယံအိုတ်တံသ်တဒူတ်ခံ။

ဝဲသေတ်နေသ်တသ်။ ကြးဒ်ဘတ်မံယံ။ ဝဲသေတ်။ ဂေသ်ကျိယံအိုတ်ဒေဒ်ဝဲ။ ကူသ်ဘုံဒ်လံယံဆံ။ အိုတ်ထံလးပွဲယံမေသ်ဝဲကစသ်နေတ်။ ကူသ်ဘုံဒ်အိုတ်မေသ်

ဂေယ်ဂေယ်၊ ကူသ်ဘျဲဒ်တအိုတ်မေသ်ဂေယ်၊ တသီတ်ညာနသ်ပးသ်နသ်ကေ၊  
မယ်လိုဒ်ကျေဘတ်ဒေဒ်၊ ခါအီယ်နေတ်ဝဲသေတ်၊ လုံကစသ်အိုတ်၊ ဒိုကနတ်ဘတ်  
ကေယ်ဝဲတရာလီ၊ မုံသ်ပးယ်သဒ်ဖွီဝဲဒတ်လံယ်၊

**ကစသ်ယွယ်ဟဲကညဒ်ဝဲ**

ကစသ်ယွယ်နေတ်၊ ဖဲတသ်တနီယ်ဂံယ်ခံ၊ ကွသ်လံယ်ဝဲလောကဒ်ခူး၊ လးလ်  
ခိုတ်ဒါ၊ ထီတ်လံယ်ဖှာဝဲ၊ အိုတ်ပွသ်ကွာ၊ တပွဲတိဿအလိုဒ်ကျေတကတ်ဖုညာ၊  
ဟဲဖှာထံတ်ဝဲလုံ၊ ပံညာစဲဒ်ကွံယ်ဒွဲပူယ်နေတ်၊ ဒေဒ်လဲတ်မံယ်၊ စံတ်ထီကွသ်လံယ်  
ထဒ်ဒေါဒ်ဝဲ၊

တပွဲတိဿ၊ တကတ်နေတ်၊ သဲတ်ဖဒ်သဒ်ဒီဒုတ်၊ တဒုတ်နေတ်ဘတ်သဒ်တပွဲ၊  
လုံတဒုတ်နေတ်၊ သဒ်ထံတ်ဝဲတပွဲတိဿ၊ လုံသဒ်ထံတ်တဒုတ်၊ ကဘတ်လံယ်ရလ်  
ဃိုယယ်ကစသ်ယွယ်၊ လုံတသ်လံသ်ကြဲဒ်လုံလဲယ်ကညဒ်၊ ယယ်ကစသ်ယွယ်၊  
မေလဲယ်ဝဲနေတ်၊ တသ်ဒီဒုတ်ကဃူဖှောဒ်မုံသ်ပးယ်ကေယ်ဝီယ်၊ လုံဖွတ်တတးသ်  
တနဒ်ကွာ၊ တဘတ်လဲယ်လးယ်၊ ပူယ်ဖွဲဒ်ကေယ်ဝဲဒတ်လံယ်၊

လုံပွသ်ကွာဖျသ်၊ ကနတ်တရာတကတ်ဖုညာ၊ တမံသ်ပေဒ်သံကမူးသ်သေတ်  
ဝီယ်၊ ကေယ်လုံတဝံ၊ တေဆံထံတ်ဝဲဘွတ်မာတဒ်ဖဒ်ခိုတ်ဝီယ်၊ ယယ်ကူဒ်မေယ်  
ခိုတ်၊ စဒ်ထံတ်ရဲသ်ကွဲယ်ပလ်ကစံဒ်၊ ခေါဒ်ကွသ်လသ်ဃလ်ဝဲ၊ သံကမူးသ်နဲသ်  
သံသေတ်ဖုညာ၊ ပွသ်မဲလ်လဲယ်ဟဒ်ဖွဲဃးလးပွဲယ်ဝီယ်လးသ်ကောဒ်ပါဘွဲ၊ တုယ်လုံ  
အခါဘတ်လဲယ်ဒေါဒ်မေယ်ခိုတ်နေတ်၊ တဲဝဲတပွဲတိဿ၊

တပွဲဖိုဇုံ၊ ဒေဒ်လဲတ်မံယ်၊ နကလဲယ်ဃုံလ်ဒးဒ်ပဝဲသေတ်တပူယ်ဃံဇေယ်၊ မေ  
တမေသ်လုံဒီမဒ်၊ ကလဲယ်ဝဲဒတ်ဇေယ်စဒ်ဝဲ၊

ကစသ်ဇုံ၊ ကစသ်ပွဲသ်လုံကောဒ်နီယ်ဒဲဒ်၊ ခါဆးကတံသ်မေဘတ်မဒ်ကလဲယ်  
ဝဲလံယ်၊ ကစသ်သေတ်လံတ်မံယ်၊ လဲယ်ကညဒ်ဆိုပလ်စးယ်၊ ကစသ်သေတ်၊

သံကမူးသ်သေတ်ဖုညာ၊ ပျေတ်ထံတ်တဖျသ်တသ်ဘံဝီယ်၊ လုံတဝံပူယ်၊ ဝတ်  
နူလ်လဲယ်ဒေါဒ်မေယ်ခိုတ်လံယ်၊

ကစသ်ယွယ်ဒေါဒ်ခံလုံစေယ်တဂိုယ်ဖျသ်ပူယ်၊ ပျေတ်ကတံယ်ယိုလ်ထံတ်သဒ်  
ဝီယ်၊ တဘွဲဃံ၊ လုံသံကမူးသ်သေတ်မဲလ်ညာ၊ နဲတ်ဖှာထံတ်သဒ်၊ ဆးထးတ်ဝဲဒတ်၊  
ခဲလးလ်အိုတ်ဝဲဝေသ်တဝံဖိုဖုညာ၊ သံတ်သ်ထျဲဒ်သဲ၊ ကလလ်ဘးတ်ဘဲ၊ ဟိုဒ်ဝဒ်

ဝဲလံယ်. တဝံဖိုဖုညာ. သဒ္ဓိဖိုမုသ်ပးယံဝဲခဲလးလံ. ယွယ်ဒးဒ်သံကမ္မသ်သေတ်. လုံနံသ်စသ်သေတ်ဒါလံယ်ပလ်လံသ်ကွဲ. ပွဲကညဒ်ဒုံဒ်ဆိတ်နံယ်ဝီယ်. ယယ်ကူဒ် မေယ်ခိုတ်ကိုတ်နံခဲဖွယ်ကောဒ်မီယ်ဖုညာ. ဘူတ်ဘာဆဲဒ်ကဒ်ဝဲလံယ်. တပွဲတိဿ နေတ်. ယွယ်ဒးဒ်. သံကမ္မးသ်ကပးတဝီယ်ဒေဒ်ခါ. ဟဲနံလ်လုံတဝံပူယ်လံယ်. တဝံဖိုဖုညာပေဒ်နံလ်ဝဲတပွဲတိဿလုံ. ဘွဲတ်မာတဒ်ပူယ်ဝီယ်. ဆဲဒ်ကဒ်မယ်ဘူတ် မေယ်ခိုတ်လံယ်.

တပွဲတိဿနေတ်. ဖဲလးဘတ်ဂံသ်. ကြံသ်ဒေါဒ်နေဝီယ်. သုံဒ်ဘိုဒ်သဒ်လုံ ကစသ်ယွယ်အိုတ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲတဖျံသ်. ကစသ်ယွယ်နေတ်. ယိုလ်ဃံလ် စုဟီနေဝဲဝီယ်. ကွသ်ဖိုဃံယံတသ်လုံ (အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်. ဖိုအဲတ် (သာရိပုတ္တရာ) ဇုံ. နပွဲသ်တပွဲဖိုတိဿတဖျံသ်နေတ်. နကွသ်ကတ်မံယ်. (အရှင်သာရိပုတ္တရာ)နေတ်. လုံကစသ်ယွယ်စုပူယ်တဖျံသ်ဟီနေ. ကွသ်ထီဝီယ် ဟေတ်ကဒါဝဲတပွဲတိဿ.

ပွဲသ်ဖိုတပွဲတိဿဇုံ. လုံနကြးဒ်အိုတ်လံသ်နေတ်. လဲယ်ဆိတ်နံယ်ဝီယ်. ကပး နေကေယ်ဇံယ်တပွဲတိဿ. ကေယ်ဟီကဒါတဖျံသ်ဝီယ်. လုံနံသ်စသ်ကြးဒ်အိုတ် လံသ်. လဲယ်ဆိတ်နံယ်ဝီယ်ကပးဝဲဒတ်လံယ်. ကပးဝီယ်ဘွဲ. တဝံဖိုဖုညာ. စံရီ သဒ္ဓိဖို. ကျီယ်ညိုယ်မျဒ်နို. ဘာလံယ်ကစသ်ယွယ်. ဃေကညာထံတ်. မးချီမျေဒ် နေတရာလံယ်.

ကစသ်ယွယ်နေတ်. ချီမျေဒ်တရာတဲလံယ်ဝဲဒေဒ်အီယ်လံယ်.

တကတ်. တကတ်မုတ်သေတ်ဇုံ. သုဝဲနေသ်ဘတ်တသ်ကြးဒ်ဝဲဂေယ်မဒ်.

သုဝဲသေတ်နေတ်. ဒိုတနေလ်. တပွဲဖိုတိဿဃို.

(သာရိပုတ္တရာ. မောဂ္ဂလာန်. ကဿပ. အနုရုဒ္ဓါ. ဥပါလိ. ပုဏ္ဏ) မေသ်ဝဲ မဟယ်သယ်ဝကဒ်ဖဒ်ဒိုတ်သေတ်. ဖူမျောယ်ဘာခွေဒ်နေတ်ဘတ်ဝဲ. ယယ်ကစသ် ယွယ်နေသ်ကေ. သုဝဲသေတ်ဒိုတနေလ်ကိုကွဲတ်ဝဲ. တပွဲဖိုတိဿဃို. ဘတ်ဟဲ ကညဒ်ဝဲလံယ်. သုဝဲနေသ်ကေ. ဘာဘတ်ယယ်ကစသ်ယွယ်နေတ်. မေသ်လုံတပွဲဖို. တိဿဃိုလံယ်. ဒိုတနေလ်ဘတ်တပွဲဖိုဃိုနေတ်မေသ်ဝဲလံယ်. သုဝဲသေတ်ဖုညာ ဂေယ်ဝါအာမဒ်. မေသ်နေသ်ဘတ်တသ်သေတ်မံယ်. တဲလံယ်ဝဲဒတ်. တဲလံယ် တသ်တဲ. ဟူဘတ်ပွယ်ကမ္မးသ်ဖုညာ.

အံယ်...လံယ်တမျှအဒ်အံဒိုတ်အိုတ်ဂေယ်မဒ်. ကစသ်ယွယ်ဒးဒ်. သံကမ္မးသ် ခဲလးလံမေသ်ဂေယ်ဂေယ်. သဒ်အဲတ်ဒေါဒ်မယ်ကဲနေသေဝဲ. တပွဲဖိုနေတ်.



ဝဲသေတ်ဒိုတနေလ်ဘတ်ဃို. ယွယ်ဒးဒ်. မဟယ်သယ်ဝကဒ်ဖဒ်ဒိုတ်သေတ်. ပူယ်  
 ဇောယ်ဘာဘတ်ဝဲ. မေယ်ဒိုတ်သေတ်မယ်ဘူတ်ဘတ်ဝဲမယ်. လုံတပွဲတိဿဖံဒိုတ်.  
 သဒ်ထံတ်ဒိုတ်ပလ်အိုတ်ဖုညာ.သဒ်ခုတ်ကဘဒ်. မုံသ်ပးယ်ကျယ်နဒ်ကေယ်ဝဲလံယ်.  
 လုံအဲတ်ဒေါဒ်လိုတ်ပလ်ဖုညာသေတ်. တိုကျီယ်ညိုယ်သတယ်ပွါအာထံတ်ဝဲလံယ်.  
 အနုဒ်မောဒ်နယ်တရာကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ. (သောတာပတ္တိဖိုလ်)  
 စဒ်ကံတ်နေသ်ဝဲဒတ်လံယ်. ကစသ်ယွယ်နေတ်. ဆးထးတ်ကေယ်ကညဒ်ဘွံ. တဝံဖို  
 ဖုညာရှးထွဲတကုဒ်ဖဒ်ဖံဝီယ်. ကေယ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. ဒးဒ်တပွဲတိဿ. တပူယ်ဃံကညဒ်လဲယ်ဝဲ.

ဖိုအဲတ်. တိဿဇုံ. တသ်လံသ်အီယ်. အမီယ်ကောဒ်ဝဲမဒုလဲတ်.

တသ်လံသ်အီယ်. အမီယ်ဒေဒ်အီယ်မံယ်ကစသ်. စဒ်ထံတ်ရှံဒ်ကူးကဒါဝဲ.  
 တခံခံဟဲပတ်ထွဲဝဲလံယ်.

ကစသ်ယွယ်နေတ်. တုယ်လုံတပွဲပိုဖျသ်ဘွံ. ထံတ်လုံကစးသ်ဒ်ဒိုတ်. တုယ်  
 ထံတ်ဝဲဒတ်ဝီယ်. ကွသ်လံယ်စိုပံတ်လဲတ်ဖှာဝဲဃို. စဒ်ဝဲတပွဲတိဿ.

ဖိုအဲတ်. တိဿဇုံ. အိုတ်လုံကစးသ်ဒိုတ်. နကွသ်လံယ်စိုနေတ်. ထီတ်ဘတ်  
 ဝဲမဒုလဲတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ထီတ်စိုဝဲပံတ်လဲတ်ဖဒ်ဒိုတ်လံယ်း.

ဖိုအဲတ်. တိဿဇုံ. နထီတ်ဝဲပံတ်လဲတ်ဖဒ်ဒိုတ်ခါ. လုံနသဒ်ဒွဲဟဲဖျိုဆိုမိုတ်  
 ဘတ်ဝဲဒေဒ်လဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. လုံသယ်သယယ်ပူယ်. ကျယ် လီယ်ဝေသ်ဝံယ်  
 ဒေဒ်ခါသဒ်ထံတ်ကိုသ်ဂံယ်ဃို. ဟံတ်လံယ်ယွယ်ဝဲမဲလ်ထီနေတ်. လုံပံတ်လဲတ်ဖဒ်  
 ဒိုတ်လွီသ်ဘေတ်ထီမဒ်တကဒ်. အာရဒ်မဒ်. လံယ်ယွယ်ဖူဘတ် ဝဲလံယ်. ဆိုမိုတ်  
 ဘတ်ဝဲဒေဒ်နေတ်မံယ်ကစသ်.

သာဓု-သာဓု-သာဓု.

ဖိုအဲတ်တိဿဇုံ. လုံနရှံဒ်တသ်တဲအတးမေသ်ဝဲမယ်. သတ္တဝယ်တဂယ်တဒု  
 နေတ်. တိုကံတ်ဘတ်ဖွတ်နဒ်ပေယ်ပါဃို. ဖျိုလံယ်ယွယ်ဘတ်ဟံတ်ဝဲမဲလ်ထီနေတ်.  
 အာနေဝဲပံတ်လဲတ်လွီသ်ဘေတ်ထီဒေဒ်.

ဖိုအဲတ်တိဿဇုံ. နအိုတ်ဝဲလံသ်ကွဲနေတ်ဖဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်အိုတ်ဝဲဖဲကစးသ်ကွံယံပူယ်  
 အီယ်လံယ်.

ဖိုအဲတ်. တိဿဇုံ. အိုတ်ကစသကွံယ်ပူယ်. မေသ်ဝဲနဲတဂယ်. မတယ်မဒု  
တမိယ်ဃိုဆိုမိုတ်ထံတ်ဘတ်ဒေဒ်ဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသကွံဇုံ.

ဖဲကစးသ်ကွံယ်ပူယ်. ကစသ်ပွဲသ်နတ်. ကျယ်လီယ်ဝေသ်ဝံယ်ဝဲ. သယ်သ  
ယယ်ပူယ်ခါ. ကစသ်ပွဲသ်သီဃို. ဘတ်တးယ်ကွေလ်ပလ်လံယ်ဝဲစိုတ်နတ်. ပွဲယ်  
အီယ်ပွဲယ်နယ်. နလ်တဘတ်ဃို. ဆိုမိုတ်စိုဘတ်ဝဲဒေဒ်နတ်လံယ်ကစသ်.

သာဓု-သာဓု-သာဓု. ဖိုအဲတ်တိဿဇုံ. နဆိုမိုတ်စိုအတးမေသ်ဝဲမံယ်. ဖုတ်ဖုတ်  
ထံထံ. ကယဲယ်ထီတ်ဝဲ. သတ္တဝယ်ခဲလးသ်ကောဒ်မိယ်နတ်. ဖဲဟံတ်ခိုတ်ခူးအီယ်.  
တသီဖူဝဲတသ်လံသ်နတ်. တအိုတ်ဝဲမံယ်တဲဝဲလံယ်.

**တိုသ်နတ်လံယ်ဆံ. သတ္တဝယ်သေတ်သီဝဲနတ်. လုံညာစိုယ်ဃတ်အာမဒ်ဒေဒ်  
ခါ. တဘတ်သီတတးယ်လံယ်ဝဲစိုတ်. တသ်လံသ်နတ်  
တအိုတ်ဝဲမံယ်. ဒေဒ်ဝဲ (အရှင်အာနန္ဒာ) ဘတ်ဒံပွယ်ဖုညာ  
လံတ်မံယ်. လုံတသီဖူတသ်လံသ်. ပျူဒ်ကေယ်ဝဲပရီနတ်  
ဗယ်လံယ်.**

### (အရှင်အာနန္ဒာ) ပျူဒ်ပရီနတ်ဗယ်လံသ်

ကစသ်ယွယ်. ပျူဒ်ပရီနတ်ဗယ်ဝီယ်လံသ်ဒီ. သးလာတလးတေတ်ထံတ်  
(ပထမသင်္ဂါယနာတင်) ခါမဒ်ကဲထံတ်ဘတ်. ယဟာတယ်မေသ်ဝဲ (အရှင်အာနန္ဒာ  
မထေရ်)နတ်. ကံသ်အဆံဆံ. တဝံအတံယ်တံယ် (ဒေသစာရီ) ကညဒ်လဲယ်ဝဲ  
ဒေဒ်ကစသ်ယွယ်အိုတ်ခါသောဒ်. သံကမူးသ်သေတ်ကံသ်ဖုညာ. ဒးဒ်ပျီဒ်စီလွီသ်ပါ.  
စံဒ်ရုံဒ်ပလ်အလေဒ်အထဒ်အိုတ်ဝဲ (အရှင်အာနန္ဒာမထေရ်) နတ် မေသ်လုံ  
အအာ. ကဒ်ဝီလဒ်ဒးဒ်ကောလီဒ်ယဒ်ဘးတ်စးယ်အိုတ်ဝဲ. ဒိုတနေလ်သဒ်ဒးဒ်  
(ရောဟိဏီ) ထီကျိယ်နီယ်. ထီဝသ်ယသ်ပယ်အိုတ်. တဝံဖဒ်ဒိုတ်ဒီဖူးတ်နတ်  
လံယ်. ကညဒ်အိုတ်ထံဝဲအာလံယ်.

ကစသ်ယွယ်. ပျူဒ်ပရီနတ်ဗယ်ဝီယ်လံသ်ဒီ. နိုတ်လွီသ်ဆီဘွံ. (အရှင်  
အာနန္ဒာမထေရ်) နတ်သဒ်နိုတ်ပွဲယ်ဝဲတကယယ်ဒီဆီ (၁၂၀) လီ. ကွသ်လံယ်ဝဲ  
နံသ်စသ် (အာယုသင်္ခါရ) နတ်သဒ်ဘိုကလးသ်လံယ်. သီတ်ညာဝဲဃို. စဒ်ဖဲခါ  
အီယ်မေတုယ်. နွီသံထံတ်ဘဒ်ဘွံ. ယကဘတ်ပျူဒ်ပရီနတ်ဗယ်. တဲကူးပလ်  
ဝဲဒတ်. (ရောဟိဏီ) ထီကျိယသ်ပယ်အိုတ်တဝံဖိုသေတ်ဖုညာ.

အိုတ်လေအိယံတပယ်ခံ. တဝံကစသံတကတ်နေတ်မံယံ. ကွသ်ပျူဒ်စုဒ်လိုဒ်  
ကျွဲဝဲ (အရှင်အာနန္ဒာမထေရ်) နေတ်ဝဲမဒ်. ဘျံဒ်ဖိုတ်အိုတ်အာ. ယိုနေတ်  
(မထေရ်) လေအိယံတပယ်လံယံ. ပရိနေတ်ဗယ်ကပျူဒ်မံယံတဲဝဲဒတ်.

အိုတ်လုံနေတ်တပယ်ခံ. တဝံဖိုသေတ်. တကတ်ဒေါဒ်ဖုညာနသ်ကေ. ဒေဒ်ဝဲ  
အတးတဲဝဲဒတ်. ဒီတဝံယသ်ပယ်အိုတ်. တဝံကစသံတကတ်တသ်တဲ (အာနန္ဒာ  
မထေရ်) ဟူဘတ်သိတ်ညာဝဲဘျံ. ထီကျိယသ်ပယ်တဝံခီဖူးတ်လးလ်တကတ်သေတ်  
ဖုညာ. ဘျံဒ်ဖိုတ်အိုတ်ဒီတဝံလးလ်မေသ်ဝဲဒတ်လံယံ. ဘတ်ဟေတ်ဘျံဒ်ကဒါဝဲမ  
တဂယ်နေတ်. တဲကေယံဝဲတဂေယံ. ယမေပျူဒ်ဝဲပရိနေတ်ဗယ်. လေအိယံပယ်  
နေတ်.

လုံနေတ်ပယ်အိုတ်. တဝံကစသ်ဖုညာ. ကဟိညဒ်ဝိုယ်လောလ် (ဓာတ်တော်)  
ကအေတ်လောလ်တဲအာသဒ်လံယံ. လုံနေတ်ပယ်မေပျူဒ်နေတ်ဗယ်. ဒေဒ်ဝဲ  
အတး. ကတဲအာအေတ်လောလ်သဒ်. ဒေဒ်တအေတ်လောလ်နေတ်. မေသ်လုံယ  
ဖံဒိုတ်မူယံတိယံ. အဓိကဒ်ပဓေယံနဒ်. မူဒါအိုတ်ဝဲ. ကွသ်စံတ်ထီသိတ်ညာလံယံဝီယံ.  
ကောဒ်ဖိုတ်တဝံခီဖူးတ်တဲဝဲ.

သုဝဲသေတ်နေတ်. လုံယဖံဒိုတ်ဘျံဒ်ဖိုတ်အိုတ်ဝဲခဲလးလ်မေသ်လံယံ. ဘျံဒ်ဖိုတ်  
တအိုတ်နေတ်. တဂယ်မဒ်. တအိုတ်ဝဲယိုနေတ်မံယံ. လေအိယံပယ်တဝံကစသ်  
ဖုညာ. အိုတ်ဖိုတ်ဒတ်လေအိယံပယ်.

လုံနေတ်ပယ်. တဝံကစသ်သေတ်ဖုညာ. အိုတ်ဖိုတ်ဒတ်လုံနေတ်ပယ်. တဲဝဲ  
ဒတ်လံယံ. (၇) န္ဒိသံထံတ်ဘဒ်နီယံဘျံ (အရှင်အာနန္ဒာမထေရ်မြတ်) နေတ်  
(ရောဟိဏီ) ထီကျိခးတ်သဒ်တံတံ. န္ဒိဝိုယ်တာအထံ. ထံတ်လုံမူဒ်တသ်ဖဒ်ဖံ.  
ဆိတ်နံယံကဝံယံကိတ်ဝီယံ. ဟောဖှာလံယံနေဝဲ. ပွယ်အာဂယ်တရာဝီယံလးသ်ဘျံ.

ယနံသ်စသ်အိယံ. သဲတ်ဖဒ်ခးတ်သဒ်တံတံ. ဒီခံခွဒ်ဝီယံ. တကေလေအိယံ  
တပယ်လံယံတဲလ်လသ်တကေယံ.

အိုတ်တံသ်တကေ. လုံနေတ်တပယ်. လံယံတဲလ်လသ်တကေယံ. ထေဒ်ထတ်  
ဝီယံ. ဖဲဆိတ်နံယံဂုယံလံယံဝဲ(တေဇောကသိုဏ်း) နံသ်စသ်ရုံလ်ကဲယံတပွံသ်ထံတ်.  
အူကဲယံဝဲလးလ်ဝီယံ. (ဓာတ်တော်) ဖုညာထီကျိယသ်ပယ်. ပွယ်သောဒ်မျဒ်တဒ်.  
လံယံဝဲပြဒ်ပြဒ်.

ပွယ်အာဂယ်ဖုညာ. တွာတလေတ်သဒ်ဖဲ. ဟံတ်ခိုတ်ဖူးတ်. ဟံတ်ဖိုတ်ဖဒ်ခိုတ်  
ဝဲကလလ်ပြဒ်ပြဒ်လံယံဖဲ. (အရှင်အာနန္ဒာမထေရ်) ပရိတ်နေတ်ဗယ်ပျူဒ်ခါ. ပွယ်

ဟံတ်ဖိုတ်ကလုသ်သံတ်အိုတ်နတ်. အာဒိုတ်ရဒ်နံတ်နတ်. ကစသ်ယွယ်ပျုဒ်ပရီ  
 နတ်ဗယ်ဒေဒ်ခါယိုမံယ်. လံယ်သဒ်ကညံယ်ဒိုတ်အိုတ်ဝဲမဒ်လံယ်. (အရှင်အာနန္ဒာ)  
 ပျုဒ်ပရီဗေတ်ဗယ်ဝီယ်လံသ်ဒီ. လွိသ်လာထီဆဒ်. ဟံတ်ဝဲပြဒ်ပြဒ်ဒေဒ်လံယ်.  
 ကစသ်ယွယ်ပျုဒ်ပရီနတ်ဗယ်နသ်ကေ. ဝီစောလ်တံနတ်. ကစသ်ယွယ်တဖျံသ်  
 တသ်ဘံ. ပျုဒ်စူဒ်ကတံယ်မေသ်ဝဲ (အရှင်အာနန္ဒာမထေရ်) အိုတ်ဒေဒ်ဝဲယို.  
 တသီအိုတ်မူကစသ်. ဘာပူယ်ဇောယ်. ကိုကွဲတ်ထံဘိုဘတ်ဒေဒ်ဝဲလံယ်. ခါအီယ်  
 မံယ် (အရှင်အာနန္ဒာမထေရ်) ငံယ်ပျုဒ်ပရီနတ်ဗယ်လီယို. ခါအီယ်ဘုံမဒ်. ထီဆဒ်  
 ကစသ်ယွယ်. ပရီနတ်ဗယ်ပျုဒ်ဝဲလီမေသ်လံတ်မံယ်. တဲထွဲဟံတ်ဝဲ. လွိသ်လာထီ  
 ဆဒ်. ပွဲယ်မဒ်နတ်မေသ်လံယ်.

**အီယ်နတ်. (အရှင်အာနန္ဒာမထေရ်) ပျုဒ်ပရီနတ်ဗယ်အအိုတ်ဂေသ်ကျိယ်  
 မေသ်လံယ်.**

### တိဿတပွဲကဲသဒ်အဆဲဒ်

ဝီယ်ဘုံကစသ်ယွယ်နတ်. စဒ်ဒေါဒ်ဝဲတပွဲတိဿဒေဒ်အီယ်လံယ်.

ဖိုအဲတ်. တိဿဇုံ. ဖဲပွသ်ကွာကွဒ်လာထွိတ်ဖါကျိဘံတ်သိုတ်စဒ်ထံတ်တသ်ဖို  
 ဃသ်ကောဒ်သံတ်ထံတ်. နသ်ဟူဘတ်ဝဲခါ. နတသ်သဒ်တနောဒ်. ဦယ်ဖုံဒ်အိုတ်  
 ထံတ်ဝဲဇေယ်. တအိုတ်ဝဲဘတ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်သဒ်ဦယ်တနောဒ်တအိုတ်ဝဲမံယ်  
 ကစသ်. မေသ်ဝဲသတ္တဝယ်သေတ်တကွဒ်. ကောဒ်ထံတ်ကလုသ်ဟူဘတ်ဝဲယို.  
 ပွသ်ကွာတသ်လံသ်လံယ်မုံသ်ပးယ်သယ်ယယ်အိုတ်ထံတ်ဝဲဒေဒ်မံယ်ကစသ်တဲဝီယ်.  
 ဒးဒ်ကယ်ထယ်ယုဆီ. ပတြးယ်ပွသ်ကွာရုံဒ်ဖှာထံတ်ဝဲဒတ်လံယ်.

ဖိုအဲတ်. တိဿ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံ. ဂေသ်ကျိယ်ဒေဒ်လဲတ်ကစသ်.

ဖိုအဲတ်. တိဿ. ဝဲသေတ်ကကေယ်လံယ်. နယ်နတ်ကကေယ်ပေါလ်ထွဲ  
 ပဒီဇေယ်. မေတမေသ်ကအိုတ်တံသ်ဝဲဒေဒ်ဇေယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်. ဥပဇ္ဈယ်တရတ်. မေတဲလုံကေယ်  
 နတ်ကကေယ်ဝဲ. မေတဲအိုတ်တံသ်နတ်. ကအိုတ်တံသ်ဝဲမံယ်ကစသ်.

တပွဲတိဿ. မေအိုတ်ဘတ်သဒ်. ဖဲအီယ်ဒေဒ်နတ်. အိုတ်တံသ်မံယ်. ခွေဒ်  
 ပျုဒ်ပလ်တံသ်ဝဲယို. တပွဲတိဿနတ်. ကစသ်ယွယ်ဒးဒ်သံကမ္ဘးသ်. ဘာလံယ်

ဝီယံ. အိုတ်တံသ်ဝဲဒတ်လံယံ. ကစသ်ယွယ်နေတ်. ဒးဒ်သံကမးသ်သေတ်. ကေယံ  
ကညဒ်ဝဲဒတ်လံယံ.

### ဟောမှာလံယံကေယံသနယံ

ကစသ်ယွယ်ဒးဒ်. သံကမးသ်သေတ်. ဟာကေယံတုယံလုံ. စေယံတဝိုယံဖျသ်  
ဘုံနဲသ်သံဖုညာ. လုံတရာသပေယံကွာ. တဲဖှာဝဲဒဒ်အီယံလံယံ.

နဲသ်သံသေတ်ဇုံ. လံယံတမုံ. အဒ်အံဒိုတ်အိုတ်ဝဲဂေယံမဒ်. အိုတ်ပွသ်ကွာ  
တပွဲတိဿနေတ်. ပွယ်မယ်ကံဝဲတသ်မယ်တကွဒ်. မယ်ကဲထံတ်ဝဲလံယံ. စဒ်ထံတ်  
လုံအိုတ်နုလ်ဟုံဒ်ခါ. တုယံလုံဆွယ်မို့သေတ်မယ်. (မင်္ဂလာ) ဆးကတံသ် နို့ပါ  
နေတ်. သံကမးသ်ယဲသ်ကယယ်.တယောထီဂေယံ. မေယံတသ်နုသ်ထီ. မယ်ဘူတ်  
ဝဲဒတ်လံယံ.

မယ်တပွဲခါဒေါဒ်နေတ်. ပွယ်ဒးဒ်သံကမးသ်သေတ်. နို့သံပဒ်လို. တယောထီ  
ဂေယံမေယံတသ်နုသ်ထီ. မယ်ဘူတ်ဝဲဒတ်. တုယံလုံဃောဒ်သံ. ထံတ်ဘဒ်ဘုံ.  
လဲယံဒေါဒ်မေယံခိုတ်လုံဝေသ်ပူယံ. ဒီသံတံသ်ပူယံ. မေယံခိုတ်အလလ်တကထို.  
ကူကယ်တကတိုနေသ်ဘတ်ဝဲဒတ်. လုံဒီတနီယံမုသ်ဝါကယ်ပလယ်တသ်  
ဘံတကတို. နံတ်တနီယံဒေါဒ်မုသ်ဝါသေတ်. ကယ်ပလယ်တသ်ဘံတကထို. နေသ်  
ဘတ်ဝဲဒေါဒ်.မေသ်ဝဲ. တပွဲဖိုတိဿ.

မေအိုတ်ဖဲတသ်လံသ်အီယံ. လာတ်လယ်ပဒ်အာဝဲထီဆဒ်ဘတ်မေသ်မံယံ.  
ဂေသ်ကျီယံအိုတ်ဒေဒ်ဝဲ. လာတ်လယ်ပဒ်တကွဒ်. တးယံကွေလ်ပလ်တံသ်ဝီယံ.  
နုလ်ပွသ်ဒးဒ်သေတ်သတ်. တသ်ဒေါဒ်ပွယ်ဖဲကွံတ်ကွဲဝဲ. တသ်အံတ်နေတ်. မျဒ်တဒ်  
အိုတ်ဝဲကဲ. တပွဲတိဿနေတ်. မယ်တကဲကံဝဲ. တသ်မယ်ဖုညာ. မယ်ကဲဝဲမေသ်  
လံယံ. စဒ်ထံတ်တဲဝဲဒေဒ်နေတ်လံယံ.

ကစသ်ယွယ်. ဟဲကညဒ်ဘုံ. ဒးဒ်တသ်တဲမဒ်. အိုတ်ဖိုတ်တဲသကောဒ်ဝဲလဲတ်.  
စဒ်ဝဲ. ဒေဒ်ဝဲတသ်တဲအီယံမံယံ. ပတီရုံဒ်ကဒါဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. မေသ်ဝဲမံယံ. ဒိုတနေလ်ဒးဒ်လတ်လယ်ပဒ်အကျေဒ်  
နေတ်တပါ. တုယံနေတ်ဗယ်အကျေဒ်နေတ်. တပါမေသ်လံယံ.

တသ်ကျေဒ်ဝဲဒေဒ်အီယံ. ကနေလ်လတ်လယ်ပဒ်. တသ်ပညိုတ်အိုတ် (အရည  
ကုင်စူတင်) ကျေဒ်သိုဝဲနဲသ်သံဖုညာ. အပဲယံလွီသ်ပါ. ကြိယံတကာဖုညာ.

အောဒ်ဟိုထံတ်ပလ်သဒ်. တုယ်နေတ်ဗယ်ဂေသ်အကျေဒ်မေသ်ဝဲ. ပဲယ်တးယ်  
 ကွေလ်. ပလ်တံသ်လတ်လယ်ပဒ်. နုံလ်ပွသ်ကွာဂေယ်ဝါအာထိုဒ်. ဝီရိယဒ်အိုတ်  
 ဝဲနဲသ်သံနေတ်. နေသ်ဘတ်ဝဲ(အရဟတ္တဖိုလ်) လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်  
 တေယ်သနယ်တံယ်ဟောဖှာဝဲလံယ်.

### အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

အညာဟိလာဘူပနိသာ

အညာနိဗ္ဗာနဂါမိနိ

ဝေမေတံ အဘိညာယ

ဘိက္ခု ဗုဒ္ဓဿသာဝကော

သက္ကာရံနာဘိနန္ဒေယျ

ဝိဝေကအနုဗြူဟယေ

အခံလုံပကညံ ... နေသ်လတ်လယ်ပဒ်အကျေဒ်မေသ်ဒးဒ်. နေသ်နေတ်ဗယ်  
 အကျေဒ်နေတ်. တဂယ်တမီယ်လံယ်ဆံအိုတ်ဝဲမံယ်. မေသ်  
 ဝဲအကျေဒ်ခီမျို. ဒးဒ်ပံညာခွဲဖဒ်သီတ်ညာယွယ်ပွဲသ်မေသ်ဝဲ  
 နဲသ်သံနေတ်. တသ်ပူယ်ဇေယ်. အဲတ်ဒေါဒ်လိုတ်ဘတ်  
 တအိုတ်ဝဲဒတ်လးယ်. အိုတ်တဂယ်မေသ်ဝဲ (ကာယဝိဝေက)  
 အိုတ်ဒးဒ်သမယ်ပဒ်မေသ်ဝဲ. (စိတ္တဝိဝေက) အိုတ်ဒးဒ်နေတ်  
 ဗယ်အယ်ယိုယ်မေသ်ဝဲ. (ဥပေမိဝိဝေက) တသ်သးပါနေတ်.  
 အဆံဆံအာထိုဒ်ဂုယ်လံယ်ဝဲမေသ်လံယ်.

မေသ်ဝဲမေဒ်တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. (သောတာ  
 ပတ္တိဖိုလ်) စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(တောကျောင်းနေတိဿသာမဏေ) ဝိဒ်ထူဒ်ဝီယ်လီ





## ဗာလဝဂ်

ဗာလ. ပွယ်မးဒ်တရာ

ဝဂ်. အစုဒ်ဆေဒ် (ဝါ) အခါဆေဒ်

ဗာလဝဂ်. ပွယ်မးဒ်တရာစုဒ်. ပျဒ်ဝဲအခါ.

ပွယ်မးဒ်နေတ်ဂေယ်ကျိတဟေတ်. ဟေတ်ဝဲလုံအးကျိ.

လဲယံပံဒးဒ်ပွယ်မးဒ်တဂေယ်. ပွယ်မးဒ်နေတ်တဂေယ်တသ်အးပလးမယ်ဝဲထံ  
 ဘိုသေ. လုံတတးသ်ကွာ. ကွေလ်လံယံကဒါနံသ်ဝသ်သေဝဲလံယံ. နံသ်ဝသ်နေတ်  
 လံယံ. ကဲကေယ်ဝဲနံသ်ဝသ်ဒုတ်ဒါသေ. စဒ်ထံတ်ပဒ်သဲဒးဒ်ပွယ်မးဒ်ဂေယ်ပျဒ်  
 ကေယ်မေသ်ဝဲ (၆) ခုဒ်ပျဒ်ထံတ်ဘဒ် (ဗာလဝဂ်) နေတ်ဝီယံကတးသ်ဝဲဖဲ  
 အီယံလံယံ.

## ၆။ ပဏ္ဍိတဝဂ်

(၁)

### (အရှင်ရာဇမထေရ်) ဝိဒ္ဓိဏ္ဍိ

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တပိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်  
ခုတ်ဝဲခါအကျ်ပူုဒ်ဝဲ. (အရှင်ရာဇမထေရ်) ယို (နိဗ္ဗိနံဝပဝတ္ထာရံ) စဒ်ထံတ်မေဒ်  
တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

### ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(အရှင်ရာဇမထေရ်) နေတ်လုံကဲပညံခါ. ဖဲသယ်ဂူတ္တိဒ်ကံသ်ပူယ်. ဖွတ်နဒ်ဒိုတ်  
မေသ်ဝဲ. ပွယ်ပိုယ်နာတဂယ်. ကဲထံတ်ဘတ်ဝဲလံယ်. လုံနဲသ်သံသေတ်အိုတ်.  
ဒိုတနေလ်ဒိုတ်ကဒ်. ကလုသ်လံယ်သဒ်မူ.ဒးဒ်တသ်ပညိတ်ယို. တုယ်ဝဲလုံဖျသ်  
လံယ်.

လုံဖျသ်ကရးဒွဲကိုပူယ်. ထဲဒ်မယ်ပွဲနံတ်. ခွဲသိုခွဲပွဲတသ်. ဒးတ်ထံတ်ထီသေ  
ထီအံစဒ်ထံတ်တကွဒ်မယ်ဝီယ်. အိုတ်ဝဲဖဲဖျသ်ကရးပူယ်နေတ်လံယ်. နဲသ်သံဖုညာ  
ပိုယ်နာဖွတ်နဒ်(ရာဇ)ဟေတ်ဝဲအံတ်အံစဒ်ထံတ်ခဲလးလ်. မေသ်ဝဲနသ်ကေ. တဒ်ဒ်  
ကဲထံတ်မယ်နေဝဲနဲသ်သံ. မိုတ်ကဲသဒ်နဲသ်သံ. ဆယ်တဒ်သဒ်အိုတ်ဒိုတ်နသ်ကေ.  
မတဂယ်နဲသ်သံတပါမဒ်. တဒ်ဒ်မယ်ကဲနေဝဲယို. သဒ်ဖွတ်ဒိုတ်အိုတ်ဝဲမေသ်လံယ်.

## (ရာဇ) ပိုယ်နာကဲထံတ်နဲသံသံ

တနီယ်မုသ်ဂံယ်ခံ. မုသ်ဝါထံတ်ခါ. ကစသ်ယွယ်နေတ်. ဒးဒ်မဟယ်ကရုနယ် သမယ်သပဒ်. ကွသ်လံယ်ဝဲလောလ်ကဒ်ခိုတ်ဒါ. ထိတ်လံယ်ဝဲ(ရာဇ) ပိုယ်နာလံယ်. ကကဲသဒ်ဒေဒ်လဲတ်. စံတ်တီသီကွသ်ဒေါဒ်. ကကဲထံတ်ယဟာတယ်. သိတ်ညာဝဲယို. ဖဲမုသ်ဃေသ်လံယ်ခါ. ဟဒ်လဲဒ်ရှုတ်ဝဲ. ဖျသ်ကရးဒွဲပူယ်. တုယ်ဝဲလုံ (ရာဇ) ပိုယ်နာအိုတ်.

ပိုယ်နာဖဒ်ဒိုတ်ဇုံ. နမယ်မဒုလဲတ်. စဒ်ဝဲဒတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. မယ်နေသံကမူးသ်သေတ်. (ဝေယျာဝစ္စ) မံယ် ကစသ်. လုံနဲသံသံသေတ်အိုတ်. မဒုအထံဒ်အပဒ်တမိယ်တမို့. နနေသ်ဘတ်ဝဲ လဲတ်. အံတ်အံင်သ်ဒုနေသ်ဝဲမံယ်. မေနံသ်နံသ်ထီဆဒ်. ကစသ်ပွဲသ်. မိုတ်ကဲ ဘတ်သဒ်နဲသံသံလံယ်. လုံကဲနဲသံသံတချီမေ့ဒ်နေဝဲဘတ်လံယ်. ဝီယ်ဘွံကစသ် ယွယ်နေတ်. ကောဒ်ဖိုတ်ဝဲသံကမူးသ်သေတ်ခဲလးသ်ဝီယ်. သီကွသ်ကံတ်စဒ်ဒေါဒ် ဘတ်ဝဲလံယ်.

ဖိုအဲတ်နဲသံသံသေတ်ဇုံ.

မေသ်ဝဲပိုယ်နာဖဒ်ဒိုတ်တဂယ်. မယ်ဘျံဒ်ဖိုတ်နေတ်. ပွယ်နံတ်ကဒါဘတ်. အိုတ်ဝဲဒတ်စေသ်ဇေ. စဒ်ဝဲဒတ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) ခံ.

ကစသ်ပွဲသ်ဆိုမိုတ်ဘတ်မံယ်. တနီယ်မုသ်ကစသ်ပွဲသ်. လဲယ်ဒေါဒ်မေယ်လုံ ဝေသ်ပူယ်ခါမေသ်ဝဲပိုယ်နာနေတ်. တနံတ်တးယ်မေယ်ခိုတ်. မယ်ဘူတ်ဖူဘတ် ဝဲမံယ်. မေသ်ဝဲပိုယ်နာမယ်ဘူတ်တသ်ဘျံဒ်. ကစသ်ပွဲသ်နံတ်ဘတ်. ဆိုမိုတ်ပလ် ဝဲလံယ်ကစသ်.

ဖိုအဲတ် (သာရိပုတ္တရာ) ဇုံ. မယ်ဘျံဒ်ပလ်နံသ်စသ်အိုတ်မေသ်ဝဲပွယ်တဂယ်. လုံပူယ်ဖွဲဒ်ဖွဲတ်နဒ်ကွာ. မယ်နေတသေဝဲမေသ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဂေယ်လီမံယ်ကစသ်. မေသ်ဝဲပိုယ်နာ. ကစသ် ပွဲသ်ကဒ်ဒ်ကယ်ထံတ်နေဝဲနဲသံသံလံပာ်ကစသ်. ဒုတ်လံယ်သဒ်ဝီယ်. (အရှင်သာရိ ပုတ္တရာမထေရ်မြတ်) နေတ်. ဒုဒ်ကဲနေဝဲ (ရာဇ) ပိုယ်နာဖဒ်ဒိုတ်နဲသံသံလံယ်. တုယ်လုံနဲသံသံပဝဒ်. နဲသ်ပွသ် (ရာဇ) နေတ်မေဆိတ်နံယ်ကပးခါ. ဘတ်ဆိတ်

နံယံဝေလုံ. တသ်ဃးယံကတးသ်မေသ်ဝေယို. မေယံခိုတ်စဒ်ထံတ်အံတ်ဘတ်တဘွဲ  
ပေယံပါဖွတ်နဒ်ဝေလံယံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်ကောဒ်ထံတ်ဝေဒ်နံသ်ပွသ် (ရာဓ) လံယံ  
ဒေါဒ်မေယံကွဲယုံလံဝေလံယံ. နံသ်ပွသ် (ရာဓ) အံတ်ဂံသ်မေယံခိုတ်. လးပွဲယံကေယံ  
ဝိယံဘွဲထံတ်ပတံသ်. တသ်မူဒ်ဝေအိယံကြးဒ်. တသ်မူဒ်ဝေအိယံတကြးဒ်မံယံ. အဆံဆံ  
သိုတ်သံတဲပျဒ်ဝေလံယံ. တဲသိုတ်သံဒိုကနတ်တသ်. နသ်ညံဝေဒ်နံသ်ပွသ် (ရာဓ)  
နေတ်. လုံသိုတ်သံအောဝ်တဒ်အတး. ကျေဒ်ဂုယံလံယံသဒ်. ဖဲဒိသံသးသံတံသ်  
ပူယံတုယံဝေလုံ (အရဟတ္တဖိုလ်) လံယံ.

(အရှင်သာရိပုတ္တရာ) နေတ်ကောဒ်ထံတ်ဝေဒ်နံသ်ပွသ် (ရာဓ) လဲယံလုံကစသ်  
ယွယံအိုတ်ဘာလံယံဝိယံ. ဆိတ်နံယံဝေဒ်လံယံ.

ဖိုအဲတ်(သာရိပုတ္တရာ)ဇုံ. နပွဲသ်နံသ်ပွသ်. တဲသိုတ်သံနသ်ညံအိုတ်ဝေသေယံ  
ကူသ်ခိုတ်ထံယွယံကစသ်ကွဲဇုံ. နံသ်ပွသ်နေတ်တဲသိုတ်သံနသ်ညံဝေဂေယံမဒ်. ဘတ်  
တဲဒူအပျိဒ်အိုတ်ဝေခါသေတ်. သဒ်ထံတ်တောသဒ် (မာန်) မယံနဒ်တအိုတ်ဝေနံစဲဒ်  
မံယံကစသ်.

ဖိုအဲတ် (သာရိပုတ္တရာ) ဇုံ. ဒေဒ်ဝေပွဲသ်ဘံတ်မျို့. နမေနေသ်ဘတ်ဝေ. မေသ်  
ပွဲယံဆဲဒ်အာလဲတ်. နကွသ်ကျေမွေကတံယံ. သိုတ်သံကကဲဝေလဲတ်.

ကူသ်ခိုတ်ထံယွယံကစသ်ကွဲဇုံ.

ဂေသ်ကျိယံအိုတ်. ဒေဒ်ဝေပွဲသ်မျို့. အာမဒ်နေတ်ဝေနသ်ကေ. တဲသိုတ်သံကတံယံ  
စံဒ်ရုံဒ်ကဲဝေမံတ်လံယံကစသ်.

ဝိယံဘွဲ. တနီယံမုသ်ဒေါဒ်ခါ. လုံတရာတသ်လံသ်. နံသ်သံဖုညာ. အိုတ်ဖိုတ်  
တဲသကောဒ်ဝေလံယံ.

နဲသ်သံသေတ်ဇုံ. (အရှင်သာရိပုတ္တရာမထေရ်) နေတ်ပွယ်မယ်ပလ်ဘျဲဒ်ဖိုတ်  
ဖံခိုတ်. လံယံနံတ်ကေယံ. သိတ်ညာကဒါဝေဂေယံမဒ်လံယံ.

မေယံဖိုတနံတ်တးယံ. မယ်ဘူတ်ဖူဝေ. ဘျဲဒ်ဖိုတ်အိုတ်. နံတ်ဘတ်ကဒါဝိယံ.  
ဖွတ်နဒ်ပေယံပါ. ပိုယံနာဖဒ်ခိုတ်. ဒုံဒ်ကဲနဲသ်သံ. ချီမျဲဒ်ထံတ်ကဒါဝေလံယံ.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်သိုတ်သံတသ်သေမေသ်ဝေ. လံယံဆံ  
ပွယ်တဂယ်ယို. ဒိုကနတ်တသ်နသ်ညံပွဲသ်. နေသ်ဘတ်ဝေလံယံ. တဲသကောဒ်အိုတ်  
ဖိုတ်ဝေဒ်.

ကစသ်ယွယ်ဟဲကညဒ်. တဲအိုတ်သကောဒ်မဒုတသ်တဲလဲတ်. စဒဲဘဲမေသ်  
ဝဲတသ်တဲ. ဒေဒ်အိယ်လံတ်မံယ်ကစသ်. ပတီရုံဒ်ထံတ်ကဒါနေတ်မံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ယဖိုခွါ (သာရိပုတ္တရာ) နေတ်အခါအိယ်မဒ်. ပွယ်မယ်  
ဘျဲဒ်ဖိုတ်. နံသ်အိုတ်ကဒါကေယ်တမေသ်ဒေဒ်. လုံညာခါနသ်ကေ. သီတ်ညာ  
ဖူဘတ်ဝဲလံယ်တဲဝီယ်. အတေဒ်ဇေကျံ. ကေယ်တဲဖွာ. ဟောပျဒ်ကဒါနေဝဲဒေဒ်  
အိယ်လံယ်.

**တိုသ်နတ်. အတေဒ်ဇေကျံနေတ် (ဒုကနိပါတ်. အလီနဝိတ္တဇာတ်တော်) မေသ်  
ဝဲလံယ်.**

### အတေဒ်ပျေဒ်ယဒ် (အရှင်သာရိပုတ္တရာ) လုံညာခိုယ်ဃတ် သီတ်ညာဘျဲဒ်တံ. မေသ်ကဆံ

လုံညာခါ. ဒူပြံသ်ကသီဝေသ်ပူယ်နေတ်. ပျယ်မတဒ်စံယ်ပယ်ဒိုတ်. ပးနူသ်  
ပြဒ်သဒ်. ကဲစံယ်ပယ်လံယ်.

ဘိုဒ်ဒေဒ်ဒူပြံသ်ကသီဝေသ်နေတ်. လဲဒ်သမာယဲသ်ကယယ်. အိုတ်ဝဲတဝံဖဒ်ဒိုတ်  
အိုတ်တဖူးတ်လံယ်. လဲဒ်သမာဖုညာ. ထံတ်လုံထီဒီ. နူလံယ်ဝဲပွသ်ဖဒ်ဒိုတ်  
ပူယ်. ကတေဟိတ်ဂံသ်. ကိုလ်ကွံဒ်တဖျဒ်နေဝဲ. သေတ်တကွဒ်ဝီယ်. တဟိတ်  
ဂံသ်. ဒီဟိတ်ဂံသ်စဒ်ထံတ်. အာမဒ်ဝဲသေတ်တကွဒ်. ပလ်ဖိုတ်လံယ်ဝဲထီကျိနီယ်.  
တံထံတ်လုံခိုပူယ်. ဟာကေယ်လံယ်ကဒါဝဲလံယ်.

ဆာနေဝဲ. ပွယ်တေဟိတ်ကစသ်ဖို. သေတ်တဖတ်ဝီယ်. ဂံယ်ခံထံတ်ကဒါ  
ဒေါဒ်ကိုလ်ကွံဒ်တဖျဒ်. ဒေဒ်အိယ်မံယ်. မယ်လုသ်လံယ်အံတ်ဝဲ. သဒ်မူနေတ်လံယ်.  
တနီယ်မုသ်ဒေါဒ်. လဲဒ်သမာဖုညာ. လဲယ်လုံပွသ်ပူယ်. တေထံတ်ဒဲဖို. ကွံယွတ်  
ဝဲသေတ်နေတ်လံယ်. ဖဲဘိုဒ်လဲဒ်သမာသေတ်အိုတ်လံယ်. ကဆံတဒုနေတ်. ခံတ်  
ဘတ်ဆဲဒ်ဒေဒ်ရဲခိုတ်ဆးတ်. ညောဒ်ကဖိုဝိုလ်ဖီထံတ်ယို. ဘတ်တူသ်ကံယ်. တသ်  
ဆာနဒ်ဒိုတ်အိုတ်ဝဲလံယ်ဘတ်တူသ်ကံယ်. တသ်ဆာနဒ်ရဒ်ဝဲ. ဟူဘတ်လဲဒ်သမာ  
သေတ်ကလုသ်သံတ်. ဆိုမိုတ်ထံတ်ဝဲဒတ်.

ယမေလဲယ်ဒိုတနေလ်ဒေဒ်. လဲဒ်သမာတကွဒ်အိယ်. ယသဒ်မူကအိုတ်ခုတ်  
ကဘဒ်ဘတ်ဒေဒ်. ဆိုမိုတ်ဝီယ်. ဒေဒ်ခံတ်သးပယ်. ဟဲဟဒ်တူသ်ကွဲသ်တုယ်. မိနံယ်

ဝဲဖဲ. လဲဒ်သမာသေတ်. ဂံယ်ထေဒ်နေတ်လံယ်. လဲဒ်သမာဖုညာ. ကွသ်ထီဝဲဒတ်. ခံတ်ဘတ်ဆဲဒ်. ညောဒ်ကဖို. ဝိုလ်ဖီထီတ်ဘတ်ဝဲနေတ်. သုဒ်ဘိုဒ်သဒ်ကွသ်ထီဆဒ်. ခံတ်ဘတ်ဆဲဒ်ရဲထောဒ်. ကသ်ကနတ်ထံထီတ်ဝဲဘွဲ. ဖံတ်ရှုဒ်ဒ်ဗိုယ်ဝီယ်. ထဲဒ်ဖှောဒ် ထံတ်ကွလ်နေဝဲ. ပွဲမယ်ဖှောဒ်ထံတ်ဝဲ. ဖီကျိုယ်တကွဒ်. ပူယ်လံသ်နေတ်. သေဝံ နေဝဲဒ်ဒ်ထီခွဲ. လုံအကြးဒ်ဝဲတသီတ်. သေဒ်နွံလ်ပဲလံယ်နေဝဲ. တယေလ်တမံသ် တသ်ဆာဘွာလံယ်. တသ်ဆာဘွာဝီယ်ကဆံနေတ်.

ယယ်နေတ်. ဒိုတနေလ်ဘတ်သဒ်ဒ်. လဲဒ်သမာတကွဒ်ဃို. သဒ်မူဘတ် ကေယ်ဆိုမိုတ်ဝီယ်. လဲဒ်သမာသေတ်တသ်မယ်. မယ်စးယ်နေဝဲ. ထုံဒ်နေဝဲသေတ်. ပွယ်ယွတ်သေတ်ဃတ်တရေဒ်ဘတ်နေဝဲ. ဒ်ဒ်ကမ္ဘိုယ်ထုံဒ်လိုယ်နေမေ့ကျို. လဲဒ်သမာသေတ်. အံတ်မေယ်ခါ. ဟေတ်ဝဲမေယ်ကိုတ်လိုတ်. ဂယ်လိုတ်ဂယ် လိုတ်ဃို. မေယ်ကိုတ်လိုတ်ယဲသ်ကယယ်အံတ်ဘတ်ဝဲလံယ်.

### မိုခွါဆေဒ်ကဆံဝါမိုဟေတ်ဝဲ

ကဆံဖဒ်ဒိုတ်နေတ်. ဝါကဖံဒ်ဒု (အာဇာနည်) ကဆံဖိုအိုတ်ဝဲတဒု. ကဆံဖဒ် ဒိုတ်ဆိုမိုတ်ဝဲ.

ယယ်နေတ်. သဒ်ပွသ်ထံတ်လီ. ကဲတ်သဒ်မူကူသ်ဘွဲဒ်ကစသ်. လဲဒ်သမာ သေတ်တသ်မယ်. မယ်ကဲနေဂံသ်. ပလံသ်ဟေတ်ဒ်ဒ်ဖိုဝီယ်. ကြးဒ်လဲယဲဝဲလီ မံယ်. ဆိုမိုတ်ထံတ်ဒေါဒ်. နွံလ်လံယ်ပွသ်ပူယ်. ဟဲစောလ်ဝဲဝါကဖံ. အဖိုကဆံဝါ နေတ်လံယ်. သုဝဲလဲဒ်သမာသေတ်ဇံ.

မေယ်ဝဲကဆံဝါအီယ်. ယဖိုမေယ်လံယ်. သုကွသ်ဘံယာယယ်ဃို. သဒ်မူဘတ် ကေယ်. သုကွသ်ယယ်. ကသီတ်ဘိုဒ်လဲ. ယဟေတ်ဝဲသု. ဝါကဖံယဖို. ကဆံဝါ အီယ်လံယ်. စဒ်ဖဲတနီယ်အီယ်. မေယ်ဝဲယခးတ်စဒ်. ကဆံဝါဖိုအီယ်. ကမယ်စးယ် နေဝဲသုတသ်မယ်တဲဝီယ်ဘွဲ. တဲဝဲအဖိုခွါကဆံဝါနေတ်.

နဝဲဒေါဒ်. စဒ်ထံတ်လုံတနီယ်ညာအီယ်. လုံယဘတ်မယ်တသ်တကွဒ်. ဒေဒ် ဝဲကဘုံဒ်လောလ်သဒ်ဆဲဒ်တပျဒ်. နဘတ်မယ်နေဝဲကောဒ်မီယ်ဒဲဒ်. မယ်လောလ် တဲဝဲဟေတ်အဒ်. လဲဒ်သမာဝီယ်. နွံလ်ဝဲလုံပွသ်ပူယ်နေတ်လံယ်.

ကဆံဝါဖိုနေတ်. စဒ်ထံတ်ဖဲတသ်တနီယ်ညာ. ကနတ်ဝဲလဲဒ်သမာသေတ် တသ်တဲ. လုံကြးဒ်မယ်ဝဲ. အမူဒ်ကေဒ်စဒ်ဖုညာ. မယ်နေဝဲခဲလးသ်ကောဒ်မီယ်. လဲဒ်သမာသေတ်နသ်ကေ. မေယ်ကိုတ်လိုတ်ယဲသ်ကယယ် ဒုံဒ်အံတ်ဝဲလံယ်.



ကဆံဝါဖိုနေတ်. မယ်တသ်ဝီယံကောဒ်ဘွံ. ဝတ်လံယံလုံထီကျိယံပူယံ. လုသ်ထီလိုသ်လွဲ. မုံသ်ဝဲဂေယ်မဒ်လံယံ. လဲဒ်သမာသေတ်ဖိုဖုညာ. ဖံတ်ဝဲကဆံဝါဖိုမ္ဗိယံ. လုံခိုခိုတ်မေသ်ဂေယ်ဂေယ်. လိုသ်ကွဲမုံသ်ဝဲဂေယ်မဒ် (အာဇာနည်) မေသ်ဝဲကဆံကသေတ်ကညံဖုနေတ်. မေသ်ပကတိဒ်အတး. လုံထီကွာအေတ်ဆာ. ဆိတ်ဆာတမယ်ဝဲနံဘွံလံယံ.

ကဆံဝါဖိုနေတ်. မေသ်ဝဲ (အာဇာနည်) ကဆံမ္ဗိယို. လုံထီကွာတအေတ်ဆာ. ဆိတ်ဆာ. ထံတ်လုံခို. အေတ်ဆာဆိတ်ဆာ. ထံဘိုဝဲမေသ်လံယံ. တနီယံမုသ်ဒေါဒ်. လုံထီခိုမုခိုတ်စူယံ. တဃိုဒ်ဖဒ်ခိုတ်ဃို. ထီတဖိုတ်ခိုတ်တလုတ်ယွယ်လံယံ. ကဆံဝါဖိုအေတ်ကိုတ်လိုတ်နေတ်. လံယံယွယ်ထီကွာ. ဘိုဒ်ဒုပြံသ်ကသီဝေသ်ထီကျိနီယံ. လုံတပှောဒ်ခိုတ်အိုတ်ဘုံဒ်ထံဃလံဝဲလံယံ.

စံယံပယ်ဒိုတ်. ကဆံကွာဖုညာ. ကဒ်ဒ်လုသ်ကဆံထီ. ကဆံယဲသ်ကယယ်ဟဲနံလံယံဝဲ. ကဆံဖုညာနးဘတ်ဝဲ. (အာဇာနည်) ကဆံအေတ်ပလုသ်ဃို. တဒုမဒ်စိတ်လံယံဝဲထီကွာတဘူတ်. ဘောဒ်ကမ္ဗိယံမူဒ်. စိတ်ဖှောဒ်ဝဲဒတ်. ကဆံကွာဖုညာ. တဲပျဒ်ဝဲကဆံတရတ်. ကဆံတရတ်သေတ်ခံ. လုံထီကွာဒုတ်ဒါကအိုတ်ဝဲတမိယံ. ဟဒ်ဃုကွသ်ဇံယံတဲဝီယံ. ဃုကွသ်ဒေါဒ်. ဘုံဒ်ထံတပှောဒ်ခိုတ်အိုတ်. (အာဇာနည်) ကဆံအေတ်ကိုတ်လိုတ်. ထီတ်ဝဲဒတ်. မေသ်တသ်ဝဲအီယံဃို. ကဆံဖုညာ. စိတ်လံယံထီကွာတဘူတ်. သိတ်ညာဝဲဘွံ. ကဆံအေတ်ဃေ. စုတ်စံတ်ဒးဒ်ထီဖှိထံတ်. ဘွဲစံတ်နေဝဲပျံသ်ခိုတ်ကောဒ်ဒုဝီယံ. ကဆံဖုညာစိတ်လံယံလုသ်ဝဲထီလံယံ. ကဆံတရတ်ဖုညာ. တသ်ဂေသ်တကွဒ်. စံဒ်ပျဒ်ဝဲလုံစံယံပယ်. ကစသ်ဇံ. မေသ်ဝဲ (အာဇာနည်) ကဆံနေတ်ကြးဒ်လုံလုယံဃုကွသ်လေတ်လယ်သိတ်ညာဝဲမံယံ. ရုံဒ်ထံတ်ဝဲဒတ်လံယံ.

### ပွေယ်နေဝဲကဆံဝါယတနုယံ

စံယံပယ်ဒိုတ်ခံ. ဂေယ်လီ. ဒုတ်လံယံသဒ်ဝီယံ. ပျေတ်ထံတ်ခွီထို. ဒးဒ်ထံတ်ဝီယံဟဲထံတ်ဝဲထီခိုနေတ်. တုယံလုံလဲဒ်သမာတဝံ (အာဇာနည်) ကဆံဖိုနေတ်လုထီလုံထီကျိပူယံခါ. ဟူဘတ်ဝဲတပုသ်ဖဒ်ခိုတ်သံတ်ထံတ်ဘွံ. ဟာကေယ်ထံတ်လုံထီကွာ. လုံလဲဒ်သမာဂံယံထေဒ်. အိုတ်ပလံဝဲဒတ်လံယံ. လဲဒ်သမာသေတ်ခံ. တဂးသ်ကျိယံဆိုယံလံယံဝဲ. စံယံပယ်ဒိုတ်နေတ်ဝီယံဒေါဒ်.

ကစသ်စံယ်ပယ်ဇုံ. ဘတ်မဒုကစသ်စံယ်ပယ်. နံသ်စသ်ကိုယ်တဲယ်. ဘတ်ဟဲ  
ကျွဒ်လဲတ်. ပုသ်လံယ်ပွဲသ်ဘံတ်နံတ်တဂယ်ဂယ်. လုံလိုတ်ဘတ်သေတ်တကွဒ်.  
နေသ်ဘတ်ဝဲမံယ်တမေသ်ယယ်ကစသ်စံယ်ပယ်.

သုဝဲလဲဒ်သမာသေတ်ဇုံ. 'ယလိုတ်သေတ်ဃိုဟဲဝဲတမေသ်. ကဟီဘတ်သဒ်  
ကဆံဝါဖိုဃိုဟဲဝဲမေသ်လံယ်.

ကစသ်စံယ်ပယ်ဇုံ. မေဒေဒ်နေတ်. လုံကစသ်စံယ်ပယ်ဒိုတ်. တသ်လိုတ်  
အိုတ်တး. မေသ်ဝဲကဆံဝါဖို. ကေယ်စောလ်နေဇံယ်တဲဘွံ. ကဆံဝါဖိုတမိုတ်လဲယ်  
သဒ်. ပျဒ်ဝဲအမူယ်အယယ်.

သုဝဲသေတ်ဇုံ. ကမယ်ဘတ်သဒ်ဝဲမဒုတမီယ်လဲတ်.

ကစသ်စံယ်ပယ်ဇုံ. အဲတ်ဒေါဒ်ဟေတ်ဝဲ.လဲဒ်သမာသေတ်. ကွသ်ဒုဒ်အံတ်ဇံယ်.  
အဘိုဒ်အလဲအလုသ်အပွယ်လံယ်. သုဝဲသေတ်ဇုံ. ဂေယ်လီမံယ်. တဲဝီယ်.  
ကဖိုခံတ်. ကမ္ဘိုယ်. မဲသ်. ခဲလးသ်. မးပလ်လံယ်နေဝဲတိုသ်တကလံသ်ကောဒ်မီယ်.  
ကဆံဖိုနေတ်. ထဲအီယ်တလဲဒ်ခတ်ဘတ်သဒ်ဒေဒ်ဝဲ. လဲဒ်သမာဒးဒ်ဖိုမာသေတ်.  
ကူကယ်အဲတ်လုံဟေတ်ထဒ်ဒေဒ်.ဟေတ်ဝီယ်လးလ်နေတ်ဘွံမဒ်. ကဆံဝါဖိုနေတ်.

လဲဒ်သမာသေတ်မေသ်ဂေယ်ဂေယ်. လုံလိုတ်ကွဲဃုံလ်ဖိုသတ်ဖုညာမေသ်  
ဂေယ်ဂေယ်. နိုဒ်ဆဲဒ်ဝီယ်. တပူယ်ဃံဒးဒ်စံယ်ပယ်လဲယ်ပျလ်ထွဲဝဲလံယ်.

စံယ်ပယ်ဒိုတ်နေတ်. ဟာကေယ်စောလ်ကဆံဝါဖိုဝီယ်. တုယ်ဝေသ်ပူယ်ဘွံ.  
ဝေသ်ပူယ်ခဲလးလ်မေသ်ဂေယ်ဂေယ်. ကဆံကရးခဲလးသ်မေသ်ဂေယ်ဂေယ်.  
မယ်ဃီမယ်လဒ်ဂေယ်ဝါထံတ်ဝီယ်. ရှုတ်ဝဲဝေသ်လုံထွဲတပယ်ဒေါဒ်ဝီယ်. နှုလ်လံယ်  
လုံကဆံကရးပူယ်လံယ်.

မးဒေါဒ်ဝဲကရးကရိုထံတ်. ကဆံဝါဖိုဝီယ်. ပီဒ်သေဒ်သိုလံမယ်နေဝဲ. ပဒ်ကဲဝဲလုံ  
တီယ်သကောဒ်သောဒ်. ဟေတ်ဝဲလံသ်သဒ်. နံယ်ဖဒ်နေဝဲထီကံသ်ဖဒ်ဖံ. ဒေဒ်ဝဲ  
နံသ်စသ်သောဒ်. ဒးဒ်အစံဒ်ရှုဒ်ပျီဒ်စီလးပွဲယ်. ချီမုဒ်ဝဲလံယ်တခံလုံ (အာဇာနည်)  
ကဆံဖိုဟဲတုယ်ဘွံ. ဒူပြဲသ်ကသီစံယ်ပယ်နေတ်. (ဇေယျဒိပ်ကျွန်း) ကောဒ်တမီယ်ခဲ  
လးသ်ဖံဒိုတ်. ပးပြုလ်ဒိုတ်ဖိုဝဲ. အေယ်ကရေဒ်စံပယ်တဂယ်. ကဲထံတ်ဘတ်ဝဲလံယ်.

## အယ်ဇယ်နီယံကဆံနုးယံဝဲဒုတ်ဒါပယ်

ဒေဒ်နေတ်မံယ်. အိုတ်ကေယ်ဝဲထွဲဘတ်ထွဲဘတ်. ကယ်လဒ်အခါယေလ်ထံတ်  
ဘွံ. ယွယ်လံနေတ်. လုံပျယ်မတဒ်စံယ်ပယ်ဒိုတ်. မိဒ်ဖယာဟုံဒ်ဖးပူယ်. ဝတ်နူလ်  
ဟုံဒ်အိုတ်ဝဲဒတ်လံယ်.

ဟုံဒ်ပွယ်တဃဲဒ်. ဘိုဒ်ဝဲကအိုတ်ဖွဲတ်ခါ. ပျယ်မတဒ်စံယ်ပယ်. နတ်ယွယ်စယ်  
ပဝဒ်ပုံသီဝဲလံယ်. စံယ်ပယ်ဒိုတ်နတ်ယွယ်စယ်သီ (အာဇာနည်) ကဆံမေသီတ်  
ညာဝဲနေတ်. သဒ်လံယ်ဝိုနဲကသီဝဲ. ပွယ်သဒ်အုံဒ်ဃို. တပွဲသီတ်ညာဝဲ. ဖဲအတး  
လံသ်ပျုဒ်စူဒ်လိုဒ်ကျွဲဝဲလံယ်. စံယ်ပယ်သီသီတ်ညာဝဲ. တီကံသ်အဂယ်စံယ်ပယ်  
သေတ်ဖုညာ. ဒူပြီသ်ကသီကံသ်နေတ်. ပွယ်ဖဲတ်ဂးသ်ကွးယ်. ကဲဒိုတ်စံယ်ပယ်  
တအိုတ်လးယ်. ကဲဝဲတသ်ခံလံလီ. ဒးဒ်တသ်ဆိုမိုတ်အိုတ်ဝဲ. ကောသလဒ်စံယ်ပယ်  
နေတ်. ဟဲဝဲဒးဒ်သီတ်သုံဒ်အာမဒ်. ကဝံယ်ပလ်ဝဲဝေသ်နေတ်လံယ်. သုကဒုံဒ်  
တသ်ဇေယ်. မေတမေသ်ကဟေတ်အဒ်တီကံသ်ဇေယ်. ပွယ်ဝဲပွယ်ဟဲတ်ကွးလံယ်.  
စီဒ်သူယ်ကျီ. မူမဒ်ဖုညာသေတ်ခံ.

ဝဲသေတ်စံယ်ပယ်ဒိုတ်. မိဒ်ဖယာဟုံသဒ်အိုတ်. ပွယ်တဃဲဒ်လီ. စဒ်ဖဲခါအီယ်  
နွီသံကအိုတ်ဖွဲတ်လံယ်ဖိုခွါ. ပိုယ်နာဖုညာ. ဖဒ်နမေဒ်တဲပလ်ဝဲအိုတ်. မိဒ်ဖယာ  
မေအိုတ်ဖွဲတ်ဖိုခွါနေတ်ဝဲသေတ်ပွယ်ဖဲ. နွီသံခါ. ကဒုံဒ်ဘတ်သဒ်ဝဲဒေဒ်. မေလုံ  
ထီကံသ်တမိုသ်ဟေတ်သဒ်. ဃိုနေတ်ဖဲတသ်ဆးကတံသ်. အိုတ်ခေါဒ်ကွယ်ဒေါဒ်.  
တဲကွးကဒါဝဲလံယ်.

ကောသလဒ်စံယ်ပယ်ဒိုတ်ခံ. ဂေယ်လီဒုတ်လံယ်ဝီယ်. အိုတ်ခေါဒ်ဝဲလံယ်.

မိဒ်ဖယာနွီသံထံတ်ဘဒ်. အိုတ်ဖွဲတ်လံယ်ဝဲဖိုခွါ. ဖဲအိုတ်ဖွဲတ်တနီယ်ဃံ. ဝေသ်  
ဖိုသုံဒ်ဖုညာ. ဒုံဒ်ဝဲကောသလဒ်စံယ်ပယ်လံယ်. ပွယ်ကဲဒိုတ်လဲယ်မဲလ်ညာတအိုတ်  
ဃို. သုံဒ်ဖိုသေတ်ဟာကေယ်ဂုယ်. သုံဒ်ကဒါလံသ်ခီ. တသ်ဂေသ်တကွဒ်. တဲပျဒ်  
ကေယ်ဝဲမိဒ်ဖယာ.

ကစသ်မိဒ်ဖယာဇုံ. ဝဲသေတ်သုံဒ်ဖုညာ. ဟာကေယ်ဂုယ်ကဒါဝဲလံသ်ခီနေတ်.  
မေသ်ဝဲပွယ်ကဲဒိုတ်. လဲယ်မဲလ်ညာတအိုတ်. ဝီယ်တသ်ဒိုတ်ဃို. ဘတ်သုံဒ်ဂုယ်ခီ  
မေသ်ဝဲ. စံယ်ပယ်ဒိုတ်. တအိုတ်လးယ်ဝဲအဂေသ်နေတ်ဂေယ်. အိုတ်ဖွဲတ်လံယ်  
ဖိုခွါနေတ်မေသ်ဂေယ်. ကောသလဒ်စံယ်ပယ်. ဟဲဒုံဒ်ပွယ်သေတ်မေသ်ဂေယ်

(မင်္ဂလာ) ကဆံဝါနေတ်တသိတ်ညာဝဲနံဗိယံဒေဒ်. တသ်ဂေသ်တကွဒ်. မေပွဲသိတ်ညာကဆံဝါမဒ်. ကကြးဒ်ဝဲမံယံရှံဒ်ထံတ်ဝဲဒတ်.

မိဒ်ဖယာဖဒ်ဒိုတ်နေတ်. ဂေယံလီမံယံ. ဒုတ်လံယံသဒ်ဝီယံ. ကရးကရိထံတ်ဝဲဖိုခွါဆေဒ်. ပွဲမိယံနံယံဝဲလုံ. ပုဆိုဝါဖံဒိုတ်. ဟဲစိတ်လံယံဝဲလုံပြဒ်သဒ်ပူယံ. ဒးဒ်အမဒ်သေတ်ပတ်ဃးယံဝဒ်ဝဒ်. လဲယံဝဲလုံကဆံကရး. ယွယ်လံမေသာဖို. ပွဲမိနံယံဝဲမဲကဆံခံတ်ထေဒ်. မိဒ်ဖယာသုဒ်ကဒ်ဘိုဒ်သဒ်. တဲပျဒ်ဝဲဒေဒ်အီယံလံယံ.

ကစသ်ကဆံပယ်ဇုံ. နံယံဖဒ်နယံဝေသ်တကုံဒ်ဖဒ်ဖံ. ပွဲပးပြသ်တသ်ပျူဒ်စူဒ်စံဒ်ရှံဒ်ကစသ်မေသ်ဝဲ. နတီယံသကောဒ်စံယံပယ်ဒိုတ်. တအိုတ်ဝဲလးယံမံယံ. ဝဲသေတ်နေတ်ကစသ်ကဆံပယ်. သဒ်ကဖွတ်သဒ်အံဒ်ဒိုတ်အိုတ်ယို. တပွဲသိတ်ညာပလ်ဘးဃလ်ဝဲလံယံ. ဖိုသတ်ဝဲအီယံနေတ်. နတီယံသကောဒ်ဖိုခွါ. မေသ်ဝဲလံယံ. လုံထီကံသ်ဂယ်. ကောသလဒ်စံယံပယ်နေတ်. ဟဲကဝံယံဃလ်ပထီကံသ်. ဒုံဒ်ဝဲဒတ်လီ. ကစသ်ဖိုခွါသုဒ်သိတ်ဖုညာ. သဒ်ဗွီယံတသ်. ဟာကေယံဂုယံခီဝဲလီ. ကစသ်ဖိုခွါနေတ်. တအိုတ်လးယံဝဲ. နတီယံသကောဒ်စံယံပယ်ဖံဒိုတ်. နကွသ်ဝဲဒ်ကွဲဒ်ထံဒ်ထာ. ကွဲဒ်စးဒ်စံဒ်ရှံဒ်နေလသ်ကေယံမံယံ. ကစသ်ကဆံပယ်မေတကွသ်စံဒ်ရှံဒ်နေတ်မံယံ. ဖိုသတ်ဝဲအီယံ. လုံဒုတ်ဒါစုကဘတ်သီ. ထီကံသ်သေတ်ကဘတ်ဟဒ်ဂံယံဝဲလံယံ. ယိုနေတ်ကစသ်ကဆံပယ်နေတ်ဖိုသတ်ဝဲအီယံ. မေမယ်သီဒးဒ်မယ်သီကွေလ်ဇံယံ. မေတမေသ်ဒေဒ်နေတ်. ကစသ်ဖိုခွါမေသ်ဝဲဖိုသတ်အီယံ. အပသ်အမွေယံ. ဒေဒ်ဝဲထီကံသ်နူသ်ပြဒ်သဒ်. စီစေယံတကွဒ်. လုံဒုတ်ဒါစုကွံယံဂုံသ်ထုံဒ်ပူယံဖွဲဒ်. မယ်နေကေယံဇံယံ.

ဟူဘတ်ဝဲမိဒ်ဖယာဖဒ်ဒိုတ်. တသ်တဲဘွံ. ကဆံပယ်နေတ်. ဒးဒ်ကမ္ပိလ်ဟီထံတ်နေဝဲဖိုသတ်. ပလ်ထံတ်လုံဒိုတ်ထီဝီယံ. ဟံတ်ကောဒ်ဖွဒ်ဖဒ်ဒိုတ်ထံတ်ဝဲလံယံ. ဝီယံဘွံပလ်ကေယံဖိုသတ်. ဟေတ်အဒ်ဝဲမိဒ်ဖယာဖဒ်ဒိုတ်ဝီယံ. ကဖံတ်ကောသလဒ်စံယံပယ်ဂံသ်. ဟဒ်ထံတ်ဝဲလုံကဆံကရးပူယံလံယံ.

အမဒ်ဒးဒ်သိတ်သုဒ်ဖုညာ. ကူကယ်ထံတ်သုဒ်ကူကယ်. ကဆံဝါသေတ်ကရးကရိထံတ်နေဝဲဝီယံ. အောဒ်ထံတ်ဝေသ်ကြွယ်. ကဒုံဒ်တသ်ဂံသ်. ပလံသ်ထွဲဒ်ထံတ်ဝဲလံယံ. ကဆံဝါနေတ်. ထွဲဒ်ထံတ်လုံဝေသ်ပူယံ. ဒေဒ်ထိုတ်ကြေဂိုယ်သောဒ်. ကောဒ်သံတ်ဖဒ်ဒိုတ်. မယ်ဗွီယံတနောဒ်. ပွဲစိတ်ဖွောဒ်ဝဲသုဒ်ဖိုသေတ်ဒေဒ်ဒါဒ်. ဝတ်ဖံဒ်ဖျိုဝဲသုဒ်ဖိုကွာ. ဖံတ်နေဝဲကောသလဒ်စံယံပယ်ဒိုတ်ဒိုတ်သတ်ဃီ. ဟာကေယံစောလ်ဝဲဝီယံ. လုံယွယ်လံမေသာဖိုခံတ်ထေဒ်. ပွဲကြလ်လံယံဝဲလံယံ.

ပွယ်လုံကမယ်သီတတ်သင်. ကောသလဒ်စံယ်ပယ်ဖုညာ. ကြံတာဃလဲဝဲဝီယ် စဒ်ဖဲခါအီယ်. နဘတ်သာပေယ်နံတ်သင်လးယ်တဂေယ်. ဖိုသတ်ဝဲအီယ်. ဆေဒ် ကောလ်လံတ်မံယ်. တပဒ်ကာဖုညာ. ဘတ်မယ်တဂေယ်. သိုတ်သဲဝီယ်ပုသ် ကွေလဲဝဲလံယ်. စဒ်ဖဲခါနေတ် (ဇေယျဒိပ်ကျွန်း) ကောဒ်တမီသ်ခဲလးသ်. ကဲစံယ် ပယ်နေတ်. တုယ်ဝဲလုံယွယ်လံ. မေသာဖိုစုပုယ်ခဲလးသ်လံယ်. စဒ်ဖဲခါဘွဲ. မယ် ဟိုဒ်ဂဲယ်ဝဒ်. ထဒ်ကျွဒ်ထံဒါဘူတ်ကစသ်တအိုတ်ဝဲဒတ်လးယ်လံယ်.

ယွယ်လံမေသာဖိုနေတ်. ကောဒ်နေဝဲအမီယ်တနီယ်ဘွဲ. ပွယ်သင်လံယ်ထုံဒ်. မယ်အိုတ်ချီမျှဒ်ဂေယ်ထံတ်နေယို (အလီနစိတ္တမင်းသား) ဖိုကောဒ်နေဝဲအမီယ်ဒေဒ် နေတ်လံယ်. ယွယ်လံမေသာဖိုနေတ်. နွီနိုတ်ပွဲယ်ဘွဲ. အပီဒ်သေဒ်သို. ဒးဒ်တရာ ကဲဝဲစံယ်ပယ်. တုယ်သင်ဘိုလးသ်သီ. လုံအီတဝံနဒ်ကံသ်. တုယ်ဘတ်ဝဲလံယ်.

### ဗျီဒ်ခိုဒ်ပယ်ကဲသင်ဟောလံယ်တရာ

ကစသ်ယွယ်နေတ်. ဒေဒ်အီယ်မံယ်. ပျဒ်လံယ်နေဝဲအတေဒ်ဝီယ်ဘွဲ. တုယ်လုံ ကဲထံတ်ကေယ်ယွယ်ခါဒေါဒ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောစှာလံယ် ကေယ်ဝဲဒတ်လံယ်.

အလီနစိတ္တနိဿာယ

ပဟဋ္ဌာမဟတီစမူ

ကောသလံသေနံသန္တုန္တံ

ဇီဝဂ္ဂါဟံ အဂါတယီ

အခဲလုံပကညံ ... နဲသ်သံသေတ်ဇု. ဒုပြ်သ်ကသီသုံဒ်ဖိုဖုညာ. ဒိုတနေလ်ဘတ် (အလီနစိတ္တမင်းသား) ဖိုယို. ဝဲသေတ်ပယ်မျှနွယ်ဆဲဒ် မေသ်ဝဲ. ထီကံသ်နေသ်ဘတ်ကဒါကေယ်. သဒ်ဖို့မုံသ်ပးယ်. ဒးဒ်နံယ်စသ်ထီကံသ်. ဟီလံသ်တဘွဲ. ဟဲဒ်ဒ်ဃေတ်သဒ်သုံ သေတ်မေသ်ဝဲ. ကောသလဒ်ပယ်. ကဆံပယ်ဖဲတ်တမူနေဝဲ သောဒ်.

ဇေဝံ နိဿာယသမ္ပန္နော

ဘိက္ခု အာရဒ္ဒဝိရိယော

ဘာဝယံ ကုသလံဓမ္မံ

ယောဂက္ခေမဿပတ္တိယာ

ပါပုဏ္ဏေအနုပုဗ္ဗေန

သဗ္ဗသံယောဇနက္ခယံ

အခံလုံပကညံ ... ဒေဒိနေတိသောဒိ. ယောကဒိလ္လိသံပါလးသံလံသံကွဲ. တုယံ  
နေတိဗယ်ကဲမေသံဝဲအပျိဒိတအိုတ်အကျိဒိတ်ဟေတ်ကေယ်  
ဝဲလံယံ. (ဗောဓိပက္ခိယတရား ၃၇ ပါး) နိယံနိယံနယ်နယ်  
ဒးဒိဝီရိယဒိအာထိုဒိဝီယံ. သိဒိလဒိရီဝါနဲသံသုညာနေတိ  
ဝီပဒိသနယ်ပံညာ. မဲဒိပံညာ. ဖိုယံပံညာ. အဆံပတံသံ. သယ်  
ယောစေယ်ဒေါဒိတကုဒိလးလံဂံသံမေသံဝဲ (အရဟတ္တဖိုလ်)  
နေတိဖွဲတ်ခွေနေသိဘတ်သေဝဲလံယံ.

### ဇဒိပံကေယ်ဝဲ

ဖိုအဲတ်နဲသံသံသေတ်ဇု. ဖဲနေတ်ခါ. (အလီနစိတ္တမင်းသား) အမိုသ်နေတ်ခါ  
အီယံမေသံ. ယယ်ယွယ်မိုသ် (မာယာ) ကဲထံတ်ကေယ်ဝဲလံယံ. ဖဲနေတ်ခါပျယ်  
မတဒိစံယ်ပယ်ဒိုတ်နေတ်. ခါအီယံကဲထံတ်ကေယ်ဝဲ. စံယ်ပယ်ဒိုတ် (သုဒ္ဓေါဒန)  
ပယ်မေသံဝဲလံယံ. လုံနေတ်ခါ (မင်္ဂလာ) ကဆံဝါနေတ်အခါအီယံစိုဒိသဒိဝီရိယဒိ  
အိုတ်ဝဲနဲသံသံဖိုကဲထံတ်ဝဲလံယံ. ဟဲဒိဒိတသ်ကောသလဒိစံယ်ပယ်နေတ်. ခါအီယံ  
ကဲထံတ်ဝဲယဖိုခွါ (မေဂ္ဂလာန်) လံယံ. ဖဲနေတ်ခါလဲဒိသမာသေတ်ဘံယာယို.  
ခံတ်ဆာဘွာဟေတ်ကဒါဖိုကဆံဝါမေသံကဆံဖဒိဒိုတ်နေတ်. ခါအီယံမေသံဝဲ  
ယဖိုခွါ (သာရိပုတ္တရာ) ကဲထံတ်ဝဲလံယံ. ပံဝဲဇဒိတံယ်ဝီယံအကျံပျူဒိဝဲ (အရှင်  
သာရိပုတ္တရာ) ကဲထံတ်ဝဲလံယံ. ပံဝဲဇဒိတံယ်ဝီယံအကျံပျူဒိဝဲ (အရှင်ရာဇ  
မထေရ်) ယို.

ဖိုအဲတ်နဲသံသံသေတ်ဇု. တသ်လုံနဲသံသံနေတ်ဒေဒိဝဲ (ရာဇမထေရ်) သောဒိ  
သိုတ်သံနသ်ညံဘတ်မေသံဝဲလံယံ. နဲတ်အပျိဒိတံသိုတ်သံဝဲသေတ်. တသဒိထံတ်  
ဝဲယို. လုံပွယ်နဲတ်သိုတ်သံတသ်ကစသ်ဖဲဒိုတ်. ဒေဒိပွယ်ဒုဒိနဲတ်. ဝဲသေတ်ထူ  
ကတီယံသောဒိသဒိဘတ်ပလ်ဝဲတဲဝီယံလုံဖဲလလ်မေဒိတေယ်သနယ်တံယ်ဟောဖွာ  
ဝဲဒတ်လံယံ.



## အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

နိမိနံဝပတ္တာရံ

နိဂ္ဂယုဝါဒိံ မေဓာဝိံ

တာဒိသံပဏ္ဍိတံဘဇေ

တာဒိသံ ဘဇမာနဿ

သေယျောဟောတိနပါရိယော

အခံလုံပကညံ ... နေတ်ပျဒ်အပျိဒ်ဝိယံနံသံစသ်မယ်ဘူတ်ဘာ. ဆံတ်လံယံတဲ  
 ဆာဝဲပံညာအိုတ်ပွယ်နေတ်. ဒေဒ်ဝဲပွယ်နေတ်ပျဒ်ထူကတိယံ  
 သောဒ်ဘတ်ပလဲဝဲသဒ်. ဒေဒ်နေတ်ယို. သိုတ်သံတသ်သေ  
 ဂေသ်ကျိယံအိုတ်ဝဲ. ပံညာကစသ်ဘတ်ဒိုတနေလ်ဆီကဒ်ဝဲ  
 သဒ်လံယံ. ပွယ်လုံဆီကဒ်ဝဲဖုညာ လောကီယံလောကိုဒ်  
 တရယ်ဒို. အကျိလံယံသုဒ်တအိုတ်ဝဲလံယံ.

မေသ်မေဒ်တေယံသနယံတံယံ. ကတးသ်ဘုံ. အာဂယ်ပွယ်ဖုညာ. သောတယ်  
 ပယ်စဒ်ထံတ်ကဲထံတ်ဘတ်ဝဲလံယံ.

(အရှင်ရာဇမေထေရ်) ဝိဒ်ထူဒ်ဝိယံဝိ



(၂)

**(အဿဇိပုနဗ္ဗသုကရဟန်းများ) ဝိနိဇ္ဇာ**

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲအိုတ်လုံ (ကိဋ္ဌာဂီရိဇနပုဒ်အဿဇိပုနဗ္ဗသုက ရဟန်း) သေတ်ဃို (သြဝဒေယျာနုသာသေယျ) စဒ်ထံတ်မေဒ်တေယ်သနယ် တောယ်ဟောဖှာဝဲဒတ်လံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသဒ်**

(အဿဇိပုနဗ္ဗသုကရဟန်း) တကွဒ်နေတ်မေသ်ဝဲ (အဂ္ဂသာဝက. အရှင် သာရိပုတ္တရာမထေရ်မြတ်) အပွဲသ်သေတ်တဖတ်လံယ်. မေသ်ဝဲပွဲသ်သေတ်နသ် ကေ. နဲသ်သံတကွဒ်နေတ်. တသ်မဲလ်ရှဒ်တအိုတ်ယိုဒ်မးဒ်ဟဒ်ဂံယ်အကျေဒ်အိုတ် ဝဲ. (အလဇ္ဇိ) သေတ်မေသ်ဝဲဃို. ဒးဒ်ဂိုယ်မံတ်သံယဲသ်ကယယ်. တပူယ်ဃံအိုတ် ဝဲဖဲ. (ကိဋ္ဌာဂီရိဇနပုဒ်) နေတ်လံယ်. နံသ်စသ်ကိုယ်တဲယ်သူတ်ဖဲ. မးပွယ်သူတ် နေဇံယ်. လုံတကြးဒ်မယ်. အကျေဒ်တကွဒ်. မယ်ဝဲဃို. မယ်ဟဒ်ဂံယ်တကတ် သေတ်. တသ်ကျိယ်ညိုယ်. (ကုလဒူသကအမှု) ပျုဒ်ကျေဒ်မယ်ဝဲလံယ်.

ဖျသ်ဝဲနေတ် (လဇ္ဇိပေသလ) မေသ်ဝဲသီဒ်လဒ်ရှိဝါနဲသ်သံဖုညာ. အိုတ်တကဲ ဝဲဃိုနဲသ်သံလုံဂေယ်. ဆေဒ်သိုဘွေတ်.တအိုတ်ဝဲနံပါလံယ်. ကစသ်ယွယ်ဟူဘတ်ဝဲ. တသ်ဂေသ်တကွဒ်နေတ်မံယ်. နဲသ်သံတကွဒ်ဘတ်နံဟဒ်ကွေလ်ဝဲ (ပဗ္ဗာဇနိယကံ)

ကမယ်ဝဲဃို. ဒးဒ်ပွဲသ်နဲသ်သံခေပွယ်အာ. ကောဒ်ထံတ်ဝဲ (အဂ္ဂသာဝက) ဒီပါ  
နတ်ဝီယံ.

ဖိုအဲတ်(သာရိပုတ္တရာ) ဇံသုလဲယံဒတ်ဇံယံ. လုံတဒိုကနတ်တသ်တဲ. နဲသ်  
သံဖုညာပျူဒ်ကွေလ် (ပဗ္ဗာဇနိယကံ) နတ်လုံဒိုကနတ်ဖုညာ. တဲသိုတ်သံနေ  
ကေယံဇံယံ. ဖိုအဲတ်နဲသ်သံသေတ်ဇံ. တသ်တဲဝဲနတ်. မေသ်မံယံ. ပွယ်လုံတဲသိုတ်  
သံပျဒ်တသ်သေတဂယ်နတ်ပံညာတအိုတ်. ပွယ်မးဒ်သေတ်တဖတ်. လိုတ်ဘတ်  
အဲတ်ဒေါဒ်တအိုတ်ဝဲလံယံ.

မေလုံပံညာအိုတ်. သူယံတောယံကံသေတ်ဖုညာနတ်. အဲတ်ဒေါဒ်လောဒ်ကံ  
မျဒ်နိုနေဒ်သဲဒ်ဒိုတ်. အိုတ်ဝဲမေသ်လံယံ. တဲဝီယံလုံဖဲလလ်. မေဒ်တေယံသနယ်  
တောယံဟောဖှာဝဲဒတ်လံယံ.

### အနေဒ်ချိုဒ်မေဒ်တေယံသနယ်တံယံ

ဩဝဒေယျာနုသာသေယျ

အသမ္ဘာစ နိဂါရယေ

သတံဟိ ဝိယောဟောတိ

အသတံ ဟောတိ အပ္ပိယော

အခံလုံပကညံ ... မေထိတ်ပျိုဒ်အိုတ်. ဘတ်သိုတ်သံလံယံ. (ဩဝါဒ) လုံ  
အပျိုဒ်တကဲဒေဒ်ခါ. ဘတ်ပလံသ်ကျိယံ. သိုတ်သံပလံဝဲ  
လံယံ. (အနုသာသန) လုံတဂေယံအးမေသ်. တသ်မူဒ်မျိုခံ.  
ဘတ်ကြံတာနေ. ဒးဒ်မေသ်ဝဲသိုတ်သံတသ်သေပွယ်ဖုညာ.  
သူယံတောယံကံသေတ်. အဲတ်ဒေါဒ်မျဒ်နိုဝဲသောဒ်. ပွယ်  
မးဒ်ဖုညာတအဲတ်ဒေါဒ်ဝဲလံယံ.

### တေယံသနယ်တေယံအကျိ

မေသ်ဝဲမေဒ်တေယံသနယ်တေယံကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ.  
(သောတာပတ္တိဖိုလ်) စဒ်ထံတ်တုယံဝဲဒတ်လံယံ.

(အရှင်သာရိပုတ္တရာ. အရှင်မောဂ္ဂလာန်) သေတ်နတ်. ဒးဒ်ပွဲသ်နဲသ်သံ  
အာမဒ်တပူယံဃံ. လဲယံကညဒ်လုံ. (လီဇ္ဈာဂီရိဇနပုဒ်) နတ်ဝီယံ. ကစသ်ယွယ်

ဟေတ်နဲတ်လံယံဝဲနီအဒိတး. သိုတ်သံဝဲဒတ်. နဲသံသံသေတ်ဖုညာ. ဘတ်တနံယံ. ဒိုကနတ်တသ်သိုတ်သံ. ဘတ်တနံယံထွဲဒ်ရံသ်ကွေလံဝဲ. ဘတ်တနံယံတုယံဝဲလုံပျုဒ်. (ပဗ္ဗာဇနိယကံ) ပတံသ်နေတ်လံယံ.

တိုသ်နတ်. ပဒ်သဲဒ်ဒးဒ် (ကုလဒူသကအမှု) နေတ်လုံ (ပါရာဇိကဏ်ပါဠိတော်. အနေသနကုလဒူသကသိက္ခာပုဒ်) ပုယ်နေတ်လဲသ်ထံအာမဒ် ဟဲပလ်အိုတ်ဝဲ. မိုတ်သိတ်ညာဘတ်သဒ်ဖုညာ. ထံဒ်ထံတ်ကွသ်နေ ကေယံဖဲနေတ်လံယံ.

(အဿဇိပုနုဗ္ဗသုကရဟန်း) ဝိဒ်ထူဒ်ဗီယံဇီ



(၃)

## (အရှင်ဆန္ဒမထေရ်) ဝိဒ္ဓိထွန်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဒေဒိဝဲခါ. အကျံပျူဒိဝဲ. (အရှင်ဆန္ဒမထေရ်) ဃို (နာဇေပါပကေမိတ္တေ)  
စဒ်ထံတ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

## ပျိဒ်ခိုဒ်ပယ်ကဲသ် (ဗုဒ္ဓဝင်) သိတ်ညာဂံသ်အအိတ်

ယွယ်လံ (သေတကေတု) နဒ်သာနေတ်. စဲတ်ကျယ်ဝဠာယ်တကလဒ်. လော  
ကခဒ်ဒွဲအိုတ်. နဒ်ပျယ်မယ်သေတ်. ဃေကညာဝဲဃို. ဒးဒ်တသ်ကွသ်ဒိုတ်ယဲသ်  
မျိုကွသ် စိုလံယ်ဝီယ်. စူဒ်တေယ်လံယ်ဝဲလုံ. တူသိတယ်နဒ်ကံသ်တဘွံ. ကဒ်ဝိဒ်  
လဒ်ဝိဒ် ကံသ်ဒိုတ်. စံယ်ပယ်သိုဒ်တောတနဒ်. မိဒ်ဖယာဖဒ်ဒိုဒ်. ဟံဒ်ဖးပူယ်နေတ်.  
(မဟာ သက္ကရာဇ်. ၆၇၃ ဝါဆိုလပြည့် ကြာသပတေးနေ့) မုသ်နီယ်နွံလ်ဟံဒ်ဝီယ်  
(မဟာ သက္ကရာဇ် ၆၈၃ ခု ကဆုလပြည့်သောကြာ) မုသ်နီယ်အိုတ်ဖွဲတ်ဝဲလံယ်.

## ဗွာဖဲဒ်တံယ်နွီဂယ်

ဖဲယွယ်လံအိုတ်ဖွဲတ်ဝဲတနီယ်နေတ်လံယ်.

၁။ (ညီတော်အာနန္ဒာ) သေတ်အိုတ်ဖွဲတ်ဝဲလံယ်.

၂။ ယွယ်ပွေဒ်လံသ်ဗောဓိဒ်. ခုးတ်တရဲသ်ထူသေတ်ဟဲဖှာထံတ်ဝဲ.

- ၃။ (ကာဠုဒါယီ) အမဒ်သေတ်အိုတ်ဖွဲတ်ဝဲလံယ်.
- ၄။ (ယသောဓယာမင်းသမီး) သေတ်အိုတ်ဖွဲတ်ဝဲလံယ်.
- ၅။ (ဆန္ဒ) အမဒ်သေတ်အိုတ်ဖွဲတ်ဝဲလံယ်.
- ၆။ ထူကတိယ်ဖဒ်ဒိုတ်လွိသ်ဖူးတ်သေတ်ဟဲဖှာထံတ်ဝဲလံယ်.
- ၇။ (စီးတော်ကဏ္ဍကမြင်း) သေတ်နသ်ကေ. အိုတ်ဖွဲတ်ဝဲလံယ်.

**လုံအအိယ်တိုသ်နတ်ဂံသ်. (အာ.ဗော.ကာ.ယ.ဆန့်.ရွှေ.ကဏ်)**

**နွီတံယ်တိုသ်ဂံသ်ဖွဲတ်ဝဲလံယ်.**

ဖွဲတ်ဝဲလံယ်နွီဂယ်ကွာ (ဆန္ဒ) အမဒ်နေတ်ယွယ်လံ (သိဒ္ဓတ္ထ) မေသာသဒ်နီတ် အိုတ်(၂၉) နီတ်တုယ်ဘွံ. ဒးဒ်ထံတ် (ကဏ္ဍက) ကသေတ်တောထွဲဒ်ဝဲခါ. ပတ် ဃုံလံဝဲဒတ်. တုယ်လုံ (အနော်မာ) ထီကျိုဝသ်မဲဒ်ပွဲဒိုတ်ဘွံမဒ်. နံသ်စသ်ကူကယ်. ဟေတ်အဒ်ဝဲဝီယံ. ဒးဒ် (ကဏ္ဍက) ကသေတ်ပွဲကေယ်ဝဲလုံထီကံသ်လံယ်. ဃေ ကညာအဆံဆံ. ကအိုတ်တံသ်တပူယ်ဃံ. ခွေဒ်တနေသ်ဘွံ. ဟာကေယ်ဝဲလုံကွဲ တံယ်. (ကဏ္ဍက) ကသေတ်သီဝဲဃို. (ဆန္ဒ) အမဒ်သောကဒ်မေတ်အူကဲယ် ထံတ်ဟံတ်ဝဲ. ကုသ်ဃိုကသေတ်စိုတ်ဝီယံ. ဟာကေယ်ဝဲလုံထီကံသ်လံယ်.

**(ဆန္ဒ) အမဒ်ကဲနဲသ်သံဆိုတ်ထုဝဲတသ်**

(ဒိဒ္ဓတ္ထမင်းသား) ကဲထံထ်ယွယ်ဝီယံ. တဘွံခါနေတ်ဒေါဒ် (ဆန္ဒ) အမဒ်နေတ် ဃေခွေဒ်လုံကစသ်ယွယ်အိုတ်. ထံတ်ဝဲနဲသ်သံလံယ်. ထံတ်နဲသ်ဝီယံဇျယ်လံယ်တရာ တအိုတ်. ထံဘိုဃံမဲလ်သတ်လံယ်ကုသ်. သဒ်ဒိုတ်ထံတ်ဝဲလံယ်. ကစသ်ဂေယ် ဖိုခွါ. တကဲထံထ်ယွယ်ဒေဒ်. တောထွဲဒ်ဝဲခါ. မဒုမတဂယ်မဒ်တပတ်ဝဲ. ကဲထံထ် ယွယ်ဝီယံဘွံမဒ်. ယဲမံယ် (သာရိပုတ္တရာ) ယဲနေတ် (မောဂ္ဂလာန်) ဝဲသေတ်မေသ် ဒတ် (အဂ္ဂသာဝက) ပလ်မယ်နဒ်ဒိုတ်ဝဲ. တဲဆိုတ်ထုဝဲ (အဂ္ဂသာဝက) ဒီပါနေတ် ထံဘိုလံယ်.

ကစသ်ယွယ်နေတ်. တသ်ဂေသ်တကွဒ်. နဲသ်သံတဲပျဒ်ဟူဘတ်ဝဲဘွံ. ကောဒ် နေ (ဆန္ဒ) သိုတ်သံဝဲလံယ်. ဖဲသိုတ်သံခါတစိုသ်ဖိုအိုတ်ပတုံလ်. လုံဒီဘွံဒေဒ်ဝဲ အတးဆိုတ်ထုဝဲဒေါဒ်. သးဘွံထံတ်ဘဒ်အိုတ်ဝဲမံယ်. ကောဒ်နေဒေါဒ် (အရှင် ဆန္ဒမထေရ်).

နဝဲ(ဆန္ဒ)ဇုံ. (အဂ္ဂသာဝက) ဒီပါနေရတ်မေသ်ဝဲ. နတိယ်သကောဒ်ဂေယ်ဝါ ဖုညာသေတ်မေသ်လံယ်. ဒုံဒ်ဒဲဆဲဒ်ဆယ်. နဘတ်ပံသေမေသ်ဝဲ. ပေါလ်ခွါမျဒ်



ဒေါဒ်တီယံသကောဒ်သေတ်လံယံ. မေသံဝဲဂေသ်ကျိယံအိုတ်ပေါလ်ခွါမျဒ်နေတ်. နဒိုတနေလ်ပံဖေါယံကေယံဇံယံ. တဲဝီယံလုံဖံလလ်မေဒ်တေယံသနယံတံယံ ဟောဖှာဝဲလံယံ.

### အနေဒ်ချိုဒ်မေဒ်တေယံသနယံတံယံ

နဘဇေပါပကေမိတ္တေ

နဘဇေပုရိသာဓမ္မေ

ဘဇေထမိတ္တေကလျာဏေ

ဘဇေထပုရိသုတ္တပေ

အခံလုံပကညံ ... ယိုဒ်မးဒ်ဝဲဝိုယံမံတ်တကောဒ်နေတ်. ကဘတ်ဒိုတနေလ် ဝဲသဒ်. ပေါလ်ခွါယိုဒ်နေတ်ဆီကဒ်တဂေယံ. ဝိုယံမံတ်ဂေယံ နေတ်. ထံဘိုဘတ်ဒိုတနေလ်သဒ်ပေါလ်ခွါမျဒ်တကွဒ်. တပျဒ်ဘတ်မီယံဝဲဆီကဒ်.

ယမေသံဝဲမေဒ်တေယံသနယံတံယံ. ကတးသ်ဘွံ. ပွယ်အဂယ်ဖုညာ. ကဲထံတ် သောတယ်ပယ်လံယံ.

(အရှင်ဆန္ဒမထေရ်) နေတ်မေသံဝဲ. တသ်သိုတ်သံအဆံဆံ. ဒိုကနတ်ဘတ်ဝဲ နသ်ကေ. ဒေဒ်လုံညာအတးမဲလ်ကုသ်. သဒ်ထံတ်ဆိုတ်ထံဘိုဝဲဒေဒ်လံယံ. တသ် ဂေသ်နေတ်. လဲယံရှံဒ်ပျဒ်ဒေါဒ်ကစသ်ယွယ်ဘွံ.

ဖိုအဲတ်နဲသ်သံသေတ်ဇံ. ယယ်ကစသ်ယွယ်. သဒ်မူအိုတ်ဒေဒ်ခါ(ဆန္ဒ)နေတ် အေယံတရေယံဂးသ်ကွးယံ. မးဂုယံလံယံကျေဒ်. တမေသံဝဲကနေသ်. တုယံလုံ ယယ်ကစသ်ယွယ်. ပရိနေတ်ဗယ်မေပျူဒ်ဘွံမဒ်. မယ်နေသ်ကဲဝဲလံယံတဲဃို. မတဂယ်မဒ်တဲဃုလ်လးယံဝဲ. တဟီအရေပလ်လိုဒ်လဒ်ကွေလ်ဝဲ. ခဲလးလ်လံယံ.

### (ဆန္ဒမထေရ်) ကဲထံတ်ယဟာတယ်

ကစသ်ယွယ်နေတ်. နိတ်ဃောဒ်ဆီ. ဝသ်လွိသ်ဆီယဲသ်နေသ်ဘွံ. (မဟာ သက္ကရာဇ်.၁၄၈.ကဆုံလပြည့် အင်္ဂါ) မုသ်နီယံ. မယ်လယ်မေသေတ်. အံရံအူ ယေယံပူယံပရိနေတ်ဗယ်ပျူဒ်. ခဒ်ဒိုတ်စုတ်လံယံသဒ်မိနံယံခါ. ပဒ်သဲဒ်ဒးဒ် (အရှင် ဆန္ဒမထေရ်. အရှင်အာနန္ဒာ) ပတီရှံဒ်စဒ်ဝဲနေတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ဒိုတ်. ပျူဒ်ပရီနေတ်ဗယ်ဝီယံလံသ်ဒိဘွံ.  
(အရှင်ဆန္ဒမထေရ်) နေတ်ကစသ်ပွဲသ်သေတ်. ကဘတ်မယ်ဒေဒ်လဲတ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇုံ ယယ်ကစသ်ယွယ်. တအိုတ်ဝဲလံသ်ဒိဘွံ. (ဆန္ဒမထေရ်)  
နေတ်ပလ်နေဇံယ် (ဗြဟ္မဒဏ်) နေတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

တသ်လုံ (ဗြဟ္မဒဏ်) နေတ်ဘတ်မယ်ဝဲဒေဒ်လဲတ်ကစသ်.

ဖိုအဲတ် (အာနန္ဒာ) ဇုံ. ဆန္ဒမထေရ်ဖဲအသ်ဒ်အိုတ်မိုတ်တဲသ်ဒ် တဲဒတ်ဝဲ.  
မတဂယ်မဒ်ကြံတာဇံယ်တဂေယ်. တဲပလ်ဝဲဒေဒ်နေတ်လံယ်. ကစသ်ယွယ်. ပျူဒ်  
ပရီနေတ်ဗယ်ဝီယံလံသ်ဒိဘွံ. လုံသံကမူးသ်သေတ်ကွာ. ပဒ်သဲဒ်ဒဲဒ် (ဆန္ဒမထေရ်)  
ဂေသ်. ကစသ်ယွယ်. မယ်လောလ်အတးရှ်ဒ်ဖှာတဲကွဲးထံတ်ဝဲနေတ် (အရှင်  
ဆန္ဒမထေရ်)ခံ.

ယကစသ်ယွယ်သေတ်. ပျူဒ်ပရီနေတ်ဗယ်လီ. သံကမူးသ်သေတ်နသ်ကေ.  
ဖဲသ်ကွေယ်ယယ်လုံတသ်ဃးယ်လီ. တသ်ကိုသ်ထံတ်. သောကဒ်မယ်ဒဲတ်ဇံယ်ဃို.  
လုံသံကမူးသ်သေတ်ခဲတ်သ်ဒ်. သးဘွံထီဆဒ်လံသ်ဃီသ်. သီဘောဒ်တဲတ်. သာ  
ပေယ်နံတ်သ်ဒ်.

နံတ်ထံတ်သ်ဒ်ဘွံ. ဂဲယ်ထးတ်ခဒ်ယဒ်ယိုယ်ကျို. ဘိုတ်စုဘာထံတ်ဝဲ.

သံကမူးသ်ဒိုတ်သေတ်ဇုံ. မယ်ဟဒ်ဂံယ်. ဖျံဒ်ဆီကစသ်ပွဲသ်တဂေယ်မံယ်.  
ဃေဝီသ်စူယ်. အဘွံအာအထဒ်ထဒ်ဝီယံနေတ်.နဲသ်သံကျေဒ်ဝိုဒ်. ဒေဒ်ဝဲတလံယ်  
သုံဒ်. မယ်ကွဲဒ်စးဒ်ဂုယ်လံယ်အာထိုဒ်ဝဲ. တယေလ်တမံသ်ဒဲဒ် (ပဋိသမ္ဘိဒါ) လွီသ်  
ပါတဘွံဃံတုယ်လုံအရဟတ္ထဒ်ဖိုယ်ကဲထံတ်ဝဲယဟာတယ်လံယ်.

(အရှင်ဆန္ဒမထေရ်) ပိုဒ်ထူဒ်ဒီပယ်လီ



(၄)

### (မဟာကပ္ပိနမထေရ်) ဝိနိဇ္ဇာန်

ကစသယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်  
ခုတ်ဒေဒ်ဝဲခါ. အကျံပုဗ္ဗဒ်ဝဲ (မဟာကပ္ပိနမထေရ်) ဟို (ဓမ္မပီတိသုခံသေတိ.)  
စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာဝဲဒတ်လံယ်.

### အတေဒ်ဗျေဒ်ယဒ်

### (မဟာကပ္ပိနမထေရ်) လုံညာဘူတ်ဘာ

တလးကွေလ်ပတ်တသ်ကဗယ်. နမေဒွဒ်ကေယ်. ကဗယ်တကလံသ်အဖံခိုတ်  
ခါပဒူမိုတ္တိယံရဒ်ကစသယွယ်. ဟဲဖံဖဒ်ပွေဒ်ဝဲလုံလောကဒ်. (မဟာကပ္ပိနမထေရ်)  
အလံတဂယ်. ဖဲကစသယွယ်အိုတ်နေတ်ဃေဆူဒ်တံဖူပလ်ဝဲအိုတ်ဒေဒ်ဝဲဆူဒ်တံဃို.  
ကျေယ်လီယ်ဝေသ်ဝံယ်. သယ်သယယ်ပူယ်. တဃတ်ခါနေတ်ဒေါဒ်. ဘိုဒ်ဒေဒ်ဒ်ဒ်  
ကသိကံသ်. ပွယ်ထာထတ်တဝံတဖူးတ်ပူယ်. ကဲထံတ်ဘတ်ဝဲတဝံ. သဒ်ပွသ်ခိုတ်  
တဂယ်လံယ်.

ဖဲနေတ်ခါ(အရှင်ပစ္စေကဗုဒ္ဓါ) တကထိုနေတ်ဃောဒ်လာအိုတ်ဝဲလုံ (ဟိမန္တ ၁)  
ပွသ်ဝီယ်. တုယ်တသ်စူယ်လွီသ်လာခါဘွံ. ဟဲဘိုဒ်ဝဲလုံဝေသ်တဝံနေတ်လံယ်.  
တဘွံခါဒေါဒ်မေသ်ဝဲ (ပစ္စေကဗုဒ္ဓါ) ကစသ်သေတ်. ဘိုဒ်ဒ်ဒ်ဒ်ကသိ. တယီယ်ဝဲ  
တသ်လံသ်နေတ်. အိုတ်လုံမူဒ်ဟဲကညဒ်လံယ်ဝဲလံယ်.

ကလဲယလူယခယ်နေဖျသံဂံသ် (အရှင်ပစ္စေကဗုဒ္ဓါ) ဃောဒ်ပါပုသ်လဲယဝဲလုံ  
စံယပယ်အိုတ်လံယံ. ဖဲနေတ်ခါ. စံယပယ်နေတ်ဘတ်ဝဲ (လယ်ထွန်မင်္ဂလာ)  
ထဲသ်တသ်မေယ်ကလယ်မယ်ဝဲဒတ်ခါမေသ်လံယံ.

(အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ဟဲကညဒ်. တဲပတီရှံဒ်ပျဒ်. စံယပယ်ဟဲထွန်ထံတ်  
ဟဲကညဒ်တသ်ဂေသ်. မေဒ်ကျာတ်လံယံမံယံကစသ်.

တကတ်စံယပယ်ဒိုတ်ဇုံ. ဝဲသေတ်တသ်စူယလွီသ်လာတံသ်ပူယအိုတ်ဂံသ်.  
လိုတ်ပလံသ်ဖျသ်ဃို. ဟဲကညဒ်မေသ်လံယံ.

မေသ်ကစသ်. တနီယံအိယံ. ကစသ်ပွဲသ်မယ်နေဝဲတခွဲဒ်ဒေဒ်. ခဲဂံယံသေတ်.  
ကဘတ်သူတ်ဘုမေယ်ကလယ်. ဆးကတံသ်မေသ်ဒေဒ်. လုံခီတနီယံမဒ်. ကစသ်  
ပွဲသ်. မယ်နေကကဲဝဲလံယံ. ရှံဒ်ဝီယံတမံသ်ပေဒ် (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်  
တအိုတ်. ကေယံနူလ်ဝဲလုံနူသ်ပြဒ်သဒ်ပူယလံယံ.

### ထာထတ်ကစသ်သေတ်.မယ်ဘူတ်ဝယ်ဆိုယ်ဗျသ်

(အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ထွန်ထံတ်နူသ်ပူယံ. ကလဲယကညဒ်လုံအဂယ်  
လံသ်အိုတ်. တစိုသ်ဖိုအခါ. ထာထတ်တဝံသ်ပွသ်မာနေတ်. ဒးဒ်တသ်ကေဒ်စဒ်  
တမိယံ. ဟဲတုယံဝဲဒူပြသ်ကသီဝေသ်ခါ. ထိတ်ဝဲ (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်  
ဘာလံယံဝီယံ.

ကစသ်သေတ်ဇုံ. အခါဆးကတံသ်တမေသ်. လုံမဒုတသ်လံသ်အိုတ်ဟဲကညဒ်  
လဲတ်ကစသ်. ပတီရှံဒ်ဃို.

(အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ခံတဲပျဒ်ဂေသ်ကျိယံခဲလးသ်သိတ်ညာဘတ်ဝဲ.  
ကစသ်သေတ်ဇုံ. ခဲဂံယံမုသ်ဝါ. တူသ်လောလ်လူယခယ်နေ. ကစသ်ပွဲသ်မုတ်  
မေယ်ဒိုတ်မံယံတမံသ်ပေဒ်ဝဲလံယံ.

တကတ်မုတ်ဇုံ. ဝဲသေတ်အိုတ်. အပါအာဝဲရဒ်မဒ်လံယံ.

အိုတ်အာဆဲဒ်အာလဲတ်မံယံကစသ်.

အိုတ်တကထိုမံတ်တကတ်မုတ်.

ကစသ်ဇုံ. ကစသ်ပွဲသ်မုတ်တဝံနေတ်. ထာထတ်ဟိတ်. အိုတ်ဝဲတကထိုလံယံ.  
ဟိတ်တဖူးတ်တပါ. မယ်ဘူတ်ဘာ. ကစသ်သေတ်မေယ်ဒိုတ်ကဲဝဲလံတ်မံယံ.  
ကစသ်ပွဲသ်မုတ်. တမံသ်ပေဒ်မေယ်ဒိုတ်. တူသ်လောလ်နေမံယံကစသ်. ကစသ်

ပွဲသ်မုတ်သေတ်လံယ်. လုံကစသ်ဒိုတ်သေတ်. အိုတ်ဂံသ်ဖျသ်. ကတေထံတ်မယ်  
 ဘူတ်နေဒတ်ဝဲလံယ်ကစသ်. (အရှင်ပစ္စေကဗုဒ္ဓါ) နေတ်အိုတ်ကစ. ဝိသဒ်စူယ်ဝဲ  
 ဃို. သဒ်ပွသ်မာနေတ်ကေယ်လုံတဝံဘွံယယ်နေတ်. ဟာကေယ်တမံသ်ပေဒ်ဝဲ  
 (အရှင်ပစ္စေကဗုဒ္ဓါ) တကထိုလံယ်. ကစသ်သေတ်ဂံသ်. လံသ်ကွဲမီဒါပျေတ်ကတံယ်  
 ထံတ်ဇံယ်. ယယ်ကူဒ်မေတ်ခိုတ်. ဂေယ်အိုတ်လးပွဲယ်. ရဲသ်ကွဲယ်မယ်ကောဒ်ဇံယ်.  
 ဟဒ်ကျေယ်ညယ်တဲဝဲဃို. တဝံဖိုဖုညာ. တဝံခးတ်သဒ်. တေထံတ်ဘွံတ်မာတဒ်ဖဒ်  
 ဒိုတ်. ပျေတ်ကတံယ်ဝဲလံသ်ကွဲလံယ်.

မုသ်ဝါဂံယ်ခံဆဲဒ်ကဒ်မယ်ဘူတ်မေယ်ခိုတ်. ကပးဝိယ်ဒေါဒ်. တဝံသသဒ်ပွသ်  
 မုတ်နေတ်. ကယဲသ်တဝံမုတ်ခဲလးသ်. ကောဒ်ဖိုတ်ဝိယ်ဘာလံယ် (အရှင်ပစ္စေက  
 ဗုဒ္ဓါ) ဝသ်ဒွဲသးလာ. ဖဲတသ်လံသ်အိုတ်ကညဒ်နေ. တမံသ်ပေဒ်ဃလ်ဝဲလံယ်.  
 လဲယ်တဝံပူယ်တဲကွးဒေါဒ်ဝဲ.

ဇုံမိုသေတ်ပါသေတ်ဇုံ. ဟိတ်တဖူးတ်ပေါလ်ခွါတဂယ်. ဟိထံတ်ဃဲလ်ကွာလွဒ်.  
 လဲယ်ထံတ်လုံပွသ်ပူယ်. ကွဲနေသေတ်ဝတ်ဝိယ်. ကစသ်သေတ်အိုတ်ဖျသ်ဂံသ်.  
 ပလံသ်တေမယ်ဘူတ်စးယ်ဇံယ်.

တဝံဖိုဟူဘတ်ဝဲ. ကျေယ်ညယ်တသ်ကလုသ်ဘွံ. တဟိတ်နေတ်ဖျသ်တဖူးတ်  
 ဖျသ်ဖိုတကထိုတေမယ်ဘူတ်ဝဲလံယ်. နံသ်စသ်သေတ်ဖျသ်ကဒ်ဝသ်သံခါဖုညာ.  
 နံသ်စသ်သေတ်လံယ်. ဘတ်ပျူဒ်စူဒ်မယ်ဘူတ်ဝဲ. ဘတ်ပွေယ်တကထို. တသ်ဘံ  
 ကူကယ်မယ်ဘူတ်ဝဲဒတ်လံယ်. (အရှင်ပစ္စေကဗုဒ္ဓါ) သေတ်ဟေတ်အနုမောနယ်  
 တရာ. ပျူဒ်ဟောဖှာနေဝိယ်. ကေယ်ကညဒ်ဝဲလုံ. ဟိမဒ်ဝိုယ်တယ်. ပွသ်ဒိုတ်  
 နေတ်လံယ်.

### လုံကဒ်သပဒ်ကခသ်ယွယ်လဲဒ်ထဲဒ်ခါ

ထာထတ်ကစသ်. တဝံဖိုဖုညာ. မေသ်ဝဲတသ်ဘူတ်တကွဒ်. မယ်ဘူတ်ဘာဝိယ်  
 ဖဲကဃတ်သီဝိယ်လးလ်ဘွံ. တဖိုတ်ဒိုတ်ဃံ. လုံတသ်ဝတေယ်သယ်နဒ်ကံသ်.  
 ကဲထံတ်ဘတ်ဝဲလံယ်. ခယ်စာဝဲနဒ်ချာသယ်ဝိယ်. စူဒ်တေယ်သီဝဲ. ဖဲကဒ်သပဒ်  
 ကစသ်ယွယ်စုပူယ်ဒေါဒ်ခါ. ဒူပြသ်ကသီကံသ်ဒိုတ်ပူယ်. ကဲဘတ်ဝဲသဲထီမို့. ခဲလးသ်  
 ဒေဒ်လံယ်.

လုံညာခါ. တဝံသဒ်ပွသ်နေတ်. ကဲခိတ်ဒိတ်ဝဲသဲထီဖိုခွါ. ဟဲကဲထံတ်ဝဲလံယ်.  
 သဒ်ပွသ်မာနေတ်. လုံအဂယ်သဲထီဖဒ်ဒိတ်ဖိုမုတ်ကဲထံတ်ဘတ်ဝဲလံယ်.  
 သုသေတ်ခဲလးသ်ခါဘတ်သတ်ဖံ. ထံတ်ပွသ်ဒေါဒ်ဘွံ. လုံညာဃတ်ဒတ်အတး.  
 ကေယ်ပံဃုလ် ထံတ်ပွသ်ဘတ်ဘိုဒ်ဒေါဒ်ဝဲ. ခဲလးသ်ပြဒ်ပြဒ်လံယ်.

တနီယ်မုသ်နေတ်မေသ်လံယ်.

ကဒ်သပဒ်ကစသ်ယွယ်. ကဟောတရာလုံဖျသ်ပူယ်. ဟူဘတ်ဝဲပွယ်တဲကျယ်  
 ညယ်နေတ်ခဲလးသ်ဒ်ဒုတ်ဝဲ. သဲထီဒ်မာဝယ်သေတ်. ဒေါဒ်ကနတ်တရာဂံသ်.  
 ဟဲထံတ်ဝဲလုံဖျသ်လံယ်. တုယ်ဖျသ်ဘးတ်စးယ်. မူခိတ်စူယ်လံယ်ဖဒ်ဒိတ်ဝဲ. ပွယ်  
 အာဂယ်ဖုညာ. လုံနံသ်စသ်သေတ်ဟိတ်. လံယ်ကြံသ်မေယ်ခိတ်. သံခါသေတ်  
 ဖျသ်. ဝတ်နူလ်အိုတ်ကဒ်ဝဲ. လုံဘိုဒ်တိသ်ဆွေယ်မျိုအိုတ်. သံခါသေတ်ဖျသ်.  
 စိတ်ဝတ်နူလ်အိုတ်ခိတ်ဝဲသဒ်. သဲထီဒ်မာဝယ်သေတ်တဒုတ်နေတ်. စိတ်နူလ်  
 ခိတ်ကဒ်ဖျသ်တအိုတ်ဃို. ဖျသ်တလေခးတ်သဒ်. တသ်ပွပူယ်. ဘတ်ဆးထးတတ်  
 အိုတ်. လိုယ်စံတ်ပွဃီယ်ဝဲ. ခဲလးသ်ကောဒ်ဂယ်လံယ်.

### မယ်ဖျိတ်ဘူတ်ဘာ

နေတ်ဘွံကဲခိတ်ဒိတ်. သဲထီတဂယ်ခံ.

နယ်သေတ်ဇုံ. ဝဲသေတ်ကဲသဒ်. သုကွသ်ကတ်မံယ်. အမျိုဂေယ်ဝါမုတ်ခွါဖုညာ.  
 တသ်ဝဲအီယ်. လံယ်မဲလ်ရှဒ်ကံသဒ်ရဒ်မဒ်. တဲဘွံ. ပွယ်အိုတ်ဖုညာစဒ်ကဒါဝဲ  
 ကစသ်သေတ်. မေဒေဒ်နေတ်. ပကမယ်ဒေဒ်လဲတ်. ဝဲသေတ်နေတ်. ဒုံဒ်ဒဲသဒ်  
 လံသ်ကွဲထယ်နဒ်တအိုတ်ဃိုဘတ်ကဲဝဲသဒ်ဒေဒ်အီယ်လံယ်. ဝဲသေတ်ခဲလးလ်ပလ်  
 ဖျိတ်စေမေတေဖျသ်ကဂေယ်. ကစသ်ဂေယ်ဝဲမံယ်တဲဘွံ. ထးနူလ်ဖျိတ်ဝဲခဲလးသ်  
 လံယ်. ကဲခိတ်သဲထီခိတ်ထးနူလ်ဝဲတကထို. အိုတ်တံသ်ဖုညာယဲသ်ကယယ်မုတ်ဖို  
 သေတ်ဒီကယယ်ယဲသ်ဆီ. ထးနူလ်ဖျိတ်ဝဲဒတ်စေသေသ်ဖုညာ. အဃးယ်ဝဒ်တရေဒ်  
 ဖျသ်ဖိုတကထိုအိုတ်ဝဲကစသ်ဖျသ်ဖဒ်ဒိတ်တဖူးတ်တေထံတ်ဝဲဒတ်လံယ်. ဘတ်  
 ရဲသ်ကွဲယ်မယ်ကေဒ်စဒ်အာဝဲဃို. ထးနူလ်ထဒ်ဒေါဒ်တဂယ်တဝဒ်ဝီယ်ဘွံ. ယွယ်  
 ဒးဒ်သံကမူးသ်. နွီသံဆးကတံသ်ပဒ်လို. မယ်ဘူတ်မေယ်ခိတ်. သံကမူးသ်ဒီကလဒ်  
 သေတ်ဂံယ်. တသ်ဘံမယ်ဘူတ်နေဝဲ.



သဲထီဖဒ်ဒိုတ်မာနေတ်. တဒေဒဲပေါလ်မုတ်လုံဂယ်. လံယ်ဆံစေဒ်ကူထံတ် ဒေဒဲဝဲ. (အနောဇာ) ဖံအယံသ်မယ်သဒ်. တတ်ဖိုတကထိုအိုတ်ဝဲတသ်ဘံဒးဒ် (အနောဇာ) ဖံဒံတးဟဲပလ်လံယ်ဝဲလုံ. ကစသ်ယွယ်ခံတ်ထေဒ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ကစသ်ပွဲသ်မုတ်. မယ်ဘတ်ဝဲဘူတ်ဘာဖုညာအီယ်. ကဲထံတ်ကောဒ်ဃတ် ဒေဒ်ဒတ်ဖံ (အနောဇာ) သောဒ်. ကဲထံတ်ဘတ်လသ်. မီယ်သတ်နသ်ကေလုံ (အနောဇာ) လံယ်မီယ်အိုတ်ထံဘတ်လသ်. ဆူဒ်တံဝဲလံယ်. ကစသ်ယွယ်ခံ.

လုံနဃေဆူဒ်တးလးပွဲယ်လသ်တကေယ်. အနူဒ်မောဒနယ်ပျူဒ်. ဟေတ် ကဒါဝဲဒေဒ်နေတ်လံယ်.

ပျီဒ်ခိုဒ်ပယ်ကဲသ်.ကျိကျယ်ဝဲပယ်စိစေယ်

ပွယ်သေတ်ခဲလးသ်. သဒ်နီတ်ကးအိုတ်ပွဲယ်. သီဝဲလးသ်ဘွံ. ကတးကဲထံတ် လုံနဒ်ကံသ်. ကစသ်ယွယ်. ကောတမဒ်လဲဒ်ထဲဒ်ဒေါဒ်. လုံနဒ်ကံသ်စူတေယ်ဟဲ လံယ်. သဲထီဖဒ်ဒိုတ်နေလုံ (ကုက္ကုဋ္ဌဝတီ) ကံသ်ပူယ်ကဲထံတ်ဝဲ (မဟာကပ္ပိန) စံယ်ပယ်. သဲထီဖဒ်ဒိုတ်မာနေတ်. (မဒ္ဒရာဇ်တိုင်းသာဂလ) ဝေသ်ကဲထံတ်လုံ ပယ်မျိုကွာဒိုတ်တသ်ဒေဒဲဝဲ (အနောဇာ) ဖံဃိုကောဒ်နေဝဲအမီယ်လုံ (အနောဇာ) လံယ်.

တုယ်လုံမုတ်ကနံယ်ခါဘတ်ဘွံ. ဟဲဆဲဒဲဝဲ (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဃို. ကဲထံတ်ဝဲ (အနောဇာဒေဝီ) လံယ်အိုတ်တံသ်ပေါလ်မုတ်ဒေါဒ်. ဖုညာသေတ်နသ် ကေကဲထံတ်ဘတ်လုံအမဒ်မျိုကွာ. မုတ်ကနံယ်ခါဘတ်ဘွံ. လုံညာဃတ်ကဲဘတ် ဝယ်မေသ်ဝဲ. ဒးဒ်အမဒ်ဖိုခွါသေတ်. ကေယ်ဘတ်ဘိုဒ်ကဒါဝဲ. တေဖွံသဒ်. ဒေဒ် နေတ်မံယ်. အမဒ်ဖုညာသေတ်ဒးဒ် (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်သောဒ်. တလံယ် ဆံခယ်စာဘတ်ဝဲ. စိစေယ်ချာသယ်မေသ်လံယ်.

သိက္ခသ်ဝဲပရး

(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်. ဒးဒ်ကဆံမေလဲယ်ကေယ်ဝဲနေတ်. အမဒ်သေတ် နသ်ကေ. ဒးဒ်ကဆံဘတ်လဲယ်ကေယ်ဝဲလံယ်. စံယ်ပယ်ဒိုတ်ဒးဒ်ကသေတ်မေလဲယ် ကေယ်ဝဲနေတ်. အမဒ်သေတ်နသ်ကေ. ဒးဒ်ကသေတ်. ဘတ်လဲယ်ကေယ်ဝဲ.

မေဒးဒိယထာ. ဒေဒိသောဒိမေသ်ဃို. ဒးဒိစံယ်ပယ်တထဒ်ဃံ. ခယ်စာဘတ်ဝဲစိ စေယ်. ချာသယ်လံယ်.

ဒေဒိမနတ်မံယ်. စံယ်ပယ်ဒးဒိ. အမဒိသေတ်ဒံဒိဒဲ. မုသ်ပးယံဝဲနေတ်. လုံညာ မယ်ပလ်ဘတ်ဝဲ. ဘူတ်ဘာကျိဆဲဒိသေတ်. မေသ်ဝဲလံယ်. (မဟာကပ္ပိန) စံယ်ပယ် ဒိုတ်နေတ်. (ဗလ.ဗလဝါဟန.ပုပ္ဖ.ပုပ္ဖဝါဟန.သုပတ္တ) မေသ်ဝဲကသေတ်အိုတ် ယဲသ်ဒု. စံယ်ပယ်ဒိုတ်နေတ်. ဒးဒိအာဝဲလုံ (သုပတ္တ) ကသေတ်နေတ်လံယ်. အိုတ်တံသ်ကသေတ်ဖုညာ. ခေပွယ်သေတ်. ဟဒ်လေတ်လယ်တသ်ပရး ဂံသ်. ဟေတ်ပလ်ဝဲလံယ်ကောဒိနိယံဒဲဒိ. မုသ်ဝါထံတ်ဘွံ. ခေပွယ်လွိုင်ဂယ်နေတ်. ဒံဒိအံတ်အံဝဲဝီယ်.

နသုဝဲလဲယံဒတ်မံယ်. တုယ်လုံဒီယုယ်ဇနယ်. သးယုယ်ဇနယ်တသ်လံသ်ဟဒ် လဲဒိကွသ် (ဘုရား တရား သံဃာ) ယနတယ်သးပါ. ထီဆဒ်ဟဲဖှာထံတ်. တဟဲဖှာ ထံတ်ဒေဒိသိတ်ညာသီကွသ်. ဟီနေတသ်ပရးဟာကေယ်မေသ်ဇံယ်. ပုသ်ပလ် ဝဲလံယ်. ခေပွယ်သေတ်နသ်ကေ. လုံပဲတြိလွိုင်ဆူဟဒ်ထွဲဒိထံတ်. စံယ်ပယ်ဒိုတ် မယ်လောလ်ပလ်အတးဟဒ်သီကွသ်တသ်ပရး. မေတဟူနံမီယ်မဒ်. ဘတ်ဟာ ကေယ်ကဒါဝဲလံယ်. ဒေဒိမနတ်မံယ်စံယ်ပယ်ဒိုတ်နေတ်. ခေါဒ်သီကွသ်. ဒေါဒ် ကနတ်တသ်ပရး. အိုတ်ဝဲဒတ်လံယ်.

### စံယ်ပယ်ဒးဒိအမဒိတကထိုလဲယံလုံယွယ်အိုတ်

ဒေဒိမနတ်မံယ်. အိုတ်ဝဲဒတ် တနီယံမုသ်ဒေါဒ်. (မဟာကပ္ပိန) စံယ်ပယ် ဒိုတ်နေတ်ဒးဒိထံတ် (သုပတ္တ) ကသေတ်ဒးဒိ. အမဒိတကထိုပတ်လုံဃးယံဝဲဒ်. ဟဒ်ထွဲဒိလဲဒိဝဲအူယေယ်ပူယ်လံယ်. ဟာကေယ်တယ်ယီယ်. ခယ်ပေယ်ပါဝဲ (လှည်း ကုန်သည်) လေတ်ကိုယ်သဲယံယဲသ်ကယယ်. ဝတ်နုလ်လုံဝေသ်ပူယ်. ထီတ်ဝဲဒတ် လံယ်. ပွယ်သေတ်ဝဲတကွဒ်အီယ်. လဲယံတသ်ယီယ်ဟာကေယ်ဝဲကိုသ်သဲယံမေသ် လံယ်. လုံသုဝဲသေတ်အိုတ်. တသ်ပရးဂေယ်ဝါကဘတ်သီကွသ်ဆိုမိုတ်ဝီယ်. ကောဒိနေဝဲ. ကိုယ်သဲယံဖုညာ. စဒ်ကွသ်ဝဲဒတ်လံယ်.

နယ်သေတ်ဇုံ. သုဝဲအိုတ်လုံမဒုတသ်လံယ်. ဟာကေယ်ဝဲလဲတ်.

ကစသ်စံယ်ပယ်ဇုံ. အိုတ်ဖဲ (ကုက္ကုဋ္ဌဝတီ) ကံသ်ပူယ်လဲယံ. ယုယ်ဇနယ်တ ကယယ်ဒီဆီယီယံဝဲ. တသ်လံသ်နေတ်. မီယံလုံသယ်ဂူတ္တိဒ်ဝေသ်ဒိုတ်. အိုတ်ဝဲ လံယ်. အိုတ်ဖဲဝေသ်နေတ်. ပဟာကေယ်ကဒါဝဲမေသ်လံယ်.

သုဝေသေတိလံယံ. ဖဲဝေသ်နေတိ. လံယံမယ်နံတိတသ်ပရးလံယံဆံ. တသ် တဲကဲထံတိအိုတ်ဝဲစေသ်ဇေယံ.

ကစသ်စံယံပယ်ဇုံ. တသ်လံယံဆံဝိသေယံသဒ်ထူဒု. တအိုတ်ဝဲနံမိယံမံယံ. ယွယ်ကစသ်ကွံ. ဟဲဖံဖဒ်ပွေဒ်ထံတိလီဒု. အိုတ်ဝဲမံယံ.

ဟူဘတ်ဝဲတသ်တဲနေတိဘွံ. (မဟာကပ္ပိန) စံယံပယ်ဒိုတ်နေတိ. (ဝီတိ ပါမောဇ္ဇ) ယဲသ်ပါကူးသ်ဘးသဒ်ဃို. တပနလ်ဖိုသာပေယံနံတိသဒ်. မဒုတမိယံ မဒ်. တဲတကဲလးယံအိုတ်ဝဲမယ်သဒ်. တုယံယေလ်ဘွံမဒ်နံတိကဒါသဒ်.

နသုဝေသေတိ. လုံမူကောလ်နေတိ. တဲဝဲမဒုလဲတိ.

ကစသ်စံယံပယ်ဇုံ. လုံသယ်ဂူတ္ထိဒ်ကံသ်နေတိ. ယွယ်ကစသ်ကွံ. ဟဲဖံဖဒ်ပွေဒ်. တဲတသ်ဒေဒ်နေတိမေသ်လံယံ. စံယံပယ်ဒိုတ်နေတိ. ဒေဒ်လုံညာအတး. သးဘွံ ထံတိဘဒ်. သာပေယံနံတိသဒ်ဝိယံဘွံမဒ်.

လုံနသုဝဲအိုတ်. ယွယ်ကစသ်ကွံဖံဖဒ်ပွေဒ်ထံတိပရး. ယဟူဘတ်ဝဲဃို. ဒးဒ် တိုသ်တကလံသ်. ယပူယံဇောယံမယ်ဘူတ်ဝဲသုလံယံ. တသ်တဲလုံအဂယ်မံယံအိုတ် ဒေဒ်ဝဲဇေယံ.

ကစသ်စံယံပယ်ဇုံ. အိုတ်ဒေဒ်ဝဲမံယံ. တရာယတနယ်နေတိ. ဟဲဖွာကပံယံ ထံတိဝဲဒေဒ်လံယံ. ဟူဘတ်ဒေါဒ်ဝဲတသ်တဲနေတိ. ဒေဒ်လုံညာအတး. သးဘွံ ထံတိဘဒ်သာပေယံနံတိသဒ်ဝိယံဘွံမဒ်. မေသ်ဝဲတရာယတနယ်. ဟဲဖွာကပံယံ ထံတိတသ်ပရးဟူဝဲနသ်ကေ. ဒးဒ်တိုသ်တကလံသ်. ယပူယံဇောယံဒေါဒ်ဝဲ. နသု သေတိလံယံ. နယ်သေတိဇုံ. တသ်ပရးလုံအဂယ်မံယံ. အိုတ်ဒေဒ်ဝဲဇေယံ.

ကစသ်စံယံပယ်ဇုံ. အိုတ်ဒေဒ်ဝဲမံယံ (သံဃံ) ထီသံယတနယ်သေတိဟဲဖွာ ကပံယံထံတိဝဲလံယံ. စံယံပယ်နေတိ. ဒေဒ်လုံညာအတး. သးဘွံထံတိသဒ်. သာ ပေယံ နံတိသဒ်ဝိယံဘွံမဒ်. မေသ်ဝဲ (သံဃံ) ထီသံယတနယ်. ဟဲဖွာကပံယံပရး. သုတဲကူး ဝဲနသ်ကေ. ဒးဒ်တိုသ်တကလံသ်ယပူယံဇောယံဒေါဒ်ဝဲနသုလံယံတဲဝိယံ. ကွေတ်ဃံယံတသ်အမဒ်သေတိအိုတ်. စဒ်ဝဲဒတ်လံယံ.

နဝဲအမဒ်သေတိဇုံ. အခါအီယံ. ပကဘတ်မယ်ဒေဒ်လဲတိ.

ကစသ်စံယံပယ်မံယံ. ကမယ်ဝဲဒေဒ်လဲတိ.

နဝဲအမဒ်သေတိဇုံ. ယဝဲနေတိမေသ်ဝဲ (ဘုရား. တရား. သံဃာ) ယတနယ် သးပါဟဲဖွာထံတိလီဟူဘတ်ဝဲဝိယံဘွံ. ကဂုယံကဒါလံသ်ဒီခံ. တဆိုမိုတ်ဘတ်ဝဲ. ယယ်နေတိလုံကစသ်ယွယ်အိုတ်. ကလဲယံကဲဝဲနဲသ်သံလံယံ.

ကစသ်စံယ်ပယ်ဇုံ. ဝဲသေတ်နသ်ကေ. တပူယ်ဃံဒးဒ်ကစသ်စံယ်ပယ်.  
ကလဲယ်ပျလ်ထွဲကဲဝဲနဲသ်သံလံယ်.

ဝီယ်ဘုံ. စံယ်ပယ်ဒိုတ်နေတ်. လုံထူကဘုတ်လိုယ်. ကွဲဒ်လံယ်လေလ်ဝီယ်.  
မယ်လောလ်ဝဲပွယ်ကိုယ်သဲယ်ဖုညာ.

နယ်သေတ်ဇုံ. သုဝဲသေတ်ကေယ်စောလ်အီယ်ဝီယ်. ဟေတ်နဲတ် (အနောဇာ)  
မိဒ်ဖယာနေတ်လံယ်. မိဒ်ဖယာနေတ်. ကဟေတ်သုတိုသ်. သးကလံသ်လံယ်.  
ဝီယ်ဘုံတဲကွဲးမိဒ်ဖယာဒေဒ်အီယ်မံယ်.

စံယ်ပယ်ဒိုတ်နေတ်. ဟေတ်လံယ်စိုဒ်ကျဲဝဲမိဒ်ဖယာ. စီစေယ်ချာသယ်ခဲလးသ်  
လီ. မိဒ်ဖယာနေတ်. စီစေယ်ချာသယ်တကွဲဒ်. လုံလိုတ်တးခယ်စာကေယ်ဇံယ်.  
ရှံဒ်ထံတ်ကဒါကေယ်မံယ်.

မိဒ်ဖယာမေဝဒ်. စံယ်ပယ်လဲယ်ဖဲလဲတ်နေတ်.

စံယ်ပယ်ဒိုတ်နေတ်. ပညိတ်လုံကစသ်ယွယ်အိုတ်. လဲယ်ကဲနဲသ်သံလီ. ရှံဒ်  
ထဒ်ကဒါဒေါဒ်မံယ်. မယ်လောလ်ထွဲဝဲဒေဒ်နေတ်လံယ်. အမဒ်သေတ်နသ်ကေ.  
ခဲလးသ်ကောဒ်ဂယ်လုံနသ်စသ်သေတ်မာအိုတ်. မယ်လောလ်ထွဲတဲကွဲးပရးဝဲလံယ်.

(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်နေတ်. ပွဲသ်လဲယ်ကိုယ်သဲယ်သေတ်ဝီယ်ဘုံ. ဒးဒ်  
ထံတ်ကသေတ်ကောဒ်ဂယ်ဒးဒ်အမဒ်တကထိုဟဒ်ထွဲဒ်လဲယ်ဝဲလံယ်.

### ကစသ်ယွယ်ခေါဒ်တဂးသ်ပလ်ဝဲ

ကစသ်ယွယ်နေတ်. ဖဲတသ်တနီယ်. တကွတ်မုသ်ဂံယ်ခံခါ. ကွသ်လံယ်ဝဲဒု  
လးသ်လောကဒ် (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်သေတ်ဟဲနေတ်ထီတ်ဝဲ (မဟာ  
ကပ္ပိန) စံယ်ပယ်ဒိုတ်နေတ်. လုံကိုယ်သဲယ်သေတ်အိုတ်. ယတနယ်သးပါဟဲစွာ  
ကပံယ်ထံတ်လီ. ဟူဝဲတသ်ပရးနေတ်. ဟေတ်ပူယ်ဇောယ်မယ်ဘူတ်ဝဲ.  
ကိုယ်သဲယ်ဒးဒ်. တိုသ်သးကလံသ်ဝီယ်. ဒးဒ်ထီကံသ်နုသ်ပြဒ်သဒ်. စီစေယ်ခဲလးသ်  
ပလ်တေသ်ကွေလ်ဝီယ်. ပလ်ဃုလ်ဒးဒ်အမဒ်တကထို. ပညိတ်စိုဒ်တယယ်ကစသ်  
ယွယ်. ကကဲဝဲနဲသ်သံဟဲ. ခဲဂံယ်တနီယ်ကတုယ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်နေတ်ဒးဒ်. အမဒ်တကထိုခဲလးသ် (ပဋိသမ္ဘိဒါ) လွီသ်ပါတဘုံဃံ  
ကတုယ်ဘတ်ဝဲ (အရဟတ္တဖိုလ်) စံတ်ထီကွသ်လံယ်သီတ်ညာဝီယ်. လုံခီတနီယ်  
မုသ်ဝါထံတ်ဘုံ.

(ရွာစား) ဖိုတဂယ်ကဟဲ. စဲတ်ကျယ်စံယ်ပယ်ဒိုတ်. လဲယ်အိုတ်ခေါဒ်လံယ်ပလ်  
ဝဲမေသ်သောဒ်. နံသ်စသ်ကိုယ်တဲယ်. ဟီထံတ်တဖုံသ်တသ်ဘံဝီယ်. ယီယ်ဝဲ  
ယူယ်ဇနယ်တကယယ်ခီဆီတသ်လံသ်. ယဲယ်ကညဒ်အိုတ်ပလ်ဝဲဖဲ (စန္ဒဘာဂ)  
ထီကျိနီယ်အိုတ်ဝဲခူးတ်ခံတ်ထေဒ်. ယံယ်ချီတံယ်ကပြုသ်ဃုပါ. ခဒ်ဖှာကပံယ်ဆိတ်  
နံယ်အိုတ်ခေါဒ်ပလ်ဝဲနတ်လံယ်.

### ဒေဒ်ယတနုယ်သးပါကူသ်ဘျံဒ်ခံဝဲထီကျိသးဘို့

(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်နတ်. ခယီကွဲအတးဟဲဝဲဒတ်. တုယ်ဝဲလုံထီကျိ  
တဘို့လံယ်.

ထီကျိဝဲအီယ်. မီယ်ဝဲတီကျိမဒုလဲတ်.

ကစသ်စံယ်ပယ်ဇုံ. မီယ်ဝဲလုံ (အပရစ္ဆာ) ထီကျိလံယ်.

ထီကျိဝဲအီယ်. အလဲသ်အယောလ်ပမယ်ဏဒ်အိုတ်ဝဲဆဲဒ်အာလဲတ်.

ကစသ်စံယ်ပယ်ဇုံ. ထီကျိဝဲအီယ်. အယောလ်အိုတ်တကယ်ဝိုဒ်. အလဲသ်  
အိုတ်ဝဲခီကယ်ဝိုဒ်လံယ်.

ဖဲထီကျိနီယ်အီယ်. ကခံဂံသ်. ခီထိုအိုတ်ဝဲတမီယ်မီယ်စေသ်ဇေယ်.

ကစသ်စံယ်ပယ်ဇုံ. မေဟဒ်ဃုကွသ်ဒု. ကအိုတ်ဝဲမံယ်အမဒ်သေတ်ရှံဒ်ထံတ်  
ဘွံ (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ခံ.

ဖဲဟဒ်ဃုခီထိုခါဝဲသေတ်အိုတ်. ပွသ်ဆာသီဝဲ. ဟဲတုယ်ဘိုဒ်ထံတ်လီ. ပွယ်ဆာ  
သီနတ်. သဒ်လးသ်သဒ်ဘတ်အးဒိုတ်ဝဲဃို. ပညိတ်ထံတ်ယတနုယ်သးပါဝီယ်.  
ကကဲနဲသ်သံပဟဲထွဲဒ်ထံတ်ဝဲလံယ်. မေသ်ဝဲယတနုယ်သးပါအစိုကမံယ်ဃိုထီကျိ  
ထီနတ်. ဒေဒ်ဝဲထီကဲဘတ်လးယ်တဂေယ်. ထေဒ်ထတ်ထံတ်ဝီယ်. ပညိတ်နတ်  
ဘတ်ယွယ်ဒိုတ်ကူသ်ဘျံဒ်. တပူယ်ဃံဒးဒ်အမဒ်တကထို. တဖိုစိတ်လံယ်ဝဲဒတ်ဒေါဒ်.  
ထီနတ်ဒေဒ်လးသ်ပတ်မယ်သဒ်ကဲထံတ်. ဖဲကသေတ်ခံတ်မေတ်တစဲဒ်ဖို. ဖျိစံတ်  
ထံတ်ဝဲလံယ်.

ခံဂလ်ထီကျိဝီယ်. ဆဲဒ်ဟဲဝဲဒတ်. တိုကံသ်ဒေါဒ်ထီကျိတဘို့လံယ်.

ထီကျိဝဲအီယ်မီယ်ဝဲ. ထီကျိမဒုလဲတ်.

ကစသ်စံယ်ပယ်ဇုံ. မီယ်ဝဲ (နီလဝါဟန) ထီကျိလံယ်.

ထီကျိဝဲအီယ်. ယောလ်လဲသ်. ပမယ်ဏဒ်အိုတ်ဝဲဆဲဒ်အာလဲတ်.

ကစသ်စံယ်ပယ်ဇုံ. အယောလ်အလဲသ်အိုတ်ဝဲ. ယူယ်ဇနယ်ဖဒ်ဖံမေသ်လံယ်. ဒေဒ်လုံညာအတးသောဒ်. စဒ်ဝဲခွီထိုနတ်ထံတ်ဝဲတရာကူသ်ဘျံဒ်ဝီယ်. ထေဒ်ထတ်ထံတ်ခံဂသ်ဒေါဒ်ဝဲလံယ်ဝီယ်ဘွံ. အလဲသ်ယောလ်. တယူယ်ဇနယ်အိုတ်. (စန္ဒဘာဂါ) ထီကျိတုယ်ဒေါဒ်ပညိတ်ဝဲထီသံ (သံဃံ) ကူသ်ဘျံဒ်ထေဒ်ထတ်ထံတ်. ခံဂလ်ဒေါဒ်ဝဲလံယ်.

### (ဧဟိဘိဒ္ဓန္တ) ကဲထံတ်နဲသ်သံ

(စန္ဒဘာဂါ)ထီကျိတလးဘွံဆဲဒ်ဟဲဝဲဒတ်. ကပြုသ်ဆဲဒ်ခဒ်သဒ်. ယံယ်ချီယ်ဖုညာထီတ်ဖှာစိုဝဲလံယ်. ခူးတ်ဖဒ်ဒိုတ်. အထူတ်ဒေလတ်ခဲလးသ်ဒတ်ဖု. ဒေဒ်ထူမယ်သဒ်ကဲထံတ်ဝဲထီတ်ဘတ်ကွသ်စို. စံယ်ပယ်ဒိုတ်. ဆိုမိုတ်ထံတ်ဝဲလံယ်.

ကသ်အယံသ်ခဒ်တကွဒ်အီယ်. လာမုသ်ယံသ်ကပံယ်သေတ်တမေသ်. နဒ်အယံသ်သေတ်တမေသ်ဝဲ. နံသ်နံသ်ကစသ်ယွယ်. ယံယ်ချီယ်တောယ်လံယ်. ကဘတ်မေသ်ဝဲ. ကကဲနဲသ်သံ. ဟဲထွဲဒ်ထံတ်ဝဲသေတ်တကွဒ်. ကစသ်ယွယ်သီတ်ညာပလ်ဝဲ. ကဘတ်မေသ်လံယ်. ဆိုမိုတ်ဘတ်ဝဲဒေဒ်နေတ်ဝီယ်.

(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဒးဒ်အမဒ်သေတ်. စိတ်လံယ်လုံကသေတ်ဒိုတ်. ကဘာယံယ်ချီယ်တောယ်ဂံသ်. ပလံသ်သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်လံယ်. ယိုယ်သေယ်ဘာဝီယ်ဆိတ်နံယ်ဝဲဒတ်လံယ်.

ကစသ်ယွယ်နေတ်. (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်သေတ်. အစေယ်မေသ်ဝဲတရာတေယ်သနယ်. ဟောဖှာနေဝဲဒတ်. တေယ်သနယ်တောယ်ကတးသ်ဘွံ (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဒးဒ်အမဒ်တကထို. (သောတာပတ္တိဖိုလ်) တီယ်ဝဲဒတ်လံယ်.နေတ်ဘွံ. သုဝဲသေတ်ခလးလ်ဂဲယ်. ဆးထးတ်ထံတ်. ဘိုတ်စူဘာတသ်ဝီယ်. ဃေဝဲနဲသ်သံပဝဒ်လံယ်. ကစသ်ယွယ်ခံ.

ဒေဒ်လဲတ်မံယ်. မေသ်ဝဲပွယ်မျိုဂေယ်ဝါဖုညာ. ဒးဒ်တကိုတဖျံသ်တသ်ဘံဟဲတုယ်ကသေဇေယ်. ကွသ်စံတ်ထီလံယ်ဝဲဘွံ.

ပွယ်အမျိုဂေယ်ဝါတကွဒ်အီယ်. (အရှင်ပစ္စေကဗုဒ္ဓါ) တကထိုတသ်ဘံတကထို. မယ်ဘူတ်ဖူဘတ်ပလ်အိုတ်ဝဲလံယ်. လုံကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါနသ်ကေ. သံခါဒီကလဒ်ဂံသ်တသ်ဘံ. မယ်ဘူတ်ပလ်ဝဲအိုတ်လံယ်. မေသ်ဝဲပွယ်သေတ်ဖုညာ. ဒးဒ်တကိုဟဲကဲထံတ်. တဖျံသ်တသ်ဘံ. တုယ်ဝဲဒတ်မံယ်. သီတ်ညာထီတ်ဖှာဝဲဃို.



(ထေတိက္ခဝေါ) ကောဒိထံတိဝိယံ. ခဲလးသ်တဘုံသံ.တဖျံသ်တသ်ဘံကူလး  
ဒးဒ်ပွဲယံကဲထံတဲဝဲ (ဟေတိက္ခု) နဲသ်သံကောဒိဂယ်လံယံ.

### (အနောဇာမိဖုရား) ပုယံဇောယံဝဲဒးဒ်တို့သ်ခွီကလံသ်

စံယံပယ်မယ်လောလ်ထွဲ. တသ်တဲပရး. မေသ်ဝဲလေတ်ကိုယ်သဲယံတကွဒ်.  
လဲယံတဲကွးဝဲလုံနုသ်ပြဒ်သ် (အနောဇာမိဖုရား) ခဲဟဲနုလ်လံယံတဲယို. နုလ်လံယံ  
နုသ်ပုယံ. လုံကြးဒ်တသ်လံသ်. ဆိတ်နံယံဝဲဒတ်. မိဒ်ဖယာတဲထံတဲဝဲ.

နဝဲသေတ်ဇုံ. မဒုဂေသ်ကျိယံအိုတ်ယို. ဟဲဝဲဒတ်လဲတ်.

ကစသ်မိဒ်ဖယာဇုံ. စံယံပယ်ဒိုတ်နေတ်. ပုသ်လံယံဝဲသေတ်. မးဟဲလုံမိဒ်  
ဖယာအိုတ်ဝဲသေတ်ဂံသ်. တိုသ်သးကလံသ်.မးမိဒ်ဖယာဟေတ်လံယံပွယ်. မယ်  
လောလ်ဝဲလံယံ.

သုဝဲသေတ်နေတ်. မဒုတသ်ပရး. တဲကွးစံယံပယ်ဒိုတ်ယို. စံယံပယ်ဟေတ်သု  
ပျိဒ်စီပွဲယံအိယံမေသ်လဲတ်.

ကစသ်မိဒ်ဖယာဇုံ. ဝဲသေတ်နေတ်. စံယံပယ်တသ်မူဒ်ကေဒ်စဒ်. တမိယံတမျို  
မယ်နေဝဲတမေသ်. တဲကွးရုံဒ်တသ်ပရးဖိုယို. သဒ်ကညံယံဟေတ်လံယံဝဲမေသ်  
လံယံ.

ဒေဒ်လဲတ်မံယံ. သုတသ်တဲပရးနေတ်. ယယ်သေတ်တဲကွးဝဲသေတ်လံတ်  
တမေသ်မံယံ.

ကစသ်မိဒ်ဖယာဇုံ. သေဝဲလံတ်မံယံ.

မေသေနေတ်. ယယ်သေတ်တဲကွးပျဒ်ခါအိယံမံယံ.

ကိုယ်သဲယံဖုညာ (မဟာကပ္ပိန) တဲပလ်အတးရုံဒ်ပျဒ်ထံတဲဝဲ (အနောဇာ  
မိဖုရား) ဖဒ်ဒိုတ်နေတ်. ဒေဒ်ဝဲစံယံပယ်. သာပေယ်နံတ်သဒ်ဝိယံဘုံမဒ်. နယ်  
သေတ်ဇုံ. မေသ်ဝဲတသ်ကဲ. ရုံဒ်ထံတ်ပျဒ်ဘုံ. စံယံပယ်ဒိုတ်. ချီမေ့ဒ်နသုဆဲဒ်အာ  
လဲတ်. ကစသ်မိဒ်ဖယာဇုံ. တိုသ်တကလံသ်စိယံ. ချီမေ့ဒ်ဝဲလံယံ.

နယ်သေတ်ဇုံ. စံယံပယ်ဒိုတ်နေတ်. ကြးသ်ထဲဒ်သုဂံသ်. ချီမေ့ဒ်နေဝဲလံယံ.  
ယဲနသ်ကေဒးဒ်တိုသ်သးကလံသ်. ကပူယံဇောယံကေယံဝဲစေသ်လံယံ. ဒေဒ်နေတ်  
မံယံ (ဘုရား) ယတနယ်ဂံသ်. တိုသ်သးကလံသ် (တရား) ယတနယ်ဂံသ်.  
တိုသ်သးကလံသ် (သံဃာ) ယတနယ်ဂံသ်တိုသ်သးကလံသ်. ဒးဒ်စံယံပယ်ဟေတ်

ပလ်သးကလံယ်. လေတ်ကိုယ်သဲယ်သေတ်. နေသ်ဝဲတိုသ်. တကကွဲသ်ဒးဒ်  
ခီကလံသ်မေသ်ဝဲလံယ်. မိဒ်ဖယာဖဒ်ဒိုတ်ခံ.

နယ်သေတ်ဇုံ. စံယ်ပယ်ဒိုတ်. ခါအိယ်အိုတ်ဖဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ကစသ်မိဒ်ဖယာဇုံ. စံယ်ပယ်ဒိုတ်ဒးဒ်. အမဒ်သေတ်နေတ်. ပညိတ်လုံကကဲ  
နဲသ်သံလဲယ်ဝဲလုံကစသ်ယွယ်အိုတ်မေသ်လံယ်.

လုံယဂံသ်ဟေတ်ရှးနေဝဲ. မဒုတသ်ပရးအိုတ်ဒေဒ်လဲတ်.

ထီကံသ်စီစေယ်ပျိဒ်စီ. ကယဲသ်ခဲလးလ်. စိုဒ်ကျဲဟေတ်ဝဲ. မိဒ်ဖယာဖဒ်ဒိုတ်  
ခဲလးသ်လံယ်. လုံမိဒ်ဖယာလိုတ်တး. ခယ်စာကေယ်ဇံယ်. မယ်လောလ်ထွဲဝဲ  
ဒေဒ်နေတ်လံယ်.

(အနောဇာမိဖုရား) ဖဒ်ဒိုတ်နေတ်. ကောဒ်နေဝဲအမဒ်သေတ်မာခဲလးသ်.  
တဲတ်ပးဒ်တဲသကောဒ်ဝဲလံယ်.

ဒေမုတ်သေတ်ဇုံ. သုဝဲသေတ်အဲတ်ဝယ်. အမဒ်သေတ်နေတ်. တပူယ်ဃံဒးဒ်  
စံယ်ပယ်. ကကဲနဲသ်သံလုံယွယ်အိုတ်. လဲယ်ပတ်ဃုလ်ဝဲလီ. ဒေမုတ်သေတ်  
ကမယ်ဒေဒ်လဲတ်.

ကစသ်မိဒ်ဖယာဇုံ. လုံဒေမုတ်သေတ်ဂံသ်. တသ်ပရးမယ်လောလ်ထွဲအိုတ်  
ဒေဒ်လဲတ်. ဒေမုတ်သေတ်ဇုံ. သုအဲတ်ဝယ်. အမဒ်သေတ်တကွဒ်. သုဝဲပးပလ်  
ဘတ်ဆဲပျိဒ်စီခဲလးလ်နေတ်မံယ်. ဟေတ်စိုဒ်ကျဲဝဲဒေမုတ်သေတ်ခဲလးသ်လီ.  
ဒေမုတ်သေတ်လုံလိုတ်တးခယ်စာအံတ်ကေယ်ဇံယ်. တသ်ပရးတဲကွးမယ်လောလ်  
ထွဲဝဲဒေဒ်နေတ်လံယ်.

ကစသ်မိဒ်ဖယာဇုံ. ကစသ်မိဒ်ဖယာမံယ်. ကမယ်ဝဲဒေဒ်လဲတ်. ဒေမုတ်သေတ်  
ဇုံ. စံယ်ပယ်ဒိုတ်နေတ်. ဘတ်တိုလုံကွဲတံယ်. ယတနယ်သးပါဟဲဖွာကပံယ်ထံတ်  
လီ. ဟူဘတ်ဝဲတသ်ပရးဖိုနေတ်. ဒးဒ်တိုသ်သးကလံသ်ပူယ်ဇောယ်ဝဲယတနယ်  
သးပါဝီယ်. စံယ်ပယ်စီစေယ်တကွဒ်. ဒေဒ်ပွယ်ပြုကွေလ်ထိုဒ်ပွဲလ်ထီသောဒ်. စိုဒ်  
ကျဲပလ်ဝဲဝီယ်. ဒးဒ်တသ်ပညိတ်ကကဲနဲသ်သံထွဲဒ်လဲယ်ဝဲလုံကစသ်ကွဲအိုတ်လံယ်.

ယဲနသ်ကေ. ယတနယ်သးပါ. ဟဲဖွာကပံယ်ထံတ်လီ. ဟူဘတ်ဝဲတသ်ပရး  
ဃို. ဒးဒ်တိုသ်သးကလံသ်. ဟေတ်ပူယ်ဇောယ်. မယ်ဘူတ်ပလ်ဝီယ်လီမေသ်လံယ်.  
မေသ်ဝဲစီစေယ်ချာသယ်တကွဒ်အီယ်. ထဲစံယ်ပယ်ဒိုတ်လံယ်. ကဲဝဲဖွတ်နဒ်တမေသ်.

ယဲနသ်ကေ. ကဲဝဲဖွတ်နဒ်သေလံယ်. မေသ်ထီဆဒ်မံယ်. စံယ်ပယ်ဒိုတ်.  
တလိုတ်ဝဲဃို. ပြုကွေလ်ဝဲထိုဒ်ပွဲလ်ထီတကွဒ်. တူထံဒ်ခေါဒ်ကွသ်. မတဂယ်တူသ်

လောလ်ကဟီလဲတ်. စီစေယ်ချာသယ်တကွဒ်. တလိုတ်ဘတ်ခယ်စာလးယဲဝဲ.  
ယဲနသ်ကေ. လုံကစသ်ယွယ်အိုတ်. ကလဲယ်ကဲသံမုတ်လံယ်.

ကစသ်မိဒ်ဖယာဇုံ. ဒေမုတ်မေသ်. ဝဲသေတ်နသ်ကေ. တပူယ်ဃံဒးဒ်ကစသ်  
မိဒ်ဖယာ. ကလဲယ်ပျလ်ထွဲ. ကဲဝဲသံမုတ်မေသ်လံယ်.

ဒေမုတ်သေတ်ဇုံ. မယ်မေကဲဒုဂေယ်ဝဲလံတ်မံယ်.

ကစသ်မိဒ်ဖယာဇုံ. မယ်ကဲဝဲမံယ်.

ဒေမုတ်သေတ်ဇုံ. ဂေယ်ဝဲလံတ်မယ်. မေဒေဒ်နေတ်. ပလဲယ်ခံမံယ်. တဲဝီယ်  
ဒးဒ်ထံတ်ယထာတကထိုထွဲဒ်ဟဲဝဲလံယ်. လုံကွဲတံယ်အိုတ်တီကျိသးဘို. ဒေဒ်ဝဲ  
(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်သောဒ်. ယးယံနံတ်ထံတ်ဘတ်. ယတနယ် သးပါ.  
ထေဒ်ထံတ်ထံတ်ဝီယ်. ခံတဲလဲဝဲလံယ်. ထီဖေဒ်ဒိုတ်နေတ်. ဒေဒ်ဝဲလးသ်ပတ်  
မယ်သဒ်. ယထာပတ်ခံတ်ထေဒ်တစဲဒ်ဖိုလံယ်ဘတ်စံတ်ဝဲဒတ်မံယ်.

### (အနောဇာမိဖုရား) ဒးဒ်အမဒ်မာတကထိုကဲထံတ်သောတယ်ပယ်

ကစသ်ယွယ်နေတ် (အနောဇာမိဖုရား) သေတ်ဟဲလူယ်ထွဲ. သီတ်ညာဝဲဒတ်  
ကဲထံတ်နဲသ်သံဆိတ်နံယ်ဝဲ (မဟာကပ္ပိနထေရ်) စဒ်ထံတ်နဲသ်သံတကထိုဒးဒ်တကို  
ကွဲတ်ဘးပလဲဝဲလံယ်.

(အနောဇာမိဖုရား) သေတ်လုံကွဲအတးဟဲဝဲဒတ်တုယ်ဝီယ်. သုံဒ်ဘိုဒ်သဒ်လုံ  
ကစသ်ယွယ်အိုတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကစသ်ဉ္စဲသ်မုတ်သေတ်. ကစသ်ဝယ်မေသ်ဝဲ  
(မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဒးဒ်အမဒ်သေတ်တကွဒ်. ဆိုမိုတ်ဘတ်ကတုယ်ဝဲလုံ  
ကစသ်ယွယ်အိုတ်လီမေသ်လံယ်. မေသ်ဝဲ (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဒးဒ်အမဒ်  
သေတ်တကွဒ်. အိုတ်ဖဲလဲတ်ကစသ်. နဲတ်ပျဒ်ကစသ်ဉ္စဲသ်မုတ်သေတ်မံယ်ကစသ်.

တကတ်မုတ်သေတ်ဇုံ. သုဆိတ်နံယ်အိုတ်ပလဲဖဲအီယ်. ဖဲဝဲသုဆိတ်နံယ်တသ်  
လံသ် (မဟာကပ္ပိန) စံယ်ပယ်ဒိုတ်ဒးဒ်အမဒ်သေတ်. သုကထိတ်ဘတ်ဝဲမံယ်.

(အနောဇာမိဖုရား) ဒးဒ်အမဒ်မာသေတ်ဖုညာ.

ဆိတ်နံယ်ဖဲအီယ်. ကထိတ်ဘတ်ဝဲသေတ်ဝယ်လံယ်. သဒ်ဖွီမုံသ်ပးယံဆိတ်  
နံယ်ဝဲဒတ်ခါ. ကစသ်ယွယ်နေတ်. ဟောလံယ်နေဝဲ (အနောဇာမိဖုရား) သေတ်  
တရာတေယ်သနယ်လံယ်. တေယ်သနယ်တေယ်ကတးသ်ဘွဲ. သုဝဲမုတ်ဖိုခဲလးသ်  
တုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

(မဟာကပ္ပိနမထေရ်) စဒ်ထံတ်သံကမ္မးသ်. တကထိုသေတ်ဖုညာနသ်ကေ. ဟောလံယ်နေ (အနောဇာမိဖုရား) သေတ်တရာခါ. သုဝေဟနဘတ်ဝဲဃို. တေယ် သနယ်တောယ်ကတးသ်ဘုံတုယ်ဝဲလုံ (အရဟတ္တဖိုလ်) လံယ်. နေတ်ဘုံမဒ်ကစသ် ယွယ်. ဖျဲဒ်သေထုံဒ်ကွေလ်တကိုပွဲထီတ်ကေယ်ဝဲ (မဟာကပ္ပိနမထေရ်) သေတ် မေသ်လံယ်.

တိုသ်နတ်. (အနောဇာမိဖုရား) သေတ်ဟဲတုယ်သံခါး စဒ်ဝဲဒတ်သုသေတ်ဝယ်. မေနဲတ်ပျဒ်နေတ်ခိုတ်ကဒို. ကယ်သေတ်ခံဒ်ဆို. သုသေတ်မေထီတ် ဘတ်နေတ်. သဒ်တဖွဲမုသ်ပးယ်ဂးသ်ကွးယ်ဝဲ. သဒ်မေတဂးသ် ကွးယ်. ကနတ်တရာတုယ်နေသ်. မဲဒ်ဖိုယ်တညံဃိုနေတ်. တုယ်သံတနဲတ်ပျဒ်ဝဲ. နေသ်ဘတ်တုယ် (သောတာပတ္တိဖိုလ်) ဘုံမဒ် ပျဒ်ဝဲဒတ်လံယ်. ဘတ်တိုသ်နတ်ကေယ်မေသ်လံယ်. အိယ်နေတ် မေသ်ဘတ်တိုသ်နတ်ဝဲလံယ်.

**(အနောဇာမိဖုရား) ဒးဒ်အမဒ်ကတံယ်တကထိုကဲထံတ်ယဟာတယ်မုတ်**

(အနောဇာမိဖုရား) စဒ်ထံတ်အမဒ်ကတံယ်တကွဒ်သေတ်နေတ်. ထီတ်ဘတ်ဝဲ (မဟာကပ္ပိနမထေရ်) ဘုံဒးဒ်တသ်တိုယဲသ်မို့. သဒ်ရီဖှာဘာထံတ်ဝဲဝီယ်.

ကစသ်သေတ်ဇုံ. ကစသ်သေတ်နေတ်. လုံမဲလ်ညာမံယ်. ကဲထံတ်ဘတ်နဲသ် သံပဝဒ်လီ. ရှံဒ်ထံတ်ဝီယ်. ဃတ်လုံကစသ်ယွယ်အိုတ်. ဘိုတ်စုဘာထံတ်ဃေကညာ ဝဲ. နဲသ်သံပဝဒ်လံယ်.

တကတ်မုတ်သေတ်ဇုံ. သုဝေသေတ်နေတ်. လဲယ်လုံသယ်ဂူတ္တိဒ်ကံသ် (ဘိက္ခု နီမ) သံမုတ်ဖျသ်နေတ်. ကဲထံတ်သံမုတ်သေတ်နေတ်လံယ်. တဲလံယ်ဝဲဒတ်. (အနောဇာမိဖုရား) သေတ်နေတ်ခယီကွဲအတးဝေသ်တဝံဇနပိုဒ်ဖျဒ်တဲလ်တလး ဟဲဝဲဒတ်. လုံကွဲတံယ်ကညံသေတ်. ပျူဒ်စူဒ်ကတံယ်ဒုံဒ်အံတ်. တူသ်လောလ်ဝဲ ဝီယ်. လုံခံတ်ဟဲဝဲ. တုယ်လုံသယ်ဂူတ္တိဒ်ဘုံ. လုံ (ဘိက္ခုနီမ) သံမုတ်ဖျသ်လောလ် ဝဲဝီယ်. လုံခံတ်ဟဲဝဲ. တုယ်လုံသယ်ဂူတ္တိဒ်ဘုံ. လုံ(ဘိက္ခုနီမ) သံမုတ်ဖျသ်. ကဲထံတ် ဝဲသံမုတ်ခဲလးသ်ဝီယ်. တယေလ်တမံသ်. တုယ်ဝဲလုံ (အရဟတ္တဖိုလ်) ခဲလးသ် လံယ်.

တိုသ်နတ်. ဖဲအိယ်တရတ်သေတ်. ဘတ်တနံယ်တဲဝဲ. (အနောဇာဓိဖုရား) သေတ်ဃေထံတ်သံပဝဒ်ဘွံ. ကစသ်ယွယ်နတ်ထံတ်ယးယ်ဘတ်ဝဲ (ဥပ္ပလဝဏ္ဏာထေရီမ) ယိုဟဲကညဒ်တုယ်ဝီယ်ဘွံ. ဖဲတသ်တနီယ် ဃံကဲထံတ်သံမုတ်လံယ်. အိယ်နတ်လံယ်ဆဲဘတ်တိုသ်နတ်ဂံသ် မေသ်လံယ်.

### ဟောဗ္ဗာဏေယသနယံ

ကစသ်ယွယ်နတ်. ဒးဒ်နဲသ်သံတကထို. လုံမူဒ်တသ်ဖဒ်ဖဲကွဲ. ဟာကေယံ ဝဲလုံစေယ်တဂိုယ်ဖျသ်နတ်လံယ်. တုယ်စေယ်တဂိုယ်ဖျသ်ဘွံ. (မဟာကပ္ပိန မထေရီ) နတ်. နီယ်နီယ်နယ်နယ် (အဟောသုခံ. အဟောသုခံ) အံယ်. ခုတ်ကဘဒ်ဂေယ်မဒ်. အံယ်. ခုတ်ကဘဒ်ဂေယ်မဒ်. အူတာကျူယေဒ်လဲယ်ကေယံ ဝဲဒတ်. နဲသ်သံဖုညာသုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(မဟာကပ္ပိနမထေရီ) နတ်. အံယ်. ခုတ်ကဘဒ်ဂေယ်မဒ်. အံယ်. ခုတ် ကဘဒ်ဂေယ်မဒ်. လဲယ်ကေယံခါအူတာကျူဝဲလံယ်. မေသ်ဝဲ (မဟာကပ္ပိနမထေရီ) နတ်နံသ်စသ်ထီကံသ်. နံသ်စသ်ကဲစံယ်ပယ်စီ စေယ်ချာသယ်. ကေယံနတ်ဘတ် ယိုအူတာကျူယေဒ်ဝဲကမေသ်လံယ်ကစသ်. ရှံဒ်ထံတ်ဝဲဒတ်. ကစသ်ယွယ်ခံကောဒ် နေဝဲ (မဟာကပ္ပိနမထေရီ)

ဖိုအဲတ် (ကပ္ပိန) ဇုံ. နကေယံဆိုမိုတ်စေဒ်ကူကယ်မကိုယ်ချာသယ်. နအူတာ ကျူလဲယ်ကေယံနတ်. မေသ်ဝဲဒတ်ဇေယ်.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်နတ်. ကေယံဆိုမိုတ်စေဒ်ကူကယ် မကိုယ်ချာသယ်. မေသ်တမေသ်ဝဲနတ်. ကူသ်ကစသ်ကွံသီတ်ညာဝဲမေသ်လံယ်. နတ်ဘွံကစသ်ယွယ်ခံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ယဖိုခွါမေသ်ဝဲ (ကပ္ပိန) နတ်. ကေယံဆိုမိုတ်. စေဒ်ကူကယ်မကိုယ်ချာသယ်. အူတာကျူလဲယ်ကေယံဝဲတမေသ်. ယဖိုခွါ (ကပ္ပိန) နတ်. မေသ်ဝဲတရာဝီယ်တိဒ်. လုံလိုယ်ဒ်တဂယ်. တဃုယ်ပြဒ်. သီပူယ်ပွဲဒ်လံသ်. နတ်ဗယ်ပတံသ်. ပညိတ်စေဒ်ကူအူတာကျူဝဲမေသ်လံယ်. တဲဝီယ်လုံဖဲလလ်. မေဒ်တေယံသနယံတံယ်. ဟောဗ္ဗာဝဲဒတ်လံယ်.

## အနုဒိဗ္ဗိဒ်မေဒ်တေယျသနယတံယံ

ဓမ္မဝီတိ သုခံ သေတိ  
 ဝိပဿန္ဓေန စေတသာ  
 အရိယပ္ပဝေဒိတေ ဓမ္မေ  
 သဒါရမတိ ပဏ္ဍိတော

အခံလုံပကညံ ... ပွယ်လုံအံဘတ်. လောကိဒ်တရယ်. တရာထီတဂယ်နတ်.  
 ခုတ်ကဘဒ်မီဘတ်ဝဲလံယ်. ပံညာအိုတ်ကစသ်နတ်.  
 ကစသ်ယွယ်စဒ်ထံတ်သူယ်တောယ်ကံသေတ်. သီတ်ညာ  
 ဘတ်ဝဲလုံ (ဗောဓိပက္ခိယတရား) ကွာသဒ်ဖွာကပံယ်.  
 အဆးတတဲလ်. မုံသ်ပးယ်ဝဲထံဘိုလံယ်.

မေသ်ဝဲမေဒ်. တေယျသနယတံယံကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သော  
 တယ်ပယ်စဒ်ထံတ်နေသ်ကေယျဝဲဒတ်လံယ်.

(မဟာကပ္ပိနမထေရ်) ဝိဒိယဉ်ဝိပဿဉ်





(၅)

**(ပဏ္ဍိတသာမဏေ) ဝိဒ်ထူဒ်**

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ခုတ်ဝဲခါအကျ်ပူုဒ်ဝဲ (ပဏ္ဍိတသာမဏေ) ဃို. (ဥဒကံဟိနယန္တိ နေတ္ထိယာ)  
စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

**အတေဒ်ဗျေဒ်ယဒ် (မဟာဒုဂ်) ဂေသ်ကျိယ်  
လုံကဒ်သပဒ်ကစသ်ယွယ်လဲဒ်ထဲဒ်ခါ**

လုံညာတလးပဝဲဖဲ. ပတ်တတ်ကဗယ်ခါ. ကဒ်သပဒ်ကစသ်ယွယ်. ဟဲဖဲဖဒ်ပွေဒ်  
ထံတ်ဝဲလုံ. လောကဒ်လံယ်.

ကဒ်သပဒ်ကစသ်ယွယ်. လုံဃးယ်ပတ်ဝဒ်. ဒးဒ်ယဟာတယ်ဒီကလဒ်. ကညဒ်  
ဝဲလုံဒူပြီသ်ကသီဝေသ်နေတ်လံယ်. ခူဝေသ်ဖိုဖုညာ. ဃောဒ်ဂယ်တဒူတ်. ဂယ်  
တဆီတဒူတ်. စူဒ်ပံဝဲမယ်ဘူတ်. သံတမ္ပိယ်မေယ်ဒိုတ်လံယ်.

တနီယ်မုသ်ဒေါဒ်. ကစသ်ယွယ်နေတ်. ကပးဝီယ်. ဟောဝဲအနူဒ်မောဒနယ်  
တရာလံယ်. ဇုံ. တကတ်မုတ်ခွါခဲလးသ်သေတ်ဇုံ.

၁။ ဖဲလောကဒ်ခူးအီယ်. ပွယ်ဘတ်တနံယ်နေတ်. နံသ်စသ်ပျီဒ်စီလံယ်. မယ်  
ဘူတ်ဝဲ. ကဲဒ်တိုမးလုံပွယ်မယ်ဘူတ်နေတ်. မဒုအဘျီဒ်အိုတ်လဲတ်. ဆိုမိုတ်  
ဝဲဃို. ဒေဒ်ပွယ်ကမယ်ဘူတ်လံယ်. တမးတဲဒ်တိုနေဝဲ. ပွယ်ဝဲနေတ်.

ကဲထံတ်ဘတ်ကောဒ်ဃတ်ဒဲဒ်. စီစေယ်ချာသယ်. ကူလးဒးဒ်ပွဲယ်. မေလုံ  
ခေပွယ်တလးပွဲယ်ဝဲလံယ်.

၂။ ပွယ်ဘတ်တနံယ်နေတ်. မးလုံပွယ်မယ်ဘူတ်လံယ်. နံသ်စသ်နေတ်တမယ်  
ဘူတ်ဝဲ. ပွယ်ဒေဒ်နေတ်. ကဲထံတ်ဘတ်ကောဒ်ဃတ်. ခေပွယ်လးပွဲယ်.  
မေလုံစီ စေယ်ချာသယ်တလးပွဲယ်ဝဲလံယ်.

၃။ ပွယ်ဘတ်တနံယ်နေတ်. နံသ်စသ်သေတ်တမယ်ဘူတ်. ပွယ်မယ်ဘူတ်ဂံသ်  
ဇံယ်. တဝဲဒ်တိုမးနေဝဲ. ပွယ်ဝဲနေတ်. ကဲထံတ်ကောဒ်ဃတ်. စီစေယ်ချာ  
သယ်တအိုတ်စေပွယ်တအိုတ်တဂယ်ပွယ်. ဘတ်ကဲဝဲတနာပတ်. သဒ်  
မူဝဲလံယ်.

၄။ ပွယ်ဘတ်တနံယ်နေတ်. နံသ်စသ်သေတ်မယ်ဘူတ်. ပွယ်ဂယ်ဇံယ်တဲဒ်တို  
နေဝဲမးမယ်ဘူတ်. ပွယ်ဒေဒ်နေတ်. ကဲထံတ်ကောဒ်ဃတ်. ဒးဒ်စီစေယ်  
ချာသယ်လးပွဲယ်. ခေပွယ်သေတ်လးပွဲယ်. ဒေဒ်နေတ်မံယ်. ဟောလံယ်  
နေဝဲ. အနုဒ်မောဒ်နယ်တရလံယ်.

### မေယ်ခိုတ်တသ်ဘူတ်ပဒ်ခိုတ်

ဟောဖှာဝဲဒေဒ်နေတ်ဘုံ. ကနတ်တရာပံညာအိုတ်. ပေါလ်ခွါတဂယ်ဆိုမိုတ်  
ဝဲဒတ်လုံကစသ်ယွယ်. ဟောဝဲအတး. မေမယ်နေတ်. လုံယဂံသ်အကျိကနေသ်ဝဲ.  
ဒီမျိုလံယ်ဆိုမိုတ်ဝီယ်သုံဒ်တိုဒ်သဒ်လုံ. ကစသ်ယွယ်အိုတ်. ပတီရှုံဒ်ထံတ်ဝဲလံယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ. ခဲဂံယ်တူသ်လောလ်လူယ်ခယ်နေလသ်  
ကစသ်ပွဲသ်မေယ်ခိုတ်တသ်ဘူတ်မံယ်ကစသ်.

တကတ်ဇုံ. နလိုတ်သံခါဆဲဒ်အာလဲတ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ဒးဒ်သံကမ္ဘးသ်ခဲလးသ်အိုတ်ဆဲဒ်  
အာလဲတ်ကစသ်.

တကတ်ဇုံ. သံကမ္ဘးသ်အိုတ်ဝဲဒီကလဒ်လံယ်.

ကူသ်ခိုတ်ထံယွယ်ကစသ်ကွံဒးဒ်. သံကမ္ဘးသ်ဒီကလဒ်. ခဲဂံယ်တူသ်လောလ်  
လူယ်ခယ်နေလသ်ကစသ်ပွဲသ်. မေယ်ခိုတ်ဘူတ်မံယ်ကစသ်.

ကစသ်ယွယ်အိုတ်ကစ. တူသ်လောလ်နေတ်သီတ်ညာဝဲဘုံ. ပေါလ်ခွါဝတ်  
နုလ်လဲယ်လုံဝေသ်ပူယ်.

ဇုံ၊ မိုသေတ်ပါသေတ်ဇုံ၊ ယယ်နေတ်ခဲဂံယ်မုသ်ဝါဂံသ်၊ ယွယ်ဒးဒ်သံကမ္မးသ်  
ခဲလးသ်၊ တမံသ်ပေဒ်ဃလ်ဝဲမေယ်ခိုတ်လီ၊ မိုသေတ်ပါသေတ်နေတ်၊ ဖဲမယ်ကဲမယ်  
နးယ်၊ သံကမ္မးသ်သေတ်ဂံသ်၊ ဟီမူဒါမယ်ဘူတ်ဘာစးယ်ကေယ်ဇံယ်၊ ဟဒ်လဲဒ်  
ကျေယ်ညွယ်တဲကွဲးဝဲလံယ်၊

ခု ဝေသ်ဖိုဖုညာလုံနံသ်စသ်သေတ်၊ မယ်ကဲဖဲခိုတ်၊ တဆီ၊ ဒီဆီ၊ တကယယ်၊  
ဒီကယယ်၊ ယဲသ်ကယယ်စဒ်ထံတ်၊ ထးနွဲလ်စရံဟေတ်ဝဲဒတ်လံယ်၊

### ဖွတ်နဒ်ဒိုတ်ဝဲ (မဟာဒုဂ်)

ဖဲနေတ်ခါ၊ ဒူပြသ်ကသီဝေသ်ပူယ်နေတ်၊ ဖွတ်နဒ်ဒိုတ်ဃိုမီယ်လုံ (မဟာဒုဂ်)  
ပေါလ်ခွါအိုတ်ဝဲတဂယ်၊ ဖဲတ်စရံပေါလ်ခွါနေတ်၊ ထိတ်ထံတ် (မဟာဒုဂ်) တဲဝဲ  
ဒေဒ်အီယ်၊ နဝဲ (မဟာဒုဂ်) ဇုံယယ်နေတ်၊ ယွယ်ဒးဒ်သံကမ္မးသ်၊ တမံသ်ပေဒ်  
ဃလ်မေယ်ခိုတ်ဝီယ်လီ၊ ခဲဂံယ်ဝေသ်ဖိုဖုညာ၊ ကမယ်ဘူတ်ဝဲမေယ်ခိုတ်လံယ်၊ နဝဲ  
မံယ်၊ ဟီသံခါကကဲပွဲယ်ပါလဲတ်၊

နယ်သေတ်ဇုံ၊ ယယ်နေတ်၊ ဟီသံခါကကဲဝဲဒေဒ်လဲတ်၊ လုံပွယ်မယ်သေ  
အံတ်အိုတ်ဖုလံယ်၊ ဟီဝဲကကဲ၊ ယဝဲဟုံဒ်ဖးဆတ်ဂံသ်၊ မေယ်မဒ်အံတ်ဘတ်တကဲ၊  
ဘတ်အံတ်ဝဲမေယ်ခွဲလံယ်၊ ခါအီယ်ကခွဲမေယ်ဂံသ်မဒ်၊ ဟုသဒ်တအိုတ် ဒေဒ်ဝဲ၊  
ဘတ်မယ်လဲတူသ်ငါလံယ်သဒ်၊ ဒေဒ်ဝဲယယ်၊ ဟီသံခါကကဲဝဲဒေဒ်လဲတ်၊

နဝဲ(မဟာဒုဂ်) ဇုံ ခူဝေသ်ဖိုဖုညာ၊ အံတ်ဘတ်ဝီတ်၊ ကူကယ်ဂေယ်ဝါ၊  
အိုတ်ခုတ်ကဘဒ်ဘတ်ဝဲ၊ နဝဲမယ်သေတနီယ်ကွဲးယ်မဒ်၊ အံတ်ဘတ်တဘွဲဒေဒ်၊  
နဝဲဒတ်နေတ်၊ လုံညာတဃတ်၊ တဘူတ်ပလ်ဝဲဃိုတဃတ်အီယ်၊

ဘတ်ဖွတ်နဒ်ဝဲဂေသ်ကျိယ်အိုတ်နသီတ်ညာဝဲဇေယ်၊

သီတ်ညာမံယ်၊

သီတ်ညာယဲဒ်သာ၊ ဘတ်မဒုခါအီယ်၊ နတမိုတ်ဘူတ်ဘာသဒ်ဒေဒ်လဲတ်၊ နယ်  
နေတ်ညာစသ်၊ သဒ်ဘံတ်ဒေဒ်၊ ဒးဒ်နဂေသ်ပံသ်၊ ဟဒ်တူသ်ငါလံယ်သဒ်၊ ဖဲမယ်  
နးယ်မယ်ကဲမယ်ဝဲဘူတ်ဘာ၊ အခါဘတ်လီတမေသ်ဇေယ်၊

ဟူဘတ်တသ်တဲဒေဒ်နေတ်ဘွဲ (မဟာဒုဂ်) ဖုံဒ်နံတ်လံယ်သဒ်၊

ကစသ်နယ်ဇုံ၊ ယဂံသ်ထးနွဲလ်စရံသံခါတပါ၊ ယကဟဒ်တူသ်ငါလံယ်သဒ်၊  
သံခါတပါဂံသ်ကမယ်ဘူတ်ဒတ်ဝဲမေတ်ခိုတ်လံယ်၊

ဖံတ်စရံကစသ်နေတ်. သံခါတပါလံယ်. တလိုတ်မယ်နံတ်. ဆိုမိုတ်ဘတ်ဃို.  
တနံတ်မယ်နံတ်ပလ်နေဝဲလံယ်.

(မဟာဒုဂ်) ဟာကေယ်တုယ်ဟိတ်ဘုံ. တဲပျဒဲအမာ.

အဲတ်ဒေမုတ်ဇုံ. ခဲဂံယ်နေတ်မံယ်. ခူဝေသ်ဖိုဖုညာ. တမံသ်ပေဒ်သံကမ္မးသ်  
အဆံဆံကမယ်ဘူတ်ဝဲမေယ်ခိုတ်လံယ်. ယဲနသ်ကေ. ဖံတ်စရံကစသ်တဲဒ်တိုယယ်  
ဃို. သံခါတပါဂံသ်ကမယ်ဘူတ်မေယ်ခိုတ်. ဟေတ်ပလ်စရံဝီယ်လီ. တဲဘုံအမာ  
နေတ်. ဝဲဒတ်ဖွတ်နဒ်ခိုတ်မဒ်. ဘတ်မဒုနဟီမူဒါလဲတ်. တဲအာဝဲ.

အဲတ်ဝယ်ဇုံ. နယ်နေတ်မယ်ဝဲတသ်ဂေယ်လံယ်. ဝဲသေတ်လုံညာဃတ်.  
ဘူတ်ခွီသတ်တအိုတ်ပလ်ဃို. တဃတ်အီယ်ဘတ်ဖွတ်နဒ်ဝဲ. ပဝဲဒီဂယ်တနီယ်ညာ  
အီယ်. ဟဒ်တူသ်ငါလံယ်သဒ်. ဒးဒ်နေသ်ဘိုဒ်လဲ. ကမယ်ဘူတ်ဝဲ. သံခါ. လံယ်တဲ  
ဝီယ်. ဒံမာဝယ်ဒီဂယ်ဃုတသ်မယ်. ဟဲထွဲဒ်ဝဲလံယ်. သဲထီဖဒ်ခိုတ်တဂယ်ထီတ်ဝဲ  
(မဟာဒုဂ်).

နဝဲ (မဟာဒုဂ်) ဇုံ နကမယ်တသ်ဇေယ်.

ကမယ်ဝဲမံယ်သဲထီဖဒ်ခိုတ်.

နကမယ်မဒုတသ်မယ်လဲတ်.

လုံသဲထီမးအတး. မဒုတသ်မယ်. တမီယ်မီယ်သေတ်. ကမယ်ဒတ်ဝဲ. ခဲဂံယ်  
ဝဲသေတ်. သံခါဒီကယယ်. သးကယယ်ကမယ်ဘူတ်မေယ်ခိုတ်. ဖွဒ်နေသေတ်  
မုတ်ထီတ်မံယ်တဲဝီယ်. ဟေတ်ဝဲဃဲလ်မယ်ကူယ်ဒးဒ်ကွာ. (မဟာဒုဂ်) ကူယံတ်တဒ်  
ကွဲယ်မုဆုဝီယ်ဖွဒ်ကွာတဘုံ. ကွဲဖဒ်ဒးဒ်ဃဲလ်မယ်ကူယ်တပျသ်. တအိုတ်ဘွေဒ်သဒ်  
ဖွီဖွဒ်ကေပြီဝဲသေမုတ်လံယ်. သဲထီဖဒ်ခိုတ်ခဲ.

(မဟာဒုဂ်) ဇုံ. တနီယ်အီယ်. နကျိစာကွဲဒ်စးဒ်. မယ်တသ်ဂေယ်မဒ်. နဝဲ  
မဒုတသ်ဂေသ်အိုတ်လဲတ်.

ကစသ်သဲထီဖဒ်ခိုတ်ဇုံ. ယဝဲခဲဂံယ်. ပလံသ်ဟိပလ်သံခါတပါဃို. ကျိစာကွဲဒ်  
စးဒ်မယ်ဝဲမေသ်လံယ်.

ဟူဘတ်တသ်တဲ. ဒေဒ်နေတ်ဘုံ.. သဲထီဖဒ်ခိုတ်. သဒ်မုံသ်သပေါကျဒ်ဝဲ.

အံယ်...(မဟာဒုဂ်) မယ်ဝဲတသ်မူဒ်အီယ်. လံယ်အဒ်အံတမုံအိုတ်ခိုတ်မဒ်.  
ယယ်အီယ်မေသ်ဝဲ. ဖွတ်နဒ်တဂယ်လံယ်. တအိုတ်ကစဝဲ. တူသ်ငါသဒ်သံခါတပါ  
ဂံသ်. မယ်ဘူတ်မေယ်ခိုတ်. ဟေတ်ဝဲစရံဒေဒ်လံယ်. ဆိုမိုတ်ထံတ်ဝဲ. ဖွဒ်သေတ်  
မုတ်ဝီယ်ဘုံ ဟေတ်ဝဲဘိုဒ်လဲ. ဟုသဒ်လွီသ်တလောဒ်လံယ်. ဟေတ်လံယ်ဝီယ်.

နက္ခေဒ်စားတသ်မယ်. ယက္ခသ်နယ်သပေါကျဒ်ဒိုတ်ဃို. ဟေတ်ထဒ်ဒေါဒ်. ဟုသဒ်လ္လိသ်တလောဒ်လံယ်. တဲဝီယ်. ဟေတ်ထဒ်ဝဲ (မဟာဒုဂ်) နေတ်တူသ်ငါ လံယ်သဒ်လဲ. နေသ်ဝဲဟုသဒ်. ဃောဒ်တလောဒ်လံယ်.

### (မဟာဒုဂ်) မာပွယ်ဖွတ်မုတ်

သဲထီမာနသ်ကေ. ထီတ်ဝဲ (မဟာဒုဂ်) မာပွယ်ဖွတ်မုတ်နေတ်.

ဒေမုတ်ဇုံ. နကမယ်မဒုတသ်မယ်လဲတ်.

လုံကစသ်မုတ်မးအတး.မဒုတသ်မယ်. တမိယ်မိယ်သေတ်. ကမယ်ဒတ် ဝဲတဲဘွံ. ဟေတ်ဝဲဘုဘေတ်. ကိုတ်သေတ်ဆးတ်ဆု. ဖေဂုယ်ကံသ်လဲယ်. ပွယ်ဖွတ် မုတ်နေတ်. မယ်ပျလ်ထာခံ. ကရံက္ခေဒ်စား. သဒ်ဖွီမုံသ်ပးယ်. အဆဲဒ်တပျဒ်မယ် ဝဲဒတ်နေတ်. သဲထီမာခံ.

ယက္ခသ်နမယ်တသ်. သဒ်ဖွီဂေယ်မဒ်. နဝဲမဒုဂေယ်ကျိယ်အိုတ်လဲတ်.

ကစသ်မုတ်ဇုံ. ယဲဒေမုတ်နေတ်. ဒးဒ်တူသ်ငါသဒ်နေသ်လဲ. ခဲဂံယ်ကမယ်ဘူတ် သံခါတပါဂံသ်. မေသ်ဒိုတ်ဃို. သဒ်ဖွီဂေယ်ဝဲမေသ်လံယ်. သဲထီမာဟူတသ်တဲဖို သဒ်မုံသ်သပေါကျဒ်ဝဲဃို. ထောပဒ်ကိုဖိုတဖူးတ်. တသ်နူသ်ထီကိုဖိုတဖူးတ်. တအေတီသ်. မိုလ်ဂေလ်သတ်. ဟုသဒ်တတလောဒ်ဟေတ်ဝဲဒတ်. ဒေဒ်နေတ် မံယ်.(မဟာဒုဂ်)သေတ်ဒ်မာဝယ်ခီဂယ်. ဖဲတနီယ်ဂံသ်. နေသ်ဝဲဟုသဒ်ခွီတလောဒ် လံယ်.

အဲတ်ဒေမုတ်ဇုံ. လုံယနေသ်ဟုသဒ်နပလ်ဖံမေယ်ဒိုတ်. နနေသ်ဟုသဒ်ဘိုဒ် လဲ. လဲယ်ပွေယ်တသ်ဒေါဒ်တသ်လတ်. ရဲသ်က္ခဲယ်ကွသ်မယ်ဇံယ်. ဒ်မာဝယ်ခီ ဂယ်. ဘူတ်ဂံသ်နေသ်ပလ်လီ. သဒ်ဖွီမုံသ်ပးယ်. ဂံယ်ခံဘွံကရံဂဲယ်တးတ်ထံတ် အမာနေတ်.

အဲတ်ဝယ်ဇုံ. လဲယ်ဈေပူယ်လူယ်ဃုပွေယ်. တသ်ဒေါဒ်တသ်လတ်မံယ်တဲဃို (မဟာဒုဂ်) လဲယ်လုံဈေပူယ်. တနေသ်ဝဲနံမိယ်. လဲယ်လုံထီကျိနီယ်. ကဒဲဒ်တသ် ဒေါဒ်မယ်ထာတခံခံလဲယ်ဝဲဒတ်. တငယ်သဲဒ်တဂယ်နေတ်. ဟူဘတ် (မဟာဒုဂ်) ကလုသ်တိုသ်နံတ်ဘတ်ဃိုကောဒ်ဝဲဒတ်.

နဝဲ(မဟာဒုဂ်) ဇုံ. နသဒ်ဖွီမဒ်ဘတ်မဒု. နဟဒ်ဃုဒဲဒ်ဝဲတသ်ဒေါဒ်လဲတ်.

နဲတငယ်သဲဒ်ဇုံ. ယယ်နေတ်တနီယ်ညာ. သံခါတပါဂံသ်. ကမယ်ဘူတ်မေယ် ဒိုတ်ဃိုနေတ်. ယသဒ်ဖွီမုံသ်ဒိုတ်ဝဲလံယ်.

(မဟာဒုဂ်) ငုံ့၊ အံတ်ဝိတ်ဆးဘဲအာသံခါဖုညာ၊ ဒးဒ်နတသ်ဒေါဒ်ကပေါလ်  
ဘေတ်ပြိုင်၊ ကလဲယ်ကပးဝိတ်ဆးနဲဒဲနယ်လဲတ်၊

သာကမယ်ဝဲဒေဒ်လဲတ်၊ ဖဲမယ်ကဲမယ်နးယ်၊ ဒးဒ်တသ်ဒေါဒ်ကပေါလ်သေတ်၊  
ဘတ်ပျူဒ်စူဒ်မယ်ဘူတ်ဝဲလံတ်မုံယ်၊

မေဒေဒ်နေတ်ဟဲလေအီယ်၊

ကဘတ်မယ်နေနယ်ဒေဒ်လဲတ်၊

ဟီထံတ်ညတ်တဖတ်အီယ်၊ နလဲယ်ဆာနေယယ်လုံဝေသ်ပူယ်၊ တဲဃို  
(မဟာဒုဂ်) ထွဲဒ်ထံတ်ဆာဝဲညတ်လံယ်၊ ခူဝေသ်ဖိုဖုညာ၊ ကဖဲမယ်ခိုတ်ဂံသ်၊  
ပွယ်ဝဲညတ်လံယ်၊ ဆာဝဲညတ်နေတ်၊ မေယ်ခိုတ်အခါဘိုဒ်ထံတ်လီဃို (မဟာဒုဂ်)  
ကွသ်ဝဲတသ်ဆးကတံသ်တဲဝဲတငသ်သဲဒ်နေတ်၊

နဲတငသ်သဲဒ်ငုံ့၊ ယကလဲယ်လံယ်၊ ဘိုဒ်လုံသံခါကဟဲကညဒ်၊ အခါဘတ်  
ထံတ်လီ၊ နဂံသ်ညတ်တဘေတ်တတသ်နေသ်ပလ်လီဇေယ်၊

နယ်ငုံ့၊ တနေသ်ဝဲနဲဘေတ်မံယ်ညတ်လးသ်ဝဲပွဲကရှုတ်ဒတ်လီ၊

တငသ်သဲဒ်နေတ်၊ နံသ်စသ်ဂံသ်၊ ဘူးလံယ်ဃလ်ဝဲလုံမဲဒ်ကွာ၊ ညတ်ဃိုဝါ  
လွီသ်ဘိုထုံဒ်ထံတ်နဲဝဲ၊

အီယ်မံယ်၊ ဒးဒ်ညတ်တဖတ် သံခါဂံသ်နကေယ်ဖဲမယ်ဘူတ်မေယ်ခိုတ်နေတ်  
လံယ်၊ တဲဝီယ်ဟေတ်ဝဲဒတ်ဒးဒ်ညတ်ဃိုဝါလွီသ်ဘို (မဟာဒုဂ်) ဟာကေယ်ဝဲလုံ  
ဟီတ်လံယ်၊

### ကစသ်ယွယ်သိတ်ညာဝဲ

ဖဲတသ်တနီယ်ဂံယ်ခံခါ၊ ကဒ်သပဒ်ကစသ်ယွယ်နေတ်၊ ကွသ်လံယ်ဝဲလော  
ကဒ်ခိုတ်ဒါထီတ်ဝဲ (မဟာဒုဂ်) နေတ်ကကဲသဒ်ဒေဒ်လဲတ်၊ စံတ်ထီသီကွသ်ဝဲနေတ်၊

(မဟာဒုဂ်) နေတ်ဒးဒ်အမာတပူယ်ဃံ၊ သံခါတပါဂံသ်၊ ကမယ်ဘူတ်မေယ်  
ခိုတ်၊ လုံမဟာနီယ်ခါ၊ တူသ်နေသ်ဘိုဒ်လဲ၊ ရဲသ်ကွဲယ်မယ်၊ ပလ်ဝဲလံယ်၊ ပွယ်ဂယ်  
ဖုညာ၊ လုံနံသ်စသ်ဟေတ်ပလ်စရံအတးသံခါသေတ်ဂံယ်၊ တမံသ်ကကေယ်ပေဒ်ဝဲ  
(မဟာဒုဂ်) နေတ်မေလွဲလုံယယ်ကစသ်ကွဲ၊ သံခါတပါမဒ်၊ တနေလ်ဘတ်လးယ်ဝဲ၊  
ထီတ်ဖှာဝဲဒတ်လံယ်၊



(တသ်လုံကစသ်ယွယ်သေတ်. အလေဒ်ထဒ်ဂေသ်ကျိယ်မယ်သဒ်နေတ်. ဖဲလောကဒ်ခူးအိုတ်မိုသ်ပသ်သေတ်တကွဒ်နေတ်. ဖွဲစသ်အိုတ်ဖွဲတ်ကွသ်ဒိုတ်ဝဲ. ဖိုခွါဖိုမုတ်ကွာဖွဲတ်နဒ်ပေယ်ပါ. ဖိုခွါဖိုမုတ်သေတ်လံယ်. သဒ်ကညံယ်အဲတ်ကို. ပလ်ကရူနယ်ဒိုတ်အိုတ်ကွသ်. စံဒ်ရံဒ်ဝဲမေသ်သောဒ်. ဖွဲတ်နဒ်ပေယ်ပါ. သတ္တဝယ်သေတ်ဖုညာ. သဒ်ကညံယ်ထံဘိုသေဝဲမေသ်လံယ်.)

ဃိုနေတ်မံယ်. ကဒ်သပဒ်ကစသ်ယွယ်နသ်ကေ. လုံဂံယ်ဂံယ်သံခါ. ပှသ်မဲလ်လဲယ်ဖွဲဃးဝိယ်ကတဘဒ်ချီမုဒ်ဝဲ (မဟာဒုဂ်) ပညိုတ်အိုတ်ပလ်. နူလ်ကညဒ်ဝဲလုံ (ဂန္ဓကုဋ်တိုက်) ဖျသ်ဒွဲပေဒ်ဃလ်ဝဲကြိယ်လံယ်.

### တမိအေပယ်မယ်စးယ် (မဟာဒုဂ်)

(မဟာဒုဂ်) နေတ်ယောဒ်ထံတ်ညတ်ဃိုဝါလွီသ်ဘို. ဟာကေယ်ဝဲလုံနံသ်စသ်ဟိတ်ခါတမိအေအိုတ် (ပဏ္ဍုကမ္မလာ) လးသ်ပတ်ခိုတ်. ကိုသ်လိုဒ်ကပွံယ်ထံတ်ဝဲဃို. မျိုဒေဒ်လဲတ်.တမိအေကွသ်လံယ်ကေယ်ဝဲ (မဟာဒုဂ်) သေတ်ဒ်မာဝယ်ဒီဂယ်. ကမယ်ဘူတ်သံခါတပါမေယ်ခိုတ်ဂေသ်ကျိယ်. တနေလ်ဝဲသံခါ. နံပါလးယ်ဃို. ကစသ်ယွယ်နံသ်စသ်ကိုယ်တဲယ်. ကချီမေျဒ် (မဟာဒုဂ်) အိုတ်ပေဒ်တေလ်ဃလ် (ဂန္ဓကုဋ်တိုက်) ဝဲတြံကညဒ်ဆိတ်နံယ်ခုတ်ကဘဒ်ဂေသ်ကျိယ်. ထိတ်လံယ်ဝဲဒတ်မံယ်.

(မဟာဒုဂ်) နေတ်လုံနံသ်စသ်. မယ်ကဲမယ်နးယ်မေယ်ခိုတ်တကွဒ်. ကစသ်ယွယ်ဂံသ်. ပလံသ်ဆဲဒ်ကဒ်မယ်ဘူတ်ဝဲလံယ်. အခါအီယ်. ယယ်နေတ်လဲယ်လုံ (မဟာဒုဂ်) ဟိတ်. ဖံမေယ်တသူတသ်မယ်. လဲယ်ရဲသ်ကွဲယ်မယ်ကြးဒ်ဝဲလီ. ဆိုမိုတ်ဝိယ်လုံနဒ်ကံသ်ဟဲလံယ်ဝဲလုံ (မဟာဒုဂ်) ဟိတ်.

ကမယ်တသ်ဂံသ်. ပလံသ်ငါပွယ်လိုတ်ဝဲစေသ်ယေ. စဒ်ဝဲ(မဟာဒုဂ်) လံယ်. နကမယ်မဒုတသ်မယ်လဲတ်.

ယယ်နေတ်. တသ်မယ်ခဲလးသ်. မယ်သေကောဒ်မီယ်. တသေတသ်မယ်တအိုတ်ဝဲနံမီယ်. မေယ်တသူသေတ်နသ်ကေ. လးပွဲယ်ဂေယ်ဝါဖဲသေဝဲကစံဒ်လံယ်.

နဝဲဇုံ. ယယ်နေတ်ကမးဘတ်သဒ်နယ်. တနသ်ကေ. ကဟေတ်ဘိုဒ်လဲတအိုတ်ဝဲလံယ်. မဒုတသ်မယ်မျိုလဲတ်.

ဝဲဒတ်သေတ်. သံခါတပါဂံသ်. ကမယ်ဘူတ်မေယ်ခိုတ်. ရဲသ်ကွဲယ်ပညိုတ်. အိုတ်ပလ်ဝဲ. တသ်မယ်ဝဲနေတ်. မယ်စးယ်ဂံသ်. လိုတ်ဝဲဒတ်လံယ်.

မေမယ်ဘူတ်သံခါမေမယ်ခိုတ်ကံသ်နေတ်. တလိုတ်ဝဲဘိုဒ်လဲ. လုံယကံသ်တသ်  
ဘူတ်အဘျဲဒ်နံယ်လံယ်ကေယ်ယယ်ဘတ်လီ.

နဝဲမေဒေဒ်နေတ်ဟဲမံယ်. ဂေယ်ဝါကစံဒ်ဖဲရဲသ်ကွဲယ်မယ်ဇံယ်.

နဲ (မဟာဒုဂ်) ဇံ. လဲယ်မံယ်လုံနနေသ်ပလ်သံခါ. လဲယ်တမံသ်ပေဒ်နေ  
ကေယ်ဇံယ်.လုံလံသ်ဒီယကရဲသ်ကွဲယ်. မယ်ပလ်နေလုံကူလးဒးဒ်ပွဲယ်ကောဒ်မီယ်  
ဒဲဒ်. (မဟာဒုဂ်) နေတ်တမံသ်ပေဒ်သံခါကံသ်. ထွဲဒ်ဟဒ်ထံတ်ဝဲလံယ်.

**(မဟာဒုဂ်)နေသ်ဝဲယွယ်တဖျဲသ်**

ဖံတ်စရံကစသ်နေတ်. လုံမယ်နံတ်ပလ်စရံအတးကညံသေတ်ဟိတ်. တမံသ်  
ပေဒ်နဲသ်သံပွသ်လဲယ်နေဝဲလံယ် (မဟာဒုဂ်) နေတ်လဲယ်ဝဲလုံ. ဖံတ်စရံကစသ်  
အိုတ်.

ကစသ်ဇံ. လုံယကံသ်လံယ်ဘတ်သံခါတပါ. သဒ်ကညံယ်ဟေတ်ယယ်မံယ်.  
ဃေဝဲ. နေတ်ဘွဲမဒ်. ဖံတ်စရံကစသ်နံတ်ထံတ်ဘတ်ကေယ်ဝဲ.

နဲ(မဟာဒုဂ်)ဇံ. နကံသ်သံခါ. ယသာပေယ်နံတ်ဘတ်ဝဲလံယ်.

ကစသ်ဇံ. ဘတ်မဒုနမယ်ဟဒ်ဂံယ်ယယ်လဲတ်. ယမယ်တကဲ. ယကြံတာဃလ်  
ဝဲနသ်ကေ. လုံမဟာခါနတဲဒ်တို. မးနေယယ်ဃို. နံသ်ဒ်မာဝယ်ဒီဂယ်လးသ်.  
လုံမဟာသေတနီယ်ကွဲယ်. တဲဒ်ကွဲဒ်နံသ်စသ်ရံလ်သဒ်. ပေယ်ပါဒိုတ်နဒ်. လုံပွယ်  
အိုတ်တူသ်ငါလံယ်သဒ်. တနီယ်ဂံယ်ခံမုသ်ဝါခါနသ်ကေ. ဂံယ်ဂံယ်သံသံ.  
လုံထီကျိုနီယ်ဘတ်လဲယ်ဃုဒဲဒ်ဝဲတသ်ဒေါဒ်ဒေဒ်. သဒ်ကညံယ်ဃိုဟေတ်လံယ်ဆို  
သံခါတပါမံယ်. မျဲဒ်ထံတ်စုဒီခံလုံမူဒ်. ထံဘိုဃေထံတ်. ဟံတ်ဝဲရဒ်မဒ်လံယ်.  
ပွယ်အာဂယ်. ဟဲရိုဖိုတ်. စဒ်ကွသ်ဝဲ (မဟာဒုဂ်) တဲပျဲဒ်ဂေသ်ကျိုယ်ဝီယ်လးသ်  
ဒေါဒ်ဘွဲ. ပွယ်အာဂယ်နေတ်. စဒ်ကဒါဝဲဖံတ်စရံကစသ်.

နယ်နေတ်. နတဲဒ်တိုမးတဲ (မဟာဒုဂ်) နေတ်မေသ်ဝဲလံတ်ဇေယ်.

တဲဒ်တိုမးတဲဘတ်ဝဲမေသ်မံယ်.

နယ်နေတ်. တသ်ဝီဃးတသ်မူဒ်. မယ်ကမတ်ဘတ်လီ. နယ်နေတ်သံခါဒီ  
ကလဒ်စရံနဖံတ်ကစသ်မေသ်နသ်ကေ. (မဟာဒုဂ်) ဂံသ်သံခါတပါမဒ်တဟေတ်  
တကဲဝဲလံယ်. ပွယ်အာဂယ်တဲဖိုတ်ဃို. ဖံတ်စရံကစသ်နေတ်. သဒ်တမုသ်ဒိုတ်  
တဲအိုတ်ဆးကေယ်ဝဲ. (မဟာဒုဂ်)နေတ်.

နဲ(မဟာဒုဂ်) ဇုံ. မယ်ဟင်ဂံယ်ယယ်တဂေယ်မံယ်. လုံနယိုယယ်နေတ်ကဘတ်  
ဟင်ဂံယ်ဖဒ်ဒိုတ်ဝဲလံယ်. ပွယ်အာဂယ်နသ်ကေ. လုံနသ်စသ်ဟေတ်ပလ်စရံအတး.  
ကေယ်တမံသ်ပေဒ်သံခါလးသ်လီ. တုယ်ဆိတ်နံယ်ပလ်ဝီယ်. သုသေတ်ဟိတ်သံခါ  
ဖုညာ. မေလဲယ်ဃေတမံယ်ပေဒ်. တကြးဒ်လးယ်ဝဲ. ကစသ်ယွယ်နေတ်ဒု. လုံ  
(ဂန္ဓကုဋ်တိုက်) ဖျသ်ဒွဲကိုပူယ်. ဆိတ်နံယ်အိုတ်ဒေဒ်ဝဲ. စံယ်ပယ်. အေစေဒ်မေ.  
စိဒ်သူယ်ကျီစဒ်ထံတ်ဖုညာနေတ်. ခေါဒ်ကွသ်လသ်ဝဲ. ကစသ်ယွယ်ကဟဲထွဲဒ်ထံတ်  
နေတ်လံယ်. ကစသ်ယွယ်နသ်ကေ. ပွယ်လုံဖွတ်နဒ်တကွဒ်. သဒ်ကညံယ်တဘဒ်  
စံဒ်ရှံဒ်ထံတ်ဘိုဝဲသေမေသ်လံယ်. လဲယ်လုံဖျသ်နေတ်ဝီယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ. ကစသ်ပွဲသ်နေတ်. ဖွတ်နဒ်ဒိုတ်မဒ်. ပွယ်  
တဂယ်မေသ်ဝဲလံယ်. သဒ်ကညံယ်ကစသ်ပွဲသ်ဝီယ်. ချီမေ့ဒ်နေမံယ်ကစသ်လဲယ်  
ဘာရှံဒ်ထံတ်ကေယ်ဇံယ်. နဘူတ်မေအိုတ်နေတ်. ကစသ်ယွယ်တဖျသ်. ထီဆဒ်  
နကနေသ်ဘတ်ဝဲလံယ်. တဲကွးပွဲသ်လဲယ်ဝဲလံယ်.

(မဟာဒုဂ်) နေတ်ဟဲဝဲလုံဖျသ်. မေသ်ဝဲ(မဟာဒုဂ်) လုံညာတလးကောဒ်  
နီယ်ဒဲဒ်ခါဟဲလုံဖျသ်. ဃေအံတ်မေယ်ဆွိတ်ဆတ်စံယ်. ပွယ်ထီတ်ဖူဝဲဃို.

နဝဲ (မဟာဒုဂ်) ဇုံ. ခါအီယ်တမေသ်ဒေဒ်. ကပးဝဲခါဆးကတံသ်. နဟဲမယ်မဒု  
လဲတ်စဒ်ဝဲဒတ်.

ကစသ်သေတ်ဇုံ. ယယ်နေတ်. ကပးခါတမေသ်. သီတ်ညာဝဲကစံဒ်မံယ်.  
ကဘာကစသ်ယွယ်ဂံသ်. ဟဲဝဲမေသ်လံယ်တဲဝီယ် (ဂန္ဓကုဋ်တိုက်) ဖျသ်ဃံသွာလိုယ်.  
ပလ်ထံတ်ဒိုတ်.ဒးဒ်တသ်ဘတ်တိုယဲသ်မျှဘာလံယ်ဝီယ်. ကူသ်ဒိုတ်ယွယ်ကစသ်  
ကွဲဇုံ. ကစသ်ပွဲသ်နေတ်. ဖဲဒူပြံသ်ကသီဝေသ်ပူယ်အီယ်. ဖွတ်နဒ်ဒိုတ်ကတးသ်  
ဝဲပွယ်တဂယ်လံယ်. ပွယ်ဖွတ်ဒိုတ်နေကစသ်ပွဲသ်. တအိုတ်နံဂယ်. ကစသ်ဒိုတ်  
နေတ်. ကမသ်ပွဲသ်ဆိကဒ်ကွတ်ဒိုတ်တနေသ်ဂံသ်. ကဲနေလသ်မံယ်. သဒ်ကညံယ်  
ကစသ်ပွဲသ်ဃို. တဘဒ်ချီမေ့ဒ်နေကေယ်လသ်မံယ်ကစသ်. ရှံဒ်ထံတ်ဝဲလံယ်.  
ကစသ်ယွယ်နေတ်. အောဒ်ထံတ်ကြံယ်ဝီယ်. ဟေတ်ဝဲ (မဟာဒုဂ်) တဖျသ်လုံစု  
ပူယ်လံယ်. (မဟာဒုဂ်) နေသ်ဘတ်တဖျသ်ဘွဲ. သဒ်ဖွီမုံသ်ပးယ်တဲဝဲတသေလးယ်  
မေသ်လံယ်.

## ပွယ်ဃောပွယ်ဝဲတဖျံသ်

စံယ်ပယ်. အေယ်စေဒ်မေ. စိဒ်သူယ်ကျီအမဒ်. စဒ်ထံတ်ဖုညာ. ကွသ်လောလ်  
ဝဲတဂယ်မဲလ်သတ်. ကစသ်ယွယ်. နံသ်စသ်ကိုယ်တဲယ်. ဟေတ်လုံစုတုယ်တဖျံသ်  
မေသ်ဃို. မတဂယ်မဒ်. ဂုံလ်နေတသေဝဲမံယ်.

နဝဲ (မဟာဒုဂ်) ဇုံ. ဟေတ်ပွယ်. ကစသ်ယွယ်တဖျံသ်မံယ်. ပကဟေတ်နယ်  
တိုသ်ပွယ်အိယ်ပွယ်နုယ်. နယ်နေတ်ဒးဒ်ကစသ်ယွယ်တဖျံသ်. မဒုအဘျံဒ်အိုတ်  
လဲတ်. ဟီလုံတိုသ်တကွဒ်အိယ်. တဲဝဲဒတ်.

(မဟာဒုဂ်) ခံဟေတ်သုတကဲနံဂယ်မံယ်. ယယ်နေတ်. သုဟေတ်ပျီဒ်စီသေတ်  
တလိုတ်ဘတ်. ကမယ်ဘူတ်လုံကစသ်ယွယ်မေယ်ခိုတ်လံယ်တဲဘွံကေယ်ဝဲခဲလးသ်  
လံယ်.စံယ်ပယ်နေတ်(မဟာဒုဂ်)အိယ်ဒးဒ်ပျီဒ်စီ.ပလံယ်လေလ်နသ်ကေ. တဟေတ်  
ပွယ်ကစသ်ယွယ်တဖျံသ်. ကစသ်ယွယ်. နံသ်စသ်ကိုယ်တဲယ်. ဟေတ်ပလ်မေသ်ဃို.  
ဂိုလ်နေသ်ဆူတ်နေကဒါတကြးဒ်မေသ်ဝဲ (မဟာဒုဂ်) ကမယ်ဘူတ်ကဲဝဲထဲလဲတ်.  
အဝဲမယ်ဘူတ်မေယ်ခိုတ်. ကွသ်မေတဘတ်ဂံသ်. တမံသ်ပေဒ်ကစသ်ယွယ်လုံ  
နုသ်ပူယ်. ကမယ်ဘူတ်မေယ်ခိုတ်. ဒးဒ်တသ်ဆိုမိုတ်.ဒးဒ်ကစသ်ယွယ်တပူယ်ဃံ  
လဲယ်လူယ်ပျလ်ထွဲဝဲလံယ်.

## (မဟာဒုဂ်)မယ်ဘူတ်မေယ်ခိုတ်

တမီအေပယ်နေတ်ဖဲ (မဟာဒုဂ်) ဟီတ်ပူယ်. ရဲသ်ကွဲယ်ပျေတ်ကတံယ်ပလ်.  
မေယ်ခိုတ်စံထီကူလးဒးဒ်ပွယ်ဝီယ်.လုံကစသ်ယွယ်သေတ်မဒ်. ထဲဒ်တတ်ဝဲလံသ်ကွဲ.  
ပျေတ်ကတံယ်. ဒါလံယ်ဃလ်နေဝဲလံယ်.

(မဟာဒုဂ်) နသ်ကေဟာကေယ်. တမံသ်ပေဒ်ဝဲကစသ်ယွယ်လံယ်.

(မဟာဒုဂ်) ဟီတ်နေတ်ဖုတ်ကောလ်မယ်သဒ်. အိုတ်တကေဒ်ကြဲဒ်ဖို.  
မေဝတ်နုလ်လုံဟီတ်ပူယ်. ဘတ်ငိုဒ်လံယ်သဒ်ဝီယ်မဒ်.. နုလ်သေဝဲ. ကစသ်  
ယွယ်ဟဲကညဒ်ဘွံ. တဘတ်ငိုဒ်ဝဲ. ပကတီဒ်အတး. လဲယ်ဝတ်နုလ်ဝဲလံယ်. ကဲထံတ်  
သဒ်နေတ်. ကစသ်ယွယ်ဟဲကညဒ်ဘွံ. ဟံတ်ခိုတ်နေတ်. လံယ်ဖုတ်ကွေလ်ဝဲ.  
ဟီတ်ခံထံထံတ်ဝဲဒတ်ဃို. ကစသ်ယွယ်တဘတ်ငိုဒ်သဒ်. ပကတီဒ်အတးကညဒ်  
ဝတ်နုလ်ဝဲလံယ်. လုံဒါလံယ်ပလ်လံသ်. ဆိတ်နုယ်ဝဲဒတ်. ဟဲပတ်ထွဲစံယ်ပယ်  
ဒိုတ်ခံ.

နဝဲ (မဟာဒုဂ်) ငုံ့. ပဃေတဖျံသ်နသ်ကေ. နတဟေတ်ပွယ်. ဒးဒ်မဒုတသ်  
 ဘူတ်. ဝိဒ်ထူဒ်ပျိဒ်စီ. နကဒ်မယ်ဘူတ်. ကစသ်ယွယ်မေယ်ခိုတ်နေတ်. ယမိုသ်  
 ထိတ်စာဘတ်သ်ဒ်တဲဘွံ. တမီအေခံ. အောဒ်ထံတ်ပျဒ်ဝဲမေယ်ခိုတ်. မေယ်ပလုသ်  
 နးမူထံတ်. ဒံတဝေသ်ပူယ်. တဃုယျိပြဒ်ဝဲလံယ်. စံယ်ပယ်ခိုတ်ကွသ်ဝဲဝီယ်ဘွံ.  
 ကူသ်ခိုတ်ထံယွယ်ကစသ်ကွံငုံ့.

တကတ်ပယ်မံယ်မေသ် (မဟာဒုဂ်) မေယ်ခိုတ်ဘတ်ကဂေယ်ဝါဝဲသေတ်ဇေယ်.  
 လုံကြးဒ်မေယ်ခိုတ်. ကဒ်မယ်ဘူတ်ဝဲမေတကဲ. ကကေယ်တမံသ်ပေဒ်. ကစသ်  
 လုံနုသ်ပြဒ်သ်ဒ်ပူယ်. ကကဒ်မယ်ဘူတ်မေယ်ခိုတ်. ဒးဒ်တသ်ဆိုမိုတ်ဃို. ဟဲပျလ်  
 ထွဲဝဲကစသ်လံသ်ခီတပူယ်ဃံလံယ်. ခါအီယ်နေတ်. မေသ်ဝဲမေယ်ခိုတ် (ဘော့ဇဉ်)  
 တကတ်သေတ်မဒ်. လုံညာခါတထိတ်ဖူဝဲနံဘွံဒေဒ်လံယ်. တကတ်မေအိုတ်ဖဲအီယ်  
 နေတ် (မဟာဒုဂ်) အိုတ်ဘတ်ကကံ. တကတ်ကလဲယ်လံယ်ကစသ်. ရှံဒ်ဝီယ်ဘာ  
 လံယ်ဘွံ ကေယ်ဝဲလုံနုသ်ပြဒ်သ်ဒ်ပူယ်နေတ်လံယ်.

### ယတနယ်မူခိုတ်စူယ်ဖဒ်ခိုတ်ဝဲ

တမီအေပယ်ဒးဒ် (မဟာဒုဂ်) နေတ်ကဒ်မယ်ဘူတ်ကစသ်ယွယ်မေယ်ခိုတ်.  
 ဂေယ်ဘတ်ဝဲလံယ်. ကပးဝီယ်ကစသ်ယွယ်. ချီမေျဒ်နေမေယ်ခိုတ်. အနုဒ်မောဒ  
 နယ်တရာဝီယ်. ကေယ်ကညဒ်ဝဲလံယ်. တမီအေပယ်ဟေတ်သတီဒ်ဃို. (မဟာဒုဂ်)  
 ဟီနေတဖျံသ်. လူယ်ပျလ်ယွယ်ခီ. လဲယ်ရှးဝဲလံယ်. ကစသ်ယွယ်ကေယ်ကညဒ်  
 ဝီယ်. တပနလ်ဖိုတမီအေပယ်နေတ်. ဆးထးတ်ဟီတ်မဲလ်ညာ. ကြယ်ထောဒ်.  
 ကွသ်ထံတ်ဝဲမူဒ်နေတ်လံယ်နေတ်ဘွံ. ယတနယ်နွီမျို. မူခိုတ်ဟဲစူယ်ဖဒ်ခိုတ်ဝဲ.  
 ပွဲယ်ကတေလ်ဖဒ်တဃုယျိဟီတ်ပူယ်ကတီယ်ပူယ်. မံလံအံထံခဲလးသ်ပွဲယ်ဝဲ.  
 ထဲကညံကအိုတ်ဂံသ်. လံသ်ကွဲတအိုတ်. အမာဒးဒ်ဖိုခွါဖိုမုတ်. ဘထ်ထွဲဒ်ထံတ်  
 အိုတ်ဝဲလုံ. တသ်ပွဲပူယ်နေတ်လံယ်. တမီအေပယ်နသ်ကေ. ကေယ်ထံတ်ဝဲလုံနဒ်  
 ကံသ်လံယ်.

(မဟာဒုဂ်) လဲယ်ရှးကစသ်ယွယ်ဝီယ်. ဟာကေယ်ကဒါဘွံ. ဆးထးတ်တသ်ပွဲ  
 ပူယ်ဖိုခွါဖိုမုတ်မာတဖတ်. စဒ်ဝဲဒတ်လံယ်.

ဘတ်မဒုသုထွဲဒ်အိုတ်လုံတသ်ခွးလဲတ်.

အဲတ်ဝယ်ငုံ့. ဝဲသေတ်ဟီတ်ပူယ်. ပွဲယ်တဃုယျိ. ယတနယ်နွီမျို. ဖျိုစူယ်လံယ်ဃို.  
 အိုတ်လံသ်တပး. ဘတ်ထွဲဒ်အိုတ်ဝဲတသ်ခွးလံယ်.

ဟူဝဲတသ်တဲဒေဒ်နေတ်ဘွံ. မယ်ဘူတ်အကျို. ခါအိယ်လံယ်ဟေတ်ကဒါဝဲ  
အကျို. သိတ်ညာဃိုနေတ်. လဲယ်ထံတ်လုံစံယ်ပယ်အိုတ်. ဘာလံယ်ဝိယ်. ဆိတ်  
နံယ်အိုတ်ဝဲလံယ်.

(မဟာဒုဂ်) ဇုံ. ဘတ်မဒုနဟဲလဲတ်.

ကစသ်စံယ်ပယ်ဇုံ. လုံယဟိတ်ပူယ်. ယတနယ်နွီပါ. တုယ်ပွဲယ်အိုတ်ဝဲတဃုယ်.  
မေသ်ဝဲပျီဒ်စီတကွဒ်. ကစသ်စံယ်ပယ်. လဲယ်ဟိသေနေကေယ်ဇံယ်. ရှံဒ်ထံတ်ဝဲ  
လံယ်.

အံယ်...လံယ်အဒ်အံတမုံအိုတ်ဒိုတ်မဒ်. မယ်ဘူတ်ဘတ်ကစသ်ယွယ်နေတ်.  
တနီယ်ညာအိယ်. ချဲဒ်ချေလဲဒ်ငေဟေတ်ဝဲအကျိုသေမံယ်. အဒ်အံတမုံဝဲဃို.

(မဟာဒုဂ်) ဇုံ. အခါအိယ်. နလိုတ်မဒုလဲတ်.

ကစသ်စံယ်ပယ်ဇုံ. ကရှုပျီဒ်စီတကွဒ်. လိုတ်ဝဲလေတ်ခိုတ်တကထိုလံယ် တဲဃို.  
စံယ်ပယ်ပွဲလံယ်လေတ်တကထို. ထုံဒ်ပလ်ပူဝဲလုံနုသ်တသ်ပွဲပူယ်. ပူထံတ်သဒ်.  
အထံအိုတ်ဝဲတစိုယ်တာလံယ်. စံယ်ပယ်ဒိုတ်ကောဒ်ဖှိုတ်ဝဲခူဝေသ်ဖှိုသေတ်. ခဲလးသ်  
ဝိယ်.

ဖဲဝေသ်ပူယ်အိယ်. ပွယ်ပျီဒ်စီအာဒေဒ်အိယ်. အိုတ်ဝဲတဂယ်ဂယ်စေသ်ဇေယ်.  
စဒ်ဝဲဒတ်လံယ်. ကစသ်စံယ်ပယ်ဒိုတ်ဇုံ. မတဂယ်မဒ်တအိုတ်ဝဲလံယ်.

ပျီဒ်စီအာကဘးဒ်ဝဲပွယ်အိယ်ကဘတ်မယ်ဒေဒ်လဲတ်.

ကစသ်စံယ်ပယ်ဇုံ. ကြးဒ်ဟေတ်ချိုမျေဒ်နေဝဲ. သဲထီလံသ်လဒ်မံယ်. ရှံဒ်ဖှိုတ်  
ထံတ်ဝဲဖဲတနီယ်ဃံ. ဟေတ်ချိုမျေဒ်ဝဲ. (မဟာဒုဂ်) သဲထီလံသ်လဒ်နေတ်လံယ်.

နေသ်ဝဲသဲထီလံသ်လဒ်ဝိယ် (မဟာဒုဂ်) နေတ်. လုံညာခါသဲထီတဂယ်ဟိတ်  
လံသ်. ဟေတ်ဝဲဟိတ်လံသ်. ပဲလ်ဃိုကွံပွဲထံတ်တသ်လံသ်ဒေါဒ်ဘွံ. ခိုတ်ဒူထေဒ်  
တဃိတ်သဒ်. ထူကဟိတ်တကွဒ်ခူတ်ဘတ်ဒေါဒ်ဝဲ. လဲယ်တဲကွးစံယ်ပယ်. နဘူတ်  
ကယ်ဃို. ဟဲဖှိုဖှာထံတ်. နဝဲလံယ်ကတံယ်ဟိထေသေကေယ်ဇံယ်. သဒ်ကညံယ်  
ဟေတ်ကဒါဝဲလံယ်.

(မဟာဒုဂ်) နေတ်တေထံတ်ဟိတ်ဝိယ်ဘွံ. ယွယ်ကစသ်ကွံဒးဒ်သံကမူးသ်.  
နွီသံထီဆဒ်မယ်ဘူတ်ဖဒ်ဒိုတ်ဝဲဒတ်. လုံခီနသ်ကေ. သဒ်မူဒေဒ်ဝဲဆးကတံသ်  
ကယ်လဒ်ပဒ်လို. ခယ်စာဝဲစီစေယ်ချာသယ်. မယ်ဝဲဘူတ်ဘာ. ခါဘတ်သီဘွံ.  
အီတဝံနဒ်ကံသ်. တုယ်ကဲထံတ်ဘတ်ဝဲလံယ်.



## ပျဉ်ခိုဒ်ပယ်ကဲသဒ်.အမိသ်သဒ်အိုတ်ထံတ်

ကစသ်ယွယ်. တဆူယ်ခီဆူယ်. ဘးတ်စးယ်ဆးကတံသ်. ကယ်လဒ်ပဒ်လို. ခယ်စာဝဲနဒ်စီစေယ်. အဆံဆံဝီယ်. တုယ်ကစသ်ယွယ်. ကောတမဒ်ဟဲဖံဖဒ်. ပွေဒ်ထံတ်ဘွံ. အိုတ်လုံနဒ်ကံသ်ဟဲရှုဒ်တေယ်လံယ်. သယ်ဂူတ္တီဒ်ကံသ်ပူယ် (အရှင် သာရိပုတ္တရာမထေရ်မြတ်) အလိုဒ်ကျေမေသ်ဝဲ. သဲထီမုတ်ဟုံဒ်ဖးပူယ်. နူလ်ဟုံဒ် ဝီယ်တဘွံဃံ. သဲထီမုတ်သဒ်အိုတ်ထံတ်ဝဲလံယ်.

(အရှင်သာရိပုတ္တရာ) ဒးဒ်သံကမ္မးသ်ယဲသ်ကယယ်တဖတ်. ညတ်ဃိုဝါတသူ မေယ်ခိုတ်. မိုတ်ဆဲဒ်ကဒ်မယ်ဘူတ်သဒ်. နံသ်စသ်ခံ. ကယ်ထံတ်သေဒ်ခံဒ်ဆို. ကူကယ်. လုံသံကမ္မးသ်သေတ်ကတးသ်ဆိတ်နံယ်အိုတ်ဝီယ်. သံကမ္မးသ်သေတ် ကပးဝီယ်အိုတ်တံသ်. မေအံတ်ဘတ်ဒု ကဂေယ်ဝဲလံယ်. သဒ်အိုတ်ထံတ်ဝဲ. တဲပျဒ် အဝယ်ဒးဒ်. ဆွေယ်မျိုသေတ်ဘွံ. မိုသ်ပသ်ဆွေယ်မျိုသေတ်ခံ.

ဝဲသေတ်ဖိုမုတ်ကြးဒ်ဒးဒ်တရာ. သဒ်အိုတ်ဟဲဖှာဝဲလံယ်. သဒ်ဖွီမုံသ်ပးယ်ဝီယ် (အရှင်သာရိပုတ္တရာ) စဒ်ထံတ်သံကမ္မးသ်သေတ်. တမံသ်ပေဒ်နေဝီယ်. ဒးဒ်ညတ် ဃိုဝါတသူမေယ်ခိုတ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲ. ဟုံဒ်သဒ်အိုတ်မုတ်ဖိုနေတ်. ကူကယ် ထံတ်သေဒ်ခံဒ်ဆိုကူကယ်ဝီယ်. ဆိတ်နံယ်ဝဲလုံသံကမ္မးသ်သေတ်. ကတးသ်ဃးယ် ထေဒ်. သံကမ္မးသ်သေတ်ကပးဝီယ်အိုတ်တံသ်. အံတ်ဝဲဒတ်လံယ်. အံတ်ဝီယ်ဘွံ သဒ်အိုတ်ထံတ်လံယ်မသ်ကေယ်ဝဲလံယ်. ဝီယ်ဘွံဖဲတအိုတ်ဖွတ်ဒေဒ်ဆးကတံသ် တယေလ်တမံသ်ခါမေသ်ဂေယ်ဂေယ်. အိုတ်ဖွတ်လံယ်ဝီယ်ခါနေတ်. မေသ်ဂေယ် ဂေယ်. ဒေဒ်ဝဲလုံညာခါအတး (အရှင်သာရိပုတ္တရာ) ဒးဒ်သံကမ္မးသ်သေတ်. တမံသ်ပေဒ်မယ်ဘူတ်ဝဲမေယ်ခိုတ်လံယ်. ဖဲဒေါဒ်ကောဒ်နေဝဲ. အမိယ်တနီယ်ဘွံ. တမံသ်ပေဒ်ဝဲ (အရှင်သာရိပုတ္တရာ) ဒးဒ်သံကမ္မးသ်သေတ်ဒးဒ်ညတ်ဃိုဝါတသူ မေယ်ခိုတ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲဝီယ်.

ကစသ်ဇုံ. သဒ်ကညံယ်ဟေတ်လံယ်နေဖိုသတ် (သိက္ခာပုဒ်) မံယ်ကစသ်ရှံဒ် ထံတ်ဝဲဒတ်လံယ်.

ဖိုသတ်ဝဲအီယ်. အမိယ်အိုတ်ဒေဒ်လဲတ်.

ကစသ်ဇုံ. စဒ်ထံတ်လုံဖိုသတ်ဝဲအီယ်. နူလ်ဟုံဒ်ဝီယ်ဘွံ. ဖဲဟိတ်ပူယ်အိုတ်.တ အးတခေဒ်. တယူယ်ဖိဘာကစသ်ဖုညာ. တသ်သိတ်ညာဖှာ. ကဲထံတ်ဝဲပံညာ

ကစသ်လံယ်ဃိုနေတ်မံယ်. ကစသ်ပွဲသ်သေတ်ဖိုနေတ်. ကမေသ်မီယံဝဲလုံ (ပဏ္ဍိတ) သေတ်ကဲထံတ်လံတ်မံယ်. ဝီယံဘွံ. ကစသ်နေတ်. သဒ်ကညံယ်ဟေတ် လံယ်ဝဲ (သိက္ခာပုဒ်) လံယ်.

စဒ်ထံတ်လုံအိုတ်ဖွဲတ်ဝီယံ. အမိုသ်နေတ်. ယဖိုခွါလုံ. တသ်လိုတ်အိုတ်တး. တဘွံမဒ်. တပွဲမယ်ဟဒ်ဂံယ်ဝဲလံယ်. သဒ်ဒွဲဟဲဖွဲတ်အိုတ်ထံတ်ဝဲလံယ်.

### (ပဏ္ဍိတ) ဖိုကဲထံတ်တပွဲ

(ပဏ္ဍိတ) ဖိုအိုတ်နီနီတ်ခါဘွံ. မိုသ်ပသ်သေတ်ဇုံ. ယယ်နေတ်လုံ (အရှင် သာရိပုတ္တရာမထေရ်မြတ်) အိုတ်မိုတ်ကဲသဒ်ဝဲ. တပွဲနဲသ်လံယ်ဃေဝဲဒတ်ခွေဒ်မံယ်.

ဖိုအဲတ်ဇုံ.. ဂေယ်လီမံယ်. နမိုသ်ယယ်နေတ်. နဝဲဖိုအဲတ်ဖဲလိုတ်တး. တပွဲထးမယ်ဟဒ်ဂံယ်နံဘွံ. ဆိုမိုတ်ပလ်အိုတ်. တဲဝီယံ. တမံသ်ပေဒ်နေ (အရှင် သာရိပုတ္တရာ) ဆဲဒ်ကဒ်မယ်ဘူတ်ဝဲမေယ်ခိုတ်ဝီယံဘွံ.

ကစသ်ဇုံ. ဖိုသတ်ဝဲအီယံ. လုံကစသ်အိုတ်. မိုတ်ကဲသဒ်တပွဲနဲသ်သံဃေဝဲ ခွေဒ်လံယ်မုသ်ဟာဘွံ. ကွဲထံတ်ဖိုသတ်. ကစသ်ပွဲသ်သေတ်. ကဟဲထံတ်လုံဖျသ် မံယ်ကစသ်. ပတီရုံဒ်ဝီယံပွဲကေယ်ကညဒ်ဝဲကစသ်လံယ်.

တုယ်မုသ်ဟာဘွံ. ဖိုသတ်နေတ်. ကျီကျဲယံပူယ်ဇောယ်မယ်နေဝဲဝီယံ. ဟဲထံတ် လုံဖျသ်အဒ်ဝဲမထေရ်မျဒ်လံယ်. မထေရ်မျဒ်နေတ်. ကတဲဘတ်သဒ်ကသ်ဒးဒ် ဖိုသတ်ယို.

ဖိုသတ် (ပဏ္ဍိတ) ဇုံ. တသ်လုံကဲတပွဲကဲနဲသ်သံနေတ်ကဲဝဲဒိုတ်မဒ် မေလိုတ် အကိုသ်. နေသ်လုံအခိုတ်သေ. မေလိုတ်အခိုတ်. နေသ်လုံအကိုသ်သေ. ဒးဒ်ဖွဲတ် နဒ်ပေယ်ပါ. ဘတ်လုသ်ဝဲသဒ်မူလံယ်. နဲဖိုသတ်နေတ်. ဒိုတ်ထံတ်ဘတ်လုံ. ခုတ် ခုတ်ကဘဒ်ဘဒ်ကွာယို. ကဲတပွဲနဲသ်သံဘတ်ကကဲဝဲဇေယ်.

ကစသ်ဇုံ. ကစသ်ပွဲသ်နေတ်. လုံကစသ်သေတ်. သိုတ်သံတးကဒိုကနတ်ကျေဒ် ဂုယ်သဒ်မံယ်. မေဒေဒ်နေတ်. ဂေယ်လီဖိုသတ်. တဲဝီယံမယ်လို (တစပဉ္စက ကမ္မဋ္ဌာန်း) ဒုံဒ်ကဲဝဲတပွဲနဲသ်လံယ်. မိုသ်ပသ်သေတ်နေတ်. ပူယ်ဇောယ်ဝဲ. ဖိုခွါ ကဲတပွဲဂံသ်. နီသံတံသ်ပူယ်. မီအိုတ်လုံဖျသ်ကစသ်ယွယ်ဒးဒ်သံကမ္မးသ် သေတ်. ညတ်ယိုဝါတသူမေယ်ခိုတ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲ. နီသံထံတ်ဘဒ်မုသ်ဟာဘွံ. ကေယ်ဝဲလုံဟိတ်လံယ်.

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်ဃောဒိသံ. ထံတ်ဘဒိဘုံ. ကွဲထံတ် တပွဲ (ပဏ္ဍိတ) လဲယကြံသ်မေယ်ခိုတ်လံယ်.

တိုသ်နတ်. (အရှင်သာရိပုတ္တရာမထေရ်)နေတ်ကောဒိနီယံဒိဒ်. လဲယကြံသ် မေယ်ခိုတ်တပူယ်ဃံဒးဒ်. နဲသ်သံသေတ်တလဲယ်ဃုံလဲဝဲ. လံသ်ခီ ကတးသ်မဒ်. လဲယ်ဝဲသေလံယ်. ဂေသ်ကျိယ်နေတ်မံယ်. (အရှင် သာရိပုတ္တရာ) နေတ်တသ်မယ်ကေဒ်စဒ်. ဝိဒ်အိုတ်ဝဲတဗီယ်. ဃိုနေတ်တပူယ်ဃံ. တလဲယ်ဃုံလဲဝဲဒဒ်နဲသ်သံ. လုံခီမဒ်လဲယ်ဝဲဒတ် လံယ်. ပျူဒ်ထံဘိုအိုတ်ဝဲဝိဒ်နေတ်. နဲသ်သံသေတ်ဖုညာ. လဲယ်ကညဒ်ဝေသ်တဝံပူယ်ဘုံ. ဟဒ်ရှုတ်ပျသ်ခဲလးသ်. လုံတခွဲ သိုခွဲပွဲဒေဒ်ဖုညာ. ဟဒ်ခွဲပွဲဝဲ. ထီတအိုတ်ဒးဒ်နုသ်. ဒးတ်ပွဲယ်ထံတ် ဝဲ. လံသ်ကွဲတဘတ်ခဒ်ကဓေတ်ဖုညာဟဒ်လူယ်မယ်ဘတ်နေဝဲ. ခဲလးသ်ကောဒိဗီယ်ဝီယ်ဘုံမဒ်. လုံတဝံပူယ်နုလိကြံသ်ဝဲမေယ်ခိုတ် လံယ်. အီယ်နေတ်မေသ်ဝဲမထေရ်. ကောဒိနီယံဒိဒ်မယ်ထံဘိုဝဲ. ဝိဒ်တမျိုလံယ်. မေသ်ဝဲဝိဒ်တကွဒ်. မထေရ်မျဒ်မယ်ဝဲဒတ်နေတ်. သယ်သနယ်ခွးမေသ်ဝဲ. တေဒ်ထီဒ်ဖုညာ. နယ်သေတ်ဇုသ်ခါကော တမဒ်. ပွဲသ်ဘံတ်ဖုညာ. အိုတ်လံသ်ကွဲသေတ်. ကွသ်ကတ်မံယ်. ကဲဒ်ယဲဒ်ဒုတ်ဒွတ်အိုတ်လသ်တဂေယ်. ဒးဒ်တသ်ပညိုတ်ဃို. ဖျသ် ခဲလးသ်ဟဒ်မယ်ပွဲ. ကစဲကရုံဝီယ်မဒ်နုလိဒေါဒ်မေယ်လုံဝေသ်တဝံ ပူယ်လံယ်.

### ပဏ္ဍိတတပွဲဖိုပတီရှ်ဒဲ

ဖဲတနီယ်နေတ်နသ်ကေ. (အရှင်သာရိပုတ္တရာမထေရ်) နေတ်မးဝဲတပွဲဖို (ပဏ္ဍိတ)လဲယ်ဟိတသ်ဘံ. ပရေတ်ခယယ်ဝီယ်. မုသ်ထံတ်ထံနံဒ်ကျဒ်မဒ်. လုံဝေသ် ပူယ်နုလိဒေါဒ်မေယ်လံယ်. တပွဲဖိုနေတ်လဲယ်တပူယ်ဃံဒးဒ်ဥပဇ္ဈယ်တရတ်.

(အရှင်သာရိပုတ္တရာမထေရ်) နေသ်လုံကွဲထီတ်ဝဲထီဘံတဘို.

ကစသ်ဇုံ. တသ်ဝဲအီယ်ကောဒိဝဲမဒ်လဲဝဲ.

တပွဲဖိုဇုံ. ကောဒိဝဲလုံထီဘံလံယ်.

မေသ်ဝဲထီဘံအီယ်. ပွယ်မယ်မဒ်လဲဝဲ.

တပွဲဖိုဇုံ၊ လုံအိယ်လုံနေတ်ပွဲလဲယံထီဝီယံ၊ သူတ်တသ်ကောဒ်မိယ်မယ်ဝဲဒတ်လံယံ၊

ကစသ်ဇုံ၊ ထီနေတ်သဒ်မူအိုတ်ဝဲဇေယံ၊

တပွဲဖိုဇုံ၊ ထီနေတ်သဒ်မူတအိုတ်ဝဲမံယံ၊

ကစသ်ဇုံ၊ သဒ်မူတအိုတ်ထီနေတ်၊ လိုတ်တးလဲယံဝဲသေဇေယံ၊

မေသ်မံယံတပွဲဖို၊

တပွဲဖို (ပဏ္ဍိတ) ဆိုမိုတ်ဝဲဒတ်၊

သဒ်မူတအိုတ်ထီ၊ လုံလိုတ်ဝဲပွဲလဲယံ၊ သူတ်မယ်တသ်မူဒ်ကောဒ်စဒ်၊ မေကဲဝဲဒေဒ်နေတ်၊ သဒ်မူအိုတ်၊ ရုံလ်ခယ်တသ်ကိုယ်အိယ်၊ လုံနံသ်စသ်လိုတ်ဝဲ၊ ပွဲလူယံထွဲဝီယံ၊ ဂုယံလံယံအာထိုဒ်တရာ၊ ဘတ်မဒုမယ်တကဲဝဲလဲတ်၊ ဆိုမိုတ်ဘတ်ဝဲ၊ ဆဲဒ်လဲယံဒေါဒ်လုံညာ၊ ပွယ်သိုဒ်ပွသ်ကစသ်တကွဒ်၊ ပွသ်ဘိုဒ်ဘတ်ဒးဒ်မေတ်ဝီယံ၊ စူတ်ဘူးမယ်လိုယ်ထံတ်ဝဲလံယံ၊

ကစသ်ဇုံ၊ ပွယ်တကွဒ်အိယ်၊ မေသ်မဒုလဲတ်၊

တပွဲဖိုဇုံ၊ မေသ်ဝဲပွယ်သိုဒ်ပွသ်ကစသ်တကွဒ်လံယံ၊

ကစသ်ဇုံ၊ သုဝဲသေတ်နေတ်၊ မယ်မဒုလဲတ်၊

တပွဲဖိုဇုံ၊ ပွသ်ဘိုနေတ်၊ သတ်ဝဲဒးဒ်မေတ်အူဝီယံ၊ မယ်လိုယ်စူတ်ဘူးထံတ်ဝဲလံယံ၊

ကစသ်ဇုံ၊ ပွသ်နေတ်သဒ်မူအိုတ်ဝဲဇေယံ၊

တပွဲဖိုဇုံ၊ ပွသ်နေတ်သဒ်မူတအိုတ်ဝဲလံယံ၊

တပွဲဖို၊ ပဏ္ဍိတ၊ ဆိုမိုတ်ဒေါဒ်ဝဲ၊

သဒ်မူတအိုတ်ပွသ်ဘို၊ သတ်ဒးဒ်မေတ်အူ၊ စူယံဘူးယံလိုယ်ဝဲကဲဒေဒ်နေတ်၊ သဒ်မူအိုတ်ရုံလ်ခယ်တယ်ကိုယ်၊ သဒ်နေတ်၊ လုံနံသ်စသ်လိုတ်ဝဲ၊ ပွဲလူယံထွဲဝီယံ၊ ဂုယံလံယံအာထိုဒ်တရာ၊ ဘတ်မဒု၊ မယ်တကဲဝဲလဲတ်၊ ဆိုမိုတ်ဘတ်ဒေါဒ်ဝဲ၊ ဆဲဒ်လဲယံဒေါဒ်လုံညာ၊ ပွယ်ယွေယံသေတ်၊ တေလေတ်ပတ်၊ လေတ်ထံဒ်၊ လေတ်နုသ်သတ်၊ တကူယံစဒ်ထံတ်၊ ယွေတ်သေတ်ကစသ်တဖတ်၊ ထီတ်ဒေါဒ်ဝဲဒတ်၊

ကစသ်ဇုံ၊ ပွယ်တကွဒ်အိယ်မီယံဝဲမဒုလဲတ်၊

တပွဲဖိုဇုံ၊ ကောဒ်ဝဲပွယ်ယွေယံသေတ်ကစသ်လံယံ၊

ကစသ်ဇုံ၊ သုသေတ်နေတ်မယ်ဝဲဒေဒ်လဲတ်၊

တပွဲဖိုဇုံ၊ ယွတ်ကေပဒဲသေတ်တကွဒ်၊ လုံလိုတ်ဝဲလေတ်ပတ်၊ လေတ်  
နုသ်သတ်စဒ်ထံတ်မယ်ဝဲဒတ်လံယ်၊

ကစသ်ဇုံ၊ သေတ်နေတ်၊ သဒ်မူအိုတ်ဝဲဇေယ်၊

တပွဲဖိုဇုံ၊ သေတ်နေတ်၊ သဒ်မူတအိုတ်ဝဲမံယ်၊

တပွဲဖို၊ ပဏ္ဍိတ၊ ဆိုမိုတ်ဒေါဒ်ဝဲ၊

သဒ်မူတအိုတ်သေတ်၊ မေသ်ဝဲနသ်ကေ၊ လေတ်ပတ်စဒ်ထံတ်၊ မယ်ဝဲကဲ  
နေတ်၊ သဒ်မူအိုတ်ရုံလ်ခယ်တယ်ကိုယ်လိုယ်၊ သဒ်နေတ်၊ လုံနသ်စသ်လိုတ်ဝဲ၊  
ပွဲလူယ်ထွဲဝီယ်၊ ဘတ်မဒုဂုယ်လံယ်အာထိုဒ်တရတကဲဝဲလဲတ်၊ ဆိုမိုတ်ဝီယ်ဘွံ၊  
ရုံဒ်ထံတ်တရတ် (အရှင်သာရိပုတ္တရာ) ကစသ်ဇုံ၊ ကစသ်မေဟိကဒါကေယ်  
တဖျံသ်တသ်ဘံမံယ်၊ ကစသ်ပွဲသ်နေတ်၊ မိုတ်ကေယ်ကဒါသဒ်လုံဖျံသ်မံယ်ကစသ်၊  
ရုံဒ်ထံတ်ဝဲ၊ ကစသ်ခံ၊

တပွဲဖိုအီယ်၊ ကဲထံတ်တပွဲတယေလ်ဒေဒ်၊ ဟဲပျလ်ထွဲယယ်မေသ်နသ်ကေ၊  
ဘတ်မဒုတဲထံတ်ဝဲတသ်ဒေဒ်အီယ်လဲတ်၊ သဒ်တအိုတ်ထံတ်ဝဲ၊

တပွဲဖိုဇုံ၊ ဟဲစောလ်မံယ်၊ တဲဝီယ်၊ ဟိကေယ်ဝဲတဖျံသ်တသ်ဘံ၊ တပွဲဖို  
နေတ်ဘာလံယ်တရတ်ဥပဇ္ဈယ်၊ (အရှင်သာရိပုတ္တရာမထေရ်မြတ်) ဝီယ်၊

ကစသ်ဇုံ၊ ကစသ်ပွဲသ်ဂံသ်၊ မေကွဲယ်နေအဟယ်ရဒ်၊ ညတ်ယိုဝါတသူလံယ်၊  
ဟာကေယ်စောလ်နေဇံယ်၊ ရုံဒ်ထံတ်ဝဲဒတ်၊

ကလဲယ်နေသ်ဝဲဖဲလဲတ်တပွဲဖိုဇုံ၊

လုံကစသ်စိုကမံယ်မေတနေသ်နသ်ကေ၊ ကစသ်ပွဲသ်စိုကမံယ်၊ နေသ်  
ဝဲသေလံယ်၊

ကစသ်ခံ၊ တပွဲဖိုနေတ်၊ မေအိုတ်လုံတသ်ခူး၊ ကကဲထံတ်ဝဲအယ်တရဲယ်၊  
တမီယ်တမျိုဆိုမိုတ်ဝီယ်၊ တုံဒ်ထံတ်ခါသောဒ်ဟေတ်ဝဲဒတ်၊

တပွဲဖိုဇုံ၊ ဝတ်နူလ်အိုတ်လုံခါပူယ်နေတ်ဇံယ်၊ တဲမယ်လောလ်ဝဲ၊ တပွဲဖို  
တုယ်လုံဖျံသ်ဝီယ်၊ ဝတ်နူလ်ခါကိုပူယ်၊ နံသ်စသ်နေတ်၊ ဘူးလံယ်သဒ်လုံပံညာ  
ကွာ၊ အာထိုဒ်ဂုယ်လံယ်ဝဲတရလံယ်၊

### တမီအေပယ်ခံဒ်ရုံဒ်ဝဲ

တပွဲဖိုကူသ်ဘျံဒ်စိုကမံယ်ယို၊ တမီအေလံသ်ကိုသ်လိုဒ်ကပွဲယ်ဝဲဘတ်မဒုလဲတ်၊  
စံတ်ထီကွသ်လံယ်ကေယ်ဝဲ၊ တပွဲဖို (ပဏ္ဍိတ) နေတ်ဟေတ်အဒ်တရတ်ဥပဇ္ဈယ်၊

တဖျံသ်တသ်ဘံဝီယံ. ကဂုယံလံယံတရာ. ဟာကေယံကဒါလုံဖျသ်. ထိတ်စိုဝဲ. ယယံနသ်ကေ. လုံတသ်လံသ်နေတိကြးဒ်လဲယံဝဲ. ဆိုမိုတ်ဝီယံ. ကွဲထံတ်ဒးဒ်နဒ် မေကျီလွီသ်ဂယံဟဲလံယံဝဲဒတ်.

ဖျသ်ကရးဒွဲကိုပူယံအိုတ်ထိုတ်တကွဒ်. ပွဲသ်ယူယံဟဒ်ကွေလဲဝဲ. ထဲဒ်ဝိုကျေယံ ခဲလးသ်. ဟီပလ်လံယံကေယံ. အစံဒ်အရှံဒ်နေတ်. မယ်လောလ်ဝီယံ. လာနဒ်သာ. မုသ်နဒ်သာဖုညာသေတ်ခံ. မးထုံဒ်ဃလ်ဝဲလာဒးဒ်မုသ်လံယံတမီအေပယံ. နံသ် စသ်ကိုယံတဲယံခံ. လုံချဒ်ကဝံယံ. ပွီယံတကွဲယံလံသ်ခဲလးသ်. ဟီမူဒါစံဒ်ရှံဒ်ဝဲဒတ်. ပျသ်ကရးဒွဲကိုပူယံ. သေတ်လတ်လံယံသံတ်မဒ်တအိုတ်. ခွေတ်တယုသ်ပြဒ်မယ် သဒ်လံယံ.

နေတ်ဘွံတပွဲဖို. ပဏ္ဍိတ. သဒ်ဒွဲဂးသ်ကွးယံတီယံကျီယံဝဲ. ဖဲတကပးဒေဒ်ဝဲ ဘးတ်စးယံဆးကတံသ်ခါ. တုယံဝဲလုံ (အောက်ဖိုလ်) ဖဲလသ်ဖိုယံသးပါကွာပူယံ လံယံ.

### (မထေရ်) ဟာကေယံစောလ်မေယံခိုတ်

(အရှင်သာရိပုတ္တရာမထေရ်မြတ်) နေတ်တပွဲဖို. ပဏ္ဍိတ. မယ်လောလ်ပလ် ဝဲလုံ. နေသ်ညတ်ဃိုဝါတသူဟိတ်နေတ်. လဲယံကညဒ်ဝဲလံယံ. အိုတ်ဟိတ်ကစသ် ဖုညာ. ဖဲတသ်တနီယံနေတ်. ရဲသ်ကွဲယံပလ်. ညတ်ဃိုဝါတသူ. အိုတ်ခေါဒ်ကွသ် လသ်ဝဲ. မထေရ်မျဒ်ဟဲကညဒ်နေတ်လံယံ. ထိတ်ဝဲမထေရ်မျဒ်. ဟဲကညဒ်ဘွံ.

ကစသ်ဟဲကညဒ်ဝဲနေတ်မံယံ. ကြးဒ်မေသ်ဘတ်ခါ. ကညဒ်ဝဲမေသ်လံယံ. ကစသ်ပွဲသ်သေတ်နသ်ကေ. ခေါဒ်ကွသ်လသ်ကစသ်. ဟဲကညဒ်ကွဲလံယံ. ကစသ်ဇုံ. ကညဒ်ထံတ်လုံဟိတ်ပူယံမံယံ. တမံသ်ပေဒ်ဝီယံ. ညတ်ဃိုဝါတသူ. မေယံခိုတ်ထးနွံလ်လူလံယံ. မယ်ဘူတ်ဝဲလုံတဖျံသ်ပူယံလံယံ. ဆဲဒ်ကဒ်တဖျံသ် ဝီယံ. မထေရ်ကဂဲယံထးတ်ကညဒ်. ဟိတ်ကစသ်ခံ.

ကစသ်ဇုံ. ကပးဖဲအီယံမံယံကစသ်. လုံကကေယံစောလ်ဂံသ်. ကစသ်ပွဲသ် သေတ်ကမယ်ဘူတ်ထဒ်ဒေါဒ်ဝဲလံယံ. ပတီရှံဒ်ဃို. မထေရ်မျဒ်ကပးဝဲဖဲနေတ် လံယံ. ကပးဝီယံ. ဟိတ်ကစသ်သေတ်ခံ. ညတ်ဃိုဝါတသူမေယံခိုတ်. ထးနွံလ် ထဒ်. ဆဲဒ်ကဒ်လူဝဲလုံတဖျံသ်ပူယံလံယံ. မထေရ်မျဒ်နေတ်. ယတပွဲဖို. ကသတ် ဝီယံ. ရဒ်မဒ်လီမံယံ. ဒးဒ်တသ်ဆိုမိုတ်ဃို. တဖိုကရံဟာကေယံကညဒ်ဝဲလုံဖျသ်လံယံ.



## ကစသ်ယွယ်ခဒဲ (မထေရ်ပုစ္ဆာ) လွှဲသ်မိယ်

ကစသ်ယွတ်နေတ်. ဖဲတသ်တနီယ်ကံယ်ခဲခါ. ကပးဝိယ်ကေယ်ကညဒ်လုံဖျသ်. စံတ်ထီကွသ်လံယ်ဝဲဒတ်.

တပွဲဖို. ပဏ္ဍိတ. နေတ်ဟေတ်အဒ်တရတ်. ဥပဇ္ဈယ်တဖျသ်တသ်ဘံဝိယ်. ကဂုယ်လံယ်တရာ. ဟာကေယ်လုံဖျသ်. ဒေဒ်လဲတ်မံယ်. တပွဲဖိုနေတ်. သံတသ် မယ်ဝိယ်ကတးသ်ဇေယ်. စံတ်ထီသီကွသ်ဘွံ. တုယ်လုံဖဲလလ်ဖိုယ်သးပါလီ. သီတ် ညာထီတ်ဖှာလံယ်ဝဲ. တုယ်လုံအရတ္တဒ်ဖိုယ်. အိုတ်တအိုတ်. စံတ်ထီသီကွသ်ထဒ် ဒေါဒ်. ကတုယ်အိုတ်. ထီတ်လံယ်ဒေါဒ်ဝဲ. ဖဲတကံယ်အီယ်. တုယ်ကဲ. တုယ်တကဲ ကွသ်ထဒ်ဒေါဒ်. တုယ်ကဲ. ထီတ်သီတ်ညာဝဲ. ဝိယ်ဘွံကစသ်ယွယ်တသ်ဆိုမိုတ် အိုတ်ထံတ်.

ယဖိုခွါ. သာရိပုတ္တရာ. နေတ်တပွဲဖိုကံသ်. တဖိုကရံဟာကေယ်စောလ်မေယ် ခိုတ်. တပွဲဖိုနဲသ်သံတသ်မယ်ဝိယ်ကံသ်. အယ်တရဲယ်ကကဲထံတ်နေဝဲ. လုံကြိယ် ထောဒ်. ခေါဒ်ကွသ်မူဒါယယ်ကစသ်ကြးဒ်ဟီဝဲလံယ်. ဟာကေယ်ဝတ်နုံလုံကြိယ် ပံဒ်ပူယ်မေသ်ဝဲ. သာရိပုတ္တရာ. ကစဒ်ဝဲ (ပုစ္ဆာ) လွှဲသ်မိယ်. သာရိပုတ္တရာ. မေဖျေယ်ဆးကဒါ (ပုစ္ဆာ) လွှဲသ်မိယ်ခါ. တပွဲဖိုသေတ်ဒးဒ် (ပဋိသမ္ဘိဒါ) တဘွံဃံ. ကတုယ်ဝဲလုံအရဟတ္တဒ်ဖိုယ်. ထီတ်ဖှာသီတ်ညာဝိယ်. ကညဒ်အိုတ်ပလ်လုံကြိယ် ထောဒ်. ဟာကေယ်နုံလုံလံယ်မေသ်ဝဲ (အရှင်သာရိပုတ္တရာမထေရ်) စဒ်ဝဲဒေဒ် အီယ်လံယ်.

၁။ စဒ်. ဖိုအဲတ်. သာရိပုတ္တရာ. ဇုံ. နဲဖိုအဲတ်နေတ်. ဟာကေယ်နေသ်ဝဲ မဒုလဲတ်.

ဖဲတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဟာကေယ်နေသ်ဝဲအဟယ်ရဒ် လံယ်.

၂။ စဒ်. ဖိုအဲတ်. သာရိပုတ္တရာ. ဇုံ. အဟယ်ရဒ်နေတ်. စောလ်နေဝဲမဒု လဲတ်.

ဖဲတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. အဟယ်ရဒ်နေတ်. စောလ်နေ (ဝေဒနာ) သေမံယ်ကစသ်.

၃။ စဒ်. ဖိုအဲတ်. သာရိပုတ္တရာ. ဇုံ. (ဝေဒနာ) နေတ်စောလ်ကဲနေဝဲမဒုလဲတ်.

ဖံတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. (ဝေဒနာ) နေတ်စောလ်ကဲနေဝဲရံလ်လံယ်.

၄။ စဒ်. ဖိုအဲတ်. သာရိပုတ္တရာ. ဇုံ. ရံလ်နေတ်စောလ်ကဲနေဝဲမဒုလဲတ်.

ဖံတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ရံလ်နေတ်စောလ်ကဲနေဝဲ (ဖဿ) သေလံယ်.

**တိုသ်နတ်. ကစသ်ယွယ်စဒ်နေတ်. (အရှင်သာရိပုတ္တရာ) ဖျေယ်ဆးကဒါဝဲအခံဒေဒ်အိယ်လံယ်ဘတ်တိုသ်နေမယ်နတ်ကေယ်ဝဲမံယ်.**

သတ်ဝိယ်ဒိုတ်ဃို. အံတ်ဝဲအဟယ်ရဒ်နေတ်သတ်ဝိယ်ဒိုတ်ဃို. အံတ်ဝဲအဟယ်ရဒ်နေတ်. မယ်ဘွာဝဲကညံသေတ်. တသ်သတ်ဝိယ်လံယ်ဒိုတ်ဃို. ဖျိုဟဲဗျာကဒါ (သုခဝေဒနာ) ကဲထံတ်သေဝဲလံယ်. အံတ်ဘတ်အဟယ်ရဒ်ဃို. သဒ်ခုတ်ကဘဒ်ဝဲပွယ်နေတ် (သုခဝေဒနာ) ဃိုကီသ်ဂံယ်သယ်တယ်. ရှိဗျာဃီလဒ်ထီဆဒ်လးပွဲယ်. ကဲထံတ်ဝဲလံယ်. မေသ်ဝဲအချေအယယ်ဒေဒ်နေတ်ဃို. စောလ်နေဝဲရံလ်. ကဲထံတ်သေဝဲလံယ်. သဒ်ခုတ်ကဘဒ်အိုတ်ဝဲပွယ်နေတ်. လုံအဟယ်ရဒ်စိုကမံယ်ဃို. ဖျိုကဲထံတ် (သုခသောမနဿ) အိုတ်ဝဲမေသ်ဃိုခါအိယ်သဒ်ကိုညတ်. သဲတ်သယ်ဝဲလံယ်. မိယ်နံယ်မေသ်ဂေယ်. ဆိတ်နံယ်မေသ်ဂေယ်ဂေယ်ဝါဘတ်တိုမေသ်ဝဲ (သုခသမ္မဿ) သေတ်နေသ်ခယ်စာဘတ်ဝဲလံယ်. မေသ်ဝဲဒးဒ်. စဒ်ဖံတ် (ဝိသဇ္ဇနာ) သေတ်အအိတ်မေသ်ဝဲခံပညံလံယ်.

### မယ်တပွဲဝိယ်ဃောဒ်သံကဲထံတ်ယဟာတယ်

ဒေဒ်နေတ်မံယ် (အရှင်သာရိပုတ္တရာမထေရ်) နေတ်ကစသ်ယွယ်စဒ်ဝဲ (ပုစ္ဆာ) လွိသ်မိယ်ဖျေယ်ဆိုယ်ကဒါဝဲခါ. တပွဲဖို. ပဏ္ဍိတ. နေတ်. ဒးဒ် (ပဋိသန္တိဒါ) လွိသ်ပါတဘွံဃံတုယ်ဝဲလုံအရဟတ္တဒ်ဖိုယ်လံယ်. တုယ်ဝိယ်ဘွံ. ကစသ်ယွယ်နေတ်တဲဝဲ. သာရိပုတ္တရာ. ဖိုအဲတ်. သာရိပုတ္တရာ. ဇုံ. လဲယ်ဟေတ်လံယ်. တပွဲဖိုမေယ်ခိုတ်. တဲဝဲဒတ်ဘွံ.

မထေရ်မျှဒ်လဲယ်ကညဒ်. ဒိုတကျောဒ်ကြဲယ်. တပွဲဖိုအောဒ်ကြဲယ်. ဟဲထွဲဒ်  
ထံတ်ဝီယ်. ဟီနေတဖျံသ်လုံမထေရ်စုပူယ်. လုံကြးဒ်တသ်လံယ်. ပလ်လံယ်ဝဲဒတ်.  
ဆိတ်နံယ်ဝီသ်သုတ်နေဝဲမထေရ်လံယ်.

တပွဲဖိုဇုံ. ကပးနေကေယ်ဇံယ်ခါဘတ်လီ.

ကစသ်ဒိုတ်ဇုံ. ကစသ်မံယ်. ကပးဝီယ်လီဇံယ်.

တပွဲဖိုဇုံယ်ကပးဝီယ်လီ. နဲကပးကေယ်ဇံယ်.

တပွဲဖိုနေတ်. စံတ်ထီလံယ်တရာဝီယ်. ကပးဝဲလံယ်.

ကပးဝီယ်. သေစံတဖျံသ်ဝီယ်လးသ်ဘွံ. လာနဒ်သာပူသ်ကွေလ်ဝဲလာ. မုသ်  
နဒ်သာသေတ်ပူသ်ကွေလ်ဝဲမုသ်. နဒ်မေကျီလွီသ်ဂယ်သေတ်ယိုဒ်သေဝဲအစံဒ်ရှံဒ်.  
တမီအေသေတ်လိုသ်ကွေလ်စဲဒ်ပွီယ်ကွံယ်နေတ်ဘွံမုသ်ဃေသ်ဝဲလံယ်. တပွဲဖို  
တပါခါအီယ်လံယ်ကပးဝီယ်မုသ်ဃေသ်ခဲလီ. ဝဲအီယ်ဂေသ်ကျီယ်ဒေဒ်လဲတ်. နဲသ်  
သံဖုညာ. သုဒ်ဘိုဒ်သဒ်လုံကစသ်ယွယ်အိုတ်ပတီရှံဒ်ထံတ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ဘူတ်ကယ်အိုတ်ပွယ်သေတ်ဂုယ်လံယ်. တရာခါ.  
လာနဒ်သာနေတ်ဖံတ်ထုဒ်ဃလ်လာ. မုသ်နဒ်သာခံဖံတ်ထုဒ်ဃလ်မုသ်. နဒ်မေကျီ  
လွီသ်ဂယ်. လွီသ်နးတ်ဝဒ်တရေဒ်ခေါဒ်ဃလ်ဝဲ. တမီအေပယ်နေတ်. ကွံယ်လံယ်  
ပွီယ်ခေါဒ်ကွယ်နေဝဲ. ယယ်ကစသ်ယွယ်နသ်ကေ. ကရံကပါအိုတ်တသေ. လုံကြဲယ်  
ထောဒ်. ယဖိုခွါဂံသ်. ဘတ်လဲယ်ခေါဒ်နေဝဲဒေါဒ်လံယ်. မေသ်ဝဲတပွဲဖိုနေတ်.  
ထီလဲယ်လုံထီပူယ်မေသ်ဂေယ်. ပွယ်သိုဒ်ပူသ်. သတ်မေတ်အူစုတ်ဘူးပူသ်မေသ်  
ဂေယ်. သေတ်ကစသ်သေတ်. ယွေတ်သေတ်ထီတ်ဘတ်. မေသ်ဒတ်တသ်တကွဒ်.  
ဟီအယ်ယိုယ်ဝီယ်. ပံညာအိုတ်ကစသ်နေတ်. သိုတ်သံလံယ်နံသ်စသ်သဒ်ဝီယ်.  
ဟီကေယ်ဝဲအရဟတ္တဒ်ဖိုယ်လံယ်တဲဝီယ်. လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်  
ဟောဖှာဝဲဒတ်လံယ်.

**အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်**

ဥဒကံဟိနယန္တိ နေတ္တိယာ

ဥသုကာရာ နမယန္တိ တေဇနံ

ဒါရုံနမယန္တိ တစ္ဆကာ

အတ္တာနံဒမယန္တိ ပဏ္ဍိတော

အခံလုံပကညံ ... စေလ်ကစသ်နေတ်. အိုတ်နိုတ်ပူယ်ထီဖိုကျိထီဖုညာဟီဘံ  
 ပွဲလဲယံဝဲလံယ်. သိုဒ်ပွသ်ကစသ်နေတ်. သတ်ပွသ်ဒးဒ်မေတ်  
 အူ. စုတ်လိုယ်ဘူးကေယံဝဲလံယ်. လဲဒ်သမာနေတ်. ယွေတ်  
 သေတ်ဖဒ်ကေ. တေပူတ်လံယ်ဝဲမံယ်. ပံညာအိုတ်ကစသ်  
 သေတ်. သိုတ်သံလံယ်ဝဲနံသ်စသ်သဒ်လံယ်.

မေသ်ဝဲမေဒ်တေယံသနယ်တံယ်ကတးသ်ဘွံ. ပွယ်အာဂယ်ဖုညာ. သောတယ်  
 ပယ်စဒ်ထံတ်တုယံဝဲဒတ်လံယ်.

(ပဏ္ဍိတသာမဏေ) ဝိုဒ်ထွန်ဒီယံလီ



( ၆ )

### (လက္ခဏာဘဒ္ဒိယမထေရ်) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူထွီဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဝဲခါ. အကျ်ပျူဒ်ဝဲ (လက္ခဏာဘဒ္ဒိယမထေရ်) ဟို. သေလောယထာဏေ  
ယနော. စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

### ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(လက္ခဏာဘဒ္ဒိယမထေရ်) နေတ်ဒိုတ်တသ်မယ်သဒ်. ပူတ်တလူတ်ကူတ်  
လံယ်. တပွဲဖိုနဲသ်သေတ်. မေတိုကံတ်ဝဲ. နဒ်ဒေနသ်ခိုတ်သတ်ဃီဖံတ်လိုသ်ကွဲဝဲ.

ဒေဒ်လဲတ်. တီဒါဖို.အိုတ်လုံကစသ်ယွယ်. သယ်သနယ်ဒွဲ. တသ်ကးတ်တအိုတ်  
မုံလ်ဒိုတ်ဝဲ. ကစံဒ်လံတ်ဇေယ်. တဲမယ်ကလိုသ်ဝဲလံယ်. မထေရ်. နေတ်ကသဒ်ထံတ်  
တပွဲဖိုနဲသ်ဖိုသဲဒ်. တအိုတ်ဝဲနဲဘွံလံယ်. တသ်ဂေသ်တကူဒ်. လုံတရာသပေယ်  
တသ်လံသ်. နဲသ်သံသေတ်. တဲသကောဒ်ဖိုတ်ဝဲဒတ်လံယ်.

နဲသ်သံသေတ်ဇံ. သုကွသ်ကတ် (လက္ခဏာဘဒ္ဒိယမထေရ်) နေတ်မံယ်  
တပွဲဖိုနဲသ်ဖိုဖုညာ. ဒေဒ်အီယ်ဒေဒ်နုသ်. တဲကလိုသ်မယ်နဒ်ဝဲဒတ်. မထေရ်.  
နေတ်မေသ်ဝဲတပွဲဖိုနဲသ်ဖိုသေတ်ဖံခိုတ်. တဘွံမဒ်တသ်သဒ်ဒိုတ်တအိုတ်ဝဲလံယ်.  
တဲဝဲဒေဒ်နေတ်ခါ. ကစသ်ယွယ်ဟဲကညဒ်. ဒးဒ်မဒုတသ်တဲ. အိုတ်ဖိုတ်တဲ  
သကောဒ်ဝဲလဲတ်. စဒ်ဘွံ. တသ်တဲဝဲအီယ်မံယ်. ပတီရုံဒ်ထံတ်ကဒါကေယ်ဝဲလံယ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. အယ်သဝေါ. လးသိဝိယဲယဟာတယ်သေတ်ဖုညာ  
တသ်သဒ်ထံတ်. တအိုတ်ဝဲနဲဘုံလးယဲလံယ်. မေသိဝဲယဟာတယ်နတ်. ဒေဒိဝဲ  
လးသိတးတ်လေကစးသ်ဖိဒိုတ်သောဒ်လံယ်. ဟိုဒ်ဝဲဒ်ဂေသ်ကျိတ်တအိုတ်လးယဲဝဲ.  
တဲဝိယဲလုံဖံလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲဒတ်လံယ်.

### အနုဒ်ဗျိဒ်မေဒ်တေယ်သနယ်တံယ်

သေလောယထာ ကေယနော

ဝါတေန နသမီရတိ

ဝေန်နွာယ ပသံသာသု

နသမိဉ္ဇန္တိ ပဏ္ဍိတာ

အခဲလုံပကညံ ... အကိုတအိုတ်ဝဲ. လေကစးသ်ဒိုတ်နတ်. ကလီယဲဒိုဝဲ  
တဟိုဒ်ဝဲသောဒ်. ဒေဒ်နတ်မယ်သဒ်. ပံညာကစသ်  
ဖုညာ. ပကြးယဲဒုတ်ဒွတ်ယိုတ်ဟိုဒ်ဝဲမေသ်လံယ်.

မေသိဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘုံ. အာဂယ်ပွယ်ဖုညာ. သော  
တယ်ပဒ်တီဒ်ဖိုယဲစဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(လက္ခဏာဘဒ္ဒိယမထေရ်) ပိုဒ်ထွန်ပိယဲလီ





(၇)

### (ကာဏ) မုတ်ဖိုဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဂူတ္ထိဒ်ကံသ်. စေယ်တဂိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ခုတ်ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲ (ကာဏ) မုတ်ဖိုတဂယ်ဃို. (ယစတိ ရဟဒေါ  
ဂန္ထိရော) စဒ်ထံတ်ဓမဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

### ပျိဒ်နိဒ်ပယ်ကဲသ် (ကာဏမာတာ)

ကစသ်ယွယ်. ဆိတ်နံယ်ဝဲ. စေယ်တဂိုယ်ဖျသ်ပူယ်ခါနေတ်မေသ်လံယ်.  
လုံသယ်ဂူတ္ထိဒ်ကံသ်ပူယ်. ကျိညိုယ်. သတယ်တရာ. ကူလးဒးဒ်ပွဲယ်ဂေယ်မဒ်.  
အူပဒ်သိကယ်မုတ်. ဖဒ်ဒိုတ်အိုတ်တဂယ်လံယ်. အဝဲနေတ်မိယ်လုံ. (ကာဏ)  
ဖိုမုတ်အိုတ်ဝဲတဂယ်. (ကာဏ) မုတ်ဖိုအမိုမေသ်ဝဲဃို. ပွယ်ကောဒ်လုံ (ကာဏ  
မာတာ) လံယ် (ကာဏ) မုတ်ဖိုနေတ်. တုယ်လုံမုတ်ကနံယ်ခါဘတ်ဘွံ. ဒးဒ်  
တဝံတဖူးတ်အိုတ်. ပေါလ်ခွါတဂယ်. ထံတ်ပွယ်ဝဲဃို. ဘတ်လဲယ်အိုတ်ပျလ်ဝဲဒးဒ်  
အဝယ်လံယ်. တဆးခါဒေါဒ် (ကာဏ) နေတ်. ဒးဒ်တသ်ကေဒ်စဒ်တမိယ်ဃို.  
ဟာကေယ်ဟဒ်လုံ. အမိုဟိတ်တပနလ်ဖို. နိယ်သံယေလ်ထံတ်ဝဲဘွံအဝယ်နေတ်.  
အဲတ်ဒေမုတ်ဇုံ. မယ်ယေလ်တဂေယ်ဟာကေယ်မေခွေဇံယ်. ယယ်နေတ်လုံန  
ဟာကေယ်ကွဲ. ခေါဒ်ကွသ်လသ်ဝဲဒတ်လံယ်. မလ်လောလ်တဲကူး. ပရးဝဲဒးဒ်  
ပွယ်ဟဲဘတ်အတံယ်လံယ်. (ကာဏ) မုတ်ဖိုကကေယ်. ပျေတ်ကတံယ်သဒ်.  
အမို (ကာဏမာတာ)ခံ.

ဖိုအဲတ်မုတ်ဇုံ၊ တသ်တပတ်နံမိယံ၊ ကေယံစုယသ်ခံတကြးဒ်၊ လဲယံဆံယံဖို  
မေကေယံပတ်တမိယံမဒ်၊ ကးကြးဒ်ဝဲတဲဝိယံ၊ ကဟေတ်လဲဒ်ဆံယံတေမယံကိုတ်  
လံယံ၊

### လဲဒ်ဆံယံကိုတ်မယံဘူတ်လံယံဝဲအဆံဆံ

တေကိုတ်ခါ၊ နဲသ်ပွသ်တပါ၊ ဟဲကြံသ်မေယံခိုတ်ဃို၊ (ကာဏမာတာ)  
မယံဘူတ်ဝဲကိုတ်လံယံ၊ နဲသ်ပွသ်နေသ်ကိုတ်ဝိယံ၊ ထွန်ဟဒ်ထံတ်၊ ဘိုကံတ်လုံကွဲ၊  
နဲသ်ပွသ်တပါ၊ တဲပျဒ်နေဝဲ၊ လုံ (ကာဏမာတာ) ဟိတ်နေတ်၊ တေမယံဘူတ်  
ကိုတ်၊ လဲယံကညဒ်မံယံ၊ တဲဝဲ၊ မေသ်ဝဲနဲသ်သံတပါ၊ ဟဲကြံသ်ထဒ်ဒေါဒ် (ကာဏ  
မာတာ) မယံဘူတ်နေဝဲ၊ တဆံတဆံ၊ တဲဟူလောလ်သဒ်၊ ဟဲကြံသ်ဝဲဒတ်၊  
(ကာဏမာတာ) နသ်ကေလုံခံတ်ထေဒ်လီ၊ မေသ်ဝဲသုတယ်တရာ၊ ဂေယံဝါတဂယ်  
ဃို၊ ဘိုပွယံကြံသ်တသ်၊ တဘူတ်ဘတ်အိုတ်တကဲ၊ မယံဘူတ်ထံဘိုဝဲ၊ ဒေဒ်နေတ်  
မံယံ၊ တေမယံကိုတ်တကွဒ်၊ လးလံစံပွဲကရုတ်ဒတ်လံယံ၊ (ကာဏ) မုတ်ဖို  
ကကေယံလုံအဝယ်အိုတ်၊ တသ်လဲယံတကဲထံတ်လးယံ၊ အဝယ်ခံ၊ ဒေဒ်လုံညာ  
အတး၊ တဲကွးပရးမယံလောလ်ထဒ်ဒေါဒ်၊ အမိုခံဒေဒ်လုံညာအတး၊ တေကိုတ်  
မးအိုတ်ခေါဒ်ဒေါဒ်၊ နဲသ်ပွသ်သေတ်၊ အဆံဆံဟဲကြံသ်ကိုတ်၊ လးသ်ဒေါဒ်ဝဲ  
(ကာဏ) မုတ်ဖိုကကေယံလုံ၊ အဝယ်အိုတ်တကဲထံတ်လးယံဒေါဒ်၊

နေတ်မံယံသးဘွံထံတ်ဘဒ်၊ အဝယ်နေတ်ခံ၊

အဲတ်ဒေမုတ်ဇုံ၊ ဟာကေယံခွေဇံယံ၊ နဟာကေယံခိုတ်၊ ယအိုတ်ခေါဒ်ကွသ်  
လသ်နယ်လီ၊ အိယံတဘွံမဒ်၊ မေတဟာကေယံ၊ ယကဟိမာလုံ၊ အသံတဂယ်  
လံယံ၊ မယံလောလ်တဲကွးပရးဖိုဒေါဒ်ဝဲ၊ အိယံတဘွံသေတ်၊ ဒေဒ်လုံညာအတး၊  
ကဲထံတ်ထဒ်ဒေါဒ်နေတ်မံယံ၊ လွီသ်ဘွံထံတ်ဘဒ်ခါဘွံယွယ်ကစသ်ကွဲ၊ ဟူသိတ်  
ညာဘတ်ဝဲဃို၊ ပျီဒ်ညဒ်လံယံဝဲ (ဒွတ္တိပွသ်ကွာပုဒ်) လံယံ၊

### (ကာဏ) မုတ်ဖိုသောတယ်ပယ်တီယံဝဲ

(ကာဏ) မုတ်ဖိုကကေယံဒေါဒ်ဝဲ၊ တကဲထံတ်လးယံဒေါဒ်ဃို၊ အဝယ်နေတ်  
ဟိထဒ်အမာလုံအသံတဂယ်လံယံ၊ တသ်ပရး (ကာဏ) မုတ်ဖိုကွးဟူဘတ်သိတ်  
ညာဝဲဘွံ၊ မေသ်ဒတ်၊ သံခါတကွဒ်ဃို၊ ယဘတ်လံယံဖဒ်ဒေဒ်ယဝယ်၊ သဒ်ထံတ်

ဝဲဒတ်. ကယဲသ်ထီတ်သံခါခဲလးသ်. ဆိုတ်ထုကလလ်သံတ်ထံတ်ဝဲ. သံခါဖုညာ (ကာဏ) မုတ်ဖိုဟိတ်ကွဲတဘို. လဲယ်ဖျိဒ်တဘူတ်လးယ်မယ်သဒ်. ကဲထံတ်ဝဲလံယ်.

တသ်ဂေသ်တကွဒ်. ကစသ်ယွယ်ဟူဘတ်. သီတ်ညာဝဲဘွံ. လဲယ်ကညဒ်ဝဲလုံ (ကာဏမာတာ) အူပဒ်သီကယ်မုတ်. ဖဒ်ဒိုတ်ဟိတ်လံယ် (ကာဏမာတာ) အူပဒ် သီကယ်မုတ်ဖဒ်ဒိုတ်နေတ်ဘာလံယ်ကစသ်ယွယ်ဝီယ်. ဒါလံယ်ပလ်လံသ်. ပွဲဆိတ် နံယ်ဝဲ. ဆဲဒ်ကဒ်မယ်ဘူတ်မေယ်ခိုတ်. ကပးဝီယ်ဘွံ.

တကတ်မဒ်ကျီဇုံ (ကာဏ) မုတ်ဖိုအိုတ်ဖဲလဲတ်စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဖိုမုတ် (ကာဏ) နေတ်မေထီတ်ဘတ်ကစသ် သေတ်မံယ်. မဲလ်ကုသ်ထံတ်ဟံတ်ဝဲသွေဒ်သွေဒ်လံယ်.

တကတ်မဒ်ကျီဇုံ. ဘတ်မဒုလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. (ကာဏ) နေတ်ဆိုတ်ထုဝဲ. နဲသ်သံသေတ် ရဒ်မဒ်လံယ်. ဃိုနေတ်. ထီတ်ဝဲကစသ်. မဲလ်သတ်ကိုသ်မေသ်ဃို. အိုတ်ခူသူတ် ဟံတ်ဝဲဒတ်လံယ်. ကစသ်ယွယ်နေတ်. မးဝဲကောဒ်နေ (ကာဏ) မုတ်ဖို.

ဖိုအဲတ်မုတ် (ကာဏ) ဇုံ. ထီတ်ထံတ်ယယ်ကစသ်. ဘတ်မဒု. အိုတ်ခူသူတ် ဟံတ်ဝဲဒတ်လဲတ်. တသ်ကံတ်စဒ်အိုတ်ဃို.

(ကာဏာမာတာ) နေတ်ကဲသဒ်ဂေသ်ကျီယ်ခဲလးသ်. ပတီရုံဒ်ပျိဒ်ထံတ်ကေယ် ဝဲဘွံ. တကတ်မဒ်ကျီဇုံ. ယဖိုခွါနဲသ်သံတကွဒ်နေတ်. လုံနမယ်ဘူတ်နေတ်. ဟီဝဲ လံတ်ဇေယ်. မေတမေသ်. တမယ်ဘူတ်သေတ်. ဟီဝဲလံတ်ဇေယ်. စဒ်ဝဲဒတ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. နဲသ်သံဖုညာ. မယ်ဘူတ်နေတ်လံယ်ဟီဝဲဒတ် ကစသ်.

တကတ်မဒ်ကျီဇုံ. ယဖိုခွါနဲသ်သံဖုညာ. ဟဒ်ကြံသ်မေယ်ခိုတ်. လဲဒ်ဝဲခါတုယ် နဟိတ်မဲလ်ညာ. နမယ်ဘူတ်ဃိုဟီဝဲမေသ်နေတ်. မေသ်ဝဲနဲသ်သံဖုညာ. အပျိဒ် ကလဲယ်အိုတ်ဝဲဒေဒ်လဲတ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. နဲသ်သံဖုညာ. အပျိဒ် တအိုတ်မံယ်. ဖိုမုတ် (ကာဏ) လံယ်အပျိဒ်အိုတ်ဝဲမံယ်ကစသ်.

ကစသ်ယွယ်နေတ်. တဲဝဲ (ကာဏ) မုတ်ဖို.

ဖိုအဲတ်မုတ် (ကာဏ) ဇုံ. ယပွဲသ်နဲသ်သံဖုညာ. ဟဒ်ကြံယ်မေယ်ခိုတ်. လဲဒ်ဝဲခါဟဲဘတ်တုယ်သုဟိတ်မံယ်. နမိုသ်နေတ်. မယ်ဘူတ်ဝဲနဲသ်သံသေတ် ကိုတ် လံယ်. နဲသ်သံဖုညာမယ်ဘူတ်နေတ်လံယ်. ကေယ်ကြံသ်ဝဲဒတ်. မေသ်မယ်ဘူတ်.

ကေယျကြံသ်သေတ်ဝဲနေတ်. မေသ်ယဖိုခွါနဲသ်သံဖုညာ. မဒုတမိယ်. အပျိဒ်အိုတ်  
ဝဲလဲတ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. နဲသ်သံဖုညာအပျိဒ်တအိုတ်. ကစသ်ပွဲသ်  
မုတ်လံယ်အပျိဒ်အိုတ်. သဒ်ကညံယ်ဝီသဒ်စူယ်. ပွဲပူယ်ဘတ်လသ်တသ်ကမတ်  
တကေယျကစသ်. ရှံဒ်ထံတ်ဃေဝီသဒ်စူယ်ဝဲလံယ်.

ကစသ်ယွယ်နေတ်. ဟောလံယ်ဝဲတေယျသနယ်အစေယ်အတး. တေယျ  
သနယ်ကတးသ်ဘွံ (ကာဏ) မုတ်ဖိုတုယ်ဝဲလုံ (သောတာပတ္တိဖိုလ်) လံယ်.

### ကောသလဒ်ပယ်ဒိုတ်.ပဒ်ကဲဝဲလုံဖိုမုတ်ချီမုဒ်ကေယျ

ကစသ်ယွယ်နေတ်. ဆးထးတ်ဝီယ်ဘွံလုံနုသ်တသ်ပွဲပူယ်ကွဲကေယျဖျဒ်ကညဒ်  
ဝဲလံယ်. (ပသေနဒီကောသလ) စံယ်ပယ်ဒိုတ်. ထီတ်ဖိုဝဲဘွံ.

အမဒ်သေတ်ဇုံ. ဖျဒ်တဲလ်ကညဒ်. နုသ်တသ်ပွဲကွဲ. မယ်သဒ်ဒေဒ်ဝဲကစသ်  
ယွယ်မံယ်. ကစသ်ယွယ်တမေသ်ဝဲယယ်. သုလဲယ်မေခွေ. ယကဟဲဘာလံယ်  
ရှံဒ်ပျဒ်ပွဲသ်လံယ်ဝဲ.

ဆးထးတ်ခေါဒ်တသ်. ယွယ်ကစသ်အိုတ်. လဲယ်တုယ်ဆီတ်နံယ်. ဘာလံယ်  
ဝီယ်. ကောသလဒ်စံယ်ပယ်ဒိုတ်ရှံဒ်ထံတ်ဝဲလံယ်.

ကူသဒ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ဟာကေယျကညဒ်ဝဲဖဲလဲတ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ. ဟာကေယျလုံ (ကာဏမာတာ) အူပဒ်သီကယ်မုတ်  
ဖဒ်ဒိုတ်ဟိတ်လံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဘတ်မဒုလဲယ်ကညဒ်ဝဲလဲတ်.  
ပတီစဒ်ဝဲယို.

ကစသ်ယွယ်နေတ် (ကာဏ) မုတ်ဖိုဆိုထုနဲသ်သံအစဒ်. ခဲလးသ်ဂေသ်ကျိယ်  
တဲပျဒ်ဝဲလံယ်. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ခါအီယ်ကစသ်နေတ် (ကာဏ)  
မုတ်ဖိုဒေဒ်တဆိုတ်ထုလးယ်နဲသ်သံ. သိုတ်ဆံတဲပျဒ်ပလ်ဝီယ်လီဇေယ်ကစသ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ. ဒေဒ်တဆိုတ်ထု. တဲသိုတ်သံဝီယ်လီ. ဒေဒ်ကဲဝဲ  
လောကိုဒ်တရယ်စီစေယ်ချာသယ်ကစသ်. မယ်နေဇံယ်ဝီယ်လီ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ. ကစသ်နေတ်မေသ်ဝဲ (ကာဏ) မုတ်ဖိုမယ်ကဲ  
နေဝဲ. လောကိုဒ်တရယ်. စီစေယ်ချာသယ်ကစသ်. မေဝီယ်နေတ်. တကတ်နုသ်  
ကေ. ဒေဒ်ဝဲမုတ်ဖို. ကကဲဝဲလောကီယ်စီစေယ်ကစသ်. ကမယ်ကဲနေဇံယ်မံယ်  
ကစသ်. ရံဒ်ဝီယ်စံယ်ပယ်ဟာကေယျဝဲလံယ်.

ဝိယံဘုံပုသ်လံယံဝဲ. ပွယ်ယောဒ်ခဒ်လံယံကွဲ. မးဟာကေယံကွဲ (ကာဏ) မုတ်ဖိုဝိယံကရးကရိဒ်ကူကယ်ဂေယ်ဝါဝိယံ. ပလံဝဲလုံဖိုမုတ်လံသ်လဒ်. လုသ် အံတ်ယဖိုမုတ်. မေကဲတဂယ်ဟိကေယံဇံယံ. တဲဝဲဒတ်လံယံ.

### မယ်ဘူတ်ထံဘိုဝဲနဲသံသယညာ

နေတ်ဘုံ. စံယံပယ်အမူဒ်ကေဒ်စဒ်ခဲလးသ်. ဘတ်ရဲသ်ကွဲယံမယ်နေဝဲ. စီစေယ် ပျိဒ်စီကူလးဒးဒ်ပွဲယံအိုတ်ဝဲ. အမဒ်တဂယ်နေတ်.

ကစသ်စံယံပယ်. ဖိုမုတ်နေတ်. ယကကွသ်စံဒ်ရှံဒ်နေဒတ်ဝဲမံယံ. ရှံဒ်ထံတ် ဃေနေဝဲဝိယံကေယံကွဲဝဲလုံဟိတ်. ကယဲသ်ပျိဒ်စီခဲလးသ်. လွဲအဒ်ဝဲဒတ်. လုံနလိုတ် တးမယ်ဘူတ်မယ်ဘာဇံယံတဲဝဲ. (ကာဏ) မုတ်ဖိုနေတ်စဒ်ဖဲခါနေတ်ဘုံ. ကြိယံ လွီသ်နးတ်. ပလံလံယံအစံဒ်အရှံဒ်ဝိယံ. ကယဲသ်နဲသံသယမုတ်ခွါမယ်ဘူတ်မယ်ဘာ နေဝဲလံယံ. (ကာဏ) မုတ်ဖို. တဟေတ်မယ်ဘူတ်ဖူဝဲ. နဲသ်မုတ်ခွါဖူညာတအိုတ် ဝဲမံယံ. ကဲထံတ်ဝဲတုယံပးသ်နေတ်လံယံ.

တနီယံမုသ်ခါ. လုံတရာသပေယ်လံသ်. နဲသံသယကဒဲဒဲ. တဲဖိုတ်လောလ်သဒ်. နဲသံသယသေတ်ဇံ. နဲသ်ပွသ်လွီသ်ပါနေတ်မံယံ. မယ်သဒ်ထံတ် (ကာဏ) မုတ်ဖို (ကာဏ) မုတ်ဖိုနေတ်. သဒ်ထံတ်ပလံလီမေသ်နသ်ကေ. အကျံပုပ္ဖုဒ်ဝဲကစသ် ယွယ်ဃို. သတယ်တရာ. တိုပွါအာထံတ်ကဒါကေယံ. ဝိယံဘုံဒေါဒ်. ကစသ် လံတ်မံယံ. မေသ်ဝဲ (ကာဏ) မုတ်ဖိုဟိတ်. ဒုံဒ်ဒဲလဲယံနူလ်ကဲမယ်နေဒေါဒ်ဝဲ. ခါအီယံဘုံ (ကာဏ) မုတ်ဖိုတဘူတ်ဘာဖူဝဲ. နဲသံသယမုတ်ခွါဖူညာ. တဘးဒ်တအိုတ် လးယံဝဲမယ်သဒ်လံယံ. တသ်လုံကစသ်ယွယ်နေတ်. လံယံအဒ်အံတ်မု. ကူသ် ဘုံဒ်ဖိုတ်. ကျေစူအိုတ်ဝဲဒိုတ်မဒ်လံယံ.

နေတ်ဘုံကစသ်ယွယ်. ဟဲကညဒ်. ဒးဒ်မဒုတသ်တဲ. သုအိုတ်သကောဒ်. တဲဖိုတ်ဝဲလဲတ်. စဒ်ဝဲဘုံနဲသံသယသေတ်ခဲ. အိုတ်တဲဝဲဒေဒ်. အီယံလံတ်မံယံ. ရှံဒ် ထံတ်ကဒါဘုံ.

ဖိုအဲတ်နဲသံသယသေတ်ဇံ. နဲသ်ပွသ်လွီသ်ပါနေတ်. ခါအီယံမဒ်. မယ်သဒ်ထံတ် (ကာဏ) မုတ်ဖိုတမေသ်ဒေဒ်. လုံညာခါနသ်ကေ. မယ်သဒ်ထံတ်ဖူဘတ်ဝဲဒတ် လံယံ. (ကာဏ) မုတ်ဖိုနသ်ကေ. ခါအီယံမဒ်. ဒိုကနတ်မယ်ထွဲ. ယတသ်တဲ တမေသ်ဒေဒ်. လုံညာခါနသ်ကေ. ဒိုကနတ်မယ်ထွဲဖူဘတ်ဝဲလံယံတဲဘုံ. မိုတ်

ကနတ်ဘတ်သဒ်နဲသ်သံဖုညာ. ဃေကညာထံတ်ဝဲဃို. အတေဒ်ဒေကျံကေယ်  
ထံတ်ဖှာဟောလံယ်နေဝဲဒေဒ်အိယ်လံယ်.

## အတေဒ်ပျဉ်ယဒ် (ကာဏ) မုတ်ဖိုလုံညာဂေသ်ကျိယ် (ဥစ္စာစောင့်) ယုသ်မိုသ်မို

လုံညာခါ. ဒူပြံသ်ကသီဝေသ်ပူယ်. ပျယ်မတဒ်စံယ်ပယ်ဒိုတ်. ကဲဒေဒ်ဝဲစံယ်  
ပယ်ခါ. ယွယ်လံဖိုနေတ်. ကဲထံတ်ဘတ်ဝဲလုံ. ပွယ်ကွေးလးသ်ဖိုမျိုလံယ်. တုယ်လုံ  
ခါဘတ်ဖိုသတ်ခွါဘွံ. တသ်ကူတ်ပံညာ. သေဘွဲဒ်လးသ်ဝီယ်. ကတးသ်ကောဒ်မျို  
ဒဲဒ်လံယ်.

(ကာသီတိုင်း) ဒွဲကိုပူယ်တဝံအိုတ်တဖူးတ်. ပျိဒ်စီကူလးဒးဒ်ပွယ်ဝဲ. သဲထီအိုတ်  
တဂယ်. သဲထီနေတ်. ခုတ်ဘးလံယ်ပလံဝဲ. ပျိဒ်စီအိုတ်ပွယ်. ကဘံလွိသ်ဆီလံယ်.  
သဲထီမာနေတ်. ဘိုဒ်ကသီဘွံ. သဒ်စွဲကဒ်ဝဲပျိဒ်စီတကွဒ်ယို. ဖဲပျိဒ်စီပူကွာ. လဲယ်ကဲ  
ထံတ်ဘတ်ဝဲ. ယုသ်မိုသ်ဖိုတဒုလံယ်. လုံဒီမျိုဆဲဒ်တဲလ်ဟဒ်ဂံယ်လးလံယ်ဘွံ. တဝံ  
နသ်ကေ. ဟဒ်ဂံယ်ဝဲလံယ်. ယွယ်လံဖိုနေတ်. ဖဲတဝံလံသ်လီယ်ပူယ်. လူယ်ထုံဒ်  
ထံတ်လးသ်. ကွောဆာဝဲလံယ်. (ဥစ္စာစောင့်) ယုသ်မိုသ်ဖိုနေတ်. ဟဒ်ဝေသ်  
ဝံယ်. ထီတ်ဘတ်ကွေလးသ်ကစသ်အခံတ်ဘွံအာနေတ်တသ်အဲတ်ကွီဖှာထံတ်ဝီယ်.  
ဆိုမိုတ်ဝဲဒတ်. ယပျိဒ်စီတကွဒ်အိယ်. အဘျုဒ်တအိုတ်ကဟဒ်ဂံယ်. ခံလံကွေလ်  
လံယ်. မေပံဒးဒ်ပွယ်ဝဲအိယ်. ထုံဒ်ထံတ်သူအံတ်. ပျိဒ်စီဖုကဂေယ်ဝဲဆိုမိုတ်ဝီယ်.  
တနီယ်မုသ်ဒေါဒ်. အေတ်စောလ်ဝဲတိုသ်တဘဒ်. ဟဲဟေတ်ဝဲယွယ်လံနေတ်.  
ယွယ်လံခံဒးဒ်လံယ်အဲတ်တသ်တဲ. စဒ်ဝဲလံယ်.

နဝဲယုသ်မိုသ်ဖိုဇုံ. ဘတ်မဒု. ဟဲအေတ်စောလ်တိုသ်လဲတ်.

နယ်ဇုံ. အေတ်စောလ်တိုသ်အိယ်. သူအံတ်နဲတနံယ်. လုံယဂံသ်တသ်ညတ်  
တသူ. တမျိုဟဲစောလ်နေယယ်တနံယ်မံယ်.

ယွယ်လံနေတ်. ဂေယ်လီ. ဒုတ်လံယ်ဝီယ်. ဟာကေယ်စောလ်တိုသ်. တသ်  
ညတ်တသူဂံယ်. ပွယ်နေဝဲတပဲပွယ်ဝီယ်. လဲယ်ဟေတ်နေဝဲယုသ်မိုသ်ဖိုလံယ်.  
ယုသ်မိုသ်ဖိုနေတ်. ကေယ်စောလ်တသ်ညတ်တသူ. လုံနံသ်စသ်လံသ်ဝီယ်.  
မေလိုတ်ဘွံအံတ်ဝဲဒတ်လံယ်. ဒေဒ်နေတ်မံယ်. ကောဒ်နီယ်ဒဲဒ်လဲယ်ဟေတ်ဝဲ.  
ယွယ်လံတိုသ်. ယွယ်လံနသ်ကေ. ပွယ်နေကဒါဝဲ. တသ်ညတ်တသူထံဘိုလံယ်.



### ယုသ်မိသ်ပိဒးဒ်.သတ်မိညံယ်လွီသ်ခူ

တနီယ်မုသ်ဒေါဒ်. သတ်မိညံယ်တဒု. ဖံတ်ခွဲဒ်ယုသ်မိသ်ဖိုလံယ်.  
 နဲသတ်မိညံယ်ဇုံ. မယ်သီယယ်တဂေယ်မံယ်. တဲဝဲဒတ်လံယ်.  
 ဘတ်မဒုမယ်သီနယ်တဂေယ်လဲတ်. ယသတ်ဝီယ်ဆတ်လီ. ယကဘတ်အံတ်  
 နညတ်လံယ်. ယမိတ်အံတ်သဒ်နညတ်လီ.  
 နဲသတ်မိညံယ်ဇုံ. နမိသ်အံတ်သဒ်တနီယ်ဂံသ်လံတ်ဇေယ်. မေတမေသ်မိတ်  
 အံတ်သဒ်ကောဒ်နီယ်ဒဲဒ်ဇေယ်.  
 မေနေသ်ဒု. တသ်ညတ်တသူ. မိတ်အံတ်သဒ်ဝဲကောဒ်နီယ်ဒဲဒ်မံယ်.  
 မေအံတ်ဘတ်သဒ်ကောဒ်နီယ်ဒဲဒ်. ပုသ်ယယ်လံယ်. နဂံသ်ကောဒ်နီယ်ဒဲဒ်.  
 ကဟဲဟေတ်နယ်တသ်ညတ်တသူလံယ်.  
 မေဒေဒ်နေတ်ဒု. သာပေယ်နံတ်တဂေယ်. လုံနတသ်တဲနေတ်. တံဒတ်ဝဲဇံယ်.  
 တဲဝီယ်ပုသ်ယုသ်မိသ်ဖိုလံယ်. စဒ်ထံတ်လုံဒီနီယ်. ယုသ်မိသ်ဖိုနေတ်. နံသ်  
 စသ်ဂံသ်တသ်ညတ်တသူခွဲဖဒ်ဟေတ်သတ်မိညံယ်. အိုတ်တံသ်ဖဒ်ဖံအံတ်ဝဲလံယ်.  
 တနီယ်မံယ်ယုသ်မိသ်ဖိုနေတ်. လုံအဂယ်သတ်မိညံယ်တဒုဖံတ်ခွဲဒ်နေဒေါဒ်.  
 သတ်မိညံယ်ဝဲနေတ်သေတ်. တဲဒေဒ်လုံညာအတး. မးပုသ်နေဝဲ. တသ်ညတ်တသူ.  
 ခွဲဖဒ်သးပူတ်ဘတ်အံတ်ဝဲ. တဘျံလုံသံတဒု. ဖံတ်ခွဲဒ်ထဒ်ဒေါဒ်. တဲဒေဒ်လုံညာ  
 အတး.မးပုသ်နေဝဲ. တသ်ညတ်တသူနံယ်ဖဒ်လွီသ်ပူတ်အံတ်ဝဲလံယ်. လုံဒီဒေါဒ်  
 အဂယ်တဒု. ဖံတ်ခွဲဒ်ထဒ်ဝဲ. တဲဒေဒ်လုံညာအတးမးပုသ်ကေယ်. တသ်ညတ်တသူ.  
 နံယ်လံယ်ယဲသ်ပူတ်ဘတ်အံတ်ဝဲ. ယုသ်မိသ်မိနေတ်အံတ်ဘတ်ကေယ်ရှယ်ဝဲယို.  
 အိုတ်ဝဲယဲယိုညိုလံယ်.

### ပူယ်ပွဲဒ်သတ်မိညံယ်ခူတ်ဒါ

ယွယ်လံနေတ်. အိုတ်ယဲယိုညို. ယုသ်မိသ်ဖိုထီတ်ဝဲဒတ်.  
 နဲယုသ်မိသ်ဖိုဇုံ. ဘတ်မဒု. သဒ်တဖွီယို. အိုတ်ယဲယိုညိုလဲတ် စဒ်ဘျံ.  
 ယုသ်မိသ်တဲပျဒ်ဂေသ်ကျိယ်ဝီယ်လးလံသီတ်ညာဘတ်နေတ်.  
 နဲယုသ်မိသ်ဖိုဇုံ. တသ်ဂေသ်ဝဲအီယ်. ဘတ်မဒုတတဲဆိုယယ်လဲတ်.  
 ကိုသ်တဂေယ်. ယကကွဲယ်နေလုံ. အဘတ်တမီယ်. တဲဆူတ်ထံတ်သဒ်တဟံတ်.  
 မယ်မုသ်ပးယံဝဲလံယ်. ဝီယ်ဘျံယွယ်လံနေတ်. တေနေဝဲမဲလံထီကွယ်. ကူတ်ဒး

တဖူးတံဝီယံဟဲစောလ်. တဲဝဲယုသ်မိုသ်ဖို. နဲယုသ်မိုသ်ဖိုဇုံ. ဝတ်နွဲလ်အိုတ်ဖဲတသ်ကို ပူယ်အီယ်. ကယဲသ်ဟဲသတ်မိညံယ်ကောဒ်ဒု. တဲဆာယုအေတ်လောလ်သဒ်ဒးဒ်. သေတ်ဝဲနေတ်. မယ်လောလ်ပလ်ဝဲ. ယုသ်မိုသ်ပိုဝတ်နွဲလ်အိုတ်ဝဲ. သတ်မိညံယ် တဒုဟဲတုယ်. ဟေတ်ယယ်.တသ်ညတ်တသူဃေဝဲ. ယုသ်မိုသ်ဖိုခံ. ဟဲတ်. သတ်မိ ညံတ်မးဒ်ဇုံ. နတ်မဒုလဲတ်. မေသ်နဆိုမိုတ်. ယဟုတ်အံတ်နတသ်ညတ်တသူ ဇေတ်. နမေမိုတ်အံတ်သဒ်တသ်ညတ်. ကေယ်အံတ်နဖိုသေတ်အညတ် နေတ်. တဲအေတ်ဆးဝဲလံယ်.

သတ်မိညံယ်. သဒ်ဒိုတ်ထံတ်. ယုသ်မိုသ်ဖိုအိုတ်. မဲလ်ထီကွယ်ဒးပူယ်. တခွဲဒ် သီတ်ညာဝဲ. ကဖံတ်အံတ်ယုသ်မိုသ်ဖို. ဒးဒ်အရှေတ်ဟဲစိတ်ဝဲ. သဒ်နာပွသ်ဘတ် ဒးဒ်. မဲလ်ထီကွ ယ်ဒးဒ်နးတ်ယို. ဆာဒိုတ်ရဒ်. ဟဒ်ဂုယ်လံယ်ထေဒ်ဒီ. သီဝဲဒတ် လံယ်. ဒေဒ်နေတ်မံယ်. သတ်မိညံယ်လွီသ်ဒုလးလ်. သီဝဲဒတ်လံယ်. စဒ်ဖဲတနီယ် နေတ်. ယုသ်မိုသ်ဖို. ဒုတ်ဒါတအိုတ်လးယံဝဲကောဒ်နီယ်ဒဲဒ်. ဟဲအေတ်စောလ် နေဝဲ. တိုသ်တဘဒ်ဒီဘဒ်. ပျီဒ်စီခဲလးသ်ဟေတ်ဝဲယွယ်လံသုသေတ်နေတ်. မုံသ် ပးယ်ဒုံဒ်ဒဲဂေယ်အိုတ်ဝဲ. သဒ်မူလးသ်သီဝဲဘုံ. လုံအကတ်ရှုးဂံယ်တးတုယ်ဘတ် ကေယ်ဝဲဒတ်လံယ်.

### ဇဒ်ပံကေယ်ဝဲ

ကစသ်ယွယ်နေတ်. ဟောပျဒ်ဝဲအတေဒ်ဇဒ်ကျံ. ဒေဒ်နေတ်ဝီယံဘုံ. ဖိုအဲတ် နဲသ်သံသေတ်ဇုံ. ခါအီယ်. နဲသ်ပွသ်လွီသ်ပါနေတ်. လုံညာခါကဲဖူဘတ်သတ်မိ ညံယ်လွီသ်ဒုလံယ်.

လုံညာခါ (ဥစ္စာစောင့်) ယုသ်မိုသ်ဖိုနေတ်ခါအီယ်ကဲထံတ်ဝဲ (ကာဏ) မုတ်ဖို လံယ်. လုံညာခါ. ကွေလးသ်ကစသ်နေတ်. ခါအီယ်. မေသ်ဝဲယယ်ကစသ်ယွယ် လံယ်. ဇဒ်ပံကေယ်ဝဲ. ဖိုအဲတ်နဲသ်သံသေတ်ဇုံ. ဒေဒ်နေတ်မံယ်. လုံညာခါနသ် ကေ. (ကာဏ) မုတ်ဖိုနေတ်. သဒ်ဘတ်ဖွံတ်ဝဲ. သဒ်တမုံသ်ဒိုတ်. အိုတ်ဝဲဂေသ် ကျီယ်. ယယ်ကစသ်ယွယ်လံယ်. မယ်မုံသ်ပးယ်ဖူဘတ်ကေယ်ဝဲ. အသဒ်လံယ်. တဲဝီယ်လုံဖဲလလ်မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

အနေခါခါ့မေဒ်တေယံသနယံတံယံ

ယထာပိ ရဟဒေါ ဂန္တိရော

ဝိပ္ပသန္ဓော အနာဝိလော


ဝေံ မောနိ သုတွာန

ဝိပ္ပသီဒန္တိ ပဏ္ဍိတာ

အခံလုံပကညံ ... ယောလဒ္ဓိတ်ဝဲထိကမာနေတ်. ကပံယံရှိဖူ. တဒုဝဲသောဒ်.  
ဒေဒ်နေတ်လံယံပညာအိုတ်တဂယ်နေတ်. ဒိုကနတ်ဘတ်  
တရာဃို. ဒးဒ်မဲဒ်သဒ်ဖိုဖိုကပံယံရှိဝဲလံယံ.

မေသ်ဝဲတေယံသနယံတံယံ. ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သောတယ်  
ပယ်စဒ်ထံတ်တုယ်ကေယံဝဲဒတ်လံယံ.

(ကာဏ) မုတ်ဖိုဝိုဒ်ထုဒ်ဝိယံလိ



(၈)

**(ရဟန်းငါးရာ) ဝိသုဒ္ဓိ**

ကစသယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲ. နဲသ်သံယဲသ်ကယယ်ဃို. (သဗ္ဗတ္တဝေ သပ္ပရိသာဂ ဇန္တိ) စဒ်ထံက်မေဒ်တေယ်သနယ်တောယ်. ဟောဖွာဝဲလံယ်.

**ပျိဒ်ခိုဒ်ပယ်ကဲသ်**

ကစသယွယ်နေတ်. ထံတ်ဘဒ်ဝသ်ခိဆိ. ပထမဒ်မောမိဒ်ခါနေတ်. ဟဒ်လဲဒ် ကညဒ်ဝဲ. (ဒေသစာရီ) တုယ်ဝဲလုံ. (ဝေရဉ္စာ) ကံသ်မိယ်အိုတ် (နဠေရ) တမယ် ထုတ်ခံတ်ထေဒ်ဆိတ်နံယ်အိုတ်ခုတ်ဝဲဒတ်လံယ်.

**(ဝေရဉ္စာ) ကံသ်တသ်သတ်မိယ်လံယ်ခို**

ဖဲ(ဝေရဉ္စာ) ကံသ်ပူယ်. စုကဝဲယ်ပျိဒ်စီဒးဒ်ပွဲယ်. မိယ်လုံ (ဝေရဉ္စာ) ပိုယ် နာဖဒ်ဒိုတ်အိုတ်တဂယ်. ကစသယွယ်ဟဲကညဒ်. ဟူဘတ်ဝဲပရး. ထီဆဒ်ဂေယ်ဃို. သုံဒ်ဘိုဒ်သဒ်လုံကစသယွယ်အိုတ်. မိုတ်သိတ်ညာသဒ်တကူဒ်. စဒ်ကွသ်ဝဲလံယ်. ကစသယွယ်နေတ်. ဂေယ်ဝါ. ဖျေယ်ကဒါနေကေယ်ဝဲဘွံ. ပိုယ်နာဖဒ်ဒိုတ်နေတ်. ကျိယ်ညျိယ်သတယ်. အိုတ်ထံတ်ဝဲ. ဖဲ (ဝေရဉ္စာ) ကံသ်ပလံသ်ကဒ်ဝသ်. ပတီရှံဒ် ထံတ်ဃို. ဒးဒ်ပွဲသ်နဲသ်သံယဲသ်ကယယ်. နုံလ်ကဒ်ဝဲဝသ်လံယ်.

ပိုယ်နာဖဒ်ဒိုတ်နတ်. မးကစသ်ယွယ်ကဒ်ဝသ်. ရှံဒ်ထံတ်ပလဲဝဲနသ်ကေ. မယ်နဒ်မေလံယ်လေလ်. မယ်ဘွေဒ်ဘွေဒ်အသ်ဃို. တနီယ်မဒ်တနံတ်ဘတ်ဝဲ. ကစသ်ယွယ်လးယ်လံယ်. တသ်တနီတ်ဖဲ (ဝေရဉ္စာ) ကံသ်တသ်သတ်ဝီယ်လံယ်ဒို (ဒုဗ္ဗိက္ခန္ဓ ရကပ်) ဆဲဒ်ခါဘတ်တံယ်နဝဲလံယ်နဲသ်သံဖုညာ (ဝေရဉ္စာ) ဒံတကံသ် ဝေသ်ပူယ်တဃုယ်. ဟဒ်လဲဒ်ကြံသ်မေယ်ဒိုတ်နသ်ကေ. တနံတ်တးယ်ဖိုသေတ် မဒ်. တနေသ်ဝဲဃို. ဘတ်ပေယ်ပါဝဲ. နဒ်ဒိုတ်ရဒ်မဒ်လံယ်. သံကမ္မးသ်သေတ်နတ် လုံ (ဥတ္တရာပထတိုင်း) နူလ်ဟဲဒိုတ်ကဒ်သဒ်မေသ်ဝဲ. ကသေတ်ကိုယ်သဲယ်တကွဒ် အိုတ်. နေသ်ဝဲ. မယောဟုသဒ်ကျာဖို. တခွဲတနလ်နတ်. ဘတ်အံတ်နဒ်ကိုယ် အိုတ်ဝဲလံယ်.

### (အရှင်မောဂ္ဂလာန်) တကိုကစသ်ယွယ်ကြိဝဲ

ဒးဒ်မေယ်ဒိုတ်အဟယ်ရဒ်. ဘတ်ပေယ်ပါနဒ်ဝဲ. နဲသ်သံတကွဒ်. ထိတ်ဘတ် ဝဲဒတ် (အရှင်မောဂ္ဂလာန်မထေရ်) နတ်လုံဟံတ်ဒိုတ်ဖဲလလ်အိုတ်. ဟံတ်ဒိုတ်သိုဝံ. ကဟီနဒ်ဒးဒ်တကို. ဒံဒ်ဝဲနတ်မေသ်ဂေယ်ဂေယ်. လုံမုဒ်ကျိကပူသ်လဲယ်ဒေါဒ် ဂုယ်သဒ်. မေယ်ဒိုတ်နတ်ဂေယ်ဂေယ်. ဃေကညာပတီရှံဒ်ထံတ်ဝဲလံယ်. ကစသ် ယွယ်တဟေတ်ခွေဒ်. ကြံဝဲဒတ်လံယ်. နဲသ်သံဖုညာ. ပေယ်ပါဖွတ်နဒ်ဝဲနသ်ကေ. ဘတ်ဆဲလုံအဟယ်ရဒ်ဃို. အကဒုဖိုသေတ်မဒ်. တဟေတ်ပျဒ်သဒ်ကအီတ် ကအိုဒ်တအိုတ်. လိုတ်ဘတ်တဒ်မဲဒ်ဝဲ. လောပဒ်တသ်အး. ဒေဒ်တပလးသဒ်ဒွဲ ဒုတ်ပလဲလ်ဝဲ. ဝသ်ဒွဲသးလာ. ပေယ်ပါဒိုတ်နဒ်. ကဒ်ဝသ်အိုတ်ဝဲလံယ်.

တုယ်ဝသ်ထွေဒ်ဘွဲ. တမံသ်ပေဒ်ကစသ် (ဝေရဉ္စာ) ပိုယ်နာဖဒ်ဒိုတ်. ကထွေဒ် ခယီ. လဲယ်တဲကွးဒံဒ်သီတ်ညာဝဲ. နတ်ဘွဲမဒ်. ပိုယ်နာဖဒ်ဒိုတ်နတ်. မယ်နဒ် တသ်ဖျဲဒ်. ပူသ်ပူယ်ဖျဲဒ်ဝဲဃို. ခါအီယ်မဒ်နံတ်ဘတ်ဝဲ. လုံဝသ်နွဲခါသးလာဆးကတံသ်. တမယ်ဘူတ်ဘတ်ဝဲနတ်. အတိုချဒ်ကေယ်တနီယ်ဃံ. ကရံပျုဒ်စူဒ်မယ်ဘူတ် ဖဒ်ဒိုတ်ဝဲလံယ်.

ကစသ်ယွယ်နတ်. ဒးဒ်သရဏကိုယ်သီဒ်လဒ်. ပွဲဂးသ်ကွးယ်တီယ်. ဒံဒ်အိုတ် ဝဲ. ပိုယ်နာဖဒ်ဒိုတ်. ဝီယ်ဘွဲ. သံကမ္မးသ်ယဲသ်ကယယ်. ပျလ်ထံတ်လောလ်ဒီ (ဒေသစာရီခရီး) လဲယ်ကညဒ်တုယ်ကေယ်ဝဲလုံ. သယ်ဂူတ္တီဒ်ကံသ်ပူယ်ခူဝေသ်ဖို ဖုညာ. ယွယ်ဒးဒ်သံကမ္မးသ်. ပျုဒ်စူဒ်မယ်ဘူတ်ဆဲဒ်ကဒ်ဝဲမေယ်ဒိုတ်လံယ်.

## တနာပတ်ယဲသ်ကယယ်

နေတ်ဘုံ. တနာပတ်ယဲသ်ကယယ်နေတ်. ဒိုတနေလ်သဒ်ဒးဒ်နဲသ်သံ. အိုတ်  
ဝဲလုံဖျသ်ကရးကိုပူယ်. နဲသ်သံသေတ်အံတ်ဝီယ်အိုတ်တံသ်. အံတ်ကေယ်ဝဲဒတ်.  
အံတ်ဝီယ်မိဝဲပြဒ်ပြဒ်လံယ်. မိဝဲယ်ထးတ်. လံယ်လုံထီကိုပူယ်. လိုသ်ကွဲလုသ်ထီ  
ကလသ်ပြဒ်ဝီယ်. ဖျသ်ကရးဒွဲဒွဲ. တကြးဒ်တဂေယ်. မူဒ်ကျေဒ်တကွဒ်မယ်ဝဲဒတ်  
လံယ်.

တနီယ်မုသ်ဒေါဒ်တသ်ဂေယ်တကွဒ်. နဲသ်သံကဒဲဒဲ. တဲဖိုတ်ဝဲလံယ်. နဲသ်သံ  
သေတ်ဇုံ. သုကွသ်ကတ်မံယ်. တနာပတ်သေတ်တကွဒ်. ဖွတ်နဒ်ဘတ်အိုတ်ဒတ်  
(ဝေရဉ္စာ) ကံသ်ခါ. မူဒ်ကျေဒ်ဖံဒ်တအိုတ်နဲမီယ်. ခါအီယ်အံတ်ဘတ်. တသ်ဝီတ်  
ဆးဘုံ. မူဒ်ကျေဒ်ဖံဒ်ပျဒ်ဝဲဒတ်. ပြဒ်ပြဒ်လံယ်.

မေလုံနဲသ်သံဖုညာ. ဖွတ်နဒ်ဝဲ (ဝေရဉ္စာ) ကံသ်ခါနေတ်မေသ်ဂေယ်ဂေယ်.  
လးပွဲယ်ဝဲခါအီယ်သေတ်မေသ်ဂေယ်ဂေယ်. ဂးသ်ကွဲယ်တီယ်ကျီယ်အိုတ်  
ဝဲဒတ်လံယ်. တဲဝဲဒတ်ခါ. ကစသ်ယွယ်ဟဲကညဒ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. လုံယယ်ကစသ်. ဟဲကညဒ်ခါ. သုတဲအိုတ်ဖိုတ်ဝဲ  
ဒးဒ်မဒုတသ်တဲလဲတ်. စဒ်ထံတ်ဝဲယို.

အိုတ်ဖိုတ်. ဒေဒ်အီယ်လံတ်မံယ်ကစသ်. ရံဒ်ထံတ်ကဒါဝဲဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

မေသ်ဝဲတနာပတ်ယဲသ်ကယယ်အီယ်. လုံညာခါ. ကဲဘတ်ဝဲလာကသေတ်  
ယဲသ်ကယယ်လံယ် (အာဇာနည်သိဇ္ဇော) ကသေတ်အံတ်ဝီယ်. အိုတ်တံသ်စပျေဒ်  
သေဒဒ်. ထိုအာဒးဒ်ထီဖျောသ်ဒုံဒ်အံတ်ဝီယ်. မူယ်ဟဒ်လဲဒ်တရေဒ်. ဖုတီသ်ဖုကွဒ်  
ဖူဝဲဒတ်လံယ်တဲဘုံ. နဲသ်သံဖုညာ. ဃေကညာပတီရံဒ်ထံတ်ယို. အတေဒ်ဇဒ်ကျံ.  
ကေယ်တဲပျဒ်ဟောဖှာကဒါဝဲဒေဒ်အီယ်လံယ်.

## အတေဒ်ပျေဒ်ယဒ်. တနာပတ်သေတ်လုံညာကဲသဒ်

လုံညာခါ. ဒူပြသ်ကသီကံသ်ပူယ်. ပျယ်မတဒ်စံယ်ပယ်ဒိုတ်. အိုတ်ကဲဒေဒ်  
စံယ်ပယ်ခါ. ယွယ်လံဖိုနေတ်. ကဲထံတ်ဝဲလုံ. အမဒ်မျိုလံယ်. တုယ်ခါဘတ်ဘုံ.  
လုံစံယ်ပယ်ဒိုတ်အိုတ်ကျံကျိုဂေယ်ဝါ. အိုတ်ဖှာတဲသိုတ်သံ. ပံညာကစသ်တဂေယ်.  
ကဲထံတ်ဝဲလံယ်.



တနီယံမုသဒေါဒါဒိ. စံယံပယံဒိတံနုတံ. ဟိဒိစယံတရေဒိ. ကိသံဂံယံကလဒိ. ဟိဒိဝဒိဂဲယံထံတံ. ဟူဘတံဝဲဘုံ. ပျေတံကတံယံထံတံ (အာဇာနည်သိန္ဓော) ကသေတံယဲသံကယယံဝိယံ. ဒဒိသုဒိအေယံကယံလ္လိသံပါ. ထွဒိဟဒိထံတံလဲယံ ဝဲလံယံ. မယံခုတံလံယံဟိဒိစယံတရေဒိဝိယံ. ဟာကေယံလုံဒူပြံသံကသိကံသံ ပူယံတုယံဘုံ. ပေယံပါလံယံဘွဒိ (သိန္ဓော) ကသေတံတကူဒိ. ပလုသံနးမူဆးခုတံ ဃေဒိ. စပျေဒိထီအံတံဝိယံ. လုံနံသံစသံသေတံလံသံကွဲ. ဂေယံဝါခုတံကဘဒိ. မိနံယံပြဒိအိုတံဝဲလံယံ.

အိုတံတံသံကေယံ. စပျေဒိသေဒိယသံဖုညာ. ကဘတံမယံဒေဒိလဲတံ. ရုံဒိ ထံတံစံယံပယံအိုတံတံသံစပျေဒိသေဒိယသံ. ထိုအာထီဝိယံ. ဝိတံရှးတသံ. ကသေတံလာဖုညာ. ဒုဒိအံကေယံဇံယံ. ကညံတကူဒိ. စံယံပယံတံတးမယံဝိယံ. ပွဲဒုဒိအံဝဲကသေတံလာ.တဖုညာနုတံလံယံ. ကသေတံလာဖု. အံဝိယံဘုံ. မူယံ တရေဒိဝိတံဟဒိပတံယံ. ဖုတီသံဖုကူဒိဝဲဒတံ. စံယံပယံအေဒိထံတံ. ပတေပံဒိ ကြံယံ. ကွသံလံယံနုသံတသံပွဲပူယံ. ထီတံစိုဘုံ. ကေဒိဝဲယွယံလံအမဒိတဲဝဲဒတံ. အမဒိဇံ. နကွသံကတံမံယံ. ကသေတံလာတဖု. စပျေဒိသေဒိအိုတံတံသံအယသံ. ထိုအာထီတဲဒိအံဘတံဝဲယို. မူယံတရေဒိဟဒိဝိတံပတံယံ. ဖုတီသံဖုကူဒိဝဲ.

မေလုံ (သိန္ဓော) ကသေတံဖုညာ. ပလုသံနးမူလးပွဲယံအထီအံဝဲနသံကေ. ခုတံကဘဒိဂးသံကွးယံ. ကေယံမိနံယံဝဲလုံလံသံကွဲ. တသံနုတံဂေသံကျိယံအိုတံ ဝဲဒေဒိလဲတံ. စဒိဝဲနုတံမံယံ. ယွယံလံပညာကစသံအမဒိခံ.

ကစသံစံယံပယံဒိတံဇံ. လာကသေတံနုတံ. အမျိုဇဒိညဒိဝဲယို. အယသံ မယံသဒိ. စပျေဒိသေဒိထီ. တဲဒိတဲဒိအံဘတံဝိယံ. မူယံဝဲဒတံလံယံ.

မေလုံ (သိန္ဓော) ကသေတံဖုညာ. အမျိုမျဒိယို. ဆးနးမူခုတံစပျေဒိထီစေဒိ. အံဘတံနသံကေမူယံဝဲတအိုတံမေသံလံယံကစသံ. တဲရုံဒိကဒါဝဲလံယံ.

### ဇေဒိပံကေယံဝဲ

ကစသံယွယံနုတံ. အတေဒိဇဒိကျံ. ကေယံဟောပျဒိကဒါဝဲဒေဒိနုတံ ဝိယံဘုံ. ဖိုအဲတံနဲသံသံသေတံဇံ.

လုံညာခါလာကသေတံယဲသံကယယံနုတံ. ခါအီယံမေသံဝဲတနာပတံယဲသံ ကယယံလံယံလုံညာခါ (သိန္ဓော) ကသေတံယဲသံကယယံနုတံ. ခါအီယံမေသံ

ဝဲနဲသံသံသဲသံကယယ်လံယ်. လုံညာပျယ်မတဒ်စံယ်ပယ်ဒိုတ်နတ်. ခါအိယ်မေသံ  
ဝဲ (ညီတော်အာနန္ဒာ) လံယ်.

လုံညာခါပံညာကစသ်အမဒ်နတ်. ခါအိယ်မေသံဝဲယယ်ကစသ်ယွယ်လံယ်.  
.ပံပျဒ်ကေယံဝဲဇဒ်တောယ်ဝီယ်.

ဖိုအဲတ်နဲသံသံသေတ်ဇံ.

မေသံဝဲဟောပျဒ်ဝီယ်. အချေယယ်တကူဒ်အတးသူယ်တောယ်ကံဖုညာ.  
မေတိုကံတ်ဘတ်. လောကဓယ်. ခုတ်ကဘဒ်ခါမေသံဂေယ်ဂေယ်. ဖွတ်နဒ်ခါမေသံ  
ဂေယ်ဂေယ်. ဖံဒ်ပျယ်တအိုတ်ဝဲမေသံလံယ်တဲဝီယ်. လုံဖံလလ်မေဒ်တေယ်သနယ်  
တံယ်ဟောဖှာဝဲဒတ်လံယ်.

### အနုဒ်ချို့မေဒ်တေယ်သနယ်တံယ်

သဗ္ဗတ္ထ ဝေ သပ္ပရိသ စန္ဒိ  
နကာမကာမာ လပယန္တိ သန္တော  
သုခေါ ဖုဋ္ဌာ အထဝါ ဒုက္ခေန  
နဥစ္စာဝံအထ ဝါပဏ္ဍိတာအသယန္တိ  
အခံလုံပကညံ ... သူယ်တောယ်ကံဖုညာနတ်. ခယ်တယ်ယဲသံပါ. စဒ်ထံတ်  
ခဲလးသံကွာ. လိုတ်တဒ်မဲဒ်တတအိုတ်ပဲယ်ဖိုဒ်ဝဲဒတ်လံယ်.  
သူယ်တောယ်ကံဖုညာနတ်. လိုတ်ဘတ်ပိုဒ်ထူဒ်အယ်  
ယိုယ်. ကယ်မကိုယ်ကွာ. တတဲဖှာဝဲလံယ်. ပံညာအိုတ်  
ကစသ်နတ်ခုတ်ကဘဒ်ဖွတ်နဒ်တိုကံတ်ဘတ်နသ်ကေ.  
သဒ်ခုသဒ်လံယ်အမူယ်အယယ်တမယ်ဖှာဝဲလံယ်.

မေသံဝဲမေဒ်. တေယ်သနယ်တံယ်. ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သော  
တယ်ပယ်စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

(ရဟန်းငါးရာ) ပိုဒ်ထူဒ်ဒီပယ်လီ



(၉)

### (အရှင်ဓမ္မိကမထေရ်) ဝိဒ်ထူဒ်

ကစသ်ယွယ်နေတ်. သယ်ဂူတ္တိဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ် အိုတ်ခုတ်ဒေဒ်ခါ. အကျံပျုဒ်ဝဲ (အရှင်ဓမ္မိကမထေရ်) ဃို (နအတ္တဟေတု. နပရဿဟေတု) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်ဟောဖှာဝဲဒတ်လံယ်.

### ပျိဒ်ခိုဒ်ပယ်ကဲသ် (ဓမ္မိကဥပါသကာ)

ဖဲသယ်ဂူတ္တိဒ်ကံသ်ပူယ်နေတ်. ဒးဒ်သူယ်တောယ်ကံတရာဂေယ်ဝါ. ဘတ်ကြးဒ် ဂေယ်ဒိုတ်. အူပဒ်သကယ်အိုတ်တဂယ်. မိယ်လုံ (ဓမ္မိက) မေသ်ဝဲအိုတ်ဒးဒ် ဟိတ်ဃံကစသ်. တနီယ်မုသ်ဒေါဒ် (ဓမ္မိကဥပါသကာ) နေတ်မိုတ်ကဲသ်နဲသ်သံဃို. တဲတ်ပးဒ်ဝဲဒးဒ်အမာလံယ်အဲတ်ဒေမုတ်ဇုံ. ယယ်နေတ်. လုံကစသ်ယွယ်သယ် သနယ်ဒွဲ. မိုတ်ကဲဝဲသ်နဲသ်သံလံယ်. အဲတ်ဝယ်ဇုံ. ယယ်အီယ်. ခါအီယ်အိုတ်ဒးဒ် ဟုံဒ်သဒ်. ခေါဒ်ကွသ်တုယ်လုံဖိုအိုတ်ဖွဲတ်ဝီယ်မံယ် (ဓမ္မိကဥပါသကာ) အိုတ် ခေါဒ်ဝဲဒတ်ဖိုအိုတ်ဖွဲတ်ဝီယ်. တုယ်လုံဖိုဟဒ်သေဘွံ. ဃေထဒ်ဝဲခွေဒ်. အဲတ်ဝယ်ဇုံ. ခေါဒ်လုံဖိုသတ်ခါဘတ်ဒေါဒ်မံယ်တဲဘွံ. (ဓမ္မိကဥပါသကာ) နေတ်.

လုံနအိုတ်ဃေခွေဒ်မေသ်ဂေယ်ဂေယ်. တဃေခွေဒ်မေသ်ဂေယ်ဂေယ်. မဒု အဘျံဒ်အဖိုတ်အိုတ်လဲတ်. နံသ်စသ်လံယ်. ဒေဒ်ကပူယ်ဝဲတသ်ဖွဲတ်ကွာ. ကဘတ်ခါ လဲယ်မယ်ဝဲလံယ်. ဆိုမိုတ်ဝီယ်ပလ်တံသ်ကညံကွာလဲယ်ကဲဝဲသ်ခါလံယ်.

## မိဒ်သာခွန်ကဲထံတ်ယဟာတယ်

(အရှင်ဓမ္မကမထေရ်) နေတ်မယ်လိုနေကမထာဝီယ်. ဂုယ်လံယ်ကွဲဒ်စးဒ်အာ  
ထိုဒ်ဝဲတယေလ်တမံသံသံတသ်မယ်ဝီယ်ကတးသ်ကဲထံတ်ယဟာတယ်လံယ်.

လုံကဲကညံခါ. ဖိုမာတကွဒ်ကကွသ်ကဒါဂံသ်. ပလံသ်ဟာကေယ်လုံ.  
သယ်ဂူတ္တိဒ်လံယ်. မိသာသဒ်စုဒ်တိုလောလ်သဒ်. တဲပျဒ်ဂုယ်ဝဲတရာ. ဖိုခွါနေတ်  
ထွဲ ဒ်ကညံကွာကဲဝဲသံခါ. အာထိုဒ်တရာတယေလ်တမံသ်. ကဲထံတ်ဝဲယဟာ  
တယ်လံယ်.

အမာနေတ်. ယဝယ်ဇံယ်ကဲသံခါလီ. ယဖိုခွါသေတ်လဲယ်ကဲထဒ်ဒေါဒ်ဝဲ.  
ယဲတဂယ်အိုတ်လုံကညံကွာ. မဒုအဘျံဒ်အဖိုတ်. ကအိုတ်ဝဲလးယ်လံယ်. ယယ်နသ်  
ကေ. ကကဲနဲသ်သံ. ဆိုမိုတ်ဝီယ်. လဲယ်ကဲသံမုတ်. ဂုယ်လံယ်တရာ. တယေလ်  
တမံသ်. ကဲထံတ်ဝဲဒတ်ယဟာတယ်လံယ်.

တနီယ်မုသ်ဒေါဒ်. လုံတရာသပေယ်ကွာ. တသ်တဲဟဲဖှာဝဲဒတ်. နဲသ်သံသေတ်  
ဇုံ. (ဓမ္မကဥပသကာ) နေတ်နံသ်စသ်လိုယ်. တရာအိုတ်ဃို. ထွဲဒ်ကညံကွာ.  
ကဲထံတ်သံခါ. တယေလ်တမံသ်. ဂုယ်လံယ်တရာ. ကဲထံတ်ယဟာတယ်. ဖိုမာ  
သေတ်. ပွဲတုယ်ဝဲလုံ. အရဟတ္တဒ်ဖိုယ်လံယ်. တဲဝဲဒေဒ်နေတ်ခါ. ကစသ်ယွယ်ဟဲ  
ကညဒ်. ဒးဒ်မဒုတသ်တဲ. သုအိုတ်သကောဒ်ဟဲဝဲလဲတ်. စဒ်ဃို. ဒေဒ်အီယ်မံယ်  
တဲဝဲပတီရုံဒ်ထံတ်ကဒါဘုံ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. တသ်လုံပံညာအိုတ်ကစသ်နေတ်. နံသ်စသ်ဂေသ်  
ကျိုယ်ဃို. ပွယ်ဂယ်ဂေသ်ကျိုယ်ဃို. လောကီယ်စီစေယ်ချာသယ်. တလိုတ်ဘတ်ဝဲ.  
ဒးဒ်ကြးဒ်ဝဲတရာ. တရာနေတ်လံယ်. ကမယ်ပူယ်ဖွဲဒ်ပညိုတ်အိုတ်ဝဲဒတ်လံယ်  
တဲဝီယ်. လုံဖဲလလ်ဓမဒ်တေယ်သနယ်တံယ်. ဟောဖှာဝဲလံယ်.

## အနေဒ်ချိုဒ်ဓမဒ်တေယ်သနယ်တံယ်

နအတ္တဟေတု နပရဿဟေတု

နပုတ္တမိစ္ဆေ နဓနံ နရန္တံ

နဏုစ္ဆေယျ အဓမ္မေနသမိဒ္ဓိမတ္တနော

သသီလဝါပညဝါဓမ္မိကောသိယာ

အခံလုံပကညံ ... ပံညာအိုတ်ကစသ်နတ်. နံသ်စသ်ယိုမေသ်ဂေယ်. လုံပွယ်  
ဂယ်ယိုမေသ်ဂေယ်. ကပလးမယ်ဝဲတသ်အး. လုံတသ်အး  
ယိုနလ်ဝဲစုကဝဲယ်ပျီဒီ. ထီကံသ်တကွဒ်. တလိုတ်ဘတ်ဝဲ.  
ဒးဒ်တကြးဒ်တတရာဂေသ်ကျိယ်ဖုညာ. နံသ်စသ်ဒိုတ်ထံလး  
ပွဲယ်. တကွဲဒ်စးဒ်မယ်ဝဲဒေဒ်ဝဲပွယ်နတ်. သီဒ်လဒ်အိုတ်.  
ပံညာအိုတ်. တရာအိုတ်ပွယ်မေသ်ဝဲလံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်. ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သော  
တယ်ပယ်စဒ်ထံတ်. တုယ်ကေယ်ဝဲလံယ်.

(အရှင်ဓမ္မိကမထေရ်) ဝိဒ်ထူဒ်ဒီယ်လီ



( ၁၀ )

### ကနတ်တရာပွယ်ယဲသ်ကယယ်ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဝူထွန်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်  
ဒေဒ်ဝဲခါ. အကျံပျုဒ်ဝဲပွယ်ကနတ်တရာ. ယဲသ်ကယယ်ဃို. (အပ္ပကာတေမနု  
ဿေသု) စဒ်ထံတ်မေဒ်တေယ်သနယ်တောယ်. ဟောဖွာဝဲဒတ်လံယ်.

### ပျိဒ်ခိုဒ်ပယ်ကဲသ်

လုံသယ်ဝူထွန်ကံသ်. ဖဲကွဲတဘိုအိုတ်ဝဲဒတ်. ပွယ်ယဲသ်ကယယ်နေတ်. စူဒ်ပံ  
မယ်ဘူတ်ဖိုတ်ဝဲ. ပလ်လံယ်သဒ်. သံတနယ်မုသ်ဝါ. ကဒိုကနတ်တရာ. ကနတ်  
ဝဲဒတ်လံယ်. တနသ်ကေ. ပွယ်တကွဒ်. သံတနယ်ကွဲယ်မုသ်ဝါ. ဒိုကနတ်တရာ  
တကဲ. ဘတ်တနံယ်ကမိဖှောဒ်ဟုလောလ်သဒ်ဃို. ကေယ်လုံဟိတ်. ဘတ်တနံယ်  
သဒ်ဒိုတ်တံတ်ဃို. ကေယ်လုံဟိတ်. ဘတ်တနံယ်. မယ်နဒ်ဒိုတ်ဃို. ကေယ်ကဒါလုံ  
ဟိတ်. ဘတ်တနံယ်မိခေဃို. ကေယ်လုံဟိတ်. တုယ်လုံမုသ်ဝါဘွံ. နဲသ်သံဖုညာ  
ဟူဘတ်သိတ်ညာဝဲဃို. လုံတရာသပေယ်ကွာ. တဲအိုတ်သကောဒ်ဖိုတ်ဝဲလံယ်.  
ကစသ်ယွယ်ဟဲတုယ်စဒ်ဝဲ. တဲရှံဒ်ပျုဒ်ထံတ်ကဒါဂေသ်ကျိယ်နေတ်. ကစသ်ယွယ်ခံ.  
ဖိုအဲတ်နဲသ်သံသေတ်ဇုံ.

သတ္တဝယ်သေတ်နေတ်. မေသ်လုံအအာ. ဒိုတနေလ်သဒ်ဒးဒ်. စိုယ်ဃတ်  
လံယ်. စွဲလာလောဒ်ကံဝဲစိုယ်ဃတ်လံယ်. စိုယ်ဃတ်ထီဝသ်. မေသ်ဝဲနေတ်ဗယ်.



ခံဂလ်ပူယ်ဖွဲ့ဒ်. လဲယ်ကဲဝဲပွယ်နေတ်. အိုတ်ဝဲလုံအရှယ်လံယ်. တဲဝီယ်လုံဖဲလလ်  
မေဒ်တေယ်သနယ်တံယ်ဟောဖှာဝဲဒတ်လံယ်.

### အနေချိုဒ်မေဒ်တေယ်သနယ်တံယ်

၁။ အပ္ပကာတေ မနုဿေသု

ယေဇနာ ပါရဂါမိနော

အထာဟံ ဣတရာပဇာ

ထီရမေဝ နုဓာဝတိ

အခဲလုံပကညံ ... ပွယ်ခဲလးသ်ကွာနေတ်. နေတ်ဗယ်မေသိဝဲ. စိုယ်ဃတ်ထီ  
ဝသ်. ခံဂယ်ပူယ်ဖွဲ့ဒ်လဲယ်တုယ်ကဲဝဲပွယ်နေတ်. မေသ်လုံ  
အရှယ်လံယ်. သတ္တဝယ်လုံအဂယ်ဖုညာနေတ် (သက္ကာယ  
ဒိဋ္ဌိ) ဘုံဒ်ကွဒ်ထုံဒ်ဃလ်ဝဲဃို. စိုယ်ဃတ်ကွာမေသ်.  
လေအီယ်တပယ်ဟာကေယ်စိတ်ကဒါဝဲလံယ်.

၂။ ယေစခေါ သမ္မာဒက္ခာတေ

ဓမ္မေဓမ္မာနုဝတ္တိနော

တေဇနာပါရမေဿန္တိ

မဇ္ဈဓေယျံ သုဒုတ္တရံ

အခဲလုံပကညံ ... ဂေယ်ဝါဟောဖှာတရာတကွဒ်. ကြးဒ်ဒးဒ်တရာဂုယ်လံယ်  
အာထိုဒ်ဝဲပွယ်ဖုညာနေတ်. ခံပူယ်ကဲဝဲသီပယ်ကံသ်. သယ်  
သယယ်ဝိုဒ်ထီကျိုနေတ်. ခံဂလ်ပူယ်ဖွဲ့ဒ်နေတ်ဗယ်မေသိဝဲ.  
လုံထီဝလ်ခဲတုယ်ဘတ်ညံဝဲလံယ်.

မေသိဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘုံ. ပွယ်အာဂယ်ဖုညာ. သော  
တယ်ပယ်စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

ကနုတ်တရာပွယ်ယဲသ်ကယယ်ဝိုဒ်ထူဒ်စီယံလီ



( ၁၁ )

## နဲသ်သံတမ္ဗိယံယဲသ်ကယယ်ဝိဒ်ထွန်

ကစသ်ယွယ်နေတ်. သယ်ဝူထွီဒ်ကံသ်. စေယ်တဝိယံဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဒေဒ်ဝဲခါ. အကျံပျူဒ်ဝဲ. ဟဲဘာကစသ်ယွယ်တုယ်. နဲသ်သံတမ္ဗိယံယဲသ်  
ကယယ်ဃို. (ကဏှံ ဓမ္မံ ဝိပ္ပဟာယ) စဒ်ထံတ်မေဒ်တေယ်သနယ်တေယ်ဟောဖှာ  
ဝဲလံယ်.

## ပျိဒ်ခိုဒ်ပယ်ကဲသ်

(ကောသမ္ဗိတိုင်းသား) နဲသ်သံယဲသ်ကယယ်နေတ်. မေသ်ဝဲဝသ်ထွဲဒ်တဘျံခါ.  
ကဘာကစသ်ယွယ်. ဟဲတုယ်ဝဲလုံစေယ်တဝိယံဖျသ်လံယ်. ဘာလံယ်ကစသ်ယွယ်  
ဝိယံဆိတ်နံယ်ဝဲခါ. ကစသ်ယွယ်နေတ်. ဒးဒ်နဲသ်သံဖျညာစရဲဒ်ကြးဒ်ဝဲ. တရာ  
ဖျညာကဟောဖှာလံယ်ဘတ်သ်ဃို. လုံဖံလလ်မေဒ်တေယ်သနယ်တံယ်ဟော  
လံယ်နေဝဲလံယ်.

## အနေချိုဒ်မေဒ်တေယ်သနယ်တံယ်

၁။ ကဏှံ ဓမ္မံ ဝိပ္ပဟာယ  
သုက္ကံဘာဝေ ထ ပဏ္ဍိတော  
ဩကာအနောက မာဂမ္မ  
ဝိဝေကေယတ္ထ ဒူရမံ

အခဲလုံပကညံ ... ပံညာအိုတ်ကစသ်နေတ်. အးခေဒ်မေသ်အာကူသိုဒ်ဒူစရိဒ်  
တရာ. ပဲယံဖိုဒ်တးယ်ကွေလ်ဝဲ. ဂေယ်ဝါတရာ. ဘူတ်ဘာ

ဖုညာ. လုံတနယ်အိုတ်လံသ်ဟိတ်ပူယ်နေတ်. တမေသ်  
ဟိတ်ပူယ်လးယ်မေသ်ဝဲ. မုံသ်ပးယ်တအိုတ်. တသ်ဘွေတ်  
ကညံသ်ကွာ.

၂။ တတြာဘိရတိ မိစ္ဆေယျ  
ဟိတွာကာမေအကိဉ္ဇနော  
ပရိယောဒပေယျ အတ္တာနံ  
စိတ္တ က္လေသေဟိ ပဏ္ဍိတော

အခံလုံပကညံ ... ပံညာအိုတ်ကစသ်နေတ်. ပဲယ်စိုဒ်ဝဲကယ်မကိုယ်ဝီယ်. ဘတ်  
ကိုသ်ဂံယ်သဒ်အံဒ်တအိုတ်ဝဲ. မုံသ်ပးယ်လံသ်ကွဲနေတ်လိုတ်  
ဝဲဒိုတ်မဒ်လံယ်. ဘတ်အးသဒ်ခေဒ်မေသ်ဝဲ. (နီဝရဏ  
တရား) ကွာနံသ်စသ်နေတ်ထုံဒ်ပူယ်ဖွဲဒ်မယ်ဂေယ်ဝဲသဒ်  
လံယ်.

၃။ ယေသံ သမ္မောမိ ယင်္ဂေသု  
သမ္မာ စိတ္တံ သုဘာဝိတံ  
အဒါန ပဋိနိဿဂ္ဂေ  
အနုပါဒါယ ယေရတာ  
ဒီကာသဝေါ ဖုတိမန္တော  
တေလောကေ ပရိနိဗ္ဗုတာ

အခံလုံပကညံ ... နေသ်အရဟတ္တမဲဒ်ပံညာဂေသ်မေသ်ဝဲ. ဗောဇ္ဈင်တရာ  
ကွာနေတ်. ပလ်သဒ်ဝီယ်ဂုယ်ပွာများဝဲ. စွဲလာမူဒ် (ဥပါဒါနံ)  
လးယ်ဝဲပဲယ်စိုဒ် (ဥပါဒါနံ) မေသ်နေတ်ဗယ်ပူယ်မုံသ်ဝဲ  
အယ်သဝေါလးသ်ဝီယ်. တကိုစိုကမံယ်ဖွာ. ယဟာတယ်  
ပိုတ်ကိုယ်ဖုညာနေတ်. ဖဲလောကဒ်ပူယ်. ပရိနေတ်ဗယ်  
ပျဒ်ဝဲလံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘုံ. နဲသ်သံတမ္ဘိယံယဲသ်ကယယ်  
ဒးဒ်. အာဂယ်ကညံသေတ်ဖုညာ. သောတယ်ပယ်စဒ်ထံတ်. တုယ်ကေယ်ဝဲဒတ်လံယ်.

နဲသ်သံတမ္ဘိယံယဲသ်ကယယ်နိဗ္ဗိဒ်သုဒ်ဝီယံဒေဝိ



## ပဏ္ဍိတဝဂ္ဂ

ပဏ္ဍိတ . ပံညာအိုဒ်တရာ

ဝဂ္ဂ.ဝဂ် . အစူဒ်ဆေဒ်. (ဝါ) အခါဆေဒ်

ပဏ္ဍိတဝဂ္ဂ. ပဏ္ဍိတဝဂ် . ပျဒ်လံယံပံညာအိုတ်တရာဂေသ်(ဝါ) ပံညာအိုဒ်တရာစူဒ် ဖဲ.ပဏ္ဍိတဝဂ်.အိယံ.ပွယ်သီတ်ညာတရာ. တရာအိုတ်ကစသ်လံယံ. (ဝါ) ကောဒ်သူယံတောယံကံထဲဒ်ဂေသ်ကျိယံ. ပျဒ်လံယံပလ်ဝဲ. ပံညာအိုတ်ကစသ်သေတ်နံသ်စသ်သေတ်ဒေဒ်ကဂေယံ. သိုတ်သံလံယံသဒ်အိုတ်ဝဲ. လုံပွယ်ဂယံသေတ်ဟေတ်ဝဲဂေသ်ကျိယံသေလံယံ. ဒေဒ်ဝဲပွယ်မျိုနေတ်. ကြးဒ်ပံထဲဒ်ဂေယံမေသ်ဝဲ. ပျဒ်ဝဲပံညာအိုတ်ဂေသ်ကျိယံနေတ်. (၆) ခူတ်မျံဒ်မေသ်ဒေဒ်. ပဏ္ဍိတဝဂ်နေတ်ကတးသ်ဝိယံဝဲဖဲအိယံလံယံ.

## ပဏ္ဍိတဝဂ် . ဝိယံလိ

၇။ အရဟန္တ ဝဂ်

( ၁ )

ဇီဝကပဉ္စဝိဒ်ထွဋ်

ကစသ်ယွယ်နေတ်. ယယ်စကျိယ်ကံသ်. တရတ် (ဇီဝက) အူယေယ်ပူယ် တခေါင်ကွာဖျသ်. ဆိတ်နံယ်အိုတ်ဝဲခါ. အကျံပျုဒ်ဝဲတရတ် (ဇီဝက) စဒ်ပျတ် သနယ်ဃို. (ဂတဒ္ဓိနော ဝိသောကဿ) စဒ်ထံတ်မေဒ်တေယ်တောယ်ဟောဖွာ ဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

ကမယ်သီယွယ် (ဒေဝဒတ်) ထိုတ်တလေတ်လံယ်လးသ်

တဘွံခါဒေါဒ် (ဒေဝဒတ်) နေတ်ပူပံဒးဒ် (အဇာတသတ်) ကမယ်သီကစသ် ယွယ်ထံတ်လုံ (ဂိဇ္ဈကုဋ်) ကစးသ်ခိုတ်. ဆဲလးသ်ထုဝီယ်. ထိုတ်တလေတ်လံယ်. လးသ်ဖဒ်ခိုတ်လံယ်. လးသ်ဖဒ်ခိုတ်နေတ်. လးသ်တောဒ်မောဒ်ခီလိုတ်. အိုတ် ခေါဒ်ကြံဘတ်ပလ်ဝဲဃို. လးသ်ကေဒ်ဖောဒ်ဘတ်. ယွယ်ခံတ်မုသ်ခီ. သွိုတ်ဒုဒ် ထံတ်. အေတ်ထုဒ်တကီဝဲခိုတ်မဒ်လံယ်.

နဲသ်သံဖုညာ (ဂိဇ္ဈကုဋ်) ကစးသ်ခံတ်ထေဒ်အိုတ်. (မဒ္ဒကုစ္စိ) ဖျသ်ကေယ် ရှးပလ်ဝဲကစသ်ယွယ်ခံ.

ရှုယယ်လုံ. (ဇီဝက) အူယေယ်ကျောဒ်ပူယ်. တခေါဒ်ကျာဖျသ်နတ်. တဲယို. နဲသ်သံသေတ်. ရှုဝဲလုံ (ဇီဝက) အူယေယ်ကျောဒ်ပူယ်. တခေါဒ်ကျာဖျသ်နတ် လံယ်.

(ဇီဝက) ဟူဘတ်ဝဲပရးဘုံ. လုံအခွေဟဲတုယ်. သုံဒ်ဘိုဒ်သဒ်လုံကစသ်ယွယ် အိုတ်. ဘံယာနဝဲခံတ်ဆာလံယ်. ဒးဒ်တသီတ်ဂေယ်ဝါ. ဖူလံယ်ဝီယ်. ဘိုတ်တီသ် နေဝဲ. ရှံဒ်ထံတ်ကစသ်ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်. လုံယယ်စကျီယ် ဝေသ်ပူယ်နတ်. ဘံယာပလ်ပွယ်. အိုတ်တဂယ်.ကစသ်ပွဲသ်. ကလဲယ်လုံပွယ် နတ်အိုတ်. ဝီယ်မဒ်ကဟာကေယ်ကဒါ. ခေါဒ်တုယ်လုံ. ကစသ်ပွဲသ်ဟာကေယ် တုယ်. ဘိုတ်တီသ်ပလ်အတး. အိုတ်ဒတ်ဝဲ. ယဲတ်လံယ်တဂေယ်. ရှံဒ်ပလ်ဝီယ် လဲယ်ဝဲလုံ. ပွယ်ဆာအိုတ်လံယ်.

(ဇီဝက)နတ်ကွသ်ပွယ်ဆာဝီယ်. တခွံဒ်ပေဒ်ကြယ်ကရံဟဲဝဲနသ်ကေ. ဖဲတခွံဒ် တုယ်ဝေသ်ကြယ်ပေဒ်ဝဲလံယ်. တရတ် (ဇီဝက) နတ်.

ယယ်အီယ်. တသ်ဝီဃးမူဒ်မယ်ကမတ်ဘတ်လီ. ယွယ်ကစသ်ကွံနတ်ဒေဒ် ကညံတဂယ်သောဒ်. လုံခံတ်မုသ်ခီ. စူဂေယ်ဒိုတ်တသီတ်. ဘိုတ်တီသ်ပလ်ဘတ်ဝဲ. ခါအီယ်မေသ်ဝဲ. ကဘတ်ကွတ်လံယ်. ဘိုတ်ပလ်ခံတ်နတ်. ခါဘတ်ကစံဒ်လီ. မေတထိုတ်ကွတ်လံယ်. ယွယ်ကစသ်ကွံ. သံတနယ်ကွဲယ်. ကိုသ်လိုဒ်တပွဲယ်. ဘတ်တူသ်ကံယ်ဝဲလံယ်. ဆိုမိုတ်ဘတ်ဝဲ. ဖဲနတ်ခါ. ကစသ်ယွယ်နတ်. ကောဒ်နဝဲ(အရှင်အာနန္ဒာ)

ဖိုအဲတ် (အာနန္ဒာ) ဇုံ.

(ဇီဝက) နတ်ဖဲမုသ်ဃေသ်လံယ်. ဟဲလုံယယ်ကစသ်အိုတ်. တခွံဒ်တုယ်ဝဲ. ဝေသ်ကြယ်ပေဒ်နေဇံယ်.

အခါအီယ်. ခံတ်မုသ်ဒိုတ်ဆာဘိုတ်ပလ်.ထိုတ်ကွတ်လံယ်. အခါဘတ်ကစံဒ်လီ. ဆိုမိုတ်သဒ်ကိုသ်နဝဲ. ဖိုအဲတ် (အာနန္ဒာ) ဇုံယဲတ်လံယ်နေဇံယ်. တဲဝဲဒတ် (အရှင်အာနန္ဒာ) ခံ. ယဲတ်ကွေလ်ဝဲဘုံ. ပူယ်လံယ်နတ်. ဒေဒ်ဝဲပွယ်ကုတ်သေတ် ဘေတ်သောဒ်. ဘှာလံယ်မသ်ဝဲကစံဒ်လံယ်.

(ဇီဝက) နတ်တခွံဒ်အယ်ယိုယ်ထံတ်. ကရံဟဲလုံကစသ်ယွယ်အိုတ်တုယ်ဘုံ. ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ဒေဒ်လဲတ်မံယ်. ကစသ်ရံလ်ခယ်တယ်ကိုယ်. ကိုသ် လိုဒ်ကပွဲယ်ဝဲဒတ်စေသ်ဇေယ်.



(ဇီဝက) ဇုံ. လုံ (မောဓိမဏ္ဍိုင်) မောဓိဒ်ခွတ်ကဒုလလ်နေတ်. ယယ်ကစသ်  
ကိုသ်ခုတ်လံယ်ပလ်ဝဲခဲလးသ်လီ. စဒ်ဝဲကသ်တဲဝီယ်. လုံဖံလလ်မေဒ်တေယ်  
သနယ်တံယ်. ဟောဖှာနေဝဲလံယ်.

### အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ဂတဒ္ဓိနော ဝိ သောကဿ

ဝိပ္ပ မုတ္တဿ သဗ္ဗမိ

သဗ္ဗဂန္တ ပ္ပဟိနဿ

ပရိဋ္ဌာဟောနဝိဇ္ဇတိ

အခံလုံပကညံ ... တုယ်ကွဲကတးသ်ဝီယ်. သောကဒ်ပူယ်ဖွဲဒ်ယီယ်ဝဲ. တရားခဲ  
လးသ်ဝဲယံစိုဒ်ဝဲစးဘွဒ်တကွဒ်. ပူယ်ဖွဲဒ်စေလေမေသ်ဝဲ.  
ယဟာတယ်ပိုယ်ကိုယ်နေတ်. တသ်ကိုသ်တအိုတ်ဝဲလးသ်  
လံယ်.

မေသ်ဝဲမေဒ်. တေယ်သနယ်တံယ်ကတးသ်ဘွဲ. ပွယ်အာဂယ်သောတယ်ပယ်  
စဒ်ထံတ်တုယ်ဝဲဒတ်လံယ်.

### တရတ် (ဇီဝက) အဂေသ်

ဖဲအီယ်. တသ်တဲဘတ်နေတံယ်ယို. တရတ်(ဇီဝက)အဂေသ် (ဝိနည်း မဟာ  
ဝါပရိဝါပါဠိတော်. စိဝရက္ခန္ဓ) ပူယ်ဟဲအတးကနဲတ်ပျဒ်ကေယ်ဝဲတစဲဒ်ဖိုလံယ်.

### (အဗ္ဗပါလီ) ယှိ. (ဝေသာလီ) ကံသ်စိယ်ကာဝဲ

ကစသ်ယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဒေဒ်ဝဲခါနေတ်မေသ်လံယ်.

(လိစ္ဆဝီမင်း) နေယ်ပျီယ်တောယ်. (ဝေသာလီ) ကံသ်ဒိုတ်နေတ်. တသ်အံတ်  
တသ်အံပေါများဝဲ. စိယ်ကာဝဲအိုတ်ဂေယ်မဒ်လံယ်. နွီကထိုနွီကယယ်အိုတ်ဝဲ. ပြဒ်  
သဒ်ဖုညာ. ဟိတ်ဖုညာ. ကရးသ်ကမာသေတ်. အိုတ်အာမဒ်လံယ်. ဖဲ(ဝေသာလီ)  
ကံသ်နေတ်မိယ်လုံ. (အဗ္ဗပါလီပြည့်တန်ဆာ) မုတ်အိုတ်တဂယ်. ဒိုတ်တသ်ဂေယ်

မဒ်. ပေါလ်မုတ်ဃီလဒ်. ကျယ်အေယ်ကယ်. လဲဒ်ခနယ်ကူလးဒးဒ်ပွဲယ်အိုတ်ဝဲ. ဂဲယ်ကလိတ်ဂေယ်. မယ်ထာသေတ်ဂေယ်. ဒးဒ် (အဗ္ဗပါလီ) မေဂဲယ်မီဃုံလဲဝဲ. တနယ်ကံသ်နေတ်. ဘတ်ဟေတ်ဝဲတိုသ်ယဲသ်ဆီလံယ် (အဗ္ဗပါလီပြည့်တန်ဆာ) မုတ်ဖိုဃို (ဝေသာလီ) ကံသ်နေတ်စီကာဂေယ်ဝဲလံယ်.

### ယယ်စကျီယ်ကံသ်ပလ်လံယ်ဃဲသဲမုတ်

ယယ်စကျီယ်ကံသ်ဖို. ကိုယ်သဲယ်တဂယ်နေတ်. ဒးဒ်တသ်ကေဒ်စဒ်တမီယ်. လဲယ်တုယ်လုံ (ဝေသာလီ) ကံသ်လံယ် (ဝေသာလီ)ကံသ်ဒိုတ်ထံလးပွဲယ်. စီယ် ကာဂေသ်ကျီယ်လုံ (အဗ္ဗပါလီပြည့်တန်ဆာ) မုတ်ဖိုဃို. တိုစီယ်ကာဒိုတ်ဂေယ်ထံတ်. ထိတ်ဘတ်ကွသ်နတ်ဝီယ်. တုယ်ယယ်စကျီယ်ဘွံ. စံဒ်ပျဒ်ထံတ်ဝဲ (ဗိမ္ဗိသာရ) စံယ်ပယ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. (လိစ္ဆဝီမင်း) သေက်နေယ်ပျီယ်တောယ်. (ဝေသာလီ) ကံသ်နေတ်. လးပွဲယ်စီယ်ကာဂေယ်မဒ်. အကျံပျူဒ်ဝဲ (အဗ္ဗပါလီပြည့်တန်ဆာ) မုတ်ဃိုမယ်သဒ်ဒေဒ်ဝဲစီယ်ကာဒိုတ်ထံတ်သောဒ်လံယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. ကစသ်ပွဲသ်ဃေကညာထံတ်ဝဲမံယ်. လုံကစသ်ပးပြလ် ဝဲယယ်စကျီယ်ကံသ်နသ်ကေ. ကြးဒ်လုံပလ်လံယ်(ပြည့်တန်ဆာ)မုတ်တဂယ်လံယ် မေဒေဒ်နေတ်. အမဒ်သေတ်ဇုံ. ဒိုတ်တသ်ဂေယ်. ကျယ်အေယ်ကယ်လဲတ်ခနယ် လးပွဲယ်. မုတ်ဖိုတဂယ်. ဟဒ်လူယ်ဃုနေဝီယ်. ပလ်ထံတ်လုံ (ပြည့်တန်ဆာမ) ဃဲသဲမုတ်လံယ်တဲဃို. ဟဒ်ဃုဝဲဖဲ. ယယ်စကျီယ်ဝေသ်ပူယ်နေတ်မီယ် (သာလဝတီ) မုတ်ဖိုတဂယ်ထိတ်ဝဲဒတ်. (သာလဝတီ) နေတ်ဒေဒ်ဝဲ (အဗ္ဗပါလီ) သောဒ်ဒိုတ် တသ်ဂေယ်မဒ်. ဒးဒ်မုတ်ဖို. ကျယ်အေယ်ကယ်. လဲတ်ခနယ်သေတ်. ကူလးဒးဒ် ပွဲယ်. ထိတ် (သာလဝတီ)ဘွံ(ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်ထုံဒ်ထံတ်တိုသ်. တကလံသ်. ခူဝေသ်ဖိုထုံဒ်ထံတ်ဒီကလံသ်. ပလ်လံယ်ဝဲ (ပြည့်တန်ဆာမ) လံယ်ဝီယ်ဒေါဒ်. ယာဉ်. အူယေယ်. ဟိတ်ဃံသေတ်တေဆဲနေဝဲ (သာလဝတီ) နေတ်ဂဲယ်ကလိတ်. မယ်ထာ. လေတ်လယ်ဝဲ. တယေလ်တမံသ်. သေဘွဲဒ်ဝဲကစံဒ်လံယ်. မေမီဃုံလ် ဒးဒ် (သာလဝတီ) တနယ်နေတ်. ဘတ်ဟေတ်ဝဲတိုသ်တပံသ်လံယ်.

### အိုတ်ဖွဲ့တ်လံယ်ဝဲ (ဇီဝက)

ဒေဒ်နေတ်မံယ်. အိုတ်ဝဲထွဲဘတ်ထွဲဘတ် (သလဝတီပြည့်တန်ဆာမ) နေတ် ဟံဒ်သဒ်အိုတ်ထံတ်ဝဲလံယ်. (သလဝတီ) ဆိုမိုတ်ဝဲဒတ်. တသ်လုံပေါလ်ခွာမျို နေတ်ဟံဒ်သဒ်အိုတ်ပေါလ်မုတ်ဖုညာ. တအဲတ်ဒေါဒ်ဝဲ. (သလဝတီ) နေသ် ဟံဒ်သဒ်အိုတ်လိတ်စေသိတ်ညာဝဲ. ဟဲမိယ်ဃုလ်ယယ်. မေတအိုတ်လးယ်ဘုံ. တိုသ်ဟဲနွဲလ်ကွဲ. တအိုတ်လးယ်မေသ်လံယ်. ယအိုတ်တဆူတ်ခွေ. ဘတ်တဲလိတ် မဒ်. ကဂေယ်ဝဲ. ဆိုမိုတ်ဝီယ်. တဲပလ်ဝဲခေါဒ်ကြိယ်ကစသ်.

နဲခေါဒ်ကြိယ်ကစသ်ဇုံ. မတဂယ်မဒ်. ပွဲဟဲလုံယအိုတ်တဂေယ်. မေစဒ်ယယ် နေတ်. အိုတ်တဆူတ်ဘတ်တဲဇံယ်. မယ်လောလ်ပလ်ဝဲ. ခေါဒ်ကြိယ်ကစသ်နေတ်. လုံမယ်လောလ်ပလ်အတး. ကတဲဝဲဒုတ်လံယ်ဝဲသဒ်မံယ်.

(သလဝတီပြည့်တန်ဆာ) မုတ်နေတ်ဆီလာပွဲယ်. ဟံဒ်သဒ်ခါဘတ်. အိုတ်ဖွဲ့တ်ဝဲဖိုခွါတဂယ် (သလဝတီ) တဲဝဲအကုသ်မုတ်.

နဲကုသ်မုတ်ဇုံ. ထးနွဲလ်ဖိုသတ်အီယ်. လုံကံသ်လဲယ်ပူယ်. လဲယ်တးယ်ကွေလ်လုံ. ပွယ်စုံဒ်ဖိုတ်. တသ်ကမ္ဘိယ်ပူကွာနေတ်မေခွေဇံယ်.

ကုသ်မုတ်ထးနွဲလ်. ဖိုသတ်လုံတသ်ပူယ်တမိယ်ဝီယ်. လဲယ်ပလ်ဝဲလုံတသ် ကမ္ဘိယ်ပူခိုတ်နေတ်လံယ်.

### (အဘယမင်းသား) ထးနေကွသ်ခိုတ်ထံတ်ဝဲ

တနီယ်မုသ်ဂံယ်ခံခါ. (အဘယမင်းသား) နေတ်ကခဒ်စာပယ်ခိုတ် (ဗိမ္ဗိသာရ) စံယ်ပယ်လဲယ်ဝဲခါ. လုံတသ်ကမ္ဘိယ်ပူခိုတ်. စောဒ်ဝတ်ဃဒ်သေတ်. ရိုဖိုတ်ဝဲတသ် တမိယ်. ထိတ်ဝဲ. တဲဝဲအခေပွယ်သေတ်လံယ်.

နယ်သေတ်ဇုံ. စောဒ်ဝတ်ဃဒ်. ရိုဖိုတ်ဝဲတသ်နေတ်. မေသ်မဒ်လဲတ်.

ကစသ်မေသာဇုံ. အိုတ်ဖွဲ့တ်သံ. ဖိုသတ်ဂံယ်ကေလေဖို. တဂယ်မေသ်လံယ်. သဒ်မူအိုတ်ဒေဒ်ဝဲဇေယ်.

ကစသ်မေသာဇုံ. သဒ်မူအိုတ်ဝဲလံတ်မံယ်မေဒေဒ်နေတ်. ဟီနေဖိုသတ်. လဲယ် ဟေတ်နဲတ်. ပွယ်ဒုံဒ်အံတ်နုသ်ကစသ်. ယကကွသ်ခိုတ်ထံတ်ဝဲ. ဖိုသတ်နေတ်လံယ်.

ခေပွယ်သေတ်နေတ်. ဂေယ်လီဒုတ်လံယ်ဝီယ်. လုံမေသာတဲတး. မယ်နေဝဲ. ဖိုသတ်ဝဲနေတ် (အဘယမင်းသား) စဒ်ဝဲသဒ်မူအိုတ်ဒေဒ်ဇေယ်. စဒ်တသ်တဲ.

စွဲပျူဒဲးယို. ကောဒ်နေဝဲအဓိယလုံ (ဇိဝက) လံယ်. (အဘယမင်းသား) ကွယ်  
ဖိုဝဲယို. (ကောမာရဘစ္စ) သေတ်ကောဒ်ဒေဒဲလံယ်.

ဒေဒ်နေတ်မံယ် (ဇိဝက) သိတ်ညာနသ်ပးသ်. ဒိုတ်ထံတ်ခါဘွံ. တနီယ်မုသ်  
ဒေါဒ်သုံဒ်ဘိုဒ်သဒ်လုံ (အဘယမင်းသား) ဂံယ်ထေဒ်.

ကစသ်စံယ်ပယ်ဇုံ. ယမိုသ်ယပသ်သေတ်. အိုတ်ဝဲဖဲလဲတ်.

နဲ(ဇိဝက) ဇုံ. ယယ်နေတ်. နမိုသ်တသိတ်ညာ. ပသ်ဇံယ်တသိတ်ညာ.  
နံသ်နံသ်ယယ်နေတ်. ထးထံတ်ကွသ်ဖိုဃလ်နယ်လံယ်. ဟူဘတ်တသ်တဲဘွံ (ဇိဝက)  
ဆိုတ်မိုတ်ထံတ်ဝဲ. မေသ်ဝဲစံယ်ပယ်မုသ်ဘိုမို့နွယ်ကွာနေတ်. ပံညာမေတအိုတ်.  
လုသ်အံတ်သဒ်မူတညံဝဲ. ပံညာတမိယ်မိယ်ဒေဒ်ကသေ. မယ်လိုပလ်မဒ်ကကြးဒ်  
လံယ်. ဆိုမိုတ်ဝဲဒေဒ်နေတ်လံယ်.

### (ဇိဝက) မယ်လိုကသိတ်ပံညာ

လုံ (တက္ကသိုလ်) ကံသ်နေတ်ကသိတ်ပံညာသေတ်ဘွံဒ်လးပွဲယ်ဝဲ (ဒိသာ  
ပါမောက္ခ)တရတ်ဖဒ်ဒိုတ်အိုတ်တဂယ်. တနီယ်မုသ်ဒေါဒ် (ဇိဝက) နေတ်တဟေတ်  
သိတ်ညာဝဲအပသ် (အဘယမင်း) ကစုဒုကွဲခယီအတး. လဲယ်ဝဲတုယ်လုံ  
(တက္ကသိုလ်) ကံသ်သုံဒ်ဘိုဒ်သဒ်လုံ (ဒိသာပါမောက္ခ) တရတ်ဖဒ်ဒိုတ်အိုတ်နေတ်  
ဝီယ်.

လုံတရတ်ဖဒ်ဒိုတ်အိုတ်. မိုတ်မယ်လိုဘတ်သဒ်. ကသိတ်တသ်သေဘတ်လံယ်.  
ဃေကညဒ်ဝဲယို. တရတ်ဖဒ်ဒိုတ်ခွေဒ်ပျူဒ်ခဲဒ်နေသ်ဘွံ. မယ်လိုဝဲကသိတ်တသ်  
သေဘတ်လံယ်. မယ်လိုဝဲခါ. (ဇိဝက) နေတ်အာအာသေတ်. မယ်လိုကဲဝဲ.  
လုံအခွေသေတ်မယ်လိုဝဲ. ဂေယ်ဝါတိုသ်နေ. မယ်နံတ်ကဲ. လုံမယ်လိုဝီယ်ဖု.  
ဒေဒ်တသာပေယ်နံတ်ဖံတ်ဂးသ်ဝဲကဲ. တရတ်ဖဒ်ဒိုတ်. တသ်ကူတ်ပံညာတကွဒ်.  
မေလုံပွယ်ဂယ်မယ်လို. ယေလ်တဆီဃုနီတ်. ဘတ်မယ်လိုဝဲလံယ်.

(ဇိဝက) နေတ်နွီနီတ်လံယ်. မယ်လိုဝဲသေဘွံဒ်. လးလ်ပွံကစံဒ်လံယ်. နွီနီတ်  
ပူယ်တလးဝဲတနီယ်မုသ်ဒေါဒ်. (ဇိဝက) တသ်ဆိုမိုတ်. ဖှာထံတ်ဝဲတမိယ်လံယ်.

ယယ်နေတ်. တသ်ကူတ်ပံညာ. အာမဒ်သေတ်မယ်လိုပလ်ဝဲ. လုံအခွေဒေါဒ်  
မယ်လိုဝဲ. ဂေယ်ဝါမယ်နံတ်ကဲဝဲ. လုံမယ်လိုဝီယ်ဖုညာ. ဒေဒ်တသာပေယ်နံတ်.  
ဖံတ်ဂးသ်ပလ်ကဲ. မေသ်နသ်ကေ. ယေလ်နွီနီတ်. မယ်လိုဝဲယယ်နေတ်. တသ်

သေပုံညာ. ဝိယံကတးသ်တဖှာဒေဒ်. ဆေဒ်ယေလ်မဒ်ကဝိယံကတးသ်လဲတ်. ဆိုမိုတ်ဒေဒ်နေတ်ဝိယံ. လုံဆိုမိုတ်ဘတ်တး. တဲကွဲးဝဲတရတ်လံယ်.

တရတ်ကစသ်ဇုံ. တရတ်တသ်ကူတ်ပုံညာနေတ်. ဆေဒ်ယေလ်မဒ်ကဝိယံ ကတးသ်လဲတ်တရတ်ခံ.

နဲ (ဇီဝက) ဟိထံတ်တူယ်ယွေ. ထဒ်ဖူးတ်နေတ်ဝိယံ. ဖဲ(တက္ကသိုလ်) ကံသ်ဝိုယ် ကျေယ်တယူယ်ဇနယ်လံသ်ဝဒ်ဝဒ်. ဟဒ်ရှုတ်လဲဒ်ကွသ်. လုံတဂေယ်တသိတ်ထူတ် နေတ်. ဟာကေယ်စောလ်နေယယ်. တဲဝဲလံယ်.

(ဇီဝက) ထးထံတ်တူယ်ယွေ. ထဒ်ဖူးတ် (တက္ကသိုလ်) ကံသ်ထဲဒ်ဝိုကျေယ်. ထဲဒ်ဝိုကျေယ်တယူယ်ဇနယ်လံသ်ဝဒ်ဝဒ်. ဟဒ်ရှုတ်လဲဒ်ဝဲ. လုံတဂေယ်တသိတ် ထူတ်. ဟဒ်လူယ်ဃုကွသ်. တထိတ်ဝဲဃို. ဟာကေယ်တဲဝဲတရတ်ဖဒ်ဒိုတ်.

တရတ်ဖဒ်ဒိုတ်ဇုံ. ဖဲ(တက္ကသိုလ်) ကံသ်ထဲဒ်ဝိုကျေယ်. တယူယ်ဇနယ်လံသ် ဝဒ်ဝဒ်. ဟဒ်ရှုတ်လဲဒ်ကွသ်. တဂေယ်တသိတ်ထူတ်. ဃုကွသ်တဘတ်ဝဲဃို. ဟာကေယ်တဲပျဒ်ကေယ်ဝဲလံယ်.

နဲ(ဇီဝက)ဇုံ. နယ်နေတ်. ကသိတ်ပုံညာ. ဂေယ်ဝါသေဘွဲဒ်ဝိယံကတးသ်လီ. မေသ်ဝဲတသ်သေဘတ်. ပွယ်အိယ်နေတ်. လုံနဂံသ်လုသ်အံတ်သဒ်မူကဲလီ. လုံနပသ်အိုတ်လံသ်. ယယ်စကျီယံကံသ်ကေယ်ဇယ်ဘတ်လီ. ဟေတ်ခွေဒ်ဝိယံ. ကအံတ်လုံကွဲ. ဟေတ်ဝဲယေတ်ခယ်. တစဲဒ်ဖိုလံယ်.

တိုသ်နံတ်. ဟေတ်ဝဲယေတ်ခယ်. တစဲဒ်ဖိုနေတ်. မေသ်ဝဲဖိုသတ်အိယ်မံယ်. ပွယ်အမျိုမျဒ်. ဖိုခွါတဂယ်. မေတုယ်လုံထီကံသ်ဘွဲ. မိုသ်ပသ်ဖီဖု သေတ်. ကချီမေ့ဒ်မျဒ်စာထံတ်ဝဲလံယ်. မေဒေဒ်နေတ်ဘွဲ. ယမယ် လိုပလ်နေ. တသ်သေပုံညာကူသ်ဘွဲဒ်. တသိတ်ညာလးယ်ဝဲ. ကကဲထံတ်မေသ်လံယ်. လုံကွဲတံယ်. ယေတ်ခယ်မေလးသ်ဝဲနေတ်. ဒးဒ်တသ်သေပုံညာ. ကဟဒ်ဃုဝဲယေတ်ခယ်လံယ်. နေတ်ဘွဲမဒ်. ယမယ်လိုနေ. တသ်သေပုံညာ. ကူသ်ဘွဲဒ်ကျေု. ကသိတ်ညာ ကဒါဝဲလံယ်. ဆိုမိုတ်မေသ်ဃို. ဟေတ်ဝဲယေတ်ခယ်တစဲဒ်ဖိုမေသ် ဝဲဒတ်လံယ်.

**(၁) ကဆံဘံယာတသ်.ဘံယာနေသဲထီအမာ**

(ဇီဝက) နေတ်ဒးဒ်တရတ်ဟေတ်. ယေတ်ခယ်တစဲဒ်ဖို. ထွဲဒ်ခယ်ဟာကေယ် လုံယယ်စကျီယ်လံယ်. လုံကွဲတံယ်တုယ် (သာကေတ) ဝေသ်ဘွံ. ဟာကေယ် ပတ်ယေတ်ခယ်လးသ်. ဝဲ (ဇီဝက) ဆိုမိုတ်ဝဲဒတ်.

အိုတ်ဖဲအီယ်. ကဘတ်ဆဲဒ်ထွဲဒ်ခယ်လုံညာနေတ်. မေသ်ဝဲ (ကန္တာရ) ဖဒ် ဒိုတ်ကွဲလံယ်. အံတ်အံက်ခဲဝဲ. ယေတ်ခယ်တပတ်. လဲယ်ဘတ်တညံ. တမိယ် တမျိုယုဆိုယေတ်ခယ်မဒ်. ကကြးဒ်လံယ်ဆိုမိုတ်ဝဲဒတ်လံယ်.

နေတ်ခါဖဲ (သာကေတ) ဝေသ်နေတ်. သဲထီမာတဂယ်. ခိုတ်သတ်ဃီဆာ. နေသ်ဝဲနွီနိုတ်လီ. မိယ်ဟူသတ်ဖွာ. တရတ်ဒိုတ်ဖုညာ. ဘံယာနသ်ကေ. တသ်ဆာ ကိုညသ်တအိုတ်. မယ်သဒ်ဒေဒ်နေတ်ခါ (ဇီဝက) နေတ်. နှုလ်လံယ်လုံ (သာကေတ) ဝေသ်ပူယ်. နယ်သေတ်ဇုံ. ဖဲသုဝေသ်ပူယ်အီယ်. ပွယ်တဆူတ်ခွေ. တသ်ဆာစွဲကဒ်. ကစသ်ဖုညာအိုတ်ဝဲစေသ်ဇေယ်. ယကဘံယာနေဘတ်သဒ်ဇေယ်. စဒ်ဝဲလံယ်.

နဲကသီတ်တရတ်ဇုံ. သဲထီမာတဂယ်. ခိုတ်သတ်ဃီဆာ. ယေလ်နွီနိုတ်လီ. နဝဲလဲယ်မံယ်. မေသ်ဝဲသဲထီမာ. ဘံယာနေကေယ်ဇေယ်. တဲဝဲဒတ်လံယ်.

(ဇီဝက) နေတ်တုယ်လုံ. သဲထီမာဟိတ်မဲလ်ညာဘွံ. တဲဝဲခေါဒ်ကြယ်ကစသ်.

နဲခေါဒ်ကြယ်ကစသ်ဇုံ. လဲယ်တဲဇေယ်. ကသီတ်တရတ်. ဟဲတုယ်တဂယ်. မိုတ်ဘံယာနေသဒ်. ကစသ်မုတ်တသ်ဆာလဲယ်တဲပျဒ်ဇေယ်တဲဃို. ခေါဒ်ကြယ် ကစသ်. လဲယ်တဲပျဒ်ဝဲ. သဲထီမာလံယ်.

ကစသ်မုတ်ဇုံ. ကသီတ်တရတ်. ဟဲတုယ်တဂယ်. မေသ်ဝဲတရတ်နေတ်. ကဘံယာနေဘတ်သဒ်. ကစသ်မုတ်. တသ်ဆာလံယ်.

နဲခေါဒ်ကြယ်ကစသ်ဇုံ. တရတ်နေတ်. သဒ်နိုတ်အိုတ်. ဆဲဒ်အာလီလဲတ်.

ကစသ်မုတ်ဇုံ. တရတ်နေတ်. အညာဘံတ်ဘံတ်ဒေဒ်လံယ်.

နဲခေါဒ်ကြယ်ကစသ်ဇုံ. မေမေသ်ဝဲ. အညာဘံတ်ဘံတ်နေသ်.ယတသ်ဆာ ဘံယာနေကဘွာဝဲဒေဒ်လဲတ်. မိယ်ဟူသတ်ဖွာ. တရတ်ဒိုတ်ဖုညာမဒ်. ဘံယာ တဘွာ. ကသီတ်ပွယ်လံယ်ကေယ်စောလ်ခံလံဝဲမံယ်.

ခေါဒ်ကြယ်ကစသ် ဟာကေယ်လုံ (ဇီဝက) အိုတ်တဲပျဒ်ဝဲတသ်တဲတကွဒ် (ဇီဝက) ခံ.



နဲခေါ်ဒါကြွယ်ကစသဇံ၊ လဲယံတဲကဒါမံယံ၊ တသ်ဆာမေတဘွာ၊ တဘတ်  
ဟေတ်အဘိုဒ်အလဲနဲမိယံ၊ တုယံလုံဘွာမဒ်၊ ဖဲသဒ်အိုတ်၊ မိုတ်ဟေတ်သဒ်နေတ်၊  
ဟေတ်ဇံယံ၊ တရတ်တဲဝဲလံယံတဲပျဒ်ကေယံ၊ ပှသ်လဲယံဒေါဒ်ဝဲလံယံ၊

ခေါ်ဒါကြွယ်ကစသ်လဲယံတဲဘွံ၊ သဲထီမာခံ၊

မေဒေဒ်နေတ်၊ ဟဲဒတ်ဝဲမံယံ၊ ပှသ်လံယံပွယ်ဟဲကောဒ်ဝဲလံယံ၊

(ဇီဝက) နေတ်လဲယံလုံသဲထီမာအိုတ်တုယံဝိယံ၊ တသ်ဆာလဲတ်ခနယံ၊ လံယံ  
ဆံတကွဒ်၊ ကွသ်ထီမယ်နဲတ်ဝိယံ၊

ကစသ်မုတ်ဇံ၊ လိုတ်ဘတ်ထောပဒ်၊ ပွယ်လံခဲဒိတ်ဝါ၊ (လသ်ဖဒ်ထီလံခံ)  
တဘေတ်ဂံသ်မံယံတဲဘွံ၊ သဲထီမာဟေတ်လံယံ၊

(ဇီဝက) ဒးဒ်ကသိတ်အမျိုမျို၊ ဒိုဝေသ်ထံတ်၊ ယောကွံတ်ကွဲဝိယံ၊ မးဝဲသဲထီမာ၊  
မိနံယံအံထံလုံ၊ ခဒ်ခိုတ်၊ ဒးဒ်ကသိတ်နဒ်ဒေဘိုကျို၊ အူတဖိုထးနူလံလံယံနေဝဲ  
လံယံ၊ ဘိုလံယံနဒ်ဒေပူယံ၊ ထောပဒ်တကွဒ်၊ ဟဲထံတ်ကဒါလုံကောလ်ပူယံလံယံ၊  
သဲထီမာနေတ်၊ လုံတသ်ထူပွဲလ်ဒးပူယံ၊ ဘောဒ်ခါလံယံပလ်ထောပဒ်တကွဒ်၊  
တဲဝဲအကုသ်မုတ်၊

ဟဲတ်၊ ကုသ်မုတ်ဇံ၊ ထောပဒ်တကွဒ်အီယံ၊ ဒးဒ်ဘဲနေတ်၊ ထိုဒ်ဟိပလ်  
နေဇံယံ၊ မးဝဲလံယံ၊ နေတ်ဘွံ (ဇီဝက) ဆိုမိုတ်ဝဲဒတ်၊

မေသ်ဝဲသဲထီမာအီယံ၊ လံယံအဒ်အံတမုံအိုတ်ဒိုတ်၊ လောဒ်ကံပျိဒ်စီဝိဒီဝဲမံယံ၊  
ကဘတ်လူကွေလ်ထောပဒ်တကွဒ်၊ မးပွယ်ထိုဒ်ပလ်နေဒးဒ်ဘဲဒေဒ်၊ ယယ်နေတ်၊  
လးသ်အပွေယ်အာကသိတ်ဖုညာ၊ ရဲသ်ကွဲယံမယ်နေဝိယံလီ၊ မေသ်ဝဲသဲထီမာအီယံ၊  
တမေသ်လုံ၊ ကဟေတ်ယယ်တသိတ်တပသ်ပွေယ်လးယံမံယံ၊ မဲလ်နာတမုံသ်အိုတ်  
ဝဲဒတ်လံယံ၊

### ဟေတ်ဝဲကသိတ်ပွေယ်

သဲထီမာနေတ်၊ ထီတ်ဝဲ (ဇီဝက) မဲလ်သတ်တဃီလဒ်လးယံဘွံ၊

တရတ်ဇံ၊ ဘတ်မဒုနမဲလ်တမုံလ်လဲတ်၊ စဒ်ဝဲလံယံ၊

(ဇီဝက) နေတ်လုံနံသ်စသ်၊ ဆိုမိုတ်ဘတ်တး၊ တဲပျဒ်ဝဲဒတ်၊ သဲထီမာခံ၊

တရတ်ဇံ၊ တသ်လုံဝဲသေတ်၊ အိုတ်ဒးဒ်ဟိတ်ဃံကညံဖုညာနေတ်မံယံ၊ ကြးဒ်  
လံယံဘတ်စံဒ်စီဂံသ်လံသ်ကွဲ၊ အိုတ်ဘတ်သိတ်ညာဝဲမေသ်လံယံ၊ ဒေဒ်ဝဲကဘတ်

လူဂံယံကွေလ်ထောပဒ်တကွဒ်အိယံ. ဖူဘေဒ်စီသ်နေ. ကုသ်မုတ်ကုသ်ခွါသေတ်  
ခံတ်. မေသ်ဂေယ်ဂေယ်. ဒွေတ်မေတ်အူဂံသ်. မေသ်ဂေယ်ဂေယ်. ပလ်သိုချဒ်  
သေဒေဒ်ဝဲလံယံ. တရုတ်နေတ်. သဒ်တမုံသ်အိုတ်ဒတ်တဂေယ်. လုံတရုတ်  
ကသီတ်ပွေယ်. တရှောဒ်ဟေတ်ဝဲမံယံတဲဝဲလံယံ. (ဇီဝက) နေတ်ယေလ်နွီနိုတ်.  
သဲထီမာခိုတ်သတ်ဃီဆာနေတ်. ဒုံဒ်နးထုံဒ်ဝဲ. ထောပဒ်ကသီတ်တဘွံ. ဘွာဝဲ  
ကစံဒ်လံယံ. တသီတ်ပွေယ်ဂံသ်. သဲထီမာဟေတ်တိုသ်. လွိသ်ကထိုဒေဒ်နေတ်  
သောဒ်. အဖိုခွါဇံယံဟေတ်. လွိသ်ကထို. အဒေတ်မုတ်ဇံယံဟေတ်. လွိသ်ကထို.  
ဝီယံဒေါဒ်သဲထီနသ်ကေ.

တံယာနေယမာဘွာထီဆဒ်. တဲဝီယံဟေတ်ဝဲ. တိုသ်လွိသ်ကထို. ကုသ်မုတ်  
ကုသ်ခွါ. ကသေတ်. လေတ်ယထာ. နေသ်ထံတ်စောလ်ဝီယံ. ဟာကေယ်လုံ.  
ယယံစကျိယံကံသ်လံယံ. တုယံယယံစကျိယံကံသ်ဘွံ. သုံဒ်ဘိုဒ်သဒ်လုံအပသ်  
(အဘယမင်းသား) အိုတ်.

ပသ်ဒိုတ်ဇုံ. မေသ်ဝဲ. တိုသ်တကလဒ်ဃုကထို. ကုသ်မုတ်ကုသ်ခွါ. ကသေတ်  
လေတ်ယထာစဒ်ထံတ်ဖုညာအိယံ. ဖိုခွါတံယာတသ်. ပထမဒ်လဲဒ်အူနေသ်ဝဲ.  
တသီတ်ပွေယ်ဘိုဒ်လဲဖုညာလံယံ. မေသ်ဝဲပျီဒ်စီတကွဒ်. ပသ်ကစသ်နေတ်. လုသ်  
ဒိုတ်ကွသ်ကဲဘွံဒ်ဖိုတ်ဒိုတ်ကစသ်မေသ်ဝဲဃို. ဟီသေကေယ်ဇံယံရှံဒ်ထံတ်ဝဲလံယံ.

ဖိုအတ် (ဇီဝက) ဇုံ. နပျီဒ်စီနေတ်. အိုတ်ဒတ်ဝဲလုံနအိုတ်. နကအိုတ်ဂံသ်  
ဟိတ်ဃံဖဲယနူသ်ကရးဒွေပူယံ. တေဆံထံတ်ဇံယံတဲဝဲလံယံ.

(ဇီဝက) ခံဂေယ်လီပသ်ဒိုတ်ဇုံ. ဒုတ်လံယံသဒ်ဝီယံဖဲ (အဘယမင်းသား)  
နူသ်ကရးဒွေကိုပူယံ. တေဆံထံတ်ဟိတ်ဘွံ. အိုတ်ဝဲဒတ်လံယံ.

## (၂) တဆံဘံယာတသ်.ဘံယာနေဝဲ(ဗိမ္ဗိသာရ)စံယံပယံဒိုတ်

ယယံစကျိယံကံသ်ဒိုတ် (ဗိမ္ဗိသာရ) စံယံပယံဒိုတ်နေတ်. သွိတ်လံယံဝဲ (ဒုလ္လာ  
မြင်းသရိုက်) တသ်ဆာကဲထံတ်ဝဲလံယံ. ဝိုဒ်လဲပုဆိုတသ်ကူနေတ်. စံတ်ကပွးယံ  
ဘတ်အးဝဲသွိတ်. နေတ်မံယံ. မိဒ်ဖယာသေတ်ထီက်ဝဲ.

ဝဲသေတ်. စံယံပယံဒိုတ်. အူတူဒ်ဟဲလီ. အူတူဒ်ဖဲဖဒ်လီ. တယေလ်လးယံ.  
ဖိုကအိုတ်ဖွဲတ်လံယံ. ဂေါလ်ကလိုသ်. နီယံပြဒ်. တဲပျဲဒ်ဝဲလံယံ. စံယံပယံနေတ်.  
ပလ်မဲလ်သတ်တသေတဘတ်. မဲလ်ရှုဒ်ဝဲဒိုတ်မဒ်လံယံ.

တနီယဒေါဒ် (ဗိမ္ဗိသာရ) စံယံပယံဒိုတ်နေတ်. ကသ်ဂေသ်တကွဒ်တဲပျဒ်ဝဲဖို  
ခွါ (အဘယမင်းသား) နေတ်.

ဖိုအဲတ် (အဘယ) ဇုံ. ဘံတသ်ဆာဘွာတရတ်. နယုနေဝီယံ. ဘံယာနေ  
ကေယံယယ်မံယံတဲဝဲဒက်လံယံ.

ပသ်ဒိုတ်စံယံပယံဇုံ. (ဇိဝက) ကသိတ်တရတ်နေတ်. ညာဘံတ်သဒ်စယ်.  
ပလ်သဒ်ဂေယံဝါ. ကမးဝဲ (ဇိဝက) ဘံယာနေလံယံ. မေဒေဒ်နေတ်ပုသ်နေယယ်  
(ဇိဝက) မးဟဲဘံယတသ်ဆာအီယံလံယံ. တဲဘွံ (အဘယမင်းသား) နေတ်ကောဒ်  
နေ (ဇိဝက).

ဖိုအဲတ် (ဇိဝက) ဇုံ. လုံပသ်ဒိုတ်စံယံပယံ. တသ်ဆာကဲထံတ်. နလဲယံဘံယာ  
နေမံယံတဲဘွံ (ဇိဝက) လုံအစုမေတ်ပူယံ. ဟဲကွေလ်ပလ်နေဝဲတသိတ်ဝီယံ.

ဖုကစသ်စံယံပယံဒိုတ်ဇုံ. ဖုစံယံပယံဒိုတ်တသ်ဆာ. မိုတ်ထိတ်ဘတ်သဒ်မံယံ.  
ရှံဒ်ဝီယံကွသ်ဝဲတသ်ဆာ. ဖူလံယံနေကသိတ်တဘွံ. တသ်ဆာဘွာဝဲ. ကစံဒ်လံယံ.

(ဗိမ္ဗိသာရ) စံယံပယံဒိုတ်နေတ်. မုတ်ဖိုယဲသ်ကယယ်. မးကရးကရိုထံတ်သဒ်  
ဝီယံလးသ်ဘွံ. ဘေတ်လံယံပလ်ပူယလ်ဝီယံ. တဲဝဲ (ဇိဝက)

ဖိုအဲတ် (ဇိဝက) ဇုံ. မုတ်ဖိုယဲသ်ကယယ်. ကရးကရိုခဲလးသ်တကွဒ်အီယံ.  
ယဟေတ်နယ်. ဘံယာတသ်လဲလံယံတဲဝဲဒတ်.

ဖုကစသ်စံယံပယံဒိုတ်ဇုံ. လီယံဖိုယယ်နေတ်. မေသ်ဝဲကရးကရိုဖု. တသ်လိုတ်  
တအိုတ်. လီယံဖိုကူသ်ဘွံဒ်လံယံ. နံတ်ဘတ်သိတ်ညာနေကေယံဇံယံ.

ဖိုအဲတ် (ဇိဝက) ဇုံ. မေဒေဒ်နေတ်ယယ်ဂေယံဂေယံနူသ်ပူယံအိုတ်. မုတ်ခွါ  
ခဲလးလ်မေသ်ဂေယံဂေယံ. ယွယ်ဒးဒ်သံကမူးသ်သေတ်. မေသ်ဂေယံဂေယံ. ဒးဒ်  
ဘံယာတသ်မူဒ်. ပျူဒ်စူဒ်ကွသ်ကတံယံကေယံဇံယံ.

ဂေယံလီမံယံ. ဖုဖုစံယံပယံဒိုတ်ဇုံ.

ဝီယံဘွံ (ဗိမ္ဗိသာရ) စံယံပယံဒိုတ်နေတ်. ခဲလးသ်လးပွဲယံမေသ်ဝဲ. ဟီတ်  
အဆံဒ်အဉီမေသ်ဂေယံဂေယံ. တခေါဒ်အူယေယံကွာဒ်မေသ်ဂေယံဂေယံ.  
တနီတ်တဲနီတ်. အခိုသွဲဒ်တကလံသ်ထွဲဒ်ဝဲ. တဝံယဲသ်ကယယ်မေသ်ဂေယံဂေယံ.  
သဒ်ကညံယံ. ဟေတ်ဝဲ(ဇိဝက)နေတ်လံယံ.

## (၃) တဆံဘံယာတသ်.ဘံယာနေယယံစက္ခိယံသဲထီ

ယယံစက္ခိယံဝေသ်. လုံထီဒီဒေါဒ်တပယ်အိုတ်ဝဲ. (မဟာသာက) သဲထီဖဒ်  
ဒိုတ်နေတ်. ယေလ်နွီနိုတ်. ခိုတ်သတ်ဃီဆာကဲထံတ်သဒ်. အယဒ်ယဒ်. အနဲသ်  
နဲသ်အိုတ်. ကသိတ်တရတ်မိယံသတ်ဒိုတ်. မိယံဟူသတ်ဖှာ. ကောဒ်နေဘံယာဝဲ  
နသ်ကေ. တသ်ဆာတကိုညသ်. လးသ်ဝဲလုံကသိတ်ဘိုဒ်လဲနေတ်လံယ်. ဘံယာ  
တသ်ကွာ. တရတ်သေတ်တနံယ်တဲဝဲ.

ယဲသ်သံထံတ်ဘဒ်. သဲထီနေတ်သီလံယ်. တဲဝီယံကေယ်ဝဲဒတ်လံယ်.

တရတ်တဂယ်ဒွဒ်. မေန္နီသံနေတ်. သဲထီအီယ်. သီလံယ်.

နေတ်ဘွံ. သဲထီပွဲသ်တဂယ်ဆိုမိုတ်ထံတ်ဝဲဒတ်လံယ်.

ဝဲသေတ်. သဲထီအီယ်. စံယ်ပယ်နေတ်မေသ်ဂေယ်ဂေယ်. တဝံဖိုဖံခိုတ်သေတ်  
မေသ်ဂေယ်ယေ. ဘျံဒ်ဖိုတ်ဒိုတ်တဂယ်မေသ်ဝဲလံယ်. တရတ်တဂယ်တဲ. ယဲသ်  
သံထံတ်ဘဒ်ကသီ. ဘတ်တနံယ်ဒေါဒ်. နွီသံထံတ်ဘဒ်ကသီ. တဲဝီယံပလ်တံသ်.  
ကေယ်ဝဲလးသ်လီ. လုံ (ဗိဗ္ဗိသာရ) စံယ်ပယ်ဒိုတ်အိုတ်နေတ်. ညာဘံတ်ထဲဒ်  
မဲ့ဒ်ဝဲကသိတ်တရတ် (ဇိဝက) ကောဒ်ဝဲအိုတ်တဂယ်. ကဘံယာနေသဲထီဂံသ်.  
မေလဲယံဃေနေလုံ. စံယ်ပယ်အိုတ်ဒု. ကဂေယ်ဝဲမံယ်. ဆိုမိုတ်ဝီယ်. လဲယံခဒ်စာ.  
ချီကဒ်လုံစံယ်ပယ်ဒိုတ်အိုတ်. ရှံဒ်ထံတ်ပျဒ်ဝဲဂေသ်ကျယ်လးသ်ဝီယ်ဘွံ. ဟာကေယ်  
ပေဒ်ဝဲတရတ် (ဇိဝက) လံယ်.

တရတ် (ဇိဝက) နေတ်တုယ်သဲထီဖဒ်ဒိုတ်အိုတ်ဘွံ. ကွသ်ဝဲတသ်ဆာလဲတ်  
ခနယ်. စီဒ်ဆေကွသ်ထီဆဒ်ဝီယ်ဘွံ.

ကစသ်သဲထီဖဒ်ဒိုတ်ဇုံ.

ဘံယာနေကစသ်. တသ်ဆာမေဘွာနေတ်. မဒုပူယ်ဇောယ်သဲတ်ကယ်ရဒ်.  
ကချီမေ့ဒ်နေဝဲလဲတ်. စဒ်ဝဲဒတ်လံယ်.

ကစသ်တရတ်ဇုံ.

တသ်ဆာမေဘွာနေတ်. ကယဲသ်ပျီဒ်စီခဲလးသ်. မေသ်ဝဲတရတ်ပျီဒ်စီလံယ်.  
ယယံနသ်ကေ. ကဲဝဲကစသ်ကုသ်ဃသ်တဂယ်လံယ်.

ကစသ်သဲထီဇုံ.

ပလ်ကတံသ်ခူလောလ်. ကစသ်သဲထီနော်. မိဃတ်ကနုယ်သဒ်တပယ်ခံ.  
 နွီသံတံတံမိညံကဲဝဲဇေယ်.

မိကဲမံယ်တရတ်.

ဝိယ်ဒေဒ်လုံတပယ်ဃတ်ကဒါ. နွီလာတံတံ. မိညံကဲဝဲဇေယ်.

မိကဲမံယ်တရတ်.

ကစသ်သဲထီဖဒ်ဒိုတ်ဇုံ.

နွီလာတံတံ. မိအံထံမံယ်ကဲဝဲဇေယ်.

ကစသ်တရတ်. မိကဲဝဲမံယ်.

(ဇီဝက) နော်ပွဲမိနံယ်. သဲထီလုံ. ကဋေတ်ခိုတ်ဝိယ်. စးတိသ်ဃလ်ဝဲဒးဒ်  
 ကဋေတ်နော်. ကွးယ်မူဆူလံယ်. ဝိယ်နော်. ကုတ်ဝဲအခိုတ်ဘေတ်. အောဒ်ထံတ်  
 ဝဲခိုတ်သတ်ဃီအဆး. ထုံဒ်ထံတ်ဝဲအဃသ်ဒီဘို. နဲတ်ပျဒ်ဝဲပွယ်အာဂယ်.

နယ်သေတ်ဇုံ. ဃသ်ဖဒ်ဒိုတ်တဘို. ဃသ်ဖိုတဘို. သုကွသ်ကတ်မံယ်.

ယဲသ်သံထံတ်ဘဒ်ကသီ. တဲဝဲတရတ်နော်. သီတ်ညာဝဲအဃတ်. ဖဒ်ဒိုတ်  
 တဘို. တဲဆိုဝဲမေသ်လံယ်. ဃသ်ဖဒ်ဒိုတ်မေအံတ်ဝဲ. တရတ်နော်. ထီတ်ဝဲဃသ်  
 ဖိုတဘိုဃို. မေသ်လံယ်. ဃသ်ဖိုတဘို. မေအံတ်နော်. နွီသံပွယ်ထံတ်. ခိုတ်နိုလ်က  
 လးလ်. နော်ဘွဲ. သဲထီကသီဝဲလံယ်. တရတ်တကွဒ်နော်. (ဇီဝက) နော်.  
 ခိုတ်နိုလ်ပကတိဒ်အတး. ဒေဒ်ကဲထံတ်မယ်ဘတ်နော်ဝိယ်. ဆဒ်တိသ်ခိုတ်ဘေတ်  
 ဝိယ်. ဖူပလ်ဝဲတသီတ်လံယ်.

နွီသံထံတ်ဘဒ်ဘွဲ. သဲထီတဲဝဲတရတ် (ဇီဝက) လံယ်.

တရတ်ဇုံ. ယယ်နော်. နွီလာတံတံ. မိနံယ်တကဲဝဲလးယ်မံယ်.

ကစသ်သဲထီဇုံ. နမိနံယ်ကဲ. ဒုတ်လံယ်ပလ်သဒ်ဝိယ်ဝဲလီတမေသ်ယယ်.

မေသ်ဒုမေသ်မံယ်တရတ်. တနသ်ကေ. မေဘတ်မိနံယ်ဝဲ. ဒေဒ်နော်မံယ်.  
 ယယ်နော်လံယ်. မိုတ်သီကွေလ်သဒ်. ဆဒ်မိနံယ်တကဲဝဲလးယ်မံယ်.

ကစသ်သဲထီဇုံ. မေဒေဒ်နော်. လုံခီတပယ်ဃတ်ကဒါ. မိနံယ်ထဒ်ဒေါဒ်.  
 နွီလာမံယ်တဲဃို. လုံခီတပယ်ထဒ်မိနံယ်ကနုယ်ဝဲလံယ်. နွီသံထံတ်ဘဒ်ဘွဲ. ဒေဒ်  
 လုံညာအတးတဲဒေါဒ်ဝဲ. မိတကဲလးယ်လံယ်.

ကစသ်သဲထီဇုံ. မေဒေဒ်နော်ခံ. နွီလာတံတံ. မိအံထံဒေါဒ်တဲဃို. သဲထီမိ  
 အံထံဝဲဒေါဒ်လံယ်. နွီသံထံတ်ဘဒ်ဘွဲ. မိနံယ်တကဲလးယ်. တဲထံတ်ဝဲဒေဒ်လုံညာ  
 အတးလံယ်.

တရတ် (ဇီဝက) ခံ.

ကစသ်သဲထီဇုံ. ယယ်နေတ်. မေသ်လုံညာခံ. နို့လာသးဘွံ. မိနံယ်တသ်တဲ. မေတဃေပလ်ဝဲလုံနအိုတ်နေတ်. ကစသ်သဲထီနေတ်. မေသ်ဝဲနို့သံသးဘွံ. မိဝဲ တကဲလးယ်မေသ်လံယ်. ကစသ်သဲထီ. တသ်ဆာနေတ်. နို့သံသးဘွံ. တံတံထီဆဒ်. ကဘတ်ဘွာသီတ်ညာဝဲယို. ဃေဆိုဝဲနို့လာသးဘွံမေသ်လံယ်.

ကစသ်သဲထီဇုံ. ဂဲယ်ထးဇံယ်. နတသ်ဆာဘွာကစံဒ်လီ. လုံကဟေတ်ယယ် ဂံသ်ပလံသ်နုတ်လံယ်ကေယ်ဇံယ်.

တရတ်ဇုံ. လုံညာခါ. တဲပလ်အတးမေသ်ဝဲလံယ်. ပျီဒ်စီခဲလးသ်အီယ်. မေသ် ဝဲတရတ်ပျီဒ်စီ. ယယ်နသ်ကေ. မေသ်ဝဲတရတ်အကုသ်ဃသ်ပွယ်တဂယ်မေ ဝဲလံယ်. ကစသ်သဲထီဇုံ. ပျီဒ်စီခဲလးသ်ဟီဝဲတကြးဒ်မံယ်. နဝဲနသ်ကေ. ယကုသ် ဃသ်တဘတ်ကဲနေလးယ်ဝဲ. စံယ်ပယ်ဒးဒ်ယယ်. တဂယ်တကလံသ်. တိုသ်မေ ဟေတ်ပွဲယ်နေတ်ဘတ်လီ. ယးယ်နေတ်မံယ်တရတ် (ဇီဝက) နေသ်ထံတ်တိုသ်စီ ကလံသ်ဝီယ်. ဟာကေယ်ဝဲဒတ်လံယ်.

### (၄) တဆံဘံယာတသ်.ဘံယာနေ.ပြီသ်ကသီသဲထီဖိုခွါ

ဒူပြီသ်ကသီကံသ်ပူယ်နေတ်. သဲထီဖိုခွါအိုတ်တဂယ်. လိုသ်ကွဲဘွေဒ်ကျီယို. အပွေလ်ကိုတ်လိုတ်ဘိုတ်သဒ်. တသ်ဆာကဲထံတ်ဝဲလံယ်. မေအံတ်ဆတ်နေတ်. ဘွဲဒ်တသေဝဲမေသ်လံယ်. မေလဲယ်ဟဒ်ဖွီဃးကျီယ်တဘွး.လးယ်ဝဲမေသ်လံယ်. ဃဲယ်သီဝဲအိုတ်တံသ်ဝဲ. အဃီဒးဒ်အဘေတ်နေတ်. မယ်သဒ်လံယ်. အပသ်သဲထီ ဖဒ်ဒိုတ်. ဆိုမိုတ်ထံတ်ဝဲ. ကဘံယာယဖိုခွါဂံသ်. လဲယ်လုံယယ်စကျီယ်ကံသ်. ပတီရုံဒ်ဃေနေလုံ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်အိုတ်. ဃေကညာတရတ် (ဇီဝက) ဟာကေယ်ကွဲ. မေမးဘံယာနေဝဲဒု. ကဂေယ်ဝဲလံယ်. ဆိုမိုတ်ဝီယ်. လဲယ်လုံ ယယ်စကျီယ်ကံသ်. သုံဒ်ဘိုဒ်သဒ်လုံ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်အိုတ်ပတီရုံဒ်ဃေ နေဝီယ်. ဟာကေယ်ပေဒ်ဝဲတရတ် (ဇီဝက) လံယ်.

တရတ် (ဇီဝက) နေတ်တပူယ်ဃံဒးဒ်ဒူပြီသ်ကသီသဲထီ. ဟဲပျလ်ဝဲတုယ်ဘွံ. သဲထီဖိုခွါတသ်ဆာလဲတ်ခနပယ်.သီကွသ်စီဒ်ဆေဝီယ်. မးပွဲဟဒ်ပူယ်ပွယ်. စးသ်လံယ် ကလယ်ကယ်. ကောဒ်နေအမာ. ပလ်ဝဲလုံမဲလ်ညာဝီယ်. ပွဲဒ်သဲတ်ဖဒ်ဟုံဒ်ဖး. ကေယ်ထုံဒ်ပျဒ်ထံတ်ဝဲ. အပွေလ်ကိုတ်လိုတ်. ဘိုတ်သဒ်လံယ်.



နက္ခသကတ်. နဝယ်တသ်ဆာအိယ်မံယ်. အပွေလ်ကိုတ်လိုတ်. ဘိုတ်တိသ်  
သဒ်ဃို. ကယဲသ်အံတ်ဝဲ. တသ်အံတ်ခဲလးသ်. လံယ်ဘွဲဒ်တနေသ်ဝဲလးယ်. လဲယ်  
အဇ္ဈိဃးသေတ်. အကျိယ်တဘူးလးယ်ဝဲမေသ်လံယ်.

ကူမေသ်ဃို. ဃိုသ်လံယ်ဃဲယ်သီ. အိုတ်တံသ်ထဲအဃီဒးဒ်. အဘေတ်မေသ်ဝဲ  
လံယ်. ဒုံဒ်နဲတ်တဲပျဒ်ဝီယ်. အပွေလ်ကိုတ်လိုတ်ထိုတ်ဃဲတ်နေဝဲဝီယ်. ကေယ်သွံ  
နူလ်ကဒါ. ဆဒ်တေဒ်တေလ်ဘွဲဖူလံယ်တသိတ်ပလ်ဝဲဒတ်. တယေလ်တမံသ်.  
သဲထီဖိုခွါတသ်ဆာ. ဘွာဝဲလံယ်. အပသ်သဲထီဟေတ်ဝဲ. ကသိတ်ပွေယ်. တိုလ်  
တကလဒ်ဃုမးလံယ်. (ဇိဝက) နေတ်ဟီထံတ်တိုသ်ဝီယ်. ဟာကေယ်ဝဲလုံ. ယယ်  
စကျိယ်ကံသ်လံယ်.

**(၅) တဆံဘံယာတသ်၊ဘံယာနေ (စဏ္ဍပဇ္ဇောတ) စံယ်ပယ်**

တဘွဲခါနေတ်ဒေါဒ် (ဥဇ္ဇေနီ) ကံသ် (စဏ္ဍပဇ္ဇောတ) စံယ်ပယ်နေတ်. အညုတ်  
ဘံလံယ်ဝါ. တသ်ဆာကဲထံတ်ဝဲလံယ်. ဒးဒ်အယဒ်လွိသ်မဲ့ဒ်နယ်အိုတ်. တရတ်ဒိုတ်  
ထံသေတ်ဘံယာဝဲနသ်ကေ. တဘွာ.လးလ်ဝဲလုံထူစေတသိတ်ပွေယ်. အဘိုဒ်အလဲ  
ဘတ်ဟေတ်ဝဲနေတ်မေသ်လံယ်.

(စဏ္ဍပဇ္ဇောတ) စံယ်ပယ်ပုသ်လံယ်အပွယ်လုံ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်အိုတ်.  
ပိုယ်မံတ်ခွါ. ယယ်စကျိယ်ကံသ်ဒိုတ်စံယ်ပယ်ဇုံ.

ယယ်နေတ်. မေသ်ဝဲတသ်ဆာဝဲအိယ်.စွဲကဒ်ဃလ်ဝဲ. ယဃေကညာနယ်လံယ်.  
ပုသ်နေယယ်နတရတ် (ဇိဝက) မးဟဲဘံယာဘွာနေယတသ်ဆာလံယ်.

ပုသ်လံယ်ပွယ်.လဲယ်တဲကူးဝဲလံယ် (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်နေတ်ကောဒ်  
(ဇိဝက).

ဖိုအဲတ် (ဇိဝက) ဇုံ.

နလဲယ်လုံ (ဥဇ္ဇေနီ) ကံသ်ဘံယာဘွာနေကေယ် (စဏ္ဍပဇ္ဇောတ) စံယ်ပယ်  
တသ်ဆာမံယ်. ပုသ်လံယ်ဝဲဒတ်လံယ်.

တရတ် (ဇိဝက) နေတ်လဲယ်လုံ(ဥဇ္ဇေနီ)ကံသ်တုယ်ဘွဲ (စဏ္ဍပဇ္ဇော) စံယ်ပယ်  
တသ်ဆာလဲဒ်ခနယ်. သီကွသ်စီဒ်ဆေဝီယ်ဝဲဒတ်.

ကစသ်စံယ်ပယ်ဇုံ.

ဖံဒးဒ်ထောပဒ်ကသိတ်. ကစသ်ကဘတ်အံတ်မံယ်. ကစသ်အံတ်ကကဲဝဲဇေယ်  
ပတီစဒ်ဝဲလံယ်.

နဲ(ဇီဝက) ဇံ့.

ယယ်နေတ်တတဲဒ်ဒဲးထောပဒ်မံယ်. ထောပဒ်တပတ်. နဘံယာဘွာ. မယ်တကဲဝဲဇယ်. ထောပဒ်နေတ်. ယသဒ်ဘတ်အးဒိုတ်မဒ်လံယ်.

တရတ် (ဇီဝက) ဆိုမိုတ်ထံတ်ဝဲ.

စံယ်ပယ်ဒိုတ်. တသ်ဆာအီယ်. ထောပဒ်မေတပတ်. ဘွာတသေ. ကမယ် လံယ်မသ်နေ ထောပဒ်ပလုသ်. နးတကွဒ်ဝီယ်. ပဲ့ဒံဒ်အံတ်ဇံယ်. ဆိုမိုတ်ဝီယ်. ရဲသ်ကွဲယ်စဒ်ဖံထံတ်ဝဲလံယ်. ဖံကသီတ်ဝီယ်. တရတ် (ဇီဝက) ဆိုမိုတ်ဒေါဒ်.

စံယ်ပယ်ဒိုတ်အီယ်. အံတ်ကသီတ်ဝီယ်. ကလီယ်မွေတ်ဇံယ်. မေတအးဒ် ထံတ်. ကနးဝဲထောပဒ်လံယ်. နေတ်ဘွံ. စံယ်ပယ်တမယ်သီယယ်. တဲတသေ. ယဘတ်ပလံသ်. ကျီယ်တေယ်. ဃေခွေဒ်လုံ. စံယ်ပယ်အိုတ်မဒ်. ကကြးဒ်ဝဲလံယ်. ဆိုမိုတ်ဝီယ်. သုဒ်ဘိုဒ်သဒ်စံယ်ပယ်ဒိုတ်အိုတ်ဝီယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇံ့.

တသ်လုံကသီတ်တရတ်မျိုနေတ်. မေလိုတ်ဝဲလုံအခွေ. လဲယ်ဃုကသီတ်. သေတ်ဃီသ်. ဘေတ်လတ်. ဘတ်လိုတ်အိုတ်သေဝဲမံယ်. လုံကဆံကရးမေသ်ဂေယ် ဂေယ်. ကသေတ်ကရးမေသ်ဂေယ်ဂေယ်. ခေါဒ်ကြဲယ်ပဲကြံကစသ်မေသ် ဂေယ်ဂေယ်. လုံ (ဇီဝက) လိုတ်တးနူလ်ထွဲဒ်ခွေဒ်အမေဒ်. ဟေတ်ထုံဒ်ထံတ် ပလ်နေလံယ်. ရှံဒ်ထံတ်ဝဲ. စံယ်ပယ်ဟေတ်ခွေဒ်ဝဲလံယ်.

တိုသ်နတ်. လုံ (ဝဏ္ဏပဇ္ဇောတ) စံယ်ပယ်အိုတ်နေတ်. လဲယ်ခွေမေသ်ဝဲ (ယာဉ်) ယဲသ်မျိုအိုတ်ဝဲဂေသ်ကျီယ် (ပြည်တော်ဝင်. ဓမ္မပဒဝတ္ထုတော်. ဒုတိယဒ်တွဲ ဥတေနမင်းကြီး) ဝိဒ်ထုဒ်ပုယ်ကွဲဒ်ဖှာလံယ်ပလ်ဝီယ် မေသ်ဝဲလံယ်.

### တရတ် (ဇီဝက) ခိတ်ဖျောဒ်ဝဲ

နေသ်အမေဒ်အယ်နယ်ဝီယ်ဘွံ. တရတ် (ဇီဝက) နေတ်. ထောပဒ်အနး ပလုသ်အယတ်သယ်. တအိုတ်လးယ်. ရဲသ်ကွဲယ်ပလ်ဝဲကသီတ်. ဒံဒ်အံလံယ် စံယ်ပယ်. ဝီယ်တဘွံဃံ. တဖျိုကရံဟဲဝဲလုံ. ကဆံကရး. ဒဲးဒ်ထံတ်တနီယ်. ယူယ် နေယ်ယဲသ်ဆီတုယ်ကဲ (ဘဒ္ဒဝတီ) ကဆံမိုသ်လုံ (ဥဇ္ဇေနီ) ကံသ်စိတ်ဖျောဒ်ဟဒ် ထွဲဒ်ထံတ်ကရံဝဲလံယ်.

(စဏ္ဍာပဇ္ဇာတ) စံယံပယံဒိတိနုတိ. အံတသိတိဝိယံ. တသိတိမ္ပေတိဝဲ. တအးဒိထံတိနးဘတိဝဲ. ထောပဒိဘံ.

နဲဒတိအမဒိသေတိဇံ.

ယိဒိမဒိမေသိဝဲ. တရတိ (ဇီဝက) နေတိဒံဒိအံယယံ. ထောပဒိတသိတိလံယံ. မေသိတဘးဒိပွယံ. တရတိ (ဇီဝက) ကရံလူယံဟဒိဃုနေယယံမေခွေ. မးလံယံဝဲဒတိပယံခေပွယံဖုညာ.

ကစသိစံယံပယံဇံ.

တရတိ (ဇီဝက) နေတိဒးဒိထံတိ (ဘဒ္ဒဝတီ) ကဆံမိသိ. စိတိဖျောဒိ. ထွဲဒိတလးဝဲလုံဝေသိပူယံလီရံဒိထံတိဝဲလံယံ.

## (၆) တဆံဘံယာတသိ.ဘံယာနေ.ဟဒိခွေကစသိခံကယ်ကတိ

(စဏ္ဍာပဇ္ဇာတ) စံယံပယံဒိတိနုတိ. တနီယံယူယံဒနယံဃုဆီ. လဲယံတုယံဝဲ ဟဒိခွေမိယံလုံကယ်ကတိအပွဲသိအိုတိတဂယ်. (မေသိဝဲကယ်ကတိနေတိ. ကညံ မုတိဒးဒိနဒိဒေါဒိတကဒိ. ဂဲယံဃုသိသဒိဝိယံ. ဟဲဖွိစသိလံယံဝဲပွယံတဂယ်မေသိ လံယံ) စံယံပယံဒိတိနုတိ. တဲဝဲကယ်ကတိ.

နဲကယ်ကတိဇံ. လဲယံဇံယံ. တဲတရတိ (ဇီဝက) နေတိ. စံယံပယံဒိတိကောဒိ နယံ. တဲဝိယံဟာကေယံကွဲကဒါဇံယံ.

နဲဝဲကယ်ကတိဇံ.

တသိလုံကသိတိတရတိမျှနေတိ. ပရိယဲယံတသိဘွေဒိဘွေဒိအာမဒိ. တရတိ (ဇီဝက) နေတိမေဟေတိနယံတမိယံတမျှသေတိ. ဟီအံတိတဂေယံနံယံ. မယံ လောလိဝိယံပုသိလဲယံဝဲလံယံ. ဟဒိခွေကယ်ကတိနေတိ. လူယံဝဲလုံအခွေ. လုံကွဲ တံယံ.

(ကောသမ္ဘိ) ကံသိအံတိမေယံဂံယံခံခါ. တရတိ (ဇီဝက) ခွဲဒိနေဝဲလံယံ.

တရတိဇံ. စံယံပယံဒိတိ. တဲဝဲဒတိ. မးနဟာကေယံကဒါလံယံ.

နဲကယ်ကတိဇံ. ခေါဒိတုယံယအံတိဝိယံမံယံ. နဝဲသေတိ. အံတိကွသိမံယံ.

တရတိဇံ. စံယံပယံဒိတိ. မယံလောလိပလိဝဲ.

တသိလုံကသိတိတရတိမျှနေတိ. ပရိယဲယံဘွေဒိဘွေဒိအာမဒိ. မေဟေတိ နယံတမိယံတမျှသေတိ. ဟီအံတိတဂေယံ. မယံလောလိပလိဃိ. လုတိတဲလိဝဲ အယ်နယံတဘူတိလံယံ.

(ဇီဝက) အံတ်မေယ်ဝီယံဘုံ.

လုံစုမေတ်ကဆိုဒ်. သေဒ်လံယ်ပလ်ကသီတ်ဝီယံ. အံတ်တယယ်သတ်. အံပျလ်ဒးဒ်ထီ. ကယ်ကတ်သေတ်. တဲပျလ်ဝဲ.

နဲကယ်ကတ်ဇုံ. မေတအံတ်မေယ်သေတ်မံယ်. အံတ်တယယ်သတ်. အံပျလ်ဒးဒ်ထီအီယံတဲဘုံ.

ကယ်ကတ်ခံ.

တရတ်အီယံ. လုံအံတ်ဝဲနေတ်ဟေတ်ယယ်. တမေသ်ကမယ်ဝဲနံမီယံလးယ်မံယ်. ဆိုမိုတ်ဝီယံ. ဟီအံတ်တယယ်သတ်တကေ. အံပျလ်ဒးဒ်ထီ.

ကယ်ကတ်အံတ်ဝဲ. တယယ်သတ်ကေနေတ်. တရတ် (ဇီဝက) စုမေတ်ကဆိုဒ်. သေဒ်နုလ်ဃလ်ဝဲ. ပတ်ကသီတ်စုတ်နေတ်. ကယ်ကတ်တသီတ်ညာဝဲမေသ်လံယ်.

အံတ်ဝီယံ. တပနလ်ဖို. ကယ်ကတ်ဘောဒ်ဒးဒ်အေတ်ဆာဝဲလံယ်.

တရတ်ဇုံ. ကဲတ်ယယ်မံယ်. ဟေတ်ချာသယ်ကေယ်. ယသဒ်မူလံယ်. ဃေဝီသဒ်စူယ်ကညာဝဲလံယ်.

နဲကယ်ကတ်ဇုံ. ဘတ်ကိုသ်တဂေယ်. နတသ်ဆာယကမယ်ဘွာနေနယ်. သုစံယ်ပယ်နေတ်.

သဒ်ဒိုတ်ကျာတာဝဲရဒ်မဒ်. ကမယ်သီယယ်ဃို. ကောဒ်ကဒါဝဲမေသ်လံယ်. ယတကေယ်ပျလ်ဝဲနုလ်လးယ်မံယ်. နဝဲလံယ်ဒးဒ်ထံတ်ကဆံမိုသ်အီယံ. ကေယ်ကဒါဇံယ်ဘံယာနေကယ်ကတ်. ဟေတ်အဒ်ကဒါကဆံမိုသ်ဝီယံဘုံ. ဟာကေယ်ဝဲလုံ. ယယ်စကျီယံကံသ်လံယ်.

### (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဒိုတ်.ရှုးခိုကဝဲကသီတ်ပွေယ်

တရတ် (ဇီဝက) နေတ်ဟာကေယ်တုယ်. ယယ်စကျီယံဝေသ်ဘုံ. သုဒ်ဘိုဒ်သဒ်လုံ (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်အိုတ်. ဂေသ်ကျီယံခဲလးသ်ရှုဒ်ပျဒ်ထံတ်ဝဲဒတ်. စံယ်ပယ်ဒိုတ်ခံ.

ဖိုအဲတ် (ဇီဝက) ဇုံ. နဟာကေယ်နေတ်. ဂေယ်ဝဲမေသ်လံယ်. နမေလဲယ်ပျလ်ကွဲကဒါဘတ်. (စဏ္ဍပဇ္ဇောတ) စံယ်ပယ်ဒိုတ်နေတ်. မယ်သီကြံ နယ်. သေလံတ်မံယ်. တဲဝဲဒေဒ်နေတ်လံယ်.

(စဏ္ဍပဇ္ဇောတ) စံယံပယံဒိုတ်နေတ်. တသ်ဆာဘ္ဘာဝဲယို.

တရတ်(ဇီဝက)ဇံ. ဟဲလုံ (ဥဇ္ဇေနီ) ကံသ်အီယံမံယံ. နဝဲတရတ်ဂံသ်. ယယံ  
နေတ်. ကဟေတ်ဆူချဒ်ဘတ်သဒ်ဝဲလံယံ. မယ်လောလ်ဝဲ. တရတ် (ဇီဝက)ခံ.

ကစသ်စံယံပယံဇံ. ယယံနေတ်တဟဝဲလးယံမံယံ. လုံယမယ်ပလ်ဘျံဒ်ဖိုတ်  
ကျေရူလံယံဆံမေနံတ်ထံကဒါကေယံနေတ်ဘတ်လီ. ကေယံတဲရူးကူးကဒါဝဲ  
ဒေဒ်နေတ်လံယံ. ဖဲနေတ်ခါ (စဏ္ဍပဇ္ဇောတ) စံယံပယံဒိုတ်. နေသ်ပလ်ဝဲ  
(သိဝေယျက) တသ်ကူတဆိုလံယံ.

**မယ်လောလ်ထွေ.** တသ်လုံ (သိဝေယျက) တသ်ကူနေတ်. မျံဒ်ကျိသုယံ. မျံဒ်  
ကျိသာသေတ်. မေသီဘွံ. ဘိုတ်ဝဲ. မေယံကလယ်တအိုတ်.  
တသ်ကူတအံဒ်မျိမေသ်လံယံ. တဆံတသ်တဲ. ဟူဘတ်ဖူဝဲ  
နေတ်မံယံ. လုံမျံဒ်ကျိပွယ်မေသီနေတ်. ဒးဒ်တသ်ကူနေတ်.  
ဘိုတ်ဘီထံတ်ဝီယံ. ပလ်ဝဲဒတ်လံယံ. ပွယ်ဖိုတ်ဘိုတ်နေတ်.  
ဆိုဖိုတ်လုံတသ်ညတ် (ဟတ္ထိသောဏ္ဍ) ထိုတ်ဖဒ်ဒိုတ်ဖုညာ.  
လံယံဘူးတ်ဟီနေဝီယံ. ဟာကေယံစောလ်ဝဲလုံ. ဟီမဒ်ဝီယံ  
တယ်. ပွသ်ဒိုတ်ပူယံ. ပလ်လံယံဝီယံ. ကုတ်ကွေလ်တသ်  
ကူးအံတ်ဝဲပွယ်ဖိုတ်လံယံ. လုံအံတ်ဝဲတသ်လံသ်. တခံတ်  
တဘွံ. မိုဒ်ဆိုသေတ်. လဲယံတုယံသေလံယံ. တသ်ကူနေတ်  
ထီတ်ဝဲဒတ်ဘွံ. ဟာကေယံစောလ်. ဆဲဒ်သဒ်ဝဲစံယံပယံ  
မေသ်လံယံ. မေသ်ဒေဒ်အီယံ (စဏ္ဍပဇ္ဇောတ) စံယံပယံဒိုတ်  
နေသ်ဝဲ. (သိဝေယျက) တသ်ကူမေသ်လံယံ. တရတ်ဖဒ်  
ဒိုတ်. ဘတ်တနံယံဒေါဒ်ခံ. လုံသီဝီဒ်တဲ. သေဘွံဒ်လီတ်  
မတ်ဝဲ. မုတ်ဖိုတ်ကုဒ်အယံသ်ခဒ်သဒ်. ဒးဒ်လုတ်သးမျိ.  
ထာဃလ် မေသ်ဝဲတသ်ကူတဲဝဲဒတ်လံယံ. အီယံဘတ်တိုသ်  
နံတ်မေသ်ဝဲမယ်လောလ်ထွေတသ်တဲလံယံ.

မေသ်ဝဲ (သိဝေယျက) တသ်ကူနေတ်. ယယံ. ထို. လဒ်.လံသ်.မဒ်တကဒ်.  
တသ်ကူတကုဒ်ဖံဒိုတ်. ထံဒိုတ်မိုယံမျံဒ်မေသ်ယို. အဖိုထဲဒ်မေသ်ဝဲလံယံ. မေသ်  
ဒတ် (သိဝေယျက) တသ်ကူတဆို (စဏ္ဍပဇ္ဇောတ) စံယံပယံဒိုတ်နေတ်. ကသီတ်  
ပွေယံပတံသ်လုံတရတ် (ဇီဝက) အိုတ်ရူးစိုနေဝဲလံယံ. တရတ် (ဇီဝက)ခံ.

တသ်ကူဝဲအီယံ. မိုယ်မျှဒ်ဒိုတ်မဒ်. အဖိုထဲဒ်တတ်မဒ်. မေလွဲလုံကစသ်ယွယ်  
ဒးဒ်. ဖုဖု (ဗိမ္ဗိသာရ) စံယ်ပယ်ဒိုတ်ခီဂယ်. ပွယ်လုံအဂယ်. သူဆံတ်တထဲဒ်.  
လုံအသဒ်ဒွဲ. ဟဲအိုတ်ထံတ်ဝဲလံယ်.

## (၇) တဆံဘံယာတသ်.ဘံယာနေကစသ်ယွယ်

အခါတဘွံ. ယွယ်ကစသ်ကွံနေတ်. စမေ့တောသဒ်အာဃို. ဟုံဒ်ဃေထဒ်  
ဝဲလံယ်. တဲဝဲ (အရှင်အာနန္ဒာ).

မိုအဲတ် (အာနန္ဒာ) ဇံ. ယယ်ကစသ်ယွယ်. ရုံလ်ဒွဲပူယ်. စမေ့တောသဒ်  
အာဃိုဟုံဒ်ဃေထဒ်ဝဲ. ယယ်ကစသ်. မိုတ်ချဒ်လူသဒ်ဒးဒ်ကသီတ်လံယ်. တဲဘွံ  
(အရှင်အာနန္ဒာ) မယ်လောလ်ဝဲတရတ် (ဇီဝက)လံယ်.

ကစသ် (အာနန္ဒာ) ဇံ.

မေဒေဒ်နေတ်. ကစသ်ယွယ်. ကပးမေယ်ဒိုတ်ခါ. ဒးဒ်သိုလံယ်သးသံ. ဒုံဒ်  
ကပးပွဲမယ်. လံယ်ဘံတ်ပလ်နေအဟုံဒ်ဖးနေတ်. လွီသ်သံထံတ်ဘဒ်နီယံဘွံ. ကဟဲ  
ကဒ်နေတသီတ်. ပတီရုံဒ်ဝဲ. (အရှင်အာနန္ဒာ) နေတ်လုံ (ဇီဝက) ရုံဒ်ပလ်အတး  
ဟုံဒ်လံယ်ဘံတ်သေမေသ်ဝဲ. မေယ်ဒိုတ်အဟယ်ရဒ်. ရုံဒ်ပျဒ်ကစသ်ယွယ်ဝီယံ.  
ပွဲဒုံဒ်ကပးနေဝဲလံယ်.

လွီသ်သံထံတ်ဘဒ်နီယံဘွံ. တရတ် (ဇီဝက) တသ်ဆိုမိုတ်ဟဲဖွာထံတ်ဝဲလံယ်.  
ယယ်နေတ်. ယွယ်ကစသ်ကွံဇံ. ကသီတ်လုံအကျာစာ. ပွဲလူနေဒုံဒ်ကပးတကြးဒ်.  
ဆိုမိုတ်ဝီယံ.

တကံဖံသးဖောဒ်.ဒးဒ်ကသီတ်အမျိုမျို. ပကိုပလ်ဃလ်ဝီယံ. သုံဒ်ဘိုဒ်သဒ်  
လုံကစသ်ယွယ်အိုဒ်. ကဒ်ဆိုဝဲတကံဖံတဖေါဒ်ဝီယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇံ. မေသ်ဝဲတကံဖံ. လဲဒ်အူတဖေါဒ်အီယံ.  
နးသြိုဒ်ထံတ်ဇံယ်. ဟုံဒ်ဖးကလဲယ်ဝဲ. ဘွံတဆီလံယ်. ဒီဖေါဒ်.သးဖေါဒ်. တကံဖံ  
နသ်ကေ. ဒေဒ်လုံညာအတး.ရုံဒ်ပျလ်ပလ်ဝီယံ. ဆဲဒ်ကဒ်ဝဲလံယ်.

(ဇီဝက) နေတ်. ဟုံဒ်ဖးလဲယ်အဘွံသးဆီ. ကသီတ်ဆဲဒ်ကဒ်နေဝီယံ. ဟာ  
ကေယ်ဝဲတုယ်ပဲတြံကြဲယ်မိုဒ်ဝဲဘွံ. တသ်ဆိုမိုတ်ဟဲဖွာဒေါဒ်ဝဲလံယ်.

ယယ်နေတ်. ယွယ်ကစသ်. ဟုံဒ်ဖးလဲယ်အဘွံ သးဆီကသီတ်. ဆဲဒ်ကဒ်ပလ်ဝဲ.  
ကစသ်ယွယ်ဝီယံလီ. ယွယ်ကစသ်. နံသ်စသ်ရုံလ်နေတ်. စမေ့တောသဒ်. တံတ်



အာဝေတစံဒ်. အဘွံသးဆီ. ဟုံဒ်ဖးလဲယံဝဲတကဲ. လဲယံကကဲဝဲ. ဒီဆီနီဘွံလံယံ. ပေယံပါလံယံဘွေဒ်. မေလုသ်ဝဲထီခွဲထီမဒ်. ကလဲယံထဒ်ဝဲတဘွံဒေါဒ်လံယံ. ဒေဒ် အီယံမဒ်. အဘွံသးဆီပွဲယံထံတ်ဝဲလံယံ. တသ်ဆိုမိုတ်. အိုတ်ဝဲဒေဒ်နေတ်လံယံ.

ကစသ်ယွယ်နေတ်. (ဇီဝက) တသ်ဆိုမိုတ်. အိုတ်ထံတ်တကွဒ်. ဒးဒ်ပံညာ ကွသ်ဖှာထီတ်လံယံ. သီတ်ညာဝဲဃို. တဲပျဒ်ဝဲ. (အရှင်အာနန္ဒာ) ဇီဝက. တသ် ဆိုမိုတ်. ဂေသ်ကျိယံနေတ်လံယံ. ဟုံဒ်ဖးလဲယံ. ဒီဆီနီဘွံဝီယံမး (အရှင်အာနန္ဒာ) မယ်နေထီခွဲ. လုသ်ဝဲထီလံယံ. လုသ်ထီဝီယံမဒ်. ဟုံဒ်ဖးလဲယံထဒ်. တဘွံဒေါဒ် ဃို. အဘွံသးဆီပွဲယံဝဲလံယံ. တယေလ်တမံသ်. ကစသ်ယွယ်. ပကတီဒ်. ဆူတ် ခွေထံတ်ကဒါဝဲလံယံ.

(ဇီဝက) နေတ်ကသီတ်ဘိုဒ်လဲဂံသ် (စဏ္ဍပဇ္ဇောတ) စံယံပယ်ဒိုတ်. ဟေတ်ရှး စိုနေဝဲ (သိဝေယျက) တသ်ကူတဆို. ဟဲစောလ်ဝဲဒတ်. သုံဒ်ဘိုဒ်သဒ်. ကစသ် ယွယ်အိုတ်. ဘာလံယံဝီယံ. ပတီရုံဒ်ထံတ်ဝဲလံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

ကစသ်ပွဲသ်နေတ်. လုံကစသ်အိုတ်. မိုတ်ဃေသဒ်ဆူဒ်တမီယံလံယံ.

(ဇီဝက) ဇုံ. တသ်လုံကစသ်ယွယ်သေတ်နေတ်. တဟေတ်ကြံပွယ်ဆူဒ်မေသ် လံယံ. အပျီဒ်တအိုတ်မေလုံအဒ်စဒ်ဆူဒ်ခံ. ရုံဒ်ထံတ်ကေယံဇံယံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွဲဇုံ.

တသ်ကူတဆိုအီယံ. ကစသ်ပွဲသ်ဘံယာတသ်. တသီတ်ဘိုဒ်လဲပတံသ်. (စဏ္ဍပဇ္ဇောတ) စံယံပယ်ဒိုတ်. ဟေတ်လဲဒ်ဆံယံရှးစိုနေဝဲ. တသ်ကူတဆို မေသ်လံယံ. မေသ်ဝဲတသ်ကူတဆိုအီယံ. ယွယ်ကစသ်ကွဲ. ကူကယ်ဂံသ်. ကြံသ် လူယံခယ်နေလသ်ကစသ်ပွဲသ်တဂေယံ. ပွဲသ်နဲသ်သံဖုညာနသ်ကေ. ဘတ်ဆံယံ ဝဲထဲပဒ်သကူယံ. တသ်ဘံဃို. ပေယံပါလံယံနွေဒ်ဒိုတ်မဒ်လံယံမေသ်ဝဲနဲသ်သံ ဖုညာနသ်ကေ.

တကတ်သေတ်. မယ်ဘူတ်တသ်ဘံ. ကူကယ်ခွေဒ်အဲတ်ဒေါဒ်. ဟေတ်နေ လသ်မံယံကစသ်.

ကစသ်ယွယ်နေတ်. အလူယံခယ်တသ်ကူဝီယံဘွံ. ဟောနေဝဲတရာ. တရာ ကတးသ်ဘွံ. တရတ် (ဇီဝက) သဒ်ဖွီမုံသ်ဘဲကေယံဝဲဒတ်လံယံ.

(ဇီဝက) ဃေကညာ. ပတီရုံဒ်ထံတ်. ခွေဒ်ပျူဒ်ဝဲဒတ်. ကစသ်ယွယ်နေတ်.

ဖိုအဲတ်နဲသံသေတ်ဇံ၊

တကတ်သေတ်မယ်ဘူတ်တသ်ဘံ. ကူကယ်ခွေဒ်နေသ်. ဟေတ်ဝဲလံယ်. လုံနံသ်စသ်ဆယ်တဒ်အတး. ပဒ်သကူယ်တသ်ဘံသေတ်. ဆံယ်ကဲဝဲလံယ်. တကတ်သေတ်မယ်ဘူတ်တသ်ဘံ. သယ်ယယ်ဟီဝဲကဲလံယ်. တနသ်ကေ. ဖဲနေသ် တမျဒ်. သဒ်အိုတ်လးပွဲယ်နေတ်. ယယ်ကစသ်ပကြးယ်မံယ်. တဲဝဲဒေဒ်နေတ်လံယ်.

နဲသံသ်ဖုညာ. တကတ်သေတ်မယ်ဘူတ်တသ်ဘံ. ယွယ်ကစသ်ကွံ. ခွေဒ်ပျုဒ်ဝဲ. ဟူဘတ်သီတ်ညာကေယ်. ခူဝေသ်ဖိုဖုညာ. သဒ်ဖို့မုံသ်ပးယ်. မယ်ဘူတ်တသ်ဘံ. တနီယ်ဃံနေတ်ကယယ်ကထိုအာမဒ်. တသ်ဘံတကွဒ်. ဟဲကဲဖှာထံတ်ဝဲလံယ်. လံယ်ဆံတိုသ်နံတ်. မေသ်ဝဲအတ္ထုပ္ပတ္တိဒ်. ကဲသဒ်ဂေသ်အီယ်. လုံကစသ်ယွယ် အိုတ်ဒေဒ်ဝဲ. လွီသ်. ယဲသ်ဝသ်ခါနေတ်မေသ်လံယ်.

(ဒီဝကပဉ္စ) ဝိဒ်ထူဒ်ဝိယံလီ



(၂)

## (အရှင်မဟာကဿပမထေရ်) ဝိဒ္ဓိထူဒ်

ကစသယွယ်နေတ်. ယယ်စကျီယ်ကံသ်. ဝေယ်လူဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဒေဒိဝဲခါ. အကျ်ပျူဒိဝဲ (အရှင်မဟာကဿပမထေရ်) ဃို (ဥယျဉ္ဇနိ  
သတိမန္တော) စဒိထံတ်မေဒ်. တေယ်သနယ်တေယ်. ဟောဖှာဝဲဒတ်လံယ်.

### ပျိဒ်ခိုဒ်ပယ်ကဲသဒ်

တဘျံခါဒေါဒ်. ကစသယွယ်နေတ်နူလ်လံယ်ကဒ်ဝသ်လုံ. ယယ်စကျီယ်ကံသ်  
ပူယ်ဝီယ်. တုယ်ဝသ်ထွဲဒ်ဘျံ. လာပွဲယ်တလး. ကလဲယ်ကညဒ်ဝဲဒ် (ဒေသစာရီ)  
တဲပလံသ်ပလိဝဲ. နဲသ်သံသေတ်နေတ်လံယ်. တဲပလံသ်ပလိဝဲဂေသ်ကျီယ်နေတ်  
မံယ်. လုံကလဲယ်ပျလ်. ကစသယွယ်ဒီ. နဲသ်သံဖုညာ. ဃိုတဖျံသ်. ဆိုတသ်ဘံ  
မယ်ဝီယ်ဘျံ. ခုတ်ကဘဒ်လဲယ်ဘတ်ဝဲမံယ်. ဆိုမိုတ်ဝဲ. ကစသယွယ်သေတ်.  
ဂေသ်ကျီယ်မေတယ်ပတံသ်. တဲကွးပလိဝဲဒေဒ်နေတ်မေသ်လံယ်.

နဲသ်သံဖုညာ. ဃိုတဖျံသ်စဒိထံတ်မယ်ဝဲနေတ်.

(အရှင်မဟာကဿပမထေရ်) နသ်ကေ. စုတ်ဝဲဒတ်တသ်ဘံမေသ်လံယ်.  
မယ်သဒ်ဒေဒ်နေတ်နဲသ်သံဖုညာ. ထိတ်ဘတ်ဝဲဘျံ.

(အရှင်မဟာကဿပမထေရ်) နေတ်. ဘတ်မဒုစုတ်ဝဲတသ်ဘံလဲတ်. ဖဲယယ်  
စကျီယ်ဝေသ်ဒိုတ်ဒွဲးပူယ်အီယ်. တဆီယောဒ်ကဘံ. ကညံဖုညာသေတ်. အိုတ်  
ဝဲလံယ်. ဝေသ်ဒွဲးတသ်လံသ်ခဲလးလ်. မထေရ်ဆွယ်မျို. တအိုတ်ဝဲနသ်ကေ.

အလိုဒ်အကျွေ့. တကတ်တဖတ်အိုတ်ဝဲလံယ်. အလိုဒ်အကျွေ့. တကတ်တအိုတ်. မေသ်ဝဲတသ်လံယ်. ဆွေယ်မျိုသေတ်အိုတ်မံယ်. မေသ်ဝဲတကတ်မုတ်ခွါဖုညာ. ဒးဒ်ပျိဒ်စီလွီသ်ပါ. လိုဒ်ကျွေ့ဝဲခဲလးလ်မေသ်လံယ်. ပလ်တံသ်ဝဲပွယ်တကွဒ်. မထေရ်မျဒ်. ကလဲယ်ကညဒ်ဝဲဖဲလဲတ်. လဲယ်ကညဒ်ဒေါဒ်. ပလ်ကတံသ်. တုယ်. မာပမာဒလံသ်. လုံညာတမေသ်ကလဲယ်ဘတ်ဝဲ. ကဲဒ်ယဲဒ်ရှိဒ်ချဒ်. ပျေဒ်တေတ် တဲဝဲဒတ်လံယ်.

**မယ်လောလ်. မာပမာဒ. လံသ်တဲဝဲနေတ်. ကစသ်ယွယ်. မေကညဒ်လဲယ် (ဒေသစာရီ) တုယ်ဖဲတသ်လံသ်နေတ်ဘွံ. လုံကြးဒ်ကေယ်ကဒါ ဖျသ်. နဲသ်သံဖုညာ. သုဝဲသေတ်. အိုတ်ဖဲတသ်လံသ်ကေယ်ကဒါ လုံဖျသ်ဇံယ်. မာပမာဒ. သာပေယ်နတ်သဒ်တဂေယ်. တဲသိုတ်သံ ဝဲလံသ်. မေသ်လံယ်. ယိုနေတ် တသ်လံသ်နေတ်.ကောဒ်ဝဲလုံ. မာပမာဒ. လံသ်မေသ်လံယ်.**

ကစသ်ယွယ်နေတ်. ကလဲယ်ကညဒ် (ဒေသစာရီ) စံတ်ထီဆိုမိုတ်ထိုတ်ကွသ် လံယ်ဝဲဖဲယယ်စကျိယ်ကံသ်ပူယ်အိုတ်. ကညံသေတ်. (သုမင်္ဂလာ. ဒုမင်္ဂလ) ကေဒ် စဒ်ဖှာထံတ်. မေတမံသ်ပေဒ်နေတ်.ကြးဒ်ဘတ်လဲယ်ဝဲ. ဖျသ်နေတ်နဲသ်သံတအိုတ်. ပလ်ခံလံတကြးဒ်. နဲသ်သံတနံယ်ဘတ်ပွဲကေယ်ကဒါဇံယ်. မဒုနဲသ်သံ. ကြးဒ်ဘတ် ပွဲကေယ်လဲတ်. ကွသ်လံယ်စံတ်ထီဘွံ. ပွယ်အာဂယ်နေတ်. မေသ်ဝဲယဖိုခွါ. ကဿပ. ဆွေယ်မျိုညယ်တီဒ်. အလိုဒ်ကျွေ့. တကတ်ဒတ်ခဲလးသ်လံယ်. ပွဲကေယ် ကဒါ. ကဿပ. လံယ်ကကြးဒ်မံယ်. ဆိုမိုတ်ဝီယ်.

ဖိုအဲတ်. ကဿပ. ဇုံ. ဖျသ်နေတ်. နဲသ်သံတအိုတ်. ပလ်တံသ်ခံလံတကြးဒ်ဝဲ. ကညံသေတ်မေမယ်ဝဲ (သုမင်္ဂလ. ဒုမင်္ဂလ) ကေဒ်စဒ်တကွဒ်ကလိုတ်ဘတ် ဝဲနဲသ်သံလံယ်.

ဖိုအဲတ်. ကဿပ.ဇုံ. နယ်ဒးဒ်နဲပွဲသ်ခလးလ်. ကေယ်ကဒါအိုတ်လုံဖျသ်နေတ် တဲယို (အရှင်မဟာကဿပ) နေတ်ဒးဒ်နဲသ်စသ်ပရေဒ်သဒ်. ဘတ်ဟာကေယ် ကဒါဝဲလုံဖျသ်လံယ်. နေတ်ဘွံနဲသ်သံဖုညာ.

နဲသ်သံသေတ်ဇုံ. သုထီတ်လံတ်မံယ်. တမေသ်ယယ်.

(အရှင်မဟာကဿပမထေရ်) နေတ်စုတ်ဝဲတသ်ဘံနသ်ကေ. တပူယ်သံဒးဒ် ကစသ်ယွယ်တမေသ်လုံကလဲယ်ဘတ်. ခါအီယ်လံယ်ဝဲသေတ်တဲဝဲ. လုံဝဲသေတ် တဲတး. ခါအီယ်ကဲထံတ်လီတမေသ်ယယ်. ကဲဒ်ယဲဒ်ရှိဒ်ချဒ်တဲဝဲလံယ်.

ကစသ်ယွယ်နေတ်. ဟူဘတ်ဝဲနဲသ်သံသေတ်. တသ်တဲဘွံ.

ကေယ်ဆးထးတ်ပတုံလ်ကဒါဝဲ.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. သုတဲမဒုလဲတ်. စဒဲဒတ်လံယ်.

ကူသ်ဒိုတ်ယွယ်ကစသ်ကွံဇုံ.

အကျဲပျဲဒဲ (အရှင်မဟာကဿပမထေရ်) ယိုတဲဝဲတသ်တဲ. ဒေဒ်အိယ်လံတ် မံယ်ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. သုဝဲသေတ်နေတ်. ယဖိုခွါ. (ကဿပ) အိယ်. လုံအမျိုကွာနေတ်မေသ်ဂေယ်ဂေယ်. ပျီဒ်စီကွာနေတ်မေသ်ဂေယ်ဂေယ်. လောဒ်ကံလိုတ်အိုတ်. သုတဲဝဲ. မေသ်ဝဲ. (ကဿပ) နေတ်ကဒိုကနတ်ယတသ် တဲယို. ကေယ်ကဒါဝဲမေသ်လံယ်. မေသ်ဝဲ (ကဿပ) နေတ်လုံညာခါလီ. ဆူဒ်တံ ပတ္တနယ်ပျဲဒဲပလဲဝဲခါနေတ်. ပူယ်ဖွဲဒ်ကဲလသ်တကေယ်. ဆူဒ်တံပတ္တနယ်ပျဲဒ်ဃလ် ဝဲဒတ်. မေသ်ဝဲ (ကဿပ) နေတ်. အမျိုကွာမေသ်ဂေယ်ဂေယ်. ပျီဒ်စီကွာမေသ် ဂေယ်ဂေယ်. လိုတ်ဘတ်စွဲလာတအိုတ်. ယယ်ကစသ်ယွယ်နေတ်. ဟောဝဲ (စန္ဒော ပမာပဋိပဒါ) ခါနေတ်မေသ်ဂေယ်ဂေယ်. ဟောဝဲ (အရိယဝံသပဋိပဒါ) ခါနေတ် မေသ်ဂေယ်ဂေယ်. ပလ်အဒိုအူပမယ်လုံ. ယဖိုခွါ. ကဿပ. ဝိယ်ဟောဖူဘတ ဝဲလံယ်. တဲဝဲဒေဒ်နေတ်လံယ်.

ကူသ်ဒိုတ်တံယွယ်ကစသ်ကွံဇုံ.

မေသ်ဝဲ (ကဿပမထေရ်) လုံမဒုခါဆူဒ်ထံပတ္တနယ်. ပျဲဒ်ဃလ်ပလဲဝဲလဲတ် ကစသ်.

ဖိုအဲတ်နဲသ်သံသေတ်ဇုံ. သုမိုတ်ကနတ်ဘတ်သဒ်ဝဲဇေယ်. ကူသ်ဒိုတ်တံယွယ် ကစသ်ကွံဇုံ. မိုတ်ကနတ်ဘတ်သဒ်ဝဲမံယ်. မတီရုံဒဲယိုအတေဒ်ဇေ်ကျဲကေယ် ဟောဖူတဲပျဲဒ်ကေယ်ဝဲဒေဒ်အိယ်လံယ်.

**အတေဒ်ကဲသဒ် ၁ (အရှင်မဟာကဿပ) လုံညာဆူဒ်တံ**

**အာကျဲဒဲ (ဇူတင်ဆောင်) ကစသ်**

လုံတလးကွေလ်. ကဗယ်တကလံသ်တံသ်ပူယ်. ကယ်လဒ်ခါ. ပဒုမုတ္တိယရဒ်. ယွယ်ကစသ်ကွံ. ဟဲဖံဖဒ်ပွေဒ်ထံတ်ဝဲဒတ်. ဟယ်သယ်ဝတီဝေသ်ခေယ်မယ်မိ ကတယ်ဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်အိုတ်ဝဲ. ခါနေတ်မေသ်လံယ်.

(အရှင်မဟာကဿပမထေရ်) အလံနေတ်. ဖဲဒတ်ဝေသ်ပူယ်. စုကဝဲယ်ပျီဒ်စိလးပွဲယ်. မိယ်လုံ (ဝေဒေဟ) သဲထီတဂယ်. ကဲထံတ်ဘတ်ဝဲလံယ်.

တနီယ်မုသ်ဒေါဒ်ဂံယ်ခံခါ. (ဝေဒေဟ) သဲထီနေတ်. ဟီထံတ်ဖံကလံနသယ်. စောလ်ထံတ်စုလိုယ်ဝီယ်. လဲယ်ထံတ်လုံဖျယ်. ဘာလံယ်ကစသ်ယွယ်. ဆိတ်နံယ်အိုတ်ဝဲဒတ်လံယ်. ဖဲနေတ်ခါ. ကစသ်ယွယ်နေတ်. (တတိယအဂ္ဂသာဝက) မေသ်ဝဲ (အရှင်နိသဘမထေရ်) နေတ် (ဓူတင်ဆောင်ပုဂ္ဂိုလ်) ကွာအမျှဒ်ဒိုတ်ကတးသ် (ဧတဒဂ်ရာထူး) လံသ်လဒ်ဟေတ်ဝဲနသ်ဟူဘတ်နေတ်. တရပွဲယ်ဝီယ်. ပွယ်အာဂယ်ကေယ်လးသ်ဘွံ. သုံဒ်ဘိုဒ်လုံကစသ်ယွယ်အိုတ်. ဘာလံယ်ဝီယ်. ပတီရုံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ခဲဂံယ်မုသ်ဝါ. တူသ်လောလ်အလူယ်ခယ်နေလသ်. ကစသ်ပွဲသ်မေယ်ဒိုတ်. တသ်ဘူတ်လံယ်ကစသ်.

တကတ်ဇုံ. သံကမ္မးသ်သေတ်အိုတ်အာမဒ်. နလိုတ်ဘတ်နဲသ်သံဆဲဒ်အာလဲတ်. သံကမ္မးသ်အိုတ်ဆဲဒ်အာလဲတ်ကစသ်.

တကတ်ဇုံ. အိုတ်ဃုကလဒ်လံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

ပတ်တပွဲနဲသ်သံဒးဒ်ယွယ်ကစသ်ကွံခဲလးသ် တူသ်လောလ်အလူယ်ခယ်နေလသ်. ကစသ်ပွဲသ်. မေယ်ဒိုတ်တသ်ဘူတ်လံယ်ကစသ်.

ကစသ်ယွယ်နေတ်. အိုတ်ကစုတူသ်လောလ်ဝဲလံယ်.

(ဝေဒေဟ) သဲထီနေတ်. ဟာကေယ်လုံဟိတ်. ဒိုတ်ထံကျီကျဲယ်. တသ်ဘူတ်ဖဒ်ဒိုတ်. ရဲသ်ကွဲယ်မယ်ဝီယ်. လုံဒီနီယ်ဂံယ်ခံ. ယွယ်ကစသ်ကွံ. ကညဒ်ဇံယ်. ပတီရုံဒ်ဝဲလံယ်.

ကစသ်ယွယ်ဟဲကညဒ်တုယ်. ဒါလံယ်ပလ်လံသ်ဆိတ်နံယ်ဝီယ်. ကပးဝဲလံယ်. သဲထီဆိတ်နံယ်. ကစသ်ယွယ်ဂံယ်ထေဒ်. ဖဲနေတ်ခါ (အရှင်နိသဘမထေရ်) နေတ်. လဲဒ်ဟဒ်ကြံသ်မေယ်. တုယ်ဝဲလုံသဲထီဟိတ်မဲလ်ညာလံယ်. (ဝေဒေဟ) သဲထီနေတ်. ထီထဲဝဲမထေရ်ဘွံ. ကရံဆးထးတ်လူယ်ပျလ်ဝီယ်ဘွံ. ဘာလံယ်ဝဲဒတ်. ကစသ်ဇုံ. သဒ်ကညံယ်ကစသ်. ဟေတ်လသ်တဖျံသ်မံယ်. ရုံဒ်ထံတ်ဃေဝဲ. မထေရ်ဟေတ်ဇံယ်တဖျံသ်လံယ်.



ကစသ်ဇုံ. ကညဒ်လုံဟိတ်ပူယ်မံယ်. ကစသ်ယွယ်သေတ်. ဆိတ်နံယ်အိုတ်  
လုံဟိတ်ပူယ်နေတ်လံယ်ကစသ်.

တကတ်ဇုံ. ဝဲသေတ်မေတ်တကြးဒ်မံယ်. တဲဘွံ. သဲထီထးနံလ်တဖုံသ်ပူယ်.  
မေယ်ခိုတ်လးပွဲယ်. ဆဲဒ်ကဒ်ဝဲမထေရ်. မထေရ်ကညဒ်ဆဲဒ်လဲယ်ဝဲလုံညာလံယ်.  
သဲထီရှးပျဒ်တကုဒ်ဝီယ်. ဟာကေယ်ကဒါ. ဆိတ်နံယ်ကစသ်ယွယ်ခံတ်ထေဒ်.  
ရှံဒ်ထံတ်ဝဲလံယ်.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ.

(အရှင်နိသဘမထေရ်) နေတ်ကစသ်အိုတ်ဟိတ်ပူယ်. မးကညဒ်ထံတ်. တဲဝဲ  
တကြးဒ်မံယ်. မေတ်ဝဲမထေရ်နေတ်. ဒိုတ်ထံနေကစသ်သေတ်. ကူသ်ဘွံဒ်လံယ်  
ဆံ. တမိယ်တမျိုအိုတ်ဝဲဒတ်ယေ်ကစသ်.

တကတ်ဇုံ. ဝဲသေတ်နေတ်. ခေါဒ်ကွသ်လသ်မေယ်ခိုတ်. အိုတ်ဆိတ်နံယ်ဟိတ်  
ပူယ်လံယ်. မေတ်ဝဲ. နိသဘမထေရ်. နေတ်. ဆိတ်နံယ်ဝဲဒေဒ်နေတ်တအိုတ်မံယ်.  
ဝဲသေတ်အိုတ်လုံတဝံပူယ်ဖျသ်လံယ်. နိသဘမထေရ်. နေတ်အိုတ်လုံပွယ်ကွာဖျသ်  
လံယ်. ဝဲသေတ်နေတ်အိုတ်သူစောဒ်ဖျသ်ပူယ်အိုတ်ဝဲ. နိသဘမထေရ်. နေတ်.  
အိုတ်အာလုံတသ်ပွဲပူယ်လံယ်. ဒေဒ်နေတ်မံယ်. နိသဘမထေရ်နေတ်. လံယ်ဆံ  
ကူသ်ဘွံဒ်. အိုတ်ဒိုတ်နေဝဲပွယ်မံယ်တဲဝဲလံယ်.

### ဃေဆူဒ်တံ (ဓူတင်ဆောင်ပုဂ္ဂိုလ်) ပတံသ်

(ဝေဒေဟ) သဲထီနေတ်. မုံသ်ပးယံဖွိမဒ်. သဒ်ရှိဂေယ်အိုတ်ဝဲဃို. ယယ်နေတ်.  
လုံအဂယ်စီစေယ်ချာသယ်. မဒုအဘွံဒ်အိုတ်ဝဲလဲတ်. လုံကဟဲဖံဖဒ်အသံယွယ်  
ကစသ်ကွံ. တဆူယ်ဆူယ်သေတ်အိုတ်. (ဓူတင်ဆောင်ပုဂ္ဂိုလ်) ဖံခိုတ်ထံဒိုတ်လံယ်ဆံ  
ပတံသ်. ကဃေဆူဒ်တံနေလံယ်. သဒ်ပညိုတ်ဆိုမိုတ်ဃို. ယွယ်ဒးဒ်သံကမူးသ်  
နွီသံထီဆဒ်. ဆိကဒ်မယ်ဘူတ်ဖဒ်ဒိုတ်ဝီယ်. လုံခိကတးသ်တနီယ်မယ်ဘူတ်ဝဲ (တိစီ  
ဝရိတ်) တသ်ဘံဝီယ်ဘွံ.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. ကစသ်ပွဲသ်နေတ်. နွီသံထီဆဒ်. ဆိကဒ်မယ်  
ဘူတ်ဖဒ်ဒိုတ်လံယ် (ကာယကံမေတ္တာ. ဝစီကံမေတ္တာ. မနောကံမေတ္တာ) သေတ်  
ဟိဖံတ်ဂးသ်ဝဲ. ကစံဒ်လံယ်. မေတ်ဝဲဘူတ်ဘာစိုကမံယ်တကွဒ်အီယ်. ကစသ်ပွဲသ်  
နေတ်. ကညဒ်နဒ်စီစေယ်ချာသယ်. တမိုတ်ဃေလးယံသဒ်မေတ်ဝဲဘူတ်ဘာအီယ်.

လုံခီကဟဲဖဲဒဲ. ကစသ်ယွယ်တဆူယ်ဆူယ်စုပူယ် (အရှင်နိဿဘမထေရ်) နေတ်. တုယ်နေသ်. တူသ်ဘတ်လံသ်လဒ်ဒးဒ်ပွဲယ်ဂံသ် (ဓူတင်ဆောင်ပုဂ္ဂိုလ်) ဖဲခိုတ် ထံခိုတ်ပတံသ်. လံယ်ဆံထူမျဒ်. အကျဲအထံဒ်အပဒ်. ကဲထံတ်ဘတ်လံသ်တကေယ်. ဆုဒ်ထံပတ္ထနယ်ပျူဒ်ဝဲလံယ်.

ကစသ်ယွယ်နေတ်ဒးဒ် (အနာဂတံသအဘိညာဉ်) ဆေယ်ချေယ်စံတ်ထီ. ကွသ်လံယ်ကေယ်ဝဲ. ကလးပွဲယ်နေတ်. ထီတ်ဘတ်ဝဲဒတ်ဃို.

တကတ်ဇုံ. နယ်နေတ်. ဒိုတ်ထံလံသ်လဒ်. နယေဝဲလံယ်. လုံကဟဲဒေဒ်ဝဲ. ကဗယ်တကလံယ်တံသ်ပူယ်နေတ်. ကောတမဒ်ယွယ်ကစသ်ကွံ. ကဟဲဖဲဒဲပွေဒ် ထံတ်ဝဲလံယ်. နဲတကတ်နေတ်. ဖဲကောတမဒ်. ယွယ်ကစသ်ကွံစုပူယ်. မိယ်အိုတ်ဝဲ (တတိယအဂ္ဂသာဝက. အရှင်မဟာကဿပမထေရ်) ကကဲထံတ်ဘတ်ဝဲလံယ်. ဗျယ်တေဒ်တသ်တဲ. ဟေတ်ဝဲဒေဒ်နေတ်လံယ်. သဲထီနေတ်. ဟူဘတ်ဗျယ် တေဒ်တသ်တဲဘွံ.

တသ်လုံကစသ်ယွယ်နေတ်. ဒီဖူးတ်တသ်တဲ. တဟောတ်ဝဲနံဘွံ. ထီဆဒ် ကဘတ်နေသ်မေသ်ဝဲလံယ်. သဒ်ဖွီပုံသ်ဝဲခဲဂံယ်လံယ်မံယ်. ကနေသ်ကေယ်.ဒေဒ် နေတ်သောဒ်. ဆိုမိုတ်ဘတ်ဝဲလံယ်.

သဲထီနေတ်. သဒ်မူဝဲဆးကတံသ်. ကဒ်လဒ်ပဒ်လို. ဖဲတ်ဂးသ်ကွးယ်သီဒ်လဒ်. မယ်ဝဲဘူတ်ဘာဝိယ်. တုယ်သီတဘွံ. အီတဝံနဒ်ကံသ်. တုယ်ဘတ်ဝဲဒတ်လံယ်.

### အတေဒ်ပျေဒ်ယဒ် ၂ (ကောသာဠက)ပိုယ်နာပဝဒ်

နမေကေယ်လူယ်ဒွဒ်ကဒါဝဲ. ဖဲပတ်တတ်ကဗယ်. တလးဝဲခွီဆီတကဗယ်ခါ. ဝီပသီယ်ယွယ်ကစသ်ကွံ. ဟဲဖဲဒဲပွေဒ်ဝဲလုံလောကဒ်. ဗယ်ဒူမတီယ်ကံသ်. မိကတယ်ဂိုယ်ဖျသ်ပူယ်. ဆီတ်နံယ်အိုတ်ခုတ်ဝဲခါ. (အရှင်မဟာကဿပ) အလံနေတ်. ပျီဒ်စီဟဒ်ဂံယ်ဖွဲတ်ဝဲ. ပိုယ်နာမျိုကွာ. ကဲဘတ်ဝဲလံယ်.

ဝီပဒ်သီယ်. ယွယ်ကစသ်ကွံနေတ်. နွီနိုတ်မဒ်တဘွံ. ဟောဝဲတရာလံယ်. ဘိုဒ်ထံတ်ဝဲကဟောတရာခါ. နဒ်ဖုညာ (ဇမ္ဗူဒိပ်) ကောဒ်တမိသ်ခွးဒ်ဘေတ်. ဟဒ်တဲကွးကျွဲကျယ်ဝဲလံယ်ကညံခဲလးသ်ကွာ. ဒိုတ်ထံကျီကျယ် (ကောလာဟလ) ပရးကဲထံတ်ဝဲလံယ်. ပိုယ်နာဖဒ်ဒိုတ်နေတ်. ကစသ်ယွယ်ကဟောတရာပိုယ်နာ. ဒ်မာဝယ်ခီဂယ်လးလံပံမဒ်. အိုတ်ဝဲဖဲခိုတ်. တသ်ကယ်တဘေတ်လံယ်. ကေဒ်စဒ်

အိုတ်. မေဘတ်လဲယတသ်ခူး. ဖံခိုတ်တသ်ကယ်. မေလဲယကယ်ဝဲ. အိုတ်တံသ်  
တဂယ်. ဖံခိုတ်တသ်ကယ်. တအိုတ်လးယ်ဃို. ဘတ်အိုတ်တံသ်လုံဟိတ်လံယ်.  
ဒေဒ်နေတ်မံယ်. ဖံခိုတ်တသ်ကယ်တဘေတ်. တဂယ်တလဲဒ်. ဘတ်ကယ်ထွဲဒ်  
လဲယဝဲလံယ်. ဃိုနေတ်မံယ်. ပိုယ်နာဖဒ်ဒိုတ်နေတ် (ဧကသာဠကပုဏ္ဏား)  
တသ်ကယ်တဘေတ်လိုယ်. အိုတ်ဝဲပိုယ်နာ. ကောဒ်ဝဲဒတ်လံယ်. တရာပွဲနီယ်  
တုယ်ဘွံ. ပိုယ်နာဖဒ်ဒိုတ်စဒ်ဝဲအမာ.

အဲတ်ဒေမုတ်ဇုံ. မုသ်ဆာခါ. နကလဲယ်. ကနတ်တရာဇယ်. မေတမေသ်လုံ  
မုသ်ဟာခါ. နကလဲယ်ကနတ်တရာဇယ်.

ကစသ်ဇုံ. ဝဲသေတ်ပေါလ်မုတ်မျိုနေတ်. မုသ်ဟာခါလဲယ်ကနတ်တရာတညံ  
မုသ်ဆာခါလံယ်. ကလဲယ်ကနတ်ဝဲဒတ်မံယ်. တဲဝီယ်. ကယ်ထံတ်တသ်ကယ်.  
ဒးဒ်ပွယ်မုတ်လုံအဂယ်. လဲယ်ကနတ်တရာဝီယ်. ဟာကေယ်ဝဲလံယ်. တုယ်မုသ်  
ဟာဘွံ. (ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်နေတ်. ပလ်တံသ်အမာလုံဟိတ်.  
ကယ်ထံတ်တသ်ကယ်. လဲယ်ကနတ်တရာလံယ်.

ကစသ်ယွယ်နေတ်. ဆိတ်နံယ်ကမူးသ်ခးတ်သဒ်. ဟောဝဲတရာလံယ်.

လုံကမူးသ်ကွာ. ဆိတ်နံယ်ကနတ်တရာ. (ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်နေတ်.  
လုံမုသ်ဟာလံယ်ထောဒ်သံလီ. ကနတ်တရာ. ဆူကိတ်ထံတ်ဒ်တဂယ်. သဒ်ခုဝဲ  
ဂေယ်မဒ်လံယ်.

### တဘေတ်လုံလိုယ်ကူကယ်မယ်ဘူတ်ဝဲ

(ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်နေတ်. ဆူကိတ်ထံတ်ဒ်တဂယ်. သဒ်ခုဒိုတ်ဝဲဃို.  
ကယ်လုံလိုယ်တသ်ကယ်. ကုတ်လံယ်ဝဲ. ကမယ်ဘူတ်ကစသ်ယွယ်. ဆိုမိုတ်ဝဲ.  
ဆိုမိုတ်ဝီယ်. စံတ်ထိကဒါဒေါဒ်နေတ်.

ဝဲသေတ်ခီဂယ်ပံမဒ်. အိုတ်တဘေတ်လံယ်. ဖံခိုတ်တသ်ကယ်တပတ်.  
ဟံဒ်လဲယ်ကေယ်တကြးဒ်ဝဲ. ဆိုမိုတ်ဘတ်ဃို. မယ်ဘူတ်သဒ်တတုယ်. ကဲထံတ်  
ဒေါဒ်ဝဲ. တုယ်ဖဒ်ဖံမုသ်ဘွံ. ကမယ်ဘူတ်သဒ်. ဟဲမဲထံတ်ကဒါဒေါဒ်. မယ်ဘူတ်  
တကဲလးယ်ကဲထံတ်သဒ်ဒေါဒ်. တကွတ်မုသ်ခါ. ကမယ်ဘူတ်သဒ်. ဟဲဖှာထံတ်  
ကဒါဒေါဒ်နေတ်ဘွံ (ဧကသာဠက) ပိုယ်နာဖဒ်ဒိုတ်နေတ်.

ကဲမိုသ်ကဲဖါ. ဖဲကကဲသဒ်တမိယ်ကဲဒတ်ဝဲ. ဟဲလုံခီကွသ်ကွဲယ်လုံခီမဒ်. ကကွသ်  
ဇျေယ်စေကေယ်မံယ်. ဒံတ်တဲလ်သဒ်ဒူဒူ. ကုတ်ကွေလ်တသ်ကယ်. ပလ်ကစသ်  
ယွယ်ခံတ်ထေဒ်. မယ်ဘူတ်ဝဲလံယ်. ဝီယ်ဘွံ. ဆးထးတ်ဒဲလံယ်. ခနဒ်.

(ဇိတံမေ. ဇိတံမေ) ယနးယ်လီ. ယနးယ်လီ. သးဘွံထီဆဒ်တဲဖဒ်ဒိုတ်ဝဲလံယ်.

ဖဲနတ်ခါ. ဗယ်ဒူမယ်. စံယ်ပယ်ဒိုတ်နတ်. လုံဟောတရာလံသ်ခီ. ကလယ်  
ကယ်ကိုပူယ်. ဆိတ်နံယ်ကနတ်ဝဲတရာလံယ်. တသ်လုံစံယ်ပယ်မိူနတ်. ပွယ်  
ဂယ်သေတ်.

ယယ်နးယ်လီ. မေတဲဝဲတမိုသ်နသ်ဟူ. ဘတ်သဒ်ဝဲလံယ်. ဃိုနတ်ပုသ်လံယ်  
အပွယ်တဂယ်နယ်ဇုံ. လဲယ်မံယ်. ကသ်ဂေသ်နတ်. သီကွသ်ကံတ်စဒ်ဒေါဒ်ကွသ်  
မံယ်. ပုသ်လဲယ်ဝဲလံယ်. ပွယ်နတ်လဲယ်တုယ်စဒ်ဝဲ (ဧကသာဠက) ပိုယ်နာခံ.

ဒးဒ်ကသေတ်ကဆံ. ဖံတ်ဒံသယ်လဲဒ်. နးယ်ဝဲဒုတ်ဒါနတ်. လံယ်တမုံအဒ်အံ  
တအိုတ်ဝဲ. သဒ်အိုတ်မယ်ဘူတ်. သတယ်တရာ. မယ်ဟာဂံယ်တသ်. ပီဒီမေသ်ဝဲ  
(မစ္ဆရိယ) သဒ်အးတဖူးတ်. ယခးတ်နးယ်ဝီယ်. တဘေတ်လိုယ်တသ်ကယ်. ယမယ်  
ဘူတ်ကစသ်ယွယ်ကဲဝဲလီမံယ်. ပီဒီမေသ်ဝဲ (မစ္ဆရိယ)သဒ်အးယးနယ်လီ. (ဇိတံမေ)  
တဲဝဲမေသ်လံယ်. ပွယ်နတ်ကေယ်ရှံဒ်ပျဒ်ဝဲစံယ်ပယ်ဘွံ. စံယ်ပယ်ဒိုတ်ခံ.

နယ်သေတ်ဇုံ. ဝဲဒတ်နတ်. မေသ်လုံကြးဒ်ဒးဒ်. ကစသ်ယွယ်. ဘတ်မယ်  
ဘူတ်တသီတ်ညာဝဲ. ပိုယ်နာနတ်. သီတ်ညာဒါခံ. တဲဝီယ်. ကူကယ်တဆိုရှးနတ်  
ပိုယ်နာလံယ်.

နသ်ကူကယ်ဘွံ. ပိုယ်နာဆိုမိုတ်ထံတ်ဝဲ.

မေသ်ဝဲတသ်ကူတဆိုအီယ်. ကစဒုကနတ်တရာယဂံသ်. ဟေတ်ဝဲတမေသ်.  
တဲဖှာထံတ်ယွယ်ဒိုတ်. ကူသ်ဘွံဒ်ဃိုနတ်. မေသ်ဝဲမယ်ဘူတ်ယယ်လံယ်. လုံယွယ်  
ကူသ်ဘွံဒ်ဃို. နသ်ဝဲတသ်ကူနတ်. မေသ်ယဂံသ်. မဒ်ဘွံဒ်ကအိုတ်ဝဲလဲတ်.  
ဆိုမိုတ်ဝီယ်. တသ်ကူတဆိုနတ်. ဟေတ်ကဒ်မယ်ဘူတ်ထဒ်ဒေါဒ်. ကစသ်ယွယ်  
လံယ်.

စံယ်ပယ်ဒိုတ်ခံ.

ပိုယ်နာနသ်ကူတဆိုမယ်ဝဲဒေဒ်လဲတ်. စဒ်ဝဲ.

မယ်ဘူတ်ထဒ်ဒေါဒ်. ကစသ်ယွယ်လံယ်. ရှံဒ်ထံတ်ပျဒ်ဝဲမံယ်.

စံယ်ပယ်နတ်.ဟေတ်ထဒ်ဒေါဒ်တသ်ကူခီဆို. နသ်သေတ်မယ်ဘူတ်ဝဲဒေါဒ်.  
ဒေဒ်နတ်မံယ်. ပွယ်ထံတ်သးဆီခီဆိုဘွံ. မေသ်ဝဲပိုယ်နာခံ.

ဒေဒိဝဲတိုလိုတ်ဘတ်. ကူကယ်အာသောဒိကကဲထံတ်ဆိုမိုတ်ဝီယံဟီပလဲဝဲ.  
နံသ်စသ်ဂံသ်တဆို. အမာဂံသ်တဆို. အိုတ်တံသ်အဆိုသးဆီမယ်ဘူတ်ဝဲကစသ်  
ယွယ်လံယ်.

### ဟေတ်မူဒါပရောဟေဒ်ပိုယ်နာလံသ်လဒ်

စဒ်ဖဲခါနေတ်ဘွံ (ဧကသာဠက) ပိုယ်နာနေတ်. ဒုံဒ်ဒဲယေနီကျာဝေယ်ဒးဒ်  
ကစသ်ယွယ်လံယ်.

တသ်ပိုသ်ခါ. တနီယံမုသ်နေတ်မေသ်လံယ်. ဗယ်ဒူမယ်စံယ်ပယ်ဒိုတ်နေတ်.  
လဲယ်ကနတ်တရာလုံ. ကစသ်ယွယ်အိုတ်ခါ. နံသ်စသ်ကယ်လိုယ်. တတ်တက  
လံသ်ပွယ်အိုတ်. ကယ်ပလယ်ဂံယ်. တဘေတ်နေတ်ဟေတ်ဝဲ. (ဧကသာဠက)  
ပိုယ်နာ.

နဲပိုယ်နာဇုံ. စဒ်ဖဲတနီယံအီယ်. နကယ်ဃလဲဒးဒ်. ကယ်ပလယ်တဘေတ်  
အီယ်ဝီယ်. ကနတ်တရာဇံယ်. ပိုယ်နာခံ.

ပွယ်တကလံသ်တတ်မေသ်ဝဲ. ကယ်ပလယ်အီယ်. ဒးဒ်ခယ်တယ်ကိုယ်.  
တသ်အုတ်တကွံတ်လိုယ်. နလဲယ်မယ်ဂေယ်ထံတ်နသ်ကေ. မဒုအဘျီဒ်ကအိုတ်  
ဝဲလဲတ်. ဆိုမိုတ်ဝီယ်. လုံကစသ်ယွယ်. မိလံသ်ကဋေတ်ဖံဒိုတ်. ကဒ်ထံတ်ဝဲမဲ့ဒ်  
နကျဲဒ်. မယ်ဘူတ်ဝီယ်ကေယ်ဝဲဒတ်လံယ်.

တနီယံမုသ်ဒေါဒ်. စံယ်ပယ်ဒိုတ်နေတ်.လဲယ်ထံတ်လုံဖျသ်. ဘာလံယ်ဝီယ်ဆိတ်  
နံယ်. ကစသ်ယွယ်ဂံယ်ထေဒ်. ဖဲတပနသ်ခါနေတ်. ကစသ်ယွယ်ယံယ်ချီယ်တောယ်  
တကွဲဒ်. ကပြုသ်ဒိုခဒ်ဆဲဒ်ဘတ်. မဲ့ဒ်နကျဲဒ်ကယ်ပလယ်နေတ်. ဃီလဒ်ရှိခဒ်စှာ  
အိုတ်ဝဲဂေယ်မဒ်. စံယ်ပယ်ကွသ်ထီထီဆဒ်ဆဒ်. ကွသ်နံတ်ဝဲဘတ်ဃို.

ကူသ်ဒိုတ်ထံယွယ်ကစသ်ကွံဇုံ. မေသ်ကယ်ပလယ်အီယ်. တကတ်ကစသ်ပွဲသ်.  
ဟေတ်ပလဲဝဲ (ဧကသာဠက) ပိုယ်နာလံယ်. ကစသ်ဒိုတ်လဲယ်နေသ်ဝဲဒေဒ်လဲတ်  
ကစသ်. ပတီရုံဒ်စဒ်ဝဲဒတ်လံယ်.

တကတ်စံယ်ပယ်ဒိုတ်ဇုံ.

နဟေတ်ပလဲ (ဧကသာဠက) ပိုယ်နာဒုမေသ်မံယ်. ပိုယ်နာနေတ်မယ်ဘူတ်  
ကဒါယယ်ကစသ်လံယ်. တဲဘွံစံယ်ပယ်ဒိုတ်ခံ.

မေသ်ဝဲပိုယ်နာဖဒ်ဒိုတ်အီယ်. စိုနံတ်နေဝဲဒတ်သေတ်. လုံကြးဒ်လံယ်ဘတ်  
လံသ်သိတ်ညာဝဲဂေယ်မဒ်. ဆိုမိုတ်ထံတ်. သဒ်မုသ်ကျီယ်ညိုယ်ဝဲဃို.

ကညံသေတ်အသူအဆံယံပျိဒ်စီတမျှနေတ်. ယောဒ်ခါယောဒ်ခါ. ပူတ်လံယံ ပလ်နေဝဲ. မိယံလုံ (သဗ္ဗဋ္ဌက) ဆူဒ်မျဒ်. သဒ်ကညံယံဟေတ်ထဒ်ဝိယံ. လုံပရော ဟေဒ်ပိုယံနာလံသ်လဒ်. ပလ်လံယံဟေတ်ဝဲဒတ်လံယံ.

(ဧကသာဠက) ပိုယံနာဖဒ်ဒိုတ်ခံ.

တသ်လုံ (အဋ္ဌ.အဋ္ဌက) နေတ်မေသ်ဝဲယုဆီလွိသ် (၈×၈=၆၄) မေသ်လံယံ နလ်ထိဒွပ်ကွသ်ဝဲဝိယံ. (စာရေးတံဆွမ်း) နဲသ်သံယုဆီလွိသ်ပါ. ထံဘိုတပျဒ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲလံယံ. ဖဲသဒ်မူအိုတ်ခါ. ဆီပူကွဲဒ်စးဒ်မယ်ဝဲဘူတ်ဘာ. တုယံခါ ဘတ်သီတဘွံ. လုံအီတဝံနဒ်ကံသ်တုယံဝဲဒတ်လံယံ.

### အတေဒ်ဗျေဒ်ယဒ်.၃ လုံဖံခိုတ်တသ်ကယ်မယ်ဘူတ် (ပစ္စေကဗုဒ္ဓါ)

(အရှင်မဟာကဿပ) အလံနေတ်. အိုတ်လုံနဒ်ကံသ်. ဟဲစူဒ်တေယံလံယံဝဲ. (ကောဏာဂုံ) ယွယ်ကစသ်ကွံ. ဖံဖဒ်ပွေဒ်ဝိယံလံသ်ဒီ. ကဒ်သပဒ်ကစသ်ယွယ်. တဟဲပွေဒ်ဖံဖဒ်ဒေဒ်ဝဲ. ဖဲကစသ်ယွယ်. ဒီဆူယံဘးတ်စးယံ. လုံဒူပြံသ်ကသီဝေသ် ပူယံ. ကဲထံတ်ဝဲလုံပွယ်သဲထီမျှကွာ. အိုတ်ဒးဒ်ဖိုမာ. လုံကညံဟိတ်ဃံ. တနီယံမုသ်ဒေဒ်. လဲယံဟဒ်လဲဒ်ဝဲလုံပွယ်ပူယံလံယံ.

ဖဲနေတ်ခါ. ထီကျိနီယံတသ်လံသ်တလိုတ်. (ပစ္စေကဗုဒ္ဓါ) တဆူယံနေတ်. ဆဒ်တသ်ဘံအဖံခိုတ်အနာပဒ်ပဒ်ဂံသ်. တလးဝဲယို. တဆဒ်လးယံဝဲ. ပူတ်လံယံ ပလ်နေတ်မံယံ. သဲထီထိတ်ဘတ်ဝဲဒတ်.

ကစသ်ဇုံ. ဘတ်မဒုပူတ်လံယံလလ်တသ်ဘံဒေဒ်နေတ်လဲတ်ကစသ်.

တကတ်ဇုံ. အဖံခိုတ်အနာပဒ်တလးယို. ပူတ်လံယံပလ်ဝဲမေသ်လံယံ.

ကစသ်ဇုံ. ဒးဒ်တသ်ကယ်အီယံ. မယ်ထံတ်အဖံခိုတ်. အနာပဒ်နေတ်မံယံ. တဲဝိယံမယ်ဘူတ်ဝဲအဖံခိုတ်. တသ်ကယ်နေတ်လံယံ.

ကစသ်ဇုံ. မေသ်ဝဲတသ်ဘူတ်အစိုကမံယံယို. ကစသ်ပွဲသ်နေတ်. ကဲဘတ် ကောဒ်ဃတ်ဒဲဒ်. တမိယံတမျှတို. တကူလးဒးဒ်ပွဲယံနေတ်. သုအိုတ်ဘတ်လသ်ကံနံ ဘွံတဂေယံ. ဆူဒ်တံဃေထံတ်နေဝဲလံယံ.



### မဲနေတ်ခါလုံသဲထီဟိတ်နေတ်

သဲထီခံ. လုံတသ်ခဲကွာတသ်လံသ်တလိုတ်. အိုတ်မယ်ဘူတ် (ပစ္စေကဗုဒ္ဓါ) တဆူယ်. အဖံခိုတ်တသ်ကယ်ခါနေတ်မေသ်လံယ်.

လုံသဲထီဟိတ်ပူယ်နေတ်. အမာခံ. ဒးဒ်သဲထီဒေမုတ်. တဲအာအေတ်လောလ် သဒ်ခါ. လုံအဂယ် (ပစ္စေကဗုဒ္ဓါ) တဆူယ်ဟဲဆးထးတ်ပတုံလ်. ကြံသ်မေယ်ခိုတ် ဟိတ်မဲလ်ညာ. သဲထီဒေမုတ်နေတ်. လဲယ်ဟိတ်နေတဖျံသ်. ထးနုလ်မေယ်ခိုတ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝီယ်. ပညိုတ်အဝဲသ်မာနေတ်.

ကစသ်ဇုံ. ကစသ်ပွဲသ်မုတ်နေတ်. ယီယ်ဝဲယူယ်နေယ်တကယယ်လံသ်. ပူယ် ဒးဒ်တသ်မးဒ်မုတ်အီယ်. အိုတ်ဘတ်လသ်တကေယ်. ဆူဒ်တံဝဲလံယ်.

ဆူတ်တံဝဲသဲထီမာ. ဟူဘတ်ဝဲဘွံ.

နဲမယ်ဘူတ်မေယ်ခိုတ်. သူ (အရှင်ပစ္စေကဗုဒ္ဓါ) ကပးဘတ်လးယ်တဂေယ်. ဆိုမိုတ်ဝီယ်. လဲယ်ဟိတ်ဖျံသ်. လူကွေလ်မေယ်လးလ်ဘွံ. ထးနုလ်ကဒါကပေလ် ပွဲယ်ပူယ်. မယ်ဘူတ်ဝဲ. သဲထီဒေမုတ်ထီတ်ဘွံ.

ဟဲတ်တသ်မးဒ်မုတ်ဇုံ.

နအေတ်လောလ်သဒ်. နသဒ်ထံတ်ဃို. နမေဆိုတ်ယယ်နေတ်. ဆိုတ်မံယ်ကဲ လံယ်. ပယ်ရမီယ်ကစသ်မေသ်ဝဲ. ကစသ်ခိုတ်တဖျံသ်ပူယ်မေယ်ခိုတ်နလူကွေကဲဝဲ ထးနုလ်ကဒါကပေလ်နေတ်. တကြးဒ်ဝဲမံယ်. တဲဝဲဒတ်လံယ်.

နေတ်ဘွံ. သဲထီမာနုတ်လံယ်ကဒါသဒ်.

ကစသ်ဇုံ. ကညဒ်ပတုံလ်တစိုသ်မံယ်.

ရုံဒ်ဝီယ်ဟိတ်နေတဖျံသ်လူကွေလ်ကပေလ်. သေဝံတဖျံသ်. ထိုဒ်ဖူနေဝဲဒးဒ်ကလံ နးမူကမူတ်. ထးနုလ်မယ်ဘူတ်. စတူတ်မဓူယ်. လုံအဖံခိုတ်. ဘံကဖံထောပဒ်. ထဒ်လူနုလ်မယ်ဘူတ်ဝီယ်ဘွံမဒ်.

ကစသ်ဇုံ. ဒေဒ်မေယ်ခိုတ်အယံသ်ဘံဒသဒ်. ကစသ်ပွဲသ်မုတ်. ကီသ်ဂံယ် နသ်ကေကပြုသ်ခဒ်ဘံဒတ်ဝဲတကေယ်. ဆူဒ်တံဝဲလံယ်.

(အရှင်ပစ္စေကဗုဒ္ဓါ) ဟေတ်ကဒါအနုဒ်မောဒနယ်ဝီယ်. ယူယ်ထံတ်မူဒ်ကညဒ် ဝဲလံယ်. သဲထီဒ်မာဝယ်နေတ်. သဒ်ဘိုလးသ်သီဘွံ. အီတဝံနဒ်ကံသ်. တုယ်ထံတ် ဝဲဒတ်လံယ်.

### အတေဒ်ဗျေဒ်ယဒ်.၄.နးအုတ်ဝဲသဲထီဖိုမုတ်

(အရှင်မဟာကဿပ) အလံနတ်. အိုတ်လုံနဒ်ကံသ်. ဟဲစူဒ်တေယံလံယံ. လုံကဒ်သပဒ်ကစသ်ယွယ်. လဲဒ်ထဲဒ်ခါ. ဒူပြိသ်ကသီဝေသ်ပူယံနတ်. ကဘံ ဃောဒ်ဆီလးပွဲယံအိုတ်ဝဲ. ပွယ်သဲထီမျိုကျာ. ကဲထံတ်ဘတ်ဝဲလံယံ. အမာနသ်ကေ. လုံပွယ်သဲထီမျိုကျာ. ကဲထံတ်ဘတ်ဝဲလံယံ.

သဲထီဖိုခွါ. ခါဘတ်ဝဲဖိုသတ်ခွါဘွံ. ပွယ်ဟဲရှးဝဲသဲထီဖိုမုတ်. တေဖုံဒ်ဒ်ခတ်ဝဲ လံယံ. သဲထီဖိုမုတ်နတ်. လုံညာဃတ်မယ်ပလ်ဘတ်ဝဲ. တဂေယံအးဒဲဘဒ်. စိုကမံယံဃို. နှံလ်လံယံအဝယ်ဟိတ်. တုယံကြဲယံထောဒ်နာဘွံ. လုံအလိုယံနးအုတ် ပိုဒ်ပလုသ်နးပသူထံတ်ဝဲလံယံ. သဲထီဖိုခွါခံ.

ဟုမဒုနးအုတ်လဲတ်. စဒ်ဝဲကညံသေတ်ခံ.

သဲထီဖိုမုတ်လိုယံ. နးအုတ်ပလုသ်မေသ်လံယံ. တဲဘွံ.

မေဒေဒ်နတ်. နံဟဒ်ကွေလ်မေခွေ. တဲဝီယံ. ရှးကဒါဝဲလုံမိုသ်ပသ်ဟိတ် လံယံ. ဒေဒ်နတ်မံယံ. သဲထီဖိုခွါ. နှိုဂယ်နသ်ကေ. ကေယံစောလ်သဲထီဖိုမုတ်. နးအုတ်ဃို. ဟာကေယံရှးနေကဒါဝဲလုံ. မိုသ်ပသ်ဟိတ်ဃံထံဘိုလံယံ.

### ခယ်တကူပလုသ်.နးမူတဃုယံ

ကဒ်သပဒ်ကစသ်ယွယ်. ပရိနတ်ဗယ်ပျူဒ်ဝီယံလံသ်ဒီ. အိုတ်တံသ် (ဓာတ် တော်) တကူဒ်. ထယ်ပနယ်ဖိုတ်. အထံတယူယံဇနယ်အိုတ်. ဃိုတ်ဖဒ်ဒိုတ်တေဆံ ထံတ်ပလ်ဝဲလံယံ.

နတ်ဘွံ. သဲထီဖိုမုတ်ဆိုမိုတ်ဝဲဒတ်.

ယယ်အီယံ. သဲထီဖိုခွါနှိုဂယ်. ကေယံစောလ်ဝီယံဘွံမဒ်. နှိုဘွံလးသ်ဟာကေယံ ရှးကဒါဝဲလုံ. မိုသ်ပသ်ဟိတ်. ဃိုနတ်သဒ်မူနသ်ကေ. မဒုအဘျုဒ်ကအိုတ်လဲတ် ဆိုမိုတ်ဝီယံ. ဘေတ်လံယံကွေလ်. ထူလေလ်ဖဲစးကရးကရီခဲလးသ်ဝီယံ. တေနေဝဲ အိုဒ်ထူလံယံအိုဒ်ထူဒ်နတ်. အထံအိုတ်တပူသ်. အလဲသ်တထာ. အတံတ်လွီသ် လဲဒ်မဒ်အိုတ်ဝဲ. တပူယံဃံဒးဒ်အိုဒ်ထူ. စောလ်ပျုလ်ဝဲ. တကံဖဲဃောဒ်ဒေ. ဟဲဝဲလုံပွယ်တေဃိုတ်လံသ်တဲဝဲပယယ်တရတ်သေတ်.

ပါသေတ်ဇုံ. မေသ်အိုဒ်ထူတဘေတ်အီယံလုံဃိုတ်ပူယံမိုတ်ထးနှံလ်မယ်ဘူတ် ဘတ်သဒ်မံယံတဲဝဲ.

ဖိုအဲတ်မုတ်ဇုံ၊ နဟဲတသ်အိယ်၊ ဟဲဂေယ်ဝါခါဆးကတံသ်၊ ဘတ်နေအတံသ်  
မေသ်လံသ်၊ လိုတ်အိုဒ်ခံတဘေတ်ဂံသ်အလံသ်ခါ၊ နဟဲတုယ်ဝဲဃို၊

ဖိုအဲတ်မုတ်၊ နံသ်စသ်ကိုယ်တဲသ်၊ ထးနွဲလ်ကေယ်ဇံသ်၊

သဲထီဖိုမုတ်နေတ်၊ ထးနွဲလ်အိုဒ်ဝီသ်၊ ဟီထံတ်တကံဖံဃောဒ်ဒေပူယ်ဇေယ်  
မယ်ဘူတ်၊ ယိုယ်သေယ်ဘာဝဲ၊

ကဲထံတ်ဘတ်၊ ကောဒ်ဃတ်ဒဲဒ်၊ ကစသ်ပွဲသ်မုတ်လိုယ်နေတ်၊ နးမူလသ်  
ဒေဒ်စယ်တကူကလံတကံဖံထံဘိုတကေယ်၊ ဆူဒ်တံဝီသ်ကေယ်လုံဟီတ်လံသ်၊

ဖဲနေတ်ခါလုံဝေသ်ပူယ်၊ ပွယ်ကျေပဒ်ပွဲလာသပေယ်အိုတ်လံသ်၊ လဲဒ်အူဟီ  
သဲထီဖိုမုတ်၊ တေဖွဲသဒ်ဝီသ်၊ ကေယ်ရှးကဒါဝဲသဲထီဖိုခွါနေတ်၊ နံတ်ထံတ်ကဒါဝဲ  
သဲထီဖိုမုတ်ဃို၊ တဲဝဲအခေအပွယ်၊

နယ်သေတ်ဇုံ၊ လုံညာဝဲသေတ်ကေယ်ရှးကဒါဝဲသဲထီဖိုမုတ်တဂယ်၊ သုတိုသ်  
နံတ်ဘတ်ဇေယ်၊

တိုသ်နံတ်ဘတ်မံသ်ကစသ်၊

သဲထီဖိုမုတ်နေတ်၊ မေသ်ခါအိယ်၊ အိုတ်ဖဲလဲတ်၊

အိုတ်လုံအမိုသ်အပသ်ဟီတ်နေတ်လံသ်၊

မေဒေဒ်နေတ်၊ သဲထီဖိုမုတ်လဲသ်ကောဒ်နေယယ်မံသ်၊ ပကလဲသ်ကွသ်  
ပွဲတပူယ်ဃံဒးဒ်ဇံသ်လံသ်၊

ခေပွယ်သေတ်လဲသ်တုယ်လုံသဲထီဖိုမုတ်ဟီတ်လံသ်၊

နယ်သေတ်ဇုံ၊ မဒုဃိုသုဟဲဝဲလဲတ်၊ စဒ်ဘွံ၊ တဲပျဒ်ဝဲဂေသ်ကျိုယ်ခဲလးသ်၊  
သဲထီဖိုမုတ်ခံ၊

နယ်သေတ်ဇုံ၊ အိုတ်ယလိုယ်၊ ထူလေလ်ဖဲစးခဲလးသ်၊ ယမယ်ဘူတ်ဃိုတ်ကိုပူယ်  
လးလ်လီ၊ ယလိုယ်နေတ်၊ ကရးကရိတအိုတ်ဝဲလးသ်မံသ်တဲဝဲဒတ်လံသ်၊ တသ်  
ဂေသ်တကွဒ်၊ ကေယ်တဲပျဒ်သဲထီဖိုခွါဘွံ၊

နဝဲသေတ်ဇုံ၊ လဲသ်ကောဒ်ဒးဒ်၊ ကောဒ်နေဇံသ်၊ ထူလေလ်ဖဲစးနေတ်တကံ  
ညံကတံလံသ်၊ တဲဃိုလဲသ်ကောဒ်နေ၊ ဟာကေယ်ကွဲဝဲလံသ်၊

သဲထီဖိုမုတ်၊ နွဲလ်လံသ်ဟီတ်ပူယ်တဘွံဃံ၊ ဒးဒ်စယ်တကူ၊ တကံလုံဒ်ပလုသ်  
ဖုံ၊ နးမူတဃုယ်ဖဒ်ဝဲဒ်ဟီတ်လံသ်သဲထီဖိုခွါခံ၊

အဲတ်ဒေမုတ်ဇုံ၊ လုံညာခံနလိုယ်နးအုတ်၊ ခါအိယ်ဘွံ၊ တကံလုံဒ်စယ်တကူ  
ပလုသ်နးမူကဒါလီ၊ မေသ်ဂေသ်ကျိုယ်မျိုဒေဒ်လဲတ်၊ စဒ်ဝဲဃို၊ သဲထီဖိုမုတ်ခံ၊

နံသ်စသ်မယ်ပလ်ဝဲ. ဘူတ်ဘာလုံဃိုတ်. ပူယ်ဇောယ်မယ်ဂေသ်ကျိယ်တကွဒ်. တဲပျဒ်ဝဲလံယ်.

အဲတ်ဒေမုတ်ဇုံ. နယ်နေတ်. လုံကစသ်ယွယ်သယ်သနယ်ဒွဲ. ဝိဒ်ပူယ်ဖွဲဒ် ကတးသ်ကွဲမယ်ဘတ်ဝဲဒတ်မံယ်. တဲစေဒ်ပတြးယ်အံတ်အိုဒ်ဝဲဒတ်. ကျိယ်ညိယ် ဒိုတ်ဃို. အထံတယူယ်ဇနယ်အိုတ်. ဃိုတ်ထူဖဒ်ဒိုတ်. ဒးဒ်ကယ်ပလယ်. ကဒ်ဘး ဝဒ်ဝဒ်. အဃးယ်ခဲလးလ်. နံသောဒ်လေတ်ပတ်. ပမယ်ဏဒ်အိုတ်ထူ (ပဒုမ္မာ) တကံဖံတေဆံပူယ်ဇောယ်မယ်ဘူတ်ဝဲလံယ်. ထူ(ပဒုမ္မာ) တကံတဒေနေတ်အထံ အိုတ်ဝဲ. တဆီဃောဒ်ပုသ်လံယ်. သဲထီဒ်မာဝယ်နေတ်. အိုတ်ဝဲဒတ်. သဒ်မူလးသ် တုယ်လုံသီဘုံ. အီတဝံနဒ်ကံသ်. လဲယ်ကတးကဲထံတ်ဘတ်ဝဲလံယ်.

**အတေဒ်ဗျေဒ်ယဒ်(၅)**  
**ကယ်ဘတ်သဒ်ကူကယ်ဂေယ်မေသ်ဝဲ (နန္ဒ)**

သဲထီဖိုခွါနေတ်. အိုတ်လုံနဒ်ကံသ်. ဟဲစူဒ်တေယ်လံယ်ဝဲဝိယ်. ဒူပြ်သ်ကသီ ကံသ်. ယူယ်ဇနယ်တကယယ်တသ်လံယ်. လုံတဝံတဖူးတ်ပူယ်နေတ်. မိယ်သတ် တဖှာ. အမဒ်ဖိုခွါမျိကွာ. ကဲထံတ်ဘတ်ဝဲလံယ်. အမိယ်နေတ်မေသ်ဝဲ (နန္ဒ)လံယ်.

သဲထီဖိုမုတ်နသ်ကေ. လုံနဒ်ကံသ်. ဟဲစူဒ်တေယ်လံယ်ဝိယ်. ဒူပြ်သ်ကသီ စံယ်ပယ်ဒိုတ်ဖိုမုတ်. ဟဲကဲထံတ်ဘတ်မိယ်ဝဲ (ဘဒ္ဒါ) လံယ်.

အမဒ်ဖိုခွါနေတ်. တုယ်ဖိုသတ်ခွါဘုံ. လုံတဝံပူယ်. ကျေပဒ်ပွဲလာသပေယ်ခါ. တနီယ်မုသ်ဒေါဒ်. ကလဲယ်ပွဲဂံသ်. ဃေဝဲကူကယ်လံယ်. အမိုနေတ်. စုတ်ပလ် ဝိယ်တသ်ကူ. ထုံဒ်ထံတ်နေဝဲ.

မိုဇုံ. တသ်ကူဝဲအီယ်. ကျာဒိုတ်ရဒ်မဒ်. လုံနုညဒ်တသ်ကူထုံဒ်ထံတ်နေမံယ်. တဲဃို. ထုံဒ်ထံတ်နေဝဲ. တသ်ကူတဘေတ်ဝိယ်တဘေတ်. ခဲလးလ်တဘတ်သဒ် ဝဲနံဘေတ်. အမိုခံတဲဇံယ်.

ဖိုအဲတ်ဇုံ. ဝဲသေတ်နေတ်. မေသ်ဝဲကူကယ်တကွဒ်အီယ်လံယ်အိုတ်ဝဲ. ဂေယ် နံတ်နေကူကယ်တကွဒ်တအိုတ်ဝဲ. နေသ်ညံဒိုတ်. ဘူတ်ကတ်ဝဲသေတ်တအိုတ် ဝဲမံယ်.

မိုဇုံမေဒေဒ်နေတ်. လုံနေသ်ကူကယ်နုညဒ်လံသ်. ယနံသ်စသ်ကလဲယ်ဃုဝဲ လံယ်. ဖိုအဲတ်. မေကဲနေတ်. နမိုသ်ယယ်. တနီယ်အီယ်လံယ်. ကဒ်ဒ်ကဲဘတ်သဒ် နယ်လုံ. ဒူပြ်သ်ကသီစံယ်ပယ်ဒိုတ်မံယ်.

ဖိုခွါ (နန္ဒ) နေတ်ဘာလံယ်အမိုသ်ဝီယ်. ဟဒ်ထွဲဒ်ဝဲလံယ်. ထွဲဒ်ထံတ်ဟိတ်လီ  
မေသ်နသ်ကေ. ကဘတ်လဲယ်ကေယ်ဆူလဲတ်တသိတ်ညာ. ကအိုတ်ဖဲလဲတ်ဇံယ်  
နသ်တပးသ်. တသ်စေဒ်ကူဇံတ်တအိုတ်နံမိယ်. ပညိတ်လုံဘူတ်ကတ်စိုကမံယ်ဃို.  
တိုထွဲဒ်ဟဒ်ထံတ်ဝဲ. ဖဲဘိုဒ်ဒူပြီသ်ကသိဝေသ်. အူယေယ်ဖဒ်ဒိုတ်ပူယ်လးသ်ပတ်  
ခိုတ်. ကူးသ်ဘးခိုတ်ဒးဒ်တဒ်မိဝဲပူကနီလံယ်.

### မိုဒ်သဒ်ယထာဟဲဆဲဒ်တုယ်

ဖဲနေတ်ခါ. ဒူပြီသ်ကသိစံယ်ပယ်ဒိုတ်နေတ်. နဒ်ယွယ်စယ်သိဝီယ်. တန္နိပွဲယ်  
ထံတ်ဝဲနီယ်မေသ်လံယ်. အမဒ်သေတ်နေတ်. ကုသ်ဃိုစံမေတ်ဝဲ. စံယ်ပယ်စိုတ်  
ဝီယ်. လုံနုသ်ပူယ်. တဲတ်ပးဒ်လောလ်ဝဲသဒ်လံယ်.

ဝဲသေတ်စံယ်ဒိုတ်နေတ်. မေသ်ဖိုမုတ်လံယ်အိုတ်ဝဲ. ဖိုခွါနေတ်တအိုတ်. လုံပယ်  
တအိုတ်ထီကံသ်နေတ်. တကြးဒ်ကဲထံတ်ဝဲ. မဒုမတဂယ်. ကကဲစံယ်ပယ်လဲတ်  
တဲဘွံ. ပရောဟဒ်ပိုယ်နာခံ.

ကကဲစံယ်ပယ်. စီဆေရွေထံတ်နေတ်. တကြးဒ်ဝဲမံယ်. ရဲသ်ကွဲယ်ထံတ်ဖိုဒ်  
သဒ်ယထာဝီယ်. ပုသ်လံယ်ကွသ်မံယ်. ဟေတ်ကူတ်ဝဲဘွံ. အာဂယ်အဲတ်ဒေါဒ်ဃို.  
တဒ်ထံတ် (သိန္ဓော) ကသေတ်လွီသ်ဒု. တေတ်ထံတ်ဒးဒ်. ခိုတ်မောလ်ဝါ. စံယ်ပယ်  
ကူကယ်ယဲသ်မျိုဝီယ်. ထေဒ်ထံတ်ထံတ်ဝီယ်. ပုသ်လဲယ်ဝဲလံယ်.

ကညံသေတ်ခံ. လုံယထာလံသ်ခီ. တူဒ်ရီယဒ်ယဲသ်မျို. ဒိုပုံသ်အူသံတ်. လူယ်  
ပျလ်ထွဲဝဲ. ယထာနေတ်. လုံမုသ်ထံတ်. ဝေသ်ကြယ်ပံဒ်ထွဲဒ်ထံတ်ဝီယ်. ဘောဒ်ခိုတ်  
လုံအူယေလ်တံတံခံ. ကရဲလဲယ်ဝဲလံယ်. ဘတ်တနံခံ. မးကေယ်လဲဒ်ကဒါ. ပရော  
ဟေဒ်ပိုယ်နာခံ.

ကေယ်လဲဒ်ကဒါတကေယ်. လုံယထာလဲယ်လံသ်ခီ. လူယ်ပျလ်ထွဲဇံယ်. တဲဃို  
လူယ်ပျလ်ထွဲဝဲ. ယထာလံသ်ခီလံယ်. လုံအူယေယ်ပူယ်. လးသ်ပတ်ခံခိုတ်. မိနံယ်  
ဝဲအမဒ်ဖိုခွါ. ထွဲတပယ်တရေဒ်လဲဒ်ဝီယ်. လုံခံတ်ထေဒ်ဒ်ထံတ်ကံသ်. အရဒ်သေဒ်.  
ဆးထးတ်အိုတ်ပတုလ်ဝဲလံယ်.

### လုံပတေယ်သယ်ထွတ်လို့ယ်. နဒ်ကူကယ်

ပရောဟေဒ်ပိုယ်နာနေတ်. လဲယ်လုံဂံယ်ထေဒ်. ကူးသ်ဘးသဒ်အောဒ်ထံတ်  
ကွသ်ဝဲခံတ်ညာသဒ်. ကဲစံယ်ပယ်ထဲဒ်. လဲဒ်ခနယ်ကစသ်သိတ်ညာဝဲဃို.

တဘုံယံမးဒို အူပုံသံသံတံထံတံဝဲ. တူဒ်ရိယဒ်သးဝံထီဆဒ်လံယံ (နန္ဒ) အောဒ်ထံတံ  
ဒိုတ်စဒ်ကွသံဝဲ. ပါသေတ်ဇုံ. ဘတ်မဒုယိုသုဟဲဝဲဒတ်လဲတ်.

ကစသံစံယံပယ်ဇုံ. ကစသံနေတ်. စံယံပယ်ပတံသံပလံသံစီစေယ်ချာသယ်  
တုယံအိုတ်ဝဲလံယံ.

သုစံယံပယ်ဒိုတ်မံယံ. လဲယံအိုတ်ဖဲလဲတ်.

စံယံပယ်ဒိုတ်နဒ်ယွယ်စယ်. သီဝဲဒတ်လီ.

ဆေဒ်ယေလ်ခါလီလံတ်.

တနီယံအီယံပွဲယံဝဲနီသံလံယံ.

သုစံယံပယ်နေတ်. မေသ်ဖိုခွါဖိုမုတ်တအိုတ်ဝဲယယ်.

ဖိုခွါတအိုတ်. ဖိုမုတ်လံယံအိုတ်ဝဲမံယံ.

ဂေယ်လီ. မေဒေဒ်နေတ်. ယကကဲနေသုစံယံပယ်. ဒုတ်လံယံသဒ်ဝီယံ  
တပနုလ်ယံလုံအူယေယ်ပူယံ. အဝီဒ်သေသိုဘုံတံမာတဒ်. တေထံတံဝဲ. ဟဲကွဲ  
နေဝဲဒးဒ်ဖိုမုတ်ဝီယံ (နန္ဒ) ဖိုခွါစံယံပယ်ပတံသံ. အဝီဒ်သေဒ်သိုနေဝဲလံယံ. ဝီဒ်  
သေဒ်သိုဝီယံ. ကကူဂံသံ. တကလံသံထဲဒ်တသ်ကူ. ဆဲဒ်နေဝဲလံယံ.

ပါသေတ်ဇုံ. တသ်ကူဝဲအီယံကမယ်မဒုဂံသံလဲတ်.

ကစသံစံယံပယ်ကူဂံသံမေသ်လံယံ.

တသ်ကူဝဲအီယံ. ကျာတာဝဲရဒ်. လုံအဂယ်နူညဒ်သေယ်မွေဒ်တသ်ကူတအိုတ်  
ဝဲယယ်.

ကစသံစံယံပယ်ဇုံ. ကညံသေတ်တသ်ကူကွာ. တသ်ကူဝဲအီယံအဂေယ်  
ကတးသ်လံယံ. ဂေယ်ပါနူညဒ်နေတသ်ကူဝဲအီယံ. တအိုတ်ဝဲလးယံမံယံ.

သုစံယံပယ်ဒိုတ်နေတ်. ကူဝဲတသ်ကူမျိုအီယံ. မေသ်လံတ်ယေ.

မေသ်မံယံကစသံစံယံပယ်.

သုစံယံပယ်နေတ်. ဂေယ်ဝါဘူတ်ဝဲလံယံ. အိုတ်ဒတ်ဝဲဟဲစောလ်နေယယ်လုံ.  
ခယာထူနေတ်. ယတသ်ကူဂံယံကမယ်နေဝဲ. အမဒ်သေတ်ဟေတ်ဆဲဒ်ဝဲခယာ  
ထူလံယံ.

(နန္ဒ) စံယံပယ်ဒိုတ်နေတ်. ဆးထးတ်တပွဲယံကောလ်ပူယံ. သေဝဲစုလံယံ.  
ဝီယံဘုံဖံတ်ထံတံခယာထူ. လုံဒေါဒ်ကွသ်မုသ်ထံတံအယဒ်တပယ်. ဘိုလူဝဲလံယံ.  
တပနုလ်ဖို. ပတေယ်သယ်. ဃောဒ်ထူတ်. ဟဲစွာထံတံဝဲလံယံ. ဒေဒ်နေတ်သောဒ်



ဝဲ. အိုတ်တံသ်အယဒ်သးမဲ့တ်နယ်. ဘိုလူထဒ်ဒေါဒ်ဝဲ. ပတေယံသံယံထူတ်. ဟဲဗ္ဗာထံတ်ဒေါဒ်ဝဲ. ဒေဒ်နေတ်မံယံကဲထံတ်ဝဲပတေယံသယ်. သးဆီဒီထူတ်လံယ်.

စံယ်ပယ်ဒိုတ်နေတ်. လုံပတေယံသယ်ထူတ်လိုယ်. ဒဲဒ်နေကူထံတ်ဝီယ်, တဘေတ်ဒေါဒ်ကယ်ထံတ်ဝဲ.

မေသ်ဝဲယယ် (နန္ဒ) စံယ်ပယ်ထီကံသ်ဒွဲပူယ်. အိုတ်ဝဲပွယ်ဖုညာ. ထာဒးဒ်လုတ်, ကူကယ်တဖတ်. ဘတ်ကူကယ်လးယ်တဂေယ်. လုံပတေယံသယ်ထူတ်လိုယ်အိုတ်. နဒ်ပုဆိုတကွဒ်. ဟဲဒဲဒ်နေကူကယ်ဇံယ်. ဟဒ်ရှုတ်လဲဒ်ဝဲ. ဒိုမိုယ်တဃုယ်. ကျေယ်ညယ်ဝဲလံယ်.

ဝီယ်ဘွံကးသ်ဒိုတ်မာလ်ဝါ. ဒးဒ်ထံတ်ကဆံနူလ်ဝဲလုံ. နူသ်ပူယ်လံယ်. တုယ်နူသ်ပူယ်ဘွံ. ဟီသေပဲဒ်နူသ်ထံပြဒ်သဒ်. ဖိုမုတ်နေတ်မုဒ်ထံတ်ဝဲ. မိဒ်ဖယာ ဖဒ်ဒိုတ်ဝီယ်ခယ်စာကေယ်ဝဲ. စံယ်ပယ်စီစေယ်ချာသယ်နေတ်လံယ်.

### ဟဒ်ဃုပ္ပယ်ကြိသ်တသ်

ခယ်စာဝဲစီစေယ်ချာသယ်. ယေလ်ထံတ်ဘွံ. တနီယ်မုသ်ဒေါဒ်. မိဒ်ဖယာဖဒ် ဒိုတ်နေတ်ကွသ်ဝဲစံယ်ပယ်ဒိုတ်. စီစေယ်ချာသယ်ဝီယ်.

အံယ်...စံယ်ပယ်ဒိုတ်စီစေယ်ချာသယ်နေတ်. ဖဲတဃတ်အိတ်. ဒိုတ်ထံကျီမျဒ် အိုတ်ဝဲရဒ်မဒ်မံယ်. ဒးဒ်သဒ်ကညံယ်တဲထံတ်ဝဲလံယ်.

မိဒ်ဖယာဇုံ. ဘတ်မဒုဃိုလဲတ်.

ကစသ်စံယ်ပယ်ဇုံ. ကစသ်စံယ်ပယ်နေတ်. မေသ်ဝဲဒိုတ်ထံကျီမျဒ်. စီစေယ် တကွဒ်အီယ်. လုံညာဃတ်ဘူတ်ပလ်ခွီသတ်အိုတ်ဃိုနေသ်ခယ်စာဘတ်ဝဲလံယ်. အခါအီယ်နေတ်. လုံခဲကောလ်တဃတ်. ကခယ်စာဘတ်ကေယ်ဝဲ. ဘူတ်ဘာဂံသ် တမယ်လးယ်ဃိုတဲဖျါဝဲလံယ်. ဝဲသ်စံစံယ်ပယ်ဇုံ.

ကစသ်မိဒ်ဖယာဇုံ.

ကဟေတ်မယ်ဘူတ်ကေယ်ဝဲ. မတဂယ်လဲတ်. ပွယ်လုံသီဒ်လဒ်အိုတ်နေတ်. ဃုဘတ်တညံကံတမေသ်ဝဲလံယ်.

ဝဲသ်စံ စံယ်ပယ်ဇုံ.

ဖဲ(ဇမ္ဗုဒိပ်ကျွန်း) ကောဒ်တမိသ်ခွးအီယ်. ယဟာတယ်ဖုညာ. တလံယ်တိုလ်ဝဲ နံဘွံမံယ်. ဝဲသ်စံစံယ်ပယ်နေတ်လံယ်. ရဲသ်ကွဲယ်မယ်ပလ်လုံ. တသ်ဘူတ်ဂံသ်ခံ.

ကစသ်ဒေမုတ်နေတ်. ဒေဒိယဟာတယ်. ကဟဲကညဒ်. ကတမံသ်ပေဒ်နေဝဲမံယ်. ရှံဒ်ထံတ်ဝဲလံယ်.

စံယ်ပယ်ဒိုတ်နေတ်. လုံဒိတနီယ်မုသ်ဝါထံတ်ဘွံ. ဘိုဒ်မုသ်ထံတ်တပယ်. ကြယ်ထေဒ်ရဲသ်ကွဲယ်မယ်ပလဲဝဲ. တသ်ဘူတ်ဂံသ်လံယ်.

မိဒ်ဖယာဖဒ်ဒိုတ်နေတ်. လုံဂံယ်ခံခါလီ. ဖံတ်ဂးသ်ခေါဒ်ပလဲ. အူပိုဒ်သီဒ်လဒ်ဝီယ်. အိုတ်လုံပြဒ်သဒ်ဖဲဒိုတ်. ပညိုတ်ကွသ်လုံမုသ်ထံတ်တပယ်. ဘာလံယ်ဝဲဝီယ်.

ဖဲမုသ်ထံတ်အယဒ်တပယ်အီယ်. ကစသ်ဒိုတ်. ယဟာတယ်အစေယ်မျဒ်ဖုညာ. မေအိုတ်ဝဲနေတ်. ကစသ်ပွဲသ်မုတ်သေတ်တသ်ဘူတ်. တူသ်လောလ်ဟဲကညဒ်. လူယ်ခယ်နေလသ်တကေယ်. လုံမုသ်ထံတ်အယဒ်. ယဟာတယ်သေတ်တအိုတ်ဃို. တပါမဒ်တဟဲကညဒ်ဝဲ. လုံထီထတ်. လုံမုသ်နူလ်တပယ်တအိုတ်ဝဲဃိုမေသ်လံယ်.

### (ပဒုမဝတိ) ဖိုခွါပျိဒ်စိဒ်ကဒ်ဗိုတ်ဓယ်ယဲသ်ကယယ်

၁ ဟ်လုံထီဒိတပယ်. တမံသ်ပေဒ်ထဒ်ဒေါဒ်ဝဲ. နေတ်ဘွံ. အိုတ်လုံဟီမဒ်ဝိုယ်တယ်မေသ်ဝဲ (မဒုဝတိ) မိဒ်ဖယာဖိုခွါ. ပျိဒ်စိဒ်ကဒ်ဗိုတ်ဓယ်. ကစသ်ဒိုတ်သေတ်တဖတ်ဟူဘတ်ဝဲလံယ်. ဖိုခွါဒိုတ်မေသ်ဝဲ(မဟာပဒုမအရှင်ပစ္စေကဗုဒ္ဓါ) နေတ်တဲကူးဝဲအပုသ်ဒေခွါပျိဒ်စိဒ်ကဒ်ဗိုတ်ဓယ်သေတ်ဝီယ်. ဟဲကညဒ်ဝဲလံယ်. ထီဒိကြယ်ပံဒ်ဝဒ်ဒိုတ်ထောဒ်တပယ်. ဟဲလံယ်ဝဲလုံမူဒ်လံယ်. ကညံသေတ်ဖုညာ. လဲယ်ထံတ်လုံနုသ်ပြဒ်သဒ်ပူယ်ဝီယ်.

ကစသ်စံယ်ပယ်ဒိုတ်ဇုံ. လုံထီဒိကြယ်ပံဒ်ထောဒ်နေတ်. (ပစ္စေကဗုဒ္ဓါ) ယဲသ်ကယယ်ဟဲကညဒ်ဝဲလံယ်. ပတီရှံဒ်ထံတ်ဘွံ.

စံယ်ပယ်ဒးဒ်မိဒ်ဖယာ. ဟဲဝဲလုံအခွေ. ကေယ်ပေဒ်ဝဲ (ပစ္စေကဗုဒ္ဓါ) လုံ. နုသ်ပူယ်ဝီယ်. ဆဲဒ်ကဒ်မယ်ဘူတ်ဝဲမေယ်ဒိုတ်လံယ်. ကပးဝီယ်ဘွံ.

စံယ်ပယ်ဒိုတ်နေတ်.

ဝဲသ်ခွါဒိုတ်ကတးသ် (ပစ္စေကဗုဒ္ဓါ) တပါခံတ်ထေဒ်နေတ်. မေသ်ဂေယ်ဂေယ်. မိဒ်ဖယာခံလုံပုသ်ဒေခွါ (ပစ္စေကဗုဒ္ဓါ) ဆေဒ်သေတ်ခံတ်ထေဒ်နေတ်. ဝိုဒ်ချဒ်ဘာလံယ်ဝဲ.

ကစသ်ဒိုတ်သေတ်ဇုံ.

ကစသ်ဒိုတ်လေတ်ဇံယ်. ဒးဒ်ပျိဒ်စိလွီသ်ပါ. ဟဘတ်ကိုသ်ဂံယ်.လးယ်ဝဲသောဒ်မေသ်ဂေယ်. ကစသ်ပွဲသ်သေတ်ဖုညာနုသ်ကေ. မယ်ဘူတ်ဘာဘတ်. ကဲဝဲဂံသ်

နေတ်မေသ်ဂေယ်ဂေယ်. ဖဲတသ်လံသ်. တုယ်လုံသဒ်မူလးလ်ကတးသ်. ကညဒ်  
အိုတ်ထံနေလသ်. ကစသ်ဒိုတ်သေတ်ဇုံ. ရုံဒ်ထံတ်ဝဲဒတ်လံယ်.

(အရှင်ပစ္စေကဗုဒ္ဓါ) သေတ်အိုတ်ကစု. တူသ်လောလ်နေတ်. သိတ်ညာဝီယ်.  
လုံအူယေယ်ပူယ်. ဖျသ်ယဲသ်ကယယ်. ဒးဒ်စေကျယ်ကွဲတေဆံထံတ်. မယ်ဘူတ်ပွဲ  
ကညဒ်အိုတ်ဝဲလံယ်.

**မယ်လောလ်ထွဲ.** (အရှင်ပစ္စေကဗုဒ္ဓါ) ယဲသ်ကယယ်သေတ်. ဖဲယ်တောယ်  
(မဒုဝတီ) မိဒ်ဖယာဂေသ်ကျိယ်နေတ်လုံ (ပြည်တောင်ဝင်.  
ဓမ္မပဒ ဝတ္ထုတော်. ဒသမတွဲ. ၂၆. ဗြဟ္မဏဝဂ်. ဥပ္ပလဝဏ္ဏာ  
ထေရီဝတ္ထု) ပူယ်နေတ်. လဲသ်ထံကသိတ်ညာဘတ်ကေယ်  
ဝဲလံယ်.

### (ရှင်ပစ္စေကဗုဒ္ဓါ) သေတ်ပျူဒ်ပရီနေတ်ဗယ်

ကယ်လဒ်တသ်ဆးကတံသ်. ယေလ်ထံတ်ဘွံ. တနီယ်မုသ်ဒေါဒ်. လုံပျိဒ်စယ်  
တရေဒ်တသ်ခူးတဝံဖုညာ. ကလးဒ်ကိုသ်ဂံယ်ထံတ်ဝဲယို. ကလဲယ်ဒုံဒ်မယ်ခုတ်လံယ်.  
ဖဲတလဲယ်ဒေဒ်ခါကောဒ်နေမိဒ်ဖယာ.

မိဒ်ဖယာဇုံ. ဝဲသ်စံယ်ပယ်နေတ်. ကဘတ်လဲယ်ဒုံဒ် မယ်ခုတ်လံယ်ပျိဒ်စယ်  
တရေဒ်. ခုတ်လံယ်ဝီယ်ဘွံ. ကဟာကေယ်ကဒါတမံဃံလံယ်. လုံဝဲသ်စံယ်ပယ်.  
တအိုတ်ဘတ်လံသ်ခီ. နဲဒေမုတ်မိဒ်ဖယာနေတ်လုံ(ပစ္စေကဗုဒ္ဓါ)ကစသ်ဒိုတ်သေတ်  
ဖံဒိုတ်. ဘတ်ပျူဒ်မယ်ကတံယ်ပိုဒ်တရာတကွဒ်. ပွဲလံယ်သုံဒ်မယ်ဟဒ်ဂံယ်တဂေယ်  
နံယ်. ပလံသ်သဒ်ထံဘို. သာပေယ်နုတ်တဂေယ်ဇံယ်. မယ်လောလ်ဝီယ်. ထွဲဒ်  
ထံတ်လဲယ်ဝဲလံယ်.

ဖဲစံယ်ပယ်ဒိုတ်. တဟာကေယ်တုယ်ဒေဒ်ခါ (ပစ္စေကဗုဒ္ဓါ) သေတ် (အာယု  
သင်္ခါရ) လးသ်ဝဲဒတ်လံယ်. လးသ်ဝဲဂေသ်ကျိယ်မယ်သဒ်နေတ်. (မဟာပဒုမ  
အရှင်ပစ္စေကဗုဒ္ဓါ) နေတ်ဖဲ (အာယုသင်္ခါရ) ကလးသ်ဝဲတနယ်. မုသ်နယ်ခံ.  
သးဆးခါလးသ်. လဲယ်ကေယ်ဘွေဒ်ဘွေဒ်နုလ်လံယ်ဝေယ်စာဝဲဈာယ်. မုသ်အယ်  
ယိုယ်ထံတ်ဘွံ. ဒိုတနေလ်သဒ်ဒးဒ်. စေကျယ်ကွဲ. တသ်ဒူတ်ကြိယ်. ဆးထးတ်  
ပျူဒ်ဝဲ. ပရီနေတ်ဗယ်လံယ်.

ဖဲတသ်တနီယ်မုသ်ဝါခါဘွံ.

မိဒ်ဖယာဖဒ်ဒိုတ်နေတ်. ဒေဒ်ဝဲကောဒ်ဘုံသောဒ်. ပျေတ်ကတံယံပလ်လံသ်  
ကွဲဝီယံ. အိုတ်ခေါဒ်ကွသ်လသ်ဝဲ. ယေလ်လီမေသ်နသ်ကေ. တဟဲကညဒ်ဒေဒ်ဃို.  
ပုသ်လံယံပွယ်တဂယ်.

နဝဲလဲယံကွသ်မံယံ. ကစသ်သေတ်တမိယံတမိူ. တဆူတ်ခွေကအိုတ်ဝဲဇေယံ  
လဲယံကွသ်ဝီယံဟာကေယံကဒါ. မေခွေဇံယံ.

ပေါလ်ခွါနေတ်. လဲယံတုယံဘုံ. အောဒ်ထံတ်ကွသ်ဝဲ (မဟာပဒုမ) ဖျသ်ကြဲယံ  
ဝီယံ. တထိတ်ဝဲဒတ်. လဲယံကွသ်ဒေါဒ်ဝဲလုံ. စေကျယ်ကွဲ. ဆးထးတ်ဒိုတနေလ်  
သဒ်ဒးဒ်. တသ်ဒူတ်ထိတ်ဝဲဃို. အူချဒ်ဘာလံယံဝီယံ.

ကစသ်ဇုံ. လဲယံကညဒ်ခါဘတ်လီ. ရှံဒ်ထံတ်ဝဲ.

ပရီနေတ်ဗယ်ပျုဒ်လီ. နရှံဒ်ထံတ်နသ်ကေ. ကတဲဆးကေယံလးယံဝဲနယ်လဲတ်.  
တတဲဆးလးသ်ဘုံ. ပေါလ်ခွါသုံဒ်ဘိုဒ်သဒ်ဖံတ်ကွသ်ဝဲ.

ဇုံ. ခိုတ်ဒ်ကွဲတ်. ထံတ်ရှိုတ်တေလီ. သိတ်ညာဝဲလုံပျုဒ်ပရီနေတ်ဗယ်လံယံ.

လုံအဂယ်ပါ. ကစသ်သေတ်ဖုညာနသ်ကေ. ဒေဒ်နေတ်သောဒ်. ပျုဒ်ဝဲပရီ  
နေတ်ဗယ်. ခဲလးသ်လီမေသ်ဃို. တဖိုကရံဟာကေယံဝဲလုံနုသ်ပြဒ်သဒ်ပူယံနေတ်  
လံယံ.

### စံယံပယ်ဒးဒ်မိဒ်ဖယာခိဂယ်ကဲဝဲယသေဒ်ယဟာပဝဒ်

တုယံလုံနုသ်ပြဒ်သဒ်ပူယံဘုံ. မိဒ်ဖယာဖဒ်ဒိုတ်ခံ.

ဖဲလံတ်ပေါလ်ခွါဇုံ. (ပစ္စေကဗုဒ္ဓါ) သေတ်တဟဲပတ်မံယံ. မေသ်လဲယံဆူလဲတ်.  
စဒ်ဘုံကစသ်မိဒ်ဖယာဇုံ (ပစ္စေကဗုဒ္ဓါ) သေတ်ပျုဒ်ပရီနေတ်ဗယ်. လးသ်စံပွဲကရှုတ်  
လီ. ရှံဒ်ထံတ်ဝဲ. မိဒ်ဖယာနေတ်. ဟံတ်ဖဒ်ဒိုတ်ဝဲတုယံပးသ်လုံဘွဲဝီယံ. ထွဲဒ်ထံတ်  
လုံနုသ်. ပူယံကွဲထံတ်ခူဝေသ်ဖိုသေတ် (သာဓုကီဠနပူဇာ) မယ်ဘူတ်ကုသ်ဃိုစံ  
မေတ်ကွေလ်ဝီယံ. အိုတ်တံသ် (ဓာတ်တော်) တကွဒ်တေထံတ်ပလ်ဝဲဃိုတ်လံယံ.

စံယံပယ်ဒိုတ်နေတ်. မယ်ခုတ်လံယံပျီဒ်စယ်တရေဒ်ဝီယံ. ဟာကေယံဝဲဒတ်  
လံယံ. မိဒ်ဖယာဖဒ်ဒိုတ်. အိုတ်ခေါဒ်တဂးသ်. ကျီယံဆိုယံပလ်ဝဲလံယံ.

မိဒ်ဖယာဇုံ. ဒေဒ်လဲတ်မံယံ. နကတံယံပျုဒ်စူဒ်ကွသ်. ကစသ်သေတ်ကစံဒ်  
လံတ်ဇေယံ.

ကစသ်သေတ်မံယံ. တသ်ဆာတအိုတ်. ဆူတ်ခွေဝဲကစံဒ်လံတ်ဇေယံ.

ဝဲသ်စံယ်ပယ်ဇံ၊ (ပစ္စေကဗုဒ္ဓါ) ကစသ်သေတ်၊ ပျူဒ်ဝဲပရီနတ်ဗယ်လးလံ  
စံလီ၊ ရှံဒ်ဘွံ.

စံယ်ပယ်ဒိုတ်ဆိုမိုတ်ထံတ်ဝဲ.

ဒေဒ်ဝဲဂေသ်ကျိယ်၊ ထိုတ်စံယ်တသ်သေ၊ ပံညာထိတ်ဖှာ၊ မေသ်ဝဲကစသ်  
ဒိုတ်သေတ်မဒ်၊ မေဘတ်သီဒေဒ်ဝဲနတ်၊ မေသ်ဝဲသယ်မညဒ်သတ္တဝယ်၊ ဝဲသေတ်  
တကွဒ်၊ နဘတ်တဲအလံသ်ကအိုတ်လးယံလဲတ်၊ ဆိုမိုတ်စံတ်ထီဝဲလံယ်၊ ဝီယ်ဘွံ.

စံယ်ပယ်ဒိုတ်နတ်၊ တနွံလ်လးယံဝဲလုံဝေသ်ပူယ်၊ ထွဲဒ်ထံတ်လဲယ်ကဒါလုံ၊  
အူယေလ်ပူယ်တုယ်ဝီယ်၊ ကောဒ်နေဖိုခွါဒိုတ်၊ အဒ်ဝဲဒးဒ်နုသ်ထံပြဒ်သဒ်၊ ကဲဝဲ  
ယသေဒ်ယဟာလံယ်.

မိဒ်ဖယာဖဒ်ဒိုတ်နသ်ကေ.

ဝဲသ်စံယ်ပယ်၊ ကဲယသေဒ်ယဟာလီ၊ ယဲနသ်ကေ၊ အိုတ်လုံကညံပဝဒ်၊ မဒု  
အဘျဲဒ်ကအိုတ်လးယံဝဲလဲတ်၊ ဆိုမိုတ်ဝီယ်၊ ဖဲအူယေလ်ပူယ်၊ ကဲထံတ်ယသေဒ်ယ  
ဟာလံယ်.

စံယ်ပယ်ဒးဒ်မိဒ်ဖယာဒီဂယ်လးသ်၊ တုယ်လုံဒီဘွံ၊ နေသ်ဝဲဒးဒ်ဈာယ်၊ တုယ်  
သီနတ်ကေယံထံတ်ဝဲလုံပျယ်မယ်ကံသ်လံယ်.

## အတေဒ်ကဲသ်ဗုညာဝီယ်လီ

### ဗျီဒ်ခိုဒ်ပယ်ကဲသ် (ပိပ္ပလိလူလင်) ဒးဒ် (ဘဒ္ဒကာပိလာနီ)

ကောတမဒ်ကစသ်ယွယ်၊ လဲဒ်ထဲဒ်ဒေါဒ်ခါဘွံ၊ ပွယ်သေတ်ဝဲနတ်၊ အိုတ်လုံ  
ပျယ်မယ်ကံသ်ဟဲစူဒ်တေယံလံယ်ဝဲဒတ်၊ တဂယ်နတ်၊ (မဂတိုင်း) မဟယ်  
တိတ္တတ်ပိုယ်နာတဝံနေသ်ကဒ်သပဒ်မျိုနွဲယံမေသ်ဝဲ၊ ကပိဒ်လဒ်ပွယ်ကောဒ်၊  
မေပိုယ်နာ၊ မိဒ်ဖယာဖဒ်ဒိုတ်၊ ဟံဒ်ဖးပူယ်ဝီယ်၊ အိုတ်ဖွဲတ်ဝဲပေါလ်ခွါဖိုတဂယ်လံယ်၊  
ဒိုတ်တသ် လံယ်အဲတ်ကွီ၊ ဂေယံမဒ်ဃိုကောဒ်နေဝဲအမိယ်လုံ (ပိပ္ပလိ) လံယ်.

တဂယ်နတ်၊ (မဒ္ဒရာဇ်တိုင်းသာဂလ)ကံသ်ပူယ်ကောသီဒ်ယဒ်မျိုနွဲယံ မေသ်ဝဲ၊  
မေပိုယ်နာမိဒ်ဖယာဟံဒ်ဖးပူယ်၊ နုလ်ဟံဒ်ဝီယ်၊ အိုတ်ဖွဲတ်ဝဲလုံဖိုမုတ်၊ ဃီလဒ်  
ဂေယံဝါအယံယံဆေအိုတ်ဃို၊ ကောဒ်ဝဲအမိယ် (ဘဒ္ဒကာပိလာနီ) လံယ်၊ (ပိပ္ပလိ)  
သဒ်နိုတ်ဒီဆီ (ဘဒ္ဒကာပိလာနီ) သဒ်နိုတ်ဒီဆီထံတ်ဘဒ်ဘွံ၊ (ပိပ္ပလိ) မိုသ်ပသ်  
သေတ်နတ်.

ဖိုအဲတ် (ဝိပ္ပလိ) ဇုံ. ဖိုအဲတ်နေတ်. အခါထံတ်ဘဒ်လီ. တသ်လုံမျိန္ဒ်ယံစေယ်  
ဆဲဒ်နေတ်. တကြးဒ်လံယ်တိုလ်ဝဲ. မျိန္ဒ်ယံစေယ်ဆဲဒ်ဒေဒ်တပျဲဒ်. ကြးဒ်မယ်ဝဲဒတ်  
လီ. မးဝဲယုဟိတ်ကစသ်လံယ်. မိုသ်ပသ်သေတ်ဇုံ. တသ်တဲဝဲနေတ်. တဲတဂေယ်  
မံယ်. ယယ်နေတ်. မိုသ်ပသ်သေတ်သဒ်အိုတ်မူဒေဒ်တမျဲဒ်. ဆးကတံသ်ကယ်  
လဒ်ပဒ်လို. ကမယ်လုသ်အံယ်ဂုယ်ဝဲလံယ်. တုယ်လုံမိုသ်ပသ်သေတ်တအိုတ်  
လးယ်ဘုံ. ထွဲဒ်ကညံကွာ. ကလဲယ်ကဲသံခါ. တနသ်ကေ. မိုသ်ပသ်သေတ်ခံ.  
ဒီသံသးသံတဘုံ. ထဒ်တလဲလဲ. တဲဒ်တိုတဲဝဲဒတ်လံယ်.

### ဂေယ်ဒိုတ်နံတ်ထူဂံယ်ဘံနံ (ဘဒ္ဒကာပိလာနီ)

တုယ်လုံမိုသ်ပသ်သေတ်. တဲအာဘုံ (ဝိပ္ပလိ) နေတ်တသ်စေဒ်ကူ. ဟဲဗွာ  
ထံတ်တမိယ်ထုံဒ်ထံတ်နေဝဲ. ပွယ်ပေါလ်ထူ. ပတေယ်ကစသ်သေတ်. ထူစံယ်  
တကထိုဝီယ်. မးတေနေဝဲမုတ်ဖိုဂံယ်လုံ. ဒိုတ်တသ်ဃီလဒ်ထီဆဒ်ဂေယ်ဝါ. ဒုံဒ်  
ကူကယ်ကရးကရီ. ပျေတ်ထံတ်ဝဲ. ကောဒ်နေမိုသ်ပသ်.

မိုဇုံ. မေဃီလဒ်ဂေယ်ဒေဒ်. ထူဂံယ်ဘံနံမုတ်ဖို. မေနေသ်ဘတ်ဝဲကဟီမာ.  
မေတနေသ်မံယ်ကကဲသံခါတဲဝဲဘုံ.

အမိုသ်ပိုယ်နေမုတ်နေတ်. တသ်ကူတ်ပံညာ. အိုတ်တဂယ်မေသ်ဃို. ဆိုမိုတ်  
ထံတ်ဝဲယဖိုခါအီယ်. ဘူတ်ဘာစိုကမံယ်အိုတ်ဝဲ. မယ်ပလ်ဝဲဆူဒ်တံ. ပတ္တနာယ်သေတ်  
အိုတ်ပလ်. တယ်နဒ်စဒ်ထံတ်. ဘူတ်ဘာသေတ်မယ်ဝဲခါ. တမေသ်ထဲဇံယ်တဂယ်  
မယ်ပလ်ဝဲ. ကဘတ်မေသ်ထီဆဒ်. ဘူတ်ဘာဖဲဒ်ဃုလ်မေသ်ဝဲ. ထူဂံယ်ဘံနံမုတ်ဖို.  
ကအိုတ်ပလ်မေသ်လံယ်ဆိုမိုတ်ဝီယ်ကောဒ်ထံတ်ဝဲ. ပိုယ်နာဃောဒ်ဂယ်.

အီယ်မံယ်. ထူဂံယ်ဘံနံမုတ်ဖို. တေတ်ထံတ်လေတ်ယထာပူယ်ဝီယ်. သုလဲယ်  
ဇံယ်ဒးဒ်ဝဲသေတ်. မျိန္ဒ်ယံဒေဒ်သောဒ်. စီစေယ်ချာသယ်ဒေဒ်သောဒ်မျိကွာ. ဂေယ်  
ဒေဒ်ဝဲ. ထူဂံယ်ဘံနံမုတ်ဖို. သုဟဒ်ဃုကွသ်ကတ်မံယ်. မေထီတ်နေတ်. ဟေတ်လံယ်  
တံသ်ပလ်. မုတ်ဖိုတသ်ဂံယ်အီယ်ဝီယ်. ဟာကေယ်ကဒါဇံယ်. တဲမယ်လောလ်ဝီယ်.  
ပွဲသ်လဲယ်ဝဲလံယ်.

ပိုယ်နာဖုညာ. ဘတ်လဲယ်ဖဲလဲတ်. ဆိုမိုတ်ထံတ်ဝဲ. တသ်လုံ (မဒ္ဒရာဇ်တိုင်း)  
နေတ်. ဒိုတသ်ဂေယ်မျိ. မုတ်ဖိုပေါအာ. လုံတသ်လံသ်နေတ်. ဝဲသေတ်ကလဲယ်.  
ဆိုဖျဒ်ဝီယ်လဲယ်ဝဲလုံ (မဒ္ဒရာဇ်တိုင်းသာဂလ) ဝေသ်နေတ်လံယ်.



တုယ် (သာဂလ) ဝေသ်ဘုံ. ပလ်လံယ်တသ်ဂံယ်လုံ. ပွယ်လဲယ်လုသ်ထီတနေ  
ဝီယ်. လုံကြးဒ်တသ်လံသ်တလိုတ်. အိုတ်ခေါဒ်ကွသ်ဝဲလံယ်.

ဖဲတသ်တနီယ်နေတ်. ခေါဒ်ကွသ်ထေ (ဘဒ္ဒကာပိလာနီ) အထေတံယ်နေတ်.  
ဒုံဒ်အံလုသ်နံ (ဘဒ္ဒါ) ထီဝီယ်. ကရးကရိပျေတ်ဃီလဒ်ဂေယ်ဝဲပွဲအိုတ်ဝဲလုံခါပူယ်  
ဝီယ်. နံသ်စသ်ကလုသ်ထီဂံသ်. ဟဲလံယ်ဝဲထီကျီနီယ်. ထီတ်ဝဲတသ်ဂံသ်. ယကစသ်  
ဖိုမုတ်ယဲတုယ်လေအီယ်ဒေါဒ်မံယ်ဆိုမိုတ်ဘတ်ဝဲ.

တဲဘတ်နယ်ကံ. မုတ်ဖိုနဲဒတ်. ဘတ်မဒုတုယ်ဒေါဒ်လေအီယ်လဲတ်. တဲဝီယ်  
ဒဲဝဲမဲလ်သတ်. စုညာဆာဒေဒ် ဒဲဘတ်လးသ်သောဒ်. ဆာဒိုတ်ဘုံမဒ်. သီတ်ညာ  
ဝဲဒတ်.

ယယ်နေတ်. ဆိုမိုတ်ဘတ်လုံ. ကစသ်ဖိုမုတ်. ဟု. ဒးဒ်ကစသ်ဖိုမုတ်ဒု. ထိုတ်  
တတြံယ်တကဲမံယ်. တဲဝီယ်. ထွဲဒ်လဲယ်ဝဲဘုံ.

နေတ်ဘုံ. ကွသ်စုတ်တသ်. ပိုယ်နာရိဖိုတ်ဝဲ. အထေတံယ်မုတ်နေတ်.

ဂေယ်ဒေဒ်သောဒ်. တသ်ဂံယ်မုတ်ဖို. လုံသုကစသ်ဒိုတ်နေသ်. အိုတ်ဝဲဒတ်  
စေသ်ဇေဝ်စဒဲ. ဘတ်မဒုသုတဲဝဲလဲတ်. ဝဲသေတ်ကစသ်ဖိုမုတ်. ထိုတ်တတြံယ်ဒးဒ်.  
နသုထူဂံယ်ဘံတကဲ. ဂေယ်ဒိုတ်နံတ်ဝဲ. ဖဲဆီဒီပုသ်တးဒ်ခါပူယ်. တဒွဲတ်မေတ်အူ  
သေတ်. ဒးဒ်နံသ်စသ်အယံသ်. ကပြုသ်ခဒ်ကပံယ်. ကဲဝဲလံယ်.

မေဒေဒ်နေတ်. ပလဲယ်လုံဟီတ်ခံ. တဲဝီယ်. တပူယ်ဃံဒးဒ်. အထေတံယ်  
ဖဒ်ဒိုတ်. ဒးဒ်ထံတ်လေတ်ယထာပူယ်. ဟဲလူယ်ပျလ်ဝဲလုံဟီတ်လံယ်.

### (ပိပ္ပလိ) နံ (ဘဒ္ဒါ) ကဒဲဒဲရှုးစိုနေသဒ်လေလ်

တုယ်လုံဟီတ်ဘုံ. အပသ်ပိုယ်နာဖဒ်ဒိုတ်ခံ. တဂးသ်ခေါဒ်ကျီယ်ဆိုယ်ဝဲ.

သုအိုတ်လုံမဒုတသ်လံယ်. ဟဲလဲတ်စဒဲဝဲဒတ်လံယ်.

အိုတ်လုံ (မဂဓတိုင်း) မဟယ်တိတ္တတဝံ. ကပိဒ်လဒ်ပိုယ်နာဖဒ်ဒိုတ်ဟီတ်.  
ဟဲဝဲတသ်ဂေသ်ဒေဒ်အီယ်. တဲဝဲဒတ်လံယ်.

နယ်သေတ်ဇုံ. သုဟဲတသ်နေတ်. မေသ်ဝဲဂေယ်ဝါတသ်ဟဲမျိုလံယ်. ဒးဒ်ဝဲ  
သေတ်မျိုနွယ်. ဒေဒ်သောဒ်ဘတ်ဂံသ်. ပိုယ်နာဖိုသတ်နေတ်. ကဟေတ်ဒုံဒ်ခတ်  
ဒဟ်ဝဲဒးဒ်. ယဖိုမုတ်လံယ်တဲဝီယ်. လဲဒ်ဆံယ်တသ်ဂံယ်. ဟီပလ်ဝဲလံယ်.

ပုသ်လဲယံပိုယ်နာတကွဒ်. ဟာကေယံဝဲလုံကဝိဒ်ပိုယ်နာဖဒ်ဒိုတ်အိုတ်. နေသ်ဝဲ. မုတ်ဖိုလီ. လုံလိုတ်ဖုညာ. ရဲသ်ကွဲယံမယ်ပလ်ဇံယံ. တဲဟူပရးဝဲလံယံ. တဲကူးပရး တဆံတဆံ (ပိပ္ပလိ) ပေါလ်ခွါဟူဘတ်သီတ်ညာဝဲဘွံ.

ဇုံတ်ဇဲယံ. ဒေဒ်အီယံတကဲထံတ်. တနေသ်ဝဲဆိုမိုတ်ဝီယံ. တဲကမတ်ဘတ်. လဲယံဃုထီတ်ဘတ်. ဟာကေယံစောလ်လီတဲဝဲ.

ယတလိုတ်ဇံယံနေတ်. ဘတ်ဟေတ်ကွဲဒ်ရှူးကူးနေအလေလ်လံယံ. ဆိုမိုတ်ဝီယံ. အဲဒေမုတ်. မယ်ဘဒ္ဒါ. ဇုံ.

ဒးဒ်နဲဝဲအဲတ်ဒေမုတ်. မျှနွဲယံစီစေယံချာသယ်. ဒူနဲသောဒ်ကြးဒ်ဘတ်. ပေါလ် ခွါလုံသံတဂယ်နဃုဟီနေကေယံဇံယံ.

ယယ်နေတ်. ထွဲဒ်လုံကညံကွာကကဲဝဲသံခါလံယံ. လုံခီမဒ်ဘတ်ဆိုမိုတ်ဆိုမဒ်. သဒ်တမုံသ်အိုတ်လသ်တဂေယံ. ကွဲဒ်ဟေတ်ကူးရှူးပရးနေဝဲနယ်လံယံ.

### ပိပ္ပလိ.

ကွဲဒ်လေလ်ဝီယံ. ပုသ်လံယံကစုပ္ပယ်တဂယ်. မးလဲယံရှူးဝဲလံယံ.

(ဘဒ္ဒကာပိလာနီ) နသ်ကေ. မိုသ်ပသ်သေတ်. ဒးဒ်ပေါလ်ခွါဝဲအီယံ. ကဒုံဒ် ခတ်တေဖုံ. ဟူဘတ်သီတ်ညာဝဲဘွံ. ရှူးနေဝဲလေလ်လုံ (ပိပ္ပလိ) အိုတ်လံယံ.

ကစသ်ဖိုခွါ. (ပိပ္ပလိ) ဇုံ.

ဒးဒ်ကစသ်ဂေယံဝါဖိုခွါ. မျှနွဲယံစီစေချာသယ်. ပွဲယံသောဒ်ဘတ်ဂံသ်. မုတ်ဖို လုံသံတဂယ်. ဃုဟီနေဇံယံ. မေသ်ယဲဒတ်နေတ်. ထွဲဒ်ကညံကွာ. ကကဲသံခါ လံယံလုံခီမဒ်. ဆိုမိုတ်ဆိုမဒ်. ဘတ်နသ်တမုံသ်အိုတ်လသ်ဂေယံ.

### မယ်ဘဒ္ဒါ.

ပွယ်ရှူးလေလ်ဖိုခီဂယ်. လုံကွဲတံယံဘတ်တိုကံတ်လောဒ်သဒ်. ကဒဲဒဲကံတ် စဒ်လောလ်သဒ်. ဖံဒ်ဖဒ်ကွသ်လေလ်.

နယ်သေတ်ဇုံ. လံယံအဒ်အံ. တမုံအိုတ်ဒိုတ်မဒ်လံယံ. ပေါလ်ခွါဒးဒ်မုတ်ဖို သုဝဲသေတ်ခီဂယ်နေတ်. လံယံဆံဒိုတ်အိုတ်မဒ်နံယံ. တဲပကြးယံအံတ်အိုဒ်ဝဲဒတ် ဝီယံ. လေလ်ခီဘေတ်ဖွဲညလ်ကွေလ်ဝဲ. ပျေတ်ကွဲဒ်အသံ. ရှူးနေဝဲလံယံ. ဒေဒ် နေတ်မံယံ (ပိပ္ပလိ) ပေါလ်ခွါဖိုဒးဒ်နံ (ဘဒ္ဒကာပိလာနီ) မုတ်ဖိုတလိုတ်ဘတ်သဒ် နသ်ကေ. တေဖုံအိုတ်ဃုံလ်ဝဲဒတ်လံယံ.

### အိုတ်ယှိုလ်သေတ်.တဖျောဒ်ဟူလောလ်သဒ်မေသ်ဝဲဒံမာဝယ်

ဖဲတေဖုံသဒ်တနီယ် (ပိပ္ပလိ) ပေါလ်ခွါနတ်. ဖံကွံယ်ဒိဘိုရှုးစိုနေဝဲလုံ (မယ်ဘဒ္ဒါ) အိုတ်လံယ်. (မယ်ဘဒ္ဒါ) နတ်ဖံကွံသ်ပလ်ဝဲဒိဂယ်မီလံယ်. ခးတ်သဒ်တံတံနတ်. အံတ်မေယ်ဝီယ်. ဝတ်နူလ်ခါပူယ်မီဝဲ. (ပိပ္ပလိ) မိနံယ်လုံထွဲ (မယ်ဘဒ္ဒါ) မိနံယ်လုံအစေတ်တပယ်လံယ်.

အဲတ်ဒေမုတ် (မယ်ဘဒ္ဒါ) ဇုံ. ဖံကွံယ်မေလံယ်ကဒေတပတ်နတ်. မေသ်ဒတ်ဘတ်သဒ်ရယ်ကဒ်တနယ်. ကျွဒ်.သဒ်ဟဲဖွာ. ကတးထံတ်လံယ်. ပလ်ပနံတ်တဲဝီယ်. မီဝဲဒတ်လံယ်တဂယ်ဒးဒ်တဂယ်. သဒ်အုံဒ်လုံကတိုဘတ်လောလ်သဒ်. သံတနယ်ကွဲးယ်မုသ်ဝါ. မိတနေသ်ဝဲ. ဒိဂယ်လးသ်လံယ်.

လုံမုသ်ဆာခါနသ်ကေ. တဂယ်ဒးဒ်တဂယ်. ကွသ်လောလ်မဲလ်. နီယ်အေကမ္ဘိဝဲတအိုတ်. သုသေတ်ဒိဂယ်နတ်. မိုသ်ပသ်သေတ်. သဒ်အိုတ်မူဒေဒ်ခါ. ကယဲသ်ဟိတ်ပူယ်ဖေဒ်မယ်တသ်ခဲလးသ်. တမိယ်မဒ်ဝတ်နူလ်. မယ်စးယ်တအိုတ်. တုယ်လုံပသ်သီမဒ်ဖေဒ်မယ်ဝဲဒတ်လံယ်.

### ကဲထံတ်နဲသ်သံ

တနီယ်မုသ်ဒေါဒ် (ပိပ္ပလိ) ပေါလ်ခွါနတ်. ဒးဒ်ထံတ်ကသေတ်. ပတ်ဒးဒ်ခေပွယ်. လုံဃးယ်ဝဒ်. လဲယ်လုံစေလ်ပူယ်တုယ်ဝီယ်. ဆးထးတ်လုံတသ်ဃးယ်. ကွသ်ဝဲဒတ်လံယ်. ပွယ်ထဲသ်တသ်ဘတ်. ဟဲဖျောဒ်ထံတ်ဝဲ. ထောဒ်ကလဲလ်. တသ်ဖိုဃသ်တကွဒ်. စောဒ်ဝတ်ဃဒ်. ထိုတ်သေတ်. ဟဒ်လူယ်ထးအံတ်နတ်. ထိတ်ဝဲဒတ်လံယ်.

ပါသေတ်ဇုံ. စောဒ်ဝတ်ဃဒ်ထိုတ်သေတ်တဖတ်. ထးအံတ်မဒုနေတ်လဲတ်.

ကစသ်ဇုံ. ထောဒ်ကလဲလ်စဒ်ထံတ်တသ်ဖိုဃသ်သေတ်ထးအံတ်ဝဲလံယ်.

မေသ်သတ္တဝယ်သေတ်မယ်သီဝဲ. တသ်အးတကွဒ်. မတဂယ်ကဘတ်ကေယ်တူသ်ဝဲလဲတ်.

ကစသ်သေတ်မးနတ်. ဘတ်မယ်ဝဲဃို. ကစသ်သေတ်လံယ်. ဘတ်တူသ်ဝဲလံတ်မံယ်.

(ပိပ္ပလိ) ဆိုမိုတ်ဝဲဒတ်လံယ်. ပွယ်တကွဒ်. မယ်ဝဲအးဒဲဘဒ်နတ်. မေဘတ်ကဲယဂံသ်လံယ်. ယကဘတ်မယ်ဒေဒ်လဲတ်. ပျီဒ်စီခဲလးသ်အဒ် (မယ်ဘဒ္ဒါ) ဝီယ်ယယ်နတ်. ထွဒ်ကညံကွာ. ကလဲယ်ကဲသ်ခါလံယ်ဆိုမိုတ်ဝဲဒတ်လံယ်.

(ဘဒ္ဒကာပိလာနီ) နသ်ကေ. လုံဟိတ်ကရးသ်ကိုပူယ်. သးကိုယ်ပဒ်. ပွယ်သးလေတ်နိတ်သိုတကွဒ်. လိုတလတ်လံယ်ဝဲခါ. ဆိတ်နံယ်ကွသ်ဒေါဒ်. လုံနိတ်သိုကွာဟဲဗှာထံတ်. တသ်ဖိုဃလ်သေတ်တကွဒ်. စောဒ်ဝတ်ဃဒ်ထိုတ်သေတ်. ဟဒ်လူယ်ထးအံတ်ဝဲနေတ်ထိတ်ဘတ်ဝဲလံယ်.

မိုသေတ်ဇုံ. ထိုတ်စောဒ်ဝတ်ဃဒ်သေတ်တကွဒ်. ဟဒ်ထးအံတ်မဒုလဲတ်.

ကစသ်မုတ်ဇုံ. လုံနိတ်သိုကွာ: ဟဲထွဲဒ်ထံတ်. တသ်ဖိုဃသ်တကွဒ်ထးအံတ်ဝဲလံယ်. မေသ်ဝဲတသ်ဒဲဘဒ်အိုတ်တကွဒ်. ကကဲဝဲမတဂယ်ဂံသ်လဲတ်.

ကစသ်မုတ်သေတ်. မးနေတ်ဘတ်မယ်ဃို. ကစသ်မုတ်သေတ်လံယ်ကဘတ်တူသ်မံယ်. (ဘဒ္ဒကာပိလာနီ) ဆိုမိုတ်ဝဲဒတ်လံယ်.

အံယ်...ကူကယ်တသ်ကူလွီသ်ပုသ်ကူဝဲ. ဟုသဒ်တတလောဒ်နေသ်မဒ်. အံတ်ဝဲတဟုံဒ်ဂံသ်မေသ်လံယ်. မေသ်ဝဲပွယ်သေတ်တကွဒ်. မယ်ဝဲအးဒဲဘဒ်. မေဟာကေယ်ပဒ်သဒ်လုံယအိုတ်နေတ်. တလွဲထီဆဒ်. စိုယ်ဃတ်တကထိုပဒ်လို. လုံဖွတ်တတးသ်တနဒ်ကွာ. မောလ်ထံတ်ကဒါခိုတ် တနေသ်ဝဲလးယ်မေသ်လံယ်. ကစသ်ဖိုခွါ. မေဟာကေယ်နေတ်. ကယဲသ်ပျီဒ်စီခဲလးသ်အဒ်ဝီယ်ဘုံ. ကကဲဝဲသံခါလံယ်. ဆိုမိုတ်ဝဲဒတ်လံယ်.

(ပိပ္ပလိ) ဟာကေယ်လုံတသ်မယ်ပူယ်. လုသ်ထီဝီယ်အံတ်မေတ်. တိုနိတ်လောလ်သဒ်. ခုတ်ကဘဒ်ခါ. စဒ်ဝဲဒတ် (မယ်ဘဒ္ဒါ) နေတ်.

အဲတ်ဒေမုတ် (မယ်ဘဒ္ဒါ) ဇုံ. လုံအဲတ်ဒေမုတ်ဟဲခါ. ပျီဒ်စီပတ်ဝဲဆဲဒ်အာလဲတ်.

ကစသ်ဖိုခွါဇုံ. ပွယ်လေတ်ခိုတ်ယဲသ်ကလဒ်ပတ်ဝဲလံယ်.

အဲတ်ဒေမုတ်ဇုံ. လုံနဟဲပတ်ပျီဒ်စီမေသ်ဂေယ်ဂေယ်. ကယဲသ်အိုတ်ဟိတ်ပူယ်ပျီဒ်စီခဲလးသ်မေသ်ဂေယ်ဂေယ်. အဒ်ဝဲအဲတ်ဒေမုတ်ခဲလးသ်လံယ်. အဲဒေမုတ်ကွသ်ထေသေစံဒ်ရှုံဒ်ကေယ်ဇံယ်.

ကစသ်ဖိုခွါနေတ်မံယ်. ကလဲယ်ဝဲဖဲလဲတ်.

အဲဒေမုတ်ဇုံ. ယကလဲယ်ကဲသံခါလံယ်.

ကစသ်ဖိုခွါဇုံ. ယဲနသ်ကေ. ခေါဒ်ကွသ်ကစသ်ဖိုခွါ. ဟာကေယ်လံယ်. ယဲဒတ်သေတ်ကလဲယ်ကဲသံခါလံယ်.

သုသေတ်ဒီဂယ်နေတ်. ဒေဒ်အီယ်မံယ်. တဲတ်ပးဒ်လောလ်သဒ်ဝီယ်. လဲယ်ပွေယ်နေသေဒ်ခံဒ်ဆိုတသ်ကူဒးဒ်တဖျံသ်ဝီယ်. တဂယ်ဒးဒ်တဂယ်. လူယ်နေ

လောလ်သဒ်ခိုတ်ဝီယံ. ပညိတ်လုံယဟာတယ်သေတ်. အိုတ်လံသ်ကွဲကဲဝဲသံခါ  
လံယံ. တဲဝီယံ. ကူကယ်ထံတ်သေဒ်ခံဒ်ဆို. ဝီထံတ်တဖျံသ်. ထွဲဒ်ဟဒ်ထံတ်ဝဲလံယံ.  
အိုတ်ဟိတ်ကစသ်သေတ်ဖုညာ. ပှောလ်လဲသဒ်သုသေတ်ခီဂယ်. ကွသ်နံတ်ဝဲ  
တဘတ်လးယံမေသ်လံယံထွဲဒ်ထံတ်တဝံပူယံတုယံလုံကြဲယံထောဒ်ဘွံ. ခေပွယ်  
ဖုညာကွသ်ဝဲဒတ်လဲယံကေယံမူယံယယ်. တိုသ်နံတ်ဘတ်ဝဲဃို. ဖေါဒ်ဟုသိတ်  
ဃလ်ခံတ်. ဟံတ်ဃေကညာဝဲဒတ်လံယံ.

နဲသေတ်ဇုံ. ပဝဲသေတ်နေတ်. အိုတ်လုံကညံကွာ. မေတ်အံတ်ကဲယံတပွံသ်  
ထံတ်ဝဲ. သောဒ်ခိုတ်သေတ်လတ်. ဟိတ်နေတ်ဒေဒ်သောဒ်. ဆိုမိုတ်ဝဲဃို. ကဲဝဲ  
သံခါလံယံ. သုဝဲတဂယ်ဝီယံမဒ်တဂယ်. မေပွဲပူယံဝဲလုံကုသ်ဃသ်. တသ်မယ်  
နေတ်. မေသ်အနိတ်တကယယ်သေတ်. ကတးသ်ဝီယံလးသ်တနေသ်ဝဲလံယံ.  
သုကစသ်သေတ်လံယံ. နံသ်စသ်သေတ်. ပွယ်ခိုတ်လုသ်ထီဝီယံ. လုံကုသ်ဃယ်  
ပဝဲဒ်ထုံဒ်ပူယံသဒ်. လုသ်အံတ်ကေယံသဒ်မူနေတ်လံယံတဲဝီယံ. လုံပွယ်သေတ်  
ဟံတ်ခါ. ထွဲဒ်ဟဒ်လဲယံဝဲလံယံ.

### (ပိပ္ပလိမယ်ဘဒ္ဒါ) နံဒ်ဆို့ထုံဒ်ဖဒ်လောလ်သဒ်

(ပိပ္ပလိ) နေတ်လဲယံလုံညာ. ဃတ်ကဒါသဒ်ကွသ်လံယံလံသ်ခီ. မေသ်ဝဲ  
(ဘဒ္ဒကာပိလာနီ) အီယံ. တဒေဒ်ဝဲပွယ်ဂယ်. လံယံဆံဂေယံမဒ်. မုတ်ဖိုယတနယ်  
တဂယ်မေသ်လံယံ. အဝဲနေတ်. ဟဲပတ်ထွဲယလံသ်ခီထံဘို. ပွယ်မေထိတ်တဂယ်  
ဂယ်. ပွယ်သေတ်ဝဲ. ကဲသံခါလီမဒ်. တဂယ်ဒးဒ်တဂယ်. လံယံဖဒ်တကဲဒေဒ်.  
တကြးဒ်ပွယ်မေထိတ်ဘတ်. ကွသ်တဂေယံ. ဆိုမိုတ်ကမတ်ဘတ်ဖုညာ. ကလဲယံ  
ကြံတုယံဘတ်လုံအပဲယံ. ယယ်နေတ်. ကေဘတ်ထုံဒ်ဖဒ်သဒ်ဒးဒ် (မယ်ဘဒ္ဒါ)  
လံယံဆိုမိုတ်ထံတ်ဝဲလံယံ. (ပိပ္ပလိ) နေတ်လဲယံဆူညာ. တုယံလုံကွဲဖဒ်ဒေခီဘို  
ဘွံ. ဆးထးတ်ပတုံလ်. ကွဲခိုတ်ထောဒ် (မယ်ဘဒ္ဒါ) နေတ်လုံဆးထးတ်ဘာဝဲဒတ်  
လံယံ.

ကစသ်မုတ် (မယ်ဘဒ္ဒါ) ဇုံ. မေသ်ဝဲကစသ်မုတ်ဖိုနေတ်. လူယံထွဲပေါလ်  
လောလ်ခီဒးဒ်ယယ်. ပွယ်မေထိတ်ဝဲနေတ်. ပွယ်သေတ်ဝဲကဲသံခါလီမဒ်. လံယံ  
ဖဒ်တကဲဒေဒ်. မေဆိုမိုတ်ကမတ်ဘတ်နေတ်. ကလံယံဘတ်ဝဲလုံအပဲယံ. ဖဲကွဲ  
ဖဒ်ဒေအီယံ. နဲလဲယံကွဲတဘို. ယဲကလဲယံဝဲကွဲတဘိုမေသ်လံယံ.

အံယ်...ကစသ်. မေသ်မံယ်. နဲသ်သံသေတ်နေတ်ဒးဒ် (မာတုဂါမ) မုတ်တအဒ် စဒ်ကြးဒ်ဝဲ. ကစသ်သေတ်. လဲယ်ကွဲတပယ်. ယယ်သေတ်ကလဲယ်ကွဲတဘိုလံယ်. တဲဝီယ်ဒးဒ်ဘတ်တိုယဲသ်မျိုဘာလံယ်ဝဲဒတ်.

ကစသ်သေတ်ပေါလ်ခွါနေတ်. မေသ်ဝဲစုထွဲ. ဟီစုထွဲကွဲလဲယ်ဇံယ်.

ယယ်သေတ် (မာတုဂါမ) နေတ်မေသ်လုံစုစေတ်. ဂေသ်ကျိယ်အိုတ်ဃို. ကဟီကွဲစေတ်. ကလဲယ်မံယ်တဲဝီယ်. ခွဲဖဒ်လဲယ်ဝဲဒတ်လံယ်. ဖဲခွဲဖဒ်သဒ်ခါဟံတ် ခိုတ်ဟိုဒ်. တပွဲယ်ထံတ်ဝဲလံယ်.

### ကစသ်ယွယ်တဂးသ်ခေါဒ်လံယ်ပလံသ်ဝဲ

ကစသ်ယွယ်နေတ်. အိုတ်လုံဝေသ်လူဝိုယ်ဖျသ် (ဂန္ဓကုဋ်တိုက်) ဒွဲကိုပူယ်ဟံတ် ခိုတ်ဟိုဒ်တပွဲယ်သံတ်. ဟူဘတ်သီတ်ညာဝဲဘွဲ. မေသ်ဒေါဒ်မဒုလဲတ်. စံတ်ထီ ကွသ်လံယ်ဝဲနေတ်. (ပိပ္ပလ)ဒးဒ်(ဘဒ္ဒကာပိလာနီ) ပညိတ်ယယ်ကစသ်ယွယ်ဝီယ်. စိုဒ်လိုဒ်ကွေလ်ပျီဒ်စီ. ကဲသ်ခါဟဲဝဲဒတ်လီ. သုသေတ်ခီဂယ်. လံယ်ဖဒ်ဒတ်ခါ. ဒးဒ်သုသေတ်ကူသ်ဘျဲဒ်စိုကမံယ်. ဟံတ်ခိုတ်ဟိုဒ်တပွဲယ်မေသ်လံယ်. ယယ်ကစသ် ယွယ်နသ်ကေ. ကြးဒ်လုံဘတ်လဲယ်ချီမေ့ဒ်နေ. သုဝဲသေတ်လံယ်. စံတ်ထီကွသ် လံယ်ဝီယ်. နံသ်စသ်တပါလံယ်. ယီယ်သးကယ်ဝိုဒ်ခယီကွဲ. ဟဲတဂးသ်ခေါဒ်ကျိယ် ဆိုယ်ပလံဝဲလံယ်.

ယယ်စကျိယ်ကံသ်. နယ်လယ်တဒ်တဝံဘးတ်စးယ်. မီယ်အိုတ်. ဗဟူဝိုတ်တဒ် ခွးတ်ဖဒ်ဒိုတ်ခံတ်ထေဒ်. ယံယ်ချိယ်တောယ်ကပြုသ်ခဒ်မုလ်မုလ်. ပွသ်လိုဒ်ဃလ် ဝီယ်. ခုတ်ကဘဒ်ကညဒ်ဆိတ်နံယ်အိုတ်ပလံဝဲလံယ်. ပွသ်ဒ်တဘေတ်ခဲလးသ် နေတ်. ဒေဒ်ပွယ်လူပလံဒးဒ်ထူထီမယ်သဒ်. နကွသ်ဃီလဒ်ဒိုတ်အိုတ်ဂေယ်မဒ်. လုံပကတီဒ်ခွးတ်ထူတ်နေတ်. ဖွာဝါအလတ်ဂံယ်. မေသ်ဝဲလံယ်. ဖဲတသ်တနီယ် နေတ်. ဒေကြသ်တကယယ်အိုတ်ဝဲ. ခွးတ်ဒ်တထူတ်ဒေဒ်ထူဘံကဲထံတ်ဝဲလံယ် (ပိပ္ပလိ) ခံ.

ပွယ်အီယ်. ကမေသ်ဝဲယတရတ်လံယ်. ယယ်နေတ်. ပညိတ်ပွယ်ဝဲအီယ်. ကဲသ်ခါလံယ်. လုံကွသ်စိုဖွာလံသ်. ဘာလံယ်ဘိုတ်စူဟဲတုယ်ဘာလံယ်ဝဲ.

ကူသ်ဒိုတ်ယွယ်ကစသ်ကွဲဇုံ.

ကစသ်နေတ်. မေသ်ကစသ်ပွဲသ်. ဒိုတနေလ်ဆီကဒ်တရတ်. ကဲဘတ်လသ် တကေယ်.



ကစသ်ပွဲသ်နေတ်. မေသ်ဝဲကဲထံတ်. ကစသ်ဒိုတ်ပွဲသ်တဂယ်လီမံယ်ကစသ်. ရှံဒ်ထံတ်ဝဲလံယ်. ကစသ်ယွယ်ခံ.

ဖိုအဲတ် (ကဿပ) ဇုံ.

မေသ်ဝဲတသ်ယိုယ်သေယ်ဘာထံတ်. အချေယယ်မျိုအီယ်မေသ်မဟယ်ပထဝီယံ  
ဟံဒိုတ်မဒ်. တူသ်ကံယ်တကဲဝဲမေသ်လံယ်. ကူသ်ဘျံဒ်လံယ်ဆံဒိုတ်ထံ. ယယ်  
ကစသ်ကွံလံယ်. တူသ်ကံယ်ကဲဝဲစိုကမံယ်အိုတ်လံယ်. ဖိုအဲတ် (ကဿပ) ဇုံ.  
ဟဲမံယ်. ဆိတ်နံယ်ဖဲအီယ်. နယ်နေတ်. ယယ်ကစသ်ယွယ်. ကဟေတ်ဝဲအမွေယ်  
လံယ်. တဲဝဲဒတ်ဝီယံဘွံ. ကစသ်ယွယ်နေတ်. ဟေတ်ဝဲ (ဝိပုလိ) ဒးဒ်တသ်သိုတ်  
သံ. အောဝယ်တဒ်သးမျိုဝီယံ. ဒုံဒ်ကဲထံတ်ဝဲနဲသ်သံလံယ်ကဲထံတ်နဲသ်သံဝီယံ.  
(အရှင်မဟာကဿပ) နေတ်ပျုလ်ထံတ်ကစသ်ယွယ်လံသ်ဒီ. ကစသ်ခံလုံညာ  
ဟဒ်ထွဲဒ်ထံတ်ဝဲလုံ. ခွဲတ်ခံတ်ထေဒ်လံယ်.

**တိုသ်နတ်. (ဝိပုလိ) အမီယ်နေတ်. နံသ်ဆေဒ်ခါမီမေသ်ဝဲလံယ်. (ကဿပ)  
နေတ်မျိုနွယ်မီယ်မေသ်ဝဲလံယ်. ကစသ်ယွယ်ပလ်အမီကဒ်လုံမျိုနွယ်  
မီယ်ဝီယံကောဒ်ဝဲမေသ်လံယ်. စဒ်ထံတ်ဝဲဖဲခါနေတ်. လုံသယ်  
သနယ်ဒွဲ (အရှင်မဟာကဿပမထေရ်) မီယ်သတ်အိုတ်စွာဝဲလံယ်.  
အီယ်နေတ်. ဘတ်တိုသ်နတ်ဂံသ်မေသ်ဝဲလံယ်.**

### ခံလဲတသ်ဘံဟံတ်ခိုတ်ဟိုဒ်တပွဲယံ

ကစသ်ယွယ်နေတ်. ကညဒ်ဝဲတုယ်တသ်လံသ်တလိုတ်. ကလဲယံဆိတ်နံယ်လုံ  
သေတ်တထူတ်ခံတ်တေဒ်. (အရှင်မဟာကဿပ) ခံလုံအဖီဘတ်ခိုတ်. တသ်ဘံဒူ  
ကိုဋ်. ခွေဒ်ဝဲလွီသ်ခွေဒ်ဝီယံ. ဒါလံယ်နေဝဲ. ကစသ်ယွယ်ဆိတ်နံယ်. ဒူကိုဒ်ဖဲခိုတ်  
နေတ်. ဖူလဲဒ်ကွသ်ဝဲဒးဒ်စု.

ဖိုအဲတ် (ကဿပ) ဇုံ.

နဒူကိုဒ်အီယ်. နူညဒ်ဂေယ်မဒ်လံယ်တဲဝဲ. (အရှင်မဟာကဿပ) ခံ.

ကစသ်ယွယ်နေတ်. တဲဝဲလုံယဒူကိုဒ်နူညဒ်ဂေယ်မဒ်. မေသ်ကတ်နသ်.  
ကကယ်ဘတ်သဒ်ဃို. တဲဝဲမေသ်လံယ်. သိတ်ညာဝဲနေတ်.

ကူသ်ဒိုတ်ထံယွယ် ကစသ်ကွံဇုံ. မေသ်ဝဲဒူကိုဒ်ကယ်ဒတ်ကေယ်ဇံယ်.  
ကစသ်ပွဲသ်. မယ်ဘူတ်ဝဲလံယ်. ကစသ်ဇုံ.

ဖိုအဲတ် (ကဿပ) ငဲ့. နဲမံယ်ကကယ်ကေယ်မဒုလဲတ်.

ကစသ်ဒိုတ်ကယ်. ဒူကိုဒ်လံသ်လီယ်.. မေနေသ်ဒု. ကယ်သေဝဲလံတ်မံယ်  
ကစသ်.

ဖိုအဲတ် (ကဿပ) ငဲ့.

ကစသ်ယွယ်သေတ်. ကယ်ဝီယ်ဒူကိုဒ်လံသ်လီယ်. နကယ်ဘတ်ကကဲဝဲဇေယ်.  
မေသ်ဝဲတသ်ဘံဒူကိုဒ်အီယ်. လုံထးနေပဒ်သကူယ်ခါ. ဟံတ်ဒိုတ်ဟိုဒ်ဝဒ်တပွဲယ်  
ဝဲလံယ်. ကစသ်ယွယ်သေတ်. ကယ်ဝီယ်တသ်ဘံပဒ်သကူယ်. ဒူကိုဒ်ဝဲအီယ်.  
လုံကူသ်ဘျဲဒ်အိုတ်ရှယ်. ပွယ်ဖုညာ. ကယ်တကဲဝဲမေသ်လံယ်.

လုံဖျေဒ်ကျေဒ်ဝဲ. ပဋိပဒ်ဖုညာမဒ်. မေသ်ပဒ်သကူယ်တသ်ဘံအီယ်. ကယ်  
ဘတ်ထဲဒ်လံယ်တဲဝဲဒတ်ဝီယ်. ခဲလဲတသ်ဘံဒးဒ် (အရှင်မဟာကဿပ) လံယ်.  
နေတ်ဘွံ (မဟာပထဝီ) ဟံတ်ဒိုတ်ဖဒ်ဒိုတ်နေတ်.

ကစသ်ယွယ်အီယ်. ပွယ်မယ်တကဲတသ်မူဒ်. မယ်နေဝဲလံယ်. နံသ်စသ်ကိုယ်  
တဲယ်ကယ်ဝဲ. တသ်ဘံလံယ်လီယ်. ဟေတ်ပွဲသ်သယ်ဝကဒ်. တအိုတ်ဖူဝဲနံဘွံ.

ကစသ်ကူသ်ဘျဲဒ်. ကစသ်ပွဲသ်ဟူသ်လောလ်. ဟီဆးတကဲဝဲလံယ်. ဒေဒ်ဝဲ  
ရှံဒ်ထံတ်မေသ်သောဒ် ခဒ်သံတ်လံဖုဒ်. ဟိုဒ်ဝဒ်တပွဲယ်ထံတ်ဝဲလံယ်.

(အရှင်မဟာကဿပမထေရ်) ခံ.

ယယ်ဒုနေသ်ဝဲ. ကစသ်ယွယ်. တသ်ဘံလံယ်လီယ်လီ.

ယယ်နေတ်. ဒိုတ်ထံရဒ်နဒ်ကိုယ်. ဂုယ်လံယ်သဒ်. အာထိုဒ်နသ်ကေ. မေသ်  
မဒုအဘျဲဒ်ကအိုတ်ဝဲလဲတ်. ပေယ်ပါခဲလံမံယ်. ပလ်ဒိုတ်မယ်နဒ်. ယံဒ်ယိုတ်သဒ်  
တအိုတ်ဝဲ. လုံကစသ်ယွယ်အိုတ် (ဓူတင်.၁၃ ပါး) ဃေဟီဆံဒ်တီယ်ဝီယ်.ကဲထံတ်  
နဲသ်သံနွီသံခါမေသ်ဝဲပူထူဇေယ်. ဃောဒ်သံဂံယ်ခံ. အယ်ယိုယ်ထံတ်ဘွံ (ပဋိသမ္ဘိဒါ)  
လွီသ်ပါတဘွံဃံ. တုယ်အရဟတ္တဒ်ဖိုယ်. ကဲထံတ်ဝဲယဟာတယ်လံယ်.

ကစသ်ယွယ်နေတ်ဒးဒ် (စန္ဒူပမောဘိက္ခဝေ) စဒ်ထံတ်ပတြးယ်ကေယ်ဝဲ.  
မထေရ်လံယ်တုယ်လုံဝီယ်ဘွံ.

ဖဲယယ်ကစသ်ယွယ်. သယ်သနယ်. ဒွဲပွယ်ဆံယ် (ဓူတင်) သံခါခဲလးသ်ကွာ.  
မေသ်ဝဲ (ကဿပ) အီယ်ထံဒိုတ်အိုတ်. ထူမျဒ်ကတးသ်မေသ်ဝဲလံယ်. ဟေတ်  
ကေယ်ဝဲ(ဧတဒဂ်) လံသ်လဒ်နေတ်မေသ်လံယ်.

### ဟောဗျာနေဝေ.တေယျသနယံ

ကစသိယွယ်နေတ် (အရှင်မဟာကဿပ) လုံညာမယ်ပလံဝဲ. ဘူတ်ဘာ  
အကျေဒ်ဒဲ. ဆူဒ်တံပလံတကွဒ်. လဲသိထံဟောပျဒ်လံယံနေဝီယံ.

ဖိုအဲတ်နဲသံသေတ်ဇံ.

(စန္ဒူမပဋိပဒါ) မေသ်ဂေယံဂေယံ. (အရိယဝံသပဋိပဒါ) မေသ်ဂေယံဂေယံ.  
ယယ်ကစသိယွယ်. မေဟောလံယံဝဲနေတ်. ပလံစဒ်ထံတ်. အဓိကဒ်လုံ. ယဖိုခွါ  
(ကဿပ) ဝီယံ. ဟောပျဒ်မေသ်ဝဲလံယံ.

ယဖိုခွါ (ကဿပ) နေတ်. စုကဝဲယံပျိဒ်စီကွာမေသ်ဂေယံဂေယံ. အမျှိကွာ  
ဖုညာမေသ်ဂေယံဂေယံ. ကျံဖျသ်ကွာဖုညာမေသ်ဂေယံဂေယံ. ကရးသ်ပရဝိုယံ  
ကွာဖုညာမေသ်ဂေယံဂေယံ. လောဒ်ကံတွဲယံတယ်. လိုတ်ဘတ်တအိုတ်ဝဲလံယံ.  
အဒိုအူပမယ်.

နူလံလံလိုသ်ကွဲဝဲ. ကပေယံကွာဘွဲဝီယံ. လုံလိုတ်လံသ်ကွဲ. လဲယံဝဲဟော  
သယ်ဖုညာမေသ်ဂေယံဂေယံ. ထိုတ်ဒေတ်ဖုညာမေသ်ဂေယံဂေယံ.

ယဖိုခွါ (ကဿပ) နသ်ကေ. တမိယံတမျှိ. လုံစုကဝဲယံပျိဒ်စီကွာ. ကလိုတ်  
ဘတ်တွဲယံတယ်ကဒ်ညီဒ်. သဒ်တအိုတ်ဝဲလံယံ. တဲဝီယံလုံဖဲလလံမေဒ်တေယံ  
သနယံတံယံဟောဗျာဝဲဒတ်လံယံ.

### အနေဒ်ချိဒ်မေဒ်တေယျသနယံတံယံ

ဥယျုန္တိ သတိမန္တော

နနိကေတေရမန္တိ တေ

ဟံသာဝ ပလ္လလံဟိတွာ

ဩကာမောကံ ဇဟန္တိ တေ

အခဲလုံပကညံ ... ဒဲဒ်သတိဒ်လးပွဲယံမေသ်ဝဲ. ယဟာတယ်ပိုတ်နီယံနေတ်.  
လိုလဒ်ကျိကိုဒ်. ထံဘိုအာထိုဒ်ဝဲလံယံ. လုံလံသ်ကွဲထယ်  
နဒ်ကွာ. လောဒ်ကံလိုတ်ဘတ်တအိုတ်ဝဲလံယံ. ဟောသယ်  
သေတ်နေတ်. ဟဒ်ထံတ်ကပေလ်ကွာလဲယံကွေလံဝဲ  
သောဒ်. ယဟာတယ်ဖုညာနသ်ကေတသ်လံသ်ခဲလးသ်  
ဟဒ်ထံတ်လဲယံပူယံဝဲလံယံ.

မေသ်ဝဲမေဒ်တေယံသနယံတံယံ. ကတးသ်ဘုံ. ပွယ်အာဂယံဖုညာ. သော  
တယံပယံစဒ်ထံတ် တုယံဝဲဒတ်လံယံ.

(အရှင်မဟာကဿပမထေရ်) ခိုဒ်ထူဒ်ဝီယံဇီ

လေလ်အဆဲဒ်. လုံ (ဝိပွလိ) ပေါလ်ခွါဖိုပတံသ်ကဲထံတ်ဘတ် (အရှင်မဟာ  
ကဿပ) ယဟာတယံဂေသ်ကျိယံ. ကူလးဒးဒ်ပွယ်ကွဲဒ်ဖှာဝဲ. မေလုံ (ဘဒ္ဒကာ  
ဝိလာနီ) ဂေသ်ကျိယံနေတ်. ဖဲခွဲဖဒ်ကွဲလံယံဖဒ်ဝဲနေတ်. ပွဲကတးသ်ပလ်လံယံ.  
မေသ်တသ်တဲဂေသ်ကျိယံကေယံဆဲဒ်ထံတ်. ထောဒ်ဘုံဒ်ကဒါသဒ်ဂံသ်. (ကျိသဲ  
လေးထပ်ဆရာတော်) ကွဲဒ်ပျုဒ်စုဒ်ဝဲလုံ (ဖိနတ္ထပကာသနီ) လေလ်ပူယံ. တစဲဒ်  
ဖိုထုံဒ်ဖှာပျုဒ်ဝဲလံယံ.

(ဘဒ္ဒကာဝိလာနီ) ကဲသဒ်အဆဲဒ်

(ဘဒ္ဒကာဝိလာနီ) နေတ်. လံယံဖဒ်ဒးဒ် (ဝိပွလိ) ဝီယံလုံစုစေတ်ကွဲအတး  
ဟဲဝဲဒတ်. တုယံလုံယယံစကျိယံကံသ်လံယံ. ဖဲနေတ်ခါကစသ်ယွယ်နေတ် (မာတု  
ဂါမ) ပေါလ်မုတ်သေတ်ကဲနဲသ်သံ. ခွေဒ်တပျုဒ်ဒေဒ်ဝဲ (ဘဒ္ဒကာဝိလာနီ) နေတ်  
ဘိုဒ်ယယံစကျိယံကံသ်. (ပရိဗိုဇ်) ပါရဗဲဒ်ဖျသ်တဖူးတ်ပူယံ. နှုလ်လံယံကဲဝဲ (ပရိဗိုဇ်)  
ဗရဗဲဒ်လံယံ.

လုံခီ (မိထွေးတော်ဂေါတမီ) ဃေကညာပတီရုံဒ်ဃို. (မာတုဂါမ)  
ပေါလ်မုတ်ကဲနဲသ်သံနေသ်ဘုံ. တုယံယယံစကျိယံကံသ်. နသ်ဟူဘတ်ဝဲနေတ်.  
တပူယံဃံဒးဒ် (ပရိဗိုဇ်) ပရဗဲဒ်သေတ်လဲယံနီနော (ပုစ္ဆာဥဿနာ) တဲအိုတ်  
သကောဒ်. ကံတ်စဒ်လောလ်ဝဲသဒ်လံယံ. ဟူဘတ်ကစသ်ယွယ်လုံသယံသနယံဒွဲ.  
သိုလဲအိုတ်ဝဲ. သိတ်ညာဘတ်နေတ်. လုံ (မဟာပဇာတိဂေါတမီ) အိုတ်နှုလ်လံယံ  
ကဲနဲသ်သံလံယံ. ကဲနဲသ်သံဝီယံ. တယေလ်တမံသ်. ကဲထံတ်ဝဲယဟာတယံလံယံ.  
ကဲထံတ်ယဟာတယံဝီယံလံသ်ခီ. (အဘိညာဉ်) တရာဆးတပျုဒ်. ဂုယံလံယံပွါ  
မျာဝဲဃိုလုံ (ပုဗ္ဗေနိဝါသ) ပံညာကွာပတံသ်ထံအိုတ်. ကွသ်ဖှာလေဒ်လယံသိတ်  
ညာကစသ်တဂယံပတံသ်. ကဲထံတ်ဘတ်ဝဲလံယံ. ကူမေသ်ဃို. ကစသ်ယွယ်နေတ်.  
တုယံလုံသယံဂူတ္တိဒ်ကံသ်. ဇေယံတဂိုယံဖျသ်ပူယံဘုံ.

ပွယ်နေသ် (ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်) သယ်ဝီကဒ် (ဘိက္ခုနီမ)ခဲလးလ်  
သေတ်ကွာ. ယဖိုမုတ် (ဘဒ္ဒကာပိလာနီ) နေတ်. ပတံသ်ထံလံယံဆံ ထူမျဒ်ဒိုတ်  
ကတးသ်တဂယ်မေသ်ဝဲလံယံ. ဟေတ်ဝဲ(ဧတဒဂ်) လံသ်လဒ်ပတံသ်မေသ်လံယံ.

အိယံနေတ် (ဘဒ္ဒကာပိလာနီ) ကဲသဒ်ဂေသ်ကျိယံလဲသ်ထံမေသ်ဝဲလံယံ



(၃)

(အရှင်ဗေလဋ္ဌသီသမထေရ်) ဝိဒ်ထွဒ်

ကစသ်ယွယ်နေတ်. သယ်ဝူထွဒ်ကံသ်. စေယ်တဝိုယ်ဖျသ်ပူယ်. ဆိတ်နံယ်  
အိုတ်ဒေဒဲခါ. အကျံပျုဒ်ဝဲ (အရှင်ဗေလဋ္ဌသီသမထေရ်) ဃို (ယေသံသနီ  
ဝယောနတ္ထိ) စဒ်ထံတ်မေဒ်. တေယ်သနယ်တံယ်. ဟောဖှာဝဲလံယ်.

ပျိဒ်ခိုဒ်ပယ်ကဲသဒ်

(အရှင်ဗေလဋ္ဌသီသမထေရ်) နေတ်လုံဝေသ်ပူယ်ကွဲတဘို. ဟဒ်ကြံသ်  
နေသ်မေယ်ခိုတ်ကပးကွေလဲဝဲဝီယ်. လဲယ်ပေါလ်ကွဲလုံအသံတဘို. ကြံသ်ထဒ်  
ဒေါဒ်. တသူတပတ်ထဲမေယ်သဒ်သဒ်. ကြံသ်နေဝီယ်ကေယ်စောလဲဝဲလံယ်.

တုယ်ဘွံလိုဃေလ်ပလဲဝဲ. ဘတ်ဒေါဒ်မေယ်ခိုတ်. ကောဒ်နီယ်ဒဲဒ်နဒ်ခိုတ်မဒ်  
ပလဲဝဲ. ဒီသံသးသံတလဲယ်ဒေါဒ်မေယ်. နူလ်ဝေယ်စာလံယ်ဈာယ်. အခါလးသ်  
ဝဲလံယ်. ဂုယ်လံယ်တရာခါဘတ်လုံကပးဘွံ. ကပးဝဲမေယ်ဃေနေတ်လံယ်.

တသ်ဂေယ်တကွဒ်. နဲသ်သံသေတ်သိတ်ညာဝဲဘွံ. ကဲဒ်ယဲဒ်ရှိဒ်ချဒ်ဝဲ. (အရှင်  
ဗေလဋ္ဌသီသမထေရ်) ဝီယ်လဲယ်ရှံဒ်ပျဒ်ဝဲကစသ်ယွယ်လံယ်. ကစသ်ယွယ်နေတ်.  
အကျံပျုဒ်ဝဲတသ်ကေဒ်စဒ်အီယ်ဃို. လုံဒီဒေဒ်တပကိုပလ်ဃလဲဝဲမေယ်သောဒ်.

နဲသ်သံဖုညာ. ပျေဒ်ညဒ်လံယ်နေဝဲ (သနီမိကာရသိက္ခာပုဒ်) လံယ်. (အရှင်  
ဗေလဋ္ဌသီသမထေရ်)နေတ်(ဥရုဝေလကဿပ) ဒံပုသ်ဝဲသ်တကထိုက္ခာပတ်တပါ  
မေသ်ဝဲလံယ်. ကဲထံတ်ယဟာတယ်ဝီယ်. မထေရ်. တပါသေတ်မေသ်ဝဲလံယ်.



(အရှင်အာနန္ဒာမထေရ်) ဥပဇ္ဈယ်တရတ်သေတ်မေသ်ဝဲလံယ်. တသ်လောပဒ်  
 ဒိုတ်အိုတ်ယို. လိုဃေပသ်မေယ်တမေသ်. တသ်လိုတ်ဆယ်တဒ်စယ်ယို. ဖဲအခါ  
 အိုတ်တမျဒ်. လုံဟဒ်ဃုအံတ်ဆတ်ကွာ. တပွဲလးလ်ဘတ်သဒ်ဝဲအခါ. နုံလ်ဝေယ်  
 စာဈာယ်. ဂုယ်လံယ်တရာခါ. ကသိုချဒ်ဘတ်သဒ်ဝဲယို. ကပးဝဲထဲမေယ်ဃေနေတ်  
 မေသ်လံယ်.

ပျီဒ်ညဒ်ပလ်(သိက္ခာပုဒ်)တအိုတ်ဒေဒ်ဝဲယို. လုံမထေရ်ဖံဒိုတ်. အပျီဒ်တအိုတ်  
 ဝဲလံယ်. အကျံပျုဒ်ဝဲ. တသ်လိုတ်ဆယ်တဒ်ရှယ်ဖံဒိုတ်. မယ်ဝဲမေသ်ယို. လုံမထေရ်  
 ဖံဒိုတ်အပျီဒ်တအိုတ်. မိုတ်ဒံဒ်နဲတ်ပျုဒ်ကေယ်သဒ်နေတ်မံယ်. ကစသ်ယွယ်နေတ်.  
 လုံဖံလလ်မေဒ်တေယ်သနယ်တံယ်. ဟောဖွာဝဲလံယ်.

### အနေဒ်ချိုဒ်မေဒ်တေယ်သနယ်တံယ်

ယေသံ သန္နိဝယော နတ္ထိ  
 ယေ ပရိညာတ ဘောဇနာ  
 သုညတော အနိမိတ္တောစ  
 ဝိမောက္ခော ယေသံဂေါစရာ  
 အာကာသေဝ သကုန္တာနံ  
 ဂတိ တေသံ ဒုရန္တယာ

အခံလုံပကညံ ... မေသ်ဝဲယဟာတယ်ပိုတ်ကိုယ်နေတ်. ထးဖျိုတ်သေဆီပလ်  
 ဃလ်တအိုတ်ဝဲ. (ခဲဖွယ်ဘောဇဉ်) ကွာဒံတ်ဖဒ်သီတ်ညာ  
 ဝီယ်. သိုဆံယ်ဝဲလံယ်. ရယ်ကဒ်စဒ်ထံတ်လးသ်ကွေလ်လီ.  
 ရယ်ကဒ်စဒ်ထံတ်ဂေသ်ကျိယ်နီမေဒ်တအိုတ်. လုံနေတ်ဗယ်  
 အယ်ယိုယ်ကျဲဒ်စာအိုတ်မေသ်ဝဲ. ယဟာတယ်ပိုတ်ကိုယ်  
 သေတ်လဲယ်ဘတ်ဝဲကတီဒ်နေတ်. လုမူဒံယုယ်ဝဲထိုတ်  
 သေတ်ကွဲနေတ်. သီတ်ညာထိတ်ဖွာတကဲမေသ်ဝဲလံယ်.

(အရှင်ဗေလဌသီသမထေရ်) ပိုဒ်ထူဒ်ဝီယ်လီ



## လံပယ်ဆံမယ်လောလ်ထွဲ

ဖဲ (အရဟန္တ ၀ဂ်) ပိုဒ်ထူဒ်အယေယ်အတွဲဒ်. အိုတ်ဝဲပိုဒ်တဆီနသ်ကေ. ငဲဒ်ဝဲ  
လေလ်မဲ့တ်နယ်ယို. မေသ်ဝဲ (ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော်. စတိုတ္ထဒ်တွဲ)  
ပူယ်အီယ်. သးပိုဒ်လံယ်ထုံဒ်ဖှာနေဝဲ. အိုတ်တံသ်နွီပိုဒ်လုံ. ပဉ္စမဒ်တွဲ. နေတ်ဆဲဒ်  
လဲဒ်ခေါဒ်ကွသ်ကေယ်ဇံယ်.

ဂေသ်ကျိယ်ဖဲအီယ်မံယ်. (ပြည်တော်ဝင်. ဓမ္မပဒဝတ္ထုတော်. စတိုတ္ထဒ်တွဲ)  
ကညံပယ်သယ်ဝီယ်ကတးသ်ဖဲအီယ်လံယ်.

ကညံပယ်သယ်ကွဲဒ်လေလ်ဝီယ်မုသ်နီယ်.

(၁၃၆၂) ခု တောယ်သလေ. လာပွဲယ်လံယ်.၃.သံ.မုသ်နယ်.၁.၂၀.နတ်ရိတ်.

## မြိုင်ကြီးငူဆရာတော်ပြုစုသော ကျမ်းစာအုပ်များ

- |    |                                       |               |
|----|---------------------------------------|---------------|
| ၁။ | ဗုဒ္ဓဩဝါဒအမြုတေ                       | (ကရင်ဘာသာ)    |
| ၂။ | ပရိတ်ကြီး ၁၁-သုတ်                     | (ကရင်ဘာသာ)    |
| ၃။ | ဓမ္မစကြာဘာသာပြန်                      | (မြန်မာ+ကရင်) |
| ၄။ | အနတ္တလက္ခဏသုတ်ဘာသာပြန်                | (မြန်မာ+ကရင်) |
| ၅။ | မဟာသမယသုတ်ဘာသာပြန်                    | (မြန်မာ+ကရင်) |
| ၆။ | မဟာသတိပဋ္ဌာနသုတ်ဘာသာပြန်              | (မြန်မာ+ကရင်) |
| ၇။ | သမ္မာပရိတ္တာဇနိယာဒိ ၆-သုတ်တွဲဘာသာပြန် | (မြန်မာ+ကရင်) |
| ၈။ | ပရိတ်ကြီး ၁၁-သုတ် ဒုတိယအကြိမ်         | (မြန်မာ+ကရင်) |
| ၉။ | ဓမ္မစကြာအဖြေ                          |               |

### Questions and Answers on Dhammacakkya

- ၁၀။ မင်္ဂလသုတ်အမေးအဖြေ

### Questions and Answers on Mingala Sutta

- |     |  |               |
|-----|--|---------------|
| ၁၁။ | မြိုင်ကြီးငူဝတ်ရွတ်စဉ်နှင့်မဟာသတိပဋ္ဌာန်ဓမ္မလင်္ကာ | (မြန်မာ+ကရင်) |
| ၁၂။ | အဘိဓမ္မာ ဂုဏ်ထူးဆောင်သင်ခန်းစာမှတ်စု               | (ကရင်)        |
| ၁၃။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပထမတွဲ)               | (မြန်မာ+ကရင်) |
| ၁၄။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒုတိယတွဲ)             | (မြန်မာ+ကရင်) |
| ၁၅။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (တတိယတွဲ)              | (မြန်မာ+ကရင်) |
| ၁၆။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (စတုတ္ထတွဲ)            | (မြန်မာ+ကရင်) |
| ၁၇။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ပဉ္စမတွဲ)             | (မြန်မာ+ကရင်) |
| ၁၈။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဆဋ္ဌမတွဲ)             | (မြန်မာ+ကရင်) |
| ၁၉။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (သတ္တမတွဲ)             | (မြန်မာ+ကရင်) |
| ၂၀။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (အဋ္ဌမတွဲ)             | (မြန်မာ+ကရင်) |
| ၂၁။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (နဝမတွဲ)               | (မြန်မာ+ကရင်) |
| ၂၂။ | ပြည်တော်ဝင် ဓမ္မပဒဝတ္ထုတော် (ဒသမတွဲ)               | (မြန်မာ+ကရင်) |
| ၂၃။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်)           | (မြန်မာ)      |
| ၂၄။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (ပထမဆင့်)           | (ကရင်)        |
| ၂၅။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်)          | (မြန်မာ)      |
| ၂၆။ | မြိုင်ကြီးငူဝိသုဒ္ဓိမဂ်သင်တန်း (တတိယဆင့်)          | (ကရင်)        |

မြိုင်ကြီးငူဆရာတော် မြန်မာဘာသာမှ ကရင်ဘာသာသို့  
ပြန်ဆိုရေးသားသော အခြားစာအုပ်များ

- ၁။ ဘွတ်လံယဗို. ကလီယံဝံယံခို တသ်လဲယံဂေသ်ကျိယံ.
- ၂။ လဲယံမဇ္ဈိမဒေသအဂေသ်.
- ၃။ ခုတ်မုံသ်ပးယံထီကျိတရာဒို.
- ၄။ ကေယံဒွဲတ်ကပံယံကစသ်.
- ၅။ မေဒ်ကပံဖိုထံတကလုသ်ခိုသံတ်
- ၆။ (ပြည်တော်ဝင်) တပွဲကျေဒ်ဝိုဒ်
- ၇။ သယ်သယ်ခယီကလဲယံဒေဒ်လဲတ်
- ၈။ (မေတ္တာ) သဒ်ဒွဲယီဂေယံဝဲ
- ၉။ လဲယံသုတဝံ-စံသဒ်ကညံယံ ဒးဒ် လဲယံတသ်အဂယ်ဖုညာ
- ၁၀။ တိုကံတ်ဒေါဒ်ကောဒ်ဃတ်ဒဲဒ် တရားဒးဒ်  
ထိုတ်စံယံတကဲကပံယံဝဲတရာ

မြိုင်ကြီးငူဆရာတော်၏ လမ်းညွှန်မှုဖြင့် ထုတ်ဝေခဲ့သောစာအုပ်များ

- ၁။ မြိုင်ကြီးငူ ငွေရတုမဂ္ဂဇင်း
- ၂။ မြိုင်ကြီးငူဆရာတော်၏ ရွှေရတုမွေးနေ့စာစောင်

မြိုင်နုန်းဆွေ ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

- ၁။ ယွန်းစလင်းအမြုတေ ပထမတွဲ
- ၂။ ယွန်းစလင်းအမြုတေ ဒုတိယတွဲ
- ၃။ ယွန်းစလင်းအမြုတေ တတိယတွဲ
- ၄။ တံလုပ်လေနှင်ခရီးစဉ်များ
- ၅။ ပြန်လည်ထွန်းညှိသူ
- ၆။ Shines the light to Dhamma.

Translated By Shin Khay Meinda.

- ၇။ ငြိမ်းချမ်းရေးမြှုပ်နှံ

၈။ The River Of peace  
English Version by  
U Than Htun (Shwebo)

၉။ မဇ္ဈိမဒေသခရီးစဉ်

၁၀။ ဓမ္မလှိုင်း၏ရိုက်ခတ်သံ

၁၁။ Dhamma Vibration  
English Version by  
Tin Aung

၁၂။ သံသရာခရီး ဘယ်လိုသွားမလဲ

၁၃။ မြိုင်ကြီးငူဆရာတော်၏ သူတို့ရွာသို့အကြင်နာခရီးနှင့် အခြားခရီးယာယီများ

၁၄။ ဘဝချင်းဆုံတွေ့လိုပါလျှင်နှင့် အနှိုင်းမဲ့ရောင်ရှိန်တရားတော်

### ထုတ်ဝေသူ

မန်းဘညွန့်ဖေ ( ဥက္ကဋ္ဌ )  
သစ်တောကြီးကြပ်ထိန်းသိမ်းရေး  
မြိုင်ကြီးငူအထူးဒေသ



